



သုတ္တန် ဝိရုဏ

မဟာဝါပါဠိစောရနိဿယ

ဒုတိယဝိဂ္ဂဟ

*

နမော ဓဿ ဘဂဝတော အရဟတော

သဗ္ဗာ သမ္ဗုဒ္ဓဿ။

၅-ဇန ဝိသဘာသုတ္တ

နာတိကိယာဒိ ဗျာကရဏ

၂၇၃။ ဘန္တေမဟာကဿပ၊ အရှင်မဟာကဿပ၊ ဣဒံသုတ္တံ၊
ဤဇနဂသဘသုတ်ကို။ ဓမမယာ၊ သည်။ ဘဂဝတော၊ ၏။ သန္တိ
ကာ၊ မှ။ သုတံဗ္ဗပလက္ခိတံ၊ မှတ်လိုက်ရ၏။ ဧကံ၊ သော။ သမယံ၊ ဤ။
ဘဂဝါ၊ သည်။ နာတိကော၊ နာတိကအမည်ရှိသောရွာ၌။ ဂိဇ္ဇကာဝ
သဇယ၊ အရှင်တို့ကို။ (အရှင်ကျော့၎င်း၌ လည်းဟူ)။ ဝိဟရတိ၊ ၏။
ဧကေန၊ ခါပနသမယေန၊ ၌။ ဘဂဝါ၊ သည်။ ပရိတောပရိတော၊
ထက်ဝန်းကျင် ထက်ဝန်းကျင်သော အရပ်တို့မှ။ ဇနပဒေသု၊ ဇန

ပုဒ်တို့၌။ အပ္ပတီတေ၊ တမလ္လနဘဝသ္မိ လာဒကုန်ထသော။ ကာ
လင်္ကီတေ၊ ပြုအပ်ပြီးသောစုတေ၊ ခြင်းရှိကုန်ထသော။ (စုတေ၊ ကုန်
ထသော၊ လည်းဟူ)။ ပရိစာရကော၊ ရတနာသုံးပါးတို့ကို လုပ်ကျွေး
တတ်ကုန်သော သူတို့ကို။ ဥပပတ္တိသု၊ ပညာဝတိ ကောင်းမှုတို့၏
ပြည့်စုံရာတို့၌၊ နိပုတ္တိ၊ ဖြစ်ခြင်းကို။ ဗျာကဏေတိ၊ ကြားဟော်မူ၏။

အနုသန္ဓေ

အဘယ် အရပ်တို့၌ ကြားတော်မူ သနည်းဟု
သူမေးဘွယ်ရှိ၍ ထိုအမေးကိုဖြေခြင်းငှါ ကာသိ
ကောသလေသု ။ပ။ ဥပပန္နောတိ-ဟူသော ပါဠိကို မိန့်သတည်း။
ထိုပါဠိ၏ အတ္ထကား-

ကာသိကောသလေသုစ၊ ကာသိတိုင်း ကောသလတိုင်းတို့၌
လည်းကောင်း။ ဝဇ္ဇိမလ္လေသုစ၊ ဝဇ္ဇိတိုင်း မလ္လာတိုင်း တို့၌လည်း
ကောင်း။ စေတိယဝံသေသုစ၊ စေတိယတိုင်း ဝံသတိုင်းတို့၌လည်း
ကောင်း။ ကုရူပဉ္စာလေသုစ၊ ကုရုတိုင်း ပဉ္စာလတိုင်းတို့၌လည်း
ကောင်း။ မဇ္ဈသုရသေနေသုစ၊ မဇ္ဈသုရတိုင်း သေနတိုင်း တို့၌
လည်းကောင်း။ အသု၊ ဤမည်သောသူသည်။ အမုတြ၊ ဤမည်သော
အရပ်၌။ ဥပပန္နော၊ ဖြစ်၏။ အသု၊ ဤမည်သောသူသည်။ အမုတြ၊
၌။ ဥပပန္နော၊ ဖြစ်၏။ ဣတိ၊ ဤသို့။ ဗျာကဏေတိ၊ ၏။

အနုသန္ဓေ

အဘယ်မျှလောက်သော သူတို့သည် အဘယ်
သို့သော အခြင်း အရာဖြင့် ဖြစ်ကုန်နွဲ့သနည်းဟု
မေးဘွယ်ရှိ၍ ထိုအမေးကိုဖြေခြင်းငှါ ပရောပညာသနာတိကိယာ
အစရှိသောပါဠိကို မိန့်သတည်း။ ထိုပါဠိ၏ အတ္ထကား

ပရိစာရကာ၊ ရတနာသုံးပါးကို လုပ်ကျွေးတတ်ကုန် ထသော။
အပ္ပတီတာ၊ တမလ္လနဘဝသ္မိ လာဒကုန်ထသော။ ကာလင်္ကီတာ၊
စုတေခြင်းကိုပြုကုန်ထသော။ ပရောပညာသနာတိကိယာ၊ ငါးကျိပ်
မက်ကုန်သော နာတိဏရူသု တို့သည်။ ပဉ္စန္ဒ၊ ကုန်သော။ ဩ
ရန္တာဝိယာနံ ကာမတုံ၌ ဖြစ်စေဘတ်ကုန် ထသော။ သံယော

၁။ စေတိဝံသေသု။ (ဆဋ္ဌ) ၂။ မဇ္ဈသုရသေနေသု(ဆဋ္ဌ)

ဇနာနံ၊ သံယောဇဉ်တို့၏။ ပရိက္ခယာ၊ ကုန်ခြင်းကြောင့်။ ဩပပါ
တိကာ၊ ဥပပါတ်ပဋိသန္ဓေ ယူကုန်သည်။ ဟုတ္တု၊ ဤ။ ဓာတ္ထ၊ ထိုသို့
သောဗြဟ္မာဘုံ၌။ ပရိနိဗ္ဗာယိနော၊ ပရိနိဗ္ဗာန်ပြုကုန်သည်။ ဟောန္တိ၊
ကုန်၏။ တသ္မာလောကာ၊ ထိုသို့သောဗြဟ္မာပြည်မှ။ အနာဝတ္တိဓမ္မာ၊
ကာမဘုံသို့မပြန်ခြင်း သဘောရှိကုန်သည်။ ဟောန္တိ၊ ကုန်၏။

အပ္ပာ ပဉ္စန္ဒြရက္ခာဂိယာနံ သံယောဇနာနံ၏ အရကား-
ကာမရာဂ သံယောဇဉ်၊ ပဋိသ သံယောဇဉ်၊ ဒိဋ္ဌိ
သံယောဇဉ်၊ သီလဗ္ဗတ ပရာဓာသ သံယောဇဉ်၊ ဝိစိကိစ္ဆာ
သံယောဇဉ်၊ ဤငါးပါးတည်း။

ပရိစာရကာ၊ ရတနာသုံးပါးကို လုပ်ကျွေး တတ်ကုန်သော။
အပ္ပတိတာ၊ ကုန်ထသော။ ကာလင်္ကတာ၊ ကုန်ထသော။ သာမိ
ကာ၊ အလွန်နှင့်တကွ ဖြစ်ကုန်ထသော။ နဂုတိနာတိကိယာ၊ ကိုး
ကျိပ်ကုန်သော နာတိက ရွာသား တို့သည်။ တိဏ္ဍံ၊ ကုန်သော။
သံယောဇနာနံ၊ တို့၏။ ပရိက္ခယာ၊ ကုန်ခြင်းကြောင့်။ ရာဂဒေါသ
မောဟာနံ၊ တို့၏။ တနုတ္တာ၊ အားနည်းသည်၏အဖြစ်ကြောင့်။ သက
ဒါဂါမိနော၊ သံကဒါဂါမ်အမည် ရှိကုန်သည်။ ဟုတ္တု၊ ဤ။ သကိ
ဒေဝ၊ တကြိမ်သာလျှင်။ ဣမံလောကံ၊ ဤလူ့ပြည်သို့။ အာဂန္နာ၊ ပဋိ
သန္ဓေယူသောအားဖြင့် လုစလတ်၍။ ဒုက္ခဿန္တိ၊ ဝဋ်ဆင်းရဲ၏
အဆုံးကို။ ကရိဿန္တိ၊ ပြုကုန်လတ္တံ့။ ပရိစာရကာ၊ ကုန်ထသော။
ကာလင်္ကတာ၊ ကုန်ထသော။ သာတိရေကာနိ၊ အလွန်နှင့်တကွဖြစ်
ကုန်ထသော။ ပဉ္စသတာနိ၊ ငါးရာကုန်သော။ နာတိကိယာ၊ နာတိ
ကရွာသားတို့သည်။ တိဏ္ဍံ၊ ကုန်သော။ သံယောဇနာနံ၊ တို့၏။ ပရိက္ခ
ယာ၊ ကြောင့်။ သောတာပန္နာ၊ သောတာပန် အမည်ရှိကုန်သည်။
ဟုတ္တု၊ ဤ။ အဝိနိပါတဓမ္မာ၊ အပါယ်သို့ကျစေတတ်သော အကု
သိုလ်တရားမရှိကုန်သည်။ ဟောန္တိ၊ ကုန်၏။ နိယတာ၊ အရိယာမဂ်
တည်းဟူသော မြဲခြင်းဖြင့်မြဲသော အလှားရှိကုန်သည်။ ဟောန္တိ၊
ကုန်၏။ သမ္မောဓိပရာယနာ၊ အထက်မဂ် သုံးခုလျှင် ဖြစ်ရာရှိကုန်
သည်။ ဟောန္တိ၊ ကုန်၏။ ဣတိ၊ သို့။ ဘဂဝါ၊ သည်။ ဗျာကရေတိ၊ ၏။

အမှာ ကိဏ္ဍိသံဃောဇနာနံအရကို ဒိဋ္ဌိသံယောဇဉ်၊ သီလဗ္ဗတပရာမာသသံယောဇဉ်၊ ဝိစိကိစ္ဆာသံယောဇဉ် ဤသံယောဇဉ်သုံးပါးကို ယူလေ။

၇၄။ ပရိစာရကာ၊ ကုန်သော။ နာတိကိယာ၊ နာတိကရွာသားတို့သည်။ အသောသံခေါ၊ ကြားကုန်သလျှင် ကတည်း။ ကိအသောသံ၊ အသို့ကြားကုန်သနည်း ဟူမူကား။ ဘဂဝါ၊ သည်။ ပရိတောပရိတော၊ ထက်ဝန်းကျင် ထက်ဝန်းကျင်သောအရပ်တို့မှ။ ဇနပဒေသုတို့၌။ အတ္တတိတော၊ ကုန်ထသော။ ကာလကံတော၊ ကုန်ထသော ပရိစာရကော၊ တို့ကို။ ဥပပတ္တိသု၊ ပညာဂတိကောင်းမှုတို့၏ ပြည့်စုံရာတို့၌။ နိပ္ပတ္တိ၊ ဖြစ်ခြင်းကို။ ဗျာကရောတိ၊ ၏။ ကထံ၊ အသို့လျှင်။ ဗျာကရောတိ၊ နည်းဟူမူကား။ (နှစ်ပုဒ်ထည့်ပါ)။ ကာသိကောသလေသုစ၊ တို့၌လည်း ကောင်း။ ဝဇ္ဇိမလ္လေသုစ၊ တို့၌လည်း ကောင်း။ စေတိယဝံသေသုစ၊ တို့၌လည်းကောင်း။ ကုရူပဉ္စာဓလသုစ။ တို့၌လည်းကောင်း။ မဇ္ဈသုရသေဇနသုစ၊ တို့၌လည်းကောင်း။ အသု၊ ဤမည်သော သူသည်။ အမုတြ၊ ဤမည်သော အရပ်၌။ ဥပပန္နော၊ ၏။ အသု၊ ဤမည်သောသူသည်။ အမုတြ၊ ဤမည်သော အရပ်၌။ ဥပပန္နော၊ ၏။ ဣတိ၊ သို့။ ဗျာကရောတိ၊ ၏။

အနုသဇန္ဓ အဘယ်သို့သော အခြင်းအရာဖြင့် ဖြစ်ကုန်သနည်း ဟု သူမေးဘွယ်ရှိ၍ ထိုအမေးကိုဖြေခြင်းငှါ ပရောပညာသာအစရှိသော ပါဠိကို မိန့်သတည်း။ ထိုပါဠိ၏အတ္ထကား

ပရိစာရကာ၊ ကုန်သော။ အတ္တတိတာ၊ ကုန်သော။ ကာလကံတာ၊ ကုန်သော။ ပရောပညာသာ၊ ငါးကျိပ်မက ကုန်သော။ နာတိကိယာ၊ တို့သည်။ (အနက် ရှေးနှင့်တူပြီ)။ သုဗ္ဗောဓိပရာယနာ၊ အထက်မဂ်သုံးခုလျှင် ဖြစ်ရာရှိကုန်၏။ ဣတိ၊ သို့။ ဗျာကရောတိ၊ ၏။ ဣတိ၊ သို့။ အသောသံ၊ ကုန်၏။ တေန အနာဂါမိအာဒိတာဝေန၊ ထိုအနာဂါမိ အစရှိသည်၏ အဖြစ်ဖြင့်။ နာတိကိယာ နာတိကရွာ၌နေကုန်သော။ ပရိစာရကာ၊ ဘုရားအလုပ်အကျွေးတို့သည်။ တနည်းကား။ ပရိစာရကာ၊ ကုန်သော။ တေနာတိကိယာ၊ ထိုနာ

တို့ကရွာသားတို့သည်။ (ဤနောက်နည်း၌ တေနစဉ် နသဒ္ဓါကား နိပါတ်မျှသာတည်း)။ ဘဂဝတော၊ ဣ၊ ပဉ္စာဝေယျာကရဏံ၊ ပြိဿနာကို ဖြေခြင်းကို။ (ပြိဿနာကို ကြားခြင်းကို၊ လည်းဟူ)။ သုတ္တံ၊ ရှိ။ အတ္တမနာ၊ နှစ်သက်သော စိတ်ရှိကုန်သည်။ အဟေသံ၊ ကုန်၏။ ပဓုဒိတာ၊ ဝမ်းမြောက်ကုန်သည်။ အဟေသံ၊ ကုန်၏။ ပီတိသောမနဿဇာတာ၊ ဖြစ်သော နှစ်လိုဝမ်းသာခြင်း ရှိကုန်သည်။ အဟေသံ၊ ကုန်၏။ အာယသ္မာ၊ သော။ အာနန္ဒော၊ သည်။ အသောသိခေါ၊ ကြားသလျှင်ကတည်း။ ကိံ အသောသိခေါ၊ ဟူမူကား။ ပ။ ပရိစာရကာ၊ ကုန်သော။ တေနာတိကိယာ၊ ထိုနာတိက ရွာသားတို့သည်။ ဘဂဝတော၊ ဣ၊ ပဉ္စာဝေယျာကရဏံ၊ ကို။ သုတ္တံ၊ ရှိ။ အတ္တမနာ၊ ကုန်သည်။ အဟေသံ၊ ကုန်၏။ ပီတိသောမနဿဇာတာ၊ ကုန်သည်။ အဟေသံ၊ ကုန်၏။ ဣတိ၊ သို့။ အာယသ္မာ၊ သော။ အာနန္ဒော၊ သည်။ အသောသိ၊ ဣ။

*

အာနန္ဒ ပရိကထာ

၂၇၆။ အထခေါ၊ ဤ။ အာယသ္မတော၊ သော။ အာနန္ဒသိ၊ ဣ။ ဧတံဇသော ပရိဝိတက္ကော၊ သည်။ အဟောသိ၊ ဣ။ ကိံ အဟောသိ၊ နည်းဟူမူကား။ အပ္ပတိတာ၊ ကုန်ထသော။ ကာလင်္ကတာ၊ ကုန်ထသော။ ပရိစာရကာ၊ ဘုရားအလုပ်အကျွေးဖြစ်ကုန်ထသော။ ဣမေပိမာဂဓကာ။ ဤမာဂဓတိုင်းသားတို့သည်လည်း။ ဗဟူစေဝ၊ များကုန်သည်လည်း။ အဟေသံ၊ ကုန်၏။ ရတ္တည၊ စ၊ ညဉ့်၏အပိုင်းအခြားကို သိကုန်သည်လည်း။ အဟေသံ၊ ဖြစ်ကုန်၏။ (ဣမေခေါ ပနပိဉ္စ ခေါပန သဒ္ဓါကား ပဒုပုရဏတည်း)။ အင်္ဂမဂဓာ၊ အင်္ဂတိုင်း မဂဓတိုင်းတို့သည်။ အပ္ပတိတေဟိ၊ တမလွန်ဘဝသို့ လားကုန်သော။ ကာလင်္ကတေဟိ၊ စုတေခြင်းကို ပြုကုန်သော။ အင်္ဂမာဂဓကေဟိ၊ အင်္ဂ မဂဓတိုင်းတို့၌ဖြစ်ကုန်သော။ ပရိစာရကေဟိ၊ ဘုရားအလုပ်အကျွေး တို့မှ။ သုညာမညေ၊ ဆိတ်ကုန် သကဲ့သို့

အဟေသံ၊ ကုန်၏။ (သုညာမညေဉ္စိ မညေသဒ္ဓါကား ဝိယအနက် ရှိ၏။) ခေါပန၊ စစ်။ ဧတပိအင်္ဂမာဂကော၊ ထိုအင်္ဂတိုင်း မဂတိုင်း သားတို့သည်လည်း။ ဗုဒ္ဓ၊ တုရား၌။ ပသန္နာ၊ ကြည်ညိုကုန်သည်။ အဟေသံ၊ ကုန်၏။ ဓမ္မေ၊ တရား၌။ ပသန္နာ၊ ကုန်သည်။ အဟေသံ၊ ဖြစ်ကုန်၏။ သံဃေ၊ ၌။ ပသန္နာ၊ ကုန်သည်။ အဟေသံ၊ ကုန်၏။ သီလေသု၊ တို့၌။ ပရိပူရကာရိနော၊ ဖြည့်ခြင်းကို ပြုလေ့ရှိကုန်သည်။ အဟေသံ၊ ဖြစ်ကုန်၏။ ဧတအင်္ဂမာဂကော၊ ထိုအင်္ဂတိုင်း မဂတိုင်း သားတို့သည်လည်း။ အပ္ပတိတာ၊ တမလွန်ဘဝသို့ လားရ ကုန်၏။ ကာလင်္ကတာ၊ စုတေခြင်းကို ပြုကုန်၏။ ဧတအင်္ဂမာဂကော၊ တို့ကို။ ဘဂဝတော၊ သည်။ အဗျာကတာ၊ မကြား အပ်ကုန်။ ဧတသမ္ပိ၊ ထိုအင်္ဂတိုင်း မဂတိုင်းတို့ကိုသည်။ ဝေယျာ ကရဏံ၊ ကြားတော်မူခြင်းသည်။ သာဓု၊ ကောင်းသည်သာလျှင်။ အသဘဝေယျ၊ ၏။ ဗဟုဇနောစ၊ များသော လူသည်လည်း။ ပသီဒေယျ၊ ကြည်ညိုရာ၏။ တတော၊ ထိုသို့ကြည်ညိုခြင်းကြောင့်။ သူဂတိံ၊ ကောင်းသော အလားသို့။ ဝစ္ဆေယျ၊ သားရရာ၏။ မဂဝေ၊ မဂတိုင်းကို အစိုးထသော။ သေနိယော၊ များသော စစ်သည်ရှိထသော။ ဓမ္မိကော၊ တရားစောင့်ထသော။ ဓမ္မရာဇာ၊ တရားသဖြင့် မင်းပြုထသော။ ဗိဗ္ဗိသာရော၊ ဗိ သာရ အမည်ရှိ သော။ အယမ္ပိရာဇာ၊ သည်လည်း။ ဗြာဟ္မဏဂဟပတိကာနုဇ္ဈေ၊ တို့၏လည်းကောင်း။ နေဂမာနုဇ္ဈ၊ နိဂုံးရွာသူတို့၏လည်းကောင်း။ ဇနပဒါနုဇ္ဈ၊ ဇနပုဒ်ရွာသူတို့၏လည်းကောင်း။ ဟိဟော၊ အစီး အပွားကို ဆောင်တတ်သည်။ အဟေသံ၊ ဖြစ်ပြီ။ အပိ၊ စင်စစ်။ (သုဒိကား နိပါတ်မျှသာတည်း။) မနုဿာ၊ လူတို့သည်။ ကိတ္တယ မာနဂ္ဂပါ၊ ချီးမွမ်းချီးမြှောက်ကုန်သည်ဖြစ်၍။ ဝိဟရန္တိ၊ နေကုန်၏။ ကိံ ကိတ္တယမာနာ၊ အတယ်သို့ ချီးမွမ်း ချီးမြှောက် ကုန်သနည်း ဟူမူကား။ ဓမ္မိကော၊ တရားစောင့်သော။ သောဓမ္မရာဇာ၊ ထိုဓမ္မိ သာရမင်းသည်။ နော၊ ဝါတို့ကို။ ဧဝံ၊ ဤသို့။ သုခါပေတ္တာ၊ ချမ်းသာ စေ၍။ ကာလင်္ကတာ၊ စုတေခြင်းကို ပြု၏။ မယံ၊ တို့သည်။ ဓမ္မိ

☰

ကထာ၊ သော။ တထာရညော၊ ၎်။ ဝိဇိတော၊ နိုင်ငံ၌။ ဝေံ၊ ဤသို့။
 ဖါသု၊ ချမ်းသာစွာ။ ဝိဟရိမှ၊ နေရကုန်ပြီ။ ဣတိ၊ ဤသို့။ ကိတ္တယ
 မာနာ၊ ချီးမွမ်း၊ ချီးမြှောက်ကုန်ပြီ။ သောဗိမ္ဗိသာရောပိ၊ သည်
 လည်း။ ဗုဒ္ဓေ၌။ ပသန္ဓော၊ သည်။ အဟောသိ၊ ၎်။ ဓမ္မေ၌။ ပသန္ဓော၊
 သည်။ အဟောသိ၊ ၎်။ သံဃော၊ ၎်။ ပသန္ဓော၊ သည်။ အဟောသိ၊ ၎်။
 သီလေသု၊ တို့၌။ ပရိပူရကာရိ၊ ဖြည့်ခြင်းပြုကိုလေ့ရှိသည်။ အဟော
 သိ၊ ၎်။ အပိ၊ စင်စစ်။ (သုဒ္ဓိကား နိပါတ်မျှသာတည်း)။ မနုဿာ၊
 တို့သည်။ ဝေံ၊ သို့။ အာဟံသု၊ ကုန်၏။ ကိံ အာဟံသု၊ ကုန်သနည်း
 ဟူမူကား။ ယာဝမရဏကာလာပိ၊ သေသည် တိုင်အောင်လည်း။
 မာဂဇော၊ ထသော။ သေနိယော၊ ထသော။ ဗိမ္ဗိသာရော၊ ဗိမ္ဗိသာရ
 အမည်ရှိသော။ ရာဇော၊ သည်။ ဘဂဝန္တံ၊ ကို။ ကိတ္တယမာနရူပေါ၊
 ချီးမွမ်းစကားကို ဆိုသည်ဖြစ်၍။ ကာလင်္ကတော၊ စုတေ၊ ခြင်းကို
 ပြု၏။ ဣတိ၊ ဤသို့။ အာဟံသု၊ ကုန်၏။ သောဗိမ္ဗိသာရော၊ သည်။
 အပ္ပတိတော၊ တမညွန့်ဘဝသို့ လားလေပြီ။ ကာလင်္ကတော၊
 စုတေ၊ ခြင်းကို ပြုလေပြီ။ သောဗိမ္ဗိသာရောကို။ ဘဂဝတော၊ သည်။
 အဗျာကတော၊ မကြားအပ်၊ တထာပိ၊ ထိုဗိမ္ဗိသာရကိုလည်း။
 ဝေယျာကရဏံ၊ ကြားတော်မူခြင်းသည်။ သာဓု၊ ကောင်းသည်။
 အဿတဝေယျ၊ ဖြစ်ရာ၏။ ဗဟုဇနော၊ များစွာသောလူသည်။ ပသီ
 ဒေယျ၊ ကြည်ညိုရာ၏။ တတော၊ ထိုသို့ ကြည်ညို ခြင်းကြောင့်၊
 သုဂတိံ၊ ကောင်းသောအလားသို့။ ဝစ္ဆေယျ၊ လားရာ၏။ ခေါပံန၊
 စင်စစ်။ ဘဂဝတော၏။ သမ္ဗောဓိံ၊ သဗ္ဗညုတဉာဏ်ကို ရတော်မူ
 ခြင်းသည်။ မဂဇေသု၊ မဂတိုင်းတို့၌။ ဟောတိ၊ ဖြစ်၏။ ယတ္ထ
 ယေသုမဂဇေသု၊ တို့၌။ ဘဂဝတော၊ ၎်။ သမ္ဗောဓိံ၊ သည်။ ဟောတိ၊
 ဖြစ်၏။ ဓာတြတေသုမဂဇေသု၊ တို့၌။ ကထံ၊ ကြောင့်။ ဘဂဝါ၊
 သည်။ အပ္ပတိတေ၊ ကုန်ထသော။ မာဂဇကေ၊ မာဂတိုင်း၌ ဖြစ်
 ကုန်ထသော။ ပရိစုဒရကေ၊ တို့ကို။ ဥပပတ္တိသု၊ ပဋိသန္ဓေယူခြင်း
 တို့၌။ (ပညာဂတိကောင်းမှုတို့၏ ဖြစ်ရာတို့၌လည်းဟူ)။ နဗျာက
 ရေယျ၊ ကြားတော်မမူသနည်း။ ဘဂဝါ၊ သည်။ အပ္ပတိတေ၊ ကုန်

ပြီးထသော။ ကာလင်္ကတေ၊ ကုန်ပြီးထသော။ မာဂဓကေ။ ကုန်ပြီးထသော။ ပရိစာရကေ၊ တို့ကို။ ဥပပတ္တိသု၊ တို့၌။ စေနဗျာကရေယျ၊ အံ။ ဧဝံ။ ထိုသို့ မကြားသည်။ သတိ၊ သော်။ တေနဗျာကရဏာဘာဝေန၊ ထိုသို့မကြားသည်၏ အဖြစ်ကြောင့်။ မဂဓကော၊ ကုန်သော။ ပရိစာရကာ၊ တို့သည်။ တနည်းကား။ မာဂဓကာ၊ မဂဓထိုင်း၌နေကုန်သော။ တေပရိစာရကာ၊ ထိုအလုပ်အကျွေးတို့သည်။ (ဤနောက်နည်း၌ နသဒ္ဓါကား နိပါတ်မျှသာ အနက်မရှိ)။ ဒီနမနာ၊ နှလုံးမသာကုန်သည်။ အဿုဘဝေယျံ၊ ဖြစ်ကုန်ရာ၏။ မာဂဓကာ၊ ကုန်သော။ ယေပရိစာရကာ၊ တို့သည်။ (နသဒ္ဓါကား နိပါတ်မျှသာတည်း) ဒီနမနာ၊ ကုန်သည်။ အဿုဘဝေယျံ၊ ကုန်ရာ၏။ တေမာဂဓကေ ပရိစာရကေ၊ တို့ကို။ ကထံ၊ အဘယ်ကြောင့်။ ဘဂဝါ၊ သည်။ နဗျာကရေယျ၊ ကြားတော်မမူလေသနည်း။ ဣတိ ဧသေ၊ ပရိဝီတက္ကော၊ သည်။ အဟောသိ၊ ၏။

၂၇၇။ အာယသွာ၊ သော။ အာနန္ဒော၊ သည်။ မာဂဓကေ၊ မာဂဓထိုင်းသား ဖြစ်ကုန်သော။ ပရိစာရကေ၊ ဘုရား အလုပ်အကျွေးတို့ကို။ အာရုဗ္ဗ၊ အကြောင်းပြု၍။ ဧကော၊ တယောက်ထီးတည်း။ ရဟော၊ ဆိတ်ငြိမ်ရာ အရပ်၌။ ဣဒံပရိဝီတက္ကံ၊ ဤအကြံကို။ အနုဝီစိန္တေတွာ၊ အဖန်တလဲလဲကြံ၍။ ရုတ္တိယာ၊ ၏။ ပစ္စုသသမယံ၊ မိုးသောက်ထကာလ၌။ ပစ္စုဋ္ဌာယ၊ ထတော်မူဦး၍။ ပ။ ဧတံဝစနံ၊ ကို။ အဝေါစ၊ ၏။ ကိံအဝေါစ၊ ဟူမူကား။ ဘန္တေ၊ ရား။ မေမယာ၊ သည်။ ဧတံဝစနံ၊ ကို။ သုတံ၊ ကြားအပ်၏။ ကိံသုတံ၊ အသို့ ကြားအပ်သနည်းဟူမူကား။ ဘဂဝါ၊ သည်။ (ပရိတော ပရိတောအစရှိသော ကြားသော အခြင်းအရာကို ပြသောပါဠိကား အနက် ရှေ့နှင့်တူပြီ)။ မာဂဓကာ၊ သော။ ယေပရိစာရကာ၊ တို့သည်။ (နကား နိပါတ်မျှသာတည်း)။ တေနဗျာကရဏာဘာဝေန၊ ထိုသို့မကြားသည်၏ အဖြစ်ကြောင့်။ (ဟိတ်ထည့်)။ ဒီနမနာ၊ နှလုံးမသာကုန်သည်။ အဿုဘဝေယျံ၊ ကုန်ရာ၏။ တေမာဂဓပရိစာရကေ၊ တို့ကို။ ကထံ၊ ကြောင့်။ ဘဂဝါ၊ သည်။ နဗျာကရေ

ယျ၊နည်း၊ဣတိဇေတံ ဝစနံ၊ ကို၊မေမယ၊သ၊သညံ။ သုတံ၊ ဧ၊ ဣတိ၊
 ဤသို့။ အာယသ္မာ၊ သော။ အာနန္ဒော၊ သညံ။ အဝေါစ၊ ဧ။
 အာယသ္မာ၊ သော။ အာနန္ဒော၊ သညံ။ မာဂဓကော၊ ကုန်သော။ ပရိ
 စာရကော၊ တို့ကို၊ အာရဟ္မ၊ အကြောင်းပြု၍၊ တဂဝတော၊ ဧ။
 သဗ္ဗခါ၊ မျက်မှောက်၌။ (အထံ၌၊ လည်းဟူ)။ ဣဒံပရိကထံ၊ ဤ
 ပရိယာယ်စကားကို။ ကတ္တာ၊ ၍။ အာသနာ၊ မှ။ ဥဋ္ဌာယ၊ ၍။
 တဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ၍။ ပဒက္ခိဏံ၊ လက်ျာရစ်လှည့်သည့်
 ကို။ ကတ္တာ၊ ၍ ပတ္တမိ၊ သွားလေ၏။

၂၇၀။ အထခေါ၊ ၌။ တဂဝါ၊ သညံ။ အာယသ္မန္တော၊ သော။
 အာနန္ဒော၊ သညံ။ အစိရပတ္တန္တော၊ သွား၍ မကြာမြင့်မီ။ ပုဗ္ဗနုသမယံ၊
 နံနက်အခါ၌။ နိဝါသေတွာ၊ သင်္ကန်းကို လျှောက်ပတ်စွာဝတ်၍။
 ပတ္တစိဝရံ၊ ကို။ အာဒါယ၊ ၍။ နာတိကံ။ နာတိက အမည်ရှိသော
 ရွာသို့။ ပိဏ္ဍာယ၊ ငှာ။ စရိတွာ၊ ၍။ ပစ္စာဘတ္တံ၊ ဆွမ်းပြည့်စုံပြီးသည်မှ
 နောက်၌။ ပိဏ္ဍပါတပဋိတ္တန္တော၊ ဆွမ်းခံရာမှဖဲခဲ့၍။ ပါဒေ၊ တို့ကို။
 ပက္ခာဝေတွာ၊ ဆေး၍။ ဂိဉ္ဇကာဝသယံ၊ အုတ်ဖြင့်ပြုသော ကျောင်း
 သို့။ ပဝိသိတွာ၊ ဝင်၍။ မာဂဓကော၊ မဂတိုင်း၌ ဖြစ်သော။ ပရိစာ
 ရကော၊ တို့ကို။ အာရဟ္မ၊ ၍။ အဋ္ဌိကတွာ၊ အရိုအသေပြု၍။ မနသိ
 ကတွာ၊ ၍။ သဗ္ဗံ၊ အလုံးစုံသော။ စေတသာ၊ ဖြင့်။ သမန္တာယရိတွာ၊
 ဆင်ခြင်၍။ ဗညတ္တော၊ ခင်းအပ်သော။ အာသနေ၊ ၌။ နိသီဒိ၊ နေ၏။
 တေဘဝန္တော၊ ထိုအရှင်တို့သည်။ ယံဂတိကာ၊ အကြင် သို့သော
 အလားရှိကုန်၏။ တေဘဝန္တော၊ တို့သည်။ ယံအဘိသမ္ပရာယာ၊
 အကြင်သို့သော ဖြစ်ရာဘဝ ရှိကုန်၏။ နေသံဘဝန္တာနံ၊ ထိုအရှင်
 တို့၏။ တံဂတိံ၊ ထိုအလားကို။ တံအဘိသမ္ပရာယံ၊ ထိုဖြစ်ရာဘဝကို။
 ဇာနိယာမိ၊ အံ။ ဣတိမနသိကတွာ၊ ၍။ နိသီဒိ၊ ဧ၊ ဧ၊ တဂဝါ၊ သညံ။
 မာဂဓကော၊ ကုန်သော။ ပရိစာရကော၊ တို့ကို။ တေဘဝန္တော၊ ထို
 အရှင်တို့သည်။ ယံဂတိကာ၊ အကြင်သို့သော အလားရှိကုန်၏။ ယံ
 အဘိသမ္ပရာယာ၊ အကြင်သို့သော ဖြစ်ခြင်းရှိကုန်၏။ ဣတိ၊ ဤသို့။
 အဒ္ဓယာခေါ၊ မြင်တော်မူလေ၏။ အထခေါ၊ ၌။ တဂဝါ၊ သညံ။



သာယနသမယံ၊ ညချမ်းသော အခါ၌။ ပဋိညလ္လဘနာ၊ ကိုယ်တော်
 ထီး ကျိန်းတော်မူရာမှ။ ဝုဋ္ဌိတု၊ ထတော်မူပြီးသော်။ ဝိဇ္ဇကာဝ
 သထာ၊ အုတ်ဖြင့်ပြုအပ်သောကျောင်းမှ (အုတ်တိုက်မှ၊ လည်းဟူ)။
 နိက္ခမိတွာ၊ ၍။ ဝိဟာရပစ္စယာယ၊ ကျောင်းအရိပ်၌။ ပညတ္ထေ၊
 သော။ အာသနေ၊ ၌။ နိသီဒါ၊ ၍။ ပ။

၂၇၉။ တဂဝန္တံ၊ ကို။ ဧတံဝစနံ၊ ကို။ အဝေါစ၊ ၍။ ကိံ အဝေါစ၊
 နည်းဟူမူကား။ ဘန္တေ၊ ရား။ တဂဝါ၊ သည်။ ဥပသန္တ ပဒိသော၊
 ငြိမ်သက်သော မြင်ခြင်းရှိ၏။ ဣန္ဒြိယာနံ၊ မနိန္ဒြေလျှင်ခြောက်ခု
 မြောက် ရှိကုန်သော ဣန္ဒြေတို့၏။ ဝိပ္ပသန္တတ္တာ၊ အထူးသဖြင့်
 ကြည်ညိုဘွယ် ရှိသည်၏ အဖြစ်ကြောင့်။ တဂဝစော၊ ၍။
 မုခစတ္တာ၊ မျက်နှာတော်၏ အဆင်းသည်။ ဘာတိရိဝ၊ အလွန်
 တင့်တယ်တော်မူစွာကား။ ဘန္တေ၊ အရှင်ဘုရား၊ တဂဝါ၊ သည်။
 အဇ္ဇ၊ ယနေ။ သန္တေန၊ သော။ ဝိဟာရေန၊ အရဟတ္တမဂ်သမာပတ်
 ချမ်းသာဖြင့်။ ဝိဟာသိနန၊ နေတော်မူသည် မဟုတ်သော။ ဣတိ၊
 ဤသို့။ အဝေါစ၊ ၍။ အာနန္ဒ၊ အာနန္ဒာ၊ တံ၊ သင်သည်။ မာဂဓကေ။
 မဂဓတိုင်း၌ ဖြစ်ကုန်သော။ ပရိစဒရကေ၊ တို့ကို။ အာရဗ္ဗ၊
 အကြောင်းပြု၍။ ယဒေဝပရိကထံ၊ အကြင် ပရိယာယ်စကားကို။
 မေ၊ ၍။ သံမုခါ၊ မျက်မှောက်၌။ (အထံ၌လည်းဟူ)။ ကတ္တာ၊ ၍။
 အာသနာမှ၊ မှ။ ဥဋ္ဌာယ၊ ၍။ ပတ္တန္တော၊ ဖလေ၏။ တဒေဝသမ္ပံ။
 ထိုအလုံးစုံသော စကားကိုလျှင်။ (မနသိကတွာ၊ ၌စပ်)။ အဟံ၊
 သည်။ ပ။ အဋ္ဌိံကတွာ၊ အရို အသေ ပြု၍။ မနသိကတွာ၊ ၍။
 စေဟသာ၊ ဖြင့်။ သမန္နာဟရိတွာ၊ ဆင်ခြင်၍။ ပညတ္ထေ၊ သော။
 အာသနေ။ ၌။ တေဘဝန္တော၊ တို့သည်။ ယံဂတိကာ၊ ကုန်၏။
 ယံအဘိသမ္ပရာယာ၊ ကုန်၏။ ဣတိ။ ဤသို့။ နေသံ၊ ထိုမဂဓတိုင်းသား
 ဖြစ်ကုန်သော အလုပ်အကျွေးတို့၏။ ဂတိံ၊ အလားကို။ အဘိ
 သမ္ပရာယံ၊ ဘဝသစ်၌ ဖြစ်ခြင်းကို။ ဇာနိဿာမိ၊ အံ။ ဣတိမနသိ
 ကံတွာ၊ ၍။ နိသီဒါ၊ ၍။ အာနန္ဒ၊ နှာ။ အဟံ၊ သည်။ မာဂဓကေ၊

ကုန်သော။ ပရိစာရကေ၊ တို့ကို၊ တေဘဝန္တော၊ တို့သည်။ ယံဝတိ-
ကာ၊ ကုန်၏။ ယံ အဘိသမ္ပရာယာ၊ ကုန်၏။ ဣတိ၊ ဤသို့။ အဒ္ဓသံ၊
မြင်ပြီ။



ဇနဝသံဘယက္ခ

၂၇၀။ အထခေါ၊ ဌံ။ အာနန္ဒ၊ န္ဒာ။ အန္တရဟိတော၊ မပြတ်
သတ္တဝါတို့၏ အစီးအပွားကို ဆောင်တတ်သော။ ယက္ခော၊ နတ်
သားသည်။ သဒ္ဓံ၊ ကို၊ အနုညံ၊ ဝေသိ၊ ကြား၏။ ကိံ အနုသာဝေသိ၊
နည်းဟူမူကား။ တဝဂါ၊ ဘုန်းတော်ကြီးတော်မူသော ဘုရား။
အဟံ၊ သည်။ ဇနဝသဘော၊ ဇနဝသဘ အမည်ရှိသော နတ်သား
တည်း။ သုဂတ၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော
ဘုရား။ အဟံ၊ သည်။ ဇနဝသဘော၊ တည်း။ ဣတိ၊ ဤသို့။ အနုသာ
ဝေသိ၊ ကြား၏။ အာနန္ဒ၊ အာနန္ဒာ။ တံ၊ သည်။ ဣတော၊ ဤကာလမှ။
ပုဗ္ဗေ၊ ရှေး၌။ ယဒိဒံ ယံဒုဒံ ဇနဝသဘောတိနာမဓေယျံ၊ အကြင်
ဇနဝသဘဟူသော နာမပညတ်သည်။ အတ္ထိ၊ ရှိ၏။ ဧဝရူပံ၊ ဤသို့
သဘောရှိသော။ နာမဓေယျံ၊ နာမပညတ်ကို။ သုတံ၊ ကြားဘူး
သည်ကို။ အဘိဇာနာသိနော၊ အောက်မေ့နိုင်၏လော။ ဣတိ၊ ဤသို့။
တဝဂါ၊ သည်။ အာနန္ဒ၊ ကို။ အဝေ၊ စ။ ၏။

ဘန္တေ၊ ရား။ အဟံ၊ သည်။ ဣတော၊ မှ။ ပုဗ္ဗေ၊ ဌံ။ ယဒိဒံ ယံဒုဒံ
ဇနဝသဘောတိနာမဓေယျံ၊ သည်။ အတ္ထိ၊ ရှိ၏။ ဧဝရူပံ၊ သော။
နာမဓေယျံ၊ ကို။ သုတံ၊ ကို။ နခေါ အဘိဇာနာမိ၊ မအောက်မေ့နိုင်။
ဣတိ၊ ဤသို့။ အာနန္ဒော၊ သည်။ အဝေ၊ စ။ ၏။ ဘန္တေ၊ ရား။ အပိစ၊ စင်
စစ်ကား။ ဇနဝသဘောတိနာမဓေယျံ၊ ကို။ သုတ္တာ၊ ရှိ။ မေ၊ ၏။ လော
မာနိ၊ အမွေးတို့သည်။ ဟဋ္ဌာနိ၊ ရှင်ကုန်၏။ (ဝမ်းမြောက်ကုန်၏၊
လည်းဟူ)။ ဘန္တေ၊ ရား။ ဇနဝသဘောတိနာမဓေယျံ၊ ကို။ သုတ္တာ၊
ရှိ။ တဿမယံ၊ ၏။ ဧတံဧသော ပရိဝိတက္ခော၊ သည်။ အဟောသိ၊
၏။ ကိံ အဟောသိ၊ ဟူမူကား။ ယဒိဒံ ယံယဿယက္ခဿ၊ အကြင်

နတ်သား၏။ ဝေရူပံ၊ ဤသို့ သဘောရှိသော။ နာမဓေယျံ၊ ဇန
ဝသဘ ဟူသော နာမပညတ်သည်။ အတ္ထိ၊ ရှိ၏။ ယဒိဒံယသံ
ယက္ခဿ၊ ၎င်း၏။ ဇနဝသဘောတိ နာမဓေယျံ၊ ကို။ သုပညတ္တံ၊
ကောင်းစွာ ခေါ်အပ်၏။ သောယက္ခော၊ ထိုနတ်သားသည်၊ ဩရ
ကော။ ယုတ်သောနတ်သားသည်။ နဟိတဝိသတိနန၊ မဖြစ်လတ္တံ့
သတည်းတကား။ ဣတိဓေသောပရိဝိတက္ခော၊ သည်။ အဟောသိ၊
၏။ အာနန္ဒန္တော။ သဒ္ဓပဂါတုဘာဝေါ သဒ္ဓပဂါတုဘာဝံ၊ အသံ၏ ထင်
ရှားစွာ ဖြစ်ခြင်းကို။ အန္တရာဝဇ္ဇေတွာ၊ ကြဉ်၍။ ဥဠာရဝဏ္ဏော၊
ကောင်းသော အဆင်းရှိသော။ ယက္ခော၊ နတ်သားသည်။ မေ၊ ၎င်း၏။
သမ္ပ၊ ခေ၊ ဌံ။ ပဂါတုရဟောသိ၊ ၎င်း၏။ ဒုတိယကမ္မိ၊ နှစ်ကြိမ်မြောက်
လည်း။ သဒ္ဓံ၊ ကို။ အနုသာဝေသိ၊ ကြွေးကြော်၏။ ကိ အနုသာ
ဝေသိ၊ ဟူမူကား။ ဘဂဝဂါ၊ ဘုန်းတော်ကြီးသော အရှင်ဘုရား။
အဟံ၊ သည်။ ဗိမ္ဗိသာရော-ဗိမ္ဗိသာရမင်းတည်း။ သုဂတ၊ ကောင်း
သောစကားကို ဆိုတော်မူတတ်သော အရှင်ဘုရား။ အဟံ၊ သည်။
ဗိမ္ဗိသာရော၊ တည်း။ ဣတိ၊ သို့။ အနုသာဝေသိ၊ ၎င်း၏။ ဘန္တေ၊ ဘုရား။
အဟံ၊ သည်။ ဝေဿဝဏ္ဏဿ၊ ဝေဿဝဏ္ဏ အမည်ရှိသော။ မဟာ
ရာဇဿ၊ ၎င်း၏။ သတ္တမံ၊ ခုနစ်ခုမြောက်သော။ ဣဒံသဟဗျတံ၊ ဤ
အပေါင်းအဖော်၏ အဖြစ်သို့၊ (အလုပ်အကျွေး အဖြစ်သို့၊ လည်း
ဟူ)။ ဥပပဇ္ဇာမိ၊ ရောက်၏။ သောအဟံ၊ သည်။ တတော၊ ထိုနတ်
သား၏ အဖြစ်မှ။ စုတော၊ စုတေလေသော်။ မနုဿရာဇော၊ လူမင်း
သည်။ တဝိတုံ၊ ငှါ။ ပဟောမိ၊ စွမ်းနိုင်၏။

☰

ဘန္တေ၊ ရား၊ ဣတော၊ ဤနတ်ပြည်မှ။ စဝိတွာ၊ စုတေ၍။ သတ္တ၊
ခုနစ်ဘဝတို့ပတ်လုံး လည်းကောင်း။ တတော၊ ထိုလူ့ပြည်မှ။
စဝိတွာ၊ ၍။ သတ္တ၊ ခုနစ်ဘဝတို့ ပတ်လုံးလည်းကောင်း။ ဣဟိ၊ သို့။
စတုဒ္ဓသ၊ တဆယ် လေးကြိမ်ကုန်သော။ သံသာရာနိ၊ ခန္ဓာအစဉ်တို့
ပတ်လုံး။ ယတ္ထယေသု ဒေဝဘာဝမနုဿဘာဝေသု၊ အကြင်နတ်
တို့၏ အဖြစ် လူတို့၏ အဖြစ်တို့၌။ ပုရေ၊ ရှေးကာလ၌။ (ရှေး
ဘဝ၌ လည်းဟူ)။ မေမယာ၊ သည်။ ဝုသိတံ၊ အဖန်တလဲလဲ ကျင့်

လည်ခဲ့တူး၏။ တတ္ထတေသု ဒေဝဘာဝ မနုဿဘာဝေသု။ တို့၌။
 တံနိဝါသံ၊ ထိုအဖန်တလဲလဲကျင်လည်ခြင်းကို။ အဘိဇာနာမိ၊ ။
 ၂၀၁။ ဘန္တေ၊ ဘုရား၊ အဟံ၊ သည်။ ဒီဃရတ္တံ၊ လုံး။ အဝိ
 နိပါတော၊ အပါယ်သို့ကျစေတတ်သောအကုသိုလ်တရားမရှိသည်။
 အာသိံ၊ ဖြစ်ပြီ။ အဝိနိပါတံ၊ အပါယ်သို့ကျစေတတ်သောအကု-
 သိုလ်တရား မရှိသည်၏အဖြစ်ကို။ သဗ္ဗာနာမိ၊ သိ၏။ မေ၊ အား။
 သကဒါဂါမိတာယ၊ ၄။ အာသာစ၊ အလိုအာသာသည်လည်း။
 သန္တိဋ္ဌတိ၊ ။ ဣတိ၊ ဤသို့။ ယက္ခော၊ သည်။ သဒ္ဓံ၊ ကို။ အနု-
 သာဝေသိ၊ ကြား၏။ ဘန္တေ၊ ရား။ အဟံ၊ သည်။ ဒီဃရတ္တံ၊ လုံး။
 အဝိနိပါတော၊ အပါယ်သို့ကျစေတတ်သော အကုသိုလ်တရားမရှိ
 သည်။ အာသိံ၊ ဖြစ်ပြီ။ အဝိနိပါတံ၊ အပါယ်သို့ကျစေတတ်သော
 အကုသိုလ်တရား မရှိသည်၏အဖြစ်ကို။ သဗ္ဗာနာမိ၊ ။ ဣတိစ၊
 လည်း။ တံ၊ သည်။ ယံဝစနံ၊ ကို။ ဝဒေသိ၊ ။ မေ၊ အား။ သက
 ဒါဂါမိတာယ၊ ၄။ အာသာစ၊ သည်လည်း။ သန္တိဋ္ဌတိ၊ ။ ဣတိ
 စ၊ လည်း။ တံ၊ သည်။ ယံ ဝစနံ၊ ကို။ ဝဒေသိ၊ ။ အာယသ္မတော၊
 သော။ ဇနဝသဘဿ၊ ဇနဝသဘ အမည်ရှိသော။ ယက္ခဿ၊ ။
 ဣဒံဝစနံ၊ ကို။ အတ္ထရိယံ၊ အဖန်တလဲလဲ အံ့အပ်၏။ ပ။ ဣဒံဝစနံ၊
 သည်။ အပ္ပုတံ၊ ရှေး၌ မဖြစ်တူးသလျှင်ကလည်း။ အာယသ္မော၊
 သော။ ဇနဝသဘော၊ ဇနဝသဘ အမည်ရှိသော။ ယက္ခော၊ သည်။
 ကုတောနိဒါနံ ပန၊ အဘယ် အကြောင်းကြောင့်။ ဝေရူပံ၊ ဤသို့
 သဘောရှိသော။ ဥဋ္ဌာရံ၊ မြတ်စွာသော။ ဝိသေသာမိဂမ၊ တရား
 အထူးကိုရခြင်းကို။ သဗ္ဗာနာတိ၊ သိသနည်း။ ဣတိ၊ သို့။ ဘဂဝါ၊
 သည်။ ပုစ္ဆိ၊ ။ ဘဂဝါ၊ ဘုန်းတော်ကြီးတော် မူသော ရှင်ပင်
 ဘုရား။ တဝ၊ ရှင်ဘုရား၏။ သာသနာ၊ အဆုံးအမကို။ အညတြ၊
 ကြံ၍။ အဟံ၊ သည်။ ဝိသေသာမိဂမံ၊ ကို။ နသဗ္ဗာနာမိ၊ မသိ။
 သုဂတ၊ ရား။ တဝ၊ ။ သာသနာကို၊ ကို။ အညတြ၊ ။ အဟံ၊ သည်။
 ဝိသေသာမိဂမံ၊ ကို။ နသဗ္ဗာနာမိ၊ သိ။ ဘန္တေ၊ အရှင်ဘုရား။ အဟံ၊
 သည်။ ယဒိဇ္ဇေ၊ အကြင်ထန်းတောဥယျာဉ်၌ သောတာပတ္တိဖို့လ်သို့

ရောက်သောနေ့ကိုအစပြု၍။ ဘဂဝတိ၊ ဣန္ဒြေကတော၊ မဖောဏ်
မပြန်။ အဘိပ္ပဿန္တော၊ အထူးသဖြင့် ကြည်ညို၏။ တဒဂ္ဂေ၊ ထိုထန်း
တော ဥယျာဉ်၌ သောတာပတ္တိ ဖိုလ်သို့ရောက်သော နေ့ကို အစ
ပြု၍။ ဘန္တေ၊ ဘုရား။ အဟံ၊ သည်။ ဒီဃရတ္တံ၊ လုံး။ အဝိနိပါတော၊
မရှိ။ အဝိနိပါတံ၊ ကို။ သဗ္ဗာနံ၊ မိ၏။ မေ၊ အား။ သကဒါဂါမိတာယ၊
သကဒါဂါမိ ဖြစ်ခြင်းငှာ။ အာသာစ၊ တောင့်လခြင်းသည်လည်း။
သန္တိဋ္ဌတိ၊ ၎င်း။ ဘန္တေ၊ ရား။ အဟံ၊ ကို။ (ဣဓကား ပဒပူရဏတည်း)။
ဝေဿဝဏ္ဏေန၊ ဝေဿဝဏ်အမည်ရှိသော။ မဟာရာဇေန၊ နတ်
မင်းကြီးသည်။ ဝိရုဠကဿ၊ ဝိရုဠကအမည်ရှိသော။ မဟာရာဇဿ၊
၏။ သန္တိကေ၊ သို့။ ဧကနစိဒေဝ၊ တစုံတခုသော။ ကရဏီယေန၊
ပြုဘွယ်ကိစ္စဖြင့်။ ပေသိတော၊ စေအပ်၏။ အဟံ၊ သည်။ ဘဂဝန္တံ၊
ကို။ အန္တရာမဂ္ဂေ၊ ခရီးအကြား၌။ ဝိဇ္ဇကာဝသထံ၊ အုတ်တိုက်သို့၊ မဝိ
သိတွာ၊ ၍။ မာဂဓကေ၊ ကုန်သော။ ပရိစာရကေ၊ တို့ကို။ အာရဗ္ဗ၊ ၍။
အဋ္ဌိံကတွာ၊ ၍။ သဗ္ဗံ၊ အလုံးစုံသော ကိစ္စကို။ စေတသာ၊ ဖြင့်။
သမန္တာဟရိတွာ၊ နှလုံးသွင်းတော်မူ၍။ တေဘဝန္တော၊ ထိုအရှင်
တို့သည်။ ယံဂတိကာ၊ ကုန်၏။ ယံအဘိသမ္ပရာယာ၊ အကြင်သို့
သော ဖြစ်ရာရှိကုန်၏။ တေသံဘဝန္တာနံ၊ တို့၏။ ဝတိံ၊ ကို။ အဘိ
သမ္ပရာယံ၊ ကို။ ဇေနိဿာမ်၊ သိအံ။ ဣတိမနသိကတွာ၊ ၍။ နိသိန္နံ၊
နေသည်ကို။ အဒ္ဓသံ၊ ဉာဏ်တည်းဟူသော စက္ခုဖြင့်မြင်၏။ ဘန္တေ၊
ရား။ တဿံပရိသာယံ၊ ထိုနတ်ပြည် ပရိသတ်၌။ ဘာသတော၊
ဆိုသော။ ဝေဿဝဏ္ဏဿ၊ သော။ မဟာရာဇဿ၊ ၎င်း။ သမ္ဗုခါ၊
အထံမှ။ ယေဘဝန္တော၊ တို့သည်။ ယံဂတိကာ၊ ကုန်၏။ ယံအဘိ
သမ္ပရာယာ၊ ကုန်၏။ ဣတိ၊ သို့။ ယံဝစနံ၊ ကို။ သုတံ၊ ကြားအပ်ပြီ။
သမ္ဗုခါ၊ မှ။ ပဋိဂ္ဂဟိတံ၊ နာအပ်ပြီ။ ဧတံဝစနံ၊ သည်။ အတ္ထရိယံခေါ၊
ပန၊ အံဘွယ်ရှိလျှင်ကတည်း။ ဘန္တေ၊ ရား။ တဿမယံ၊ ၎င်း။ ဧတံ
ဧသေပရိဝိတက္ကော၊ သည်။ အဟောသိ၊ ၎င်း။ ကိံအဟောသိ၊ နည်း။
ဟူမူကား။ အဟံ၊ သည်။ ဘဂဝန္တံ၊ ကိုလည်း။ ဒက္ခာမိ၊ ဖူးမြင်အံ။
ဣဒဗ္ဗံ၊ ဤအကြောင်းကိုလည်း။ ဘဂဝတော၊ အား။ အာရော

ဝေသာမိ၊ အံ။ ဣတိဇေသော ပရိပိတက္ကော၊ သည်။ အဟောသိ၊ ဧ။
ဘန္တေ၊ ရား။ ဘဂဝန္တံ၊ ကို။ ဒဿနာယ၊ ဖူးမြင်ခြင်းငှာ။ မေ၊ ဧ။ ဥပ
သင်္ကမိတုံ-ဥပသင်္ကမနဿ၊ ကပ်ခြင်း၏။ ပစ္စယာ၊ အကြောင်း
တို့သည်။ ဣမေဇ္ဇေ၊ ဤနှစ်ပါးတို့တည်း။ (ဒွေသရုပ်ကား-ခရီး
အကြား၌ မြတ်စွာဘုရားကိုမြင်ခြင်း။ ဝေသာဝဏ္ဏနတ်၏ အထံ၌
ကြားဘူးသော စကားကို ကြားခြင်းငှာ စည်းဝေးခြင်း ဤနှစ်
ပါးတည်း)။

*

ဒေဝ သဘာ

၂၀၂။ ဘန္တေ၊ ရား။ ပုရိမာနိ-ပုရိမေသု၊ ယမန်နေ့ဖြစ်ကုန်
သော။ ဒိဝသာနိ ဒိဝသေသု၊ နေ့တို့၌။ ပုရိမတရာနိ ပုရိမတရေသု၊
ယမန်နေ့ထက်လွန်ကုန်သောနေ့တို့၌။ ဟဒဟုပေ၊ သထေ၊ ဥပုသ်နေ့
ဖြစ်သော။ ပန္နရသေ၊ တဆယ်၊ ငါးရက်သောနေ့၌။ ဝသံပနာ၊ ပိ
ကာယ၊ ဝါသိုကပ်ခြင်းငှာ။ (သန္ဓိသိန္နာ သန္ဓိပတိတာ၌စင်)။
ပုဏ္ဏာယ၊ ဥတုပြည့်ထသော။ ပုဏ္ဏမာယ၊ လပြည့်ထသော။ ရတ္တိ
ယာ၊ ၌။ ကေဝလကပ္ပ၊ အလုံးစုံ ကုန်သော။ တာဝတိံသာ၊
တာဝတိံသာနတ်ပြည်၌ဖြစ်ကုန်သော။ ဒေဝါစ၊ တို့သည်လည်း။
သုဓမ္မာယံ၊ သုဓမ္မာအမည်ရှိသော။ သဘာယံ၊ နတ်၏သတင်၌။
သန္ဓိသိန္နာ၊ အညီအညွတ်နေကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ သန္ဓိ
ပတိတာ၊ တပေါင်းတည်း စုဝေးကုန်သည်။ ဟောန္တိ၊ ကုန်၏။
မဟတီ၊ များစွာကုန်သော။ ဒိဗ္ဗပရိသာ၊ နတ်၏ ပရိသတ်တို့သည်
လည်း။ သမန္တတော၊ ထက်ဝန်းကျင်မှ။ သန္ဓိသိန္နာ၊ ကုန်သည်။
ဟောန္တိ၊ ကုန်၏။ သန္ဓိပတိတာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။ စတ္တာ
ရော၊ ကုန်သော။ မဟာစရာဇာနေဘူ၊ နတ်မင်းကြီးတို့သည်လည်း။
စတုဒ္ဓိသာ-စတုဒ္ဓိသာသု။ အရပ်လေးမျက်နှာတို့၌။ နိသိန္နာ၊ ကုန်
သည်။ ဟောန္တိ၊ ကုန်၏။

အနုသန္ဓေ အဘယ် နတ်သားသည် အဘယ်အရပ်၌ နေ
သနည်းဟု မေးဖွယ်ရှိ၍ ထိုအမေးကို ဖြေခြင်း

၄၇ ပုရတ္ထိမာယဒိသာယ အစရှိသောပါဠိကို မိန့်သတည်း။ ထိုပါဠိ၏ အတ္ထကား-

ပုရတ္ထိမာယ။ သော။ ဒိသာယ။ ဣ။ တေရဋ္ဌော၊ တေရဋ္ဌအမည် ရှိသော။ မဟာရာဇာ၊ နတ်မင်းကြီးသည်။ ပစ္ဆာဘိမုခေါ၊ အနောက် အရပ်သို့ရှေ့ရှု။ ဒေဝေ၊ တို့ကို။ ပုရက္ခိတွာ၊ ရှေ့ရှုပြု၍။ ပ။ ဘန္တေ၊ ရား။ ယဒါ၊ ဣ။ ကေဝလကပ္ပါ၊ အလုံးစုံ ထက်ဝန်းကျင် ဖြစ်ကုန်သော။ တာဝတိံသာ၊ တာဝတိံသာနတ်ပြည်၌ ဖြစ်ကုန်သော။ ဒေဝါစ၊ တို့သည်လည်း။ သုဓမ္မာယံ၊ သော။ သဘာယံ၊ နတ်၏သဘင်၌ ။ ပ။ ဘန္တေ၊ ရား။ နေသံ၊ ထိုမင်းကြီး ထေးယောက်တို့၏။ ဣဒံအာသု နသ္မိံ-ဣဒံအာသနံ၊ ဤသို့ သုဓမ္မာနတ်၏သဘင်၌ နေခြင်းသည်။ ဟောတိ။ ။ ။ အထ-ပစ္ဆာ၊ ဓ။ အမှောက်။ တို့၏။ အာသနံ၊ နေခြင်း သည်။ (နေရာသည်၊ လည်းဟူ)။ ဟောတိ။ ။ ဘန္တေ၊ ရား။ ယေ တေဒေဝါ၊ တို့သည်။ တာဝတိံ။ မြတ်စွာဘုရားအထံ၌။ ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို။ စရိတွာ။ ကျင့်၍။ အရုနာ၊ ယခု အခါ၌။ တာဝတိံသကာယံ၊ တာဝတိံသာ နတ်ပြည်သို့။ (တာဝတိံသာ နတ်၏နေရာသို့လည်းဟူ)။ ဥပပန္နာ၊ ကုန်၏။ တေဒေဝါ၊ တို့သည်။ အညေ၊ ကုန်သော။ ဒေဝေ၊ တို့ကို။ ဝဇ္ဈန္တုစေဝ။ အဆင်းဖြင့်လည်း ကောင်း။ ယသသာစ၊ အခြံအရံဖြင့်လည်းကောင်း။ အတိရောစန္ဒိ၊ လွန်ကုန်၏။ (လွန်၍ တင့်တယ်ကုန်၏၊ လည်းဟူ)။ ဘန္တေ၊ ရား။ တေနအတိရောစနဘာဝေန၊ ထိုသို့လွန်၍တင့်တယ်သည်၏ အဖြစ် ကြောင့်။ တာဝတိံသာ၊ ကုန်သော။ ဒေဝါ၊ တို့သည်။ အတ္တမနာ၊ နှစ်သက်သောစိတ်ရှိကုန်သည်။ ဟောန္တိ၊ ကုန်၏။ ပမုဒိတာ၊ ဝမ်း မြောက်သောစိတ် ရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဝီတိသော မနသ္မိတာ၊ ဖြစ်သောဝီတိသောမနသ္မိရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ကထံမနံသိကတွာ၊ အသို့နှလုံးပြုကုန်၍။ အတ္တမနာ၊ ကုန် သည်။ ဟောန္တိ၊ ကုန်သနည်းဟူမူကား။ (ပစ္ဆာထည့်ပါ)။ တော၊ အရှင်တို့။ ဝတကေန္တေန၊ စင်စစ်အားဖြင့်။ ဒိဗ္ဗာ၊ နတ်၌ဖြစ်ကုန် သော။ ကာယာ၊ အပေါင်းတို့သည်။ ပရိပူရေန္တိ၊ ပြည့်ကုန်၏။ အသု

ရကာယာ၊ အသုရကာယ် အပေါင်းတို့သည်။ ပရိဟာယန္တိ။ ယုတ်
 ကုန်၏။ ဣတိမနသိကတွာ၊ ဤသို့ နှလုံးပြု၍။ အတ္တမနာ၊ နှစ်သက်
 သော စိတ်ရှိကုန်သည်။ ဟောန္တိ၊ ကုန်၏။ ဘန္တေ၊ ရေး။ အထခေါ၊
 ထိုအခါ၌။ ဒေဝါနံ၊ နတ်တို့၏။ ဣန္ဒေဝ၊ အကြီးဖြစ်သော။ (အရှင်
 ဖြစ်သော၊ လည်းဟူ)။ သက္ကော၊ သိကြားသည်။ တာဝတိံသာနံ၊
 ကုန်သော။ ဒေဝါနံ၊ တို့၏။ သမ္ပသာဒံ၊ အလွန် ကြည်ညိုခြင်းကို။
 ဝိဒိတွာ၊ ၍။ ဣမာဟိဂါထာဟိ၊ တို့ဖြင့်။ အနုမောဒိ၊ ဝမ်းမြောက်
 ခြင်းကို ဖြစ်စေ၏။

ဘော၊ အိုနတ်တို့။ ဝတဏေန္တေန၊ စင်စစ်အားဖြင့်။ တာဝတိံ
 သာ၊ တာဝတိံသာနတ်ပြည်၌ ဖြစ်ကုန်သော။ သဟိန္ဒကာ၊ သိကြား
 မင်းနှင့် တကွ ဖြစ်ကုန်သော။ ဒေဝါ၊ တို့သည်။ တထာဂတဉ္စ၊
 မြတ်စွာဘုရားကိုလည်းကောင်း။ ဓမ္မဿ၊ ၏။ သုဓမ္မတဉ္စ၊ ကောင်း
 သော ဓမ္မဖြစ်သည်၏ အဖြစ်ကို လည်းကောင်း။ နမဿန္တာ၊ ရှိခိုး
 ကုန်လျက်။ ဝဏ္ဏဝန္တေ၊ ထူးသော အဆင်းရှိကုန်ထသော၊ ယဿသိ
 နေ၊ များသော အခြံအရံရှိကုန် ထသော။ သုဂတသ္မိံ၊ မြတ်စွာ
 ဘုရားအထံ၌။ ဗြဟ္မစရိယံ၊ ကို။ စရိတွာန၊ ၍။ ဣမ၊ ဤတာဝတိံ
 သာနတ်ပြည်သို့။ အာဂတေ၊ လာကုန်ထသော။ (ရောက်ကုန်ထ
 သော၊ လည်းဟူ)။ နဓေ၊ အသစ်ဖြစ်ကုန်သော။ ဒေဝေစ၊ တို့ကို
 လည်း။ ပဿန္တာ၊ ရှုကုန်လျက်၊ ဧမာဒန္တိ၊ ဝမ်းမြောက်ကုန်၏။ ဘူရိ
 ပညဿ။ မြေကြီးအထုနှင့် တူသော ပညာရှိသော။ သုဂတဿ။
 မြတ်စွာဘုရား၏။ သာဝကာ၊ တပည့်ဖြစ်ကုန်ထသော။ (အဆုံး
 အမကို လိုက်နာတတ်ကုန်ထသော၊ လည်းဟူ)။ ဣမ၊ ဤတာဝတိံ
 သာနတ်ပြည်၌။ ဝိသေသုပဂတာ။ တပျီးကုန်သော နတ်သားတို့
 ထက် ထူးသည်၏ အဖြစ်သို့ ရောက်ကုန်ထသော။ တေဒေဝါ၊
 တို့သည်။ အညေ၊ ကုန်သော။ ဒေဝေ၊ တို့ကို။ ဝဏ္ဏေနစ၊ အဆင်းဖြင့်
 လည်းကောင်း။ ယသသာစ၊ အခြံအရံဖြင့်လည်းကောင်း။ အာယု
 နာစ။ အသက်ဖြင့်လည်းကောင်း။ အတိရောစန္တိ၊ လွန်၍ တင့်တယ်
 ကုန်၏။ ဣဒံကာရဏံ၊ ဤသို့သော အကြောင်းကို။ ဒိသ္မာန၊ မြင်ကုန်၍။

သဟိန္ဒကော၊ သိကြားမင်းနှင့်တကွဖြစ်ကုန်ထသော။ တာဝတိံသာ၊
 တာဝတိံသာနတ်ပြည်၌ ဖြစ်ကုန်ထသော။ ဒေဝါ၊ နတ်တို့သည်။
 တထာဂတဗ္ဗ၊ ကိုလည်းကောင်း။ ဓမ္မဿ၊ တရား၏။ သုဓမ္မတဗ္ဗ၊
 ကိုလည်းကောင်း။ နမဿန္တာ၊ ကုန်လျက်။ နန္ဒန္တိ၊ နှစ်သက်ကုန်၏။
 ဣတိ၊ သို့။ အနုမောဒိ၊ ပြု၏။

ဘန္တေ၊ အရှင်ဘုရား။ တေနဝစနေန၊ ထိုသိကြားမင်းစကားကို
 ကြားခြင်းကြောင့်။ တာဝတိံသာ၊ ကုန်သော။ ဒေဝါ၊ တို့သည်။
 ဘိယျောသောမတ္တာယ၊ အတိုင်းထက် အလွန်။ အတ္တမနာ၊ ကုန်
 သည်။ ဟောန္တိ၊ ကုန်၏။ ပမုဒိတာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။
 ပီတိသောမနဿဇာတာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။ ကထံမန
 သိကရိတွာ၊ ရှိ။ အတ္တမနာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်သနည်းဟူမူ
 ကား။ ဘော၊ အရှင်တို့ဝတဏေန္တေန၊ ဖြင့်။ ဒိဗ္ဗာ၊ နတ်ပြည်၌ဖြစ်
 ကုန်သော။ ကာယာ၊ အပေါင်းတို့သည်။ တနည်းကား။ ဒိဗ္ဗာ၊ နတ်
 တို့၏နေရာ ဖြစ်ကုန်သော။ ကာယာ၊ တို့တို့သည်။ ပရိပူရေန္တိ၊ ပြည့်
 ကုန်၏။ အသုရကာယာ၊ အသုရကာယ် အပေါင်းတို့သည်။ ဟာ
 ယန္တိ၊ ကုန်၏။ ဘန္တေ၊ ဘုရား။ အထခေါ၊ ဌ။ ယေနတ္ထေန၊ အကြင်
 ကိစ္စဖြင့်။ တာဝတိံသာ၊ ကုန်သော။ ဒေဝါ၊ တို့သည်။ သုဓမ္မာယံ၊
 သော။ သဘာယံ၊ ဌ။ သန္ဓိသိန္နာ၊ အညီ အညွတ် နေကုန်သည်။
 ဟောန္တိ၊ ဖြစ်ကုန်၏။ သန္ဓိပတိတာ၊ တပေါင်းတည်း စုဝေးကုန်
 သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တံအတ္ထံ၊ ထိုကိစ္စကို။ စိန္တယိတွာ၊ ကြံ၍။
 တံအတ္ထံ၊ ကို။ မန္တယိတွာ၊ တိုင်ပင်၍။ တသ္မိ အတ္ထေ၊ ဌ။ စတ္တာရော၊
 လေးပါးကုန်သော။ မဟာရာဇာနော၊ တို့သည်။ ဝုတ္တဝစနာနာမ၊
 ဆုံးမအပ်ပြီးသော စကားရှိသည် မည်ကုန်သည်။ ဟောန္တိ၊ ဖြစ်
 ကုန်၏။ တသ္မိ အတ္ထေ၊ ဌ။ စတ္တာရော၊ လေးပါးကုန်သော။ မဟာ
 ရာဇာနော၊ တို့သည်။ ပစ္စာနသိဋ္ဌပစနာနာမ၊ ဆုံးမအပ်ပြီးသော
 စကားရှိသည် မည်ကုန်သည်။ ဟောန္တိ၊ ကုန်၏။ (ဤစကားပုဒ်၌
 ဣဒံသဒ္ဓါကား နိပါတ်မျှသာတည်း။)။ သကေသုသကေသု၊ မိမိ

မိမိတို့၏ ဥစ္စာဖြစ်ကုန်သော။ အာသနေသု၊ နေရာတို့၌။ ဌိတာ၊ တည်ကုန်သည်။ ဟုတွာ၊၍။ အဓိပက္ကန္တံ၊ သွားလေကုန်၏။

ဝုတ္တဝါကျာ၊ ဆိုအပ်ခဲ့ပြီးသောစကားရှိကုန်ထသော။ ပဋိဂ္ဂယျာ နုသာသာ၊ စုံစမ်းဆင်ခြင်၍ ဆုံးမတတ်ကုန်ထသော။ တေရာဇာ နော၊ ထိုနတ်မင်းကြီးလေးယောက်တို့သည်။ ဝိပွသန္ဓမနာ၊ ကြည်ညိုသော စိတ်ရှိကုန်သည်ဖြစ်၍။ သန္တာ၊ ငြိမ်သက်သော စိတ်ရှိကုန်သည်ဖြစ်၍။ သမိ၊ မိမိတို့၏ဥစ္စာ ဖြစ်သော။ အာသနေ၊၌။ အဋ္ဌသု၊ ကုန်၏။

၂၀၃။ တန္တေ၊ ရား။ အလခေါ၊၌။ ဥတ္တရာယ၊ သော။ ဒိသာယ၊ ၌။ ဥဠာရော၊ ကြီးစွာသော။ (ကျယ်စွာသော လည်းဟူ)။ အာလောကော၊ အလင်းသည်။ ဒေဝါနံ၊ တို့၏။ ဒေဝါနုဘာဝံ၊ နတ်တန်းခိုးကို၊ အတိက္ကမ္မေပ၊ လွန်၍ သာလျှင်။ သဗ္ဗာယံ၊ ဖြစ်၏။ ဩတာသော၊ အရောင်သည်။ ပါတုရဟောသိ၊ ထင်ရှားဖြစ်၏။ တန္တေ၊ ရား။ အလခေါ၊၌။ ဒေဝါနံ၊ တို့၏။ ဣန္ဒော၊ အရှင်ဖြစ်သော။ သက္ကော၊ သည်။ တာပထိံ၊ သေ၊ ကုန်သော။ ဒေဝေ၊ တို့ကို။ အာမန္တေသိ၊ ၏။ ကိံ အာမန္တေသိ၊ နည်းဟူမူကား။ မာရိယာ၊ အချင်းနတ်သားတို့။ ယထာယေန အာကာရေန၊ ဖြင့်။ နိမိတ္တာ၊ ဗြဟ္မာထင်ရှားဖြစ်ခြင်း၏ အကြောင်းဖြစ်ကုန်သော နိမိတ်တို့သည်။ ဒိဿန္တိ၊ ထင်ကုန်၏။ ဥဠာရော၊ ကြီးစွာသော။ အာလောကော၊ သည်။ သဗ္ဗာယတိ၊ ၏။ ဩတာသော၊ သည်။ ပါတုဘဝတိ၊ ၏။ ယထာတေန နိမိတ္တာကာရေန၊ ထိုသို့ ဗြဟ္မာထင်ရှားဖြစ်ခြင်း၏ အကြောင်းဖြစ်ကုန်သော နိမိတ်ထင်သော အခြင်းအရာဖြင့်။ ဗြဟ္မာ၊ သည်။ ပါတုဘဝိဿတိ။ လတ္တံ့။ ဟိသစ္စံ၊ ၏။ ယဒိဒံ-ယော၊ အယံ အာလောကော၊ အကြင် ကျယ်စွာသော အလင်းသည်။ သဗ္ဗာယတိ၊ ၏။ ယဒိဒံ-ယော၊ ဩတာသော၊ အကြင်ကျယ်စွာသော အရောင်သည်။ ပါတုဘဝတိ၊ ၏။ ဧတံ အာလောကဩတာသပါတုဘဝနံ၊ ထိုကျယ်စွာသော အလင်း ကျယ်စွာသော အရောင် ထင်ရှားစွာဖြစ်ခြင်းသည်။ ဗြဟ္မ၊ နော၊ ၏။

ပါတုဘဝါယ၊ ထင်ရှားဖြစ်ခြင်းငှာ။ ပုဗ္ဗနိမိတ္တံ၊ ရှေး၌ဖြစ်သော အကြောင်းနိမိတ်တည်း။

အနုသန္ဓေ ထိုစကားကို ဂါထာဗန္ဓအားဖြင့် ပြတော်မူလို၍ ယထာနိမိတ္တာဒိဿန္တိ ။ပ။ ဝိပုလော မဟာ

ဟူသောဂါထာကို မိန့်သတည်း။ ထိုဂါထာ၏ အတ္ထကား-
ယထာ ယေနအာကာရေန၊ အကြင် ကျယ်စွာသော အလင်း အရောင် ဖြစ်ခြင်း တည်းဟူသော အခြင်းအရာဖြင့်။ နိမိတ္တာ- နိမိတ္တာနိ၊ တို့သည်။ ဒိဿန္တိ၊ ကုန်၏။ တထာ-တေနအာကာရေန၊ ထိုသို့ ကျယ်စွာသော အလင်းရောင်ဖြစ်သော အခြင်း အရာဖြင့်။ ဗြဟ္မာ၊ သည်။ ပါတုဘဝိဿတိ၊ လတ္တံ့။ ဟိသစ္စံ၊ ။ ဝိပုလော၊ ထက်ဝန်းကျင် ပြန့်ပြောထသော။ မဟာ၊ ကျယ်စွာထသော။ ယော သြဘာသော။ အကြင် အလင်းရောင်သည်။ ပါတုဘဝတိ၊ ။ ဧတံသြဘာသပါတုဘဝနံ၊ ထို ကျယ်စွာသော အလင်းရောင် ထင်ရှားစွာ ဖြစ်ခြင်းသည်။ ဗြဟ္မာနော၊ ။ ပါတုဘဝါယ၊ ငှာ။ ပုဗ္ဗနိမိတ္တံ၊ တည်း။



သနက်္ကောရ ကထာ

၂၈၄။ ဘန္ဓေ၊ ဘုရား။ အထခေါ၊ ။ ။ တာဝတိံသာ၊ ကုန် သော။ ဒေဝါ၊ နတ်တို့သည်။ ယထာသကေသု၊ ကုန် သော။ အာသ နေသု၊ တို့၌။ ယံ-ယေနသြဘာသေန၊ အကြင် ကျယ်စွာသော အရောင်ကြောင့်။ ဝိပါကော၊ အကျိုးသည်။ သဝိဿတိ၊ ဖြစ်လတ္တံ့။ ဧတံသြဘာသံ၊ ထိုအရောင်ကို။ မယံ၊ တို့သည်။ ဥဿာမ၊ သိကုန်အံ။ နံ၊ ထိုကျယ်စွာသော အရောင်ထင်ခြင်း၏ အကြောင်းကို။ သန္တိ ကတွာဝ၊ မျက်မှောက်သိကုန်၍သာလျှင်။ ဝဗဿာမ၊ ကုန်အံ။ ဣတိ မနသိကတွာ၊ ဤသို့ နှလုံးပြု၍။ နိသိဒိံသု၊ နေကုန်၏။ စတ္တာရော၊ လေးပါးကုန်သော။ မဟာရာဇာနောပိ၊ တို့သည်လည်း။ ယထာ သကေသု၊ ကုန်သော။ အာသနေသု၊ တို့၌။ ယံယေနသြဘာသေန၊

ကြောင့်။ ဝိပါကော၊ သည်။ တဝိသတိ၊ လတ္တံ့။ ဧတံဩဘာသံ၊ ကို။
 မယံ၊ တို့သည်။ ဥဿာမ၊ ကုန်အံ။ နံ၊ ကို။ သန္တိကတွာဝ၊ ရှိသာလျှင်။
 ဂမိဿာမ၊ ကုန်အံ။ ဣတိမနသိကတွာ၊ ရှိ။ နိသီဒိံ၊ သု၊ ကုန်၏။
 ဘန္တေ၊ ရား။ တာဝတိံသာ၊ ကုန်သော။ ဒေဝါ၊ တို့သည်။ စတုန္နံ၊
 ကုန်သော။ မဟာရာဇာနံ၊ တို့၏။ (သမ္ဗုဒ္ဓိယည္ဇပေါ)။ ဣဒံစနံ၊ ဤ
 ဩဘာသမေတံ အစရှိသော စကားကို။ သုတွာ၊ ရှိ။ ယံယေန ဩ
 ဘာသေန၊ ကြောင့်။ ဝိပါကော၊ သည်။ တဝိသတိ၊ လတ္တံ့။ ဧတံဩ
 ဘာသံ၊ ကို။ ဥဿာမ၊ ကုန်အံ။ နံ၊ ကို။ သန္တိကတွာဝ၊ ရှိသာလျှင်။
 ဂမိဿာမ၊ ကုန်အံ။ ဣတိမနသိကတွာ၊ ရှိ။ ဧကတ္တိ၊ တည်ကြည်
 သောစိတ်ရှိကုန်သည်ဖြစ်၍။ သမာပဇ္ဇိံ၊ သု၊ သမာပတ်ဝင်စားသကဲ့
 သို့ ဖြစ်ကုန်၏။

ဘန္တေ၊ ရား။ ယဒါ၊ ဌ။ သနက္ခမာရော၊ သနက္ခမာရ အမည်ရှိ
 သော။ မြဟ္မာ၊ သည်။ တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့အား။
 ပါတုဘဝတိ၊ ၏။ တနည်းကား။ တာဝတိံသာနံ၊ ကုန်သော။
 ဒေဝါနံ၊ တို့၏။ (သဗ္ဗုဒ္ဓိယည္ဇပေါ)။ သမ္ဗုဒ္ဓါ၊ ဌ။ ပါတုဘဝတိ၊
 ၏။ တဒါ၊ ထိုသို့နတ်တို့၏မျက်မှောက်၌ ထင်ရှားဖြစ်သောအခါ၌။
 သနက္ခမာရော၊ သော။ မြဟ္မာ၊ သည်။ ဩဠာရိကံ၊ ရုန့်ရင်းသော။
 အတ္တဘဇဝံ၊ အတ္တဘောကို။ နိဗ္ဗိနိတွာ၊ ဖန်ဆင်း၍။ ပါတုဘဝတိ၊
 ၏။ ဘန္တေ၊ ရား။ မြဟ္မာ၊ ၏။ ယောခေါပန ပကတိဝဏ္ဏော၊
 အကြပ်ပက်စေ့သော အဆင်းသည်လည်း။ အတ္ထိ၊ ရှိ၏။ သော
 ပကတိဝဏ္ဏော၊ သည်။ တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊
 နတ်တို့၏။ စက္ခုပသာဒသ္မိံ၊ စက္ခုပသာဒသ္မိံ။ (စက္ခုပသာဒအား
 ထင်မြင်း၊ သို့လည်းဟူ)။ အနတိသမ္ဘဝနိယော၊ မရောက်နိုင်သည်။
 ဟောတိ၊ ၏။ ဘန္တေ၊ အရှင်ဘုရား။ ယဒါ၊ ဌ။ သနက္ခမာရော။
 သနက္ခမာရ အမည်ရှိသော။ မြဟ္မာ၊ သည်။ တာဝတိံသာနံ၊
 ကုန်သော။ ဒေဝါနံ၊ နတ်တို့အား။ တနည်းကား။ ဒေဝါနံ၊ တို့၏။
 သဗ္ဗုဒ္ဓါ၊ မျက်မှောက်၌။ ပါတုဘဝတိ၊ ၏။ တဒါ၊ ဌ။ သောမြဟ္မာ၊
 သည်။ အညေ၊ ကုန်သော။ ဒေဝေါ၊ နတ်တို့ကို။ ဝဏ္ဏေနစေဝ၊

ဖြင့်လည်းကောင်း။ ယသသာစ၊ ဖြင့်လည်းကောင်း။ အတိရောစတိ၊
လွန်၍တင့်တယ်၏။ ဘန္တေ၊ ဘုရား။ သေယျထံ၌၊ ဥပမာအတယ်သို့
နည်းဟူမူကား။ သောဝဏ္ဏော၊ ကောင်းသောအဆင်းရှိထသော။
ဝိဂ္ဂဟော၊ နတ်တို့၏ ခန္ဓာကိုယ်သည်။ မာနသံ၊ လူဖြစ်သော။
ဝိဂ္ဂဟံ၊ ခန္ဓာကိုယ်ကို။ အတိရောစတိယထာ၊ လွန်၍ တင့်တယ်
သကဲ့သို့။ ဝေမေဝခေါ၊ တူလျှင်။ ဘန္တေ၊ ဘုရား။ ယဒါ၊ ဌ။ သနက္ခံ
မာရော၊ သော။ ဗြဟ္မာ၊ သည်။ တာဝတိံသာနံ၊ ကုန်သော။
ဒေဝါနံ၊ တို့၏။ သမ္ဗုခေါ၊ ဌ။ ပါတုဘဝတိ၊ ၏။ တဒါ၊ ဌ။ သော
ဗြဟ္မာ၊ သည်။ အညေ၊ ကုန်သော၊ ဒေဝေ၊ တို့ကို။ ဝဏ္ဏေနစေတ၊
ဖြင့်လည်းကောင်း။ ယသသာစ၊ ဖြင့်လည်းကောင်း။ အတိရော
စတိ၊ ၏။ ဘန္တေ၊ ရား။ ယဒါ၊ ဌ။ သနက္ခံမာရော၊ သော။ ဗြဟ္မာ၊
သည်။ တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ နတ်တို့၏။ သမ္ဗုခေါ၊
ဌ။ ပါတုဘဝတိ၊ ၏။ တဒါ၊ ဌ။ တသံမရိသာယံ၊ ထိုနတ်ပရိသတ်
ဌ။ ကောစိ၊ တစုံတယောက်သော။ ဒေဝေါ၊ သည်။ တံ၊ ထိုသနက္ခံ
မာရဗြဟ္မာကို။ (ကံထည့်)။ နအတိဝါဒေတိဝါ၊ ရှိလည်းမခိုး။
နပစ္စုဋ္ဌေတိဝါ၊ နေရာမှထ၍ ခရီးဦးကြိုလည်းမဆို။ အာသနေနဝါ၊
နေရာဖြင့်မူလည်း။ နနိမန္တေသိ၊ မဘိတ်။ သဗ္ဗေယေဝ၊ အလုံးစုံ
ကုန်သောနတ်တို့သာလျှင်။ တုဏှိတူတာ၊ ဆိတ်ဆိတ်သာဖြစ်ကုန်
လျက်၊ ပဉ္စလိကာ၊ ကုန်လျက်။ ပလ္လင်္ဂေန၊ ထက်ဝယ်ဖြင့်။ နိသီ
ဒန္တိ၊ ကုန်၏။ ကထံမနသိဓာတွာ၊ အသို့ နှလုံးပြိုကုန်သည်ဖြစ်၍။
နိသီဒန္တိ၊ ကုန်သနည်း ဟူမူကား။ ဣဒါနိ၊ ဌ။ သနက္ခံမာရော၊
သော။ ဗြဟ္မာ၊ သည်။ ယသံဒေဝဿ၊ ၏။ ပလ္လင်္ဂေ၊ ဌ။ နိသီဒိတုံ၊
၄၊ (နှစ်ပုဒ်ထည့်ပါ)။ ဣန္ဒြိယန္တိ၊ အလိုရှိကုန်လတ္တံ့။ တသံ
ဒေဝဿ၊ ၏။ ပလ္လင်္ဂေ၊ ဌ။ နိသီဒိသတိ၊ လတ္တံ့။ ဣတိမနသိဓာတွာ၊
၍။ နိသီဒန္တိ၊ ကုန်၏။

ဘန္တေ။ ရား။ သနက္ခံမာရော၊ ဗြဟ္မာသည်။ ယသံ၊ ၏။ ပလ္လင်္ဂေ၊
ဌ။ နိသီဒတိ၊ ၏။ သောဒေဝေါ၊ သည်။ ဥဇ္ဇာရံ၊ လွန်စွာသော၊
ဝေဒပဋိလာတံ၊ နှစ်သက်ခြင်းကို ခံစားခြင်းကို။ လဘတိ၊ ရ၏။

သောဒေဝေါ၊ သည်။ ဥဠာရံ၊ သော။ သောမနဿပဋိလာဘံ၊
 သောမနဿဝေဒနာကို ခံစားခြင်းကို။ လဘတိ၊ ရ၏။ ဘန္တေ၊
 အရှင်ဘုရား။ သေယျထာပိနာမ၊ ဥပမာအဘယ်ကဲ့သို့နည်း ဟူမူ
 ကား။ ခတ္ထိယော၊ မြေကြီးကို အစိုးရထသော။ မုဒ္ဒါဝသိတ္ထော၊
 ထိပ်၌ အတိသိက်သွန်းအပ်ထသော။ ယောရာဇာ၊ သည်။ ရဇ္ဇေန၊
 ဖြင့်။ အရနာဘိသိတ္ထော၊ အတိသိက်သွန်းဆဲသည်။ ဟောတိ၊
 ဖြစ်၏။ သောရာဇာ၊ သည်။ ဥဠာရံ၊ သော။ ဒေဝပဋိလာဘံ၊ ကို။
 လဘတိယထာ၊ ကဲ့သို့။ သောမနဿ ပဋိလာဘံ၊ ကို။ လဘတိ၊
 ယထာ၊ ကဲ့သို့။ ဝေမေဝခေါ၊ တူလျှင်။ ဘန္တေ၊ အရှင်ဘုရား။
 သနက္ခိမာရော၊ သနက္ခိမာရ်အမည်ရှိသော။ မြဟ္မာ၊ မြဟ္မာသည်။ ပ။
 ကုမာရဝဏ္ဏိ၊ သတို့သားအဆင်းရှိသည်။ ဟုတွာ၊ ဖြစ်၍။ ပဉ္စသီခေါ၊
 ဦးစွန်းငါးခုရှိသည်။ (ပဉ္စသီခ နတ်သားနှင့်တူသည်၊ လည်းဟူ)
 ဟုတွာ၊ ဖြစ်၍။ တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။
 သမ္ပုခါ၊ ။ ပါတုရဟော သိ၏။ သောမြဟ္မာ၊ သည်။ ဝေဟာသံ၊
 ကောင်းကင်သို့။ အပ္ပဂ္ဂန္ဓာ၊ ပျံတက်၍။ အာကာသေ၊ ဟင်းလင်း
 သော။ အန္တလိက္ခေ၊ ။ ပလ္လင်္ကေန၊ ထက်ဝယ်ဖြင့်။ နိသီဒိ၊ ။ ။
 ဘန္တေ၊ ရား။ သေယျထာပိ၊ မူကား။ ဗလဝါ၊ အားကြီးသော။
 ပုရိသော၊ သည်။ သုပစ္စတ္တတေ၊ ကောင်းစွာ ခင်းအပ်သော။
 ပလ္လင်္ကေဝါ၊ နေရာ၌လည်းကောင်း။ သမေညိညွတ်သော။ ဘူမိ
 ဘာဂေဝါ၊ မြေအဖို့၌လည်းကောင်း။ ပလ္လင်္ကေန၊ ဖြင့်။ နိသီဒေယျ
 ယထာ၊ ကဲ့သို့။ ဝေမေဝခေါ၊ တူလျှင်။ ဘန္တေ၊ ရား။ သနက္ခိမာရော၊
 သော။ မြဟ္မာသည်။ ဝေဟာသံ၊ သို့။ အပ္ပဂ္ဂန္ဓာ၊ ။ အာကာ
 သေ၊ သော။ အန္တလိက္ခေ၊ ။ ပလ္လင်္ကေန၊ ထက်ဝယ်ဖြင့်။ နိသီဒိတွာ၊
 ။ တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ သမ္ပုသုခံ၊ စိတ်၏
 ကြည်ညိုခြင်းကို။ ဝိဒိတွာ၊ ။ ဣမာဟိဂါထာဟိ၊ တို့ဖြင့်။ အနု-
 မောဒိ၊ ဝမ်းမြောက်ခြင်းကို ဖြစ်စေ၏။ ။ (ဂါထာတို့၏အနက်
 ရှေးနှင့် တူပြီ)။



၂၀၅။ ဘန္တေ၊ အရှင်ဘုရား။ ဣဒံအတ္ထံ။ ဤအနက်ကို။ သနက်
 မာရော၊ သော။ မြဟ္မာ၊ သည်။ အဘာသိတ္ထံ၊ ဆိုလေ၏။ ဘန္တေ၊
 အရှင်ဘုရား။ ဣဒံအတ္ထံကို။ ဘာသတော၊ သော။ သနက်မာရဿ၊
 သော။ မြဟ္မာနော၊ ၏။ သရော၊ အသသည်။ အင်္ဂသမန္နာဂတော၊
 ရှစ်ပါးသော အင်္ဂါနှင့် ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏။ အဋ္ဌင်္ဂေါ၊
 ဟူသည်။ ကတမော၊ နည်းဟူမူကား။ (ပုစ္ဆာနှစ်ထည့်ပါ)။
 ဝိဿဋ္ဌောစ၊ သန့်ရှင်းသည်လည်း။ ဟောတိ၊ ၏။ ဝိညေယျောစ၊
 အနက်အဓိပ္ပာယ်ကို သိလွယ်သည်လည်း။ ဟောတိ၊ ၏။ မဇ္ဈစ၊
 သာယာ ဖြည်းညှင်းစွာ ထွက်သည်လည်း။ ဟောတိ၊ ၏။ သဝနီ
 ယောစ၊ နာချင်ဘွယ် ရှိသည်လည်း။ ဟောတိ၊ ၏။ ဗိန္နုစ၊ တလုံး
 တည်း ထွက်သည်လည်း။ ဟောတိ၊ ၏။ အဝိသာရိစ၊ ဖရိုဖရဲမထွက်
 သည်လည်း။ ဟောတိ၊ ၏။ ဂမ္ဘီရောစ၊ နက်နဲသည်လည်း။ ဟောတိ၊
 ၏။ နိန္နာဒိ၊ ဝဲတင်ထပ်သည်လည်း။ (ဝဲတင်ထပ်ခြင်း ရှိသည်၊
 လည်းဟူ)။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ အယံ၊ သည်လျှင်။ အဋ္ဌင်္ဂေါ
 တည်း။ ဘန္တေ၊ ဘုရား။ ယထာပရိသံခေါပန၊ ပရိသတ်အားလျော်
 စွာ သာလျှင်။ (ပရိသတ်ရှိတိုင်းသာလျှင်၊ လည်းဟူ) သနက်
 မာရော၊ သော။ မြဟ္မာ၊ သည်။ သရေန၊ အသံဖြင့်။ ဝိညာပေတိ၊
 သိစေ၏။ ပရိသာယ၊ မှ။ ဗဟိဒ္ဓါ၊ ဌံ။ အဿ၊ ထိုသနက်မာရမြဟ္မာ၏၊
 သောသော၊ အသံသည်။ နစနိစ္ဆရတိ၊ မထွက်။ ဘန္တေ၊ ဘုရား။
 ယထာခေါပနပုရိသဿ၊ ၏။ သရော၊ အသံသည်။ ဧဝံ၊ သို့။
 အဋ္ဌင်္ဂသမန္နာဂတော၊ သည်။ ဟောတိ၊ ၏။ သောပုရိသော၊ ကို။
 မြဟ္မာဿရောတိ၊ မြဟ္မာမင်း၏ အသံနှင့်တူသော အသံရှိသောသူ
 ဟူ၍။ ဝုစ္စတိ၊ ၏။

ဘန္တေ၊ ဘုရား။ အထခေါ၊ ဌံ။ သနက်မာရော၊ သော။ မြဟ္မာ၊
 သည်။ တေတ္ထိံသေ၊ သုံးဆယ်၊ သုံးပါးကုန်သော။ အတ္တဘာဇေ၊
 အတ္တဘောတို့ကို။ အဘိနိမ္မိတ္တာ၊ ဖန်ဆင်း၍။ တာဝတိံသာနံ၊
 ကုန်သော။ ဒေဝါနံ၊ တို့၏။ ပစ္စေကပလ္လင်္ဂေ၊ ပစ္စကပလ္လင်္ဂေ၊
 အသီးသောနေရာ အသီးသောနေရာ၌၊ နိသီဒိတ္တာ၊ ၍။ တာဝတိံ

သေ၊ ကုန်သော။ ဒေဝေ၊ နတ်တို့ကို။ အာမန္တေ သိ၊ ၏။ ကိံ အာမန္တေ သိ။ နည်းဟူမူကား။ တောန္တော၊ အိုနတ်များတို့။ ဝုစ္စမာနံ၊ ဆိုလတ္တံ့ သော။ (နှစ်ပုဒ်ထည့်ပါ)။ ဝစနံ၊ စကားကို။ ကိံ မညန္တိ၊ အသို့ အောက်မေ့ကုန်သနည်း။ သောဘဂဝါ၊ သည်။ ယာဝဉ္ဇူအတိဝိယ၊ အလွန်လျှင်။ ဗဟုဇနဟိတာယ၊ များစွာသော လူတို့၏အစီးအပွား ငှါ။ ဗဟုဇနသုခါယ၊ များစွာသော လူတို့၏ ချမ်းသာခြင်းငှါ။ လောကာနုကဋ္ဌာယ၊ လူတို့ကိုအစဉ်စောင့်ခြင်းငှာ။ ဒေဝမနုဿာနံ၊ တို့၏။ အတ္ထာယ၊ ငှါ။ ဟိတာယ၊ ငှါ။ သုခါယ၊ ငှါ။ ပုဂ္ဂိပန္နော၊ ကျင့်တော်မူ၏။

အနုသန္ဓေ

ယေဟိကေစိ၊ အစရှိသော ပါဠိဖြင့် များသော လူတို့၏အစီးအပွားအလို၊ ငှါကျင့်တော်မူသော အခြင်းအရာကို ပြသတည်း။ ထိုမပါဠိ၏ အတ္ထကား-

ဘော၊ အိုနတ်များတို့။ ယေကေစိ၊ တို့သည်။ (ယေဟိဉ္ဇဟိကား နိပါတ်မျှသာတည်း)။ ဗုဒ္ဓံ၊ ကို။ သရဏံသရဏံဣတိ။ ဆင်းရဲခြင်းကို ဖျောက်ပေတတ်၏ ချမ်းသာကို ဆောင်တတ်၏-ဟူ၍ ကိုးကွယ် ခြင်းသို့။ ဝတာ၊ ရောက်ကုန်၏။ ဓမ္မံ၊ ကို။ သရဏံသရဏံဣတိ၊ သို့။ ဝတာ၊ ကုန်၏။ သံဃံ၊ ကို။ သရဏံသရဏံဣတိ၊ သို့။ ဝတာ၊ ကုန်၏။ သီလေသု၊ တို့၌။ ပရိပူရကာရိနာ၊ ဖြည့်ခြင်းကို ပြုလေ့ရှိကုန်၏။ တေဇနာ၊ တို့သည်။ ကာယဿ၊ ၏။ တေဒါ၊ ပျက်ခြင်းဟု ဆိုအပ် သော။ မရဏာ၊ စုတေခြင်းမှ။ ပရံ၊ အထက်၌။ အပ္ပေကစ္စေ၊ အချို့ ကုန်သော နတ်တို့သည်။ ပရနိမ္မိတဝသဝတ္တိနံ၊ ပရနိမ္မိတဝသဝတ္တိ နတ်ပြည်၌ဖြစ်ကုန်သော။ ဒေဝါနံ၊ နတ်တို့၏။ သဟဗျတံ၊ အပေါင်း အဖော်၏ အဖြစ်သို့။ ဥပပဇ္ဇန္တိ၊ ရောက်ကုန်၏။ ပ။ ယေဇနာ၊ အကြင်လူတို့သည်။ သဗ္ဗနိဟိနံ၊ အလုံးစုံအောက်ယုတ်သော၊ ကာယံ၊ ကိုယ်ကို။ ပရိပူရေန္တိ၊ ပြည့်စုံစေကုန်၏။ တေဇနာ၊ တို့သည်။ ဝန္တုဗ္ဗ ဣယံ၊ တောင်စောင့်နတ်တို့၏ခန္ဓာကိုယ်ကို၊ ပရိပူရေန္တိ၊ ကုန်၏။ ဣတိ၊ ဤသို့။ အာမန္တေ သိ၊ ၏။

၂၀၆။ တန္တေ၊ ဘုရား။ သနက္ခမာရော၊ သော။ မြဟ္မာ၊ သည်။
 ဣဒိအတ္ထံ၊ ဤအကျိုးစီးပွားနှင့် စပ်သော စကားကို။ ဘာသိတ္ထံ၊
 ဆိုလေ၏။ တန္တေ၊ ဘုရား။ ဣဒိအတ္ထံ၊ ကို။ ဘာသတော၊ သော။
 သနက္ခမာရဿ၊ သော။ မြဟ္မာ၊ နော၊ ၏။ ယောသောယေဝ၊ အသံ
 သည်သာလျှင်။ ဒေဝါ၊ တို့သည်။ မညန္တိ၊ အောက်မေ့ကုန်၏။
 ကိံမညန္တိ၊ ကုန်သနည်းဟူမူကား။ ယွာယံ သော အယံဇနော၊
 အကြင်သူသည်။ မမ၊ ၏။ ပလ္လင်္ဂေ၊ နေရာ၌။ တုဏှိ၊ ဆိတ်ဆိတ်။
 နိသီဒိ၊ ၏။ နိသီဒိတွာ၊ ၍။ (ထည့်ပါ)။ ယွာယံ ယော အယံဇနော၊
 သည်။ ဧကောဝ၊ တယောက်ထည်းသာလျှင်။ ဘာသတိ၊ စကား
 ဆို၏။ အယံဇနော၊ သည်။ မြဟ္မာ၊ မြဟ္မာတည်း။ ဣတိ၊ ဤသို့။ မညန္တိ၊
 ကုန်၏။

ဧကသ္မိံ၊ တယောက်သည်။ ဘာသမာနသ္မိံ၊ စကားဆိုသည်ရှိ
 သော်။ သဗ္ဗေ၊ အလုံးစုံကုန်သော။ နိဗ္ဗိတာ၊ ဖန်ဆင်းအပ်ကုန်ထ
 သော။ ဇနော၊ လူတို့သည်။ ဘာသန္တိ၊ ကုန်၏။ ဧကသ္မိံ၊ သည်။ တုဏှိ
 မာယိနေ၊ ဆိတ်ဆိတ်နေသည်ရှိသော်။ သဗ္ဗေ၊ ကုန်သော။ တေနိမ္မံ
 တဇနော၊ တို့သည်။ တုဏှိ၊ ဆိတ်ဆိတ်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ။
 တဒါ၊ ၌။ (သုကားနိပါတ်မျှသာတည်း။)။ သဟိန္ဒကာ၊ ကုန်သော။
 တာဝတိံသာ၊ ကုန်သော။ ဒေဝါ၊ တို့သည်။ ယွာယံ-ဟောအယံ
 ဇနော၊ သည်။ မမ၊ ၏။ ပလ္လင်္ဂေ၊ ၌။ တုဏှိ၊ ဆိတ်ဆိတ်။ နိသီဒိ၊ ၏။
 ယွာယံ ယော အယံဇနော၊ သည်။ ဧကော၊ တယောက်ထည်းသာ
 လျှင်။ ဘာသတိ၊ ၏။ အယံဇနော၊ သည်။ မြဟ္မာ၊ တည်း။ ဣတိ၊ သို့။
 မညန္တိ၊ ကုန်၏။

တန္တေ၊ ရား၊ အထတသ္မိံ၊ ကာလေ၊ ၌။ သနက္ခမာရော၊ သော။
 မြဟ္မာ၊ သည်။ ဧကတ္တေန၊ တခုတည်းသော အတ္တဘောဖြင့်။
 (တယောက်ထည်း၏အဖြစ်ဖြင့်၊ လည်းဟူ)။ အတ္တာနံ၊ မိမိကိုယ်ကို။
 ဥပသံဟရတိ၊ တဖန်ဆောင်ပြန်၏။ ဧကတ္တေန၊ ဖြင့်။ အတ္တာနံ၊ ကို။
 ဥပသံဟရိတွာ၊ ၍။ ဒေဝါနံ၊ နတ်တို့ကို။ ဣန္ဒဿ၊ အစိုးရသော။
 သက္ကဿ၊ ၏။ ပလ္လင်္ဂေ၊ နေရာ၌။ ပလ္လင်္ဂေန၊ ထက်ဝယ်ဖြင့်။ နိသီ

ဒိသွာ၍။ တာဝတိံသေ၊ကုန်သော။ ဒေဝေ၊တို့ကို။ အာမန္တေသိ၊
၏။ ကိံအာမန္တေသိ၊ နည်းဟူမူကား။

*

ဘာဝိတ ဣဒ္ဓိပါဒ

၂၀၇။ ဘောန္တော၊အရှင်နတ်တို့။ တာဝတိံသေ၊ကုန်သော။
ဒေဝါ၊တို့သည်။ မယာ၊သည်။ ဝုစ္စမာနံ၊ဆိုလတ္တံ့သော။ တံဝစံနံ၊
ကို။ ကိံမညန္တိ၊ကုန်သနည်း။ ဇာနတာ၊သဗ္ဗညုတဉာဏ်ဖြင့်အလုံး
စုံသောတရားတို့ကိုသိတော်မူထသော။ ပဿတာ၊ဉာဏ်တည်းဟူ
သော စက္ခုဖြင့် အလုံးစုံသော ကရားတို့ကို မြင်တော်မူတတ်ထ
သော။ အရဟတာ၊ သံသရာတည်းဟူသောစက်၏အကန့်ကိုဖျက်
ဆီးတော်မူပြီးထသော။ သမ္မာသမ္ဗုဒ္ဓေန၊ မတောက်မပြန် မိမိ
အလိုလိုသာလျှင် အလုံးစုံသော တရားတို့ကို သယမ္ပုဉာဏ်ဖြင့်
သိတော်မူပြီးထသော။ တေနဘဂဝတာ၊ ထိုမြတ်စွာဘုရားသည်။
စတ္တာရော၊လေးပါးကုန်သော။ ဣမေဣဒ္ဓိပါဒါ၊တို့ကို။ သုပညတ္တာ
ယာဝ သုပညတ္တာဇေ၊ ကောင်းစွာ ပညတ်အပ် ကုန်သလျှင်
သတည်း။ (ယာဝသဒ္ဓါဤအရာ၌ ဇေအနက်ရှိ၏)။ ကိဿတ္တာယ၊
အဘယ်အကျိုးငှါ။ (ထည့်ပါ)။ ပညတ္တာ၊ ပညတ်အပ်ကုန်
သနည်း။ ဣဒ္ဓိပဟုတာယ၊ တန်းခိုးဖန်ဆင်းခြင်းငှါ စွမ်းနိုင်စေခြင်း
ငှါ။ ဣဒ္ဓိဝိသဝိတာယ၊ ဣဒ္ဓိဝိဗြဟ္မာဏံ၌ လေ့လာစွာ ဖြစ်ခြင်းငှါ။
ဣဒ္ဓိဝိကုပ္ပနတာယ၊ အထူးထူးသော တန်းခိုးဖန်ဆင်းစေခြင်းငှါ။
ပညတ္တာ၊ကုန်၏။ စတ္တာရော၊လေးပါးဟူသည်တို့ကား။ ကတမေ၊
အဘယ်တို့နည်း ဟူမူကား။ ဘော၊ အရှင်နတ်သားတို့။ ဣမေ၊ဤ
သာသနာတော်၌။ ဘိက္ခု၊သည်။ ဆန္ဒသမာဓိပဓာနသင်္ခါရသမန္တာ
ဂတံ၊ ဆန္ဒလျှင်အကြောင်းရှိသောသမာဓိ၊ တနည်းကား။ ဆန္ဒကို
အကြီးပြု၍ဖြစ်သော သမာဓိ၊သမ္ပပ္ပဓာနံကိစ္စကိုပြီးစေတတ်သော
ဝီရိယဟုဆိုအပ်သောသင်္ခါရနှင့်ပြည့်စုံသော။ ဣဒ္ဓိပါဒါ၊ကို။ ဘာဝေ
တိ၊၏။ ဝီရိယသမာဓိပဓာနသမန္တာဂတံ၊ ဝီရိယလျှင် အကြောင်းရှိ

သောသမာဓိ။ တနည်းကား။ ဝီရိယကိုအကြီးပြု၍ဖြစ်သောသမာဓိ
 သမ္ပပ္ပဇာနကိစ္စကို ပြီးစေတတ်သော ဝီရိယဟုဆိုအပ်သောသင်္ခါရ
 နှင့် ပြည့်စုံသော။ ဣဒ္ဓိပါဒ်ကို။ ဘာဝေတိ၊ ဤ။ စိတ္တသမာဓိပဇာန
 သင်္ခါရသမန္တာဂတံ၊ စိတ်လျှင်အကြောင်းရှိသောသမာဓိ။ တနည်း
 ကား။ စိတ်ကိုအကြီးပြု၍ဖြစ်သော သမာဓိ၊ သမ္ပပ္ပဇာနကိစ္စကို ပြီး
 စေတတ်သော ဝီရိယဟုဆိုအပ်သော သင်္ခါရနှင့် ပြည့်စုံသော။
 ဣဒ္ဓိပါဒ်ကို။ ဘာဝေတိ၊ ဖြစ်စေ၏။ ဝိမံသာသမာဓိပဇာနသင်္ခါရ
 သမန္တာဂတံ၊ ပညာလျှင်အကြောင်းရှိသောသမာဓိ။ တနည်းကား။
 ပညာကိုအကြီးပြု၍ဖြစ်သောသမာဓိ၊ သမ္ပပ္ပဇာနကိစ္စကိုပြီးစေတတ်
 သောဝီရိယဟုဆိုအပ်သောသင်္ခါရနှင့်ပြည့်စုံသော။ ဣဒ္ဓိပါဒ်၊ တန်း
 ခိုးဣဒ္ဓိပါဒ်ကို။ ဘာဝေတိ၊ ဖြစ်စေ၏။ ဘော၊ အရှင်နတ်သားတို့။
 ဇာနတာ၊ ထသော။ ပဿတာ၊ ထသော။ အရဟတာ၊ ထသော။
 သမ္မာသမ္ဗုဒ္ဓေန၊ ထသော။ ဧတနဘဂဝတာ၊ သံညံ။ စတ္တာရော၊
 ကုန်သော၊ ဣမေဣဒ္ဓိပါဒ်တို့ကို။ ဣဒ္ဓိပဟုတာယ၊ တန်းခိုးဖန်ဆင်း
 ခြင်းငှါ။ ဣဒ္ဓိဝိသဝိတာယ၊ ဣဒ္ဓိဝိအေတိညာဉ်၌ လေ့လာစွာဖြစ်
 ခြင်းငှါ။ ဣဒ္ဓိဝိကုပ္ပနတာယ၊ အထူးထူးသောတန်းခိုးကိုဖန်ဆင်း
 စေခြင်းငှါ။ ပညတ္တာ၊ ကုန်၏။

ဘော၊ အိုနတ်များတို့။ အတီတံ၊ လွန်လေပြီးသော။ အဒ္ဓါနံ၊ ။
 ယေကေစိ၊ ကုန်သော၊ သမုဏာဝါ၊ တို့သည်လည်းကောင်း။ ယေ
 ကေစိ၊ ခပ်သိမ်းကုန်သော။ ဗြာဟ္မဏာဝါ၊ တို့သည်လည်းကောင်း။
 အနေကဝိဟိတံ၊ အထူးထူးအပြားပြားသော။ (များသောအပြား
 ရှိသော၊ လည်းဟူ)။ ဣဒ္ဓိဝိဓံ၊ တန်းခိုးအစုကို။ ပစ္စနုဘောသုံ၊
 အဖန်တလဲလဲ ခံစားကုန်ပြီ။ သဗ္ဗေ၊ ကုန်သော။ ဧတသမဏ
 ဗြာဟ္မဏာ၊ တို့သည်။ စတုန္နံ၊ ကုန်သော။ ဣမေသယေဝဣဒ္ဓိပါ
 ဒါနံ၊ တို့၏ သာလျှင်။ (တို့ကိုသာလျှင်၊ လည်းဟူ)။ ဘာဝိ
 တတ္တာ၊ ပွားစေအပ်ပြီးသည်၏ အဖြစ်ကြောင့်။ ဗဟုလိကတတ္တာ၊
 အလေ့အလာ ပြုအပ်ပြီးသည်၏ အဖြစ်ကြောင့်။ ပစ္စနုဘောသုံ၊
 အဖန်တလဲလဲခံစားကုန်ပြီ။ ဘော၊ တို့။ အနာဂတံ၊ သော။ အဒ္ဓါနံ၊

ကာလ၌။ ယေဝိကေစိ၊ ကုန်သော။ သမဏာဝါ၊ တို့သည်လည်း
 ကောင်း။ ယေဝိကေစိ၊ ကုန်သော။ ဗြာဟ္မဏာဝါ၊ တို့သည်လည်း
 ကောင်း။ အနေကဝိဟိတံ၊ သော။ ဣဒ္ဓိဝိဓံ၊ တန်းခိုးအစုကို။ ပစ္စနု
 ဘောသန္တိ၊ အဖန်တလဲလဲ ခံစားကုန်လတ္တံ့။ သဗ္ဗေ၊ ကုန်သော။
 တေသမဏဗြာဟ္မဏာ၊ တို့သည်။ စတုန္ဒံ၊ ကုန်သော။ ဣမေသယေဝ
 ဣဒ္ဓိပါဒါနံ၊ တို့ကိုသာလျှင်။ ဘာဝိတတ္တာ၊ ကြောင့်။ ဗဟုလိက
 တတ္တာ၊ ကြောင့်။ ပစ္စနုဘောသန္တိ၊ ကုန်လတ္တံ့။ ဘော၊ တို့။ ဧတ
 ရဟိ၊ ပစ္စုပ္ပန်ကာလ၌။ ယေဝိကေစိ၊ ခပ်သိမ်းကုန်သော။ သမဏာ
 ဝါ၊ တို့သည်လည်းကောင်း။ ယေဝိကေစိ၊ ကုန်သော။ ဗြာဟ္မဏာ
 ဝါ၊ တို့သည်လည်းကောင်း။ အနေကဝိဟိတံ၊ သော။ ဣဒ္ဓိဝိဓံ၊ ကို။
 ပစ္စနုဘောန္တိ၊ ကုန်၏။ သဗ္ဗေ၊ ကုန်သော။ တေသမဏဗြာဟ္မဏာ၊
 တို့သည်။ စတုန္ဒံ၊ ကုန်သော။ ဣမေသယေဝ ဣဒ္ဓိပါဒါနံ၊ တို့ကို
 သာလျှင်။ ဘာဝိတတ္တာ၊ ကြောင့်။ ဗဟုလိကတ္တာ၊ ကြောင့်။ ပစ္စ
 နုဘောန္တိ၊ ကုန်၏။ ဘောန္တေ၊ အိုနတ်များတို့။ တာဝတိံသာ၊
 ကုန်သော။ ဒေဝါ၊ တို့သည်။ မမပိ၊ ငါ၏လည်း။ ဝေရူပံ၊ သော။
 ဣမံဣဒ္ဓါနုဘာဝံ၊ ဤတန်းခိုး၏ အစွမ်းကို။ ပဿန္တိ နော၊ မြင်ကုန်
 ၏လော။ ဣတိ၊ သို့။ သနက္ခိမာရော၊ သော။ ဗြဟ္မာ၊ သည်။ တာဝ
 တိံသေ၊ ကုန်သော။ ဒေဝေ၊ တို့ကို။ အာမန္တေ သိ၊ ၏။ မဟာဗြဟ္မေ၊
 ဗြဟ္မာကြီး။ (မြတ်သော ဗြဟ္မာ လည်းဟူ)။ ဧဝံပဿာမ၊ ငါတို့
 မြင်ပါကုန်၏။ ဣတိ၊ သို့။ တာဝတိံသာ၊ ကုန်သော။ ဒေဝါ၊ တို့
 သည်။ အာဟံသု၊ ကုန်၏။ ဘော၊ တို့။ အဟမ္ပိ၊ သည်လည်း။ စတုန္ဒံ၊
 ကုန်သော။ ဣမေသယေဝ ဣဒ္ဓိပါဒါနံ၊ တို့ကိုသာလျှင်။ ဘာဝိ
 တတ္တာ၊ ကြောင့်။ ဗဟုလိကတ္တာ၊ ကြောင့်။ ဧဝံမဟိဒ္ဓိကော၊ ၏။
 ဧဝံမဟာနုဘာဝေ၊ ဤသို့ကြီးသောဘုန်းအာနုဘော်ရှိ၏။ ဣတိ၊
 သို့။ သနက္ခိမာရော၊ သော။ ဗြဟ္မာ၊ သည်။ အာဟ၊ ၏။ ဘန္တေ၊ ရား။
 ။ပ။ အာမန္တေ သိ၊ ၏။ ကိံ အာမန္တေ သိ၊ နည်းဟူမူကား။

*

တိဗိဗြာဏသဒ္ဓါမ

၂၀၀။ တောန္တော၊တို့။ တာဝတိံသာ၊ကုန်သော။ဒေဝါ၊တို့
သည်။ မယာ၊ သည်။ဝုစ္စမာနံ၊ဆိုလတ္တံ့သော။ တံဝစနံ၊ ကို။ကိံ
မညန္တိ၊ ကုန်သနည်း။ ဇာနတာ၊ထသော။ပဿတာ၊ ထသော။
အရဟတာ၊ ထသော။သမ္မုဒသမ္ဗုဒ္ဓေန၊ထသော။တေနဘူဝဏာ၊
ထိုမြတ်စွာဘုရားသည်။ တယော၊ ကုန်သော။ ဩကာသဒ္ဓါမာ၊
အခွင့်ကို ရခြင်းတို့ကို။ (မိမိတို့၏ အခွင့်ကိုယူ၍ တည်ခြင်းတို့ကို
လည်းဟူ)။ သုဓဿ၊ ဈာန်မဂ်ဖိုလ် ချမ်းသာကို။ အဓိဂမာယ၊
ရခြင်းငှါ။အနုဗုဒ္ဓါယာဝ အနုဗုဒ္ဓါဝေ၊လျောက်ပတ်စွာသိအပ်ကုန်
ပြီးသလျှင်ကတည်း။ (ယာဝသဒ္ဓါ ဤအရာ၌လည်း ဝေအနက်
ရှိ၏)။ တနည်းကား၊ ယာဝဝိသေသေန၊အထူးသဖြင့်။အနုဗုဒ္ဓါ၊
ကုန်ပြီ။ (ဤနောက် နည်း၌ ယာဝသဒ္ဓါဝိသေသအနက် ရှိ၏။
ဣဒံကားအနက်မရှိ)။တယော၊သုံးစားဟူသည်တို့ကား။ဇာတမေ၊
အဘယ်တို့နည်းဟူမူကား။တော၊ အိုနတ်များတို့။ဣဓ၊ဤလောက
၌။ဧကစ္စ၊အချို့ ကုန်သော ရဟန်းတို့သည်။ကာမေဟိ၊ ဝတ္ထုကာမ
တို့နှင့်။သံသဋ္ဌော၊ အညီအညွတ်ယှဉ်သော စိတ်ရှိသည်ဖြစ်၍။ဝိဟ
ရတ္ထိ၊ ၏။ ကာမေဟိ၊ ကိလေသာကာမတို့နှင့်။သံသဋ္ဌော၊ ဖြစ်၍။
ဝိဟရတ္ထိ၊ ၏။အကုသလေဟိ၊ကုန်သော။ဓမ္မေဟိ၊တို့နှင့်။သံသဋ္ဌော၊
ဖြစ်၍။ဝိဟရတ္ထိ၊ ၏။သောဘိက္ခု၊သည်။ အပရေန၊ တပါးသော။
သမယေန၊၌။ အရိယဓမ္မံ၊မြတ်သော ဘုရားတရားကို။ သုဏာတိ၊
၏။ယောနိသော၊အားဖြင့်။မနသိကရောတိ၊၏။ဓမ္မာနုဓမ္မံ၊ လော
ကုတ္တရာတရားအား လျော်သော အကျင့်ကို။ ပဋိပဇ္ဇတိ ကျင့်၏။
သောဘိက္ခု၊သည်။ အရိယဓမ္မသဝနံ၊မြတ်စွာဘုရားတရားတော်ကို
နာခြင်းကို။ အာဂမ္မ၊ စွဲ၍။ (အကြောင်းပြု၍၊လည်းဟူ)။ ယောနိ
သော၊အားဖြင့်။မနသိကာရံ၊ ကို။ အာဂမ္မ၊၍။ဓမ္မာနုဓမ္မပဋိပတ္တိံ၊
လောကုတ္တရာ တရားကိုရခြင်းငှါ လျောက်ပတ်သော တရားကို
ကျင့်ခြင်းကို။ အာဂမ္မ၊၍။ (အာဂမ္မသဒ္ဓါကို နှစ်ပုဒ်သို့လိုက်ပါ)။
ကာမေဟိ၊ ဝတ္ထုကာမ ကိလေသာ ကာမတို့နှင့်။ အသံသဋ္ဌော၊

မယုဉ်သည့်ဖြစ်၍။ ဝိဟရတိ၊ န။ အကုသလေဟိ၊ ကုန်သော။ ဓမ္မေ
 ဟိ၊ တို့နှင့်။ အသံသဋ္ဌော၊ ဖြစ်၍။ ဝိဟရတိ၊ န။ ကာမေဟိ၊ တို့နှင့်။
 အသံသဋ္ဌဿ၊ ထသော။ အကုသလေဟိ၊ ကုန်သော။ ဓမ္မေဟိ၊
 တို့နှင့်။ အသံသဋ္ဌဿ၊ ထသော။ တဿဘိက္ခုနော၊ အား။ သုခံ၊
 ဈာန်ချမ်းသာသည်။ ဥပ္ပဇ္ဇတိ၊ န။ သုခါ၊ ဈာန်ချမ်းသာကြောင့်။
 ဘိယျော၊ အဆက်ဆက်။ သောမနဿံ၊ သောမနဿဝေဒနာသည်။
 ဥပ္ပဇ္ဇတိ၊ န။ သေယျထာဝိ၊ ဥပမာ အဘယ်ကဲ့သို့ နည်းဟူမူကား။
 ဝုဒ္ဓါ၊ အားနည်းသော ဝမ်းမြောက်ခြင်းဟူသော အကြောင်း
 ကြောင့်။ ပါမုဇ္ဇံ၊ အားကြီးသော ဝမ်းမြောက်ခြင်းသည်။ ဇာယေ
 ထယထာ၊ ဖြစ်သကဲ့သို့။ ဧဝမေဝခေါ၊ တူလျှင်။ ဘော၊ တို့။ ကာ
 မေဟိ၊ တို့နှင့်။ အသံသဋ္ဌဿ၊ သော။ အကုသလေဟိ၊ ကုန်သော။
 ဓမ္မေဟိ၊ တို့နှင့်။ အသံသဋ္ဌဿ၊ သော။ တဿဘိက္ခုနော၊ အား။
 သုခံ၊ ချမ်းသာသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ သုခါ၊ ကြောင့်။ ဘိယျော၊
 ဆက်ဆက်။ သောမနဿံ၊ သည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဘော၊ အိုနတ်
 များတို့။ ဇေနတာ၊ ထသော။ ပဿတာ၊ ထသော။ အရဟတာ၊
 ထသော။ သမ္ဗာသမ္ဗုဒ္ဓေန၊ ထသော။ တေနဘဂဝတာ၊ သည်။
 ပုဂ္ဂမော၊ သော။ အယံဩကာသာမိဂမော၊ ဤပုဂ္ဂမဈာန်တည်း
 ဟူသော အခွင့်ကိုရခြင်းကို။ သုခဿ၊ စတုတ္ထဈာန် ချမ်းသာကို။
 အဓိဂမာယ၊ ရခြင်းငှါ။ အနုဗုဒ္ဓေါ၊ လျောက်ပတ်စွာသိအပ်ပြီ။

ဘော၊ တို့။ ပုနစပရံ၊ တပါးတုံ။ ဣဓ၊ ဤသာသနာ၌။ ဧကစ္စဿ၊
 သော။ ဘိက္ခုနော၊ အား။ ဩဠာရိကာ၊ ရုန့်ရင်းကုန်သော။ ကာယ
 သင်္ခါရာ၊ တို့သည်။ အပ္ပဋိပဿဒ္ဓါ၊ မငြိမ်းကုန်သည်။ ဟောန္တိ၊
 ကုန်၏။ ပ။ သောဘိက္ခု။ သည်။ အပရေန၊ သော။ သမယေန၊ ၌။ ဝ။
 ပဋိပ္ပဿန္တန္တိ၊ ငြိမ်းကုန်၏။ တဿဘိက္ခုနော၊ အား။ ဩဠာရိ
 ကာနံ၊ ကုန်သော။ ကာယသင်္ခါရာနံ၊ တို့၏။ ပဋိပ္ပဿဒ္ဓိယာ၊ ငြိမ်း
 ခြင်းကြောင့် ။ ပ။ သုခံ၊ စတုတ္ထဈာန် သမာပတ် ချမ်းသာသည်။
 ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ သုခါ၊ စတုတ္ထဈာန် သမာပတ်ချမ်းသာကြောင့်။
 ဘိယျော၊ ဆက်ဆက်။ သောမနဿံ၊ ဝမ်းမြောက်ခြင်းသည်။

၂

ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ပ။ တော၊ တို့။ ဇာနတော၊ သဗ္ဗညုတဉာဏ်ဖြင့်
 သိတော်မူတတ်ထသော။ ပဿတော၊ ဉာဏ်တည်းဟူသောမျက်စိ
 ဖြင့် မြင်တော်မူထသော။ အရဟတော၊ ပစ္စည်းလေးပါးကိုခံခြင်းငှါ
 ထိုက်တော်မူထသော။ သမ္မာသမ္ဗုဒ္ဓေန။ မဖောက်မပြန် အလိုလို
 သာလျှင် အလုံးစုံသောတရားတို့ကို သယံဇ္ဇာတိဖြင့် သိတော်မူ
 ပြီးထသော။ တေနဘဝတော။ သည်။ ဒုတိယော၊ သော။ အယံ
 ဩကာသာဓိဂမော၊ ဤစတုတ္ထဈာန် တည်းဟူသော အခွင့်ကို
 ရခြင်းကို။ သုခဿ၊ အရဟတ္တဖိုလ်ဈာန်ချမ်းသာကို။ အဓိဂမာယ၊
 ငှါ။ အနုဗုဒ္ဓေါ၊ ဖြို။

တော၊ တို့။ ပုနစပရံ၊ တုံ။ ဣဓ၊ ဤလောက၌။ ဧကစ္စော၊ သော။
 ဘိက္ခု၊ သည်။ ဣဒံဓမ္မဇာတံ၊ သည်။ ကုသလံ၊ မည်၏။ ဣတိ၊ သို့။
 ယထာဘူတံ၊ မဖောက်မပြန်။ နပ္ပဇာနာတိ၊ အပြားအားဖြင့်မသိ။
 ဣဒံဓမ္မဇာတံ၊ ဤတရားသဘောသည်။ အကုသလံ၊ မည်၏။ ဣတိ၊
 သို့။ ယထာဘူတံ၊ ပြန်။ နပ္ပဇာနာတိ၊ မသိ။ ဣဒံဓမ္မဇာတံ၊ သည်။
 သာဝဇ္ဇံ၊ အပြစ်ရှိ၏။ ပ။ ဣဒံဓမ္မဇာတံ၊ ကို။ သေဝိတဗ္ဗံ၊ မှီခိုအပ်၏။ ပ။
 ဣဒံဓမ္မဇာတံ၊ သည်။ ကဏ္ဍသုတ္တသပ္ပဋိဘာဝံ၊ မည်းသောအဖို့
 ဖြူသောအဖို့ရှိ၏။ ပ။ သောဘိက္ခု၊ သည်။ ပ။ ဧဝံ၊ သို့။ ဇာနတော၊
 သော။ ဧဝံ၊ သို့။ ပဿတော၊ သော။ တဿဘိက္ခုနော၊ ထိုရဟန်း
 သည်။ အဝိဇ္ဇာ၊ ကို။ ပဟိယတိ၊ ပယ်အပ်၏။ တနည်းကား။ တဿ
 ဘိက္ခုနော၊ အား။ အဝိဇ္ဇာ၊ သည်။ ပဟိယတိ၊ ပျောက်၏။ ဝိဇ္ဇာ၊
 ဝိဇ္ဇာ၊ သည်။ ဥပ္ပဇ္ဇတိ၊ ၏။ တဿဘိက္ခုနော၊ အား။ အဝိဇ္ဇာဝိရာဂါ၊
 အဝိဇ္ဇာပျောက်ခြင်းကြောင့်။ ဝိဇ္ဇုပ္ပါဒါ၊ ဝိဇ္ဇာဖြစ်ခြင်းကြောင့်။ သုခံ
 အရဟတ္တမဂ်အရဟတ္တဖိုလ်ချမ်းသာသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ သုခါ၊
 အရဟတ္တဖိုလ်ချမ်းသာကြောင့်။ ဘိယျော၊ ဆက်။ သောမနဿံ၊
 သည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ သေယျထာဝိ၊ မူကား။ တော၊ တို့။ ပမုခါ၊
 အားနည်းစွာသောဝိတိကြောင့်။ ပါမုဇ္ဇံ၊ အားကြီးစွာသောဝိတိ
 သည်။ ဇာယေထယထာ၊ ကဲ့သို့။ ဧဝမေဝခေါ၊ လျှင်။ တော၊ တို့။ ပ။
 တတိယော၊ သော။ အယံဩကာသာဓိဂမော၊ ဤ အရဟတ္တဖိုလ်

ချမ်းသာတည်းဟူသော အခွင့်ကို ရခြင်းကို။ သုခဿ၊ နိဗ္ဗာန်
ချမ်းသာကို။ အဓိဂမာယ၊ ၄။ အနုဗုဒ္ဓေါ၊ ပြီ။ တော၊ တို့။ ပ။ တယော၊
ကုန်သော၊ ဣမေဩကာသာမိဂမာ၊ ဤအခွင့်ကို ရခြင်းတို့ကို။
သုခဿ၊ အဆက်ဆက်သောချမ်းသာကို။ အဓိဂမာယ၊ ၄။ အနု
ဗုဒ္ဓေါ၊ ကုန်ပြီ ။ပ။ ဣမေသတိပဋ္ဌာနာ၊ တို့ကို။ သုပညတ္တာယာဝ-
သုပညတ္တာဇေ၊ ကောင်းစွာ ပညတ်အပ်ကုန်ပြီးသလျှင်ကတည်း။

ပုဆိာ

အဘယ်အကျိုးငှာပညတ်တော်မူသနည်းဟု သူမေး
ဖွယ်ရှိ၍ ထိုအမေးကို ဖြေခြင်းငှာ ပညတ္တာ ကုသ-
လာမိဂမာယ ဟူသော ပါဠိကို မိန့်သတည်း။ ထို ပါဠိ၏
အတ္ထကား-

ကိဿတ္တာယ၊ အဘယ်အကျိုးငှာ။ ပညတ္တာ၊ ပညတ်ကုန်
သနည်း။ ကုသလဿ၊ မဂ်ဖိုလ်ချမ်းသာဟုဆိုအပ်သော အပြစ်မရှိ
သောအကျိုးကို။ အဓိဂမာယ၊ ၄။ ပညတ္တာ၊ ကုန်၏။ စတ္တာရော၊
ဟူသည်တို့ကား။ ကတမေ၊ တို့နည်းဟူမူကား။ တော၊ တို့။ ဣဓ၊
ဤသာသနာတော်၌။ တိက္ခ၊ သည်။ အဇ္ဈတ္တံ၊ မိမိ၏ အတ္တတောကို
စွဲ၍ဖြစ်သော။ ကာယေ၊ ဆံအစရှိသော ကောဋ္ဌာသအပေါင်း၌။
ကာယာနုပဿီ၊ ဆံအစရှိသော ကောဋ္ဌာသ အပေါင်းဟူ၍သာ
အဖန်တလဲလဲ ရှုလျက်။ အာတာဝိ၊ လုံ့လနှင့် ပြည့်စုံသည်ဖြစ်၍။
သမ္ပဇာနော၊ ပညာနှင့် ပြည့်စုံသည် ဖြစ်၍။ သတိမာ၊ သတိနှင့်
ပြည့်စုံသည်ဖြစ်၍။ လောကေ၊ ခန္ဓာငါးပါးတည်းဟူသောလောက
၌။ အဘိဇ္ဈာဒေါမနဿံ၊ အလိုကြီးခြင်းနှလုံးမသာခြင်းကို။ ဝိနေယျ၊
ဖျောက်၍။ ဝိဟရတိ၊ ၏။ အဇ္ဈတ္တံ၊ သော။ ကာယေ၊ ၌။ ကာယာ
နုပဿီ၊ လျက်။ ဝိဟရန္တော၊ နေသော။ ဘိက္ခ၊ သည်။ တတ္ထ၊
ထိုဆံအစရှိသောကောဋ္ဌာသဟူသောအာရုံ၌။ သမ္မာ၊ ညီညွတ်စွာ။
(ကောင်းစွာ၊ လည်းဟူ)။ စိတ္တံ၊ ကို။ (ကံထည့်ပါ)။ သမာဓိယတိ-
ထပေတိ၊ ထား၏။ ထပေန္တဿ၊ ထားသောရဟန်း၏။ စိတ္တံ၊ စိတ်
သည်။ (နှစ်ပုဒ်ထည့်ပါ)။ သမ္မာ၊ စွာ။ ဝိပုသီဒတိ၊ ၏။ သောဘိက္ခ၊
သည်။ တတ္ထ၊ ၌။ သမ္မာ၊ စွာ။ စိတ္တံ၊ ကို။ သမာဟိတော၊ ထားသည်။

ဖြစ်၍။ သိမ္မာ၊ စွာ။ ဝိပုသန္ဓော၊ ကြည်လင်သောစိတ် ရှိသည်ဖြစ်၍။
 ဗဟိဒ္ဓါ၊ အပသန္တာန်၌ ဖြစ်သော။ ပုရကာယော၊ သူတပါးတို့၏
 ရူပကာယ၌။ ဥာဏဒဿနံ၊ ဥာဏ်တည်းဟူသောစက္ခုကို။ အဘိ
 နိဗ္ဗတ္တေတိ၊ ဖြစ်စေ၏။ အဇ္ဈတ္တံ၊ မိမိ၏အတ္တဘောကိုစွဲ၍ ဖြစ်ကုန်
 သော။ ဝေဒနာယု၊ တို့၌။ ဝေဒနာနုပဿီ၊ ဝေဒနာဟူ၍သာရူ
 လျက်။ ပ။ အဘိဇ္ဈာဒေါမနဿံ၊ ကို။ ဝိဟရတိ၊ ၏။ အဇ္ဈတ္တံ၊ ကုန်သော။
 ဝေဒနာယု၊ တို့၌။ ဝေဒနာနုပဿီ၊ လျက်။ ဝိဟရန္တော၊ သော။ ဘိက္ခ
 သည်။ တတ္ထ၊ ထိုဝေဒနာဟူသောအာရုံ၌။ စိတ္တံ၊ ကို။ သမ္မာ၊ စွာ။
 သမာဓိယတိ-ထပေတိ၊ ထား၏။ ထပေန္တဿ၊ ၏။ စိတ္တံ၊ သည်။
 သမ္မာ၊ စွာ။ ဝိပုသိဒတိ၊ ၏။ သောဘိက္ခု၊ သည်။ တတ္ထ-တသု-
 ဝေဒနာယု၊ တို့၌။ သမ္မာ၊ စွာ။ စိတ္တံ၊ ကို။ သမာဟိတော၊ ထားသည်
 ဖြစ်၍။ သမ္မာ၊ စွာ။ ဝိပုသန္ဓော၊ ဖြစ်၍။ ဗဟိဒ္ဓါ၊ ကုန်သော။ ဖရ
 ဝေဒနာယု၊ သူတပါးတို့၏ဝေဒနာတို့၌။ ဥာဏဒဿနံ၊ ကို။ အဘိ
 နိဗ္ဗတ္တေတိ၊ ဖြစ်စေ၏။ အဇ္ဈတ္တံ၊ သော။ စိတ္တော၊ စိတ်၌။ ပ။

စတုသတိပဋ္ဌာန

၂၀၉။ တော၊ တို့။ တေနဘဂဝတော၊ သည်။ စတ္တာရော၊
 ကုန်သော။ ဣမေသတိပဋ္ဌာနာ၊ ဣကို။ ကုသလဿ၊ မဂ်ဖိုလ်
 ချမ်းသာဟု ဆိုအပ်သော အပြစ်မရှိသောအကျိုးကို။ အဓိဂမာယ၊
 ၄။ ပညတ္တာ၊ ကုန်၏။ ဣတိ၊ ဤသို့။ သနက္ခိမာရော၊ သော။
 မြဟ္တာ၊ သည်။ တာဝတိံသေ၊ ကုန်သော။ ဒေဝေ၊ တို့ကို။
 အာမန္တေသိ၊ သိစေ၏။ ပ။

အတ္တသမာဓိပရိက္ခာရ

၂၉၀။ သတ္တ၊ ကုန်သော။ ဣမေသမာဓိပရိက္ခာရာ၊ ဤသမာဓိ
 ၏ အခြံအရံတို့ကို။ သမ္မာသမာဓိဿ၊ အရိယာမဂ်နှင့် ယှဉ်သော
 သမာဓိကို။ ဘာဝနာယ၊ ပွားစေခြင်းငှါ။ သမ္မာသမာဓိဿ၊ ၏။
 ပါရိပူရိယာ၊ ပြည့်စုံခြင်းငှါ။ သုပညတ္တာယာဝ-သုပညတ္တာဝေ၊
 ကုန်ပြီးသလျှင်ကတည်း။ သတ္တ၊ ခုနစ်ပါးတို့ဟူသည်ကား။ ကတပေ၊

တို့နည်းဟူမူကား။ သမ္မာဒိဋ္ဌိ၊ လှည်းကောင်း။ပ။ သမ္မာသတိ၊
 လှည်းကောင်း။ ဣမေ၊ ဤသည်တို့တည်း။ ဘော၊ တို့။ သတ္တဟိ၊
 ကုန်သော။ ဣမေဟိအင်္ဂေဟိ၊ တို့သည်။ ဝိတ္တဿ၊၏။ ဧကဂ္ဂတာ၊
 တခုတည်းသော အခုရံ၌ကည်သည်၏ အဖြစ်ကို။ ပရိက္ခတာ၊ ၏။
 (ယာဇခါကား အနက်မရှိ)။ ဘော၊ တို့။ အရိယော၊ ကိလေသာ
 တည်းဟူသော အညစ်အကြေး မရှိသည်၏ အဖြစ်ဖြင့် ဖြူစင်စွာ
 သော။ အယံသမ္မာသမာဓိံ ကို။ သဥပနိသောဣတိပိ၊ အကြောင်း
 နှင့်တကွဖြစ်၏ဟူ၍လှည်းကောင်း။ သပရိက္ခာရောဣတိပိ၊ အခြံအရံ
 နှင့်တကွဖြစ်၏ဟူ၍လှည်းကောင်း။ ဝုစ္စတိ၊ ၏။ ဘော၊ တို့။ သမ္မာ
 ဒိဋ္ဌိဿ၊ သမ္မာဒိဋ္ဌိ၌ တည်သော ရဟန်းအား။ သမ္မာသင်္ကပ္ပေါ၊
 သည်။ ပဟောတိ၊ ၏။ (ပသဒ္ဓါကား ဓာတုတ္ထာနုဝတ္ထကတည်း။
 ဤကဲ့သို့ချည်းသမ္ပန်လေ) ။ပ။ သမ္မာသမာဓိဿ၊ သမ္မာသမာဓိ၌
 တည်သောရဟန်းအား။ သမ္မာဉာဏံ မဂ်ဉာဏ်သည်။ ပဟောတိ၊
 ဖြစ်၏။ (ပဟောထိ၌ ပသဒ္ဓါကား ဓာတုတ္ထာနုဝတ္ထက ဖြစ်၏)။
 သမ္မာဉာဏဿ၊ မဂ်ဉာဏ်၌တည်သော ရဟန်းအား။ သမ္မာဝိမုတ္တိံ၊
 မဂ်ဖြင့် ကိလေသာတို့မှ လွတ်ခြင်းသည်။ မဟောဟိ၊၏။ ဘော၊
 တို့။ သမ္မာ၊ ရှိသေစွာ။ ဝဒမာနော၊ ချီးမွမ်းစကားကိုဆိုတတ်သော
 သူသည်။ သွာက္ခာတော ဘဂဝတာ။ပ။ အမတဿ ဒွါရာတိ၊
 သွာက္ခာတောဘဂဝတာ။ပ။ အမတဿဒွါရာဟူသော။ ယံဝစနံ၊
 ကို။ ဝဒေယျ၊ ဆိုရာ၏။ (ဟိဒိကား နိပါတ်မျှ သာတည်း)။
 သွာက္ခာတောဘဂဝတာ။ပ။ အမတဿဒွါရာတိ၊ သွာက္ခာတော
 ဘဂဝတာ။ပ။ အမတဿဒွါရာ ဟူသော။ ဣဒံဝစနံ၊ ဤစကားကို။
 သမ္မာ၊ ကောင်းစွာ။ ဝဒမာနော၊ တရားတော်ဂုဏ်ကိုချီးမွမ်းတတ်
 သော သူသည်။ ဝဒေယျ၊ ဆိုသည်မည်ရာ၏။ (ဧတံကား မဒပူရဏ
 တည်း။ ပါဠိအနက်ကား)။ ဘဂဝတာ၊ သည်။ သွာက္ခာတော၊
 ကောင်းစွာ ဟောတော်မူအပ်သော။ ဓမ္မော၊ သည်။ သန္တိဋ္ဌိကော၊
 ပစ္စုပ္ပန်မျက်မှောက်၌ အကျိုးပေးတတ်၏။ တနည်းကား။ ဘဂဝ
 တာ၊ သည်။ ဓမ္မော၊ ကို။ သွာက္ခာတော၊ ကောင်းစွာ ဟောတော်မူ

အပ်၏။ သော ဓမ္မော၊ သည်။ (ထည့်ပါ)။ သန္တိဋ္ဌိကော၊ ၏။
 အကာလိကော၊ အခါမလင့် အကျိုးကို ဟောတတ်၏။ ဧဟိပဿိ
 ကော၊ လာလှည့် ရှုလှည့်ဟူသော စကားကို ဆိုခြင်းငှါ ထိုက်၏။
 ဩပနေယျိကော၊ နိဗ္ဗာန်သို့ ဆောင်တတ်၏။ ဝိညုဟိ၊ တို့သည်။
 ပစ္စတ္တံ၊ မိမိသာလျှင်။ ဝေဒိတဗ္ဗော၊ သိအပ်၏။ (ခံစားအပ်၊ ၏လည်း
 ဟူ။ ။ မိမိကျင့်အပ်သော တရားတော်၏ အကျိုးကိုသာ ခံစား
 ရ၏။ သူတပါးကျင့်သောတရား၏ အကျိုးကို မိမိမခံစားရဟူလို
 သည်)။ ဓမ္မေန၊ ကောင်းစွာ ကျင့်အပ်သော တရားတော်သည်။
 (ကတ္တားထည့်)။ အမတဿ၊ နိဗ္ဗာန်၏။ ဒွါရာ၊ အရိယမဂ်တည်း
 ဟူသောတံခါးကို။ အပါရတာ၊ ပိဝဋ္ဋာ၊ ဖွင့်အပ်ကုန်၏။

ဘော၊ တို့။ ယေကေစိ၊ ခပ်သိမ်းကုန်သောသူတို့သည်။ ဗုဒ္ဓေ၊ ဌ။
 အဝေစ္စပသာဒေန၊ တုန်လှုပ်ခြင်း မရှိသော ကြည်ညိုခြင်းနှင့်။
 သမန္နာဂတာ၊ ကုန်၏ ။ ပ။ အရိယကန္တေဟိ၊ အရိယာတို့သည်
 နှစ်သက်အပ် ကုန်သော။ သီလေဟိ၊ တို့နှင့်။ သမန္နာဂတာ။
 ကုန်၏။ ဩပပါတိကာ၊ ဥပပါတ်ပဋိသန္ဓေ ယူတတ်ကုန်ထသော။
 (မြတ်သော ပဋိသန္ဓေယူခြင်း ရှိကုန်ထသော၊ လည်းဟူ)။ ဓမ္မ
 ဝိနိတာ၊ ဓမ္မနှင့်လျော်စွာ ကိုယ်နှုတ် နှလုံးကို ဆုံးမတတ်ကုန်
 ထသော။ (လောကုတ္တရာ တရားဖြင့် မြဲသော အလားရှိကုန်
 ထသော၊ လည်းဟူ)။ သာတိရေကာနိ စတုပိသတိ သတသ-
 ဟဿာနိ၊ အလွန်နှင့်တကွ နှစ်သန်း လေးသိန်း အရေအတွက်ရှိ
 ကုန်ထသော။ မာဂကော၊ မာဂကောင်း၌ ဖြစ်ကုန်သော။ ယေစပရိ
 စာရကာ၊ အကြင်ဘုရား အလုပ်အကျွေး တို့သည်။ အပ္ပတီတာ၊
 တမလွန်ဆာသို့လားရကုန်ပြီ။ ကာလံကတာ၊ စုတေခြင်းကိုပြုကုန်
 ပြီ။ (ယေစိမေ ဣမေကား၊ တဗ္ဗောတည်း)။ တေပရိစာရကာ၊ တို့
 သည်။ တိဏ္ဍံ၊ ကုန်သော။ သံယောဇနာနံ၊ တို့၏။ ပရိက္ခယာ၊ ကုန်ခြင်း
 ကြောင့်။ သောတာပန္နာ၊ သောတာပန်တို့သည်။ ဟုတ္တာ၊ ရှိ။ အဝိနိ
 ပါတဓမ္မော၊ အပါယ်သို့ ကျတတ်သော အကုသိုလ်တရား မရှိကုန်
 သည်။ ဟောန္တိ၊ ကုန်၏။ နိယတာ၊ အရိယာမဂ် တည်းဟူသော

မြခြင်းဖြင့် မြသောအလားရှိကုန်သည်။ ဟောန္တိ၊ ကုန်၏။ သမ္မောဓိ
ပရာယနာ၊ အထက် မဂ်သုံးခုလျှင် ဖြစ်ရာရှိကုန်သည်။ ဟောန္တိ၊
ကုန်၏။ ဧတ္ထဒေတေသု စတုပိသတိသဇသဟသေသု၊ ထိုနှစ်သန်း
လေးသိန်းထက် လွန်ကုန်သောပုဂ္ဂိုလ်တို့၌။ သကဒါဂါမိနောစ၊
တို့သည်လည်း။ အတ္ထိဇေဝ-အတ္ထိဇေ၊ ရှိကုန်သလျှင်ကတည်း။

ဣတရာ၊ သောတာပန် သကဒါဂါမိတို့မှ တပါးသော။ ပုညဘာ
ဂါ၊ ကောင်းမှုအစုကြောင့်ဖြစ်သော။ အယံပဇာ၊ ဤအနာဂါမိ
သည်လည်း။ အတ္ထိဇေ၊ ရှိသလျှင်ကတည်း။ ဣတိမနုသိကတ္တာ၊ ဤ
မေ၊ အား။ (ကဒါမိထည့်)။ ကဒါမိ၊ တရံတဆစ်။ မုသာဝါဒေါ၊
မုသာဝါဒသည်။ အဿဘဝေယျ၊ ၏။ ဣတိ၊ သို့။ ဩတ္တပ္ပံ၊ မုသာဝါဒမှ
ကြောက်လန့်သည်ဖြစ်၍။ အဟံ၊ သည်။ မနော၊ တန်ခိုးဖန်ဆင်း
ခြင်းနှင့်ယှဉ်သောစိတ်ကို။ သင်္ခါတုံ၊ ပြုပြင်ခြင်းငှါ။ နေဝပိသက္ကောမိ၊
မစွမ်းနိုင်။ ဣတိ၊ ဤသို့။ သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။
တာဝတိံသေ၊ ကုန်သော။ ဒေဝေ၊ နတ်တို့ကို။ အံမန္တေသိ၊
သိစေ၏။

၂၉၀။ တန္တေ၊ ရား။ သနက္ခမာရော၊ သော။ ဗြဟ္မာ၊ သည်။ ဣဒံ
အတ္ထံ၊ ဤမြတ်သော အကျိုးစီးပွားနှင့်စပ်သောစကားကို။ အဘာ
သိတ္ထ၊ ဆိုလေ၏။ တန္တေ၊ ရား။ ဣဒံအတ္ထံ၊ ကို။ ဘာသတေ၊ သော။
သနက္ခမာရယ၊ သော။ ဗြဟ္မာ၊ နော၊ ၏။ ဝစနံ၊ ကို။ သုတ္တံ၊ ၍။ (နှစ်
ပုဒ်ထည့်ပါ)။ ဝေယံဝဏသ၊ ဝေယံဝဏအမည်ရှိသော၊ မဟာရာ
ဇဿ၊ နတ်မင်းကြီး၏။ စေတသော၊ စိတ်၏။ ဧဝံပရိဝိတက္ကော၊ ဤသို့
သောအကြံသည်။ ဥဒပါဒိ၊ ၏။ ကိံ ဥဒပါဒိ၊ နည်းဟူမူကား။ ဘော၊
အိုနတ်တို့။ အတ္ထရိယံဝတ၊ အံဘွယ်ရှိစွတကား။ ဘော၊ တို့။ အတ္ထုတံ
ဝတ၊ မဖြစ်ဘူးသောတရားသည် ဖြစ်စွတကား။ ကသ္မာ၊ ကြောင့်။
အတ္ထရိယံ၊ အံဘွယ်ရှိသနည်းဟူမူကား။ ဘော၊ တို့။ ဧဝရူပေါ၊ ဤသို့
သဘောရှိသော။ ဥဠာရော၊ မြတ်သောပုဂ္ဂိုလ်သည်။ သတ္တာနာမ၊
ဆရာမည်သည်။ ဘဝိဿတိ၊ ဣံ။ ဧဝရူပံ၊ သော။ ဥဠာရံ၊ သော။
ဓမ္မက္ခာနံ၊ တရားတော်ကိုဟောခြင်းသည်။ ဘဝိဿတိ၊ လတ္ထံ၊ ဧဝ။

ရူပါ၊ ကုန်သော၊ ဝိသေသာဓိဂမာ၊ တရားအထူးကို သိကုန်သော
 သူတို့သည်။ ပညာယိဿန္တိ၊ ထင်ကုန်လတ္တံ့။ ဣတိတသ္မာ၊ ကြောင့်။
 အစ္စရိယံ၊ အံ့တွယ်ရှိစွတကား။ ဧဝံပရိဝိတက္ကော၊ သည်။ ဥဒုပါဒိ၊
 ၏။ ဘန္တေ၊ ရား။ အထ၊ ဌ။ သနက်မာရော၊ သော။ မြဟ္မာ၊ သည်။
 စေတသာ၊ စေတောပရိယအဘိညာဉ်စိတ်ဖြင့်။ ဝေဿဝဏဿ၊
 သော။ မဟာရာဇဿ၊ ၏။ စေတောပရိဝိတက္ကံ၊ စိတ်၏အကြံကို။
 အညာဗာ၊ ရှိ။ ဝေဿဝဏံ၊ သော။ မဟာရာဇာနံ၊ ကို။ ဧတံဝစနံ၊
 ဤသို့ဆိုသောစကားကို။ အဝေါဗ၊ မူ၏။ ဣံအဝေါစ၊ နည်းဟူမူ
 ကား။ ဝေဿဝဏော၊ သော။ တဝံမဟာရာဇာ၊ အရှင်နတ်မင်း
 ကြီးသည်။ တံ၊ ထိုငါမေးလတ္တံ့သောစကားကို။ ကိံမညသိ၊ အသို့
 အောက်မေ့သနည်း။ အတိတံ၊ လွန်လေပြီးသော။ အဒ္ဓါနန္ဒိ၊ ကာလ
 ဌလည်း။ ဧဝရူပေါ၊ သော။ ဥဠာရော၊ မြတ်သော။ သတ္ထာ၊ ဆရာ
 သည်။ အဟောသိဝိ၊ ဖြစ်ထူးလည်းဖြစ်ဘူးပြီ။ ဧဝရူပံ၊ သော။ ဥဠာ
 ရံ၊ သော။ ဓမ္မက္ခာနံပိ၊ တရားဟောခြင်းသည်လည်း။ အဟောသိ၊ ပြီ။
 ဧဝရူပေါ၊ သော။ ဥဠာရာ၊ ကုန်သော။ ဝိသေသာဓိဂမာစ၊ တရား
 အထူးကို သိကုန်သော ပုဂ္ဂိုလ်တို့သည်လည်း။ ပညာယိံသု၊ ထင်
 ကုန်ပြီ။ ပ။ ပညာယိဿန္တိ၊ ကုန်လတ္တံ့။ ဣတိ၊ သို့။ အဝေါစ၊ ၏။

၂၉၂။ ဘန္တေ၊ ရား။ သနက်မာရော၊ သော။ မြဟ္မာ၊ သည်။
 တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ အာ၊ ဣဒံအတ္ထံ၊ ကို။
 အဘာသိ၊ ၏။ ဝေဿဝဏော၊ သော။ မဟာရာဇာ၊ သည်။ တာဝ
 တိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ နတ်တို့အား။ ဘာသတော၊ သော။
 သနက်မာရဿ၊ သော။ မြဟ္မာ၊ နော၊ ၏။ သမ္ဗုဒ္ဓါ၊ ဌ။ သုတံ၊ ကြားတူး
 ထသော။ သမ္ဗုဒ္ဓါ၊ ဌ။ ပဋိဂ္ဂဟိတံ၊ နာဘူးထသော။ ဣဒံအတ္ထံ၊ ဤ
 အကျိုးစီးပွားနှင့် စပ်သောစကားကို။ သယံပရိသာယံ၊ မိမိပရိ
 သတ်ဌ။ အာရောစေသိ၊ ကြား၏။ ဇနဝသတော၊ ဇနဝသတအမည်
 ရှိသော။ ယက္ခော၊ နတ်သားသည်။ သယံပရိသာယံ၊ ဌ။ ဘာသ
 တော၊ ဆိုသော။ ဝေဿဝဏဿ၊ သော။ မဟာရာဇဿ၊ နတ်မင်း
 ကြီး၏။ သမ္ဗုဒ္ဓါ၊ ဌ။ သုတံ၊ သော။ သမ္ဗုဒ္ဓါ၊ ဌ။ ပဋိဂ္ဂဟိတံ၊ သော။

ဣဒံအတ္ထံ၊ ကိံ။ ဘဂဝတော၊ အား။ အာရောစေသိ၊ ဣ။ တဂဝါ၊
 သည်။ ဇနဝသဘသယ၊ သော။ ယက္ခဿ၊ ဣ။ သမ္ဗုခါ၊ ဣ။ ဣဒံအတ္ထံ၊
 ကိံ။ သုတ္တ၊ ဣ။ သမ္ဗုခါ၊ ဣ။ ပဋိဂ္ဂဟေတ္တ၊ နာဣ။ သာမဇ္ဇ၊ မိမိ
 ကိံယံတိုင်လည်း။ အဘိညာယ၊ သဗ္ဗညုတ ဣဏ်ဖြင့် သိ၍။ အာ
 ယသ္မတော၊ သော။ အာနန္ဒဿ၊ အား။ အာရောစေသိ၊ ဣ။ အာ
 ယသ္မာ၊ သော။ အာနန္ဒော၊ သည်။ ဣဒံအတ္ထံ၊ ကိံ။ ဘဂဝတော၊ ဣ။
 သမ္ဗုခါ၊ ဣ။ သုတ္တ၊ ဣ။ သမ္ဗုခါ၊ ဣ။ ပဋိဂ္ဂဟေတ္တ၊ ဣ။ တိက္ခ၊ နံဝါ၊
 ရဟန်းယောကျာ်းတို့အား လည်းကောင်း။ တိက္ခ၊ နိနံဝါ၊ တို့အား
 လည်းကောင်း။ ဥပါသိကာနံဝါ၊ သီတင်းသည်ယောကျာ်းတို့အား
 လည်းကောင်း။ ဥပါသိကာနံဝါ၊ သီတင်းသည် မိန်းမတို့အား
 လည်းကောင်း။ အာရောစေသိ၊ ဣ။ တယိဒံတံမြဟ္မစရိယံ၊ ထိုအလုံး
 စုံသော သိက္ခာသုံးပါးအပေါင်းဟုဆိုအပ်သော သာသနာတော်
 သည်။ ဣဒ္ဓန္ဓေဝ၊ ပြည့်စုံသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဖိတဇ္ဇ၊ ပွင့်
 သည်လည်း။ ဟောတိ၊ ဣ။ ဝိတ္ထာရိတဇ္ဇ၊ ထိုထိုသောအရပ်၌ ပြန့်နှံ
 သည်လည်း။ ဟောတိ၊ ဣ။ ဗာဟုဇညဇ္ဇ၊ အများသိသည်လည်း။
 ပုထုဘူတဇ္ဇ၊ အထူးထူး အပြားပြား အားဖြင့် ဖြစ်သည်လည်း။
 ဟောတိ၊ ဣ။ ယာဝအတိဝိယ၊ အလွန်လျှင်။ ဧဝမနုဿေဟိ၊
 တို့သည်။ သုပ္ပကာသိတဇ္ဇ၊ အကြွင်းမဲ့ သိအပ် သည်လည်း။
 ဟောတိ၊ ဣ။

ပဇ္ဇမံ၊ သော။ ဇနဝသဘသုတ္တံ၊ သည်။ နိဋ္ဌိတံ၊ ဖြိ။



၆ - ဟောခရီးဝိနည်းသုတ္တံ

၂၉၃။ ဘန္တေ မဟာကဿပ။ပ။ဣဒံသုတ္တံ၊ ဤမဟာခရီးဝိနည်း
 သုတ်ကို။မေမယာ၊ သည်။ဘဝတော၏။သမ္ဘုခါ၊အထံတော်မှ။
 ဧဝံ၊သို့။ သုတံဥပလက္ခိတံ၊ မှတ်လိုက်ရ၏။ကေ၊သော။ သမယံ၊
 ဌ။ ဘဝဝါ၊သည်။ ရာဇဂဟေ၊ ဌ။ ဝိဇ္ဇကုဋေ၊ လင်းတနွတ်သီးနှင့်
 တူသော အထွတ်ရှိသော။ (လင်းတထို၏ နေရာဖြစ်သော၊လည်း
 ဟူ)။ ပဗ္ဗတေ၊ တောင်၌။ ဝိဟရတိ၊ ၏။ အထခေါ၊ ပဉ္စသိခေါ၊
 ဦးစွန်း ဝါးခု ရှိသော။ ဝန္တုဗ္ဗ ပုတ္တော၊ စောင်းသမားသည်။
 အဘိက္ကန္တာယ၊ ညဉ့်ဦးယံလွန်ပြီးသော။ ရတ္တိယာ၊ သန်းခေါင်ဖြစ်
 သောညဉ့်၌။ (တနည်းကား)။ ရတ္တိယာ၊ ညဉ့်ဦးယံဖြစ်သော ညဉ့်
 သည်။ အဘိက္ကန္တာယ၊ လွန်လသော်။ အဘိက္ကန္တဝတ္ထော၊ အလွန်
 နှစ်လိုဘွယ်သော အဆင်းရှိသည်ဖြစ်၍။ ကေဝလကပ္ပံ၊ အလုံးစုံ
 ထက်ပန်းကျင်သော။ဝိဇ္ဇကုဋံ၊သော။ ပဗ္ဗတံ၊ကို။ သြဘာသေတွာ၊
 အရောင်ဖြင့်နွံစေ၍။ပ။ ဘဝဝန္တံ၊ကို။ ဧတံဝစနံ၊ကို။ အဝေါစ၊၏။
 ကိံအဝေါစ၊ နည်းဟူမူကား။ ဘန္တေ၊ ဘုရား။ မေမယာ၊ သည်။
 တာဝတိံသာနံ၊တာဝတိံသာတံ၌ဖြစ်ကုန်သော။ ဒေဝါနံ၊ ထို၏။
 သမ္ဘုခါ၊၌။ ယံဝစနံ၊ ကို။ သုတံ၊ ၏။ သမ္ဘုခါ၊ ဌ။ ပဋိဂ္ဂဟိတံ၊
 နာအပ်၏။ ဧတံဝစနံ၊ ကို။ ဘဝတော၊ အား။ အဟံ၊ သည်။
 အာရောစေမိ၊ကြားအံ့။ဣတိ၊သို့။အဝေါစ၊၏။ပဉ္စသိခ၊ပဉ္စသိခ၊တံ၊
 သည်။ မေ၊အား။ အာရောစေဟိ၊ လော့။ ဣတိ၊သို့။ဘဝဝါ၊သည်။
 အဝေါစ၊ ၏။

*

ဒေဝ သဘာ

၂၉၄။ ဘန္တေ၊ ရား။ ပုရိမာနိ-ပုရိမေသု၊ ယမန်နေဖြစ်ကုန်
 သော။ ဒိဝသာနိ-ဒိဝသေသု၊ ထို၌။ ပုရိမတရာနိ-ပုရိမတရေသု၊
 ယမန်နေထက်လွန်ကုန်သော။ ဒိဝသာနိ ဒိဝသေသု၊ထို၌။ တဒဟု
 ပေါသထေ၊ ဥပုသ်နေဖြစ်သော။ပန္နရသေ၊ တဆ၊ ဝါးရက်မြောက်

သောနေဉ္စ။ပုဏ္ဏာယ၊ဥတုဖြစ်သော။ပုဏ္ဏမာယ၊လပြည့်ဖြစ်သော။
 ပဝါရဏာယ၊တန်ဆောင်မုန်းလပြည့်ပဝါရဏာနေ၏။ရတ္တိယာ၊
 ညဉ့်ဉ္စ။ကေဝလကပ္ပ၊အလုံးစုံထက်ဝန်းကျင်ဖြစ်ကုန်သော။
 တာဝတိံသာ၊ကုန်သော။ဒေဝါ၊တို့သည်။သုဓမ္မာယံ၊သုဓမ္မာ
 အမည်ရှိသော။သဘာယံ၊နတ်သဘင်ဉ္စ။သန္နိသိန္နာ၊အညီအညွတ်
 နေကုန်သည်။(ငြိမ်သက်စွာ နေကုန်သည်လည်းဟူ)။ဟောန္တိ၊
 ကုန်၏။သန္နိပတိတာ၊တပေါင်းတည်းစုဝေးကုန်သည်။ဟောန္တိ၊
 ကုန်၏။မဟတိ၊ကုန်သော။ဒိဗ္ဗပရိသာစ၊နတ်ပရိသတ်တို့သည်
 လည်း။သမန္တတော၊ထက်ဝန်းကျင်မှ။နိသိန္နာ၊ကုန်သည်။ဟောန္တိ၊
 ကုန်၏။စတ္တာရော၊ကုန်သော။မဟာရာဇာနောစ၊နတ်မင်းကြီး
 တို့သည်လည်း။စတုဒ္ဓိသာ၊အရပ်လေးမျက်နှာတို့၌။နိသိန္နာ၊နေ
 ကုန်သည်။ဟောန္တိ၊ကုန်၏။ပုရတ္တိမာယ၊အရှေ့ဖြစ်သော။ဒိသာယ၊
 ဉ္စ။ဓတရဋ္ဌော၊ဓတရဋ္ဌအမည်ရှိသော။မဟာရာဇာ၊နတ်မင်းကြီး
 သည်။ပစ္ဆာတိမုခေါ၊အနောက်အရပ်သို့ရှေးရှု။ဒေဝေ၊တို့ကို။
 ပုရက္ခိတ္တာ၊၍။နိသိန္နာ၊သည်။ဟောတိ၊၏။ပ။ဘန္တေ၊ရား။ယဒါ၊
 ဉ္စ။ကေဝလကပ္ပ၊အလုံးစုံထက်ဝန်းကျင်ဖြစ်ကုန်သော။တာဝတိံ
 သာ၊ကုန်သော။ဒေဝါ၊တို့သည်။သုဓမ္မာယံ၊သုဓမ္မာ အမည်ရှိ
 သော။သဘာယံ၊နတ်သဘင်ဉ္စ။ပ။နေသံ၊ထိုနတ်မင်းကြီးလေး
 ယောက်တို့၏။ဣဒံအာသနသ္မိံ-ဣဒံအာသနံ၊ဤနေရာအရပ်သည်။
 ဟောတိ၊ဖြစ်၏။အထပစ္ဆာ၊ထိုနောက်မှ။အမှာကံ၊တို့၏။အာသနံ၊
 သည်။ဟောတိ၊၏။(ယေတေဘန္တေစ၊ဒေဝေတာဝတိံသေ
 အာမန္တေသိ အဆုံးရှိသော ပါဠိတို့၏ အနက်ကား။ဇနဝသတ
 သုတ်၌ ဆိုအပ်ပြီးသော အနက်နှင့် တူပြီ)။

*

အဋ္ဌယထာဘူစုံဏှ

၂၉၆။ တာဝတိံသေ၊ကုန်သော။ဒေဝေ၊တို့ကို။အာမန္တေသိ၊
 ၏။ကိံအာမန္တေသိ၊နည်းဟူမူကား။မာရိသာ၊အချင်းနတ်သား

တို့။ တုမေ၊ ထိုသည်။ တထာဘဝတော၊ ၏။ ယထာဘုဇ္ဈေ၊
 မဖောက်မပြန် မှန်ကန်သော။ အဠုဝဏ္ဏေ၊ ရှစ်ပါးကုန်သောဂုဏ်
 တို့ကို၊ သောတံ၊ နာခြင်းငှာ။ ဣစ္ဆေယျာထနော၊ အလိုရှိကုန်
 သလော။ ဣတိ၊ သို့။ အာမန္တေသိ၊ ၏။ မာရိသ၊ အရှင်သိကြားမင်း။
 မယံ၊ ထိုသည်။ ပ။ သောတု၊ ငှာ။ ဣစ္ဆေယျာမ၊ အလိုရှိကုန်၏။ ဣတိ၊ သို့။
 တာဝတိံသာ၊ ကုန်သော။ ဒေဝါ၊ ထိုသည်။ အဝေါစုံ၊ ကုန်၏။
 ဘန္တေ၊ ရား။ အထ၊ ဌ။ ဒေဝါနံ၊ တို့ကို။ ဣန္ဒေ၊ အစိုးရသော။
 သက္ကော၊ သည်။ တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့အား။
 အာဘဝတော၊ ၏။ ယထာဘုဇ္ဈေ၊ မဖောက်မပြန် မှန်ကန်သော။
 အဠုဝဏ္ဏေ၊ ရှစ်ပါးကုန်သော ဂုဏ်တို့ကို။ ပယိရုဒါဟာသိ၊ ကြား
 လေ၏။ ဘောန္တေ၊ အရှင်တို့။ တာဝတိံသာ၊ ကုန်သော။ ဒေဝါ၊
 တို့သည်။ တံ၊ ထိုငါမေးလတ္တံ့သော စကားကို။ ကိံမညန္တိ၊ ကုန်
 သိနည်း။ သောဘဝဂါ၊ သည်။ ယာဝဉ္စအတိဝိယ၊ အလွန်လျှင်။
 ဗဟုဇနဟိတာယ၊ များစွာသော သတ္တဝါတို့ အစီးအပွားအလို့
 ငှာ။ ဗဟုဇနသုခါယ၊ ငှာ။ လောကာနုကမ္ပါယ၊ သတ္တဝါတို့ကို
 အစဉ် စောင့်ခြင်းငှာ။ ဒေဝမနုဿာနံ၊ တို့၏၊ အတ္ထာယ၊ အကျိုးငှာ။
 ဟိတာယ၊ ငှာ။ သုခါယ၊ ငှာ။ ပဋိပန္နော၊ ကျင့်တော်မူ၏။ ဧဝံ၊ သို့။
 ဗဟုဇနဟိတာယ၊ ငှာ။ ပ။ ဒေဝမနုဿာနံ၊ တို့၏။ အတ္ထာယ၊ ငှာ။
 ဟိတာယ၊ ငှာ။ သုခါယ၊ ငှာ။ ပဋိပန္နံ၊ ကျင့်ထသော။ ဣမိနာပိအင်္ဂေန၊
 ဤသတ္တဝါတို့၏ အစီးအပွားအလို့ငှာ ကျင့်တော်မူခြင်းတည်းဟူ
 သော အင်္ဂါနှင့်လည်း။ သမန္တာဂတံ၊ သော။ သတ္တာရံ၊ ကို။
 အတိတံသေ၊ အတိတ်အတိုင်း။ နေဝသမနုပဿာမ၊ ကုန်။ တေရဟိ၊
 ဌ်လည်း။ တေနဘဝတာ၊ ထိုမြတ်စွာဘုရားကို။ အညတြထပေတွား
 ချ်။ နပနသမနုပဿာမ၊ ကုန်။

☞ တေနဘဝတာ၊ သည်။ ဓမ္မော၊ ကို။ သုက္ခာတော၊ ကောင်းစွာ
 ဟောအပ်၏။ တေနဘဝတာ၊ သည်။ သုက္ခာတော၊ သော။
 ဓမ္မော၊ သည်။ သဒ္ဓိဋ္ဌိကော၊ ပစ္စုပ္ပန်မျက်မှောက်၌ အကျိုးကိုပေး
 တတ်၏။ အကာလိကော၊ အခါမလင့် အကျိုးကို ပေးတတ်၏။

ဟေပဿိကော၊ လာလုညံ ရှုလုညံဟူသော စကားကို ဆိုခြင်းငှါ ထိုက်၏။ ဩပနေယျိကော၊ နိဗ္ဗာန်သို့ဆောင်တတ်၏။ ပစ္စတ္တံ၊ မိမိသာလျှင်။ ဝိညုဟိ၊ တို့သည်။ ဝေဒိတဗ္ဗော၊ ။ ဧဝံ၊ သို့။ ဩပနေယျိကဿ၊ နိဗ္ဗာန်ကို ဆောင်တတ်သော။ ဓမ္မဿ၊ ကို။ ဒေသေတာရံ၊ ဟောတော်မူတတ်သော။ ဣမိနာပိအင်္ဂေန၊ ဤသို့နိဗ္ဗာန်ကိုဆောင်တတ်သော တရားကို ဟောခြင်းတည်းဟူသော အင်္ဂါနှင့်လည်း။ သမန္နာဂတံ၊ သော။ သတ္တာရံ၊ ကို။ အတိတံသေ၊ ဌ။ နေဝသမနုမဿာမ၊ ကုန်။ တေရဟိ၊ ဌ။ တေနဘဂဝတော၊ ကို။ အညတြ၊ ရှိ။ နပနသမနုပဿာမ၊ ကုန်။

ဣဒံဓမ္မဇာတံ၊ သည်။ ကုသလံ၊ မည်၏။ ဣတိ၊ သို့။ တေနဘဂဝတော၊ သည်။ သုပညတ္တံ၊ ကောင်းစွာပညတ်တော်မူ၏။ ဣဒံဓမ္မဇာတံ၊ သည်။ အကုသလံ၊ မည်၏။ ဣတိ၊ သို့။ တေနဘဂဝတော၊ သည်။ သုပညတ္တံ၊ ။ ဣဒံဓမ္မဇာတံ၊ သည်။ သာဝဇ္ဇံ၊ အပြစ်ရှိ၏။ ဣဒံဓမ္မဇာတံ၊ သည်။ အနဝဇ္ဇံ၊ အပြစ်မရှိ။ ဣဒံဓမ္မဇာတံ၊ ကို။ သေဝိတဗ္ဗံ၊ ခြံအပ်၏။ ဣဒံဓမ္မဇာတံ၊ ကို။ နသေဝိတဗ္ဗံ၊ အပ်။ ဣဒံဓမ္မဇာတံ၊ သည်။ ဟိနံ၊ ။ ဣဒံဓမ္မဇာတံ၊ သည်။ ပဏိတံ၊ ။ ဣဒံဓမ္မဇာတံ၊ သည်။ ကဏှသုက္ကသပ္ပဋိဘာဝံ၊ မည်းသောအဘို့ ဖြူသောအဘို့ရှိ၏။ ဣတိ၊ သို့။ တေနဘဂဝတော၊ ထိုမြတ်စွာဘုရားသည်။ သုပညတ္တံ၊ ။ ဧဝံ၊ သို့။ ကုသလာကုသလ သာဝဇ္ဇာနဝဇ္ဇံ သေဝိတဗ္ဗာသေဝိတဗ္ဗံ ဟိန ပဏိတ ကဏှသုက္ကသပ္ပဋိဘာဝါနံ၊ ကုသိုလ် အကုသိုလ်အပြစ် ရှိသည်မရှိသည် ခြံအပ်သည်မခြံအပ်သည် ယုတ်သည်မြတ်သည် မည်းသောအဘို့ဖြူသောအဘို့ရှိသည်ဖြစ်ကုန်သော။ ဓမ္မာနံ၊ တို့ကို။ ပညာပေတာရံ၊ အပြားအားဖြင့် သိစေတတ်သော။ ဣမိနာပိအင်္ဂေန၊ ဤကဲ့သို့ကုသိုလ်အကုသိုလ်အစရှိကုန်သော တရားတို့ကိုအပြားအားဖြင့် သိစေခြင်းတည်းဟူသော အင်္ဂါနှင့်လည်း။ သမန္နာဂတံ၊ သော။ သတ္တာရံ၊ ကို။ ပ။

တေနဘဂဝတော၊ သည်။ သာဝကနံ၊ တို့အား။ နိဗ္ဗာနဂါမိနိ၊ နိဗ္ဗာန်သို့ ရောက်စေတတ်သော။ ပဋိပဒါ၊ အကျင့်ကို။ သုပညတ္တာ

ခေါ်ပန၊ ကောဝင်းစွာ ပညတ်တော်မူအပ်ပြီးသည်သာလျှင်တည်း။
 နိဗ္ဗာနဉ္စ၊ သည်လည်းကောင်း။ ပဋိပဒါစ။ အကျင့် သည်လည်း
 ကောင်း။ သံသန္တတိ၊ နှီးနှော၏။ သေယျထာဝိနာမ၊ ဥပမာအတိုင်း
 ကဲ့သို့နည်းဟူမူကား။ ဝင်္ဂီဒကံ၊ ဝင်္ဂီရေသည် ယခုနှောဒကေန၊
 ယခုနှောရေနှင့်။ သံသန္တတိယံထာ၊ နှီးနှောသကဲ့သို့။ သမေတိယထာ၊
 တူသကဲ့သို့။ ဧဝမေဝ၊ တူလျှင်။ တေနဘဂဝတာ၊ သည်။ သာဝ
 ကာနံ၊ တို့အား။ နိဗ္ဗာနဂါမိနိ၊ သော။ ပဋိပဒါ၊ ကို။ သုပညတ္တာ၊ ၏။
 နိဗ္ဗာနဉ္စ၊ သည်လည်းကောင်း။ ပဋိပဒါစ၊ သည်လည်းကောင်း။ သံ
 သန္တတိ၊ ၏။ ဧဝံ၊ သို့။ နိဗ္ဗာနဂါမိနိယာ သော။ ပဋိပဒါယ၊ ကို။
 ပညာပေတာရံ၊ အပြားအားဖြင့် သိစေတတ်သော။ ဣမိနာပိ
 အင်္ဂေန၊ ဤနိဗ္ဗာန်သို့ ရောက်စေတတ်သောအကျင့်ကို အပြားအား
 ဖြင့် သိစေခြင်းတည်းဟူသောအင်္ဂါနှင့်လည်း။ သမန္တာဝတံ၊ သော။
 တဿ ဘဂဝတော၊ ၏။ (အားလည်းဟူ)၊ လာသော။ လာဘ်
 သည်။ အဘိနိပ္ပန္နော၊ အလွန်ပြည့်စုံ၏။ သိလောကော၊ ဂုဏ်ကိုချီး
 ချီးမွမ်းခြင်းသည်။ (အရှိန်သည်လည်းဟူ)။ အဘိနိပ္ပန္နော၊ ၏။ ခတ္ထိ
 ယံ၊ မင်းတို့သည်။ တံဘဂဝန္တံ၊ ကို။ (ထည့်ပါ)။ ယာဝအတိဝိယ။
 အလွန်လျှင်။ သမ္ပိယာယမာနရူပံ၊ ချစ်မြတ်နိုးသောစိတ် ရှိကုန်
 သည်ဖြစ်၍။ ဝိဟရန္တိ မညေ ဝိဟရန္တိ ဧဝ၊ နေကုန်သလျှင်ကတည်း။
 သောဘဂဝံ၊ သည်။ ဝိဂတမဒေါခေါပန၊ ဗလမာန်ပုရိသမာန်ဖြင့်
 ယစ်ခြင်း ကင်းသည်ဖြစ်၍။ အာဟာရံ၊ အစာကို။ အာဟာရေတိ၊
 မျိုး၏။ ဧဝံ၊ သို့။ ဝိဂတမဒံ၊ ဗလမာန်ပုရိသမာန်ဖြင့် ယစ်ခြင်းကင်း
 သည်ဖြစ်၍။ အာဟာရံ၊ ကို။ အာဟာရယမာနံ၊ မျိုးတော်မူသော်။ ပ။
 သောဘဂဝံ၊ သည်။ ပဋိပန္နာနံ၊ အကျင့်၌ တည်ကုန်သော။
 သေခါနဉ္စေဝ၊ သေကွပုဂ္ဂိုလ်တို့၏ အကျင့်၌ တည်ကုန်သော။
 ဝုသိတဝန္တာနံ။ ပြည့်စုံပြီးသောအကျင့်သီတင်းရှိကုန်သော။ ဒိဏာ
 သဝါနဉ္စ၊ ရဟန္တာပုဂ္ဂိုလ်တို့၏ လည်းကောင်း။ ဝသေန၊ အစွမ်း
 အားဖြင့်။ လဂ္ဂသဟာယော၊ ရအပ်ပြီးသော အဆွေ ခင်ပွန်း

ရှိတော်မူ၏။ ဘဂဝါ၊ သည်။ တေ၊ ထိုအဆွေခင်ပွန်း ဖြစ်ကုန်
 သော သေက္ခရဟန္တာပုဂ္ဂိုလ်တို့ကို။ အပနုဇ္ဇ၊ ကြင်၍ (စွန့်၍၊ လည်း
 ဟူ)။ ဧကောရာမတံ၊ တယောက် အထီးတည်း မွေ့လျော်တော်မူ
 သည်၏ အဖြစ်ကို။ အနုယုတ္တော၊ ယှဉ်သည်ဖြစ်၍။ (ဖြစ်စေသည်
 ဖြစ်၍ လည်းဟူ)။ ဝိဟရတိ၊ ၎င်း၏။ ဧဝံ၊ သို့။ ဧကောရာမတံ၊ တယောက်
 အထီးတည်း မွေ့လျော်တော်မူသည်၏ အဖြစ်ကို။ အနုယုတ္တံ၊ ယှဉ်
 သော။ ဣမိနာပိ အင်္ဂေန၊ ဤတယောက် အထီးတည်း မွေ့လျော်
 တော်မူသည်၏အဖြစ်တည်းဟူသော အင်္ဂါနှင့်လည်း။ သမန္နာဂတံ၊
 သော၊ ပ။

သောဘဂဝါ၊ သည်။ ယထာ-ယေနပကာရေန၊ ဖြင့်။ ဝါဒီ၊ ဆို
 တော်မူလေ့ရှိ၏။ တထာ-တေနပကာရေန၊ ဖြင့်။ ကာရိ၊ ပြုတော်
 မူလေ့ရှိ၏။ ယထာ-ယေနပကာရေန၊ ဖြင့်။ ကာရိ၊ ၎င်း၏။ တထာ။
 တေနပကာရေန။ ဖြင့်။ ဝါဒီ၊ ၎င်း၏။ ဣတိ၊ သို့။ ယထာ-ယေနပကာ
 ရေန၊ ဖြင့်။ ဝါဒီ၊ ၎င်း၏။ တထာ-တေနပကာရေန၊ ဖြင့်။ ကာရိ၊ ၎င်း၏။
 ယထာ-ယေနပကာရေန၊ ဖြင့်။ ကာရိ၊ ၎င်း၏။ တထာ-တေနပကာ
 ရေန၊ ဖြင့်။ ဝါဒီ၊ ၎င်း၏။ ဧဝံ၊ သို့။ ဓဇ္ဇာနုဓမ္မပဋိပန္နံ၊ လောကုတ္တရာ
 တရားအားလျှောက်ပတ်သော အကျင့်ကို ကျင့်တော်မူပြီးထသော။
 ဣမိနာပိ အင်္ဂေန၊ ဤလောကုတ္တရာ တရားအား လျှောက်ပတ်သော
 အကျင့်တို့ ကျင့်ခြင်းတည်းဟူသော အင်္ဂါနှင့်လည်း။ ပ။

သောဘဂဝါ၊ သည်။ အဇ္ဈာသယံ-အဇ္ဈာသယေန၊ မြတ်သော
 မှီရာဖြစ်သော။ အာဒိဗြဟ္မစရိယံ-အာဒိဗြဟ္မစရိယေန၊ ရှေးအဘို့၌
 ဖြစ်သော အရိယမဂ်ဖြင့်။ တိဏ္ဍဝိစိကိစ္ဆောခေါပန၊ ပယ်အပ်
 ပြီးသော ဝိစိကိစ္ဆာ ရှိတော်မူ၏။ ဝိဂတကထံကထော၊ အသို့ဖြစ်
 သံနည်းဟူသော တွေးတော်မူခြင်းမှ ကင်းတော်မူ၏။ ပရိယောသိတ
 သင်္ကပ္ပေါ၊ သဗ္ဗညုတဉာဏ်ဖြင့် ပြည့်စုံစေအပ်ပြီးသော အကြံရှိတော်
 မူ၏။ ဧဝံ၊ သို့။ အဇ္ဈာသယံ အဇ္ဈာသယေန၊ သော။ အာဒိဗြဟ္မစရိယံ
 အာဒိဗြဟ္မစရိယေန၊ ဖြင့်။ တိဏ္ဍဝိစိကိစ္ဆံ၊ သော။ ဝိဂတကထံ-
 ကထံ၊ သော။ ပရိယောသိတသင်္ကပ္ပံ၊ သော။ ဣမိနာ အင်္ဂေန၊ ဤသို့ ဝိစိ

ကိစ္ဆာကို ပယ်ခြင်းတည်းဟူသော အင်္ဂါနှင့်လည်း။ သမန္နာဂတံ၊
သော။ သတ္တာရံ၊ကို။ အတိတံသေ၊ အထိတ်အသို့၌။ နေဝသမနု
ပဿာမ၊ ကုန်။ ဧတရဟိ၊ ယခုပစ္စုပ္ပန်၌။ တေနဘဂဝတာ၊ ကို။
အညတြ၊ ကြံ၍။ နပနသမနုပဿာမ၊ ကုန်။ ဣတိ၊ သို့။

၂၉၇။ ဘန္တေ၊ ရား။ ဒေဝါနံ၊တို့ကို။ ဣန္ဒော၊ သော။ သက္ကော၊
သည်။ တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့အား။ ဘဂဝ
တော၊ ဤ။ ယထာဘုဇ္ဈေ၊ မဖောက်မပြန်မှန်ကုန်သော။ ဣမေ အဋ္ဌ
ဝဏ္ဏေ၊ ဤဂုဏ်တို့ကို။ ပယိရုဒါဟာသိ၊ ကြား၏။ သန္တေ၊ ရား။ တေန
ပယိရုဒါဟတာဝေန၊ ထိုသို့ ရှစ်ပါးကုန်သော တရားဂုဏ်တို့ကို
ကြားသည်၏အဖြစ်ကြောင့်။ (သုဒိကား၊ နိပါတ်မျှသာတည်း)။
တာဝတိံသာ၊ ကုန်သော။ ဒေဝါ၊ တို့သည်။ ဘိယျောသော
မတ္တာယ၊ အတိုင်းထက်အလွန်။ ဘဂဝတော၊ ဤ။ ယထာဘုဇ္ဈေ၊
ကုန်သော။ ဝဏ္ဏေ၊ တို့ကို။ အတ္တမနာ၊ နှစ်သက်သော စိတ်ရှိကုန်
သည်။ ဟောန္တိ၊ ကုန်၏။ ပမုဒိတာ၊ ဝမ်းမြောက်ကုန်သည်။ ဟောန္တိ၊
ဖြစ်ကုန်၏။ ပီတိသောမနုဿဇာတာ၊ ဖြစ်သော ပီတိသောမနုဿ
ရှိကုန်သည်။ ဟောန္တိ၊ ကုန်၏။ ဘန္တေ၊ ရား။ တတြ၊ ထိုနတ်တို့တွင်။
ဧကဇ္ဈေ၊ ကုန်သော။ ဒေဝါ၊ တို့သည်။ ဧဝံ၊ သို့။ အာဟံသု၊ ကုန်၏။
ကိံ အာဟံသု၊ ကုန်သနည်း ဟူမူကား။ မာရိသာ၊ အချင်းနတ်
သားတို့။ လောကေ၊ ၌။ စတ္တာရော၊ လေးဆူကုန်သော။ သမ္မာ
သမ္ဗုဒ္ဓါ၊ ဘုရားတို့သည်။ ဥပ္ပဇ္ဇေယျံ၊ ဖြစ်ကုန်ပါမူကား။ အဟော
ဝတ၊ ကောင်းစွတကား။ ဘဂဝါ၊ သည်။ ဓမ္မံ၊ ကို။ ဒေသေတိယထ
ရိဝ၊ ဟောတော်မူသကဲ့သို့။ ဓမ္မဉ္စ၊ ကိုလည်း။ ဒေသယျံ၊ ဟောကုန်
ပါမူကား။ အဟောဝတ၊ တကား။ တံဓမ္မဒေသနံ၊ ထိုဘုရားလေးဆူ
တရားဟောခြင်းသည်။ ဗဟုဇနဟိတာယ၊ ၄။ ပ။ ဒေဝမနုဿာနံ၊
တို့၏။ အတ္တာယ၊ ၄။ ဟိတာယ၊ ၄။ သုခါယ၊ ၄။ အဿဘဝေယျ၊
၏။ ဣတိ၊ သို့။ အာဟံသု၊ ကုန်၏။ ပ။

၂၉၈။ ဘန္တေ၊ ရား။ ဧဝံ၊ သို့။ ဒေဝေဟိ၊ တို့သည်။ ဝုတ္တေ၊
သော်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊ သော။ သက္ကော၊ သည်။ တာဝတိံ

သော၊ ကုန်သော။ ဒေဝေ၊ နတ်တို့ကို။ ဧတံဝစနံ၊ ဤစကားကို။
 အဂေါစ၊ ။ ကိံ အဂေါစ၊ နည်းဟူမူကား။ မာရိသာ၊ အချင်းနတ်
 သားတို့။ ဧကိဿာ လောကဓာတုယာ၊ တသောင်းသော စကြ
 ဝဋ္ဌာဉ္စ။ အရဟန္တော၊ သံသရာတည်းဟူသော စက်၏ အကန်ကို
 ဖျက်ဆီးတော် မူကုန်ပြီးသော။ ဒွေသမ္ဘာသမ္ဘုဒ္ဓါ၊ နှစ်ဆူသော
 ဘုရားတို့သည်။ အပုဗ္ဗိအပရိမံ၊ မရှေးမနှောင်း။ ယံယေနကာရ
 ဧကေန၊ ကြောင့်။ ဥပ္ပဇ္ဇေယျံ၊ ကုန်ရာ၏။ ဧတံဥပ္ပဇ္ဇနံ၊ ထိုသို့ ဘုရား
 နှစ်ဆူ မရှေးမနှောင်းဖြစ်ခြင်းသည်။ အဋ္ဌာနံ၊ အကြောင်းမဟုတ်။
 တနည်းကား။ အဋ္ဌာနံ အယုတ္တံ၊ မသင့်။ အနဝကာသော၊ အရာ
 မဟုတ်။ မာရိသာ၊ တို့။ သောဘဂဝါ၊ သည်။ အပ္ပါဗာဓော၊ နည်း
 သောအနာ ရှိသည် ဖြစ်၍။ အပ္ပါတကော၊ နည်းသောအနာနှင့်
 စက်ခြင်းရှိသည်ဖြစ်၍။ စိရံ၊ ကြာမြင့်စွာသော။ ဒီဃံ၊ ရှည်စွာသော။
 အဋ္ဌါနံ၊ ကာလပတ်လုံး။ ယံ-ယေနကာရဧကေန၊ ကြောင့်။ တိဋ္ဌေယျ၊
 တည်ပါမူကား။ အဟောဝတ၊ ကောင်းစွာကား။ တံစိရဋ္ဌာနံ၊
 ထိုသို့ ကြာမြင့်စွာသော ကာလပတ်လုံး ဘုရားတည်ခြင်းသည်။
 မဟုဇနဟိတာယ၊ ငှါ။ ပ။ ဒေဝမနုဿာနံ၊ တို့၏။ အတ္ထာယ၊ ငှါ။
 ဟိတာယ၊ ငှါ။ သုခါယ၊ ငှါ။ အဿဘဝေယျ၊ ။ ဧတံဋ္ဌာနံ၊ ထိုသို့
 သင်တို့တောင့်တတိုင်း ဘုရားရှည်စွာသော ကာလပတ်လုံး တည်
 ခြင်းတည်းဟူသော အကြောင်းသည်။ နဝိဇ္ဇတိ၊ ရှိ။ ဣတိ၊ ဤသို့။
 အဂေါစ၊ ။ ဘန္တေ၊ ရား။ (အလကား၊ မင်္ဂလာအနက်ရှိ၏)။
 ယေနတ္ထေန၊ အကြင်ပဝါရဏာကို သင်္ဂြိုဟ်ခြင်းကိစ္စဖြင့်။ တာဝတိံ
 သာ၊ ကုန်သော။ ဒေဝါ၊ တို့သည်။ သုဓမ္မာယံ၊ သော။ သဘာယံ၊ ဉ္စ။
 သန္နိသိန္နာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။ သန္နိပတိတာ၊ ကုန်သည်။
 ဟောန္တိ၊ ကုန်၏။ တံအတ္ထံ၊ ထိုကိစ္စကို။ စိန္တယိတွာ၊ ၍။ တသ္မိံ အတ္ထေ၊
 ထိုကိစ္စ၌။ စတ္တာရော၊ ကုန်သော။ မဟာရာဇောနော၊ တို့သည်။
 ဝုတ္ထဝစနာနာမ၊ ဆိုအပ်ပြီးသော စကားရှိသည် မည်ကုန်သည်။
 ဟောန္တိ၊ ကုန်၏။ တသ္မိံအတ္ထာဉ္စ။ စတ္တာရော၊ ကုန်သော၊ မဟာ
 ရာဇောနော၊ တို့သည်။ ပစ္စာနုသိဋ္ဌဝစနာနာမ၊ ဆုံးမအပ်ပြီးသော



စကားရှိသည် မည်ကုန်သည်။ ဟောန္တိ၊ ကုန်၏။ (နှစ်ပုဒ်တို့၌ ဣဒံ
 ကား နိပါတ်မျှသာတည်း။ ပါဠိ၌ကား မိဏံဟု ရှိ၏။ အဋ္ဌကထာ
 နှင့်မညီသောကြောင့် မိဏံဟု ရှိသင့်၏။)။ စတ္တာရော၊ ကုန်သော
 မဟံ၊ ရာဇာနော၊ တို့သည်။ သကေသုသကေသု၊ မိမိမိတို့၏ ဥစ္စာ
 ဖြစ်ကုန်သော။ အာသနေသု၊ တို့၌။ ဌိတာ၊ တည်ကုန်သည်ဖြစ်၍။
 အဓိပတ္တန္တာ၊ သွားလေကုန်၏။

အနုသန္ဓေ ထိုစကားကို ဂါထာဗန္ဓ အားဖြင့် ပြပြန်လို၍
 တေရုတ္တာဝါကျာ။ပ။ သမ္ပိအာသနေ ဟူသော
 ဂါထာကို မိန့်သတည်း။ ထိုဂါထာ၏ အတ္ထကား-

ဝုတ္တဝါကျာ၊ ဆိုအပ်ပြီးသော စကားရှိကုန်ထသော။ ပဋိဂ္ဂယျာ
 နသသနီ၊ စုံစမ်းဆင်ခြင်၍ ဆုံးမလေ့ ရှိကုန်သော။ တေရာဇာနော၊
 ထိုနတ်မင်းကြီးလေးယောက်တို့သည်။ ဝိပုသန္ဓမနာ၊ ကြည်ညိုသော
 စိတ်ရှိသည်ဖြစ်၍။ သန္တာ၊ ငြိမ်သက်စွာ။ သမ္ပိအာသနေ၊ မိမိတို့
 နေရာ၌။ အဋ္ဌသု၊ တည်ကုန်၏။

၂၉၉။ ဘန္တေ၊ ရား။ အထ၊ ၌။ ဥတ္တရာယ၊ သော။ ဒိယာယ၊ ၌။
 ဥဠာရော၊ ကျယ်စွာသော။ အာလောကော၊ အလင်းသည်။ ဒေဝါနံ၊
 တို့၏။ ဒေဝါနုဘာဝံ၊ နတ်တို့၌ဖြစ်သော တန်ခိုးကို။ အတိတ္ထဓမ္မံ၊
 လွန်၍သာလျှင်၊ သဗ္ဗာယိ၊ ဖြစ်၏။ ဩဘာသော၊ အရောင်သည်။
 ပါတုရဟောယိ၊ ဖြစ်၏။ ဘန္တေ၊ ရား။ အထခေါ၊ ၌။ ဒေဝါနံ၊ တို့ကို။
 ဣန္ဒြော၊ သော၊ သန္တာ၊ သည်။ တာဝတိံသေ၊ ကုန်သော။ ဒေဝေ၊
 တို့ကို။ အာမန္တေသိ၊ ၎င်း၏။ ကိံ အာမန္တေသိ၊ နည်းဟူမူကား။ မာရိသာ၊
 အချင်းနတ်သားတို့။ ယထာယေန အာကာရေန၊ အခြင်းအရာ
 ဖြင့်။ နိမိတ္တာနိ၊ တို့သည်။ ဒိယန္တိ၊ ကုန်၏။ ဥဠာရော၊ သော။
 အာလောကော။ သည်။ သဗ္ဗာယတိ။ ၎င်း၏။ ဩဘာသော၊ သည်။
 ပါတုတဝတိ၊ ထင်ရှားဖြစ်၏။ တထာ-တေန အာကာရေန၊ ထိုသို့
 အလင်းကျယ်စွာဖြစ်ခြင်း အရောင်ထင်ရှားစွာဖြစ်ခြင်း တည်းဟူ
 သော နိမိတ်ထင်သော အခြင်းအရာဖြင့်။ ဗြဟ္မာ။ သည်။ ပါတု
 ဘဝိယတိ၊ ထင်ရှားဖြစ်လတ္တံ့။ ဟိသစ္စံ၊ ၎င်း၏။ ယဒိဒံ-ယောအယံ

အာလောကော၊ အကြင်ကျယ်စွာသောအလင်းသည်။ သဗ္ဗာယတိ၊
၏။ သောဩဘာသော၊ သည်။ ပါတုဘဝတိ၊ ၏။ ဧတံ၊ ထိုကျယ်စွာ
သောအလင်းဖြစ်ခြင်း ကျယ်စွာသောအရောင် ထင်ရှားဖြစ်ခြင်း
သည်။ ဗြဟ္မာနော၊ ၏။ ပါတုဘဝါယ၊ ထင်ရှားဖြစ်ခြင်းငှါ။ ပုဗ္ဗ
နိမိတ္တံ၊ ပုဗ္ဗနိမိတ်တည်း။

အနုသန္ဓေ ထိုစကားကို ဂါထာဗန္ဓ အားဖြင့် ပြပြန်လို၍
ယထာနိမိတ္တာဒိဿန္တိ။ပ။မဟာဟူသောဂါထာ

ကု မိန့်ပြန်သတည်း။ ထိုဂါထာ၏အတ္ထကား-

ယထာ-ယေနအာကာရေန၊ အကြင်သို့ အလင်းကျယ်စွာ
ဖြစ်ခြင်း အရောင် ကျယ်စွာဖြစ်ခြင်းတည်းဟူသော အခြင်းအရာ
ဖြင့်။ နိမိတ္တာ-နိမိတ္တာနိ၊ တို့သည်။ ဒိဿန္တိ၊ ကုန်၏။ တထာ
တေန အာကာရေန၊ ဖြင့်။ ဗြဟ္မာ၊ ဗြဟ္မာသည်။ ပါတုဘဝိယတိ၊
လတ္တံ့။ ဟိသစ္စံ၊ ၏။ ဝိပုလော၊ ထိုမှဤမှ ပြန့်ထွက်သော။ မဟာ၊
ကျယ်စွာထသော။ သောဩဘာသော၊ သည်။ ပါတုဘဝတိ၊ ၏။
ဧတံ၊ ဤသို့ကျယ်စွာသော အလင်းရောင်ဖြစ်ခြင်းသည်။ ဗြဟ္မာ
နော၊ ၏။ ပါတုဘဝါယ၊ ငှါ။ ပုဗ္ဗနိမိတ္တံ၊ တည်း။

*

သနင်္ကမာရကထာ

၃၀၀။ ဘဒန္တ၊ ရား။ အထ၊ ဌ။ တာဝတိံသာ၊ ကုန်သော။
ဒေဝါ၊ တို့သည်။ ယထာသကေသု၊ မိမိ မိမိတို့၏ဥစ္စာဖြစ် ကုန်သော။
အာသနေသု၊ တို့၌။ နိသီဒိံသု၊ ကုန်၏။ ကထံမနုသိကတ္တာ၊ ၍။
နိသီဒိံသု၊ ကုန်သနည်းဟူမူကား။ ဣမိနာဩဘာသေန၊ ဤအလင်း
ရောင် ကျယ်စွာဖြစ်ခြင်းဖြင့်။ အယံဝိပါကော၊ သည်။ တဝိဿတိ၊
လတ္တံ့။ ဧတံဩဘာသံ၊ ဤ ကျယ်စွာသော အလင်းရောင်ဖြစ်
ခြင်းကို။ ဥဿာမ၊ သိကုန်အံ့။ နံ၊ ထိုကျယ်စွာသောအလင်းရောင်
ဖြစ်ခြင်းကို။ သန္တိကတ္တာဝ၊ မျက်မှောက် သိကုန်၍ သာလျှင်။
ဂမိဿာမ၊ ကုန်အံ့။ ဣတိမနုသိကတ္တာ၊ ၍။ နိသီဒိံသု၊ ကုန်၏။

စတ္တာရော၊ ကုန်သော။ မဟာရာဇောနောပိ၊ တို့သည်လည်း။ ယထာ
သကေသု၊ ကုန်သော။ အာသနေသု၊ တို့၌။ နိသီဒိံသု၊ ကုန်၏။
ကထံမနသိကတွာ၊ ။ ။ နိသီဒိံသု၊ ကုန်သနည်း။ ဟူမူကာ၊ ။ ။ ဣမိနာ
ဩဘာသေန၊ ဖြင့်။ အယံဝိပါကော၊ သည်။ ဘဝိဿတိ၊ လတ္တံ့။
ဧတံဩဘာသံ၊ ကို။ ဥဿာမ၊ ကုန်အံ။ (ဥဿာမယံကို ဥဿာမ၊
အယံဟု ပုဒ်ဖြတ်)။ နံ၊ ကို။ သန္တိကတွာဝ၊ ။ ။ ဤသာလျှင်။ ဂမိဿာမ၊
ကုန်အံ။ ဣတိမနသိကတွာ၊ ။ ။ နိသီဒိံသု၊ ကုန်၏။ ဘန္တေ၊ ရား။
တာဝတိံသ၊ ကုန်သော။ ဒေဝါ၊ တို့သည်။ သက္ကဿ၊ ။ ။ ။
(သမ္ဗုဒ္ဓံ)။ ဣဒံစနံ၊ ကို။ သုတွာ၊ ။ ။ ဧကဂ္ဂါ၊ တည်ကြည်
သော စိတ်ရှိကုန်သည်ဖြစ်၍။ သမာပဇ္ဇိံသု၊ သမာပတ်ဝင်စား
သကဲ့သို့ ဖြစ်ကုန်၏။ ကထံမနသိကတွာ၊ ပြု၍။ သမာပဇ္ဇိံသု၊
ကုန်သနည်း။ ဟူမူကာ၊ ။ ။ ဣမိနာဩဘာသေန၊ ဖြင့်။ အယံဝိပါကော၊
သည်။ ဘဝိဿတိ၊ လတ္တံ့။ ဧတံဩဘာသံ၊ ကို။ ဥဿာမ၊ ကုန်အံ။
နံဩဘာသံ၊ ကို။ သန္တိကတွာဝ၊ ။ ။ ဤသာလျှင်။ ဂမိဿာမ၊ ကုန်အံ။
ဣတိမနသိကတွာ၊ ။ ။ သမာပဇ္ဇိံသု၊ ကုန်၏။

ဘန္တေ၊ ရား။ ယဒါ၊ ။ ။ သနက္ခိမာရော၊ သော။ မြဟ္မာ၊ သည်။ တာ
ဝတိံသ၊ ကုန်သော။ ဒေဝါနံ၊ နတ်တို့၏။ (သမ္ဗုဒ္ဓါ၊ ထည့်ပါ)။
သမ္ဗုဒ္ဓါ၊ မျက်မှောက်၌။ ပါတုဘဝတိ၊ ။ ။ ။ တဒါ၊ ။ ။ ဩဠာရိကံ၊
သော။ အတ္တဘာဝံ၊ အတ္တဘောကို။ အဘိနိဗ္ဗိတွာ၊ ဖန်ဆင်း၍။
ပါတုဘဝတိ၊ ထင်ရှားဖြစ်၏။ ဘန္တေ၊ ရား။ မြဟ္မာ၊ သည်။ မြဟ္မာ၏။
ယောပကတိဝဇ္ဇော၊ အကြင်ပြုကတော့သော အဆင်းသည်။ အတ္ထိ၊
ရှိ၏။ သောပကတိဝဇ္ဇော၊ သည်။ တာဝတိံသ၊ ကုန်သော။
ဒေဝါနံ၊ နတ်တို့၏။ စက္ခုပထသိ၊ စက္ခုပသာဒသိ။ တနည်းကား၊
စက္ခုပသာဒအား ထင်ခြင်းသို့။ အနဘိသမ္ဘဝနိယော၊ မရောက်နိုင်
သည်။ ဟောတိ၊ ။ ။ ဘန္တေ၊ ရား။ ယဒါ၊ ။ ။ သနက္ခိမာရော၊ သော။
မြဟ္မာ၊ သည်။ တာဝတိံသ၊ ကုန်သော။ ဒေဝါနံ၊ တို့အား။ ပါတု
ဘဝတိ၊ ။ ။ ။ တဒါ၊ ။ ။ သော၊ ထိုသနက္ခိမာရမြဟ္မာသည်။ အညော၊
ကုန်သော။ ဒေဝေါ၊ တို့ကို။ ဝဇ္ဇောနစ၊ ဂုဏ်အဆင်းဖြင့်လည်း

။

ကောင်း။ ယသသဘာဝံ၊ အခြံအရံဖြင့်လည်းကောင်း။ (ဘုန်းကြက်
သရေဖြင့်လည်းကောင်း၊ ဟူ)။ အတိရောစတိ၊ လွန်၍တင့်တယ်၏။
သေယျထာပိ၊ ဥပမာအဘယ်ကဲ့သို့ နည်းဟူမူကား။ ဘန္တေ၊ ရား။
သောဝဏ္ဏော၊ ရှေ့အဆင်းနှင့်တူသော အဆင်းရှိသော။ (-ကောင်း
သောအဆင်းရှိသောလည်း၊ ဟူ၏)။ ဝိဂ္ဂဟော၊ နတ်၏ရူပကာယ
သည်။ မာနသံ၊ လူဖြစ်သော။ ဝိဂ္ဂဟံ၊ ရူပကာယကို။ အတိရောစတိ
ယထာ၊ ကဲ့သို့။ ဧဝမေဝ၊ တူလျှင်။ ပ။ တသံပရိသာယံ၊ ထိုနတ်ပရိ
သတ်၌။ တံ၊ ထိုသနက္ခမာရဗြဟ္မာကို။ (ကံထည့်)။ ကေစိ၊ တစုံ
တယောက်သော။ ဒေဝေါ၊ နတ်သည်။ နအဘိဝါဒေတိဝါ၊ ရှိလည်း
မခိုး။ နပစ္စုဋ္ဌေတိဝါ၊ ခရီးဦးလည်း မကြိုဆို။ အာသနေနဝါ၊ နေရာ
ဖြင့်လည်း။ နနိမန္တေသိ၊ မဘိတ်။ သဗ္ဗေဝ၊ အလုံးစုံသော နတ်တို့
ထည့်သာလျှင်။ တုဏှိတူတာ၊ ဆိတ်ဆိတ် ဖြစ်ကုန်၍။ ပဉ္စလိကာ၊
လက်အုပ်ချီကုန်လျက်။ ပလ္လင်္ကေ၊ မိမိတို့၏ နေရာ၌။ နိသီဒန္တိ၊
ကုန်၏။ ကထံမနသိကတွာ၊ ၍။ နိသီဒန္တိ၊ ကုန်သနည်းဟူမူကား။
သနက္ခမာရော၊ သော။ မြဟ္မာ၊ သည်။ ဒါနိ။ ၌။ ယသဒေဝသံ၊ ၏။
ပလ္လင်္ကေ၊ ၌။ နိသီဒိတုံ၊ ငှါ။ (နှစ်ပုဒ်ထည့်ပါ)။ ဣန္ဒြိယတိ၊ လတ္တံ့။
တသ၊ ၏။ ပလ္လင်္ကေ၊ ၌။ နိသီဒိသတိ၊ လတ္တံ့။ ဣတိမနသိကတွာ၊ ၍။
နိသီဒန္တိ၊ ကုန်၏။ ဘန္တေ၊ ရား။ သနက္ခမာရော၊ သည်။ ယသခေါ
ပနဒေဝသံ၊ ၏။ ပလ္လင်္ကေ၊ ၌။ နိသီဒတိ၊ ၏။ သောဒေဝေါ၊ သည်။
ဥဠာရံ၊ လွန်စွာသော။ ဧဝပဋိလာဘံ၊ နှစ်သက်ခြင်းကို ရခြင်းကို။
လဘတိ၊ ၏။ သောဒေဝေါ၊ သည်။ ဥဠာရံ၊ သော။ သောမနုဿ
ပဋိလာဘံ၊ ဝမ်းမြောက်ခြင်းကို ရခြင်းကို။ လဘတိ၊ ၏။ ဘန္တေ၊ ရား။
သေယျထာပိ၊ ဥပမာ အဘယ်ကဲ့သို့ နည်းဟူမူကား။ ခတ္တိယော၊
မြေကြီးကို အစိုးရထသော။ မုဒ္ဒါဝသိတ္တော၊ ထိပ်၌ အဘိသိက်
သွန်းပြီးထသော။ ယောရာဇာ၊ သည်။ ရဇေန၊ ဖြင့်။ အရနဘိ
သိတ္တော၊ အဘိသိက် သွန်းဆဲသည်။ (အဘိသိက်သွန်း၍ မကြာ
သေးသည်၊ လည်းဟူ)။ ဟောတိ၊ ဖြစ်၏။ သောရာဇာ၊ ထိုမင်း
သည်။ ဥဠာရံ၊ လွန်စွာသော။ ဧဝပဋိလာဘံ၊ ကို။ လဘတိယထာ၊

ကဲ့သို့။ သောရာဇော၊ သည်။ ဥဠာရံ၊ သော။ သောမနဿပဋိလာဘံ၊
ကို။ လဘတိယထာ၊ ကဲ့သို့။ ဝေမေဝ၊ တူလျှင်။ ဘန္တေ၊ ရား။ ပ။
အန္တရဟိတော၊ မြဟ္မာ့ပြည်မှကွယ်ခဲ့၍။ ဣမာဟိဂါထာဟိ၊ တို့ဖြင့်။
အနုမောဒိ၊ ဝမ်းမြောက်ခြင်းကို ဖြစ်စေ၏။ (ဂါထာစသည်တို့၏
အနက်သည် ဇနဝသဘသုတ်၌ ယောဇနာ အပ်ပြီးသော
အနက်နှင့်တူပြီ)။

၃၀၁။ မဟာမြဟ္မော၊ မြဟ္မာကြီး။ မယံ၊ ငါတို့သည်။ ဧတဒေဝ၊
ဤဆိုလတ္တံ့၊ သောအကြောင်းကိုလျှင်။ သင်္ခါယဇာနိတ္တာ၊ သိကုန်၍။
သာဒုသုဋ္ဌ၊ အလွန်လျှင်။ မောဒါမ၊ ဝမ်းမြောက်ကုန်၏။

အနုသန္တေ ဤသို့ ဆိုလတ္တံ့၊ သော အကြောင်း ဟူသည်
အဘယ်နည်းဟု သူမေးတွယ်ရှိ၍ ထိုအမေးကို
ဖြေခြင်းငှါ အတ္ထိစသက္ကောနံ။ ပ။ မောဒါမာတိဟူသော ပါဠိကို မိန့်
သတည်း။ ထိုပါဠိ၏ အတ္ထကား—

ဒေဝါနံ၊ တို့ကို။ ဣန္ဒေန၊ သော။ သက္ကောနံ၊ သည်။ တဿဘဂဝ
တော၊ ၏။ ယထာဘုစ္စာ၊ မဖောက် မပြန် မှန်ကန်သော။ ယေ
အဋ္ဌဝဏ္ဏာ၊ အကြင် ရှစ်ပါးကုန်သော ဂုဏ်တို့ကို။ ဘာသိတာ၊
ဆိုကုန်ပြီ။ ယေစအဋ္ဌဝဏ္ဏာ၊ တို့ကိုလည်း။ မယံ၊ တို့သည်။ သင်္ခါယ၊
၍။ မောဒါမ၊ ကုန်၏။ ဣတိ၊ သို့။ အဝေါစံ၊ ကုန်၏။ ပ။



အဋ္ဌယဇာဘုစ္စဝဏ္ဏ

၃၀၂။ သက္ကံ၊ ကို။ ဧတံဝစနံ၊ ကို။ အဝေါစ၊ ၏။ ကိံ အဝေါစံ၊
နည်းဟူမူကား။ ဒေဝါနံ၊ တို့ကို။ ဣန္ဒ၊ မင်း။ မယံပိ၊ တို့သည်လည်း။
သခရ၊ ကေစင်းစွာ။ တဿဘဂဝတော၊ ၏။ ယထာဘုစ္စာ၊ ကုန်
သော။ အဋ္ဌဝဏ္ဏာ၊ တို့ကို။ သုဏေယျာမ၊ နာရကုန်အံ့လော။
(နာပါကုန်အံ့လည်းဟူ)။ ဣတိ၊ သို့။ အဝေါစ၊ ၏။ မဟာမြဟ္မော၊
ကြီး။ ဧဝံသာရာ၊ ပြီ။ သုဏာထ၊ ရိုသေစွာနာကုန်လော့။ ဣတိ၊ သို့။
ဝတ္တာ၊ ၍။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊ သော။ သက္ကော၊ သည်။ သနကို

မာရဿ။ သော။ ဗြဟ္မာနော၊ အာ။ ဘဂဝတော၊ ဣ။ ယထာဘူစွေ၊
ကုန်သော။ အဋ္ဌဝဏ္ဏေ၊ တို့ကို။ ပယိရုဒါဟာသိ၊ ကြားလေ၏။
(တံကိုမညသိ၊ အစရှိသော သနင်္ကမာရ ဗြဟ္မာကြားသော ပါဠိ
အနက် ရှေးနှင့်တူပြီ)။

*

ဂေါရိန္ဒမြာဟုဏ ဝတ္ထု

၃၀၄။ သောဘဂဝါ၊ သညံ။ ယာဝအတိဝိယ၊ အလွန်လျှင်။
ဒီဃရတ္တံ၊ လုံး။ မဟာပညောဝ၊ ကြီးသော ပညာရှိသည်သာလျှင်။
အဟောသိ၊ ဣ။

အနုသန္ဓေ

နတ်တို့သည် ယာဝဒီဃရတ္တံ မဟာပညောဝ
သောဘဂဝါ အဟောသိ ဟူသော ပါဠိဖြင့်
ဘုရားရှင် ပညာကို ချီးမွမ်းသော စကားကို သနင်္ကမာရဗြဟ္မာ
ကြား၍ ယခု သဗ္ဗညုတဉာဏ်ကို ရတော်မူသည်ကား အံ့ဘွယ်မရှိ
သေး။ ရှေးဘုရားလောင်းဖြစ်တော်မူသောကာလ၌ ပညာရှိတော်
မူသည်သာ အံ့ဘွယ်ရှိသတည်းဟု ဘုရားလောင်းဖြစ်သောကာလ
၌ ပညာရှိသည်၏ အဖြစ်ကိုပြလို၍ သနင်္ကမာရဗြဟ္မာသည် ဘူတ
ပုဗ္ဗအစရှိသော ပါဠိကို မိန့်သတည်း။ ထိုပါဠိ၏အတ္ထကား—

ဘော၊ တို့။ ဘူတပုဗ္ဗ၊ ရှေးကာလ၌ ဖြစ်ဘူး၏။ ဒိသံပတိနာမ၊
အမည်ရှိသော။ ရာဇာ၊ သည်။ တနည်းကား။ ရာဇာ၊ သည်။ ဒိသံ
ပတိနာမ၊ ဒိသံပတိအမည်ရှိသည်။ အဟောသိ၊ ဣ။ ဒိသံပတိယ၊
ဒိသံပတိ အမည်ရှိသော။ ရညော၊ ဣ။ ဂေါရိန္ဒောနာမ၊ ဂေါရိန္ဒ
အမည်ရှိသော။ ဗြဟ္မာဏော၊ သည်။ ပုရော ဟိတော၊ ပုရောဟိတ်
သည်။ အဟောသိ၊ ဣ။ ဒိသံပတိယ၊ သော။ ရညော၊ ဣ။ ရေဏု၊
ရေဏု အမည်ရှိသော။ ကုမာရော၊ သတို့သားသည်။ ပုတ္တော၊
သားသည်။ အဟောသိ၊ ဣ။ ဂေါရိန္ဒယ၊ သော။ ဗြာဟ္မဏယ၊ ဣ။
ဇောတိပါလောနာမ၊ အမည် ရှိသော။ မာဏဝေါ၊ သည်။
ပုတ္တော၊ သားသည်။ အဟောသိ၊ ဣ။ ရေဏု ရေဏု အမည်

ရှိသော။ ရာဇပုတ္တောစ၊ မင်းသားလည်းကောင်း။ ဇောတိပါ
လော၊ သော။ မာဏဝေါစ။ လူလင်လည်းကောင်း။ အညေ၊ တပါး
ကုန်သော။ ဆခတ္တိယာစ။ မင်းသားခြောက်ယောက်တို့ လည်း
ကောင်း။ ဣစ္စေတေ ဣတိဇတေအဋ္ဌ၊ ထိုရှစ်ယောက်သောသူတို့
သည်။ သဟာယသ၊ အဆွေခင်ပွန်း ဖွဲ့ကုန်သည်။ အဟေသံ၊ ဖြစ်
ကုန်၏။ ဘော၊ အိုနတ်တို့။ အထခေါ၊ ဌ။ အဟောရတ္တာနံ၊ များစွာ
ကုန်သောညဉ့်တို့၏။ အစ္စယေန၊ လွန်သဖြင့်။ ဂေါရိန္ဒော၊ သော။
ဗြာဟ္မဏော၊ သည်။ ကာလံ၊ စုတေခြင်းကို။ အကာသိ၊ ပြု၏။
ဂေါရိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ ကာလင်္ဂတေ၊ သေသည်ရှိ
သော်။ ဒိသံပတိ၊ အရပ်မျက်နှာတို့၏ အရှင်ဖြစ်သော၊ ရာဇာ၊
သည်။ ပရိဒေဝေသိ၊ ဝိကြွေး၏။ ကိံ ပရိဒေဝေသိ၊ နည်းဟူမူကား။
ဘော၊ အချင်းတို့၊ မယံ၊ တို့သည်။ ယသ္မိံသမယေ၊ ဌ။ ဂေါရိန္ဒော၊
ဂေါရိန္ဒအမည်ရှိသော။ ဗြာဟ္မဏော၊ ပုရောဟိတ်ပုတ္တာသော။ သဗ္ဗ
ကိစ္စာနိ၊ တို့ကို။ (သဇ္ဇန္တေ တညံပဂါ)။ သဇ္ဇန္တေ၊ စီရင်သည်ရှိသော်။
သဗ္ဗကိစ္စာနိ၊ တို့ကို။ သဗ္ဗာဝေါသဇ္ဇိတွာ၊ စွန့်၍။ ပဉ္စဟိ၊ ကုန်သော။
ကာမဂုဏေဟိ၊ တို့ဖြင့်။ သမပ္ပိတာ၊ ခြံရံကုန်သည်ဖြစ်၍။ ပရိစာရေ
မ၊ ခံစားရကုန်၏။ (ဓမ္မေ လျော်ရကုန်၏ လည်းဟူ)။ တသ္မိံသမယေ၊
ထိုသို့ခံစားသောအခါ၌။ နော၊ ငါတို့၏။ (ပုရောဟိတောထည့်
ပါ)။ ပုရောဟိတော၊ အမှုကြီးငယ်ကိုစီရင်တတ်သော။ ဂေါရိန္ဒော၊
သော။ ဗြာဟ္မဏော၊ သည်။ ကာလင်္ဂတော၊ သေခဲ့ပြီတကား။
ဣတိ၊ သို့။ ပရိဒေဝေသိ၊ ၏။ ဘော၊ တို့။ ဧဝံ၊ သို့။ ပုတ္တော၊ သော်။
ရေဏ၊ သော။ ရာဇပုတ္တော၊ သည်။ ဒိသံပတိ၊ သော။ ရာဇာနိ၊
မင်းကို။ ဧတံဝစနံ၊ ကို။ အဝေါစ၊ ၏။ ကိံ အဝေါစ။ နည်းဟူမူကား။
ဒေဝ၊ ကြီး။ တံ၊ သင်သည်။ ဂေါရိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။
ကာလင်္ဂတေ၊ သော်။ အတိဗာဠံ၊ အလွန်ပြင်းစွာ၊ မာပရိဒေဝေသိ။
မငိုလင့်။ ဒေဝ၊ မင်းကြီး။ ဂေါရိန္ဒော၊ သော။ ဗြာဟ္မဏော၊ ၏။
ဇောတိပါလောနာမ၊ အမည်ရှိသော။ မာဏဝေါ၊ လူလင်ဖြစ်
သော။ ပုတ္တော၊ သည်။ ပိတရာ၊ အဖထက်။ ပဏ္ဍိတကရောဝေဝ၊

အထူးသဖြင့် ပညာရှိသည်လည်း။ ဟောတိ၊ ဧ။ အလမတ္တဒသ
 တရောစေတ၊ အထူးသဖြင့် အကျိုးစီးပွားကို မြင်ခြင်းငှါ စွမ်းနိုင်
 သည်လည်း။ ဟောတိ၊ ဧ။ အဿ၊ ထိုဇောတိပါလ လုလင်၏။
 ပိတာ၊ သည်။ ယေပိအတ္ထေ၊ တို့ကို။ အနုသဘသိ၊ ဧ။ တေပိအတ္ထေ၊
 တို့ကိုလည်း။ ဇောတိပါလဿ၊ သော။ မာဏဝဿဇေ၊ သည်သာ
 လျှင်။ အနုသဘသနိယာ၊ ဆုံးမအပ်ကုန်၏။ ဣတိ၊ သို့။ အဝေါစ၊
 ၏။ ကုမာရ၊ သတို့သာ။ ဧဝံ၊ ဤသို့ဖြစ်သလော။ ဣတိ၊ သို့။ ရာဇာ၊
 သည်။ အဝေါစ၊ ၏။ ဒေဝ၊ ကြီး။ ဧဝံ၊ ဤသို့ဖြစ်သည်မှန်၏။ ဣတိ၊
 သို့။ ကုမာရော၊ သည်။ အဝေါစ၊ ၏။

*

မဟာဂေါဝိန္ဒဝတ္ထု

၃၀၅။ ဘော၊ တို့။ အထခေါ၊ ဌ။ ဒိသံပတိ၊ သော။ ရာဇာ၊ သည်။
 အညတရံ၊ တယောဂ်သော။ ပုရိသံ၊ ကို။ အာမန္တေသိ၊ ခေါ၏။
 ကိံ အာမန္တေသိ၊ နည်းဟူမူကား။ အန္တောပုရိသ၊ အိုယောကျ်ား။
 ဧဟိ၊ လာလှည့်။ တံ၊ သင်သည်။ ယေနယတ္ထ၊ ဌ။ ဇောတိပါလော
 နာမ၊ သော။ မာဏဝေါ၊ သည်။ အတ္ထိ၊ ရှိ၏။ တေနတတ္ထ၊ သို့။
 ဥပသင်္ဂမ၊ ကင်လေလော။ ဥပသင်္ဂမိတွာ၊ ရှိ။ ဇောတိပါလံ၊ သော။
 မာဏဝံ၊ ကို။ ဧဝံ၊ သို့။ ဝဒေဟိ၊ လော။ ကိံ ပဒေဟိ၊ အသို့သင်ဆို
 လိုသနည်းဟူမူကား။ တဝန္တံ-တဝတော၊ အရှင်ဖြစ်သော။ ဇောတိ
 ပါလံ-ဇောတိပါလဿ၊ အား။ တဝံ၊ မြတ်သောအစီးအပွားသည်။
 အတ္ထု-တဝတု၊ စည်း။ ဒိသံပတိ၊ သော။ ရာဇာ၊ သည်။ တဝန္တံ၊
 သော။ ဇောတိပါလံ၊ သော။ မာဏဝံ၊ ကို။ အာမန္တယတိ၊ ခေါ၏။
 ဒိသံပတိ၊ သော။ ရာဇာ၊ သည်။ ဘောတောဇောတိပါလဿ၊
 အရှင်ဇောတိပါလ အမည်ရှိလော။ မာဏဝဿ၊ ကို။ ဒဿနကာ
 မော၊ ဖူးမြင်ခြင်းငှာ အလိုရှိ၏။ ဣတိ၊ သို့။ ဝဒေဟိ၊ လော။ ဣတိ၊ သို့။
 အာမန္တေသိ၊ ၏။ ဒေဝ၊ ကြီး။ ဧဝံသာရ၊ ဖြိ။ ဣတိခေါ၊ သို့။ ဘော၊
 အိုနတ်တို့။ သောပုရိသော၊ သည်။ ပ။ ဘော၊ အချင်း၊ ဧဝံသာရ၊

ပြီ။ ဣတိ၊ ဤသို့။ ပ။ ဘော၊ ထို။ ဧကမန္တံ၊ ဤ။ နိသိန္တံ၊ နေပြီးသော်။ ပ။
 ဘဝံဇောတိပါလော၊ အရှင် ဇောတိပါလသည်။ နော၊ ထို့ကို။
 အနုသာသတု၊ လော့။ ဘဝံဇောတိပါလော၊ သည်။ နောအမ္ပေ၊
 ထို့ကို။ အနုသာသနိယာ၊ ဆုံးမခြင်းမှ။ မာပစ္စဗျာကာသိ၊ မစွန့်လှင့်။
 တံ၊ အရှင် ဇောတိပါလကို။ ပေတ္တိကေဌာနေ၊ အဘအရာ၌။
 ထပေဿာမိ၊ အံ။ ဂေါရိန္ဒိယေ၊ ဂေါရိန္ဒအရာ၌။ အဘိသိဋ္ဌိဿာမိ၊
 အဘိသိက်သွန်းအံ။ ဣတိ၊ ဤတို့။ အဝေါစ၊ ဤ။ ဘော၊ အရှင်။
 ဧဝံသာဓု၊ ပြီ။ ဣတိခေါ၊ သို့။ ဘော၊ အိုနတ်တို့။ ဇောတိပါလော၊
 သော။ မာဏဝေါ၊ သည်။ ဒိသံပတိဿ၊ သော။ ရညော၊ ဤ။
 ဝစနံ၊ ကို။ ပစ္စယေသာသိ၊ ဝန်ခံလေ၏။ ပ။ ဂေါရိန္ဒိယေ၊ ဂေါရိန္ဒ
 အရာ၌။ အဘိသိဋ္ဌိ၊ ဤ။ ပေတ္တိကေဌာနေ၊ အဘအရာ၌။ ထပေသိ၊
 ဤ။ ဇောတိပါလော၊ သော။ မာဏဝေါ၊ ကို။ ဂေါရိန္ဒိယေ၊ ဂေါရိန္ဒ
 အရာ၌။ အဘိသိတ္ထော၊ အဘိသိက်သွန်းအပ်ပြီ။ ပေတ္တိကေဌာနေ၊
 ဤ။ ထပိတော၊ ပြီ။ ပိတာ၊ အသဖြစ်သော ဂေါရိန္ဒ ပုဏ္ဏားသည်။
 အဿရညော၊ ဤ။ ယေပိအတ္ထေ၊ အကြင် အကျိုးစီးပွားတို့ကို။
 အနုသာသိ၊ ဤ။ တေအတ္ထေပိ၊ တို့ကိုလည်း။ ဇောတိပါလော။
 သည်။ အနုသာသတ္ထိ၊ ဤ။ ပိတာ၊ သည်။ အဿ၊ ဤ။ ယေအတ္ထေပိ၊
 တို့ကိုလည်း။ န အနုသာသိ၊ မဆုံးမ။ တေအတ္ထေပိ၊ တို့ကိုလည်း။
 အနုသာသတိ၊ ဤ။ ပိတာ၊ သည်။ အဿ၊ ဤ။ ယေပိကမ္မန္တေ၊
 အကြင်အမှုတို့ကို။ အဘိသမ္ဘောသိ၊ စီရင်၏။ တေကမ္မန္တေပိ၊ တို့ကို
 လည်း။ အဘိသမ္ဘောတိ၊ ဤ။ ပိတာ၊ သည်။ အဿ၊ ဤ။ ယေ
 ကမ္မန္တေ၊ တို့ကို။ နအဘိသမ္ဘောတိ၊ မစီရင်။ တေကမ္မန္တေပိ၊ တို့ကို
 လည်း။ အဘိသမ္ဘောတိ၊ ဤ။ တမေနံ၊ ထိုဇောတိပါလလုလင်ကို။
 မနုဿာ၊ တို့သည်။ ဧဝံ၊ ဤသို့။ အာဟံသု၊ ကုန်၏။ ဘော။ အိုလူ
 များတို့။ ဗြာဟ္မဏော၊ သားဖြစ်သော ပုဏ္ဏားသည်။ ဂေါရိန္ဒော
 ဝတ၊ ဂေါရိန္ဒသားမည်၏။ ဘော၊ တို့။ ဗြဟ္မဏော၊ သားဖြစ်သော
 ပုဏ္ဏားသည်။ မဟာဂေါရိန္ဒောဝတ၊ မဟာဂေါရိန္ဒ မည်ပေစွ
 တကား။ ဣတိ၊ သို့။ အာဟံသု၊ ကုန်၏။ ဘော၊ တို့။ ဧဝံ၊ သို့။

ဣမိနံပရိယာယေန၊ ဤသို့သောအကြောင်းဖြင့်။ ဇောတိပါ
လဿ၊ သော။ မာဏဿ၊ ၏။ (အားလည်း၊ ဟူ)။ ဂေါရိန္ဒော
မဟာဂေါရိန္ဒောတွေဝသမညာ၊ ဂေါရိန္ဒ မဟာဂေါရိန္ဒဟူသော
အမည်သည်လျှင်။ ဥဒပါဒိ၊ ၏။

*

ရဇ္ဇ သံဝိဘဇန

၃၀၆။ တော၊ တို့။ အထခေါ၊ ဌ။ မဟာဂေါရိန္ဒော၊ သော။
ဗြာဟ္မဏော၊ သည်။ ယေနယတ္ထ၊ ဌ။ တေဆခတ္တိယာ၊ ထိုခြောက်
ယောက်ကုန်သော အဆွေခင်ပွန်း ဖြစ်ကုန်သော မင်းသားတို့
သည်။ သန္တိ၊ ရှိကုန်၏။ တေနတတ္ထ၊ သို့ ။ပ။ တော၊ တို့။ ဒိသံပတိ
ရာဇာ၊ သည်။ ဇိဏ္ဏော၊ အိုမင်းပြီ။ ဝုဒ္ဓေါ၊ ကြီးပြီ။ မဟလ္လကော၊
ရှင်ပြီ။ အဒ္ဓဂတော၊ နှစ်ဆက် သုံးဆက်သော မင်းတို့ကို လွန်ပြီ။
ဝယောအနုပ္ပတ္တော၊ ပစ္စိမအရှယ်သို့ရောက်ပြီ။ ဧတာ၊ အိုလူများ
တို့။ ကော၊ အံ့သည်။ ဇိဝိတံ၊ ဇိဝိတိန္ဒြေကို။ ဇာနာတိနုခေါ၊
သိနိုင်အံ့နည်း။ ဒိသံပတိဿ၊ သော။ ရညော၊ သည်။ ကာလကံတေ၊
သေသည်ရှိသော်။ ရာဇကတ္တာရော၊ မင်း၏အမတ်တို့သည်။ ရေဏံ၊
ရေဏုအမည်ရှိသော။ ရာဇပုတ္တံ၊ ကို။ ရဇ္ဇေ၊ ပြည်၌။ (မင်း၏
အဖြစ်၌၊ လည်း၊ ဟူ)။ ယံယေနံဌာနေန၊ အကြင်ကြောင့်၊ အဘိသိဇ္ဇေ၊
ယျ၊ အဘိသိက်သွန်းကုန်၏။ ဧတံဌာနံ၊ ထိုအကြောင်းသည်။
ဝိဇ္ဇတိခေါပန၊ ရှိသလျှင်ကတည်း။ တောဇ္ဇော၊ အိုမင်းများတို့။
အာယန္တ၊ ထာကုန်သော။ ယေနယတ္ထ၊ ဌ ။ပ။ ဧဝံ၊ သို့။ ဝဒေထ၊
ဆိုလေကုန်။ မယံ၊ တို့သည်။ တောတောရေဏုဿ၊ အရှင်ရေဏု၊
၏။ သဟာယာ၊ အဆွေခင်ပွန်းတို့တည်း။ တောတောရေဏုဿ၊
သည်။ မယံ၊ တို့ကို။ ပိယာ၊ ချစ်အပ်ကုန်၏။ မနာပါ၊ နှစ်လိုအပ်ကုန်
၏။ အပ္ပဋိတ္တုလာ၊ နောက်ယုတ်ခြင်းမရှိကုန်။ တဝံ၊ အရှင်ရေဏု
မင်းသားသည်။ ယံ-ယေနကာရဏေန၊ ကြောင့်။ သုခေါ၊ ချမ်းသာ
၏။ တံတေနကာရဏေန၊ ထိုသို့ အရှင်ရေဏုမင်းသား ချမ်းသာ

၉

သောကြောင့်။ မယံ၊ ငါတို့သည်။ သုခါ၊ ချမ်းသာကုန်၏။ တဝံ၊
 သည်။ ယံ ယေနကာရဏေန၊ ကြောင့်။ ဒုက္ခော၊ ။ တံ-တေနကာရ
 ဏေန၊ ကြောင့်။ မယံ၊ တို့သည်။ ဒုက္ခော၊ ကုန်၏။ ဧဘာ၊ အိုအမတ်
 တို့။ ဒိသံပတိ၊ သော၊ ရာဇာ၊ သည်။ ဇိဏ္ဏော၊ ပြီ ။ ပ။ ဘော၊ တို့။
 ဧဘာ၊ သည်။ ဇိဝိတာနံ၊ တို့ကို။ ဇာနံ၊ တိနုခေါ၊ နည်း။ ဒိသံပတိမ္ပိ၊
 သော။ ရညော၊ သည်။ ကာလင်္ကတေ၊ သော်။ ရာဇကတ္တာရော၊ တို့
 သည်။ တဝန္တံ၊ အရှင်ဖြစ်သောဧရဏုကို။ ရဇ္ဇေ၊ ဌ။ ယံ-ယေနကာရ
 ဏေန၊ ကြောင့်။ အတိသိဉ္ဇေယျံ၊ ကုန်ရာ၏။ ဧတံဌာနံ၊ သည်။
 ဝိဇ္ဇတိခေါပန၊ တည်း။ ဘုဝံရေဏု၊ အရှင်ရေဏုသည်။ ရဇ္ဇံ၊ မင်း
 အဖြစ်ကို။ သဗေလဘေယ၊ အကယ်၍ရသည်ဖြစ်အံ့။ နော၊ တို့ကို။
 ရဇ္ဇေန-ရဇ္ဇံ၊ ပြည့်ကို။ သံဝိဘဇ္ဇေ၊ ခွဲဝေရာ၏။ ဘော၊ အရှင်တို့။ ဧဝံ
 သာဓု၊ ကောင်းပြီ။ တေဆခတ္တိယာ၊ တို့သည်။ မဟာဂေါဝိန္ဒဿ၊
 သော။ ဗြာဟ္မဏဿ၊ ။ စနံ၊ ကို။ ပဋိဿုတ္တာ၊ ခံ၍။ ယေနယတ္ထ၊ ဌ။
 ရေဏု၊ သော။ ရာဇပုတ္တော၊ သည်။ ပ။ နော၊ တို့ကို။ ရဇ္ဇေ-ရဇ္ဇံ၊ ကို။
 သံဝိဘဇ္ဇေယ၊ ခွဲဝေရာ၏။ ဣတိ၊ ဤသို့။ အဝေါစံ၊ ကုန်၏။ ဘော၊ အို
 အမတ်တို့။ အညော၊ သင်တို့မှတပါးသော။ ကော၊ အသူသည်။ မမ၊
 ။ ဝိဇိတေ၊ နိုင်ငံ၌။ တစန္တေ၊ အရှင်တို့ကို။ အညတြထပေတွာ၊ ။
 သုခါ၊ ချမ်းသာသောသူတို့သည်။ တဝေယျနုခေါ၊ ဖြစ်ရာကုန်
 အံ့နည်း။ ဘော၊ အရှင်တို့။ အဟံ၊ သည်။ ရဇ္ဇံ၊ မင်း၏အဖြစ်ကို။
 သဗေလကိဿာမိ၊ အံ့။ ဝေါ၊ တို့ကို။ ရဇ္ဇေ-ရဇ္ဇံ၊ ကို။ သံဝိဘဇိဿာမိ၊
 ခွဲဝေအံ့။ ဣတိ၊ သို့။ ရေဏု၊ သည်။ အဝေါစ၊ ။ ။

၃၀၇။ ဘော၊ တို့။ အထခေါ၊ ။ အဟောရတ္တာနံ၊ များစွာသော
 ညဉ့်တို့၏။ အစ္စယေန၊ ဖြင့်။ ပ။ အတိဘိတ္တော၊ အတိုသိက်သွန်းပြီး
 သော။ ရေဏု၊ သည်။ ပဉ္စဟိ၊ ကုန်သော။ ကာမဂုဏေဟိ၊ တို့ဖြင့်။
 သမပ္ပိတော၊ ခြံရံသည်ဖြစ်၍။ သမဂီတုတော၊ ပြည့်စုံသည်ဖြစ်၍။ ပရိ
 စာရေတိ၊ ခံစား၏။ ပ။ ရေဏု၊ ကို။ ရဇ္ဇေန၊ ဖြင့်။ အတိသိတ္တော၊
 အတိုသိက်သွန်းအပ်ပြီ။ သော၊ ထိုရေဏုမင်းသားသည်။ ပဉ္စဟိ၊
 ကုန်သော။ ကာမဂုဏေဟိ၊ တို့ဖြင့်။ သမပ္ပိတော၊ ဖြစ်၏။ သမဂီ

တူတော၊ ဖြစ်၍။ ပရိစဒရေတိ၊ ၎င်း။ ဘော၊ တို့။ ကော၊ အသုသညံ။
 ဇာနာတိနုခေါ၊ နည်း။ ကာမာ၊ ကာမဂုဏ်တို့သည်။ မဒနိယာ၊
 မွေ့လျော်ခြင်းကို ပြုတတ်ကုန်၏။ ဘောန္တော၊ အိုမင်းများတို့။ အာ
 ယန္တ၊ လာကုန်လော့။ ပ။ ရေဏံ။ ရေဏုအမည်ရှိသော။ ရာဇာနံ၊
 မင်းကို။ ဧဝံ၊ ဤသို့။ ဝဒေထ၊ ဆိုကုန်လော့။ ဘော၊ အရှင်မင်းသား။
 ဒိသံပတိ၊ အမည်ရှိသော။ ရာဇာ၊ မင်းသည်။ ကာလကံတော၊ ပြီ။
 ဘဝံရေဏု၊ အရှင်ရေဏုကို။ ရဇ္ဇေန၊ ဖြင့်။ အဘိသိတ္တော၊ အဘိ
 သိက်သွန်းပြီ။ ဘဝံ၊ အရှင်ရေဏုသည်။ တံဝစနံ၊ ထိုရှေး၌
 ဆိုအပ်ပြီးသောစကားကို။ သရတိ၊ အောက်မေ့တော်မူ၏လော့။
 ဣတိ၊ သို့။ ဝဒေထ၊ ကုန်လော့။

၃၀၇။ ဘော၊ အရှင်ဂေါရိန္ဒ၊ ဧဝံသာဓု၊ ပြီ။ ဣတိခေါ၊ သို့။
 တော၊ တို့။ တေဆခတ္တိယာ၊ တို့သည်။ မဟာဂေါရိန္ဒဿ၊ သော။
 မြာဟ္မဏဿ၊ ၎င်း။ ဝစနံ၊ ကို။ ပဋိသုတ္တာ၊ ၎င်း။ ပ။ ဘဝံ၊ သည်။ ဘံဝစနံ၊
 ထိုရှေး၌ ဆိုအပ်ပြီးသောစကားကို။ သရတိ၊ လော့။ ဣတိ၊ သို့။
 အဝေါစုံ၊ ကုန်၏။ ဘော၊ တို့။ အဟံ၊ သည်။ တံဝစနံ၊ ကို။ သရာမိ၊
 ၎င်း။ ဘော၊ တို့။ ကော၊ သည်။ ဣမံမဟာပထဝိံ၊ ဤမြေကြီးကို။ ဥတ္တ
 ရေန၊ မြောက်အရပ်ဖြင့်။ အာယတံ၊ အလျားရှည်သည်ကို။ ဒက္ခိ၊
 ဧကန်၊ ဖြင့်။ သကဋမုခံ၊ လှည်းဦးကင်းနှင့်တူသည်ကို။ ကတ္တာ၊ ၎င်း။
 သတ္တဓာ၊ ခုနစ်စိတ်၊ (ခုနစ်ဘို့လည်းဟူ)။ သမံ၊ အမျှ။ ကတ္တာ၊
 ပြု၍။ သုဝိဘတ္တံ၊ ကောင်းစွာ စေဖန်ခြင်းကို။ ဝိဘဇိတံ၊ စေဖန်
 ခြင်းငှါ။ ပဟောတိ၊ စွမ်းနိုင်အံ့နည်း။ ဣတိ၊ ဤသို့။ အဝေါစုံ၊ ကုန်၏။
 ဘော၊ အရှင်တို့။ မဟာဂေါရိန္ဒေန၊ သော။ မြာဟ္မဏေန၊ ကို။ အညတြ
 ထပေတွာ၊ ၎င်း။ အညော၊ သော။ ကောစိ၊ သည်။ ပဟောတိနုခေါ၊
 နည်း။ ဣတိ၊ သို့။ ရေဏုရာဇာ၊ သည်။ အဝေါစ၊ ၎င်း။ ပ။ တံဘဝန္တံ၊
 ထိုအရှင်ပုဏ္ဏားကို။ ရေဏု၊ သော။ ရာဇာ၊ သည်။ အာမန္တေသိ၊ ၎င်း။
 ဣတိ၊ သို့။ ဝဒေဟိ၊ လော့။ ဘောဒေဝ၊ ကြီး။ ဧဝံသာဓု၊ ပြီ။ ဣတိခေါ၊
 သို့။ သောပုရိသော၊ သည်။ ရေဏုဿ၊ သော။ ရညော၊ ၎င်း။ ဝစနံ၊ ကို
 ၎င်း။ ပ။ ဘော၊ အိုယောက်ျား။ ဧဝံသာဓု၊ ပြီ။ ဣတိခေါ၊ သို့။ မဟာဂေါ

ဝိန္ဒော၊ သော။ ပြာဟ္မဏော၊ သည်။ တဿပုရိသဿ၊ ၎င်း။ ဝစနံ၊ ကို။
 ပဋိသုတ္တာ၊ ဝန်ခံ၍ ။ပ။ တဝံဂေါဝိန္ဒော၊ အရှင် ဂေါဝိန္ဒသည်။
 ဧတု၊ လာလှည့်လေဘူ။ ဣဒံမဟာပထဝီ၊ ကို။ ဥတ္တရေန၊ ဖြင့်။ အာယ
 တံ၊ ကို။ ကတ္တာ၊ ၍။ ဒက္ခိဏေန၊ ဖြင့်။ သကဋမုခံ၊ လှည်းဦးကင်း
 နှင့်တူသည်ကို။ ကတ္တာ၊ ၍။ သတ္တဝေ၊ ခုနစ်ဖို့။ သမံ၊ အမျှ။ ကတ္တာ၊
 ၍။ သုဝိဘတ္တံ၊ ကောင်းစွာ ခွဲဝေခြင်းကို။ ဝိဘဇ္ဇေတု၊ ခွဲဝေတော်မူ
 လေဘူ။ ဣတိ၊ သို့။ အဂေါစ၊ ၎င်း။ ဘော၊ အရှင်မင်းကြီး။ ဧဝံသာဓု၊ ပြီ။
 ဣတိခေါ၊ လျှင်။ ဘော၊ တို့။ ပ။ သဗ္ဗာနိ၊ အလုံးစုံကုန်သောခြောက်
 ပြည်တို့ကို သကဋမုခါနိ၊ လှည်းဦးကင်းနှင့်တူသည်တို့ကို။ ကတ္တာ၊
 ၍။ ပဋ္ဌပေသိ၊ ဖြစ်စေ၏။ တဏှ၊ ထိုပြည်တို့တွင်။ မဇ္ဈေ၊ ၌။
 ရေဏုဿ၊ သော။ ရုညော၊ ၎င်း။ ဇနပဒေါ၊ သည်။ ဟောတိ၊ ၎င်း။

၃၀၉။ ကာလိဂ်ဂါနံ၊ ကာလိဂ်တိုင်းတို့၌။ မာပိတံ၊ ဖန်ဆင်း
 အပ်သော။ ဒန္တပုရဉ္စ၊ ဒန္တအမည်ရှိသော ပြည်လည်းကောင်း။
 အဿကာနံ၊ အဿကတိုင်းတို့၌။ မာပိတံ၊ သော။ ပေါတနဉ္စ၊ ပြည်
 လည်းကောင်း။ အဝန္တိနံ၊ တို့၌။ မာပိတံ၊ ဖန်ဆင်းအပ်သော။ မဟေ
 သယဉ္စ၊ ပြည်လည်းကောင်း။ သောဝီရာနံ၊ သောဝီရ တိုင်းတို့၌။
 မာပိတံ၊ သော။ ရောဒုကဉ္စ၊ ရောဒုကပြည်လည်းကောင်း။ ဝိဒေဟာ
 နံ၊ ဝိဒေဟရာဇ်တိုင်းတို့၌။ မာပိတံ၊ သော။ မိမိလာဓု၊ မိမိလာပြည်
 လည်းကောင်း။ အင်္ဂေသု၊ အင်္ဂတိုင်းတို့၌။ မာပိတံ၊ ဖန်ဆင်းအပ်
 သော။ စမ္ပာစ၊ စမ္ပာပြည်လည်းကောင်း။ ကာသိကာနံ၊ ကာ
 သိကတိုင်းတို့၌။ မာပိတံ၊ ဖန်ဆင်းအပ်သော။ မာရာဏသိစ၊
 မာရာဏသိပြည်လည်းကောင်း။ ဧတေ-ဧတာနိသတ္တနဂရာနိ၊ ထို
 ခုနစ်မြို့တို့ကို။ ဂေါဝိန္ဒမာပိတာ-ဂေါဝိန္ဒမာပိတာနိ၊ မဟာဂေါဝိန္ဒ
 အမည်ရှိသော ပုရောဟိတ် ပုဏ္ဏားသည် ဖန်ဆင်းအပ်ကုန်ပြီ။

၃၁၀။ ဘော၊ အိုနတ်တို့။ အထခေါ၊ ၌။ ဧတေသတ္တိယာ၊ ထို
 ခြောက်ယောက်သော မင်းတို့သည်။ ယထာသကေန၊ မိမိတို့၏
 ဥစ္စာဖြစ်သော။ လာဘေန၊ လာဘ်ဖြင့်။ အတ္တမနာ၊ နှစ်လိုဝမ်းသာ

၁။ ကလိုဂ်ဂါနံ။ (ဆဋ္ဌ)

ကုန်သည်။ အဟေသံ၊ ကုန်၏။ ပရိပုဏ္ဏသင်္ကပ္ပါ၊ ပြည့်စုံသော အကြံ
ရှိကုန်သည်။ အဟေသံ၊ ကုန်ပြီ။ နော၊ ငါတို့သည်။ ယံဝတ္ထု၊ အကြင်
ဝတ္ထုကို။ ဣစ္ဆိတံ၊ နှစ်သက်အပ်သည်။ အဟေသံ၊ ၎င်း။ ယံဝတ္ထု၊
ကို။ အာကိဓိတံ၊ အလိုရှိအပ်သည်။ အဟေသံ၊ ၎င်း။ ယံဝတ္ထု၊ ကို။
အဓိပေတံ၊ ကြံအပ်သည်။ အဟေသံ၊ ၎င်း။ ယံဝတ္ထု၊ ကို။ အဘိပတ္ထိ
တံ၊ တောင့်အပ်သည်။ အဟေသံ၊ ၎င်း။ ဓံဝတ္ထု၊ ကို။ နော၊ တို့
သည်။ လဒ္ဓံဝတ၊ ရပြီတကား။ ဣတိ၊ သို့။ အတ္တမနာ၊ ကုန်သည်။
အဟေသံ၊ ကုန်၏။

သတ္တဘူစ၊ သတ္တဘူ အမည်ရှိသော မင်းလည်းကောင်း။ ဗြဟ္မ
ဒတ္တော၊ လည်းကောင်း။ ဝေဿဘူစ၊ လည်းကောင်း။ တေန၊ ထို
ဝေဿဘူ မင်းနှင့်။ (ထည့်ပါ)။ သဟ၊ အတူတကွ ကစားဘက်ဖြစ်
သော။ ဘရတောစ၊ လည်းကောင်း။ ရေဏုစ၊ ရေဏုအမည်ရှိသော
မင်းလည်းကောင်း။ ဝေဿနုစ၊ နှစ်ယောက်ကုန်သော။ တရဋ္ဌာစ၊ မင်း
လည်းကောင်း။ ဣတိ-ဣမေသတ္တ၊ ဤခုနှစ်ယောက်ကုန်သော မင်း
တို့သည်။ တဒါ၊ ဤ။ ဇမ္ဗုဒီပတလေ၊ ဇမ္ဗုဒီကျွန်းအပြင်၌။ ဘာရဇာ၊
ဝန်ကိုဆောင်နိုင်ကုန်သော မင်းတို့သည်။ အာသံ၊ ဖြစ်ကုန်၏။
ပဌမဘာဏ ဝါရော၊ သည်။ နိဋ္ဌိတော၊ ပြီ။



ကိတ္တိသဒ္ဓ အဗ္ဗဂ္ဂမန

၃၁၁။ ဘော၊ အိုနတ်များတို့။ အထခေါ၊ ဤ။ တေဆခတ္တိယာ၊
တို့သည်။ (ဆခတ္တိယာ၏ အရကို ရေဏုမင်းကိုကြည့်၍ ဆိုအပ်ပြီး
သော သတ္တဘူအစရှိသော မင်းခြောက်ယောက် ယူလေ) ။ပ။
ဘဝံဂေါရိန္ဒော၊ သည်။ ရေဏုသံ၊ သော။ ရညော၊ ၎င်း။ ဝိယော၊
အပ်သော။ မနာပေါ၊ နှစ်လိုအပ်သော။ အပ္ပဋိကုလော၊ နောက်
ယက်ခြင်းမရှိသော။ သဟာယော၊ အဆွခင်ပွန်းသည်။ ဟောတိ
ယထာ၊ ကဲ့သို့။ ဝေမေဝခေါ၊ တူလျှင်။ ဘဝံဂေါရိန္ဒော၊ သည်။ အမှာ
ကမ္ပိ၊ တို့၏လည်း။ ဝိယော၊ သော။ မနာပေါ၊ သော။ အပ္ပဋိကုလော၊

သော။ သဟာယော၊ သည်။ ဟောတု၊ ဖြစ်လော့။ ဘဝံဂေါရိန္ဒော၊
 သည်။ နော၊ တို့ကို။ အနုသာသတု၊ လော့။ ဘဝံဂေါရိန္ဒော၊ သည်။
 နော၊ တို့ကို။ အနုသာသနိယာ၊ ဆုံးမခြင်းမှ။ မာပစ္စဗျာဟာသိ၊
 မစွန့်ပါလင့်။ ဣတိ၊ သို့။ အဝေါစုံ၊ ကုန်၏။ ဘော၊ တို့။ ဧဝံသာရ၊ ပြီ။
 ဣတိခေါ၊ သို့။ ဘော၊ တို့။ မဟာဂေါရိန္ဒော၊ သော။ မြာဟ္မဏော၊
 သည်။ ဧတသံဆန္ဒံခတ္တိယာနံ၊ ထိုခြောက်ယောက်သော မင်းတို့၏။
 ဝစနံ၊ ကို။ ပစ္စယောသံ၊ ကုန်၏။ ဘော၊ တို့။ အထခေါ၊ ဌ။ မဟာ
 ဂေါရိန္ဒော၊ သော။ မြာဟ္မဏော၊ သည်။ ခတ္တိယေ၊ မြေကြီးကို
 အစိုးရကုန်ထသော။ မုဒ္ဓါဝသိတ္ထေ၊ ထိပ်၌ အတိသိက်သွန်းကုန်
 ပြီးထသော။ သတ္တ၊ ခုနစ်ယောက်ကုန်သော။ ရာဇာနောစ၊ တို့ကို
 လည်း။ ရဇ္ဇေ၊ ပြည်၏အစီးအပွား၌။ (မင်း၏အကျင့်၌ လည်း။)။
 အနုသာသိ၊ ၏။ သတ္တ၊ ကုန်သော။ မြာဟ္မဏမဟာသာလေစ၊
 များသော ဥစ္စာရှိကုန်သော ပုဏ္ဏားတို့ကို လည်းကောင်း။ သတ္တ
 နှာတကသတာနိစ၊ ရေချိုးလေ့ရှိသောသူ ခုနစ်ရာတို့ကို လည်း
 ကောင်း။ မန္တေ၊ ဗေဒင်တို့ကို။ ဝါစေသိ၊ သင်၏။

၃၁၂။ ဘော၊ တို့။ အထခေါ၊ ဌ။ မဟာဂေါရိန္ဒသိ၊ သော။
 မြာဟ္မဏဿ၊ ၏။ (ကိတ္တိသဒ္ဓေါ၌စပ်)။ အပရေန၊ သော။
 သံမယေန၊ ၌။ ဧဝံ၊ သို့။ ကလျာဏော၊ ကောင်းသောစုက်နှင့် ပြည့်
 စုံသော။ ကိတ္တိသဒ္ဓေါ၊ ကျော်စောသော အသသည်။ အပ္ပဂ္ဂန္တိ၊
 ၏။ ကိ အပ္ပဂ္ဂန္တိ၊ မူကား။ မဟာဂေါရိန္ဒော၊ သော။ မြာဟ္မဏော၊
 သည်။ သက္ခိ၊ မျက်မှောက်။ မြဟ္မာနံ၊ မြာဟ္မာကို။ ပုဿံတိ၊ ၏။
 မဟာဂေါရိန္ဒော၊ သော။ မြာဟ္မဏော၊ သည်။ သက္ခိ၊ မျက်မှောက်၌။
 မြဟ္မာနာ၊ နှင့်။ သာကဇ္ဇေတိ၊ နှီးနှော၏။ သလ္လပတိ၊ တကွပြော
 ဟော၏။ မန္တေတိ၊ တိုင်ပင်၏။ ဣတိ၊ ဤသို့။ အပ္ပဂ္ဂန္တိ၊ ၏။ ဘော၊ တို့
 အထခေါ၊ ဌ။ မယံ၊ ၏။ ကလျာဏော၊ သော။ ကိတ္တိသဒ္ဓေါ၊ သည်။
 ဧဝံ၊ ဤသို့။ အပ္ပဂ္ဂတော၊ ၏။ ကိ အပ္ပဂ္ဂတော၊ မူ ကား။ ပ။
 မန္တေတိ၊ ၏။ ဣတိ၊ ဤသို့။ အပ္ပဂ္ဂတော၊ ၏။ ခေါပန၊ ကား။
 အဟံ၊ ငါသည်။ မြဟ္မာနံ၊ မြဟ္မာကို။ နပဿာမိ၊ မမြင်။ ပ။ မြဟ္မာနာ၊

၉

နှင့်။ သံဗ္ဗိ၊ တက္ခ။ နမန္တေဝိ၊ ပင်။ ခေါပန၊ စင်စစ်သဖြင့်ကား။
 မေမယာ၊ သည်။ ဝုဒ္ဓါနံ၊ ကြီးကုန်ပြီးထသော။ မဟာလ္လကာနံ၊ ရင့်ကုန်
 ပြီးထသော။ အာစရိယပါစရိယာနံ၊ ဆရာတို့၏ ဆရာဖြစ်ကုန်ထ
 သော။ ဘာသမာနာနံ၊ အစဉ်အဆက် စကားကို ပြောတတ်ကုန်
 ထသော။ မြဟ္တာနံ။ တို့၏။ (သန္တိကာထည့်ပါ)။ သန္တိကာ၊ အထံ
 မှ။ ဧတံဝစနံ၊ ကို။ သုတံ၊ ကြားဘူး၏။ ကိံသုတံ၊ အသို့ကြားဘူး
 သနည်းဟူမူကား။ ယောပုဂ္ဂလော၊ သည်။ ဝဿိကော၊ မိုးဗုံးလဖြစ်
 ကုန်သော။ စတ္တာရောမာသေ၊ တို့ပတ်လုံး။ ပဋိသလ္လိယတိ၊
 တယောက်အထီးတည်း နေ၏။ ကရုဏံ၊ ကရုဏာနှင့် ယှဉ်သော။
 ဈာနံ၊ ကို။ ဈာယတိ၊ စီးဖြန်း၏။ သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။
 မြဟ္တာနံ၊ ကို။ ပဿတိ၊ ၏။ မြဟ္တာနာ၊ နှင့်။ သဟ၊ ကွ။ သာကစ္ဆေတိ၊
 နှီးနှော၏။ သလ္လပတိ၊ ပြောဟော၏။ မန္တေတိ၊ ၏။ ဣတိ၊ သို့။ သုတံ၊
 ၏။ ယံနနယဒိပန၊ ၍။ အဟံ၊ သည်။ ဝဿိကော၊ ကုန်သော။
 စတ္တာရောမာသေ၊ တို့ပတ်လုံး။ ပဋိသလ္လိယေယံ၊ တယောက်အထီး
 တည်း နေရမူကား။ ကရုဏံ၊ သော။ ဈာနံ၊ ကို။ ဈာယေယံ၊ စီးဖြန်း
 ရမူကား။ သာဓု၊ ၏။ ဣတိ သော ပရိဝိတက္ကော၊ သည်။
 အဟောသိ၊ ၏။ ပ။

၃၁၃။ ဧတာ၊ ကြီး။ အဟံ၊ သည်။ ဝဿိကော၊ ကုန်သော။
 စတ္တာရောမာသေ၊ တို့ပတ်လုံး။ ပဋိသလ္လိယိတံ၊ ၄။ ကရုဏံ။ သော။
 ဈာနံ၊ ကို။ ဈာယိတံ။ ၄။ ဣစ္ဆာမိ၊ ၏။ ဧကေန၊ တယောက်သော။
 ဘတ္တာဟာရေန၊ ထမင်းဆောင်သောသူကို။ အညတြထပေတွာ၊
 ၍။ ကေနစိ၊ တစုံတယောက်သော သူသည်။ အဟံ၊ ငါ့ထံသို့။
 ဥပသင်္ကမိတဗ္ဗော၊ သည်။ နအမှိ၊ မဖြစ်ရာ၊ ဣတိ၊ သို့။ အဝေါစ၊ ၏။
 ဣဒါနိ၊ ၍။ ဘဝံဂေါရိန္ဒော၊ သည်။ ယဿပဋိသလ္လိယနဿ၊ အကြင်
 တယောက် ထီးတည်း ဈာနံစီးဖြန်း၍ နေခြင်း၏။ ကာလံ၊ ကို။
 မညသိ၊ သိ၏။ တဿပဋိသလ္လိယနဿ၊ ၏။ ကာလံ၊ ကို။ တံ၊
 သည်။ ကရောဟိ၊ ပြုသော။ ဣတိ၊ သို့။ ရာဇော၊ သည်။ အဝေါစ၊
 ၏။ ပ။

၃၁၆။ တော၊ တို့။ အထခေါ၊ ဌ။ မဟာဂေါရိန္ဒော၊ သော။
 ဗြာဟ္မဏော၊ သည်။ ယေနယတ္ထ၊ ဌ။ သဒိသိယော၊ တူသောအမျိုး
 ရှိကုန်သော။ စတ္တာရိသာ၊ လေးကျိပ်ကုန်သော။ ဘရိယာ၊ တို့သည်။
 သန္တိ၊ ကုန်၏။ တေနတတ္ထ၊ သို့။ ပ။ တောတိ၊ အိုရှင်မတို့။ မယံ၊ ၎င်း။
 ကလျာဏော၊ သော။ ကိတ္တိသဒ္ဓေါ၊ သည်။ ဧဝံ၊ ဤသို့။ အဗ္ဘဂ္ဂ
 တော၊ နှံ၍တက်၏။ ကိံ အဗ္ဘဂ္ဂတော၊ နည်းတူမူကား။ မဟာ
 ဂေါရိန္ဒော၊ သော။ ဗြာဟ္မဏော၊ သည်။ သံတို့၊ မျက်မှောက်။ ပ။
 ၃၁၇။ တော၊ တို့။ အထခေါ၊ ဌ။ မဟာဂေါရိန္ဒော၊ သော။
 ဗြာဟ္မဏဿ၊ ၎င်း။ (ဥက္ကဏ္ဍနာ၊ ပရိတဿနာ၌ စပ်)။ စတုန္နံ၊
 လေးပါးကုန်သော။ မာသာနံ၊ မိုဗ်းလတို့၏။ အစ္စယေန၊ ဖြင့်။
 ဥက္ကဏ္ဍနာ၊ ဆန့်ကျင်ခြင်းသည်။ (မမေ့မလျော့ခြင်းသည်၊ လည်း
 ဟူ)။ အဟု၊ ဖြစ်၏။ ပရိတဿနာ၊ ဗြဟ္မဒကို တောင့်တခြင်းသည်။
 အဟု၊ ၎င်း။ ပ။

*

ဗြဟ္မနာ သာကန္တာ

၃၁၈။ တော၊ တို့။ အထခေါ၊ ဌ။ သနက္ခမာရော၊ သော။
 ဗြဟ္မာ၊ သည်။ မဟာဂေါရိန္ဒော၊ သော။ ဗြာဟ္မဏဿ၊ ၎င်း။ စေတော
 ပရိဝိတတ္ထံ၊ စိတ်အကြံကို။ စေတသာ၊ မိမိစေတောပရိယ အတိ
 ညာဉ္စိတ်ဖြင့်။ အညာယ၊ ၎င်း။ သေယျာထာဝိနာမ၊ ဥပမာမည်သည်
 ကား။ မလဝါ၊ သော။ ပုရိသော၊ သည်။ သဒိဋ္ဌိတံ၊ ခွေသော။
 ဗာဟံ၊ ကို။ ပသာရေယျယတဝါ၊ ဆန့်သကဲ့သို့ လည်းကောင်း။
 ပသာရိတံ၊ သော။ ဗာဟံ၊ ကို။ သဒိဋ္ဌေယျယထာဝါ၊ ကဲ့သို့လည်း
 ကောင်း။ ဧဝမေဝ၊ တူ။ ဗြဟ္မလောကော၊ ဌ။ အန္တရဟိတော၊
 ကွယ်ခဲ့၏။ မဟာဂေါရိန္ဒော၊ သော။ ဗြာဟ္မဏဿ၊ ၎င်း။ သမ္ဗုခေါ၊
 ရှေ့တူရ၌။ ပါတုရဟောသိ၊ ထင်စွာဖြစ်၏။ တော၊ တို့။ အထခေါ၊
 ဌ။ မဟာဂေါရိန္ဒော၊ သော။ ဗြာဟ္မဏဿ၊ ၎င်း။ (အားလည်းဟူ)။
 ဘယံ၊ ကြောက်ခြင်းသည်။ အဟုဒေဝ၊ ဖြစ်သလျှင်ကတည်း။ ဆန္တိ

တတ္ထံ၊ ကိုယ်၏ ခက်ထရော် ရှိသည်၏ အဖြစ်သည်။ အဟုဒေဝ၊
 တည်း။ လောမဟံသေဝ၊ ကြက်သီးမွေးညှင်းထခြင်းသည်။ အဟု
 ဒေဝ၊ တည်း။ ယထာကိံ၊ အဘယ်ဥပမာကဲ့သို့ နည်းဟူမူကား။
 (တံကား နိပါတ်မျှသာ အနက်မရှိ)။ အဒိဋ္ဌပုဗ္ဗံ၊ မမြင်ဘူးသော။
 ရူပံ၊ ကို။ (ရူမဂါရုံကို လည်းဟူ) ဒိသ္မာ၊ ရှိ။ တယံ၊ သည်။ ဆန္ဒိတတ္ထံ၊
 သည်။ လောမဟံသေဝ၊ သည်။ အဟုယထာ၊ ဖြစ်သကဲ့သို့တည်း။
 တော။ တို့။ အထခေါ၊ ဌ။ မဟာဂေါရိန္ဒော၊ သော။ မြဟ္မဏော၊
 သည်။ တိတော၊ ကြောက်သည်ဖြစ်၍။ သံဝိဂ္ဂေါ၊ ထိတ်လန့်သည်
 ဖြစ်၍။ လောမဟဋ္ဌဇာတော၊ ကြက်သီးမွေးညှင်းထခြင်းရှိသည်
 ဖြစ်၍။ သနက္ခမာရံ၊ သော။ မြဟ္မာနံ၊ ကို။ ဂါထာယ၊ ဖြင့်။ အဇ္ဈာ
 ဘာသိ၊ ၏။

မာရိသ၊ အရှင်။ တံ၊ သံသည်။ ဝဏ္ဏဝါ၊ အဆင်းအရောင်နှင့်လည်း
 ပြည့်စုံ၏။ ယသဝါ၊ တန်းဆာနှင့်လည်းပြည့်စုံ၏။ သိရိမာ၊ တုန်း
 ကြက်သရေနှင့်လည်း ပြည့်စုံ၏။ တံ၊ သည်။ ကော၊ အဘယ်သူသည်။
 အသိန၊ ဖြစ်သနည်း။ မယံ၊ တို့သည်။ အဇာနန္တာ၊ မသိကုန်သည်
 ဖြစ်၍။ တံ၊ ကို။ ပုစ္ဆာမ၊ ကုန်၏။ ကထံ ကေနကံရဏေန၊ ဖြင့်။
 မယံ၊ တို့သည်။ တံ၊ သင့်ကို။ ဇာနေမု၊ သိရကုန်အံ့နည်း။ ဧဂါရိန္ဒ၊ ဌ။
 မြဟ္မလောကေ၊ ဌ။ သဗ္ဗေ၊ ကုန်သော။ ဒေဝါ၊ မြဟ္မာတို့သည်။ ဝေ၊
 စင်စစ်။ မံ၊ ကို။ ကုမာရန္တိ စ၊ ကုမာရဟူ၍လည်း။ ဇာနန္တိ၊ ကုန်၏။
 သနန္တိ စ၊ သနဟူ၍လည်း။ မံ၊ ကို။ ဇာနန္တိ၊ ကုန်၏။ ဧဝံ၊ သို့။ တံ၊
 သံသည်။ မံ၊ ကို။ ဇာနာဟိ၊ သိလော့။ မာရိသ၊ အရှင်။ အာသနဉ္စ၊
 လည်းကောင်း။ ဥဒကဉ္စ၊ ဒေသက်ရေသုံးဆောင်ရေလည်းကောင်း။
 ပဇ္ဇဉ္စ၊ ခြေ လက် သုပ်နယ်စရာ ဆီလည်းကောင်း။ မဓုသဘကဉ္စ၊
 ပြုတ်ဖြောပြီးသော ကောင်းသော အရသာနှင့်ပြည့်စုံသောဟင်း
 ရွက်လည်းကောင်း၊ ဣမေအဋ္ဌာ၊ ဤဧည့်သည်တို့အား ကပ်ကုန်
 သော အသုံးအဆောင်တို့သည်။ မြဟ္မာနော၊ အရှင် မြဟ္မာအား။
 နတ္ထိနသန္တိ၊ မရှိကုန်။ တေအဋ္ဌေ၊ ထိုဧည့်သည်တို့အား ကပ်သော
 အသုံးအဆောင်တို့ကို။ ဘဝန္တိ၊ အရှင်မြဟ္မာကို။ မယံ၊ ဝါတို့သည်။

ပုစ္ဆာမ၊ မေးကုန်အံ့။ ဘဝံ၊ အရှင်ဗြဟ္မာသည်။ နော၊ ငါတို့၏။ အတ္ထံ၊
 ဧည့်သည်တို့အား။ ကံသော အသုံးအဆောင်ကို။ ကုရုတု-ပဋိဂ္ဂ
 ကျာတု၊ ခံတော်မူလော့။ ဂေါဝိန္ဒ၊ နှ။ မယံ၊ တို့သည်။ တေ၊ သင်၏။
 အတ္ထံ၊ ဧည့်သည်တို့အား။ ကံအပ်သော အသုံးအဆောင်ကို။ ပဋိဂ္ဂ
 ကျာမ၊ ခံကုန်၏။ တံ၊ သည်။ ဒိဋ္ဌဓမ္မ ဟိတတ္ထာယစ၊ ပစ္စုပ္ပန်ဘဝ၌
 အစီးအပွားအလို့ငှါလည်းကောင်း။ သမ္ပရာယသုခါယစ၊ တမလွန်
 ဘဝ၌ အစီးအပွား ချမ်းသာအလို့ငှါလည်းကောင်း။ ဘာသတိ၊
 ဆို၍။ မယာ၊ သည်။ ကတဝကာသော၊ ပြုအပ်ပြီးသော အခွင့်ရှိ
 သည်ဖြစ်၍။ ယံကိဉ္စိ၊ အမှတ်မရှိသော။ ယံပဉ္စ၊ အကြင်ပြုသနာကို။
 တယာ၊ သည်။ အတိပတ္တိတံ၊ အလိုရှိအပ်၏။ တံပဉ္စ၊ ကို။ တံ၊
 သည်။ ပုစ္ဆိယု၊ လော။

၃၁၉။ ။ ပ။ ဧတံဧသောပရိဝိတက္ကော၊ သည်။ အဟောသိ၊ ၏။
 ကိံအဟောသိ၊ နည်းဟူမူကား။ အဟံ၊ ကို။ သနက္ခမာရေန၊ သော။
 ဗြဟ္မာနော၊ သည်။ ကတဝကာသော၊ ပြုအပ်ပြီးသော အခွင့်ရှိ
 သည်။ အဓိ၊ ၏။ အဟံ၊ ငါသည်။ သနက္ခမာရံ၊ သော။ ဗြဟ္မာနံ၊ ကို။
 ကိံ၊ အဘယ်ကို။ ပုစ္ဆေယျံနုခေါ၊ မေးရအံ့နည်း။ ဒိဋ္ဌဓမ္မိကံ၊ ပစ္စုပ္ပန်
 ဘဝ၌ဖြစ်သော။ အတ္ထံဝဂါ၊ အကျိုးစီးပွားကို မူလည်း။ ပုစ္ဆေယျံ
 နုခေါ၊ မေးရအံ့လော။ သမ္ပရာယိကံ၊ တမလွန်ဘဝ၌ ဖြစ်သော။
 အတ္ထံဝဂါ၊ ကိုမူလည်း။ ပုစ္ဆေယျံနုခေါ၊ လော။ ဣတိဧသော ပရိဝိ
 တက္ကော၊ သည်။ အဟောသိ၊ ၏။ ပ။ ဧတံဧသော ပရိဝိတက္ကော၊
 သည်။ အဟောသိ၊ ၏။ ကိံအဟောသိ၊ နည်းဟူမူကား။ အဟံ၊
 သည်။ ဒိဋ္ဌဓမ္မိကံ၊ ပစ္စုပ္ပန်ဘဝ၌ ဖြစ်ကုန်သော။ အတ္ထာနံ၊ တို့၌။
 ကုသလော၊ လိမ်မာသည်။ အဓိ၊ ၏။ အညေဝိ၊ တပါးသောသူတို့
 သည်လည်း။ ဓံ၊ ငါ့ကို။ ဒိဋ္ဌဓမ္မိကံ၊ သော။ အတ္ထံ၊ ကို။ ပုစ္ဆိန္တိ၊
 ကုန်၏။ ယန္တုန-ယဒိပန၊ ၍။ အဟံ၊ သည်။ သနက္ခမာရံ၊ သော။
 ဗြဟ္မာနံ၊ ကို။ သမ္ပရာယိကံ၊ သော။ အတ္ထံဝဂါ၊ ကိုသာလျှင်။ ပုစ္ဆေယျံ၊
 မေးရမူကား။ သာဓု၊ ကောင်း၏။ ဣတိဧသော ပရိဝိတက္ကော၊
 သည်။ အဟောသိ၊ ၏။ ပ။



မြေဗ္ဗ၊ မြေဗ္ဗ၊ အဟံ၊ သည်။ ကဒိ၊ ယုံမှားရှိသည်ဖြစ်၍။ ပရဝေဒိယေသု၊ သူတပါးတို့သည် သိအပ်ကုန်သော ပြဿနာတို့၌။ အကဒိ၊ ယုံမှားမရှိထသော။ သနက္ခမာရံ၊ သော။ မြေဗ္ဗ၊ အရှင် မြေဗ္ဗကို။ ပုစ္ဆာမိ၊ ဤ။ ကတ္ထ၊ အဘယ်အရပ်၌။ ဌိတော၊ တည်သော။ မစ္စောစ၊ သတ္တဝါသည်လည်းကောင်း။ ကစ္စိ၊ အဘယ်အကျင့်၌။ (ကိုလည်းဟူ)။ လိက္ခမာနေော၊ ကျင့်သော။ မစ္စော၊ သည်လည်း။ ကောင်း။ အမတံ၊ သေခြင်းမရှိသော။ မြေဗ္ဗလောကံ၊ သို့။ ပပွေဂီတိ၊ ရောက်သနည်း။ (ဂေါရိန္ဒပုစ္ဆာကား မြေဗ္ဗပြည်သို့ရောက်လျှင် မသေပြီဟု အယူရှိသတတ်။ ထိုကြောင့် အမတံဟု ဆိုသတည်း)။ မြေဗ္ဗ၊ မြတ်သော အကျင့်ရှိသော ဂေါရိန္ဒ။ (မြေဗ္ဗနှင့် တူသော ဂေါရိန္ဒလည်းဟူ)။ မနုဇေသု၊ လူတို့တွင်။ ယောကောစိ၊ အမှတ် မရှိသောသူသည်။ မမတ္ထံ၊ အဆောက်အဦတို့၌ မြတ်နိုးခြင်းကို။ (အသုံးအဆောင်တို့၌ မြတ်နိုးခြင်းကိုလည်းဟူ)။ ဟိတ္တာ၊ ၍။ ဧကောဒိဘူတော၊ တယောက်အထီးတည်းသာ နေတတ်သည်။ ဟောတိ၊ ဖြစ်၏။ ကရုဏော၊ ကရုဏာစွာနှင့်။ ဝိမုတ္တော၊ ညွတ် တတ်သည်။ ဟောတိ၊ ၍။ နိရာမဂန္ဓော၊ မိန်းမနံ့မှ ကင်းသည် ဖြစ်၍။ ဝိဟရတိ၊ ၍။ မေထုနသ္မာ၊ မေထုန်မှ။ ဝိရတော၊ ကြဉ် သည်ဖြစ်၍။ ဝိဟရတိ၊ ၍။ ဧတ္ထတေသ္မိံဓမ္မေ၊ ၌။ ဌိတော၊ တည်ထ သော။ ဧတ္ထတေသ္မိံဓမ္မေ၊ ၌။ သိက္ခမာနေော၊ ကျင့်ထသော။ မစ္စော၊ သည်။ အမတံ၊ သော။ မြေဗ္ဗလောကံ၊ သို့။ ပပွေဂီတိ၊ ၍။

၃၂၀။ ဟိတ္တာမမတ္တန္တိ၊ ဟိတ္တာပမတ္တံ ဟူ၍။ အဟံ၊ သည်။ ဘောတော၊ အရှင်၏။ သန္တိကာ၊ အထံမှ။ အာဇာနာမိ၊ ၍။ ဣဓ လောကော၊ ၌။ ဧကစ္စော၊ သည်။ အပုံဝါ၊ နည်းသည်လည်း ဖြစ် သော။ ဘောဂက္ခန္ဓံ၊ စည်းစိမ်အစုကို။ ပဟာယ၊ ၍။ မဟန္တံဝါ၊ များ သည်လည်းဖြစ်သော။ ဘောဂက္ခန္ဓံကို။ ပဟာယ၊ ၍။ အပုံဝါ၊ သော။ ဉာတိပရိဝနံ၊ ဆွေမျိုးအဆက်ကို။ ပဟာယ၊ ဖြစ်၍။ မဟန္တံဝါ၊ သော။ ဉာတိပရိဝနံ၊ ကို။ ပဟာယ၊ ၍။ ဧကသမသံ၊ ဆံမှတ်ဆိတ်ကို။ ဩ ဟာရေတွာ၊ ၍။ ကာသာယာနိ၊ ဖန်ရည်စွန်းကုန်သော။ ဝတ္ထာနိ၊

အဝတ်တို့ကို။ အစ္ဆာဒေတွာ၊ ဝတ်၍။ အဂါရသွာ၊ လူ၏အလယ်မှ။
 အနာဂါရိယံ၊ ရဟန်းတို့၏ အလယ်၌။ ပဗ္ဗဇတိ၊ ၏။ ဣတိ၊ သို့။
 ဟိတွာမမတ္တန္တိ၊ ဟူ၍။ အဟံ၊ သည်။ ဘောတော၊ ၏။ သန္တိကာ၊ မှ။
 အာဇာနာမိ၊ ၏။ ဧကောဒိဘူတောတိ၊ ဧကောဒိဘူတော ဟူ၍။
 အဟံ၊ သည်။ ဘောတော၊ ၏။ သန္တိကာ၊ မှ။ အာဇာနာမိ၊ ၏။
 ဣဓ၊ ၌။ ဧကစ္စော၊ သည်။ ဝိဝိတ္ထံ၊ ဆိတ်ငြိမ်သော။ သေနာသနံ၊
 ကျောင်းသို့။ ဘဇတိ၊ ကပ်၏။ အရညံ၊ တောသို့လည်းကောင်း။
 ရုက္ခမူလံ၊ သို့လည်းကောင်း။ ပဗ္ဗတံ၊ သို့လည်းကောင်း။ ကန္တရံ၊
 ချောက်သို့လည်းကောင်း။ (တောင်မြတ်သို့လည်းဟူ)။ ဝိရိဂဟံ၊
 တောင်ခေါင်းသို့လည်းကောင်း။ သုသာနံ၊ သုသာန်သို့လည်း
 ကောင်း။ ဝနပတ္တံ၊ တောအုပ်သို့လည်းကောင်း။ အဗ္ဗောကာသံ၊
 လွင်တီးခေါင်းသို့လည်းကောင်း။ ပလာလပုဉ္ဇံ၊ တောင်ရိုးစုသို့
 လည်းကောင်း။ ဘဇတိ၊ ကပ်၏။ ဣတိ၊ သို့။ အဟံ၊ သည်။ ဧကောဒိ
 ဘူတောတိ၊ ဟူ၍။ ဘောတော၊ ၏။ သန္တိကာ၊ မှ။ အာဇာနာမိ၊ ၏။
 ကရုဏေမိမုတ္တောတိ၊ ကရုဏေမိမုတ္တော ဟူ၍။ အဟံ၊ သည်။
 ဘောတော၊ ၏။ သန္တိကာ၊ မှ။ အာဇာနာမိ၊ ၏။ ဣဓ၊ ၌။ ဧကစ္စော၊
 သည်။ ကရုဏာသဟဂတေန၊ ကရုဏာနှင့်ယှဉ်သော။ စေတသ၊
 စိတ်ဖြင့်။ ဧကံ၊ တခုသော။ ဒိသံ၊ ကို။ ဖရိတွာ၊ နံ၍။ ဝိဟရတိ၊ ၏။
 တထာ၊ တူ။ ဒုတိယံ၊ သော။ ပ။ တထာ၊ ဣ။ တတိယံ၊ သော။ ပ။
 တထာ၊ ဣ။ စတုတ္ထံ၊ သော။ ဒိသံ၊ ကို။ ဖရိတွာ၊ ၍။ ဝိဟရတိ၊ နေ၏။
 ဣတိဝေ၊ ဤအတူ။ ဥဒ္ဓံ၊ အထက်အရပ်၌။ အဓော၊ အောက်အရပ်၌။
 တိရိယံ၊ အထောင့်ဖြစ်သောအရပ်၌။ သဗ္ဗာဝန္တံ၊ အလုံးစုံသော
 အင်္ဂါပြည့်စုံသော။ လောကံ၊ သတ္တဝါကို။ သဗ္ဗမိ၊ ခပ်သိမ်းသော
 အရပ်၌။ သဗ္ဗတ္တတာယ၊ အလုံးစုံ မိမိကိုယ်နှင့်တူသည်၏ အဖြစ်ဖြင့်။
 ကရုဏာသဟဂတေန၊ ကရုဏာနှင့်ယှဉ်သော။ ဝိပုလေန၊ အထူး
 ထူးသော သတ္တဝါတို့၌ ဖြစ်ထသော။ (မြတ်စွာထသောလည်း
 ဟူ)။ မဟဂ္ဂတေန၊ မဟဂ္ဂုတ်၏ အဖြစ်သို့ ရောက်သော။ အပ္ပမာ
 ဏေန၊ အာရုံ ပြုသောအားဖြင့် အတိုင်း အရှည် မရှိထသော။

အဝေရေန၊ ရန်မရှိထသော။ အဗျာပဇ္ဇေန၊ ဒေါသကင်းထသော။
စေတသာ၊ ဖြင့်။ ဖရိတွာ၊ ဤ။ ဝိဟုရတိ၊ ဤ။ ဣတိ၊ ဤသို့။ ကရုဏေ
မိမုတ္တောတိ၊ ဟူ၍။ အဟံ၊ ငါသည်။ ဘောတော၊ ဤ။ သန္တိကာ၊
အထံမှ။ အာဇာနာမိ၊ ဤ။ အဟံ၊ ငါသည်။ အာမဂန္ဓေ၊ ဆင်းရဲ
ခြင်းကို ဖြစ်စေတတ်သော အနံ့တို့ကိုလည်း။ (စိမ်းစော်အနံ့
ညှိသောအနံ့တို့ကိုလည်းဟူ)၊ ဘာသမာနဿ၊ ဟောတတ်သော။
ဘောတော၊ အရှင်မြဟ္မာကို။ အာဇာနာမိ၊ ဤ။

၉၀ မြဟ္မေ၊ မြဟ္မာ။ မနုဇေသု၊ လူတို့၌။ ဧကေ၊ အဘယ်သူတို့သည်။
အာမဂန္ဓာ၊ စိမ်းစော်အနံ့ ညှိစော်အနံ့ မည်ကုန်သနည်း။ ဣဓ၊
ဤလူပြည် လူရွာ၌။ ဧတေ အာမဂန္ဓေ၊ ဤစိမ်းစော်အနံ့တို့ကို။
အဟံ၊ သည်။ အဝိဒ္ဓါနဇာနာမိ၊ မသိပါ။ ဧရ၊ ပညာရှိတို့သည်။
ဧတေအာမဂန္ဓေ၊ တို့ကို မြူဟိ၊ ဟောတော်မူပါလော့။ ဧကန
ကိလေသေန၊ သည်။ အာဝဇ္ဇာ၊ ဖုံးလွှမ်းပိတ်ပင်အပ်သည်ဖြစ်၍။
ပဇာ၊ သတ္တဝါအပေါင်းသည်။ ဝါတိ၊ အပုပ်အနံ့ အတိလှိုင်သည်
ကို။ ကုရုတု၊ ပြုသနည်း။ ဧကန ကိလေသေန၊ သည်။ အာဝဇ္ဇာ၊
ဖြစ်၍။ ပဇာ၊ သည်။ အာပေါယိကာ၊ အပေါယ်လားရသည်။ ဘဝတိ၊
နည်း။ နိဝုတမြဟ္မလောကော၊ ပိတ်ပင်အပ်သော မြဟ္မာ ပြည်ရှိ
သည်။ ဘဝတိ၊ နည်း။ ။ ဂေါရိန္ဒန္တ။ ဧကောစော၊ အမျက်ထွက်
ခြင်း လည်းကောင်း။ မေသဝဇ္ဇန္တ၊ မုသားဆိုခြင်းလည်းကောင်း။
နိကတိစ၊ အတူကိုပြု၍ လှည့်ပတ်ခြင်း လည်းကောင်း။ ဒုဗ္ဘေ၊
အဆွေခင်ပွန်း ပြစ်မှားခြင်းလည်းကောင်း။ ကဒရိယတာစ၊ စိတ်
ကြမ်းတမ်းသည်၏ အဖြစ်လည်းကောင်း။ အတိမာနောစ၊ အလွန်
မာန်မူခြင်းလည်းကောင်း။ ဥဿုယာစ၊ သူတပါးတို့၏စည်းစိမ်ကို
ပြုစုခြင်းလည်းကောင်း။ ဣစ္ဆာစ၊ စည်းစိမ်ဥစ္စာ၌တပ်ခြင်းလည်း
ကောင်း။ ဝိဝိစ္ဆာစ၊ မိမိစည်းစိမ်ကို လျှို့ဝှက်ခြင်းလည်းကောင်း။
ပရဟေဋ္ဌနာစ၊ သူတပါးတို့ကို နှိပ်စက် ညှဉ်းဆဲ ခြင်းလည်း
ကောင်း။ လောဘောစ၊ လောဘလည်းကောင်း၊ ဒေါသောစ၊
ဒေါသလည်းကောင်း။ မဒေါစ၊ မာန်ဖြင့်ယစ်ခြင်းလည်းကောင်း။

မောဟောစ၊ မောဟလည်းကောင်း။ ဧတေသု၊ ထိုတဆဲလေးပါး
 ကုန်သော ကိလေသာတို့၌။ ယုတ္တာ၊ ယှဉ်သော။ ပဇာ၊ ဆတ္တဝါ
 သည်။ အနိရာမဂန္ဓာ၊ မကင်းသောစိမ်းစော်အနံ့ရှိသည်။ ဟောတိ၊
 အံ့။ အာပါယိကာ၊ အပါယ်သို့ လားရလတ္တံ့။ (အပါယ်လားခြင်း
 ရှိသည်လည်းဟူ)။ ဟောတိ၊ ဖြစ်၏။ နိဂုတမြဟ္မလေဓကာ၊
 ပိတ်ပင်အပ်သော မြဟ္မာ့ပြည်ရှိသည်။ ဟောတိ၊ ဖြစ်၏။

အဟံ၊ သည်။ အာမဂန္ဓေ၊ စိမ်းစော်အနံ့ ညှိသောအနံ့တို့ကို။
 ဘာသမာနဿ၊ ဟောတတ်သော။ ဘောတော၊ အရှင်မြဟ္မာ၏။
 သန္တိကာ၊ မှ။ ယထာယေအာမဂန္ဓေ၊ တို့ကို၊ အာဇာနာမိ၊ ၏။
 တေအာမဂန္ဓေ၊ တို့ကို။ (တေနန္တိနသဒ္ဓါကား နိပိတ်မျှသာ
 တည်း)။ အဂါရံ၊ အိမ်၏အလယ်၌၊ အဗျာဝသတာ-အဗျာဝ
 သန္တေန၊ သော။ မယာ၊ သည်။ သုနိဗ္ဗာယာ၊ အလွန်ဖျောက်နိုင်ခဲ့
 ကုန်၏။ (အလွန်ဖျက်ဆီးနိုင်ကုန်၏၊ လည်းဟူ)။ ဘော၊ အရှင်
 မြဟ္မာ၊ အဟံ၊ ဝါသည်။ အဂါရသ္မာ၊ အိမ်ရာထောင်သောလူ၏
 ဘောင်မှ။ (နိက္ခမိတွာ၊ ထည့်ပါ)။ နိက္ခမိတွာ၊ ဤ။ အနဂါရိယံ၊
 အိမ်ရာမထောင်သော ရဟန်းဘောင်၌။ ပဗ္ဗဇိဿာမိ၊ အံ့၊ ဣတိ
 ဧသော ပရိဝိတက္ကော၊ သည်။ အဟောသိ၊ ဖြစ်၏။ ဣဒါနိ၊ ၌။
 ဘဝံဂေါဝိန္ဒော၊ သည်။ ယထပဗ္ဗဇ္ဇာကရဏသံ၊ ၏။ ကာလံ၊ ကို။
 မညသိ၊ ၏။ တံပဗ္ဗဇ္ဇာကရဏံ၊ ထိုသို့ ရဟန်းပြုခြင်းကို။ ကရောဟိ၊
 လော။ ဣတိ၊ ဤသို့။ သနက္ခမာရော၊ သော။ မြဟ္မာ၊ သည်။
 အဝေါစ၊ ၏။

*

ရေဏုရာဇ အာဇန္တနာ

၃၂၁။ ပ။ ဧတံဝစံနံ၊ ဤစကားကို။ အဝေါစ၊ ဆို၏။ ကိံ၊ အဝေါ
 စ၊ အဘယ်သို့ဆိုသနည်းဟူမူကား။ ဘော၊ အရှင်မင်းကြီး။ ယော
 ပုရောဟိတော၊ အကြင် ပုရောဟိတ်သည်။ ရဇံ၊ ကို။ အနုသာ
 သိဿတိ၊ လတ္တံ့။ အညံ၊ သော။ တံပုရောဟိတံ၊ ကို။ ဘဝံ၊ သည်။

ဒါနိ၊ ဣ။ ပရိယေသတု၊ ရှာတော်မူလော့။ တော၊ အရှင်မင်းကြီး။
 အဟံ၊ သည်။ အဂါရသ္မာ၊ မှ။ နိက္ခမိတ္တာ၊ ဤ။ အနဂါရိယံ၊ ဣ။
 ပဗ္ဗဇိတံ၊ ငှါ။ ဣစ္ဆာမိ၊ ဤ။ ခေါပန၊ စင်စစ်။ မေမယာ၊ သည်။
 ယထာ-ယေအာမဂန္ဓေ၊ တို့ကို။ ဘာသမာနဿ၊ သော။ ဗြဟ္မဏော၊
 ဤ။ သန္တိကာ၊ မှ။ အာမဂန္ဓဝစနံ၊ အာမဂန္ဓနှင့်စပ်သော စကားကို။
 သုတံ၊ ကြားအပ်ပြီ။ တေအာမဂန္ဓေ၊ တို့ကို။ (နကား နိပါတ်မျှ
 သာတည်း)။ အဂါရံ၊ ဣ။ အဇ္ဈာဝသတာ-အဇ္ဈာဝသန္တေန၊ သော။
 မယာ၊ သည်။ သုနိဗ္ဗဒယာ၊ ဖျက်ဆီးနိုင်ခဲ့ကုန်သည်။ ဟောန္တိ၊
 ကုန်၏။ တော၊ အရှင်မင်းကြီး။ အဟံ၊ သည်။ အဂါရသ္မာ၊ မှ။ နိက္ခ
 မိတ္တာ၊ ဤ။ အနဂါရိယံ၊ ဣ။ ပဗ္ဗဇိယာမိ၊ အံ။ ဣတိ၊ ဤသို့။
 အဝေါစ၊ ဤ။

တော၊ အရှင်မင်းကြီး။ အဟံ၊ သည်။ ဘူမိပတိံ။ မြေကြီးကို
 အစိုးရသော။ ရေဏု၊ ရေဏုအမည်ရှိသော။ ရာဇာနံ၊ မင်းကို။
 အာမန္တယာမိ၊ ကြားလျှောက်ပါ၏။ တံ၊ သင်သည်။ ရဇ္ဇေန၊
 သင်၏ပြည်ဖြင့်။ ပဇာနဿ၊ သိလော။ အဟံ၊ ငါသည်။ ပေါရော
 ဟိစ္စေ၊ ပုရောဟိတ်အဖြစ်၌။ နရမေ၊ မမွေ့လျော်ပြီ။ ။ဂေါရိန္ဒ၊
 ဂေါရိန္ဒ၊ တေ၊ သင်အား။ ကာမေဟိ၊ ကာမဂုဏ်တို့ဖြင့်။ (အလို
 ဆန္ဒတို့ဖြင့် လည်းဟူ)။ ဥနံ၊ ယုတ်သည်။ သစေဟောတိ၊ အံ၊
 ဧဝံ၊ ဤကာမဂုဏ်တို့ဖြင့်ယုတ်သည်။ သတိ၊ ရှိသော်။ အဟံ၊ ငါသည်။
 တေကာမဂုဏေ၊ တို့ကို။ ပရိပူရယာမိ၊ ပြည့်စုံစေအံ့။ ယောဇနော၊
 သည်။ တံ၊ သင်ဂေါရိန္ဒကို။ ဟိံသတိ၊ ညှဉ်းဆဲအံ့။ တံ၊ ထိုညှဉ်းဆဲ
 သောသူကို။ ဝါရေမိ၊ မြစ်အံ့။ အဟံ၊ သည်။ ဘူမိသေနာပတိံ၊ မြေကြီး
 ကိုအစိုးရသောမင်းတည်း။ တံ၊ သည်။ မေ၊ ဤ။ ပိတာ၊ အဘအရာ၌
 တည်သည်။ အသိ၊ ဖြစ်လော့။ အဟံ၊ သည်။ တေ၊ သင်၏။ ပုတ္တော၊
 သားအရာ၌တည်သည်။ အမှိ၊ အံ့။ ဂေါရိန္ဒ၊ ဣ။ မာနော၊ သင်စိတ်
 ရှိတိုင်း။ ပါဇဟိ၊ ကျင့်လော့။ ။(ဤအနက်ကား မာနောဂေါရိန္ဒ
 ပါဇဟိဟုရှိသော ပါဌအကိုင်း ယောဇနာသော အနက်တည်း။
 မာနောဂေါရိန္ဒပဇဟိဟူ၍လည်း ပါဌရှိ၏။) ဂေါရိန္ဒ၊ ဣ။ နော၊

တို့ကို။ မာပဇဟိ၊ မစ္စန္ဒလင်္ဂ။ (ဤသို့ယောဇနာလေ)။ ။ဘော၊
 အရှင်မင်းကြီး။ မေ၊ ငါအား။ ကာမေဟိ၊ တို့ဖြင့်။ နိနံ၊ ယုတ်သည်။
 နအတ္ထိ၊ မရှိ။ (နမတ္ထိကို နမေအတ္ထိဟု ပုဒ်ဖြတ်လေ)။ မေ၊ ကို။
 ဟိံသိတာ၊ နှိပ်စက်ညှဉ်းဆဲ တတ်သော သူသည်။ နဝိဇ္ဇတိ၊ ရှိ။
 အဟံ၊ သည်။ အမနုဿဝစော၊ ဗြဟ္မာ့ စကားကို။ သုဏာမိ၊
 ကြား၏။ (ထည့်ပါ)။ အမနုဿဝစော၊ ကို။ တသ္မာသုတွာ၊
 ထိုကြားသောကြောင့်။ အဟံ၊ ငါသည်။ ဂေဟေ၊ အိမ်၌။
 နရမေ၊ မမွေ့လျော်။ ဂေါဝိန္ဒ၊ နှစ်။ တံ၊ သင်သည်။ ယံအမနုဿ
 ဝစနံ၊ အကြင် ဗြဟ္မာ့ စကားကို။ သုတွာ၊ ၍။ နော၊ ငါတို့၏။
 ဂေဟေစ၊ အိမ်တို့ကိုလည်းကောင်း။ အမွေစ၊ တို့ကိုလည်းကောင်း။
 ကေဝလံစ၊ အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်း၌ နေသောသူကို လည်း
 ကောင်း။ ဇဟာသိ၊ စွန့်၏။ တသ္မိံ အမနုဿ၊ ထိုဗြဟ္မာ၌။ ကထံ
 ဝဏ္ဏော၊ အဘယ်သို့သော အဆင်းရှိသည်။ ဘဝတိ၊ နည်း။ တေ၊
 အား။ ကိံ အတ္ထံ၊ အဘယ်သို့သော အကျိုးစီးပွားကို။ အဘာသထ၊ ဆို
 ဆုံးမသနည်း။ ဘော အရှင်မင်းကြီး။ ပုဗ္ဗေ၌။ ဥပဂုတ္တဿ၊ မိုးလေး
 လပတ်လုံး တယောက်အထီး တည်းနေပြီးထသော။ ယိဇ္ဇကာမဿ၊
 ပူဇော်ခြင်းငှါ အလိုရှိသည်။ သတော သမာနဿ၊ ဖြစ်ထသော။
 မေမယာ၊ သည်။ ကုသပတ္တပရိတ္တတော၊ သမန်းမြက်အောက်နည်း
 စွာသော။ အဂ္ဂိ၊ ကို။ ပဇ္ဇလိကော၊ ညှိအပ်သည်။ အာသိ၊ ၍။
 တတော၊ တသ္မိံ ကာလေ၌။ ၌။ သနန္တနော၊ နှစ်လို ဘွယ်သော
 အဆင်းရှိသော။ တနည်းကား။ သနက္ခမာရအမည်ရှိသော။ ဗြဟ္မာ၊
 သည်။ ဗြဟ္မလောကာ၊ မှ။ အန္တရဟိတော၊ ကွယ်ခဲ့၍။ မေ၊ ၍။
 သမ္ဗုခေ၊ ၌။ ပါတုရဟု၊ ထင်ရှားဖြစ်၏။ သော၊ ထိုသနက္ခမာရ
 ဗြဟ္မာသည်။ မေ၊ ၍။ (အား၊ လည်းဟူ)။ ပဉ္စ၊ ပြဿနာကို။ ဝိယာ
 ကာသိ၊ ဖြေ၏။ တံ၊ ထိုသနက္ခမာရ ဗြဟ္မာ့စကားကို။ သုတွာ၊ ၍။
 အဟံ၊ သည်။ ဂေဟေ၊ အိမ်၌။ နရမေ၊ မမွေ့လျော်။ ဂေါဝိန္ဒ၊ နှစ်။ တံ၊
 သည်။ အမနုဿဝစော၊ ဗြဟ္မာ့စကားကို။ သုတွာ၊ ၍။ ယံဝစနံ၊ ကို။
 ဘာသတိ၊ ဆို၏။ အဟံ၊ သည်။ ဘောတော၊ အရှင်ဂေါဝိန္ဒ၏။



ဝစနံ၊ ကို။ သဒ္ဓဟာမိ၊ ယံကြည်၏။ ကထံ၊ အဘယ်ကြောင့်။ တုမေ၊
 တို့သည်။ အညှထာ၊ တပါးသောအပြားဖြင့်။ ဝတ္ထေထ၊ ကျင့်ရကုန်
 လတ္တံ့နည်း။ မယံ၊ အကျွန်ုပ်တို့သည်။ တေတံယေဝ၊ သံဃ်ကို
 သာလျှင်။ အနိဝတ္တိဿာမ၊ လိုက်၍ကျင့်ကုန်အံ့။ ပေါရိန္ဒ၊ နှစ်ဘဝံ၊
 သည်။ နော၊ ငါတို့၏။ သတ္ထာ၊ ဆရာသည်။ ဘဝတု၊ ဖြစ်လော့။
 ဝေဠုရိယော၊ ကျောက်မျက်ခွဲနှင့်တူသော။ အကာစော၊ နူးညံ့
 သိမ်မွေ့စွာထဒသာ။ ဝိမလော၊ အညစ်အကြေး ကင်းထသော။
 သုတော၊ အရောင်နှင့်ပြည့်စုံထသော။ မုဏိယထာ၊ ပတ္တမြားဇာတ်
 ကဲ့သို့။ ဧဝံတထာ၊ ထိုအတူ။ မယံ၊ တို့သည်။ ဂေါရိန္ဒဿ၊ အရှင်
 ဂေါရိန္ဒ၏။ အနုသာသနေ၊ အဆုံးအမ၌။ သုဒ္ဓါ၊ စင်ကြယ်စွာ။
 စရိဿာမ၊ ကျင့်ကုန်အံ့။

ဘဝံဂေါရိန္ဒော၊ အရှင်ဂေါရိန္ဒသည်။ အဂါရသ္မာ၊ လူ၏
 သောင်မှ။ နိက္ခမိတွာ၊ ၍။ အနဂါရိယံ၊ ရဟန်းဘောင်၌။ သစေပဗ္ဗ
 ဇိဿတိ၊ အကယ်၍ ရဟန်းပြုအံ့။ ဧဝံ၊ ဤသို့ ရဟန်းပြုသည်။
 သတိ၊ ရှိသော်။ မယံ၊ တို့သည်လည်း။ အနဂါရိယံ၊ ၌။ ပဗ္ဗဇိဿာမ၊
 ကုန်အံ့။ တေ၊ ၍။ ယာဂတိ၊ အကြင်အလားသည်။ အတ္ထိ၊ ၍။ (အထ
 ကား၊ မင်္ဂလာအနက်ရှိ၏)။ နော၊ ထိုအားလည်း။ သာဂတိ၊ သည်။
 ဘဝိဿတိ၊ လတ္တံ့။

*

ဆရာတ္ထိယ အာမန္တနာ

၃၂၂။ ။ ပ။ ဧတံဝစနံ၊ ကို။ အဝေါ၊ ၍။ ကိံ အဝေါ၊ နည်းဟူမူ
 ကား။ ဘဝန္တော၊ အရှင်တို့။ ယောပုရောဟိတော၊ သည်။ ဘဝန္တော
 နံ၊ အရှင်သားတို့အား။ ရဇ္ဇေန၊ ပြည်ဖြင့်။ (ပြည်ကိုလည်းဟူ)။
 အနုသာသိဿတိ၊ လတ္တံ့။ ဘဝန္တော၊ အရှင်တို့သည်။ ဣဒါနိ၊ ၌။
 အညံ၊ သော။ တံပုရောဟိတံ၊ ကို။ ဝရိယေသန္တ၊ ရှာကုန်လော့။
 တော၊ တို့။ အဟံ၊ သည်။ အဂါရသ္မာ၊ မှ။ နိက္ခမိတွာ၊ ၍။ အနဂါ
 ရိယံ၊ ၌။ ပဗ္ဗဇိတုံ၊ ငှါ။ ဣစ္ဆာမိ၊ ၍။ မေမယာ၊ သည်။ ယထာ-ယေ

အာမဝဇ္ဇေ၊ အကြင် စိမ်းစော်အနံ၊ ညှိသောအနံ တို့ကို။ ဘာသမာ
နဿ၊ သော။ ဗြဟ္မဇနော၊ နိ။ သဗ္ဗဓေ၊ မျက်မှောက်၌။ အာမဝဇ္ဇ
ဝစနံ၊ စိမ်းစော်အနံ၊ ညှိသောအနံ၊ နှင့်စပ်သောစကားကို။ သုတံခေါ
ပန၊ ကြားအပ်ပြီးသည့်သာတည်း။ တေအံာမဝဇ္ဇေ၊ တို့ကို။ (တေနဉ္စ
နကား၊ နိပါတ်မျှသာတည်း။ အနက်မရှိ)။ အဂါရံ၊ အိမ်၏အလယ်
၌။ အဇ္ဈာဝသတာ-အဇ္ဈာဝသန္တေန၊ နေသော။ မယာ၊ သည်။ သုနိဗ္ဗ
ဒယာ၊ မျက်ဆီးနိုင်ခဲ့ကုန်သည်။ ဟောန္တိ၊ ကုန်၏။ ဘော၊ အရှင်တို့။
အဟံ၊ သည်။ အဂါရသ္မာ၊ မှ။ နိက္ခမိတာ၊ ရှိ။ အနဂါရိယံ၊ ၌။ ပဗ္ဗ
ဇိဿာမိ၊ အံ။ ဣတိ၊ ဤသို့။ အဝေါစ၊ နိ။ အထခေါ၊ ၌။ တေဆခတ္ထိ
ယာ၊ တို့သည်။ ဧကမန္တံ၊ သို့။ အပက္ကမ္မ၊ ဖဲကုန်၍။ ဧဝံ၊ သို့။ သမစိန္တေ
သံ၊ ကြံကုန်၏။ ကိံ သမစိန္တေသံ၊ ကုန်သနည်းဟူမူကား။ ဣမေ
ဗြာဟ္မဏာနာမ၊ တို့မည်သည်ကား။ ဓနလုဒ္ဓါ၊ ဥစ္စာ၌တပ်မက်မော
တတ်ကုန်၏။ ယန္တုန-ယဒိပန၊ ရှိ။ မယံ၊ တို့သည်။ မဟာဂေါရိန္ဒ၊
သော။ ဗြာဟ္မဏံ၊ ကို။ ဓနေန၊ ဖြင့်။ သိက္ခေယျာမ၊ ဖျားယောင်းကုန်
အံ။ ဣတိ၊ သို့။ သမစိန္တေသံ၊ ကုန်၏။ တေဆခတ္ထိယာ၊ တို့သည်။ ပ။
ဧဝံ၊ သို့။ အာဟံသု၊ ကုန်၏။ ကိံ အာဟံသု၊ ကုန်သနည်းဟူမူကား။
ဘော၊ အရှင်ဂေါရိန္ဒ၊ သတ္တသု၊ ခုနစ်ပါးကုန်သော။ ဣမေသုရဇ္ဇေ
သု၊ တို့၌။ ပဟုတံ၊ များစွာသော။ သာပတေယျံ၊ ဥစ္စာနှစ်သည်။
သံဝိဇ္ဇတိ၊ ရှိ၏။ တတော၊ ထိုဥစ္စာနှစ်မှ။ ဘောတော၊ အရှင်ဂေါရိန္ဒ
၏။ (အားလည်းဟူ)။ ယာဝတ္ထကေန၊ အကြင်မျှလောက်သော
ဥစ္စာဖြင့်။ အတ္ထော၊ အလိုရှိသည်။ အတ္ထိ၊ ရှိ၏။ တာဝတ္ထကံ၊ ထိုမျှ
လောက်သောဥစ္စာကို။ အာဟရိတံ-အာဟရိယတု၊ ဆောင်တော်
မူလော။ ဣတိ၊ ဤသို့။ အာဟံသု၊ ကုန်၏။ ဘော၊ အရှင်တို့။ မာပိ၊
အားလည်း။ ပဟုတံ၊ သော။ ဣဒံသာပတေယျံ၊ သည်။ အလံ-
နိရတ္ထကံ၊ အကျိုးမရှိ။ တံသာပတေယျံ၊ သည်။ တဝန္တာနံယေဝ၊
အရှင်တို့သည်သာလျှင်။ ဝါဟသာ-ဝဟတု၊ ဆောင်စေသတည်း။
အဟံ၊ သည်။ တံသဗ္ဗံ၊ ထိုအလုံးစုံသောဥစ္စာကို။ ပဟာယ၊ ရှိ။ အဂါ
ရသ္မာ၊ မှ။ နိက္ခမိတာ၊ ရှိ။ အနဂါရိယံ၊ ၌။ ပဗ္ဗဇိဿာမိ၊ အံ။ မေမယာ၊



သည်။ ယထာယေအာမဂန္ဓေ၊ တို့ကို။ ဘာသမာနဿ၊ သော။
 ဗြဟ္မဉော၊ နိ။ သမ္ပုဗေ၊ ဌ။ အာမဂန္ဓဝစနံ၊ ကို။ သုတံခေါပန၊
 တည်း။ တေအာဂမန္ဓေ၊ တို့ကို။ (နကား နိပါတ်မျှသာတည်း။)
 အဂါရံ၊ ဌ။ အဇ္ဈာဝသတာ-အဇ္ဈာဝသန္တေန၊ သော။ မယာ၊ သည်။
 သုနိမ္မဒယာ၊ ဖျက်ဆီးနိုင်ခဲ့ကုန်သည်။ ဟောန္တိ၊ ကုန်၏။ ဘော၊ တို့။
 အဟံ၊ သည်။ အဂါရသ္မာ၊ မှ။ နိက္ခမိတွာ၊ ရှိ။ အနဂါရိယံ၊ ဌ။ ပဗ္ဗ
 ဇိဿာမိ၊ အံ။ ဣတိ၊ သို့။ ဂေါရိန္ဒော၊ သည်။ အဂေါစ၊ နိ။ ပ။ ဣမေ
 ဗြာဟ္မဏာနာမ၊ တို့မည်သည်ကား။ ဣတ္ထိလုဒ္ဓါ၊ မိန်းမ၌ တပ်မက်
 မောတတ်ကုန်၏။ ပ။ ဣတ္ထိဟိ၊ တို့ဖြင့်။ သိက္ခေယျာမ၊ ဖြားယောင်း
 ကုန်အံ။ ဣတိ၊ ဤသို့။ သမဇိန္တေသံ၊ ကုန်၏။ ဘော၊ အရှင်ဂေါရိန္ဒ။
 တတော၊ ထိုမိန်းမတို့မှ။ ဘောတော၊ အရှင်ဂေါရိန္ဒအား။ ယာဝတိ
 ကာဟိ၊ အကြင်မျှလောက်ကုန်သော။ ဣတ္ထိဟိ၊ တို့ဖြင့်။ အတ္ထော၊
 အလိုရှိ၏။ တာဝတိကာ၊ ကုန်သော။ ဣတ္ထိယော၊ တို့ကို။ အာနိယ
 တံ-အာနိယတု၊ ဆောင်တော်မူလော။ ဣတိ၊ သို့။ အာဟံသု၊ ကုန်၏။
 ဘော၊ တို့။ မမ၊ အား။ တာဣတ္ထိယော၊ တို့သည်။ အလံ-နိရတ္ထကာ၊
 အကျိုးမရှိကုန်။ မမ၊ အား။ စတ္တာရိသာ၊ လေးကျပ်အတိုင်းအရှည်
 ရှိကုန်သော။ သာဗိသိယော၊ တူသော ဇာတ်ရှိကုန်ထသော။
 ဘရိယာ၊ တို့သည်။ သန္တိ၊ ရှိကုန်၏။ တာသဗ္ဗာပိ၊ ထိုအလုံးစုံသော
 မယားတို့ကိုလည်း။ ပဟာယ၊ ရှိ။ အဟံ၊ သည်။ အဂါရသ္မာ၊ မှ။ နိက္ခ
 မိတွာ၊ ရှိ။ အနဂါရိယံ၊ ဌ။ ပဗ္ဗဇိဿာမိ၊ အံ။ ပ။ အနဂါရိယံ၊ ဌ။ ပဗ္ဗ
 ဇိဿာမိ၊ အံ။ ဣတိ၊ သို့။ ဂေါရိန္ဒော၊ သည်။ အဂေါစ၊ နိ။ ပ။

၃၂၃။ တေ၊ သင်၏။ ယာဂတိ၊ အကြင် အလားသည်။ အတ္ထိ၊
 နိ။ နော၊ တို့အား။ သာဂတိ၊ သည်။ တာဝိဿတိ၊ လတ္တံ။
 (အထကား၊ မင်္ဂလာအနက်ရှိ၏)။

ဘောန္တော၊ အိုအရှင်တို့။ ယတ္ထယေသုကာမေသု၊ အကြင်ဝတ္ထု
 ကာမ ကိလေသာကာမတို့၌။ ပုထုဇ္ဇေနော၊ သည်။ သတ္ထော၊ ပြီ၏။
 ဣာနိကာမာနိ၊ ထိုဝတ္ထုကာမ ကိလေသာကာမတို့ကို။ တုမေ၊
 တို့သည်။ သစေဇဟိတ္ထ၊ အကယ်၍ စွန့်ကုန်သည်ဖြစ်အံ။ ဧဝံ

သန္တေ၊ ဤသို့စွန့်သည်ရှိသော်။ ဝီရိယံ၊ ကို။ အာရမ္မဋ္ဌေ၊ အား ထုတ်ကုန်လော့။ ဒဠော၊ မြစွာ၊ ဆောက်တည်ကုန်သည်။ ဟောထ၊ ဖြစ်ကုန်လော့။ ခန္တိဗလ သမာဟိတာ၊ သည်းခံခြင်းတည်းဟူသော အားနှင့်ပြည့်စုံကုန်သည့်။ ဟောထ၊ ကုန်လော့။ ။ဧသဧသော မဂ္ဂေ၊ ဤကရုဏာနှင့်ယှဉ်သော ဈာန်တည်းဟူသော ခရီးသည်။ ဥဇုမဂ္ဂေ၊ ဖြောင့်သောခရီးမည်၏။ ဧသဧသောမဂ္ဂေ၊ သည်။ မြဟ္မ လောကူပပတ္တိယာ၊ မြဟ္မာ့ပြည်သို့ ရောက်ခြင်းငှါ။ အနုတ္တရော၊ အတုမရှိသော။ (မြတ်သော၊ လည်းဟူ)။ မဂ္ဂေ၊ နာမ။ ခရီးမည်၏။ သောမဂ္ဂေ၊ သည်။ သန္တိ၊ သူတော်ကောင်းဖြစ်ကုန်သောဘုရား ပစ္စေကဗုဒ္ဓါ၊ ဘုရားတပည့်တို့သည်။ ရက္ခိတော၊ စောင့်အပ်သော။ သဒ္ဓမ္မော၊ သူတော်ကောင်းတရားမည်၏။ ဣတ္ထိ၊ သို့။ ဂေါဝိန္ဒော။ သည်။ အဝေါစ၊ ၏။

တေနဟိ၊ ထိုသို့စာပြီးကား။ ဘဝံဂေါဝိန္ဒော၊ သည်။ သတ္တ ဝဿာနိ၊ တို့ပတ်လုံး။ အာဂမေတု၊ ငဲ့တော်မူဦးလော့။ သတ္တန္တံ ဝဿာနံ၊ တို့၏။ အစ္စယေန၊ ဖြင့်။ ပ။

ဘော၊ တို့။ သတ္တဝဿာနိ၊ တို့သည်။ အတိစိရံခေါ၊ အလွန် ကြာမြင့်ကုန်၏လော့။ အဟံ၊ သည်။ ဘဝန္တေ၊ အရှင်တို့ကို။ သတ္တ ဝဿာနိ၊ ခုနစ်နှစ်တို့ပတ်လုံး။ အာဂမေတု၊ နေခြင်းငှါ။ နသက္ကောမိ၊ မစွမ်းနိုင်။ ဘော၊ အိုအရှင်တို့။ ဧကော၊ အသူသည်။ ဇီဝိတာနံ၊ အသက်ကို။ ဇာနာတိနုခေါ၊ နည်း။ သမ္ပရာယော၊ တမလွန်ဘဝသို့။ ပဇာယ၊ သတ္တဝါ အပေါင်းသည်။ (ကတ္တားထည့်)။ ဝိပ္ပံ၊ လျင်စွာ။ (ဝိသေသနထည့်)။ ဂမနိယော၊ လားအပ်၏။ မရဏံ၊ သေခြင်းကို။ (ကံထည့်)။ မန္တာယ၊ ဖြင့်။ ပဏ္ဍိတေန၊ သည်။ (ကတ္တားထည့်)။ ဗောဒ္ဓဗ္ဗံ၊ သိအပ်၏။ (ဆင်ခြင်အပ်၏၊ လည်းဟူ) ကုသလံ၊ ကို။ ကတ္တဗ္ဗံ၊ ၏။ မြဟ္မစရိယံ၊ မြတ်သောအကျင့်ကို။ စရိတဗ္ဗံ၊ ကျင့်အပ်၏။ ဇာတဿ၊ ဖြစ်သော သတ္တဝါအား။ အမရဏံ၊ မသေခြင်းသည်။ နတ္ထိ၊ မရှိ။ ပ။ တေနဟိ၊ ထိုသို့ ခုနစ်နှစ်

မဇ်ဇိဝိသညိရှိသော်။ တဝံဂေါရိန္ဒော၊ သည်။ ဆဝဿာနိ။ တို့ပတ်
လုံး။ပ။ဧကဿဝဿဿ၊ တန္တု၏။ အစ္စယေန၊ဖြင့်။ပ။

အဟံ၊ သည်။ တဝန္တေ၊ တို့ကို။ သတ္တမာသာနိ။ တို့ပတ်လုံး။
အာဂမေတုံ၊ ၄။နသက္ကောမိ၊မစွမ်းနိုင်။ပ။ မယံ၊တို့သည်။ ယာဝ၊
အကြင်မျှလောက်သော ကာလပတ်လုံး။ သကေပုတ္တဘာတရော၊
မိမိသား၊ ညီနောင်တို့ကို။ ရဇ္ဇေန၊ ပြည်၌။ အနုသာသိဿာမ၊
ကုန်အံ့။ တာဝ၊ လုံး။ တဝံဂေါရိန္ဒော၊ သည်။ သတ္တာဟံ၊ လုံး။
အာဂမေတုံ၊ လော။ပ။ တော၊ အရှင်တို့။ သတ္တာဟံ၊လုံး။ နစိရံ
ခေါ၊ မကြာမြင့်သလျှင်ကတည်း။ အဟံ၊သည်။ တဝန္တော၊အရှင်
တို့ကို။သတ္တာဟံ၊ လုံး။ အာဂမိဿာမိ၊ အံ့။ဣတိ၊သို့။ ဂေါရိန္ဒော၊
သည်။ အဝေါစ၊ ၏။

*

မြာဟ္မဏမဟာသာလာဒိနံအာမန္တနာ

၃၂၄။ အထခေါ၊ ၌။ တော။ ဒိုနတိတို့။ မဟာဂေါရိန္ဒော၊
သော။ မြာဟ္မဏော၊ သည်။ယေန-ယတ္ထ၊ ၌။ ဝေသတ္တမြာဟ္မဏံ
မဟာသာလာစ၊ထိုများစွာသော ဥစ္စာရှိကုန်သော ခုနစ်ယောက်
ကုန်သော ပုဏ္ဏားတို့ သည်လည်းကောင်း။ တေတာနိသတ္တ
နှာတကသတာနိစ၊ထိုခုနစ်ရာသော ရေချိုးလေ့ရှိကုန်သောသူတို့
သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။ပ။ တေဝစနံ၊ ကို၊အဝေါစ၊
၏။ကိံ အဝေါစ။ နည်းဟူမူကား။ တောန္တော၊ အရှင်တို့။ ယော
အာစရိယော၊သည်။ တဝန္တာနံ၊ အရှင်တို့ကို။မန္တေ၊ပေဒင်တို့ကို။
ဝါစေဿတိ၊ သင်လတ္တံ့။ အညံ၊ တပါးသော။တံအာစရိယံ၊ ကို။
တဝန္တော၊ အရှင်တို့သည်။ ဒါနိဣဒါနိ၊၌။ပရိယေသန္တ၊ ရှာကုန်
လော။ အဟံ၊ သည်။ တော၊တို့။ အဂါရသ္မာ၊မှ။ အနဂါရိယံ၊၌၊
ပဗ္ဗဇိတုံ၊ ၄။ ဣစ္ဆာမိ။ ၏။ပ။တဝံဂေါရိန္ဒော၊သည်။ အဂါရသ္မာ။
မှ။ နိက္ခမိတ္တာ၊ ၌။ အနဂါရိယံ၊၌။ မာပဗ္ဗဇိ၊ရဟန်းမပြုပါလင့်။
တော၊ အရှင်ဂေါရိန္ဒ၊ပဗ္ဗဇော၊ရဟန်းအဖြစ်သည်။ အပ္ပေသက္ခာစ၊

နည်းသော တုန်းတန်ခိုး ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ အပ္ပ
 လာဘာစ၊ နည်းသော လာဘ်ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။
 ဗြဟ္မညံ၊ ပုရောဟိတ်ပုဏ္ဏား၏ အဖြစ်သည်ကား။ မဟေသက္ခန္ဓ၊
 ကြီးသောတုန်းတန်ခိုးရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ မဟာလာဘာစ၊
 များသောလာဘ်ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ သို့။ အဝေ၊ စုံ၊
 ကုန်၏။ ဘဝန္တော၊ တို့။ ပဗ္ဗဇော၊ သည်။ အပ္ပေသက္ခာစ၊ သည်လည်း။
 ဟောတိ၊ ဖြစ်၏။ အပ္ပလာဘာစ၊ သည်လည်း။ ဟောတိ၊ ဖြစ်၏။
 ဗြဟ္မာညံ၊ သည်ကား။ မဟေသက္ခန္ဓ၊ သည်လည်း။ ဟောတိ၊ ဖြစ်၏။
 မဟာလာဘာစ၊ သည်လည်း။ ဟောတိ၊ ဖြစ်၏။ ဧဝံ၊ ဤသို့။ တုမှေ၊
 တို့သည်။ မာအာရစုတ္ထံ၊ မဆိုသင့်ကုန်။ ဘော၊ အရှင်တို့။ မယံ၊
 ငါတို့ကို။ အညတြထပေတွာ၊ ထား၍။ ဧကော၊ အသူသည်။ မယာ၊
 ငါထက်။ မဟေသက္ခတရောဝါ၊ အထူးသဖြင့် တန်းခိုး ကြီးမြတ်
 သည်လည်းကောင်း။ မဟာလာဘာ တရောဝါ၊ အထူးသဖြင့်
 ကြီးသောတန်းခိုး လာဘ်ရှိသည်လည်းကောင်း။ ဟောတိ၊ နုခေါ၊
 အံ့နည်း။ ဟိ၊ သင့်စွ။ ဘော၊ တို့။ အဟံ၊ သည်။ ဧတရဟိ၊ ဤ။ ရညံ၊
 မင်းတို့၏။ ရာဇော၊ မင်းလျှင်တည်း။ ဗြဟ္မာနံ၊ ဗြဟ္မာတို့ထက်။
 ဗြဟ္မာဝ၊ မြတ်သည်လျှင်တည်း။ ဂဟပတိကာနံ၊ လူတို့၏။ ဒေဝတာ၊
 နတ်လျှင်တည်း။ အဟံ၊ သည်။ တံသဗ္ဗံ၊ ကို။ ပဟာယ၊ ပယ်၍။ ပ။

*

ဘရိယာနံ အာမန္တနာ

၃၂၅။ ဘော၊ အိုနတ်တို့။ အထခေါ၊ ဤ။ မဟာဂေါဝိန္ဒော၊
 သော။ ဗြဟ္မဏော၊ သည်။ ယေနယတ္ထံ၊ ဤ။ စတ္တာရိသာ၊ လေးကျိပ်
 အတိုင်းအရှည် ရှိကုန်သော။ သာဒိသိယော၊ တူသော ဇာတ်ရှိ
 ကုန်ထသော။ ဘရိယာ၊ တို့သည်။ သန္တိ၊ ကုန်၏။ ပ။ ဘောတိနံ၊
 အရှင်မတို့တွင်။ ယာဇုတ္တိ၊ သည်။ ဝန္တံ၊ သွားခြင်းငှါ။ (ထည့်ပါ)။
 ဣစ္ဆတိ၊ အလိုရှိ၏။ သာဇုတ္တိ၊ သည်။ သကညတိကုလာနံ၊
 မိမိအမျိုးအိမ်တို့သို့။ ဝစ္ဆတု၊ သွားလေလော။ အညံ၊ သော။

တတ္တာရံဝါ၊ သင်ကိုမူလည်း။ ပရိယေသတု၊ ရှာသေသော။ ဘောတီ၊
 အိုမိန်းတို့။ အဟံ၊ သည်။ အဂါရသ္မာ၊ မှ။ နိက္ခမိတ္တာ၊ ရှိ။ အဂါရိယံ၊
 ဌ။ ပဗ္ဗဇိတံ၊ ငှါ။ ဣစ္ဆာမိ၊ နိ။ ပ။ ဘော၊ အရှင်ဂေါတမိန္ဒ၊ တုညေဝံ၊
 သည်သာလျှင်။ ဉ္ဇတိကကာမာနံ၊ ကုန်သော။ နော၊ တို့၏။ ဉ္ဇတိ၊
 တည်း။ တံပန၊ သင်သည်သာလျှင်။ တတ္တာကာမာနံ၊ သင်ကိုအလိုရှိ
 ကုန်သော ငါတို့၏။ တတ္တာ၊ လင်တည်း။ ပ။

*
 မဟာဂေါတမိန္ဒပဗ္ဗဇ္ဇာ

၃၂၆။ တဿသတ္တဘဿ၊ ထိုပိုင်းခြားအင်သော ခုနစ်ရက်
 ၏။ အစ္စယေန၊ ဖြင့်။ ပ။ ပဗ္ဗဇိတစ္ဆပန၊ ရဟန်းပြုသော။ မဟာဂေါတမိန္ဒ၊
 သော။ မြာဟ္မဏံ၊ ကို။ ခတ္တိယာ၊ မြေကြီးကို အစိုးရကုန်ထသော။
 မုဒ္ဒါဝသိတ္တာ၊ ထိပ်၌ အဘိသိက် သွန်းကုန်ပြီး ထသော။ သတ္တ
 ရာဇာနော၊ တို့သည် လည်းကောင်း။ သတ္တမြာဟ္မဏ မဟာသာ
 လာစ၊ ခုနစ်ယောက်ကုန်သော ဥစ္စာများသော ပုဏ္ဏားတို့သည်
 လည်းကောင်း။ သတ္တန္တာတသတာနိစ၊ ခုနစ်ရာသော ရေချိုးလေ့
 ရှိကုန်သော သူတို့သည်လည်းကောင်း။ စတ္တာရိသာ၊ ကုန်သော။
 သာဒိသိယော၊ ကုန်သော။ ဘရိယာစ၊ တို့သည်လည်းကောင်း။
 အနေကာနိ၊ ကုန်သော။ ခတ္တိယသဟဿာနိ၊ မင်းမျိုးအထောင်
 တို့သည် လည်းကောင်း။ အနေကာနိ၊ ကုန်သော။ မြာဟ္မဏ
 သဟဿာနိစ၊ တို့သည်လည်းကောင်း။ အနေကာနိ၊ ကုန်သော။
 ဝဟပတိသဟဿာနိစ၊ တို့သည် လည်းကောင်း။ အနေကေဟိ၊
 ကုန်သော။ ဣတ္တာဂါရေဟိ၊ မိန်းမအပေါင်းတို့နှင့်။ သဒ္ဓိံ၊ တကွ။
 ဣတ္ထိယောစ၊ တို့သည် လည်းကောင်း။ ပ။ အဂါရသ္မာ၊ မှ။ နိက္ခ
 မိတ္တာ၊ ရှိ။ အဂါရိယံ၊ ဌ။ ပဗ္ဗဇိတံ၊ ရဟန်းပြုသော။ မဟာဂေါ
 တမိန္ဒ၊ သို့။ အနုပဗ္ဗဇိ သု၊ အတုလိုက်၍ ရဟန်း ပြုကုန်၏။ ဘော၊
 အိုနတ်တို့။ တာယပရိသာယ၊ သည်။ (ဣဒိကား နိပါတ်မျှသာ
 တည်း)။ ပရိဝုတော၊ ခြံရံအပ်သည်ဖြစ်၍။ ပ။ ဝါရိကံ ဒေသစာရီ
 ကို။ စရတိ၊ သွား၏။ ဘော၊ အိုနတ်တို့။ တေနသမယေန၊ ဌ။

မဟာဝဂေါဝိန္ဒော၊ သော။ မြာဟ္မဏော၊ သည်။ ယံဂါမံဝါ၊ သို့
 လည်းကောင်း။ ယံနိဂမံဝါ၊ သို့လည်းကောင်း၊ ဥပသင်္ကမတိ၊ န။
 တတ္ထ၊ ထိုရွာကိုရုံးတို့၌။ မဟာဝဂေါဝိန္ဒော၊ သော။ မြာဟ္မဏော၊
 သည်။ ရညံ၊ တို့၏။ ရာဇာဝါမင်းလျှင်တည်း။ မြဟ္မာနံ၊ တို့ထက်။
 မြဟ္မာဝ၊ မြတ်သည်လျှင်တည်း။ ဂဟံပတိကာနံ၊ လူတို့၏။ ဒေဝတာ
 စ၊ နတ်လျှင်တည်း။ ဘော၊ တို့။ တေန ခေါပနသမယေန၊ ထိုမဟာ
 ဝဂေါဝိန္ဒ ရဟန်းပြုသော အခါ၌။ ယေခေါမနုဿာ၊ တို့သည်။
 ဝိပန္နိဝါ၊ ချီမှုလည်း ချီကုန်၏။ ဥပက္ခလန္တိဝါ၊ ချော်မှုလည်း ချော်
 ကုန်၏။ (အသွားမှုလည်း ချွတ်ကုန်၏၊ လည်း ဟူ)။ တေမနုဿာ၊
 တို့သည်။ ဧဝံ၊ သို့။ အာဟံသု၊ ကုန်၏။ ကိံ အဟံသု၊ သနည်းဟူ
 မှုကား။ မဟာဝဂေါဝိန္ဒဿ၊ သော။ မြာဟ္မဏဿ၊ အား။ နမေဝ၊
 ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ သတ္ထပုရောဟိတဿ၊
 ခုနစ်ယောက်ကုန်သောမင်းတို့၏ ပုရောဟိတ်အား။ နမေဝ၊ သည်။
 အတ္ထု၊ တည်း။ ဣတိ၊ သို့။ အာဟံသု၊ ကုန်၏။ ပ။

၃၂၇။ မေတ္တာသဟဂတေန၊ မေတ္တာနှင့်ယှဉ်သော။ ပ။ သဗ္ဗဓိ၊
 ခပ်သိမ်းသော အရပ်၌။ သဗ္ဗတ္တတာယ၊ အလုံးစုံ မိမိကိုယ်နှင့် တူ
 သည်၏အဖြစ်ဖြင့်။ ပ။ သာပကာနဉ္စ၊ တို့အားလည်း။ မြဟ္မလောက
 သဟဗျတာယ၊ မြဟ္မာ့ပြည်သို့ အတူတကွ ရောက်ခြင်းငှါ။ မဂ္ဂံ၊
 ခရီးကို။ ဒေသေသိ၊ ကြား၏။

၃၂၈။ ဘော၊ တို့။ တေနသမယေန၊ ၌။ မဟာဝဂေါဝိန္ဒဿ၊
 သော။ မြာဟ္မဏဿ၊ န။ ယေသာဝကာ၊ တို့သည်။ သဗ္ဗေနသဗ္ဗံ၊
 အကြွင်းမဲ့။ သာသနံ၊ အဆုံးအမကို။ အာဇာနိံသု၊ သိကုန်၏။
 တေသာဝကာ၊ တို့သည်။ ကာယဿ၊ ကိုယ်ခန္ဓာ၏။ ဧတဒါ၊
 ပျက်စီးခြင်းဟု ဆိုအပ်သော။ မရဏာ၊ စုတေခြင်း၏။ ပရံ၊ အ
 ထက်၌။ သုဂတိံ၊ ကောင်းသော အသားဖြစ်သော။ မြဟ္မလော
 ကံ၊ သို့။ ဥပပဇ္ဇိံသု၊ ရောက်လေကုန်၏။ ယေသာဝကာ၊ တို့သည်။
 သံဗ္ဗေနသဗ္ဗံ၊ အကြွင်းမဲ့။ န အာဇာနိံသု၊ ကုန်၊ တေသာဝကာ၊

တို့သည်။ ကာယသ၊ ၎င်း။ တေဒါ၊ သော။ မရဏာ၊ မှ။ ပရံ၊ နှစ်။
 အပေကစ္စေ၊ အချို့ကုန်သော တပည့်တို့သည်။ ပရနိဗ္ဗိတဝသဝတ္တိ
 နံ၊ ပရနိဗ္ဗိတဝသဝတ္တိနတ်ပြည်၌ ဖြစ်ကုန်သော။ ဒေဝါနံ၊ တို့၏။
 သဟဗျတံ၊ အပေါင်းအဖော်၏အဖြစ်သို့။ ဥပပဇ္ဇိံသု။ ရောက်လေ
 ကုန်၏။ ပ။ ယေသာဝကာ၊ တို့သည်။ သဗ္ဗနိဟိနံ၊ အလုံးစုံအောက်
 ယုတ်သော။ ကာယံ၊ ကိုယ်ကို။ ပရိပူရေသုံ၊ ပြည့်စေကုန်၏။ တေ
 သာဝကာ၊ တို့သည်။ ဂန္ဓဗ္ဗကာယံ၊ တောင်စောင့် နတ်တို့၏ကိုယ်
 ကို။ ပရိပူရေသုံ၊ ပြည့်စေကုန်၏။ ဣတိခေါပန၊ ဤသို့လျှင်။ သဗ္ဗေသံ
 ယေဝ၊ အလုံးစုံလျှင် ဖြစ်ကုန်သော။ တေသံကုလပုတ္တာနံ၊ တို့၏။
 ပဗ္ဗဇာ၊ ရဟန်းပြုခြင်းသည်။ အမောဃာ၊ အချည်းအနှီး မဟုတ်
 သည်။ အဟောသိ၊ ၎င်း။ အဝဇ္ဇာ၊ မမြုံသည်။ (မြုံသောမိန်းမနှင့်
 မတူသည်လည်းဟူ)။ အဟောသိ၊ ၎င်း။ သုဖလော၊ အကျိုးရှိသည်။
 အဟောသိ၊ ဖြစ်၏။ သဗ္ဗဒြယာ၊ အစီးအပွားရှိသည်။ အဟောသိ၊
 ၎င်း။ ဣတိ၊ သို့။ သနက္ခမာဇရာ၊ သော။ မြဟ္မာ၊ သည်။ တာဝတိံသေ၊
 တာဝတိံသာတံ၌ ဖြစ်ကုန်သော။ ဒေဝေ၊ နတ်တို့ကို။ အာမန္တေသိ၊
 သိစေ၏။

၃၂၉။ တဂဝါ၊ အရှင်ဘုရားသည်။ တံသဗ္ဗံ၊ ထိုအလုံးစုံသော
 အကြောင်းကို။ သရတိ၊ အောက်မှတော်မူ၏။ (သိတော်မူ၏၊
 လည်းဟူ)။ ဣတိ၊ သို့။ ပဉ္စသိခေါ၊ ပဉ္စသိခနတ်သားသည်။ တဂ
 ဝန္တိ၊ တို့။ အဝေါစ။ ၎င်း။ ဘောပဉ္စသိခ၊ အိုပဉ္စသိခ။ အဟံ၊ သည်။
 တံသဗ္ဗံ၊ ကို။ သရာမိ၊ ၎င်း။ အဟံ၊ သည်။ ဧတနသမယေန၊ ၎င်း။ မဟာ
 ဂေါတမိန္ဒော၊ သော။ မြဟ္မာဏော၊ ပုတ္တာသသည်။ အဟောသိ၊ ပြီ။
 အဟံ၊ သည်။ သာဝကာနံ၊ အား။ မြဟ္မာလောက သဟဗျတာယ၊
 မြဟ္မာပြည်၌ အတူတကွဖြစ်ခြင်းငှါ။ မဂ္ဂံ၊ ခရီးကို။ ဒေသေသိံ၊
 ပြီပြီ။ ပဉ္စသိခ၊ ပဉ္စသိခ။ တံပနမြဟ္မစရိယံ၊ ထိုချာန်တည်းဟူသော
 အကျင့်သည်။ နိဗ္ဗိဒါယ၊ ဝဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်းငှါ။ နသံဝတ္တတိ၊
 မဖြစ်။ ဝိရာဂါယံ၊ ဝဋ်ဆင်းရဲ၌တပ်ခြင်းကင်းခြင်းငှါ။ နသံဝတ္တတိ၊
 မဖြစ်။ နိရောဓာယ၊ ဝဋ်ဆင်းရဲတို့၏ ချုပ်ခြင်းငှါ။ နသံဝတ္တတိ၊ ဖြစ်။

ဥပသမာယ၊ ဝဋ်တရား၏ ငြိမ်းခြင်းငှါ။ နသံဝတ္တတိ၊ ဖြစ်။ အဘိညာယ၊ ဝဋ်တရားကို ပိုင်းခြား၍ သိခြင်းငှါ။ နသံဝတ္တတိ၊ မဖြစ်။ သမ္မောဓာယ၊ ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ နိုးခြင်းငှါ။ နသံဝတ္တတိ၊ မဖြစ်။ နိဗ္ဗာနာယ၊ နိဗ္ဗာန်သို့ရောက်ခြင်းငှါ။ နသံဝတ္တတိ၊ မဖြစ်။ ယာဝဒေဝ မြဟ္မလောကူပ ပတ္တိယာ၊ မြဟ္မာ့ပြည်တွင် ရှေ့ရောက်ခြင်းငှါသာလျှင်။ သံဝတ္တတိ၊ ၏။

ပဉ္စသိခ၊ ခ။ မေ၊ ၏။ ဣဒံခေါပနဗြဟ္မစရိယံ၊ ဤသိက္ခာသုံးပါးတို့၏ အပေါင်းဖြင့် ရေတွက်အပ်သော သာသနာဟူသော မြတ်သော အကျင့်သည်ကား။ ဧကန္တနိဗ္ဗိဒါယ၊ စင်စစ် ဝဋ်ဆင်းရဲမှ ငြီးငွေ့ခြင်းငှါ။ သံဝတ္တတိ၊ ၏။ ဝိရာဂါယ၊ ဝဋ်ဆင်းရဲ၌ တပ်ခြင်းမရှိခြင်းငှါ။ နိရောဓာယ၊ ဝဋ်တရားတို့၏ ချုပ်ခြင်းငှါ။ ဥပသမာယ၊ ဝဋ်တရားတို့၏ ငြိမ်းခြင်းငှါ။ အဘိညာယ၊ ဝဋ်တရားကို ပိုင်းခြား၍ သိခြင်းငှါ။ သမ္မောဓာယ၊ ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ နိုးခြင်းငှါ။ နိဗ္ဗာနာယ၊ ငှါ။ သံဝတ္တတိ၊ ၏။ ပဉ္စသိခ၊ ခ။ ယံဗြဟ္မစရိယံ၊ သည်။ ဧကန္တနိဗ္ဗိဒါယ၊ ငှါ။ သံဝတ္တတိ၊ ၏။ ပ။ နိဗ္ဗာနာယ၊ ငှါ။ သံဝတ္တတိ၊ ဖြစ်၏။ တံဗြဟ္မစရိယံ၊ သည်။ ကတမံ၊ မူကား။ အရိယော၊ ကိလေသာဟူသော အပြစ်မရှိသော။ အဋ္ဌကိကော၊ ရှစ်ပါးသော အင်္ဂါနှင့် ပြည့်စုံထသော။ အယမေဝမဂ္ဂေါ၊ ဤသို့ဆိုလတ္တံ့သော မဂ္ဂင်ရှစ်ပါးလျှင်တည်း။ ဣဒံတေမဂ္ဂါ၊ ထိုမဂ္ဂင်ရှစ်ပါးဟူသည်တို့ကား။ သေယျထစပိ ကတမေ၊ အဘယတို့နည်း ဟူမူကား။ သမ္မာဒိဋ္ဌိစ၊ သမ္မာဒိဋ္ဌိမဂ္ဂင်လည်းကောင်း ။ ပ။ သမ္မာသမာဓိစ၊ လည်းကောင်း။ ဣတိဣမေ၊ ဤသည်တို့တည်း။ ပဉ္စသိခ၊ ခ။ ဣဒံဗြဟ္မစရိယံ၊ ဤ မဂ္ဂင်ရှစ်ပါး တည်းဟူသော အကျင့်သည်။ (တံကား ပဒါလင်္ကာရတည်း)။ ဧကန္တနိဗ္ဗိဒါယ၊ ငှါ ။ ပ။ သံဝတ္တတိ၊ ၏။

၃၃၀။ ပဉ္စသိခ၊ ခ။ မေ၊ ၏။ ယေခေါပနသာဝကာ၊ တို့သည်ကား။ သဗ္ဗေနံသဗ္ဗံ၊ အကြွင်းမဲ့။ မေ၊ ၏။ သာသနံ၊ ကို။ အာဇာနန္တံ၊

ကုန်၏။ တေသာဝကော၊ တို့သည်။ အာသဝါနံ၊ တို့၏။ ခယာ၊ ကုန်
 ခြင်းကြောင့်။ အနာသဝံ၊ အာသဝ မရှိသော။ စေတောဝိမုတ္တိံ၊
 ကိလေသာတို့မှ လွတ်သော အရဟတ္တဖိုလ်စိတ်ကို။ ပညာဝိမုတ္တိံ၊
 ကို။ ဒိဋ္ဌေဝဓမ္မေ၊ ပစ္စုပ္ပန်ဖြစ်သော အတ္တဘော၌။ ဘယံ၊ မိမိကိုယ်
 တိုင်။ အဘိညာ အဘိညာယ၊ ထူးသော ပစ္စဝေက္ခနာ ဉာဏ်ဖြင့်။
 သစ္စိကတွာ၊ မျက်မှောက်သိ၍။ ဥပသမ္ပန္န၊ ပြည့်စုံစေ၍။ ဝိဟရန္တိ၊
 ကုန်၏။ ယေသာဝကော၊ တို့သည်။ သဗ္ဗေနသမ္ပံ၊ မဲ့။ သာသနံ၊ ကို။
 နအာဇာနန္တိ၊ ကုန်။ တေသာဝကော၊ တို့သည်။ ပဉ္စန္ဒံ၊ ကုန်သော။
 သြရမ္ဘာဝိယာနံ၊ ကာမဘုံ၌ဖြစ်စေတတ်သော အဖို့ရှိကုန်ထသော။
 သံယောဇနာနံ၊ တို့၏။ ပရိက္ခယာ၊ အကြွင်းမဲ့ကုန်ခြင်းကြောင့်။
 သြပပါတိကာ၊ ဥပပါတ် ပဋိသန္ဓေသာ ရှိကုန်သည်။ ဟောန္တိ၊
 ကုန်၏။ တတ္ထ၊ ထိုဗြဟ္မာ့ပြည်၌။ ပရိနိဗ္ဗာယိနော၊ ပရိနိဗ္ဗာန်ပြုလေ။
 ရှိကုန်သည်။ ဟောန္တိ၊ ကုန်၏။ တသ္မာလောကော၊ ထိုဗြဟ္မာ့ပြည်မှ။
 အနာဝတ္တိဓမ္မာ၊ တဖန် မပြန်ခြင်းသဘောရှိကုန်သည်။ ဟောန္တိ၊
 ကုန်၏။ ယေသာဝကော၊ တို့သည်။ သဗ္ဗေနသမ္ပံ၊ မဲ့။ သာသနံ၊ ကို။
 နအာဇာနန္တိ၊ ကုန်။ တေသုသာဝကေသု၊ တို့တွင်။ အပ္ပေကဓ္စေ၊
 အချို့ကုန်သောတပည့်တို့သည်။ တိဏ္ဍံ၊ ကုန်သော။ သံယောဇနာ
 နံ၊ တို့၏။ ပရိက္ခယာ၊ အကြွင်းမဲ့ကုန်ခြင်းကြောင့်။ ရာဂဒေါသ
 မောဟာနံ၊ တို့၏။ တနုတ္တာ၊ ခေါင်းပါးခြင်းကြောင့်။ သကဒါဂါ
 မိနော၊ သကဒါဂါမ် မည်ကုန်သည်။ ဟောန္တိ၊ ကုန်၏။ သကိ
 ဒေဝ၊ တကြိမ်သာလျှင်။ ဣမံသောကံ၊ ဤလူ့ပြည်သို့။ အာဂန္တော၊
 ပဋိသန္ဓေ ယူသောအားဖြင့် တဖန်ပြန်၍။ ဒုက္ခဿ၊ ဆင်းရဲ၏။
 အန္တိ၊ အဆုံးကို။ ကရိယန္တိ၊ ကုန်လတ္တံ့။ ယေသာဝကော။
 တို့သည်။ သဗ္ဗေနသမ္ပံ၊ မဲ့။ သာသနံ၊ ကို။ နအာဇာနန္တိ၊ ကုန်။
 တေသုသာဝကေသု၊ တို့တွင်။ အပ္ပေကဓ္စေ၊ တို့သည်။ တိဏ္ဍံ၊
 ကုန်သော။ သံယောဇနာနံ၊ တို့၏။ ပရိက္ခယာ၊ ကြောင့်။ သောတာပ
 န္နာ၊ သောတာပန်မည်ကုန်သည်။ ဟောန္တိ၊ ကုန်၏။ အဝိနိပါတ
 ဓမ္မာ၊ အပါယ်သို့ကျစေတတ်သော အကုသိုလ်တရားမရှိကုန်သည်။

၀၀၀

(အပေါယ်သို့ကျတတ်သော အတ္တဘော မရှိကုန်သည်၊ လည်းဟူ)။
 ဟောန္တိ၊ ကုန်၏။ နိယတာ၊ အရိယမဂ်၏ မြဲခြင်းသဘောရှိကုန်
 သည်။ ဟောန္တိ၊ ကုန်၏။ သဗ္ဗေဝိပရာယနာ၊ အထက်မဂ်သုံးပါး
 အပေါင်းလျှင် ဖြစ်ရာရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ပဉ္စသီခ၊ ခ။
 ဣတိခေါ၊ သို့။ သဗ္ဗေသညေဝ၊ အလုံးစုံလျှင်ဖြစ်ကုန်သေခ။ ဣမေသံ
 ကုလပုတ္တာနံ၊ တို့၏။ ပဗ္ဗဇ္ဇာ၊ သည်။ အမောဃာ၊ သည်။ အဟောသိ၊
 ၏။ အဝဉ္ဇာ၊ မမြဲသည်။ အဟောသိ၊ ၏။ သဖလာ၊ အကျိုးရှိသည်။
 အဟောသိ၊ ၏။ သဥဒြယာ၊ အစီးအပွားရှိသည်။ အဟောသိ၊ ၏။
 ဣတိ၊ ဤသို့။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဣဒံစနံ၊ ကို။
 အဝေါစ၊ ၏။

ပဉ္စသီခေါ၊ ဦးစွန်းငါးခုရှိသော။ ဂန္ဓဗ္ဗပုတ္တော၊ စောင်းသမား၏
 သားသည်။ အတ္တနော၊ နှစ်လိုမ်းသာသည်ဖြစ်၍။ ဘဂဝတော၊
 ၏။ ဘာသိတံ၊ ဟောတော်မူအပ်သော တရားတော်ကို။ အဘိနန္ဒိ
 တွာ၊ အလွန်နှစ်သက်၍။ အနုမောဒိတွာ၊ အလွန် ဝမ်းမြောက်၍။
 ဘဂဝန္တိ၊ ကို။ အဘိဝါဒေတွာ၊ ရိုသေစွာရှိခိုး၍။ ပဒက္ခိဏံ၊ ကို။
 ကတွာ၊ ၍။ တတ္ထေဝ၊ ထိုအရပ်၌လျှင်။ အန္တရဓာယိ၊ ကွယ်လေ၏။

အမှာ

ပဉ္စသီခေါဂန္ဓဗ္ဗပုတ္တော ဟူသောစကားကို လူ့ပြည်
 ၌ ဦးစွန်းငါးခုရှိသော စောင်းသမားသားဖြစ်ဘူး
 သောကြောင့် ပုဗ္ဗဇေယျာရအားဖြင့် ဆိုအပ်သတည်း။ နတ်ပြည်
 ၌ပင် ဦးစွန်းငါးခုရှိသော စောင်းသမားသား ဖြစ်သောကြောင့်
 ဆိုသည်မဟုတ်ဟု မှတ်လေ။

ဆဋ္ဌံ၊ သော။ မဟာဝဂါဝိန္ဇသုတ္တံ၊ သည်။ နိဋ္ဌိတ၊ ပြီ။



၇-မဟာသမယ သုတ္တ

၃၃၁။ ဘန္တေကထပ။ပ။ဇုဒ္ဓိသုတ္တံ၊ ဤမဟာသမယသုတ်ကို။
မေမယာ၊သည။ ဘဝဝတော၊၏။ သစ္စုခါ၊ မှ။ ဧဝံ၊သို့။ သုတံ၊၏။
ဧကံ၊ ဇော။ သမယံ၊၌။ ဘဝဝါ၊ သည။ သတ္ထေယု၊ တို့၌။ကပိသ
ဝတ္ထု၊သို့။ ပြည်၌။ မဟာဝနေ၊တောကြီး၌။ မဟတာ၊ဂုဏ်အားဖြင့်
ကြီးသော။တနည်းကား၊ အရေအတွက်အားဖြင့်များသော။ဘိက္ခု
သံ၊သေန၊နှင့်။ သဒ္ဓိံ၊ တက္က၊ သဗ္ဗေဟေဝ အရဟန္တေဟိ၊ အလုံးစုံ
လျှင် ရဟန္တာချည်းဖြစ်ကုန်ထသော်။ ပဉ္စမတ္ထေဟိဘိက္ခုသတေဟိ၊
ငါးရာသောအတိုင်းအရှည်ရှိကုန်သောရဟန်းတို့နှင့်။ သဒ္ဓိံ၊ တက္က။
ဝိဟရတိ၊၏။ဒသဟိလောကဓာတူဟိ၊ တသောင်းသောစကြဝဠာ
တို့မှ။ (အာဂမ္မထည့်ပါ)။ အာဂမ္မ၊ ဤ။ ဒေဝတာစ၊ တို့သည်
လည်း။ ယေဘုယျေန၊ အားဖြင့်။ ဘဝဝန္တု၊ ကိုလည်းကောင်း။
ဘိက္ခုသံ၊သည။ကိုလည်းကောင်း။ ဒဿနာယ၊ဖူးမြင်ခြင်းငှါ။ သန္တု
ပတိတာ၊ စည်းဝေးကုန်သည်။ ဟောန္တိ၊ကုန်၏။ အထခေါ၊ ထိုသို့
စည်းဝေးသော အခါ၌။- (ထိုသို့ ကပိလဝတ်ပြည်၌၊ လည်းဟူ)။
စတုန္တံ၊ လေးယောက်ကုန်သော။ သုဒ္ဓါဝါသကာယိကာနံ၊ သုဒ္ဓါ
ဝါသတုံ၌ နေကုန်သော၊ ဒေဝါနံ၊ ဗြဟ္မာတို့၏။ ဧထံဧသော ပရိ
ဝိတက္ကော၊သည်။အတောသိ၊၏။ ကိံအဟောသိ၊ နည်းဟူမူကား။
အယံခေါဘဂဝါ၊ သည။ပ။ ဝိဟရတိ၊၏။ပ။ သန္တုပတိတာ၊ ကုန်
သည်။ ဟောန္တိ၊ကုန်၏။ ယန္တုနယဒိပန၊၍။မယဒ္ဓိံ၊တို့သည်လည်း။
ပ။ ပစ္စေကံ၊အသီးအသီး။ ဂါထံ၊ ကို။ ဘာသေယျံ၊ ရွတ်ကုန်အံ့။
ဣတိဧသောပရိဝိတက္ကော၊ သည။အဟောသိ၊ ၏။

၃၃၂။ အထခေါ၊ ၌။ တာဒေဝတာ၊ ထိုသုဒ္ဓါဝါသဗြဟ္မာတို့
သည်။ဗလဝါ၊သော။ပုရိသော၊သည်။ သမိဉ္စိတံ၊ခွေသော။ ဗာဟံ၊
လက်ရုံးကို။ပသာဇေယျ သေယျထာဝိနာမဝါ၊ ဆန့်သကဲ့သို့လည်း
ကောင်း။ ပသာရိထံ၊ သော။ဗာဟံ၊ကို။သမိဉ္စေယျ သေယျထာဝိ
နာမဝါ၊ ခွေသကဲ့သို့ လည်းကောင်း။ ဧဝမေဝ၊ ဣလျှင်၊ သုဒ္ဓါဝါ

သေသု၊ အမည်ရှိကုန်သော။ ဒေဝေသု၊ မြိဟ္မဒုဘုံတို့၌၊ အန္တရဟိ
 တာ၊ ကွယ်ခဲ့ကုန်သည်ဖြစ်၍။ ဘဂဝတော၊ ဤ။ ပုရတော၊ ရှေ့၌။
 ပါတုရဟေသံ၊ ထင်ရှားဖြစ်ကုန်၏။ အထခေါ၊ ၌။ တာဒေဝတာ၊ ထို
 သုဒ္ဓါဝါသမြဟ္မာတို့သည်။ ပ။ ကော၊ တယောက်သော။ ဒေဝတာ၊
 မြဟ္မာသည်။ ဘဂဝတော၊ ဤ။ သန္တိကေ၊ ၌။ ဣမံဂါထံ၊ ကို။ အဘာ
 သိ၊ ရှု၏။

ဘဂဝါ၊ ရှင်ပင်ဘုရား။ ပဝနသ္မိံ၊ ကြီးစွာသော တောအုပ်၌။
 မဟာသမယော၊ များသော နတ်တို့၏ အပေါင်းသည်။ သန္တိပတိ
 တော၊ စည်းဝေး၏။ ဒေဝကာယာ၊ နတ်အပေါင်းတို့သည်။ သမာ
 ဂတာ၊ အညီအညွတ် လာကုန်၏။ မယဇ္ဈိ၊ တို့သည်လည်း။ သမာ
 ဂတေ၊ အညီအညွတ်လာကုန်သော။ ဒေဝကာယေ၊ တို့ကို။ ဒိသ္မာ၊
 မြင်၍။ (ထည့်ပါ လေးပုဒ်)။ ဣမံမဗ္ဗသမယံ၊ ဤတရားနာသော
 အစည်းအဝေးသို့။ အာဂတာ၊ လာကုန်သည်။ အမှာ၊ ဖြစ်ကုန်၏။
 ကိံကာရဏာ၊ အဘယ်ကြောင့် လာကုန်သနည်း ဟူမူကား။ အပ
 ရာဇိတသံဃံ၊ တစုံတခုသောကိလေသာတည်းဟူသော ရန်သူသည်
 မအောင်နိုင်သော သင်္ဘောတော်ကို။ တနည်းကား၊ တစုံတခုသော
 ကိလေသာတည်းဟူသော ရန်သူသည် မလှုပ်စေနိုင်သော သင်္ဘော
 တော်ကို။ ဒက္ခိတာယ၊ ဖူးမြင်ခြင်းငှာ။ အာဂတာ၊ ကုန်သည်။ အမှာ၊
 ကုန်၏။ (ဒက္ခိတာယပရာဇိတသံဃံကို ဒက္ခိတာယ အပရာဇိတ
 သံဃံဟု ပုဒ်ဖြတ်)။

အထခေါ၊ ၌။ အပရာ၊ တယောက်သော။ ဒေဝတာ၊ မြဟ္မာသည်။
 ဘဂဝတော၊ ဤ။ သန္တိကေ၊ ၌။ ဣမံဂါထံ၊ ကို။ အာဟ၊ ဤ။

ဘဂဝါ၊ ရှင်ပင်ဘုရား။ တတြ၊ ထိုစည်းဝေးရာအရပ်၌။ ဘိက္ခ
 ဝေါ၊ တို့သည်။ အတ္တနော၊ ဤ။ ဝိတ္တံ၊ ကို။ သမဒုဒဟံသု၊ သမာဓိနှင့်
 ယှဉ်စေကုန်ပြီ။ (ကောင်းစွာအာရုံ၌ ထားပြီး လည်းဟူ)။ အတ္တ
 နော၊ ကို။ ဥဇုကံ၊ ဖြောင့်စွာ။ အကံသု၊ ပြုကုန်ပြီ။ သာရထိ၊ ရထား
 ထိန်းသည်။ သမပဝတ္ထေသု၊ အညီအညွတ်ဖြစ်ကုန်သော။ သိန္ဓဝေ
 သု၊ သိန္ဓောမြင်းတို့၌။ နေတ္တာနိ၊ ကြီးတို့ကို။ ဝဟေတွာ၊ ကိုင်၍။

အစောဒန္တော၊ မနှင်မူ၍။ တိဋ္ဌတိဇ္ဇဝ၊ တည်သကဲ့သို့။ ပဏ္ဍိတော၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်နှင့် ပြည့်စုံကုန်သော။ တိက္ခဝေါ၊ တို့သည်။ ဣန္ဒြိယာနိ၊ တို့ကို။ ရက္ခန္တိ၊ ကုန်၏။ ဧတေတိက္ခဝေါ၊ တို့ကို။ ဒက္ခိတာယ၊ ၄။ မယံ၊ တို့သည်။ အာဂတာ၊ လာကုန်၏။ (ဤသို့ ပါဌသေသ ထည့်၍ ယောဇနာလေ)။

၉ အထခေါ၊ ဤ။ အပရာ၊ သော။ ဒေဝတာ၊ မြဟ္မာသည်။ ဘဂဝတော၊ ၎င်း၊ သန္တိကေ၊ ဤ။ ဣမံဂါထံ၊ ကို။ အဘာသိ၊ ၎င်း။

ဘဂဝါ၊ ဘုရား။ သုဗ္ဗါ၊ ကိလေသာတို့မှ စင်ကုန် ပြီးထသော။ ဝိမလာ၊ ကိလေသာတည်းဟူသော အညစ်အကြေးမှ ကင်းကုန်ပြီး ထသော။ စက္ခုမတာ၊ ငါးပါးသောစက္ခုနှင့်ပြည့်စုံသောကြောင့်။ (ပြည့်စုံသော အားဖြင့်၊ လည်းဟူ)။ သုဒန္တော၊ အလွန်ယဉ်ကျေး ကုန်ထသော။ တေသုသုနာဂါ၊ ထိုငယ်သော ရဟန္တာတို့သည်။ (ထိုရဟန္တာငယ်တို့သည် လည်းဟူ)။ ဒိလံ၊ ရာဂ ဒေါသ မောဟ တည်းဟူသော ငြောင့်ကို။ ဆေတ္တာ၊ ဖြတ်ကုန်၍။ ပလိဗံ၊ ရာဂ ဒေါသ မောဟတည်းဟူသော တံခါးကျည်ကို။ ဆေတ္တာ၊ ကုန်၍။ ဣန္ဒြိယံ၊ ရာဂဒေါသမောဟတည်းဟူသောတံခါးကိုင်ကို။ ဥိဟစ္စ၊ ဖျက်ဆီးကုန်၍။ အနေဇာ၊ တဏှာမရှိကုန်သည်ဖြစ်၍။ စတုသု၊ သော။ ဒိသာသု၊ တို့၌။ စရန္တိ၊ သွားကုန်၏။ တေသုသုနာဂေါ၊ ထိုရဟန္တာငယ်တို့ကို။ ဒက္ခိတာယ၊ ၄။ မယံ၊ တို့သည်။ အာဂတာ၊ ကုန်၏။

၁၀ ပ။ ဘဂဝါ၊ ဘုရား။ ယေကေစိ၊ ခပ်သိမ်းသော သူတို့သည်။ ဗုဒ္ဓံ၊ ကို။ သရဏံ-သရဏံဇုတိ၊ ဆင်းရဲကို ဖျောက်ပေတတ်၏ ချမ်းသာကို ဆောင်ပေတတ်၏ ဟူ၍။ ဝတာသေ၊ သိကုန်၏။ (ဆည်းကပ်ကုန်၏၊ လည်းဟူ)။ တေဇနော၊ တို့သည်။ မာနုသံ၊ လူဖြစ်သော။ ဒေဟံ၊ အတ္တဘောကို။ ပဟာယ၊ စွန့်ကုန်၍။ အပါယံ၊ အပါယ်လေးဘုံသို့။ နဂမိဿန္တိ၊ မလားရကုန်လတ္တံ့။ ဒေဝကာယံ၊ နတ်ပြည်ကို။ ပရိပူရေဿန္တိ၊ ပြည့်စေကုန်လတ္တံ့။

*

ဒေဝတာသန္နိပါတ

၃၃၃။ အထခေါ်၌။ တဂဝါ၊ သည်။ ဘိက္ခု၊ တို့ကို။ အာမန္တေ
 သိ၊ သိစေတော်မူ၏။ ကိံ အာမန္တေ သိ၊ နည်းဟူမူကား။ ဘိက္ခုဝေ၊
 တို့။ ဒဿသုလောကဓာတုသု၊ ထိုတသောင်းသေခ စကြဝဠာတို့၌။
 ဝသန္တာ၊ နေကုန်သော။ ဒေဝတာ၊ တို့သည်။ တထာဂတဉ္စ၊
 ဝါဘုရားကို လည်းကောင်း။ ဘိက္ခုသံဃဉ္စ၊ ကိုလည်းကောင်း။
 ဒဿနံယ၊ ငှါ။ ယေဘုယျေန၊ ဖြင့်။ သန္နိပတိတာ၊ ကုန်သည်။
 ဟောန္တိ၊ ကုန်၏။ ဘိက္ခုဝေ၊ တို့။ အတိတံ၊ လွန်လေပြီးသော။
 အဒ္ဓါနံ၊ ကာလ၌။ အရဟန္တော၊ သံသရာတည်းဟူသော စက်၏
 အကန်ကို ဖျက်ဆီးတော် မူကုန်ပြီး ထသော။ သမ္မာ သမ္ဗုဒ္ဓါ၊
 မဖောက် မပြန် အလိုလို သာလျှင် အလုံးစုံသော တရားတို့ကို
 သယမ္ပုဏ္ဏဏ်ဖြင့် သိတော်မူပြီး ထသော။ ယေပိ ဘဂဝန္တော၊
 အကြင်မြတ်စွာဘုရားတို့ သည်လည်း။ အဟေသံ၊ ဖြစ်ကုန်ပြီ။ ဧတ
 သန္နိဘဂဝန္တာနံ၊ တို့အားလည်း။ ဧတရဟိ၊ ယခုပစ္စုပ္ပန်၌။ မယံ၊
 အား။ ဒေဝတာ သန္နိပါတာ၊ နတ်တို့၏ အစည်းအဝေးတို့သည်။
 ဟောန္တိ သေယျထာပိ၊ ဖြစ်ကုန် သကဲ့သို့။ ဧတံ ပရမာယေဝ
 ထိုမျှ အတိုင်း အရှည် ရှိသည်သာလျှင် ဖြစ်ကုန်သော။ ဒေဝတာ၊
 သန္နိပတိတာ၊ တို့သည်။ အဟေသံ၊ ဖြစ်ကုန်ပြီ။ ဘိက္ခုဝေ၊ တို့။
 အနာဂတံ၊ သော။ အဒ္ဓါနံ၊ ၌။ အရဟန္တော၊ ကုန်ထသော။ သမ္မာ
 သမ္ဗုဒ္ဓါ၊ ကုန်ထသော။ ယေပိ ဘဂဝန္တော၊ တို့သည်လည်း။
 တဝိဿန္တိ၊ ကုန်လတ္တံ့။ ပ။ ဘိက္ခုဝေ၊ တို့။ ဒေဝကာယာနံ၊ နတ်
 အပေါင်းတို့၏။ နာမာနိ၊ အမည်တို့ကို။ အာစိက္ခိယာမိ၊ ကြားအံ့။
 ဘိက္ခုဝေ၊ တို့။ ဒေဝကာယာနံ၊ တို့၏။ နာမာနိ၊ တို့ကို။ ကိတ္တ
 ယိဿာမိ၊ ဖြစ်စေအံ့။ ဒေသိဿာမိ၊ ထင်စွာပြုပေအံ့။ (သုံးပုဒ်
 ကား ပရိယာယ်ချည်းတည်း။ အဓိပ္ပာယ် အထူးမရှိ)။ တံ၊ ထိုဝါ
 ဟောလတ္တံ့သော။ စကားကို။ တုဗ္ဗေ၊ သင်တို့သည်။ သုဏာထ၊
 နာကုန်လော့။ အဟံ၊ သည်။ ဘာသိဿာမိ၊ ဟောအံ့။ ဣတိ၊
 ဤသို့။ အာမန္တေ သိ၊ ၏။ ဘန္တေ၊ ရား။ ဧဝံသာရ၊ ကောင်းပြီ။

ဣတိခေါ၊ သို့။ တေဘိက္ခု။ တို့သည်။ ဘဂဝတော၊ ဤ။ ဝစနံ၊ ကို။
ပစ္စယောသံ၊ ရှေ့ရှု ဝန်ခံကုန်ပြီ။

၃၃၄။ ဘဂဝါ၊ သည်။ ဧတံဝစနံ၊ ကို။ အဝေါစ၊ ဤ။ ကိံ
အဝေါစ၊ နညှိးဟူမူကား။

ဘိက္ခဝေ၊ တို့။ သိလောကံ၊ အက္ခရာပုဒ်ဗျည်းတို့ဖြင့် မှတ်အပ်
သော ဂါထာအပေါင်းကို။ အနုကဿာမိ၊ ဟောပေတော့အံ။
ယတ္ထယေသုဌာနေသု၊ တို့၌။ ပဝတ္ထာ၊ ကုန်ထသော။ ဘုမ္မာ၊
မြေ၌တည်ကုန်ထသော။ ဒေဝတာ၊ တို့သည်။ တဒဿိတာ၊
ထိုထိုသောအရပ်ကို ခိုကုန်သည်။ ဟောန္တိ၊ ကုန်၏။ တတ္ထ
တေသုဌာနေသု၊ တို့၌။ ပဝတ္ထာ၊ ကုန်သော။ ဒေဝတာ၊ နတ်တို့
သည်။ သမာဂတာ၊ အညီအညွတ်လာကုန်ပြီးထသော။ (ထည့်
ပါ)။ ပဟိတတ္ထာ၊ နိဗ္ဗာန်သို့စေလွှတ်သော စိတ်ရှိကုန်ထသော။
သမာဟိတာ၊ တည်ကြည်သောစိတ်ရှိကုန်ထသော။

ပုထု၊ အထူးထူးအပြားပြားရှိကုန်ထသော။ သိဟာစ၊ ခြင်္သေ့
မင်းကဲ့သို့။ သဗ္ဗိနာ၊ တယောက်အထီးတည်းသာ နေလေ ရှိကုန်
ထသော။ လောမဟံသာဘိသမ္ဘုနော၊ ကြောက်ခြင်း ထိတ်လန့်
ခြင်းကို နှိပ်စက်၍ တည်ကုန်ထသော။ သြဒါတမနံသာ၊ ဖြူစင်
သော စိတ်ရှိသည်ဖြစ်၍။ သုဒ္ဓါ၊ စင်ကြယ်စွာ ဖြစ်ကုန်ထသော။
အနာဝိလာ၊ ကိလေသာတည်းဟူသော ညွှန်မရှိကုန်သည်ဖြစ်၍။
ဝိပ္ပသန္တာ၊ အလွန်ကြည်ညိုသော စိတ်ရှိကုန်ထသော။ ယေဘိက္ခု။
တို့သည်။ ဂိရိဝဗ္ဗရံ၊ တောင်ဝှမ်းကို။ သိတာ၊ မှီကုန်သည်။
ဟောန္တိ၊ ကုန်၏။

ဘိယျောပဉ္စသတေ၊ ငါးရာထက်လွန်ကုန်ထသော။ သာဝကေ၊
အဆုံးအမကို လိုက်နာတတ်ကုန်ထသော။ သာသနေ၊ ၌။ ရတေ၊
မွေ့လျော်ကုန်ထသော။ တေဘိက္ခု။ တို့ကို။ သတ္ထံ၊ မြတ်စွာဘုရား
သည်။ ဥတ္တာ၊ သိတော်မူ၍။ ကပိလဝတ္ထဝေ၊ ကပိလဝတ်ပြည်၌
ဖြစ်သော။ ဝနေ၊ တောကြီး၌။ တတော-တဒါကာယေ၊ ထိုည၌
နေတော်မူသောကာလ၌။ အာမန္တယိ၊ သိတော်မူစေ၏။

ကိံ အာမန္တယိ၊ အဘယ်သို့ သိစေတော်မူသနည်းဟူမူကား။ ။
 တိက္ခဝေါ၊ ရဟန်းတို့။ ဒေဝကာယာ၊ နတ်အပေါင်းတို့သည်။
 အဘိက္ကန္တာ၊ လာကုန်၏။ (စည်းဝေးကုန်၏ လည်းဟူ)။ တေဒေဝ
 ကာယေ၊ တို့ကို။ တုမှေ၊ တို့သည်။ ဝိဇာနာထ၊ သိကုန်လော့။ ဣတိ၊
 သို့။ အာမန္တယိ၊ ၏။ (ဤသို့သမ္ပန်)။ တေစဘိက္ခု၊ ထိုငါးရာ
 သော ရဟန်းတို့သည်လည်း။ ဗုဒ္ဓဿ၊ ၏။ သာသနံ၊ ဆုံးမတော်မူ
 သောစကားကို။ သုတ္တံ၊ ၍။ အာဇာပုံ၊ နတ်တို့ကို သိခြင်းငှါ
 လုံ့လကို။ အကရုံ၊ ပြုကုန်ပြီ။

တသ္မိံ ခဏောထိသို့လုံ့လပြုသောခဏ၌။ (အာဇာရထည့်ပါ)။
 တေသံဘိက္ခုနံ၊ တို့၏။ အမနုဿာနံ၊ နတ်တို့ကို။ ဒဿနံ၊ မြင်တော်
 သော။ ဉာဏံ၊ ဒိဗ္ဗစက္ခု၊ အဘို့ညွှတ်သည်။ ပါတုရဟု၊
 ထင်ရှားဖြစ်၏။ တေသု၊ ထိုငါးရာသောရဟန်းတို့တွင်။ (နိဒ္ဒါရဏ
 ထည့်)။ အပ္ပေကေ၊ အချို့ကုန်သောရဟန်းတို့သည်။ အမနုဿာနံ၊
 နတ်တို့၏။ သတံ၊ အရာကို။ အဒက္ခပံ၊ မြင်ကုန်ပြီ။ အပ္ပေကေ၊
 တို့သည်။ အမနုဿာနံ၊ နတ်တို့၏။ သဟဿံ၊ အထောင်ကို။
 အဒ္ဓက္ခပံ၊ ကုန်ပြီ။ အထ၊ ထိုမှတစ်ပါး။ ဧကေ၊ အချို့ကုန်သောရဟန်း
 တို့သည်။ သဟဿာနံ၊ တို့၏။ သတ္တရိံ၊ ခုနစ်ဆယ်တို့ကို။ အဒ္ဓက္ခပံ၊
 ကုန်ပြီ။ (ခုနစ်သောင်း နတ်ဟူလိုသည်)။

၉။ ဧကေ၊ တို့သည်။ သဟဿာနံ၊ သော။ အမနုဿာနံ၊ တို့၏။ သတံ၊
 အရာကို။ အဒ္ဓသံ၊ မြင်ကုန်ပြီ။ (သဟဿာနံသတ ဟူသည်ကား
 တသိန်းဟူလိုသည်)။ အပ္ပေကေ၊ တို့သည်။ အနန္တံ၊ အပိုင်းအခြား
 မရှိသော နတ်အပေါင်းကို။ အဒ္ဓက္ခပံ၊ မြင်ကုန်ပြီ။ ကသ္မာ၊ အဘယ်
 ကြောင့်။ ဧဝံ၊ သို့။ အဒ္ဓက္ခပံ၊ မူကား။ သဗ္ဗာ၊ အလုံးစုံကုန်သော။
 ဒိသာ၊ တို့သည်။ အမနုဿေဟိ၊ တို့ဖြင့်။ ဗုဒ္ဓာ-ပရိပုဏ္ဏာ၊ ပြည့်ကုန်
 သည်။ ယသ္မာ၊ ကြောင့်။ အဟံ၊ ဖြစ်ကုန်၏။ တဗ္ဗာ၊ ကြောင့်။ ဧဝံ၊
 သို့။ အဒ္ဓက္ခပံ၊ ပြီ။

အနုသန္ဓေ။ ဤသို့ နတ်အပေါင်းတို့ကို သိစေပြီး၍ ယခု
 အခါ၌ ထိုနတ်တို့၏အမည်ကို ကြားစော်မူ

လို၍ တဇ္ဇသဗ္ဗံ အဘိညာဿ အစရှိသော ဂါထာအပေါင်းကို မိန့်သတည်း။ ထိုဂါထာတို့၏ အတ္ထကား-

စက္ခုမာ၊ ငါးပါးကုန်သော စက္ခုနှင့် ပြည့်စုံတော် မူသော။ သတ္တာ၊ သည်။ တဇ္ဇသဗ္ဗံ၊ ထိုအလုံးစုံကို။ အဘိညာဿ၊ သဗ္ဗညုတ ဉာဏ်တော်ဖြင့် သိ၍။ ဝဝတ္ထိတွာ၊ မျက်မှောက် ပြုတော် မူ၍။ တတော-တဇီကာယေ၊ ဌ။ သာသနော၊ ရတေ၊ မွေ့လျော်ကုန် သော။ သာဝကော၊ တို့ကို။ အာမန္တယိ၊ ခေါ်တော်မူ၏။

ကိံ အာမန္တယိ၊ ကား။ ဘိက္ခုဝေါ၊ တို့။ ဒေဝကာယာ၊ တို့သည်။ အဘိက္ကန္တာ၊ လာကုန်ပြီ။ (စည်းဝေးကုန်ပြီ၊ လည်းဟူ)။ အဟံ၊ သည်။ ဝေါ၊ သင်တို့အား။ ယေဒေဝကာယေ၊ တို့ကို။ အနုပုဗ္ဗသော၊ အစဉ်အတိုင်း။ ဝိရာဟိ၊ ဂါထာတို့ဖြင့်။ ကိတ္တယိဿာမိ၊ ကြားအံ့။ တေဒေဝကာယေ၊ ထိုနတ်အပေါင်းတို့ကို။ တုမှေ၊ တို့သည်။ ဝိဇာ နာယ၊ သိကြကုန်လော့။ ဣတိ၊ သို့။ အာမန္တယိ၊ ၏။

၃၃၅။ ဘုဗ္ဗာ၊ မြေ၌ တည်ကုန်ထသော။ ကပိလဝတ္ထဝါ၊ ကပိ လဝတ်ပြည်ကိုမှီ၍နေကုန်ထသော။ ဣဒ္ဓိမန္တော၊ တန်းခိုးနှင့်ပြည့်စုံ ကုန်ထသော။ ဇုတိမန္တော၊ အရောင်နှင့် ပြည့်စုံကုန်ထသော။ ဝဏ္ဏ ဝန္တော၊ ကိုယ်အဆင်းနှင့် ပြည့်စုံကုန် ထသော။ ယသသိနော၊ များသော အခြံအရံရှိကုန်ထသော။ သတ္တသံဟဿာ၊ ခုနစ်ထောင် အရေအတွက်ရှိကုန်ထသော။ တေယက္ခာ၊ ထိုနတ်တို့သည်။ မောဒ မာနာ၊ စမ်းမြောက်သော စိတ်ရှိကုန်သည်ဖြစ်၍။ တိက္ခူနံ၊ တို့၏။ သမိတိံ၊ အထံသို့။ သိက္ခူနံ၊ ကို့ကို။ ဒဿနတ္ထံ၊ ဖူးမြင်ခြင်းငှါ။ (ထည့်ပါ)။ ဝနံ၊ တောကြီးသို့။ အဘိက္ကမံ၊ ရှေ့ရှုလာကုန်ပြီ။ တနည်းကား၊ တိက္ခူနံ၊ တို့၏။ သမိတိံ၊ အပေါင်းကို။ ဒဿနတ္ထာယ၊ ငှါ။ ဝနံ၊ တောကြီးသို့။ အဘိက္ကမံ၊ လာကုန်ပြီ။

ဟေဝမတာ၊ ဟိမဝန္တာတောင်၌ဖြစ်ကုန်ထသော။ နာနတ္ထဝဏ္ဏိ နော၊ အထူးထူးသော အဆင်းရှိကုန်ထသော။ ဣဒ္ဓိမန္တော၊ တန်းခိုး နှင့်ပြည့်စုံကုန်ထသော။ ဇုတိမန္တော၊ အရောင်အဝါနှင့် ပြည့်စုံကုန် ထသော။ ဝဏ္ဏဝန္တော၊ ကုန်ထသော။ ယသသိနော၊ ကုန်ထသော။

ဆသဟဿာ၊ ခြောက်ထောင် အရေအတွက် ရှိကုန်ထသော။
ယက္ခာ၊ နတ်တို့သည်။ မောဒနာ၊ ဝမ်းမြောက်သော စိတ်ရှိကုန်
သည်ဖြစ်၍။ တိက္ခန္နံ၊ တို့၏။ သမိတိံ၊ ကို။ ဒဿနတ္ထာယ၊ ငှာ၊ ဝန်၊
သို့။ အတိတ္တာမုံ၊ ကုန်ပြီ။

သဘတာဂိရာ၊ သဘတာဂိရိတောင်၌ဖြစ်ကုန်သော။ နာနတ္ထဝဏ္ဏိ
နော၊ ကုန်ထသော။ ဣဒ္ဓိမန္တော၊ ကုန်ထသော။ ဇုတိမန္တော၊ ကုန်ထ
သော။ ဝဏ္ဏဝန္တော၊ ကုန်ထသော။ ယသသိနော၊ ကုန်ထသော။
တိသဟဿာ၊ သုံးထောင်အရေအတွက်ရှိကုန်ထသော။ ယက္ခာ၊
တို့သည်။ မောဒနာ၊ ကုန်သည်ဖြစ်၍။ တိက္ခန္နံ၊ တို့၏။ သမိတိံ၊
အပေါင်းကို။ ဒဿနတ္ထာယ၊ ငှာ။ ဝန်၊ သို့။ အတိတ္တာမုံ၊ ကုန်ပြီ။

သောဠသသဟဿာ၊ တသောင်းခြောက်ထောင်အရေအတွက်
ရှိကုန်ထသော။ နာနတ္ထဝဏ္ဏိနော၊ အထူးထူးသော အဆင်းရှိကုန်
ထသော။ ဣဒ္ဓိမန္တော၊ ကုန်ထသော။ ဇုတိမန္တော၊ ကုန်ထသော။
ဝဏ္ဏဝန္တော၊ ကုန်ထသော။ ယသသိနော၊ ကုန်ထသော။ ဣစ္စေတော၊
ဣတိတေယက္ခာ၊ ဤ နတ်တို့သည်။ မောဒနာ၊ ကုန်သည်
ဖြစ်၍။ တိက္ခန္နံ၊ တို့၏။ သမိတိံ၊ အပေါင်းကို။ ဒဿနတ္ထာယ၊ ငှာ။
ဝန်၊ တောသို့။ အတိတ္တာမုံ၊ ကုန်ပြီ။

ဝေဿမိတ္တာ၊ ဝေဿမိတ္တ တောင်၌ ဖြစ်ကုန်ထသော။
နာနတ္ထဝဏ္ဏိနော၊ ကုန်ထသော။ ပ။ ဇသသိနော၊ ကုန်ထသော။
ပဉ္စသတာ၊ ငါးရာအရေအတွက် ရှိကုန်ထသော။ ယက္ခာ၊ တို့သည်။
မောဒနာ၊ ကုန်သည်ဖြစ်၍။ တိက္ခန္နံ၊ တို့၏။ သမိတိံ၊ ကို။ ဒဿ
နတ္ထာယ၊ ငှာ။ ဝန်၊ တောသို့။ အတိတ္တာမုံ၊ ကုန်ပြီ။

ကုမ္ဘိရော၊ ကုမ္ဘိရအမည်ရှိသော နတ်သည်။ ရာဇဂဟိကော၊
ရာဇဂြိုဟ် ပြည်၌ဖြစ်၏။ တဿ၊ ထို ကုမ္ဘိရနတ်၏။ နိဝေသနံ၊
နေရာ အရပ်သည်။ ဝေပုလ္လံ၊ ဝေပုလ္လ တောင်တည်း။ နံ၊ ထို
ကုမ္ဘိရနတ်ကို။ ဘိယျောသတသဟဿံ၊ တသိန်းမက ကုန်သော။
ယက္ခာ၊ တို့သည်။ ပယိရူပဂါသန္တိ၊ ဆည်းကပ်ကုန်၏။ (ပယိရူပဂါ
သတိကား မဟုတ်ကို ကေတု ပြန်သောကြောင့် ဝစနဝိပုလ္လာ

သတည်း။)။ရာဇဂဟိတော၊ရာဇဂြိုဟ်ပြည့်၌ဖြစ်သော။သောဝိကုန္တိ
ရော၊သည်လည်း။ဘိက္ခုနံ၊ တို့၏။ သမိတိံ၊ အပေါင်းကို။ ဒဿ
နတ္ထာယ၊၄။ ဝနံ၊ သို့။ အာဂါ-အာဂန္တိ၊လာပြီ။ (သောပါဂုကို
သောဝိအာဂုဟုပုတ်ဖြတ်။အာဂုကား အာပုဗ္ဗဂမုခတ်။ ပရောက္ခာ
အဝိဘတ်တည်း။ ဓာတွန်ကို ကွပ်စာဖြင့် ချေသတည်း။)

၃၃၆။ ယသသိ၊ များသော အခြံအရံရှိသော။ ဓတရဋ္ဌော၊
ဓတရဋ္ဌ အမည်ရှိသော။ မဟာရာဇာ၊ နတ်မင်းကြီး ဖြစ်သော။
ရာဇာ၊ နတ်မင်းသည်။ပုရိမံ၊အရှေ့ဖြစ်သော။ဒိသံ၊ကို။ပသာသတိ၊
ဆုံးမ၏။ သော၊ ထိုဓတရဋ္ဌ အမည်ရှိသော နတ်မင်းကြီးသည်။
ဂန္ဓဗ္ဗာနံ၊တောင်စောင့်နတ်တို့ကို။အဓိပတိ၊ အစိုးရသည်။ဟောတိ၊
ဖြစ်၏။

တဿ၊ ထိုဓတရဋ္ဌ အမည်ရှိသော နတ်မင်းကြီး၏။ (ပုတ္တာ
ပိဋ္ဌစပ်)။ ဗဟဝေါ၊ များစွာကုန်ထသော။ မဟဗ္ဗလာ၊ ကြီးသော
ခွန်အား ရှိကုန်ထသော။ ဣဒ္ဓိမန္တော၊ ကုန်ထသော။ ဇုတိ
မန္တော၊ကုန်ထသော။ ဝဏ္ဏဝန္တော၊ကုန်ထသော။ ယသသိနော၊
ကုန်ထသော။ ဣန္ဒနာမာ၊ ဣန္ဒအမည် ရှိကုန်ထသော။ ပုတ္တာပိ၊
တို့သည်လည်း။ မောဒမာနာ၊ ကုန်သည်ဖြစ်၍။ ဘိက္ခုနံ၊ တို့၏။
သမိတိံ၊ ကို။ ဒဿနတ္ထာယ၊ ၄။ ဝနံ၊ သို့။ အဘိက္ကာမံ၊ ပြီ။

ယသသိ၊ရှိထသော။ မဟာရာဇာ၊ နတ်မင်းကြီး ဖြစ်ထသော။
ဝိရုဋ္ဌော၊ ဝိရုဋ္ဌ အမည်ရှိသော၊ ရာဇာ၊ နတ်မင်းသည်။ ဒက္ခိဏံ၊
တောင်ဖြစ်သော။ ဒိသံ၊ ကို။ ပသာသတိ၊၏။သော၊ ထိုဝိရုဋ္ဌနတ်
မင်းကြီးသည်။ ကုမ္ဘဏ္ဍာနံ၊ကုမ္ဘဏ်တို့ကို။ အဓိပတိ၊ အစိုးရသည်။
ဟောတိ၊ ၏။

တဿ၊ ထိုဝိရုဋ္ဌနတ်မင်း၏။ (ပုတ္တာပိဋ္ဌစပ်)။ ဗဟဝေါ၊ကုန်
သော။ပ။ယသသိနော၊ ကုန်ထသော။ ဣန္ဒနာမာ၊ ဣန္ဒအမည်ရှိ
ကုန်ထသော။ ပုတ္တာပိ၊ တို့သည်လည်း။ မောဒမာနာ၊ ကုန်သည်
ဖြစ်၍။ပ။ အဘိက္ကာမံ၊ ကုန်ပြီ။

ပစ္စိမံ၊ အနောက်ဖြစ်သော။ ဒိသံ၊ ကို။ ယထာထိ၊ သော။ မဟာ
ရာဇာ၊ သော။ ဝိရူပက္ခော၊ ဝိရူပက္ခအမည်ရှိသော။ ရာဇာ၊ နတ်မင်း
ကြီးသည်။ ပသာသတိ၊ ၎င်း။ သောရာဇာ၊ ထိုဝိရူပက္ခနတ်မင်းကြီး
သည်။ နာဂါနံ၊ နဂါးတို့ကို။ အဓိပတိ၊ အစိုးရသည်။ ဟောတိ၊
ဖြစ်၏။

တဿ၊ ထိုဝိရူပက္ခ နတ်မင်းကြီး၏။ ဗဟဝေါ၊ ကုန်သော။ ပ။
ယထာထိနော၊ ကုန်ထသော။ ဣန္ဒနစမာ၊ ကုန်ထသော။ ပုတ္တာပိ၊ တို့
သည်လည်း။ မောဒမာနာ၊ ကုန်သည်ဖြစ်၍၊ ဘိက္ခုနံ၊ တို့၏။
သမိတိ၊ ကို။ ဒဿနတ္ထာယ၊ ငှါ။ ဝနံ၊ တောသို့။ အဘိက္ကာမံ၊ ကုန်ပြီ။

ဥတ္တရံ၊ မြောက်ဖြစ်သော။ ဒိသံ၊ ကို။ ယထာထိ၊ သော။ မဟာ
ရာဇာ၊ သော။ ကုဝေရော၊ ကုဝေရအမည်ရှိသော။ ရာဇာ၊ သည်။
ပသာသတိ၊ ၎င်း။ သောရာဇာ၊ ထိုကုဝေရနတ်မင်းကြီးသည်။ ယက္ခာ
နံ၊ ဘိလူးတို့ကို။ အဓိပတိ၊ သည်။ ဟောတိ၊ ၎င်း။

တဿ၊ ထိုကုဝေရ နတ်မင်းကြီး၏။ ဗဟဝေါ၊ ကုန်သော။ ပ။
ပုတ္တာပိ၊ တို့သည်လည်း။ မောဒမာနာ၊ ကုန်သည်ဖြစ်၍။ ဘိက္ခုနံ၊
တို့၏။ သမိတိ၊ အပေါင်းကို။ ဒဿနတ္ထာယ၊ ငှါ။ အဘိက္ကာမံ၊ ကုန်ပြီ။

ပုရိမံ၊ သော။ ဒိသံ၊ ကို။ ဗောရဋ္ဌော၊ နတ်မင်းကြီးလည်းကောင်း။
ဒက္ခိဏေန-ဒက္ခိဏံ၊ သော။ ဒိသံ၊ ကို။ ဝိရူဠကောစ၊ လည်းကောင်း။
ပစ္စိမေန-ပစ္စိမံ၊ သော။ ဒိသံ၊ ကို။ ဝိရူပက္ခောစ၊ လည်းကောင်း။
ဥတ္တရံ၊ သော။ ဒိသံ၊ ကို။ ကုဝေရောစ၊ ကုဝေရအမည်ရှိသောနတ်
မင်းကြီးလည်းကောင်း။ စတ္တာရော၊ ကုန်သော။ တေမဟာရာဇာ၊
ထိုနတ်မင်းကြီးတို့သည်။ သမန္တာ၊ ထက်ဝန်းကျင်သော စကြဝဠာ
မှ။ (အာဂန္တာထည့်ပါ)။ အာဂန္တာ၊ ကုန်၍။ စတ္တာရော၊ ကုန်သော။
ဒိသံ၊ တို့ကို။ ဒဒဠမာနာ၊ ပြီးပြီးပြန် ရှိကုန်သည်ဖြစ်၍။ (အရောင်
အဝါတို့ဖြင့် ထွန်းတောက်ပကုန်သည်ဖြစ်၍၊ လည်းဟူ)။ ကပိလ
ဝတ္ထဝေ၊ ကပိလဝတ်ဖြည့်၏ အနီးဖြစ်သော။ ဝနေ၊ ချ်။ အဋ္ဌံသု၊
တည်ကုန်၏။

၃၃၇။ ကုဋေဏ္ဍုစ၊ ကုဋေဏ္ဍု အမည်ရှိသော နတ်လည်းကောင်း။ ဝိဋေဏ္ဍုစ၊ ဝိဋေဏ္ဍု အမည်ရှိသော နတ်လည်းကောင်း။ ဝိဋုစ၊ ဝိဋုစ အမည်ရှိသော နတ်လည်းကောင်း။ တေဟိ၊ ထိုနတ်တို့နှင့်။ သဟ၊ တက္ခ။ ဝိဋုဋေဝ၊ ဝိဋုဋေ အမည်ရှိသော နတ်လည်းကောင်း။

စန္ဒနောစ၊ စန္ဒန အမည်ရှိသော နတ်လည်းကောင်း။ ကာမသေဋ္ဌာစ၊ ကာမသေဋ္ဌ အမည်ရှိသော နတ်လည်းကောင်း။ ကိန္နိဗ္ဗဏ္ဍုစ၊ ကိန္နိဗ္ဗဏ္ဍု အမည်ရှိသော နတ်လည်းကောင်း။ နိဗ္ဗဏ္ဍုစ၊ နိဗ္ဗဏ္ဍု အမည်ရှိသော နတ်လည်းကောင်း။ (ဣတိတ္ထေကာထညှိပါ)။ ဣတိတ္ထေကာ၊ ဤမျှ အတိုင်းအရှည် ရှိကုန်သော။ မာယာဝိနော၊ လှည့်ပတ်သော အကျင့်ရှိကုန်ထသော။ ဝဉ္စနိကာ၊ လှည့်ပတ်တတ်ကုန်ထသော။ သဌာ၊ မာန်ခက်ထန်ကုန် ထသော။ (ကြမ်းတမ်းခြင်း သဘောနှင့်လည်း ပြည့်စုံကုန်ထသော၊ လည်းဟူ)။ မာယာ၊ မာယာပြုကုန်တတ်ထသော။ (ဒါသာဉ္စ ဝိသေသနချည်းစပ်)။ တေသံမဟာရာဇာနံ၊ တို့၏။ ဒါသာ၊ ကျွန်တို့သည်။ သန္တိ၊ ကုန်၏။ တေပိ၊ ထိုအလုံးစုံကုန်သော ကျွန်ဖြစ်ကုန်သော နတ်တို့သည်လည်း။ ဘိက္ခူနံ၊ တို့၏။ သမိတိံ၊ ကို။ ဒဿနာယ၊ ၄။ အာဂုံ၊ လာကုန်ပြီ။ ပနာဒေါစ၊ ပနာဒအမည်ရှိသော နတ်မင်းလည်းကောင်း။ ဩပမညောစ၊ ဩပမည နတ်မင်းလည်းကောင်း။ ဒေဝသုတော၊ နတ်၏ တမန်ဖြစ်သော။ မာတလိစ၊ မာတလိနတ်သားလည်းကောင်း။

☞ ဝန္ဒဗ္ဗော၊ ဝန္ဒဗ္ဗနတ်တို့၏ အပေါင်းအဖော်ဖြစ်သော။ စိတ္တသေနောစ၊ သည်းကောင်း။ နဋ္ဌော၊ ကျူးထရံသည် သားဖြစ်သော။ ရာဇာစ၊ နတ်မင်း လည်းကောင်း။ ဇ နေသဘောစ၊ ဇ နေသဘ နတ်သားလည်းကောင်း။ ပဉ္စသိခေါစ၊ ပဉ္စသိခ နတ်သားလည်းကောင်း။ တိဗ္ဗရစ၊ တိဗ္ဗရအမည်ရှိသော နတ်သားလည်းကောင်း။ သူရိယဝစ္ဆာစ၊ တိဗ္ဗရနတ်သား၏သွီးဖြစ်သော သူရိယ ဝစ္ဆာ အမည်ရှိသော နတ်သွီးလည်းကောင်း။ ဣမေသဗ္ဗေပိ၊ ဤဝန္ဒဗ္ဗ

နတ်တို့သည်လည်း။ ဘိက္ခုနံ၊ တို့၏။ သမိတိံ၊ ကို။ ဒဿနာယ၊
၄။ အာဂုံ၊ လာကုန်ပြီ။

တေ၊ ဤဆိုအပ်ကုန် ပြီးသော။ ဂန္ဓဗ္ဗာ၊ ဂန္ဓဗ္ဗ နတ်တို့၏
အပေါင်းအဖော် ဖြစ်ကုန်သော။ ရာဇာနောစ၊ နတ်မင်းတို့သည်
လည်းကောင်း၊ အညေ၊ ဆိုအပ်ခဲ့ပြီးသည်မှ တပါးကုန်သော။
(မဟူထည့်ပါ)။ ဗဟူ၊ ကုန်သော။ ဂန္ဓဗ္ဗာ၊ ကုန်သော။ ရာဇာ
နောစ၊ တို့သည်လည်းကောင်း။ ရာဇုဘိ၊ နတ်မင်းကြီးဖြစ်ကုန်
သော၊ တေဟိ၊ ဆိုအပ်ခဲ့ပြီးသော နတ်မင်းတို့နှင့်။ သဟ၊ တက္က။
မောဒမာနာ၊ ကုန်သည်ဖြစ်၍။ ဘိက္ခုနံ၊ တို့၏။ သမိတိံ၊ ကို။
ဒဿနာယ၊ ဖူးမြင်ခြင်း၄။ ဝနံ၊ တောကြီးသို့။ အဘိက္ကာမံ၊
ကုန်ပြီ။

၃၃၀။ အထ၊ ထိုမှတပါး။ နာဂသာ၊ နဂါးတို့၏ နေရာအိမ်၌
နေကုန်သော။ နာဂါစ၊ နဂါးတို့သည် လည်းကောင်း။ ဝေသာ
လာ၊ ဝေသာလီပြည်၏ အနီး၌ နေကုန်သော။ နာဂါစ၊ တို့သည်
လည်းကောင်း။ သဟတစ္ဆကာ၊ နဂါးပရိသတ်နှင့်တကွ။ ဘိက္ခုနံ၊
တို့၏။ သမိတိံ၊ ကို။ ဒဿနာယ၊ ၄။ ဝနံ၊ သို့။ အာဂုံ၊ ပြီ။ ကမ္မ-
လဿတရာစ၊ မြင့်မိုရ်တောင်ခြေရင်း၌နေကုန်သော ကမ္မလအထ
တရအမည်ရှိကုန်သော။ နာဂါစ၊ တို့သည်လည်းကောင်း။ ပါယာ
ဂါစ။ ပယာဂဆိပ်အရပ်၌ နေကုန်သော။ နာဂါစ၊ တို့သည်လည်း
ကောင်း။ ဣဘိဘိ၊ တို့နှင့်။ သဟ၊ ကွ။ ဘိက္ခုနံ၊ တို့၏။ သမိတိံ၊
ကို။ ဒဿနာယ၊ ၄။ ဝနံ၊ သို့။ အာဂုံ၊ ပြီ။

ယမုနာ၊ ယမုနာမြစ်၌နေကုန်သော။ ဓတရဋ္ဌာ၊ ဓတရဋ္ဌအမျိုး၌
ဖြစ်ကုန်သော။ ယသုသိနော၊ ကုန်သော။ နာဂါစ၊ တို့သည်လည်း။
ဘိက္ခုနံ၊ တို့၏။ သမိတိံ၊ ကို။ ဒဿနာယ၊ ၄။ ဝနံ၊ သို့။ အာဂုံ၊ ပြီ။
ဧရာဝဏော၊ ဧရာဝဏ်မည်သော။ မဟာနာဂေါ၊ ဆင်ပြောင်ကြီး
သည်။ အတ္ထိ၊ ရှိ၏။ သောပိ၊ ထိုဧရာဝဏ် အမည်ရှိသော ဆင်ပြောင်
ကြီးသည်လည်း။ ဘိက္ခုနံ၊ တို့၏။ သမိတိံ၊ သို့။ ဒဿနတ္ထာယ၊
၄။ ဝနံ၊ သိ။ အာဂုံ၊ ပြီ။

အမှတ် ၁ ဧရာဝဏော မဟာနာဂေါ ဟူသော ဤ စကားကို ဧရာဝဏ်ဆင် ဟူ၍ နတ်ပြည်၌ ပဋိသန္ဓေအားဖြင့်

ရှိသောကြောင့် ဆိုသည်မဟုတ်။ သိကြား စီးလိုသည်ရှိသော် နတ် သားပင် ဆင် ကဲ့သို့ဖန်ဆင်းလေဇယာကြောင့် နာဂဟူသော ဝေါ ဟာရဖြင့် နတ်သားကိုပင်ဆိုလေသတည်း။ ထိုကြောင့် အဋ္ဌကထာ ၌ ဧရာဝဏောစဒေဝပုတ္တော ဇာတိယာနာဂေါ နဟောတိ၊ နာဂ ဝေါဟာရေန ပနေသ ဝေါဟရိယတိဟု ဆိုသတည်း။

ဒိဗ္ဗာ၊ နတ်တို့တန်ခိုးနှင့်တူသော တန်ခိုးအာနုဇေတံ ရှိကုန်ထ သော။ ဒိဇာ၊ နှစ်ပါးကုန်သော အဉ္စဟူသော အကြောင်း အမိဝမ်း ဟူသော အကြောင်းတို့မှ ဖြစ်ကုန်ထသော။ ပက္ခိ၊ အတောင်နှင့် ပြည့်စုံကုန်ထသော။ ဝိသုဒ္ဓစက္ခ။ စင်ကြယ်စွာသော စက္ခ၊ ရှိကုန် ထသော။ ယေသုပဏ္ဏာ၊ အကြင်ဂဠုန်တို့သည်။ နာဂရာဇေ၊ နဂါး မင်းတို့ကို။ သဟသာ၊ အနိုင်အထက် ပြုကုန်သည်ဖြစ်၍။ ဟရန္တိ၊ ဆောင်တတ်ကုန်၏။ တေ သုပဏ္ဏာ၊ တို့သည်။ ဝေဟာယသ၊ ကောင်းကင်ဖြင့်သာလျှင်။ ဝနမဇ္ဈ၊ တောကြီးအလယ်သို့။ ဘိက္ခူနံ၊ တို့၏။ သမိတိံ၊ ကို။ ဒုဿနာယ၊ ၄၁။ ပတ္တာ၊ ရောက်လာကုန်၏။ စိတြာ၊ ဆန်းကြယ်ကုန်သော။ ညုပဏ္ဏာ၊ ဂဠုန်တို့သည်။ ဣတိဣဒံ၊ ဤစိတြသုပဏ္ဏာ ဟူသည်လျှင်။ တေသံ၊ ထိုဂဠုန် တို့၏။ နာမံ၊ နာမပညတ်တည်း။

တဒါ၊ ထိုမဟာဝုန်တောကြီး၌နေသောအခါ၌။ နာဂရာဇာနံ၊ နဂါးမင်းတို့အား။ သုပဏ္ဏတော၊ ဂဠုန်တို့ကြောင့်။ အဘယံ၊ တေး မရှိခြင်းသည်။ အာသိ၊ ၏။ ဗုဒ္ဓေါ၊ တုရားသည်။ နာဂရာဇာနံ၊ တို့အား။ သုပဏ္ဏတော၊ တို့ကြောင့်။ ခေမံ၊ တေးမရှိခြင်းကို။ အကာ သိ၊ ၏။ နာဂါစ၊ တို့သည် လည်းကောင်း။ သဏ္ဍာဟိ၊ သိမ်မွေ့ စွာကုန်သော။ ဝါစာဟိ၊ စကားတို့ဖြင့်။ ဥပဝယန္တာ၊ ခေါ်ကုန် သည်ဖြစ်၍။ ဗုဒ္ဓံ၊ တို့။ သရဏံ၊ ကိုးကွယ်ခြင်းကို။ အကံသု၊ ကုန်၏။

၃၃၉။ ဝဇိရဟတ္ထေန၊ ဝရဇိန်လက်၌ရှိသော။ သက္ကေန၊ သိကြားမင်းသည်။ သမုဒ္ဒံ၊ မဟာသမုဒြာကို။ သိတာ၊ မှီ၍နေကုန်သော။ အသုရာ၊ အသုရာတို့တို့။ ဇိတာ၊ အောင်အပ်ကုန်ပြီ။ ဣဒ္ဓိမန္တော၊ တန်းခိုးနှင့်ပြည့်စုံကုန်ထသော။ ယသသိနော၊ များသော အခြံအရံရှိကုန်ထသော။ ဧတေအသုရာ၊ ထိုအသုရာတို့သည်။ ဝါသဝဿ၊ သိကြားမင်း၏။ ဘာတရော၊ ညီနောင်တို့တည်း။ (သုဇိတာသည် အသုရာသမီး ဖြစ်သောကြောင့် အသုရာတို့နှင့် သိကြားမင်းသည် ညီနောင်ဟု ဆိုသတည်း။)။ ဧတေအသုရာပိ၊ တို့သည်လည်း။ မဟာဝနံ၊ သို့။ ဘိက္ခူနံ၊ တို့ကို။ ဒဿနာယ၊ ငှာ။ အာရုံ၊ လာကုန်ပြီ။

ကာလကဉ္စာ၊ ကာလကဉ္စ အမည်ရှိကုန်သော။ အသုရာစ၊ တို့သည်လည်း။ မဟာဘိသ္မာ၊ ကြီးစွာသောကိုယ်ကို ဖန်ဆင်းကုန်၍။ ဘိက္ခူနံ၊ တို့ကို။ ဒဿနာယ၊ ငှာ။ မဟာဝနံ၊ သို့။ အာရုံ၊ ကုန်ပြီ။ အထ၊ ထိုမှတစ်ပါး။ ဒါနဝေဃသာ၊ ဒါနဝေဃသ အမည်ရှိကုန်သော။ အသုရာစ၊ လေးသွားဖြစ်ကုန်သော အသုရာတို့သည်လည်းကောင်း။ ဝေပစိတ္တိ၊ ဝေပစိတ္တိအမည်ရှိသော။ အသုရာစ၊ အသုရာလည်းကောင်း။ သုစိတ္တိ၊ သုစိတ္တိ အမည်ရှိသော။ အသုရာစ၊ အသုရာလည်းကောင်း။ ပဟာရာဒေါ၊ ပဟာရာဒအမည်ရှိသော။ အသုရာစ၊ အသုရာလည်းကောင်း။ ဧတေ အသုရာပိ၊ တို့သည်လည်း။ ဘိက္ခူနံ၊ တို့ကို။ ဒဿနာယ၊ ငှာ။ မဟာဝနံ၊ သို့။ အာရုံ၊ ကုန်ပြီ။ နမုစိစ၊ မာရ်နတ်သားသည်လည်း။ ဧတေပိ၊ ထိုအသုရာတို့နှင့်။ သဟ၊ ကွ။ ဘိက္ခူနံ၊ တို့ကို။ ဒဿနာယ၊ ငှာ။ မဟာဝနံ၊ သို့။ အာရုံ၊ ကုန်ပြီ။

ဗလိပုတ္တဝနံ၊ ခွန်အားနှင့် ပြည့်စုံကုန်သော အသုရာအကြီး၏ သားတို့၏။ သတဉ္စ၊ အရာသည်လည်း။ အတ္ထိ၊ ရှိ၏။ ဝေရောစနာမကာ၊ မိမိတို့၏ဦးရီးဖြစ်သော ရာဟုအမည်ရှိသော အသုရိန်၏ အမည်ကို ဆောင်တတ်ကုန်သော။ သဗ္ဗေ၊ အလုံးစုံကုန်သော အသုရာအကြီး၏သားတို့သည်။ ပဋိသေနံ၊ မိမိတို့၏ စစ်သည်ဗိုလ်ပါ

ကို။ သန္တယံတုခ၊ စုန္တိ။ တေ၊ သင်အား။ ဘဒ္ဒံ၊ ကောင်းသော အကျိုး
စီးပွားသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။ ဣဒါနိ၊ ဤ။ ဘိက္ခုနံ၊
တို့၏။ သမိတိံ၊ စည်းဝေးရာဖြစ်သော။ ဝနံ၊ သို့။ ဥပသင်္ကမိတု၊
၍။ ဘိက္ခုနံ၊ တို့ကို။ ဒဿနာယ၊ ၄။ သမယော။ အခါတည်း။
(အခါတန်ပြီ၊ လည်းဟူ)။ ဣတိ၊ သို့။ ဝဘ္ဘာ၊ ၍။ ရာဟုဘဒ္ဒံ၊ ရာဟု
ဘဒ္ဒအမည်ရှိသော အသုရိန်သို့။ ဥပါဂမုံ၊ ကပ်ကုန်ပြီ။

၃၄၀။ အာပေါစ၊ အာပေါ အမည်ရှိသော နတ်လည်း
ကောင်း။ ပထဝီစ၊ ပထဝီအမည်ရှိသော နတ်လည်းယောင်း။ တေ
ဇောစ၊ တေဇောအမည်ရှိသော နတ်လည်းကောင်း။ ဝါယောစ၊
ဝါယောအမည်ရှိသော နတ်လည်းကောင်း။ ဧတေဒေဝါပိ၊ ထို
နတ်တို့သည်လည်း။ ယသဿာ၊ အခြံအရံနှင့်။ သဟ၊ ကွ။ တဒါ၊
ထိုကပ်လဝတ်ပြည်၏ အနီးဖြစ်သော မဟာဝုန္ဒတောကြီး၌ နေ
သောအခါ၌။ ဘိက္ခုနံ၊ တို့ကို။ ဒဿနာယ၊ ၄။ အာဂမုံ၊ ကုန်ပြီ။
ဝရုဏာစ၊ ဝရုဏအမည်ရှိသော နတ်လည်းကောင်း။ ဝါရုဏာစ၊
ဝါရုဏအမည်ရှိသော နတ်လည်းကောင်း။ သောမောစ၊ သောမ
အမည်ရှိသော နတ်လည်းကောင်း။ ဧတေဒေဝါပိ၊ တို့သည်လည်း။
ယသံသာ၊ နှင့်။ သဟ၊ ကွ။ တဒါ၊ ၍။ ဘိက္ခုနံ၊ တို့ကို။ ဒဿနာယ၊
၄။ အာဂမုံ၊ ကုန်ပြီ။

မေတ္တာစ၊ မေတ္တာအမည်ရှိသော နတ်လည်းကောင်း။ ကရု
ဏာစ၊ ကရုဏာအမည်ရှိသော နတ်လည်းကောင်း။ ကာယိကာစ၊
ကာယိကာအမည်ရှိသော နတ်လည်းကောင်း။ ဧတေဒေဝါပိ၊ တို့
သည်လည်း။ ယသဿာ၊ နှင့်။ သဟ၊ တကွ။ ဘိက္ခုနံ၊ တို့ကို။ ဒဿနာ
ယ၊ ၄။ အာဂုံ၊ ပြီ။ ယသသိနော၊ အခြံအရံရှိကုန်သော။ ဧတေ
ဒဿကာယာ၊ ထိုတကျိပ်သော နတ်တို့သည်။ ဒသော၊ ဆယ်ပါးကုန်
သော အစုအားဖြင့်။ ဌိတာ၊ တည်ကုန်၏။ သဗ္ဗေ၊ အလုံးစုံကုန်
သော နတ်တို့သည်။ နာနတ္ထဝဏ္ဏိနော၊ အထူးထူးသော အဆင်း
ရှိကုန်၏။

ဣဒ္ဓိမန္တော၊ ကုန်ထသော။ ဇုတိမန္တော၊ ကုန်ထသော။ ဝဏ္ဏ
 ဝန္တော၊ ကုန်ထသော။ ယံသဿိနော၊ ကုန်ထသော။ ဧတေဒေ
 ဝါပိ၊ တို့သည်လည်း။ မောဒမာနာ၊ ဝမ်းမြောက်သော စိတ်ရှိကုန်
 သည်ဖြစ်၍။ ဘိက္ခုနံ၊ တို့၏။ သမိတိ၊ စည်းဝေးရာဖြစ်သော။ ဝနံ၊
 တောသို့။ ဘိက္ခုနံ၊ တို့ကို။ ဒဿနာယ၊ ငှာ။ အဘိက္ကာမံ၊ ရှေ့ရ
 လာကုန်ပြီ။

ဝေဏှ၊ စ၊ ဝေဏှ၊ အမည်ရှိသောနတ်လည်းကောင်း။ သဟလိစ၊
 သဟလိအမည်ရှိသော နတ်လည်းကောင်း။ အသမာစ၊ အသမာ
 အမည်ရှိသောနတ်လည်းကောင်း။ ဒုဝေ၊ နှစ်ယောက်ကုန်သော။
 ယမာစ၊ ယမ အမည်ရှိကုန်သော နတ်တို့ လည်းကောင်း။
 ဧတေဒေဝါပိ၊ တို့သည်လည်း။ အာဂံ၊ ကုန်ပြီ။ စန္ဒယ၊ လမ်း
 ကို။ ဥပနိသာ၊ မှီကုန်သော။ ဒေဝါ၊ တို့သည်။ စန္ဒံ၊ ကို။ ပုရက္ခိတ္တာ၊
 ခြံရံ၍။ အာဂံ၊ ကုန်ပြီ။

သုရိယဿ၊ နေကို။ ဥပနိသာ၊ ကုန်သော။ ဒေဝါ၊ တို့သည်။
 သုရိယံ၊ ကို။ ပုရက္ခိတ္တာ၊ ကုန်၍။ အာဂံ၊ ကုန်ပြီ။ (နိဿိတာ
 ထည့်ပါ)။ နက္ခတ္တနိဿိတာ၊ နက္ခတ်တို့ကို မှီကုန်သော။ ဒေဝါ၊
 တို့သည်။ နက္ခတ္တာနိ၊ တို့ကို။ ပုရက္ခိတ္တာ၊ ကုန်၍။ အာဂံ၊ ကုန်ပြီ။
 မန္တဝလာဟကာ၊ လေနတ်သား မိုးနတ်သား တို့သည်လည်း။
 အာဂံ၊ လာကုန်ပြီ။

ဝသူနံ၊ နတ်အပေါင်းတို့၏။ သေဋ္ဌော၊ အကြီးဖြစ်ထသော။
 ပုရိန္ဒဒေါ၊ ရှေး၌အလှူလက်ဦး ပေးကြူးစွာထသော။ ဝါသဝေါ၊
 ဝါသဝဟုဆိုအပ်သော။ သတ္တော၊ သိကြားမင်းသည်လည်း။ အာ
 ဝါအာဂန္တိ၊ လာပြီ။ ဧတေဒသကာယာ၊ ဤတကျိပ်သော နတ်တို့
 သည်လည်း။ ဒသဝေ၊ ဆယ်ပါးအပြားရှိသော အစုဖြင့်။ ဌိတာ၊ ကုန်
 ၏။ သဗ္ဗဒေဝါ၊ တို့သည်။ နာနတ္ထဝဏ္ဏိနော၊ ကုန်၏။

ဣဒ္ဓိမန္တော၊ ကုန်ထသော။ ပ။ ယသဿိနော၊ ကုန်ထသော။
 ဧတေဒေဝါပိ၊ တို့သည်လည်း။ ပ။

အထ၊ ထိုမှတပါး။ သဟဘူ၊ သဟဘူ အမည်ရှိကုန်သော။
ဒေဝါ၊ တို့သည်။ အဂ္ဂိသိခါရိဝ၊ မီးလျှံအဆင်းကဲ့သို့။ ဇလံဇလန္တော၊
တောက်ပကုန်သည်ဖြစ်၍။ အာဂုံ၊ ကုန်ပြီ။ အရိဋ္ဌကာစ၊ အရိဋ္ဌက
အမည်ရှိကုန်သောနတ်တို့သည်လည်းကောင်း။ ရောဇာစ၊ ရောဇာ
အမည်ရှိသောနတ်တို့သည်လည်းကောင်း။ ဥဗ္ဗာပုပ္ဖနိဘဓသိနော
စ၊ အောက်မဲညိုပွင့်နှင့်တူသော အရောင်ရှိကုန်သော နတ်တို့သည်
လည်းကောင်း။ အာဂုံ၊ ကုန်ပြီ။

ဝရုဏာစ၊ ဝရုဏ အမည်ရှိသော နတ်သည် လည်းကောင်း။
သဟဓမ္မာစ၊ သဟဓမ္မာအမည်ရှိသော နတ်လည်းကောင်း။ အစ္စု
တာစ၊ အစ္စုတာအမည်ရှိသော နတ်လည်းကောင်း။ အနေဇကာစ၊
အနေဇက အမည်ရှိသော နတ်လည်းကောင်း။ သုလေယျရုစိရာစ၊
သုလေယျနတ် ရုစိရနတ် တို့သည်လည်းကောင်း။ ဧတေဒေဝါပိ၊
တို့သည်လည်း။ အာဂုံ၊ ကုန်ပြီ။ ဝါသဝနေသိနော၊ ဝါသဝနေသိန
အမည်ရှိသောနတ်တို့သည်။ အာဂုံ၊ ကုန်ပြီ။ (ဒေသတေအစရှိသော
ဝါသာ အနက်တူပြီ)။

သမာနာစ၊ သမာနာအမည်ရှိသော နတ်လည်းကောင်း။ မဟာ
သမာနာစ၊ လည်းကောင်း။ မာနုသာစ၊ လည်းကောင်း။ မာနု
သုတ္တမာစ၊ မာနုသုတ္တမာအမည်ရှိသော နတ်လည်းကောင်း။ ခိဋ္ဌာ
ပဒူသိကာစ၊ ခိဋ္ဌပဒူသိကာအမည်ရှိသောနတ်လည်းကောင်း။ ဧတေ
ဒေဝါပိ၊ တို့သည်လည်းကောင်း။ အာဂုံ။ ကုန်ပြီ။ မနောပဒူသိ
ကာစ၊ မနောပဒူသိကာ အမည်ရှိကုန်သော နတ်တို့သည်လည်း။
အာဂုံ၊ ကုန်ပြီ။

အထ၊ ထိုမှတပါး။ ဟရယောစ၊ ဟရယအမည် ရှိကုန်သော။
ဒေဝါစ၊ နတ်တို့သည်လည်း။ အာဂုံ၊ ကုန်ပြီ။ ယေဒေဝါစ၊ တို့သည်
လည်း။ လောဟိတ ဝါသိနော၊ နိသော အဝတ် ရှိကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။ တေဒေဝါစ၊ တို့သည်လည်း။ အာဂုံ၊ ကုန်ပြီ။
ပါရဂါစ။ ပါရဂ အမည်ရှိကုန်သော နတ်သည်လည်းကောင်း။
မဟာပါရဂါစ၊ မဟာပါရဂ အမည်ရှိသောနတ်လည်းကောင်း။

ယသသိနော၊ ကုန်သော။ ဧတေဝိ၊ ထိုနှစ်ယောက်ကုန်သောသူတို့ သည်လည်း။ အာဂုံ၊ ကုန်ပြီ။ ။(ဒေသေတေ ဒသဓာ အစရှိသော ဝါထာ အနက်တူပြီ)။

သုက္ကာစ၊ သုက္ကာအမည် ရှိသော နတ်လည်းကောင်း။ ကာ ရက္ခာစ၊ ကာရက္ခာ အမည်ရှိသော နတ်လည်းကောင်း။ အရုဏာစ၊ အရုဏာ အမည်ရှိသော နတ်လည်းကောင်း။ ဧတေဒေဝါပိ၊ တို့ သည်လည်း။ အာဂုံ၊ လာကုန်ပြီ။ ဝေသနသာစ၊ ဝေသနသာ အမည်ရှိသော နတ်လည်းကောင်း။ တေဟိ၊ ထိုသုက္ကာအစရှိကုန် သော နတ်တို့နှင့်။ သဟ၊ ကွ။ အာဂုံ။ လာကုန်ပြီ။ သြဒါတဂယာ၊ သြဒါတဂယအမည်ရှိကုန်သော။ ပါမောက္ခာ၊ အမှူးဖြစ်ကုန်သော။ ဒေဝါစ၊ နတ်တို့လည်းကောင်း။ ဝိစက္ခကာ၊ ပညာအဆင်အခြင်နှင့် ပြည့်စုံကုန်သော။ ဒေဝါစ၊ တို့သည် လည်းကောင်း။ အာဂုံ၊ လာကုန်ပြီ။

၉ သဒါစ သဒါအမည်ရှိသော နတ်လည်းကောင်း။ မတ္တာစ၊ မတ္တာ အမည်ရှိသော နတ်လည်းကောင်း။ ဟာရဂဇာစ၊ ဟာရ ဂဇာအမည်ရှိသော နတ်လည်းကောင်း။ မိဿကာစ၊ အမည်ရှိ သော နတ်လည်းကောင်း။ ယသသိနော၊ များသော အခြံ အရံရှိ ကုန်သော။ ဧတဒေဝါပိ၊ ထိုနတ်တို့သည်လည်း။ အာဂုံ၊ ကုန်ပြီ။ ယောပဇ္ဇန္နော၊ အကြင်ပဇ္ဇန္နနတ် မင်းသည်။ ယံယံဒိသံ၊ အကြင် အကြင်သော အရပ်သို့။ ယာတိ၊ သွား၏။ တတ္ထတတ္ထ၊ ထိုထိုသော အရပ်၌။ ဒေဝေါ၊ မိုးသည်။ အဘိဝဿတိ၊ ရွာ၏။ သောပဇ္ဇန္နော ပိ၊ သည်လည်း။ ထနယံထနယန္တော၊ ချန်းလျက်။ အာဂုအာဂုန္တိ၊ လာပြီ။ (ဒေသေသေ အစရှိသည် အနက်တူပြီ)။

ယသသိနော၊ ကုန်သော။ ခေဝိယာစ၊ ခေဝိယ အမည်ရှိကုန် သော နတ်တို့သည် လည်းကောင်း။ တုသိတာစ၊ တုသိတာနတ် ပြည်၌ နေကုန်သော နတ်တို့သည်လည်းကောင်း။ ယာမာစ၊ ယာ မာနတ်ပြည်၌ နေကုန်သော နတ်တို့သည် လည်းကောင်း။ ကဋ္ဌ

ကာစ၊ ကဋက အမည်ရှိကုန်သော နတ်တို့ သည်လည်းကောင်း။
 လမ္ဗိတကာ လာမသေဋ္ဌာစ၊ လမ္ဗိတကအမည်ရှိသောနတ် လာမ
 သေဋ္ဌ အမည်ရှိသော နတ်တို့သည် လည်းကောင်း။ ဇောတိနာ
 မာစ၊ တို့သည်လည်းကောင်း။ အာသဝါစ၊ အာသဝအမည်ရှိကုန်
 သော နတ်တို့သည်လည်းကောင်း။ နိဗ္ဗာနရတိနောစ၊ နိဗ္ဗာနရတိ
 နတ်ပြည်၌နေကုန်သော နတ်တို့သည်လည်းကောင်း။ ဒေတဒေဝါ
 ပိ၊ ထိုနတ်တို့သည်လည်း။ အာဂုံ၊ ကုန်ပြီ။ အုထ၊ ပါး။ ပရိနိဗ္ဗိတာစ၊
 ပရိနိဗ္ဗိတ နတ်ပြည်၌ နေကုန်သော နတ်တို့သည်လည်း။ အာဂုံ၊
 လာကုန်ပြီ။

ဒေဝ၊ ကုန်သော။ ဒေတကာယာ၊ ထိုနတ် အပေါင်းတို့သည်။
 ဒသဓာ၊ အစုဖြင့်။ တာ၊ တည်ကုန်၏။ သဗ္ဗေ၊ အလုံးစုံကုန်သော
 နတ်တို့သည်။ နာနတ္ထ ဝဏ္ဏိနော၊ အထူးထူးသော အဆင်းရှိကုန်၏။
 ဣဒ္ဓိမန္တော၊ တန်းခိုးနှင့်ပြည့်စုံကုန်ထသော။ စုတိမန္တော၊ အရောင်
 အဆင်းနှင့်ပြည့်စုံကုန်ထသော။ ဝဏ္ဏဝဏ္ဏော၊ ကိုယ်အဆင်းနှင့်ပြည့်စုံ
 ကုန်ထသော။ ယသသိနော၊ များသော အခြံအရံ ရှိကုန်ထသော။
 ဒေတဒေဝါပိ၊ တို့သည်လည်း။ မောဒမာနာ၊ ဝမ်းမြောက်သောစိတ်
 ရှိကုန် သည်ဖြစ်၍။ ဘိက္ခူနံ၊ တို့၏။ သဒိတံ၊ အပေါင်းကို။ ဒေသနာ
 ယ၊ ၄၅။ ဝနံ၊ စောကြီးသို့။ အဘိက္ကာမံ၊ ရှေ့ရှုလာကုန်ပြီ။

သဗ္ဗိ၊ ခြောက်ကျိပ် အရေအတွက် ရှိကုန်ထသော။ နာနတ္ထ ဝဏ္ဏိ
 နော၊ ကုန်ထသော။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ဒေတဒေဝနိကာ
 ယာ၊ ထိုနတ်အပေါင်းတို့သည်။ နာမန္တယေန၊ အမည်အစုအားဖြင့်။
 အာဂစ္ဆံ၊ လာကုန်ပြီ။ အညေ၊ ကုန်သော။ ယေဝဒေဝါ၊ တို့သည်
 လည်း။ တေဟိဒေဝေ ဟိ၊ တို့နှင့်။ သဟ၊ ကွ။ သဒိသာ၊ အဆင်း
 အမည်အားဖြင့် တူကုန်သည်။ ဟောန္တိ၊ ကုန်၏။ တေဒေဝါပိ၊ တို့
 သည်လည်း။ အာဂစ္ဆံ၊ ကုန်ပြီ။

အနုသန္တေ ထိုနတ်အပေါင်းတို့လာကြောင်းကိုဆိုပြီ၊ ထိုနတ်
 တို့သည် အဘယ် အကျိုးငှာ လာကုန်သနည်း

ဟူသော စောဒနာကို ဖြေတော်မူလို၍ ပဥ္စမဇာတိ အစရှိသော ဝါထာတို့ကို မိန့်သတည်း။ ထိုဝါထာတို့၏ အတ္ထကား-

ပဥ္စမဇာတိ၊ ကုန်ပြီးသောပဋိသန္ဓေယူခြင်းရှိထသော၊ အခါလံ၊ ရာဂ ဒေါသ မောဟတည်းဟူသော ငြောင့်တံသင်း မရှိထသော။ ဩဃတိဏ္ဍံ၊ ဩဃတရားကို လွန်ပြီးထသော။ အနာသဝံ၊ အာသဝ ကင်းစင်ပြီးထသော။ ဩဃတရံ၊ သံသရာတည်းဟူသော ပင်လယ် ရေအယဉ်မှ ထွက်ပြီးထသော။ နာဂံ၊ မကောင်းမှုကို မပြုတတ် ထသော။ အသိတာဟိဂံ၊ ညစ်ညူးခြင်း သဘောကို လွန်တတ် ထသော။ (မိုက်မဲခြင်းသဘောကို လွန်တတ်ထသော၊ လည်းဟူ)။ စန္ဒိဇ္ဇဝ၊ လမင်းကဲ့သို့။ (ဝိရောစမာနံထည့်ပါ)။ ဝိရောစမာနံ၊ တင့် တယ်စွာထသော။ (ဒသဗလဉ္စထည့်ပါဦး)။ ဒသဗလဉ္စ၊ မြတ်စွာ ဘုရားကိုလည်း။ ဒက္ခေမ၊ ဖူးမြင်ကုန်အံ့။ ဣတိ မနသိကတွာ၊ ဤသို့ နှလုံးပြု၍၊ ဧတေဒေဝါ၊ ထိုနတ်တို့သည်။ အာဂံ၊ လာကုန်၏။ (ဤသို့ သမ္ဗန်လေ)။

အနုသန္ဓေ

ဤသို့ နတ်တို့ကို ပြုပြီး၍ ဗြဟ္မာတို့ကို ပြုတော်မူ လို၍ သုဗြဟ္မာပရမတ္ထောအစရှိသောဝါထာကို

မိန့်သတည်း။ ထိုဝါထာ၏ အတ္ထကား-

၃၄၁။ သုဗြဟ္မာစ၊ သုဗြဟ္မာ အမည်ရှိသော ဗြဟ္မာလည်း ကောင်း။ ပရမတ္ထောစ၊ ပရမတ္ထ အမည်ရှိသော ဗြဟ္မာ လည်း ကောင်း။ ဣဒ္ဓိမတော၊ ဘုန်းတန်းခိုးနှင့်ပြည့်စုံတော်မူသော။ ဘဂဝ တော၊ ၎င်း၊ ပုတ္တာ၊ သားတော်စစ် ဖြစ်ကုန်သော။ ဧဇောအရိယ ဗြဟ္မာနောပိ၊ ထိုအရိယာဖြစ်ကုန်သော ဗြဟ္မာနှစ်ယောက်တို့သည် လည်း။ သဟ-သဟဇဝ၊ အတူတကွသာလျှင်။ အာဂံ၊ ကုန်ပြီ။ သနက္ခမာရောစ၊ သနက္ခမာရ ဗြဟ္မာလည်းကောင်း။ တိဿောစ၊ တိဿဗြဟ္မာလည်းကောင်း။ သောဒုဝိဇောပိ၊ ထိုနှစ်ပါးအပြားရှိ သော ဗြဟ္မာသည်လည်း။ ဘိက္ခုနံ၊ ရဟန်းတို့၏။ သမိတိံ၊ စည်း ဝေးရာဖြစ်သော။ ဝနံ၊ မဟာဝုန်တောကြီးသို့။ အာဂါ အာဂန္တိ၊ လာပြီ။

မြဟ္မလောကာနံ၊ လက်ချောင်းတခုဖြင့် တထောင်သော စကြဝဠာ၊ ဆယ်ချောင်းသော လက်ချောင်းတို့ဖြင့် တသောင်းသော စကြဝဠာကို အရောင်တို့ဖြင့် ထွန်းလင်းခြင်းငှါ စွမ်းနိုင်ကုန်သော မြဟ္မာကြီးတို့၏။ သဟသံ။ တထောင်သည်လည်း။ အာဂါ၊ လာပြီ။ ဥပပန္နော၊ မြဟ္မာဥပပဂါတ်ပဋိသန္ဓေအားဖြင့် ဖြစ်ထသော။ ဇုတိမန္တော၊ အရောင်နှင့်ပြည့်စုံထသော။ ဘိသ္မာကာယော၊ နှစ်ဂါမခေတ် သုံးဂါမခေတ် အတိုင်းအရှည်ရှိသော အလွန်ကြီးစွာသော အတ္တဘောဒရှိထသော၊ ယသသိ၊ အလွန်တင့်တယ်စွာသော အတ္တဘောနှင့်ပြည့်စုံထသော။ ယောမဟာမြဟ္မာ၊ သည်။ အညေ၊ ကုန်သော။ မြဟ္မာနော၊ တို့ကို။ အဘိတိဋ္ဌတိ အဘိဘဝိတ္တာတိဋ္ဌတိ၊ နှိပ်စက်၍တည်၏။ သောမဟာမြဟ္မာပိ၊ သည်လည်း။ အာဂု၊ ပြီ။

တ္ထေ၊ ဤဟသောင်းသော မြဟ္မာအပေါင်း၌။ ဒသ၊ တကျိပ်ကုန်သော။ ဣဿရာ၊ မြဟ္မာတို့သည်။ ပစ္စေကဝသဝတ္တိနော၊ အသီးအသီး မိမိအလိုသို့ လိုက်စေတတ်ကုန်သည်။ ဟောန္တိ၊ ကုန်၏။ တေမဟာမြဟ္မာနောပိ၊ ထို မိမိအလိုသို့ လိုက်စေတတ်သော မြဟ္မာကြီးတို့သည်လည်း။ အာဂုံ၊ ကုန်ပြီ။ တေသဉ္စ၊ ထိုမြဟ္မာတို့၏လည်း။ မဇ္ဈတော-မဇ္ဈေ၊ ၌။ ဟာရိတော၊ ဟာရိတအမည်ရှိသော မြဟ္မာသည်လည်း။ ပရိဝါရိတော၊ တသိန်းသော မြဟ္မာအခြံအရံရှိသည်ဖြစ်၍။ အာဂ-အာဂန္တိ၊ လာပြီ။

၃၄၂။ အဘိတ္တန္တော၊ မဟာဝုန်တောကြီးသို့လာကုန်ထသော။ သဗ္ဗန္ဒဒေဝမြဟ္မကော၊ သိကြားနတ်မင်း ဟာရိဟမြဟ္မာတို့နှင့်တကွ ဖြစ်ကုန်ထသော၊ တေသဗ္ဗေ၊ ထိုအလုံးစုံကုန်သော နတ်မြဟ္မာတို့ကို။ မာရေသေနာစ၊ မာရ်စစ်သည် သည်လည်း။ အဘိတ္တာမိ၊ နှိပ်စက်လေကုန်၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ကဏ္ဍသိ၊ မာရ်နတ်၏။ မန္တိယံ၊ မိုက်သည်၏အဖြစ်ကို။ တုဗ္ဗေ၊ တို့သည်။ ပဿ၊ ကုန်လော့။

ဘော၊ အချင်းတို့။ တုဗ္ဗေဟိ၊ သင်တို့သည်။ ဧထ၊ လာလတ်ကုန်။ ဂဏ္ဍထ၊ ဖမ်းကုန်လော့။ ဗန္ဓထ၊ ကုန်လော့။ ဝေါ၊ သင်

တို့၏။ ရာဂေန၊ ရာဂတည်းဟူသော ကျော့ကွင်းဖြင့်။ တံသဗ္ဗံ၊
ထိုဗြဟ္မာ အပေါင်းကို။ (ကံထည့်)။ ဗန္ဓံ၊ ဗ္ဗံခြင်းသည်။ အတ္ထု၊
ဖြစ်စေလော့။ သမန္တာ၊ ထက်ဝန်းကျင်မှ။ ပရိဝါရေထ၊ ခြံရံကုန်
လော့။ ဝေါတုမှာကံ၊ တို့တွင်။ ကောစိ၊ တစုံတယောက်သောသူ
သည်။ နံ၊ ထိုနတ်အပေါင်းကို။ မာမုဉ္ဇိ၊ မလွတ်လင့်ကုန်။

☞ ဣတိ၊ သို့။ တတ္ထ၊ ထိုနတ်အပေါင်းတို့ စည်းဝေးသော အခါ၌။
မဟာသေနော၊ များသော စစ်သည်ရှိသော။ ကဏှော၊ မာရ်နတ်
သားသည်။ ပါဏိနာ၊ လက်ဝါးဖြင့်။ တလံ၊ မြေအပြင်ကို။ အာဟစ္စ၊
ခတ်၍။ ဘေရဝံ၊ ကြောက်ခြင်းကိုဖြစ်စေတတ်သော။ သရဉ္စ၊ မြား
ကိုလည်း။ ကတွာန၊ တင်သည်ကိုပြု၍။

ထနယန္တော၊ ချုန်းလျက်။ သဝိဇ္ဇုကော၊ လျှပ်စစ်နှင့် တကွ။
ပါဝုဿကော၊ ပြင်းစွာရွာသော။ မေသောယထာ၊ မိုဗ်းကြီးကဲ့သို့။
သေနံ၊ မိမိစစ်သည်ကို။ အပေသယိ၊ စေလေ၏။ တဒါ၊ ထိုအခါ၌။
သော မာရော၊ သည်။ တံတိသနကံ၊ ထိုကြောက်မက် ဖွယ်ကို။
ဒသေတော၊ ၍။ (နှစ်ပုဒ်ထည့်ပါ)။ သင်္ကံဒ္ဓေါ၊ နှလုံးမသာသည်
ဖြစ်၍။ အသယံဝသေ၊ မိမိအလိုသို့ မလိုက်စေနိုင်သည်ဖြစ်၍။ ပစ္စု
ဒါဝတ္တိ၊ ဆုတ်လေ၏။

၃၄၃။ စက္ခုမာ၊ ငါးဖါးသောစက္ခုနှင့် ပြည့်စုံသော။ သတ္တာ၊
သည်။ တတော-တဒါကာလေ၊ ထိုမဟာဝုန်တောကြီး၌ စည်းဝေး
သောအခါ၌။ တဉ္စသဗ္ဗံ၊ ထိုအလုံးစုံကို။ အဘိညာယ၊ တော်မူ၍။
ဝဝတ္ထိတုန၊ မျက်မှောက်ပြုတော်မူ၍။ (ဆင်ခြင်တော်မူ၍၊ လည်း
ဟူ)။ သာသနေ၊ ၌။ ရတောကုန်သော။ သံဝကော၊ တို့ကို။ အာ-
မန္တယိ၊ ခေါ်တော်မူ၏။

ကိံအာမန္တယိ၊ နည်းဟူမူကား။ ဘိက္ခဝေါ၊ တို့။ မဒရသေနာ၊
တို့သည်။ အဘိတ္တန္တာ၊ လာကုန်ပြီ။ တေမာရသေန၊ ထိုမာရ်စစ်
သည်တို့ကို။ တုမှေ၊ သင်တို့သည်။ ဝိဇာနာထ၊ သိကုန်လော့။
ဣတိ၊ သို့။ အာမန္တယိ၊ ခေါ်တော်မူ၏။ ဧတစဘိက္ခု၊ တို့သည်လည်း။
ဗုဒ္ဓဿ၊ ၏။ သာသနံ၊ ဆုံးမသောစကားကို။ သုတွာ၊ ကုန်၍။

အာတပ္ပံ၊ ဖလသမာပတ်ကို ဝင်စားခြင်းငှါလုံ့လကို။ အကရုံ၊ ပြုကုန်ပြီ။ မာရသေနာ၊ ထိုသည်။ ဝိတရာဂေဟိ၊ ရဟန္တာတို့မှ။ ပတ္တာမံ၊ ဖဲကုန်၏။ မာရသေနာ၊ ထိုသည်။ ဧတံ၊ ထိုရဟန္တာပုဂ္ဂိုလ်တို့၏။ လောမာနိ၊ အမွှေးမျှကိုလည်း။ နဗ္ဗဗ္ဗယံ၊ မလွှပ်စေနိုင်ကုန်။ (နေသံ နသေပုဒ်ဖြတ်)။

အနုသန္ဓေ ဤသို့ရဟန်းတို့၏ ကြောက်ခြင်း ထိတ်လန့်ခြင်း မရှိသည်ကို သိ၍ မာရ်နတ်သားသည် သဗ္ဗေ ဝိဇိတသင်္ဂါမာအစရှိသော ဝါထာကို ရှုတ်သတည်း။ ထိုဝါထာ၏ အတ္ထကား--

ဝိဇိတသင်္ဂါမာ၊ အောင်ပြီးသော စစ်မြေ ရှိကုန်ထသော။ တယာတီတာ၊ ကြောက်ခြင်း ထိတ်လန့်ခြင်းကို လွန်နိုင်တုန်ပြီး ထသော။ ယသသိနော၊ ကုန်ထသော။ ဇနေ၊ လူအပေါင်း၌။ သုတာ၊ ကျော်စော ထင်ရှားကုန်ထသော။ သဗ္ဗေ၊ အလုံးစုံကုန် သော။ ဗုဒ္ဓဿ၊ ၏။ (သဗ္ဗန်လိုက်)။ တေသာဝကာ၊ ထိုတပည့်တို့ သည်။ ဘူတေဟိ၊ အရိယာပုဂ္ဂိုလ်တို့နှင့်။ သဟ၊ ကွ။ မောဒန္တိ၊ ဝမ်းမြောက်ကုန်၏။

သတ္တမံ၊ သော။ မဟာသမယသုတ္တံ၊ သည်။ နိဗ္ဗိတံ၊ ပြီ။



၈ - သက္ကဋ္ဌပဉ္စသုတ္တံ

၃၄၄။ တန္တေကဿပပ။ ဣဒံသုတ္တံ၊ ဤသက္ကဋ္ဌပဉ္စသုတ်ကို။
မေမယာ၊ သည်။ ဘဂဝတော၊ ၏။ သံမုခါ၊ မှ။ ဧဝံဧကေနအာကာ
ရေန၊ ဖြင့်။ သုတံ-ဥပလက္ခိတံ၊ ၏။ ဧကံ၊ တပါးသော။ သမယံ၊ ဌ။
ဘဂဝါ၊ သည်။ မဂဓေယျ၊ မဂတိုင်းတို့၌။ ရာဇဂဟဿ၊
ရာဇဂြိုဟ်ပြည်၏။ ပါစိနတော၊ အရှေ့အရပ်မှ။ (ဌ၊ လည်းဟူ)။
အမ္မသဏ္ဍောနာမ၊ သရက်တော၏အနီး၌ တည်ခြင်းကြောင့် အမ္မ
သဏ္ဍအမည်ရှိသော။ (အနီး၌ သရက်တောရှိခြင်းကြောင့် အမ္မ
သဏ္ဍအမည်ရှိသော၊ လည်းဟူ)။ ဗြာဟ္မဏဂါမော၊ ပုဏ္ဏားရွာ
သည်။ အတ္ထိ၊ ရှိ၏။ တဿ၊ ထိုအမ္မသဏ္ဍအမည်ရှိသော ပုဏ္ဏား
ရွာ၏။ ဥတ္တရတော၊ မြောက်အရပ်မှ။ (ဌ၊ လည်းဟူ)။ ဝေဒိယ
ကော၊ ပတ္တမြားပွတ်တိုင်နှင့်တူသော စိမ်းညိုသော တောအုပ်တို့ဖြင့်
ထက်ဝန်းကျင် ရံသော။ (ဝေဒိယက အမည်ရှိသော၊ လည်းဟူ)။
ပဗ္ဗဗော၊ တောင်၌။ ဣန္ဒသာလဂဟာယံ၊ တံခါးဝ၌ နဝပ်ရှိသော
လှိုက်၌။ ဝိဟရတိ၊ ၏။ တေနခေါပနသမယေန၊ ဌ။ ဒေဝါနံ၊
တို့ကို။ ဣန္ဒဿ၊ သော။ သက္ကဿ၊ ၏။ ဘဂဝန္တံ၊ ကို။ ဒဿ
နာယ၊ ဖူးမြင်ခြင်းငှါ။ ဥသုတ္တံ၊ အားထုတ်ခြင်းသည်။ ဥဒပါဒိ၊
၏။ အထခေါ၊ ဌ။ ဒေဝါနံ၊ တို့ကို။ ဣန္ဒဿ၊ သော။ သက္ကဿ၊
၏။ ဧတံသောပရိဝိတက္ကော၊ သည်။ အဟောသိ၊ ၏။ ကိံ
အဟောသိ၊ နည်းဟူမူကား။ ဧတရဟိ၊ ဌ။ ကဟံ၊ အဘယ်အရပ်၌။
အရဟံ၊ ပစ္စည်းလေးပါးကို ခံခြင်းငှါ ထိုက်တော်မူထသော။ သမ္မာ
သဗ္ဗုဒ္ဓေါ၊ မဖောက်မပြန် အလုံးစုံသော တရားတို့ကို သယမ္ဘူ။
ဉာဏ်ဖြင့် အလိုလိုသာလျှင် သိတော်မူပြီးထသော။ ဘဂဝါ၊ သည်။
ဝိဟရတိနုခေါ၊ သနည်း။ ဣတိသောပရိဝိတက္ကော၊ သည်။ အဟော
သိ၊ ၏။ ဒေဝါနံ၊ နတ်တို့ကို။ ဣန္ဒော၊ သော။ သက္ကော၊ သည်။ ဘဂ
ဝန္တံ၊ ကို။ မဂဓေယျ၊ မဂတိုင်းတို့၌။ ရာဇဂဟဿ၊ ၏။ ပါစိနတော၊
မှ။ (ဌ၊ လည်းဟူ)။ အမ္မသဏ္ဍောနာမ၊ အမည်ရှိသော၊ ဗြာဟ္မဏဂါ

မော၊သည့်။ အတ္တိ၊၏။တဿအမ္မသဏ္ဍဗြာဟ္မဏဂါမဿ၊၏။ဥတ္တ
 ရတော၊ မြောက်အရပ်မှ။ (ဌ၊လည်းဟူ)။ ဝေဒိယကေ၊ သော။
 ပဗ္ဗတေ၊ ဌ။ ဣန္ဒသလဂဟာယံ၊တံခါး၏အနီး၌ နပပင်ရှိသော
 လိုဏ်ဌ။ ဝိဟရန္တံ၊ နေတော် မူသည့်ကို။ အဒ္ဓသာခေါ၊ မြင်လေ
 သလျှင်ကတည်း။ ဒိသ္မာန၊၍။တာဝတိံသေ၊တာဝတိံသာအမည်
 ရှိကုန်သော။ဒေဝေ၊တို့ကို။အာမန္တေသိ၊၏။ကိံအာမန္တေသိ၊နည်း
 ဟူမူကား။ မာရိသာ၊အချင်းနတ်သားတို့။ အယံတဂဂါ၊ သည်။ပ။
 ဣန္ဒသလဂဟာယံ၊ဌ။ဝိဟရတိ၊၏။မာရိသာ၊တို့။ယဒိပန၊အကယ်
 စင်စစ်။ မယံ။ တို့သည်။ အရဟန္တံ၊ ထသော။ သမ္မာသမ္ဗုဒ္ဓံ၊
 ထသော။ တိတဂဂန္တံ၊ကို။ ဒဿနာယ၊၄။ ဥပသင်္ကမေယျာမ၊
 ကပ်ရကုန်မူကား။သာဓု၊ကောင်းစွာ၏။ဣတိ၊သို့။အာမန္တေသိ၊၏။
 ဧဝံသာဓု၊ကောင်းစွ။ တဝ၊ အရှင်အား။ တဒ္ဓံ၊ကောင်းမှုသည်။
 ဘဝေယျ၊ ဖြစ်ရာ၏။ ဣတိခေါ၊ သို့။ တာဝတိံသာ၊ ကုန်သော။
 ဒေဝါ၊ တို့သည်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒဿ၊သော။ သက္ကဿ၊၏။
 ဝစနံ၊ ကို။ ပစ္စယောသံ၊ ရှေ့ရှုဝန်ခံကုန်၏။

၃၄၅။ အထခေါ၊ဌ။ဒေဝါနံ၊တို့ကို၊ဣန္ဒော၊သော။ သက္ကော၊
 သည်။ပဉ္စသိခံ။ ပဉ္စသိခ အမည်ရှိသော။ ဂန္ဓဗ္ဗဒေဝပုတ္တံ၊ စောင်း
 သမားဖြစ်ဖူးသော နတ်သားကို။ (စောင်းသမားကို၊လည်းဟူ)။
 အာမန္တေသိ၊၏။ကိံအာမန္တေသိ၊ နည်းဟူမူကား။တာတပဉ္စသိခ၊
 ချစ်သားပဉ္စသိခ။ အယံတဂဂါ၊ သည်။မဂဓေသု၊တို့ဌ။ပ။ ဣန္ဒသ
 လဂဟာယံ၊ ဌ။ ဝိဟရတိ၊ ၏။တာတပဉ္စသိခ၊ ခ။ယဒိပန၊၍။မယံ၊
 တို့သည်။ အရဟန္တံ၊ထသော။သမ္မာသမ္ဗုဒ္ဓံ၊ ထသော။ တံတဂဂန္တံ၊
 ကို။ ဒဿနာယ၊၄။ဥပသင်္ကမေယျာမ၊ကပ်ရကုန်မူကား။ သာဓု၊
 ၏။ဣတိ၊ သို့။ အာမန္တေသိ၊၏။ ဧဝံသာဓု၊၏။ တဝ၊အား။ တဒ္ဓံ၊
 ကောင်းမှုသည်။ ဟောတု၊လော့။ဣတိခေါ၊သို့။ပဉ္စသိခေါ၊သော။
 ဂန္ဓဗ္ဗပုတ္တော၊သည်။ ဒေဝါနံ၊ တို့ကို။ဣန္ဒဿ၊သော။သက္ကဿ၊၏။
 ဝစနံ၊ကို။ ပဋိသုတ္တာ၊ရှေ့ရှုဝန်ခံ၍။ ဗေလုဝပဏ္ဍုဝိဏံ။အုတ်ရှစ်
 သီးမှည့် အဆင်းနှင့် တူသော ဖြေ့တော့သော အဆင်းရှိသော

စောင်းကို။ အာဒါယ၊ ယူ၍။ ဒေဝါနံ၊ တို့ကို။ ဣန္ဒြိယ၊ သော။
သက္ကဿ၊ ၏။ အနုစရိယံ၊ အထံသို့။ တနည်းကား၊ သက္ကဿ၊ နှင့်။
အနုစရိယံ၊ အတူသွားခြင်းကို။ ဥပါဂမိ၊ သွားလေ၏။

၃၄၆။ အထခေါ၊ ဌ။ ဒေဝါနံ၊ တို့ကို။ ဣန္ဒြော၊ သော။ သက္ကော၊
သည်။ တာဝတိံသေဟိ၊ ကုန်သော။ ဒေဝေဟိ၊ တို့သည်။ ပရိဝု
တော၊ ခြံရံအပ်သည်ဖြစ်၍။ ပဉ္စသိခေန၊ သော။ ဂန္ဓဗ္ဗဒေဝပုတ္တေန၊
စောင်းသမား သားသည်။ ပုရက္ခတော၊ ခြံရံအပ်သည် ဖြစ်၍။
ဗလဝါ၊ သော။ ပုရိသော၊ သည်။ သမိဉ္ဇိတံ၊ ခွေသော။ ဗာဟံ၊ ကို။
ပသာရေယျသေယျထာပိနာမဝါ၊ ဆန့်သကဲ့သို့ လည်းကောင်း။
ပသာရိတံ၊ သော။ ဗာဟံ၊ ကို။ သမိဉ္ဇေယျသေယျထာပိ နာမဝါ၊
ကဲ့သို့လည်းကောင်း။ ဝေမေဝ၊ တူလျှင်။ တာဝတိံသေသု၊ ကုန်
သော။ ဒေဝေသု၊ နတ်တို့၌။ အန္တရဟိတော၊ ကွယ်ခဲ့၍။ မဂဓေသု၊
တို့၌။ ရာဇဂဟဿ၊ ရာဇဂြိုဟ်ပြည်၏။ ပါစိနတော၊ အရှေ့အရပ်မှ။
အမ္ဗသက္ကောနာမ၊ အမည်ရှိသော။ ဗြာဟ္မဏဂါမော၊ သည်။
အတ္ထိ၊ ၏။ တဿ၊ ထိုပုဏ္ဏားရှာ၏။ ဥတ္တရတော၊ မှ။ (ဌ၊ လည်းဟူ)
ဝေဒိယတေ၊ သော။ ပဗ္ဗတေ၊ ဌ။ ပစ္စုဋ္ဌာသိ၊ ထင်ရှားဖြစ်၏။
တေနခေါပနသမယေန၊ ဌ။ ဝေဒိယကော၊ အမည်ရှိသော။ ပဗ္ဗ
တော၊ သည်။ အတိရိဝ၊ အလွန်လျှင်။ ဩဘာသဇာတော၊ ဖြစ်သော
အရောင် ရှိသည်။ (အရောင်ဖြင့် တောက်ပသည်၊ လည်းဟူ)။
ဟောတိ၊ ၏။ အမ္ဗသက္ကော၊ အမ္ဗသက္က အမည်ရှိသော။ ဗြာဟ္မ
ဏဂါမောစ၊ ပုဏ္ဏားရှာသည်လည်း။ ဩဘာသဇာတော၊ သည်။
ဟောတိ၊ ဖြစ်၏။ ယထာကိံ၊ အဘယ်ကဲ့သို့ နည်းဟူမူကား။ (တံ
ကား နိပုဂ္ဂိုလ်မျှသာ၊ အနက်မရှိ)။ ဒေဝါနံ၊ နတ်တို့အား။ ဒေဝါနု
ဘာဝေန၊ နတ်တို့၌ဖြစ်သော တန်းခိုးကြောင့်။ ဩဘာသဇာတော၊
ဖြစ်သော တောက်ပခြင်းရှိသကဲ့သို့တည်း။ (ထွန်းတောက်ပသော
အရောင်ရှိသကဲ့သို့တည်း၊ လည်းဟူ။ အပိသုဒ္ဓိကား၊ ပဒါလင်္ကာ
ရတည်း)။ ပရိတော၊ ထက်ဝန်းကျင်မှ။ ပ ဝတ္ထေသုဝါ၊ တည်ကုန်
သော။ ဂါမေသု၊ ရှာတို့၌။ မနုဿာ၊ လူတို့သည်။ ဝေံ၊ သို့။ အာဟံသု၊

၉

ကုန်၏။ ကိံ အာဟံသု၊ ကုန်သနည်းဟူမူကား။ အဇ္ဇ၊ ယနေ့။ ဝေဒိယကောနာမ၊ အမည်ရှိသော။ ပဗ္ဗတော၊ သည်။ အာဒိတ္တော၊ အရောင်အဝါတို့ဖြင့် တောက်ပ၏။ (အာဒိတ္တသုကို အာဒိတ္တော အသုဟု ပုဒ်ဖြတ်လေ၊ အသုကား အနက်မရှိ။ နာမသဒ္ဓါကို ဝေဒိယကော နောင်ယှဉ်လေ)။ အဇ္ဇ၊ နေ့။ ဝေဒိယကောနာမ၊ သော။ ပဗ္ဗတော၊ သည်။ ဈာယတိ၊ မီးလောင်သကဲ့သို့ဖြစ်၏။ အဇ္ဇ၊ နေ့။ ဝေဒိယကောနာမ၊ သော။ ပဗ္ဗတော၊ တောင်သည်။ ဇလတိ၊ မီးလျှံကဲ့သို့ဖြစ်၏။ ကိံသု၊ အဘယ်ကြောင့်။ အဇ္ဇ၊ နေ့။ ဝေဒိယကောနာမ၊ သော။ ပဗ္ဗတော၊ သည်။ အတိဝိယ၊ အလွန်လျှင်။ ဩတာသဇာတော၊ တစ်နက်သော အရောင်သည့်ဖြစ်သနည်း။ အဗ္ဗသက္ကော၊ သော။ ဗြဟ္မဏဂါမောစ၊ သည်လည်း။ ဩတာသဇာတော၊ နည်း။ ဣတိ၊ သို့။ အကံသု၊ ကုန်၏။ မနုဿာ၊ တို့သည်။ သံဝိဂ္ဂါ၊ ထိတ်လန့်ကုန်သည်။ လောမဟဋ္ဌဇာတာ၊ ကြက်သီးမွေးညှင်းထခြင်းရှိကုန်သည်။ အဟေသံ၊ ကုန်၏။

၃၄၇။ အထခေါ၊ ဌ။ ဒေဝါနံ၊ နတ်တို့ကို။ ဣန္ဒော၊ သော။ သက္ကော၊ သည်။ ပဉ္စသိခံ၊ သော။ ဂန္ဓဗ္ဗဒေဝပုတ္တံ၊ ကို။ အာမန္တေသိ၊ ၎င်း။ ကိံ အာမန္တေသိ၊ နည်းဟူမူကား။ တာတပဉ္စသိခ၊ ခ၊ တထာဝတာ၊ တို့သည်။ ဈာယိ၊ ဈာန်ကိုဝင်စားလေ့ရှိတော်မူကုန်၏။ ဈာနေ၊ ဈာန်ဝင်စားခြင်း၌။ ရတာ၊ ဓမ္မ၊ လျော်ကုန်၏။ တဒနန္တရံ၊ ထိုဈာန်ဝင်စားသည်၏ အခြားမဲ့ဖြစ်သောကာလ၌။ ပဋိသလ္လိနာ၊ တယောက် အထီးတည်း ဆိတ်ငြိမ်ရာ အရပ်၌ နေတော်မူလေ့ရှိကုန်၏။ တနည်းကား၊ တဒနန္တရံ၊ ထိုဈာန်ဝင်စားသည်၏ အကြား အကြား၌။ ပဋိသလ္လိနာ၊ ကုန်၏။ တသ္မာ၊ ကြောင့်။ တထာဝတာ၊ တို့သည်။ ဒုရူပသင်္ကမာ၊ ကုန်၏။ တာတပဉ္စသိခ၊ ခ။ ယဒိပန၊ ရှိ။ တံ၊ သည်။ တဂဝန္တံ၊ ကို။ ပဌမံ၊ စွာ။ ပထိဒေယျာသိ၊ ကြည်ညိုစေရမူကား။ သာဓု၊ သည်။ အသိ၊ ၎င်း။ တာတပဉ္စသိခ၊ ချစ်သားပဉ္စသိခ။ တယာ၊ သည်။ ပဌမံ၊ စွာ။ ပသာဒိတံ၊ ကြည်ညိုစေအပ်ပြီးသော။ အရဟန္တံ၊ ထသော။ တံတဂဝန္တံ၊ ကို။ မယံ၊ တို့သည်။ ပစ္ဆာ၊ မှ။

ဒဿနာယ၊ ငှါ။ ဥပသင်္ကမယျာမ၊ ကုန်အံ။ ဣတိ၊ သို့။ အာမန္တေသိ၊
 ၏။ ဧဝံသာဓု၊ ၏။ တဝ၊ အား။ ဘဒ္ဒံ၊ သည်။ ဟောတု၊ လော့။ ဣတိ
 ခေါ၊ သို့။ ပဉ္စသိခေါ၊ သော။ ဝန္တဗ္ဗဒေဝပုတ္တော၊ သည်။ ဒေဝါနံ၊
 တို့ကို။ ဣန္ဒြိယ၊ သော။ သုက္ကဿ၊ ၏။ ဝစနံ၊ ကို။ ပဋိသုတ္တံ၊ ရှိ။
 ဗေလုဝပဏ္ဍိတိဏံ၊ အုတ်ရှစ်သီးမှည့်အံ့ဆင်းကဲ့သို့ ဖြေ့တော့သော
 အဆင်းရှိသောစောင်းကို။ အာဒါယ၊ ရှိ။ ယေနယတ္ထ၊ ရှိ။ ဣန္ဒြိယာလ
 ဂုဟာ၊ သည်။ အတ္ထိ၊ ၏။ တေနတတ္ထ၊ သို့။ ဥပသင်္ကမိ၊ ၏။ ဥပသင်္ကမိ
 တွာ၊ ရှိ။ ဧတ္တာဝတော၊ ဤသို့ စောင်းတီးကာမျှဖြင့်။ ဘဂဝါ၊ သည်။
 မေ၊ ၏။ အတိဒူရေ၊ အလွန်ဝေးရာအရပ်၌။ နေဝဘဝိဿတိ၊ လတ္တံ့။
 အစ္စာသန္ဓေ၊ အလွန်နီးရာအရပ်၌။ နဘဝိဿတိ၊ လတ္တံ့။ မေ၊ ၏။
 သဒ္ဓဉ္စ၊ စောင်းတီးသောအသံကိုလည်း။ သောဿတိ၊ မဖြစ်လတ္တံ့။
 ဣတိမုနသိကတွာ၊ ရှိ။ ကေမန္တံ၊ ရှိ။ အဋ္ဌာသိ၊ ၏။

*

ပဉ္စသိခ ဂီတဂါထာ

၃၄၀။ ။ပ။ အသိဝေသိ၊ တီး၏။ ဗုဒ္ဓုပသဉ္စိတာ၊ ဘုရားဂုဏ်
 ကိုမှီ၍ ဖြစ်ကုန်ထသော။ ဓမ္မုပသဉ္စိတာ၊ ကုန်ထသော။ သံဃုပ
 သဉ္စိတာ၊ ကုန်ထသော။ အရဟန္တုပသဉ္စိတာ၊ ရဟန္တာတို့၏ ဂုဏ်
 ကိုမှီ၍ ဖြစ်ကုန်ထသော။ ကာမူပသဉ္စိတာ၊ ကာမဂုဏ်ကိုမှီ၍ ဖြစ်
 ကုန်ထသော။ ဣမာဂါထာစ၊ တို့ကိုလည်း။ အဘသသိ၊ ရွတ်၏။

သူရိယဝစ္ဆယေ၊ တက်သစ်သော နေဝန်းနှင့်တူသော ကိုယ်ရှိ
 ထသော။ ဘဒ္ဒေ၊ နတ်သွီး။ ယေနတိဗ္ဗရဒေဝရာဇေန၊ အကြင် တိဗ္ဗရ
 အမည်ရှိသော နတ်မင်းကြောင့်။ တံ၊ သည်။ ကလျာဏိ၊ အလုံးစုံ
 သောအင်္ဂါနှင့်ပြည့်စုံသည်။ ဟုတွာ၊ ရှိ။ ဇာတာ၊ သည်။ အသိ၊ ၏။
 မမ၊ ၏။ အာနန္ဒဇနနိစ၊ နှစ်သက်ခြင်းကိုဖြစ်စေတတ်သည်လည်း။
 အသိ၊ ၏။ တေ၊ ၏။ ပိတရံ၊ အဘဖြစ်သော။ တိဗ္ဗရံ၊ ထိုတိဗ္ဗရ
 အမည်ရှိသောနတ်မင်းကို။ အဟံ၊ သည်။ ဝန္တေ၊ ရှိခိုး၏။

အင်္ဂါရသိ၊ အရောင်အဝါနှင့် ပြည့်စုံသော သူရိယဝစ္ဆယာ။
 သေဒတံ သေဒန္တာနံ၊ ချွေးထွက်ကုန်သောသူတို့သည်။ ဝါတော

လေကို။ ကန္တောဗ္ဗဝ၊ အလိုရှိအပ်သကဲ့သို့။ ဝိပါယတော ဝိပါ
သန္တဿ၊ ရေသိတ်သောသူသည်။ ပါနိယံ၊ ရေကို။ ကန္တောဗ္ဗဝ၊
အလိုရှိအပ်သကဲ့သို့။ အရဟတံ-အရဟန္တာနံ၊ တို့သည်။ ဓမ္မော၊
လောကုတ္တရာတရားကို။ ကန္တောဗ္ဗဝ၊ ကဲ့သို့။

အာတုရဿ၊ အနာရှိသောသူသည်။ တေသန္တံ၊ ကို။ ကန္တောဗ္ဗဝ၊
ကဲ့သို့။ ဇိယတ္ထတော၊ အစာငတ်သောသူသည်။ တောဇနံ၊ ကို။
ကန္တောဗ္ဗဝ၊ ကဲ့သို့။ မေမယာ၊ သည်။ တံ၊ ကို။ ဝိယာ၊ အလိုရှိအပ်
သည်။ (ချစ်အပ်သည်၊ လည်းဟူ)။ အသိ၊ ၏။ ဘဒ္ဒေ၊ အိုသူရိယ
ဝတ္ထဿ။ ဇလန္တံ၊ ပြောင်ပြောင်တောက်သော။ အတ္ထိ၊ ကို။ ဝါရိနာ၊
ရေဖြင့်။ နိဗ္ဗာပေတိဗ္ဗဝ၊ ငြိမ်းစေသကဲ့သို့။ ဧဝံတထာ၊ ထိုအတူ။
တဝ၊ ၏။ ကာရဏာ၊ အကြောင်းကြောင့်။ ဥပ္ပန္နံ၊ သော။ မံ-မမ၊
၏။ ကာမရာဂပရိဋ္ဌာဟံ၊ ကာမရာဂတည်းဟူသော ပူပန်ခြင်းကို။
တံ၊ သည်။ ပရိနိဗ္ဗာပယ၊ ငြိမ်းစေလော့။

သမ္မာဘိတတ္ထော၊ ပူလောင်ခြင်း နှိပ်စက်သောကိုယ်ရှိသော။
နာဂေါ၊ ဆင်ပြောင်သည်။ ကိဉ္ဇကုရေဏုနာ၊ ကြာပဒုမ္မာဝတ်မှုန်
ဖြင့်။ ယုတ္တံ၊ ပြည့်ထသော။ သီတောဒကံ၊ ချမ်းအေးသောရေရှိ
ထသော။ ပေါက္ခရဏိံ၊ ရေကန်ကို။ သြဂါဟေတွာ၊ သက်၍။ သုခံ၊
ထို။ လတတိဗ္ဗဝ၊ ကဲ့သို့။ (နှစ်ပုဒ် ထည့်ပါ)။ ဧဝံတထာ၊ အူ။
အဟံ၊ သည်။ တေ၊ ၏။ ထနုဒ္ဒရံ၊ သမြတ်နှစ်ခုတို့၏ အကြားအကြား
ဖြစ်သောဝမ်းသို့။ သြဂဟေ-သြဂဟိတွာ၊ ၍။ သုခံ၊ ကို။ လတိယာမိ၊
ရပါလိုအံ့။

ဘဒ္ဒေ၊ ရှင်မသူရိယဝတ္ထဿ။ အတ္ထကံသော၊ ချွန်းကိုလွန်သော။
(ချွန်းဖြင့်ချိတ်သော်လည်း မတတ်နိုင်ဟူလိုသတည်း)။ နာဂေါ၊
ဆင်သည်။ မေမယာ၊ သည်။ တုက္ကတောမရံ၊ နားရင်းထိုးသော
သံစူး ခြေအစရှိသည်တို့၌ထိုးသောခက်ရင်းအစရှိသည်ကို။ ဇိတံ၊
အောင်အပ်ပြီ။ ဣတိ၊ သို့။ မဒဒဗ္ဗေန၊ မာန်ယစ်ခြင်းကြောင့်။
(ထည့်ပါ)။ ကာရဏံ၊ ဟစ်တခုသောအကြောင်းကို။ နဇာနာတိ
ဗ္ဗဝ၊ ကဲ့သို့။ ဧဝံတထာ၊ အူ။ အဟံ၊ သည်။ တေ၊ သင်၏။ လက္ခဏု

ရုယာ၊ လက္ခဏာနှင့်ပြည့်စုံသော ပေါင်ရှိသည်၏အဖြစ်ကြောင့်။ သမ္ပတ္တော၊ ရာဂဖြင့် ယစ်သည်ဖြစ်၍။ ဥမ္မတ္တာဝိယ၊ ရူးသကဲ့သို့။ ကာရဏံ၊ တစုံတခုသောအကြောင်းကို။ နမ္မဇာနာမိ၊ သိ။

သူရိယဝစ္ဆသေ၊ သူရိယဝစ္ဆသာ။ အဟံ၊ သည်။ တယိ၊ သင်၌။ ဂေမိတိစိတ္တော၊ တပ်သောစိတ်ရှိသည်။ အသ္မိ၊ ၎င်း။ ဝက္ခံသတ္တော၊ သံမြားချိတ်ကိုမျိုမိသော။ အမ္ပုဇော၊ ငါးသည်။ (ဝက္ခံသတ္တော ဟူ၍လည်း ပါဠိရှိ၏။ အနက်တူ၏)။ ပဋိဝန္တံ၊ တဖန်နစ်ခြင်းငှါ။ နသတ္တောတိဇ္ဇဝ၊ ကဲ့သို့။ ဧဝံတထာ၊ တူ။ မေ၊ ၎င်း။ စိတ္တံ၊ သည်။ ဝိပရိကာမိတံ၊ ၎င်း။ အဟံ၊ ငါသည်။ ပဋိဝန္တံ၊ တဖန်နစ်ခြင်းငှါ။ နသတ္တောမိ၊ နိုင်။

ဝါမူရု၊ ရှေ့ချောင်းနှင့်တူသောပေါင်ရှိသော။ (ငှက်ပျောထုံးနှင့်တူသော ပေါင်ရှိသော လည်းဟူ)။ ဘဒ္ဒေသူရိယဝစ္ဆသေ၊ ရှင်မသူရိယဝစ္ဆသာ။ မံ၊ ကို။ သဇ အာလိင်္ဂံ၊ လည်ဖက်လော့။ မန္တလောစနေ၊ သိမ်မွေ့စွာ ကြည့်လေ့ရှိသော။ ဘဒ္ဒေသူရိယဝစ္ဆသေ၊ သာ။ မံ၊ ကို။ သဇ-အာလိင်္ဂံ၊ လည်ဖက်လော့။ ကလျာဏီ၊ ကင့်တယ်စွာသောအင်္ဂါကြီးငယ်နှင့်ပြည့်စုံသော။ ဘဒ္ဒေသူရိယဝစ္ဆသေ၊ သာ။ မံ၊ ကို။ ပလိဿဇ၊ အလုံးစုံသော အဖို့အားဖြင့် လည်ဖက်လော့။ ဧတံ၊ ဤသို့လည်ဖက်ခြင်းကို။ မေမယာ၊ သည်။ အဘိပတ္တိတံ၊ မပြတ်တောင့်တအပ်၏။

မေ၊ ငါ၏။ ကာမော၊ ကာမရာဂသည်။ အပ္ပကောဝတ၊ ပြုကတေ။ အားဖြင့် နည်းသည်သာလျှင်။ သန္တော၊ ဖြစ်လျက်။ ဝလ္လိဗ္ဗကေသိယာ၊ တွန့်သော ဆံရှိသော သူရိယဝစ္ဆသာကြောင့်။ အနေကဘာဝေါ၊ အထူးထူးသော ဖြစ်ခြင်းသည်။ (များသော သဘောရှိသည်၊ လည်းဟူ)။ ဟုတု၊ ၎င်း။ သမုပ္ပါဒိ၊ ဖြစ်၏။ ကိမိဝ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ အရဟန္တေ၊ ရဟန္တာပုဂ္ဂိုလ်၌။ ဒက္ခိဏာ၊ အလှူရေစက်သည်။ အနေကဘာဝါဇ္ဇဝ၊ များသောအကျိုးတို့ ပေးခြင်းသဘောရှိသကဲ့သို့တည်း။ သဗ္ဗင်္ဂကလျာဏီ၊ အလုံးစုံသော ကောင်းသော အင်္ဂါလက္ခဏာနှင့်ပြည့်စုံသော သူရိယဝစ္ဆသာ။

မေမယာ၊ သည်။ တာဒီယ၊ သည်းခံခြင်းကျေးဇူးဖြင့် ပြည့်စုံကုန်
သော။ အရယန္တေ သု၊ တို့၌။ ကတံ၊ ပြုအပ်သော။ ယံပုညံ၊ သည်။
အတ္ထိ၊ နိ၊ မေ၊ နိ။ တံပုညံ၊ သည်။ တယာ၊ နှင့်။ သဒ္ဓိံ၊ တကွ။
ဝိပစ္စတံ-ဝိပစ္စတု၊ အကျိုးပေးစေသတည်း။

သဗ္ဗင်္ဂကလျာဏီ၊ သာ။ အသ္မိပထဝီမဏ္ဍလေ၊ ဤမြေအပြင်၌။
မေမယာ၊ သည်။ ကတံ၊ ပြုအပ်သော။ ယံပုညံ၊ သည်။ အတ္ထိ၊ နိ။
တံပုညံ၊ သည်။ တယာ၊ နှင့်။ သဒ္ဓိံ၊ တကွ။ ဝိပစ္စတံ-ဝိပစ္စတု၊
အကျိုးပေးစေသတည်း။

သုရိယဝစ္ဆယော သာ။ သကျပုတ္တော၊ သာကီဝင် မင်းမျိုးဖြစ်
ထသော။ ဈာနေန၊ ဈာန်ဖြင့်။ ဧကောဒိ၊ တယောက်တည်း၏
အဖြစ်သို့ ကပ်တတ်ထသော။ နိပကော၊ ပညာနှင့်ပြည့်စုံထသော။
သတော၊ သတိနှင့် ပြည့်စုံထသော။ မုနိ၊ မြတ်စွာ ဘုရားသည်။
အမတံ၊ နိဗ္ဗာန်သို့၊ ဇိဂိသာနေဝါ၊ ရှာတော်မူသကဲ့သို့။ အဟံ၊
သည်။ တံ၊ သင့်ကို။ ဇိဂိသာမိ၊ ရှာ၏။ တနည်းကား။ မုနိ၊ သည်။
အမတံ၊ ကို။ ဇိဂိသာနေဝါ၊ ရှာသည်ဖြစ်၍။ ဝိစရတိဧဝ၊ လည်တော်
မူသကဲ့သို့။ အဟံ၊ သည်။ တံ၊ သင့်ကို။ ဇိဂိသာနေဝါ၊ ရှာသည်ဖြစ်၍။
ဝိစရာမိ၊ လည်၏။

ကလျာဏီ၊ ကောင်းခြင်း ဝါးပါးနှင့် ပြည့်စုံသော သုရိယဝစ္ဆ
သာ။ မုနိ၊ မြတ်စွာဘုရားသည်။ ဥတ္တမံ၊ မြတ်သော။ သမ္မောမိံ၊ သဗ္ဗညု၊
တဉာဏ်သို့။ ပတ္တာ၊ ၍။ နန္ဒေယျယထာဝိ၊ နှစ်သက်သကဲ့သို့လည်း။
(အလွန် ဝမ်းသာသကဲ့သို့၊ လည်းဟူ)။ ဧဝံတထာ၊ တူ။ အဟံ၊
သည်။ တယာ၊ နှင့်။ မိဿိတာဝံ၊ ခပ်ငိုင်းဖော်ရခြင်းသို့။ ဝံတော၊
ရောက်သည်ဖြစ်၍။ နန္ဒေယျံ၊ နှစ်သက်အံ့။

အမောဘဒ္ဒေသုရိယ ဝစ္ဆယော၊ ရှင်မသုရိယဝစ္ဆသာ။ တာဝတိံ
သာနံ၊ တာဝတိံသာနတ်တို့ကို။ ဣဿရော၊ အစိုးရသော။ သက္ကော၊
သည်။ မေ၊ အား။ ဝရံ၊ နတ်ပြည်နှစ်ထပ်၌ဖြစ်သော နတ်မင်းကြီး
ဆု-သုရိယဝစ္ဆသာဟု ဆိုအပ်သော နှစ်ပါးသောဆုကို။ စေဒဇ္ဇော၊
အကယ်၍ပေးအံ့။ ဧဝံသတိ၊ ဤသို့ပေးသည်ရှိသော်။ ဧဝံရဇ္ဇံ၊ ကို။

ပဟာယ၊ ဤ။ တံ၊ ကိ။ အဟံ၊ သည်။ စရေယျံ-ဣစ္ဆေယျံ-ဂဏှယျံ၊
အံ။ ။ (ဝရေယျာဟေ၊ ဝရေယျံအဟေဟု ပုဒ်ဖြတ်။ အဟေကား
အာလုပ်နိပါတ်တည်း)။ ဧဝံ၊ သို့။ တယိ၊ သင်၌။ (ထည့်ပါ)။
မမ၊ ဤ။ ကာမော၊ ကာမရာဂသည်။ ဒဠော၊ မြို့ရွာတည်သည်။
ဟောတိ၊ ဤ။

သုမေဓဿေ၊ ကောင်းသော ပညာနှင့် ပြည့်စုံသော သူရိယ
ဝစ္ဆသာ။ ယသ္မိတုနော၊ အကြင်အဘ၏။ ဧတာဒိသိ၊ ဤသို့
သော လက္ခဏာအင်္ဂါနှင့်ပြည့်စုံသော။ ပဇာ၊ သွီးကောင်းသည်။
အသိ၊ ဤ။ (ယသ္မာသေတာဒိသိ၊ ယသ္မာအသိဧတာဒိသိဟုပုဒ်
ဖြတ်လေ)။ နစိရံ၊ မပြတ်၊ ဖုလ္လံ၊ ပွင့်သော။ သာလံ၊ အင်ကြင်း
ပင်နှင့်တူသော။ တေ၊ သင်၏။ တံပိတရံ၊ ထိုအဘကို။ ဝန္တမာနော၊ ဤ။
နမဿာမိ၊ ရှိခိုး၏။

၃၄၉။ ဧဝံ၊ သို့။ ဝုတ္တော၊ သော်။ ဘဂဝါ၊ သည်။ ပဉ္စသိခံ၊ သော။
ဂန္ဓဗ္ဗဒေဝပုတ္တံ၊ ကို။ ဧတံဝစနံ၊ ကို။ အဝေါစ၊ ဤ။ ကိံ၊ အဝေါစ၊
နည်းဟူမူကား။ ပဉ္စသိခံ၊ ခ။ တေ၊ သင်၏။ တန္တိဿရော၊ စောင်း
သံသည်။ ဂီတဿရေန၊ သီချင်းသံနှင့်။ သံသန္ဓတိ၊ နှိုးနှော၏။
ဂီတဿရောစ၊ သီချင်းသံသည်လည်း။ တန္တိဿရေန၊ နှင့်။ သံသန္ဓ
တိ၊ ဤ။ ပဉ္စသိခံ၊ ခ။ တေ၊ ဤ။ တန္တိဿရော၊ သည်။ ဂီတဿရံ၊ ကို။
နစပနအတိ ဝတ္တတိ၊ မလွန်။ ဂီတဿရောစ၊ သည်လည်း။ တန္တိဿ
ရံ၊ ကို။ နစပနအတိဝတ္တတိ၊ မလွန်၊ ပဉ္စသိခံ၊ ခ။ ကံဒါ၊ အဘယ်အခါ၌
ဧတတယာ၊ သည်။ ဗုဒ္ဓံ၊ ပဿဉ္စိတာ၊ ဘုရားဝုဏ်ကိုမှီ၍ ဖြစ်ကုန်ထ
သော။ ပ။ ကာမူပသဉ္စိတာ၊ ကာမဝုဏ်ကိုမှီ၍ ဖြစ်ကုန်ထသော။
ဣမာဂါထာ၊ တို့ကို။ သံယုဠာပနာ-ဂန္ဓိတာ၊ ဖွဲ့အပ်ကုန်သနည်း။
(ထုံးအပ်ကုန်သနည်း၊ လည်းဟူ)။ ဣတိ၊ သို့။ အဝေါစ၊ ဤ။
ဘန္တေ၊ ဘုရား။ အဟံ၊ သည်။ (ဗန္ဓာမိ၌စပ်လေ)။ ဧကံ၊ သော။
သမယံ၊ ၌။ (ဣကေားနိပါတ်မျှသာတည်း)။ ဘဂဝါ၊ သည်။ ဥရုဝေ
လာယံ၊ သဲစု၌။ (ဥရုဝေလအမည်ရှိသောရွာ၌၊ လည်းဟူ၍)။ နေရဉ္စ
ရာယ၊ နေရဉ္စရာအမည်ရှိသော။ နဇ္ဇော၊ ဤ။ တိရော၊ အနား၌။ အဇ

၂၅

ဝါလနိဂြောဓေ၊ ဆိတ်ကျောင်းသားတို့မိုက်သော ပညောင်ပင်၌။
 အဘိသမ္မုဒ္ဓေါ၊ သဗ္ဗညုတဉာဏ်ကိုရပြီး၍။ ပထမံ၊ ခပ်သိမ်းတို့၏
 ရှေ့ဦးစွာ။ ဝိယရတိ၊၏။ တဒါ၊၌။ ဣမာဂါထာ၊တို့ကို။ ဗန္ဓာမိ၊၏။
 (ထုံး၏၊လည်းဟူ)။ ဣတိ၊ဤသို့ (သုံးပုဒ်ကို ပါဠိသေသထည့်၍။
 သံဗုဒ္ဓလေ)။ တန္တေ၊အရှင်ဘုရား။ အဟံ၊သည်။ တေနခေါပနသမ
 ယေန၊ ထိုဘုရားသခင် အဇဝါလ ပညောင်ပင်၌ နေတော်မူသော
 အခါ၌။ တိမ္ဗရုနော၊ တိမ္ဗရုအမည်ရှိသော။ ဂန္ဓဗ္ဗရညော၊ ဂန္ဓဗ္ဗ
 နတ်မင်း၏။ ဇီတာ၊သမီးဖြစ်သော။ တဒ္ဓါနာမ၊အမည်ရှိသော။ သူရိ
 ဝစ္ဆသာ၊ ထက်သန်သော နေဝန်းနှင့်တူသော ကိုယ်ရှိသော နတ်
 သမီးသည်။ အတ္ထိ၊၏။ တံ၊ထိုသူရိယဝစ္ဆသံ၊ကို။ အဘိကင်္ခါမိ၊အလိုရှိ၏
 တန္တေ၊ရား။ သာခေါပနတဂိနိ၊ထိုနတ်သမီးသည်။ (ထိုနှမသည်၊
 လည်းဟူ)။ ပရုကာမိနိ၊ယောကျ်ားတပါးကိုအလိုရှိတတ်သည်။
 ဟောတိ၊၏။ သင်္ဂဟကဿ၊ လူတို့ကိုချီးမြှောက်တတ်သော။ မာတ
 လိဿ၊ မာတလိနတ်သား၏။ သိခဏ္ဍိနာမ၊ သိခဏ္ဍိ အမည်ရှိ
 သော။ ပုတ္တော၊ သည်။ တံ၊ထိုသူရိယဝစ္ဆသံ၊နတ်သမီးကို။ အဘိ
 ကင်္ခါမိ၊၏။ တန္တေ၊ရား။ အဟံ၊သည်။ ယတော-ယသ္မာကာရဏာ၊
 ကြောင့်။ တံဘဂိနိံ၊ ထိုသူရိယဝစ္ဆသံ၊နတ်သမီးကို။ ဧကနစိ၊ တစုံ
 တခုသော။ ပရိယာယေန၊ဖြင့်။ န အလတ္တံ၊ မရ။ တတော တသ္မာ
 ကာရဏာ၊ ကြောင့်။ အထ၊ ထိုသို့မရသောအခါ၌။ အဟံ၊ သည်။
 ဗေလုဝပဏ္ဍုဝိဏံ၊ အုတ်ရှစ်သီးမှည့်နှင့် တူသော မြော့တော့သော
 အဆင်းရှိသော စောင်းကို။ အာဒါယ၊ ၍။ ယေနယတ္ထ၊၌။ တိမ္ဗရု
 နော၊ တိမ္ဗရုအမည်ရှိသော။ ဂန္ဓဗ္ဗရညော၊ ဂန္ဓဗ္ဗနတ်မင်း၏။ နိဝေ
 သနံ၊ နေရာသည်။ အတ္ထိ၊၏။ တေနတတ္ထ၊ သို့။ ဥပသင်္ကမိ၊၏။ ဥပ
 သင်္ကမိတွာ၊၍။ ဗေလုဝပဏ္ဍုဝိဏံ၊ကို။ အဿာဝေသိံ၊တီးပြီ။ ဗုဒ္ဓံ။
 ပသဉ္ဇိတာ၊ကုန်ထသော။ ပ။ ကာမူပသဉ္ဇိတာ၊ ကုန်ထသော။ ဝန္တေ
 တေဝိတရံ၊တစ္ဆေ ။ပ။ ယဿာသေတာဒိသိပဇာတိ၊ ယဿာသေ
 တာဒိသိဟူသော။ ဣမာဂါထာစ၊ ဤဂါထာတို့ကိုလည်း။ အဘာ
 သိံ၊ ရှုတ်ပြီ။ ။(ဂါထာအနက် ရှေးနှင့်တူပြီ။)

ဘန္တေ၊ ရား။ မယာ၊ သည်။ ဧဝံ၊ သို့။ ဝုတ္တေ၊ ဂါထာတို့ကို ရွတ်
 အပ်သည်ရှိသော်။ ဘဒ္ဒါ၊ ဘဒ္ဒါအမည်ရှိသော။ သူရိယဝတ္ထုသာ၊
 သည်။ မံ၊ ကို။ ဧတံဝစနံ၊ ကို။ အဝေါစ၊ ဧ။ ကိံ အဝေါစ၊ နည်း
 ဟူမူကား။ မာရိယ၊ အချင်း။ မေမယာ၊ သည်။ သောဘဂဝါ၊ ကို။
 သမ္ပါ၊ မျက်မှောက်မှ။ နခေါဒိဋ္ဌော၊ မမြင်ဘူးပါ။ အပိစ၊ စင်စစ်
 ကား။ သောဘဂဝါ၊ ကို။ တာဝတိံသာနံ၊ တာဝတိံသာနတ်ပြည်၌
 ဖြစ်ကုန်သော။ ဒေဝါနံ၊ တို့၏။ သုဓမ္မာယံ၊ သုဓမ္မာ အမည်ရှိ
 သော။ သဘာယံ၊ သဘင်၌။ ဥပနစ္စန္တိယာ၊ ကသော။ မေမယာ၊
 သည်။ သုတောယေဝ၊ ကြားဘူးသည်သာလျှင်တည်း။ မာရိယ၊
 အရှင်။ တံ၊ သည်။ တံဘဂဝန္တံ၊ ကို။ ယတောယသ္မာကာရဏာ၊
 ကြောင့်။ ကိစ္ဆေသိ၊ ကြား၏။ (ချီးမွမ်း၏၊ လည်းဟူ)။ တတော၊
 တံသ္မာကာရဏာ၊ ကြောင့်။ အဇ္ဈယန္တေ။ (ယခု၊ လည်းဟူ)။ နော၊
 ငါတို့အား။ ဘဂဝတာ၊ နှင့်။ သဒ္ဓိံ၊ ကွ။ (နှစ်ပုဒ်ထည့်ပါ)။ သမာ
 ဝမော၊ ဆိုင်မိခြင်းသည်။ ဟောတု၊ လော့။ ဣတိ၊ ဤသို့။ အဝေါစ၊
 ဧ။ ဘန္တေ၊ ရား။ နော၊ ငါတို့အား။ တဿာဘဂိနိယာ၊ ထိုနတ်
 သွီးနှင့်။ သဒ္ဓိံ၊ ကွ။ သောယေဝသမာဝမော၊ ထိုသို့ ဆိုင်မိခြင်း
 သည်။ အဟောသိ၊ ဧ။ ဒါနိ ဣဒါနိ၊ သမာဝမော၊ သည်။ နစ
 အဟောသိ၊ မဖြစ်။ တတော၊ မှ။ ပစ္စာ၊ ၌။ သမာဝမော၊ သည်။
 အဟောသိ၊ ဧ။ တဒါ၊ ထိုသို့ဆိုင်မိသောအခါ၌။ ဣမာဂါထာ၊ တို့ကို
 ဗန္ဓာမိ၊ ဖွဲ့၏။ (ထုံး၏၊ လည်းဟူ)။ ဣတိ၊ သို့။ ပဉ္စသိခေါ၊ သော။ ဂန္ဓဗ္ဗ
 ဒေဝပုတ္တော၊ သည်။ ဘဂဝန္တံ၊ ကို။ အဝေါစ၊ ဧ။ (ဤသို့ပါဌ
 သေသထည်၍ သမ္ပန်။)

*

သက္က၊ မသင်္ကမ

၃၅၀။ အထခေါ၊ ၌။ ဒေဝါနံ၊ တို့ကို။ ဣန္ဒဿ၊ သော။ သက္ကဿ
 ဧ။ ဧတံသောပရိဝိတက္ကော၊ သည်။ အဟောသိ၊ ဧ။ ကိံ အ
 ဟောသိ၊ နည်းဟူမူကား။ ပဉ္စသိခေါ၊ သော။ ဂန္ဓဗ္ဗဒေဝပုတ္တော၊

သည်။ ဘဂဝတော၊ နှင့်။ သဒ္ဓိံ၊ ကွ။ ပဋိသမ္မောဒတိ၊ နိ။ ဘဂဝါ
 စ၊ လည်း။ ပဉ္စသိခေန၊ နှင့်။ သဒ္ဓိံ၊ ကွ။ ပဋိသမ္မောဒတိ၊ နိ။
 ဣတိဇေသော ပရိဝိတက္ကော၊ သည်။ အဟောသိ၊ နိ။ (ဝန္တေတေ
 ပိတရံဘဒ္ဒေ။ ။ အစရှိသောဂါထာတို့ကို ရှုတ်သံည်ဖြစ်၍ ပဉ္စသိခ
 သည်ဘုရားနှင့် ဝမ်းမြောက်၏။ တံသန္တတိခေါတေပဉ္စသိခ တန္တိ
 သရော၊ အစရှိသော စကားကို ဆိုတော်မူသည်ဖြစ်၍ မြတ်စွာ
 ဘုရားသည် ပဉ္စသိခနှင့်ဝမ်းမြောက်၏ဟူလိုသည်)။ အထခေါ၊ န္တိ။
 ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊ သော။ သက္ကော၊ သည်။ ပဉ္စသိခံ၊ သော။
 ဂန္ဓဗ္ဗဒေဝပုတ္တံ၊ ကိ။ အာမန္တေသိ၊ ခေါ၏။ တာတပဉ္စသိခ၊ ခ။
 တံ၊ သည်။ မေ၏။ (သတ္ထာရံထည့်ပါ)။ သတ္ထာရံ၊ ဆရာဖြစ်
 သော။ ဘဂဝန္တံ၊ ဘုရားကို။ အဘိဝါဒေဟိ၊ ရှိခိုးလေလော့။ ကိံ၊
 အသို့။ တံ၊ သည်။ အဘိဝါဒေဟိ။ ရှိသေစွာ ရှိခိုးရမည်နည်းဟူမူ
 ကား။ ဘန္တေ၊ ရား။ ဒေဝါနံ၊ နတ်တို့ကို။ ဣန္ဒော၊ သော။ သက္ကော၊
 သည်။ သာမဇ္ဈော၊ အမတ်တို့နှင့်တကွ။ သပရိဇနော၊ ပရိသတ်
 တို့နှင့်တကွ။ ဘဂဝတော၊ နိ။ ပါဒေ၊ တို့ကို။ သိရသာ၊ ဦးဖြင့်။
 ဝန္တတိ၊ ရှိခိုး၏။ ဣတိ၊ ဤသို့။ တံ၊ သည်။ အဘိဝါဒေဟိ၊ လော့။
 ဣတိ၊ သို့။ အဝေါစ၊ နိ။ ဧဝံသာဓု၊ ပြီ။ တဝ၊ အရှင်အား။ ဘဒ္ဒံ၊ ကောဝင်း
 မှုသည်။ ဟောတု၊ စေ။ ဣတိခေါ၊ သို့။ ပဉ္စသိခေါ၊ သော့။ ဂန္ဓဗ္ဗဒေဝ
 ပုတ္တော၊ သည်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒသ၊ သော။ သက္ကသ၊ နိ။ ဝစနံ၊
 ကိ။ ပဋိသုတ္တံ၊ ၍။ ဘဂဝန္တံ၊ ကိ။ အဘိဝါဒေသိ၊ ရှိသေစွာရှိခိုး၏။
 ကိံ အဘိဝါဒေသိ၊ နည်းဟူမူကား။ ဘန္တေ၊ ရား။ ဒေဝါနံ၊ တို့ကို။
 ဣန္ဒော၊ သော။ သက္ကော၊ သည်။ သာမဇ္ဈော၊ အမတ်နှင့်တကွ။
 သပရိဇနော၊ အခြံအရံနှင့်တကွ။ ဘဂဝတော၊ နိ။ ပါဒေ၊ တို့ကို။
 သိရသာ၊ ဦးဖြင့်။ ဝန္တတိ၊ ရှိခိုး၏။ ဣတိ၊ သို့။ အဘိဝါဒေသိ၊ နိ။ ပဉ္စ
 သိခ၊ ခ။ ဧဝံသာဓု၊ နိ။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊ အစိုးရသော။
 သက္ကော၊ သိကြားမင်းသည်။ သာမဇ္ဈော၊ ကွ။ သပရိဇနော၊ ကွ။
 ဣဒိ၊ ချမ်းသာသော ကိုယ်စိတ်ရှိသည်။ ဟောတု၊ တည်း။ ဒေဝါစ၊
 တို့သည်လည်းကောင်း။ မနုဿာစ၊ တို့သည်လည်းကောင်း။ အသု

ရာစ၊ တို့သည်လည်းကောင်း။ န၃၀၂၈၊ တို့သည်လည်းကောင်း။
 ဝန္တဗ္ဗာစ၊ ဝန္တဗ္ဗနတ်တို့သည်လည်းကောင်း။ ၀၂၊ တောင်စောင့်နတ်
 တို့သည်လည်းကောင်း။ အညေ၊ ကုန်သော။ ယေပုထုကာယာ၊
 အထူးထူး အပြားပြား ရှိကုန်သော သတ္တဝါအပေါင်းတို့သည်။
 သန္တိ၊ ကုန်၏။ တေပုထုကာယာစ၊ တို့သည်လည်းကောင်း။ သုခ
 ကာမာဟိ-သုခကာမာဇေ၊ ချမ်းသာကို အလိုရှိကုန် သည်လျှင်
 ကတည်း။ ဣတ္ထိတသ္မာ၊ ကြောင့်။ သုခိ၊ သည်။ ဟောတု၊ တည်း။

၃၅၀။ ဧဝဗ္ဗပန၊ ဤသို့လျှင်။ တထာဂတာ၊ ဘုရားတို့သည်။
 ဧဝရူပေ၊ ဤသို့ သဘောရှိကုန်သော။ မဟေသက္ခေ၊ ကြီးသော
 တန်းခိုးရှိကုန်သော၊ ယက္ခေ၊ နတ်တို့ကို။ အဘိဝဒန္တိ၊ ရှိခိုးသော
 စကားဖြင့်ဆိုတော်မူကုန်၏။ ဘဂဝါ၊ သည်။ အဘိဝဒိစော၊ ရှိခိုး
 သော စကားဖြင့် ဆိုအပ်ပြီးသည်ဖြစ်၍။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော
 သော။ သက္ခော၊ သည်။ ဣန္ဒသာလရဟံ၊ သို့။ ပရိသိတွာ၊ ၍။
 ဘဂဝန္တံ၊ ကို။ အဘိဝဒေတွာ၊ ၍။ ကေမန္တံ၊ ၍။ အဋ္ဌာသိ၊ နေ၏။
 တာဝတိံသာ၊ ကုန်သော။ ဒေဝါပိ၊ တို့သည်လည်း။ ဣန္ဒသာလ
 ရဟံ၊ သို့။ ပရိသိတွာ၊ ၍။ ပ။ အဋ္ဌံသု၊ ကုန်၏။ ပဉ္စသိခေါ၊ သော။
 ဝန္တဗ္ဗဒေဝပုတ္တောပိ၊ သည်လည်း။ ပ။

ဣန္ဒသာလရဟာ၊ တံခါးအနီး၌ နဝပင်ရှိသော လိုက်သည်။
 ဝိသမာ၊ မညီမညွတ်။ သန္တိ၊ ဖြစ်လျက်။ (ရှိလျက်၊ လည်းဟူ)။ သမာ
 ညီညွတ်သည်။ ဟုတွာ၊ ၍။ သမပါဒိဖြစ်၏။ သမ္မောဇော၊ ကျဉ်းမြောင်း
 သည်။ သန္တိလျက်။ ဥရုဒ္ဓါ၊ ကျယ်သည်။ ဟုတွာ၊ ၍။ သမပါဒိ၊ ၍။
 ရဟာယံ၊ လိုက်၍။ အန္တကာရာ၊ အမှိုက်တိုက်သည်။ အန္တရဇောယိ၊
 ကွယ်၏။ (ပျောက်၏၊ လည်းဟူ)။ အာလောကော၊ သည်။ ဥဒပါ
 ဒိ၊ ၍။ ပာထာကိံ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ (တံကားအနက်
 မရှိ)။ ဒေဝါနံ၊ တို့အား။ ဒေဝါနုဘာဝေန၊ နတ်တို့တန်းခိုးကြောင့်။
 အာလောကော၊ သည်။ ဥဒပါဒိယထာ၊ ကဲ့သို့တည်း။

၃၅၂။ အထခေါ၊ ၍။ ဘဂဝါ၊ သည်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒံ၊
 သော။ သတ္တံ။ ကို။ ဧဝံဝစနံ၊ ကို။ အဝေါစ၏။ ကိံအဝေါစ ဟူမူ

ကား။ ဗဟုကိစ္စဿ များသော ကိစ္စ ရှိသော။ ဗဟုကရဏီ
ယဿ၊ များသော ပြုဘွယ်ရှိထသော။ ကောသိယဿ၊ ကောသိယ
အမျိုးဖြစ်သော။ အာယသ္မတော၊ အရှင်၏။ တနည်းကား။ အာ
ယသ္မတော၊ ရှည်သော အသက်ရှိသော။ ကောသိယဿ၊ ကော
သိယအမျိုး၏။ ဣဓ။ ဤအရပ်သို့။ ယဒိဒံ ယံ ဣဒံ အာဂမနံ၊ အကြင်
လာခြင်းသည်။ အတ္ထိ၊ ရှိ၏။ ဣဒံ အာဂမနံ၊ သည်။ တာဝ-အတို
ဝိယ၊ အလွန်လျှင်။ အတ္ထ ရိယံ၊ အံ့ဘွယ်ရှိ၏။ ကောသိယဿ၊ သော၊
အာယသ္မတော၊ ၎င်း။ ဣဓ၊ သို့။ ယဒိဒံ-ယံ ဣဒံ အာဂမနံ၊ သည်။ အတ္ထိ၊
၏။ ဣဒံ အာဂမနံ၊ သည်။ တာဝ အတိဝိယ၊ အလွန်လျှင်။ အပ္ပတံ၊
မဖြစ်ဘူးသကဲ့သို့ ဖြစ်၏။ ဣတိ၊ ဤသို့။ အဝေါစ၊ ၎င်း။ ဘန္တေ၊ ရား၊
အတံ၊ သည်။ စိရပဋိကာ၊ ကြာမြင့်စွာသောကာလမှစ၍။ ဘဂဝန္တံ၊
ကို။ ဒဿနာယ၊ ဖူးမြင်ခြင်းငှာ။ ဥပသင်္ကမိတုကာမော၊ ကပ်
ခြင်းငှာ အလိုရှိ၏။ အပိစ၊ ထိုသို့ အလိုရှိသော်လည်း။ အဟံ၊ ငါ
သည်။ တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ နတ်တို့၏။ ကေဟိစိ
ကေဟိစိ၊ အချို့ အချို့ ကုန်သော။ ကိစ္စကရဏီယေဟိ၊ ကိစ္စပြုဘွယ်
တို့ဖြင့်။ (တို့ကြောင့် လည်းဟူ)။ ဗျာဝဋေ၊ နောက်ယှက်ခြင်း
ရှိ၏။ ဧဝံ ဣမိနာဗျာဝဋေန၊ ဤသို့နောက်ယှက်ခြင်းကြောင့်။ အဟံ၊
သည်။ ဘဂဝန္တံ၊ ကို။ ဒဿနာယ၊ ငှာ။ ဥပသင်္ကမိတုံ၊ ငှာ။ နာသက္ခိ၊
မစွမ်းနိုင်။ ဘန္တေ၊ ရား။ ဧကံ၊ သော။ သမယံ၊ ဌ။ (ဣဒံ ကားနိပါတ်
မျသတည်း)။ ဘဂဝါ၊ သည်။ သာဝတ္ထိယံ၊ ဌ။ သလဠာဂါရကေ၊
ထင်းရူးဖြင့်ပြုအပ်သောဂန္ဓကုဋ်။ ဝိဟရတိ၊ ၎င်း။ အထခေါ၊ ထိုသို့နေ
တော်မူသောအခါ၌။ ဘန္တေ ရား၊ အဟံ၊ သည်။ ဘဂဝန္တံ၊ ကို။ ဒဿ
နာယ၊ ငှာ။ သာဝတ္ထိံ၊ သို့။ အဂမာသိ၊ သွားလေ၏။ ဘန္တေ၊ ရား။
တေနခေါပန သမယေန၊ ဌ။ ဘဂဝါ၊ သည်။ အညတရေန၊ တခု
သော။ သမာဓိနာ၊ ဖလသမာပတ်ဖြင့်။ နိသိန္ဓော၊ သည်။ ဟောတိ၊
၏။ ဘူတတိနာမ၊ ဘူတတိအမည်ရှိသော။ (ပရိစာရိကာ၌ ဝိသေ
သနစပ်)။ ဝေဿဝဏဿ၊ ဝေသဝဏ် အမည်ရှိသော။ မဟာ
ရာဇဿ၊ နတ်မင်းကြီး၏။ ပရိစာရိကာ၊ အလုပ်အကျွေးဖြစ်သော

နတ်သွီးသည်၊ ဘဝဝန္တံ၊ ကို။ ပစ္စုပဋိတာ၊ အနီး၌ တည်သည်။
 ဟောတိ၊ ၎င်း။ ပဉ္စလိကာ၊ လက်အုပ်ချီသည် ဖြစ်၍။ နမဿမာနာ၊
 ရှိခိုးလျက်။ တိဋ္ဌတိ၊ ရပ်၏။ အထခေါ၊ ၎င်း။ ဘန္တေ၊ ရား။ အဟံ၊ သည်။
 ဘူဇတိ၊ ဘူဇတိအမည်ရှိသော နတ်သွီးကို။ ဧတံဝစနံ၊ ကို။ အဝေါ
 စ၊ ၎င်း။ ကိံ အဝေါစ၊ နည်းဟူမူကား၊ ဘဂိနိ၊ နှမ၊ တံ၊ သည်၊ မေ၊ ၎င်း။
 (သတ္ထာရံ ထည့်ပါ)။ သတ္ထာရံ၊ ဆရာဖြစ်သော။ ဘဝဝန္တံ၊ ကို။
 အဘိဝါဒေဟိ၊ ရှိသေစွာ ရှိခိုးလော့။ ကေနဝစနေန၊ အဘယ်သို့
 သော စကားဖြင့်။ တံ၊ သည်။ အဘိဝါဒေဟိ၊ ရှိသေစွာ ရှိခိုးရလိမ့်
 နည်းဟူမူကား။ ဘန္တေ၊ ရား။ ဒေဝါနံ၊ နတ်တို့ကို။ ဣန္ဒော၊ သော။
 သက္ကော၊ သည်။ သာမစ္စော၊ ကွ။ သပရိဇနေ၊ ကွ။ ဘဝဝတော၊
 ၎င်း။ ပါဒေ၊ တို့ကို။ သိရသာ၊ ဖြင့်။ ဝန္တဟိ၊ ၎င်း။ ဣမိနာဝစနေန၊ ဤ
 စကားဖြင့်။ အဘိဝါဒေဟိ၊ လော့။ ဣတ္ထိ၊ ဤသို့။ အဝေါစ၊ ၎င်း။ ဧဝံ၊
 ဤသို့။ ဝုတ္တေ၊ သော်။ ဘန္တေ၊ ရား။ သာဘူဇတိ၊ သည်။ မံ၊ ကို။ ဧတံ
 ဝစနံ၊ ကို။ အဝေါစ၊ ၎င်း။ ကိံ အဝေါစ၊ နည်းဟူမူကား။ မာရိသ၊
 အရှင်။ ဘဝဝန္တံ၊ ကို။ ဒဿနာယ၊ ငှါ။ အကာလော၊ အခါမဟုတ်။
 ဘဝဝါ၊ သည်။ ပဋိသလ္လိနေ၊ ကိုယ်တော်တည်း ကျိန်းတော်မူ၏။
 ဣတိ၊ ဤသို့။ အဝေါစ၊ ၎င်း။ ဘဂိနိ၊ နှမ။ တေနဟိ၊ ထိုသို့တပြားကား။
 ယဒါ၊ ၎င်း။ ဘဝဝါ၊ သည်။ တမှာသမဒိမ္မာ၊ ထိုအရဟတ္တဖိုလ်
 သမာဓိမှ။ ဝုဋ္ဌိတော၊ မူသည်။ ဟောတိ၊ ဖြစ်၏။ အထ၊ ထိုသို့ထတော်
 မူသော အခါ၌။ မမ၊ ၎င်း။ ဝစနေန၊ ဖြင့်။ ဘဝဝန္တံ၊ ကို။ အဘိဝါ
 ဒေဟိ၊ လော့။ ကေနဝစနေန၊ ဖြင့်။ တံ၊ သည်။ အဘိဝါဒေဟိ၊ နည်း
 ဟူမူကား။ ဘန္တေ၊ ရား။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊ သော။ ပ။ သက္ကော၊
 သည်။ ဘဝဝတော၊ ၎င်း။ ပါဒေ၊ တို့ကို။ သိရသာ၊ ဖြင့်။ ဝန္တဟိ၊ ၎င်း။
 ဣတ္ထိ၊ ဤသို့။ အဘိဝါဒေဟိ၊ လော့။ ဣတိ၊ ဤသို့။
 အဝံ၊ ဆိုပြီ။ ဘန္တေ၊ ရား။ ကစ္စိ၊ အသို့နည်း။ မေ၊ ငါ၏။ သံ
 ဘဂိနိ၊ သည်။ ဘဝဝန္တံ၊ ကို။ အဘိဝါဒေသိ၊ ရှိသေစွာ ရှိခိုးပါ၏
 လော့။ ဘဝဝါ၊ သည်။ တဿာဘဂိနိယာ၊ ၎င်း။ ဝစနံ၊ ကို။ သရတိ၊
 အောက်မေ့တော်မူ၏လော့။ ဣတိ၊ ဤသို့။ အဝေါစ၊ ၎င်း။ ဒေဝါနံ

၂

မိန္ဒ၊ နတ်တို့ကို အစိုးရသော သိကြား။ သာဘဂိနိ၊ သည်။မံ၊ကို။
 အဘိဝါဒေသိ၊၏။ အဟံ၊ သည်။ တဿာဘဂိနိယာ၊ ၏။ ဝစနံ၊
 ကို။ သရာမိ။ ၏။ အဝိစ၊ စင်စစ်ကား။ အဟံ၊သည်။အာယသ္မ
 တော၊အရှင်သိကြားမင်း၏။စက္ကနေမိသဒ္ဓေန၊ရယားစက်အကွပ်
 အသံဖြင့်။ တမှာသမာဓိမှာ။ မှ။ ဝုဠိတော၊သည်။ယောတိ၊ ၏။
 ဣတိ၊သို့။ ဘဂဝါ၊သည်။ အဝေါစ၊၏။ ဘန္တေ၊ဘုရား။ ယေတေ
 ဒေဝါ၊တို့သည်။ အမှဟိ၊ ငါတို့မှ။ ပဌမတရံ၊ ရှေးဦးစွာ။
 တာဝတိံသကာယံ၊ တာဝတိံသနတ်ပြည်သို့။ ဥပပန္နော၊ ရောက်
 ကုန်၏။ တေသံဒေဝတာနံ၊တို့၏။ သံမုခါ၊ အထံမှ။ မေမယာ၊
 သည်။ ဣဒံဝစနံ၊ ကို။သုတံ၊ ကြားအုပ်၏။တေသံဒေဝါနံ၊ တို့၏။
 သံမုခါ၊ မှ။ ပဋိဂ္ဂဟိတံ၊ နာအပ်၏။ ကိံသုတံ၊ နည်း။ ကိံပဋိဂ္ဂဟိ
 တံ၊နည်းဟူမူကား။ ယဒါ၊၌။ အရဟန္တော၊ မြတ်သောအလှူကို
 ခံခြင်းငှါ ထိုက်ကုန်ထသော။ သမ္မာသမ္ဗုဒ္ဓါ၊မဖောက်မပြန်အလုံး
 စုံသော တရားတို့ကို မိမိအလိုလိုသာလျှင် သယန္တူ။ ဉာဏ်ဖြင့်
 သိတော် မူကုန်ပြီး ထသော။ တထာဂတာ၊ ဘုရားတို့သည်။
 လောကေ၊၌။ ဥပ္ပဇ္ဇန္တိ၊ ကုန်၏။ တဒါ၊၌။ ဒိဗ္ဗကာယာ၊နတ်ပြည်
 တို့သည်။ပရိပူရေန္တိ၊ပြည့်စုံကုန်၏။အသုရကာယာ၊အသုရကာယ်
 အပေါင်းတို့သည်။ ဟာယန္တိ၊ကုန်၏။ ဣတိဣဒံဝစနံ၊ကို။မယာ၊
 သည်။ သုတံ၊ ၏။ ပဋိဂ္ဂဟိတံ၊ ၏။ ဘန္တေ၊ ဘုရား (တံကား
 အနက်မရှိ)။ယတော၊ အကြင် အခါမှ။ ပဋ္ဌာယ၊ ၍။ အရဟံ၊
 ထသော။ သမ္မာသမ္ဗုဒ္ဓါ၊ ထသော။ တထာဂတော၊အရှင်ဘုရား
 သည်။လောကေ၊၌။ဥပ္ပဇ္ဇန္တော၊၏။ တတော၊ ထိုအခါမှ။ ပဋ္ဌာယ၊
 ၍။ ဒိဗ္ဗကာယာ၊တို့သည်။ ပရိပူရေန္တိ၊ ပြည့်စုံကုန်၏။အသုရကာ
 ယာ၊ တို့သည်။ ဟာယန္တိ၊ ကုန်၏။ဣဒံကာရဏံ၊ကို။မေမယာ၊
 သည်။ သက္ခိဒိဋ္ဌံ၊ မျက်မှောက်မြင်အပ်ပြီ။ ဣတိ၊ဤသို့။ သက္ကော၊
 သည်။ အဝေါစ၊ ၏။



ဂေါပက ဝတ္ထု

၃၅၃။ ဘန္တေ၊ ဘုရား။ ဣဓေဝကပိလဝတ္ထုသ္မိံ၊ ဤကပိလဝတ်
 ပြည်၌လျှင်။ ဂေါပိကာနာမ၊ ဂေါပိကာ အမည်ရှိသော။ သကျဇီ
 တာ၊ သာကီဝင်မင်းသွီးသည်။ ဗုဒ္ဓေ၊ ၌။ ပသန္နာ၊ ကြည်ညိုသည်။
 အဟောသိ၊ ၎င်း။ ဓမ္မေ၊ ၌။ ပသန္နာ၊ သည်။ အဟောသိ၊ ဖြစ်၏။
 သံဃော၊ ၌။ ပသန္နာ၊ သည်။ အဟောသိ၊ ၎င်း။ သီလေသု၊ တို့၌။ ပရိပူရ
 ကံ၊ ရိနီ၊ ဖြည့်ခြင်းကိုပြုလေ့ရှိသည်။ အဟောသိ၊ ၎င်း။ သာ၊ ထိုဂေါပိ
 ကာအမည်ရှိသော သာကီဝင် မင်းသွီးသည်။ ဣတ္ထိတ္ထံ၊ မိန်းမ၏
 အဖြစ်ကို။ ဝိရာဇေတွာ၊ ခွါ၍။ (ပယ်၍၊ လည်းဟူ)။ ပုရိသတ္ထံ၊ ကို။
 ဘာဝေတွာ၊ ပွားစေ၍။ ကာယဿ၊ ကိုယ်နွှော၏။ တေဒေါ၊ ပျက်ခြင်း
 ဟု ဆိုအပ်သော။ မရဏာ၊ စုတေခြင်းမှ။ ပရိ၊ နောက်၌။ (အခြား
 မှ၌၊ လည်းဟူ)။ သုဂတိံ၊ ကောင်းသောအလားဖြစ်သော၊ သဂ္ဂံ၊
 မြတ်သော ရူပါရုံ အစရှိသည်တို့၏ တည်ရာဖြစ်သော။ လောကံ၊
 နတ်ပြည်သို့။ ဥပပန္နာ၊ ရောက်လေ၏။ တာဝတိံသာနံ၊ ကုန်သော။
 ဒေဝါနံ၊ နတ်တို့၏။ သဟဗျတံ၊ အပေါင်းအဖော်ဖြစ်သော။ အမှာ
 ကံ၊ တို့၏။ ပုတ္တတ္ထံ၊ သား၏အဖြစ်သို့။ အဇ္ဈပဝတော၊ ရောက်လာ
 ၎င်း။ စာတြာပိ၊ ထိုတာဝတိံသာနံတံပြည်၌လည်း။ နံ၊ ထိုဂေါပိကာ
 အမည်ရှိသော သာကီဝင်မင်းသွီးကို။ ဂေါပကော၊ ဂေါပကအမည်
 ရှိသော။ ဒေဝပုတ္တော၊ နတ်သားတည်း။ ဂေါပကော၊ သော။
 ဒေဝပုတ္တော၊ တည်း။ ဣတိဇေံ၊ သို့။ ဇာနန္တိ၊ ကုန်၏။ ဘန္တေ၊ ရား။
 အညေပိ၊ တပါးလည်းဖြစ်ကုန်သော။ တယော၊ သော။ ယေတိက္ခူ၊
 တို့သည်။ ဘဂဝတိ၊ မြတ်စွာဘုရားအထံ၌။ ဗြဟ္မစရိယံ၊ မြတ်သော
 အကျင့်ကို။ စရိတွာ၊ ကျင့်၍။ ဟိနံ၊ ယုတ်သော။ ဂန္ဓဗ္ဗကာယံ၊
 ဂန္ဓဗ္ဗနတ်တို့၏ အပေါင်းအဖော်သို့။ ဥပပန္နာ၊ ရောက်လေကုန်
 ၎င်း။ တေဒေဝါ၊ တို့သည်။ ပဉ္စဟိ၊ ငါးပါးကုန်သော။ ကာမ
 ဂုဏေဟိ၊ တို့ဖြင့်။ သမပိတာ၊ ပြည့်စုံကုန်သည် ဖြစ်၍။ သမဂီဘူ
 တာ၊ ခြံရံကုန်သည် ဖြစ်၍။ ပရိစာရိယမာနာ၊ စံပယ်ကုန်လျက်။
 အမှာကံ၊ တို့အား။ ဥပဋ္ဌာနံ၊ စားခြင်းငှာ။ အာဂစ္ဆန္တိ၊ ကုန်၏။

အမှောက်၊ တို့အား။ ပါရိစရိယံ၊ လုပ်ကျွေးခြင်းငှါ။ အာဂစ္ဆန္တိ၊ ကုန်၏။ အမှောက်၊ ငါတို့အား။ ဥပဋ္ဌာနံ၊ စားခြင်းငှာ၊ အာဂတေ၊ လာကုန်သော။ အမှောက်၊ ငါတို့အား။ ပါရိစရိယံ၊ လုပ်ကျွေးခြင်းငှါ၊ အာဂတေ၊ ကုန်သော။ တေဒေဝေ၊ တို့ကို။ ဂေါပကောနာမ၊ ဂေါပကအမည်ရှိသော။ ဒေဝပုတ္တော၊ သည်။ ပဋိစောဒေသိ၊ အပြစ်တင်၏။ ကိံ ပဋိစောဒေသိ၊ အဘယ်သို့ အပြစ်တင်သနည်း ဟူမူကား။ မာရိသာ၊ အချင်းနတ်သားတို့။ တုမှေ၊ သင်တို့သည်။ ကုတောမုခါနာမ၊ အဘယ်ကိုမျက်နှာပြုကုန်သနည်း။ တဿတဂဝတော။ ။ ဓမ္မံ၊ တရားကို။ ကိံ အဿုတ္ထ၊ အသို့နာကုန်သနည်း။ (မကြားကုန်သလော၊ လည်းဟူ)။ အဟံဟိနာမ၊ ငါသည်လည်း။ ဣတ္ထိကာ၊ မိန်းမသည်လည်း။ သမာနာ၊ ဖြစ်လျက်။ ဗုဒ္ဓေ၌။ ပသန္နာ၊ ကြည်ညိုသည်ဖြစ်၍။ ဓမ္မေ၌။ ပသန္နာ၊ ဖြစ်၍။ သံဃေ၌။ ပသန္နာ၊ ဖြစ်၍။ သီလေသု၊ တို့၌။ ပရိပူရကာရိနိ၊ ဖြည့်ခြင်းကိုပြုသည်ဖြစ်၍။ ဣတ္ထိတ္ထံ၊ ကို။ ဝိရာဇေတွာ၊ ခွါ၍။ ပုရိသတ္ထံ၊ ကို။ တာဝေတွာ၊ ၍။ ကာယဿ၊ ။။ ဘေဒါ၊ သော။ မရဏာ၊ သေသည်မှ။ ပရံ၊ အခြားမဲ့၌။ သုဂတိံ၊ ကောင်းသောအလားဖြစ်သော။ သဂ္ဂံ၊ မြတ်သော ရူပါရုံအစရှိသည်တို့ဖြင့် စာည်ရာဖြစ်သော။ လောကံ၊ နတ်ပြည်သို့။ ဥပပန္နာ၊ ရောက်လာ၏။ တာဝတိံသာနံ၊ ကုန်သော ဒေဝါနံ၊ တို့၏။ သဟုဗျတံ၊ အပေါင်းအဖော်ဖြစ်သော။ ဒေဝါနံ၊ တို့ကို။ ဣန္ဒဿ၊ သော။ သုက္ကဿ၊ ။။ ပုတ္တံ၊ သို့။ အဇ္ဈုပဂတာ၊ ရောက်လေ၏။ ဣဓာဝိ၊ ဤတာဝတိံသာနတ်ပြည်၌သည်း။ မံ၊ ကို။ ဂေါပကော၊ ဂေါပက အမည်ရှိသော။ ဒေဝပုတ္တော၊ နတ်သားတည်း။ ဂေါပကော။ ဂေါပက အမည်ရှိသော။ ဒေဝပုတ္တော၊ တည်း။ ဣတိဓံ၊ သို့။ ဇာနန္တိ၊ ကုန်၏။ မာရိသာ၊ အချင်းနတ်သားတို့။ တုမှေပန၊ သင်တို့သည်ကား။ တဂဝတိ၊ မြတ်စွာဘုရားအထံ၌။ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို။ စရိတွာ၊ ကျင့်၍။ ဟိနံ၊ ယုတ်သော။ ဂန္ဓဗ္ဗကာယံ၊ ဂန္ဓဗ္ဗနတ်တို့၏ အပေါင်းအဖော်၏ အဖြစ်သို့။ ဥပပန္နာ။ ရောက်ကုန်၏။ ဘော၊ အချင်းတို့။ ယေမယံ၊



အကြင်ငါတို့သည်။ သဟဓမ္မိကေ၊ သီတင်းစောင့်ဘက် ဖြစ်ကုန်
 သော သင်တို့ကို။ (ကောင်းမှု ပြုဘက် ဖြစ်ကုန်သော သူတို့ကို၊
 လည်းဟူ)။ ဟိနံ၊ ယုတ်သော။ ဂန္ဓဗ္ဗကာယံ၊ သို့။ ဥပပန္နာ၊ ရောက်
 ကုန်သည်တို့ကို။ အဒ္ဓသာမ၊ မြင်ရကုန်၏။ တေမယံ၊ တို့သည်။
 ဒုဒ္ဓိဗ္ဗရူပံ၊ မမြင်အပ်သောသဘောကိုမြင်ခြင်းငှါ။ (မလျှောက်ပတ်
 သောသဘောကို၊ လည်းဟူ)။ အဒ္ဓသာမဝတ၊ မြင်ရကုန်စွတကား။
 ဣတိ၊ ဤသို့။ ပဋိစောဒေသိ၊ အပြစ်တင်၏။ ဘန္တေ၊ အရှင်ဘုရား။
 ဝေါပကေန၊ ဝေါပကအမည်ရှိသော။ ဒေဝပုတ္တေန၊ နတ်သား
 သည်။ ပဋိစောဒိတာနံ၊ အပြစ်တင်အပ်ကုန်သော။ တေသံဒေဝါနံ၊
 ထိုသုံးယောက်သော နတ်တို့ကွင်။ ဒွေ၊ နှစ်ယောက်ကုန်သော။
 ဒေဝါ၊ နတ်တို့သည်။ ဒိဋ္ဌေဝဓမ္မေ၊ မျက်မှောက်၌သာလျှင်။ သတိံ၊
 ကို။ ပဋိလတိံ၊ သု၊ ရလေကုန်၏။ သတိံ၊ ကို။ ပဋိလတိံတွာ၊ ဤ။ (နှစ်ပုဒ်
 ထည့်)။ ဗြဟ္မပုရောဟိတံ၊ ဗြဟ္မပုရောဟိတအမည်ရှိသော။ ကာယံ၊
 ဗြဟ္မဘုံကို။ ပဋိလတိံ၊ သု၊ ကုန်၏။ ဧကော၊ တယောက်သော။
 ဒေဝေါပန၊ သည်ကား။ ကာမေ၊ ကာမဘုံ၌။ အဇ္ဈာဝသိ၊ နေ၏။

၃၅၄။ အဟံ၊ ငါသည်။ စက္ခုမတော၊ ငါးပါးသောမျက်စိဖြင့်
 ပြည့်စုံတော်မူသော။ ဘဂဝတော၊ ၏။ ဥပယိကာ၊ သီတင်းသည်
 မိန်းမသည်။ အဟောသိံ၊ ဖြစ်ခဲ့ဘူးပြီ။ မယျံ၊ ၏။ နာမဓိ၊ အမည်
 သည်လည်း။ ဝေါပိကာတိ၊ ဝေါပိကာဟူသောအမည်သည်လည်း။
 အဟု၊ ပြီ။ အဟံ၊ သည်။ ဗုဒ္ဓေစ၊ ၌လည်းကောင်း။ ဓမ္မေစ၊ လည်း
 ကောင်း။ အတိပ္ပသန္နာ၊ အလွန်ကြည်ညိုသောမိန်းမသည်။ အသိံ၊
 ဖြစ်ဘူးပြီ။ ပသန္နစိတ္တာ၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍။ သံဃဉ္စ၊
 ကိုလည်း။ ဥပဋ္ဌာသိံ၊ လုပ်ကျွေးခဲ့ဘူးပြီ။

ဗုဒ္ဓဿ၊ ၏။ တထေဝဓ ဓမ္မဿ၊ ထိုဓမ္မ၏လျှင်။ သုဓမ္မာယ၊
 ကောင်းစွာဟောအပ်သော ဓမ္မဖြစ်သည်၏အဖြစ်ကြောင့်။ အဟံ၊
 သည်။ တိဒိဂူပပန္နော၊ တာဝတိံသာနတ်ပြည်သို့ ရောက်သည်။
 ဟုတွာ၊ ဖြစ်၍။ မဟာနုဘာဝေါ၊ ကြီးသော တန်ခိုးအာနုဘော်
 ရှိတသော။ မဟာဇုတိကော၊ ကြီးသောအရောင်အဝါရှိတသော။

(ပုတ္တော၌ ဝိသေသန ချည်းစပ်)။ သက္ကဿ၊ သိကြားမင်း၏။ ပုတ္တော၊ သည်။ အမှီ၏။ ဣဓိ၊ ဤတာဝတိံသာနတ်ပြည်၌လည်း။ မံ၊ ငါ့ကို။ ဒေဝါ၊ တို့သည်။ ဂေါပကောတိ၊ ဂေါပကနတ်သားဟူ၍။ ဇာနန္တိ၊ ကုန်၏။

အထ-တသ္မိံကာလေ၊ ထိုဂေါပကနတ်သား ဖြစ်သောအခါ၌။ အဟံ၊ သည်။ ဒိဋ္ဌပုဗ္ဗေ၊ ရှေးဘဝ၌ မြင်ဘူးကုန်သော။ ဘိက္ခဝေါ၊ သုံးယောက်သောရဟန်းတို့ကို။ ဝသိနေ၊ အာဝါသိကဖြစ်ကုန်၍။ ဝန္တဗ္ဗကာယံ၊ ဝန္တဗ္ဗနတ်တို့၏ အပေါင်းအဖော်အဖြစ်သို့။ ဥပဂတေ၊ ရောက်ကုန်သည်တို့ကို။ အဒ္ဓသံ၊ မြင်လေ၏။ ယေစမယံ၊ တို့သည်လည်း။ ပုဗ္ဗေ၌။ မနုဿဘူတာ၊ လူဖြစ်၍ဖြစ်ကုန်သည်။ ဟုတ္တာ၍။

သံဃံ၊ ကို။ အန္ဓေနစ၊ ဆွမ်းဖြင့်လည်းကောင်း။ ပါနေနစ၊ လည်းကောင်း။ ပါဒူပသံဂယျ၊ ခြေဆေးရေ ခြေကို လိမ်းစရာ ဆီတို့ဖြင့် ချိုးမြှောက်ခြင်းကိုပြု၍။ သကေနိဝေသနေံ၊ မိမိအိမ်၌။ ဥပဋ္ဌာဟိမှာ၊ လုပ်ကျွေး ကုန်၏။ တေမယံ၊ တို့သည်။ ဂေါတမသာဝကော၊ တို့သည်။ အသေ-အမှာ၊ ဖြစ်ကုန်၏။ (ဣမေဟိသဒ္ဓါကား ပဒါလင်္ကာရတည်း)။ ဣမေဘဝန္တော၊ ဤအရှင်တို့သည်။ ကုတော၊ မုခါနာမ၊ အဘယ်ကို မျက်နှာပြုကုန်သနည်း။ ဗုဒ္ဓဿ၊ ၏။ ဓဋ္ဌာနိသစ္စာနိ၊ သစ္စာလေးပါး တရားတို့ကို။ ကိံပဋိဂ္ဂဟေသုံ၊ အသို့ နာသနည်း။ (သစ္စာပုဒ်ကိုဲ့၌ ဓမ္မာနံယုနပုလ္လိင်နှင့် ဆိုသတည်း)။

စက္ခုမတာ၊ ငါးပါးသော စက္ခုနှင့် ပြည့်စုံတော်မူထသော။ ဘဂဝတာ၊ သည်။ အနုဗုဒ္ဓေါ၊ ထိုးထွင်း၍သိတော်မူအပ်ထသော။ သုဒေသိတော၊ ကောင်းစွာဟောတော်မူအပ်သော။ ဓမ္မော၊ ကို။ ပစ္စတ္တံ၊ မိမိသာလျှင်။ ဝေဒိတဗ္ဗော၊ ခံစားအပ်၏။ (သိအပ်၏လည်းဟူ)။ အဟံပိ၊ သည်လည်း။ တုမ္ပေဝ၊ အရှင်ဘုရားတို့ကိုသာလျှင်။ ဥပါသမာနေော၊ ဆည်းကပ်သည်ဖြစ်၍။ အရိယာနံ၊ အရှင်ဘုရားတို့သည်။ သုဘာသိတာနိ၊ ကောင်းစွာဟောအပ်ကုန်သော။ သစ္စာနိ၊ သစ္စာစကားတို့ကို။ သုတ္တာ၍။ တိဒိဂူပပန္နော၊ နတ်ပြည်သို့

ရောက်သည် ဖြစ်၍။ မဟာနုဘာဝေါ၊ သော။ မဟာဇာတိကော၊
ကြီးသော အရောင်အဝါရှိသော။ (ပုတ္တောဌစပ်)။

သက္ကသ၊၏။ပုတ္တော၊သည်။အမှီ၏။ တုမေပန၊ တို့သည်ကား။
သေဌံ၊ သတ္တဝါတို့ထက် မြတ်သော မြတ်စွာဘုရားကို။ ဥပါသမာ
နာ၊ ဆည်းကပ်ကုန်သည်ဖြစ်၍။အနုတ္တရံ၊သော။ဗြဟ္မစရိယံ၊ မြတ်
သောအကျင့်ကို။ စရိတွာ၊ ကျင့်ကုန်၍။

၉ ဟိနံ၊ ယုတ်သော။ ကာယံ၊ ဂန္ဓဗ္ဗနတ် တို့ ၏ အပေါင်း
အဖော် အဖြစ်သို့။ ဥပပန္နော၊ရောက်လေကုန်၏။ဘဝန္တော၊ အရှင်
တို့။ ဘဝတံ-ဘဝန္တာနံ၊အရှင်တို့၏။ဥပပတ္တိံ၊ ဖြစ်ခြင်းသည်။ အန
နုလောမာဝတ၊ မလျောက်ပတ်လေစွ တကား။ဒုဗ္ဗိဋ္ဌရူပံ၊ မြင်ခြင်း
ငှါမလျောက်ပတ်သော ခန္ဓာကိုယ်ကို။ မယံ၊ တို့သည်။ အဒ္ဓသာမ
ဝတ၊ မြင်ရကုန်၏တကား။မယံ၊ ငါတို့သည်။သဟမေဓိကေ၊ သီလ
စောင့်ဘက်ဖြစ်ကုန်သော ငါ့ရှင်တို့ကို။(ကောင်းမှုပြုဘက်ဖြစ်ကုန်
သော ငါ့ရှင်တို့ကို၊ လည်းဟူ)။ ဟိနကာယူပပန္နော၊ ယုတ်သော
ဂန္ဓဗ္ဗနတ်အဖော်၏ အဖြစ်သို့ ရောက်ကုန်သည့်တို့ကို။ အဒ္ဓသာမ
ဝတ၊ တကား။

ဘဝန္တော၊ ငါ့ရှင် တို့။တုမေ၊သင်တို့သည်။ ဂန္ဓဗ္ဗကာယူပဝတ၊
ယုတ်သော ဂန္ဓဗ္ဗနတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်
ကုန်သည် ဖြစ်၍။ဒေဝါနံ၊ တာဝတိံသာနတ်တို့၏။ ပါရိစရိယံ၊
အလုပ်အကျွေးအဖြစ်သို့။အာဂစ္ဆထ၊ရောက်ကုန်၏။တနည်းကား၊
ဒေဝါနံ၊တို့ကို။ပါရိစရိယံ၊စေားခြင်းငှါ။အာဂစ္ဆထ၊ လာကုန်၏။
အဂါရေ၊ အိမ်၏အလယ်၌။ ဝသတော၊နေသော။ မယံ၊ ၏။ ဣမံ
ဝိသေသတံ၊ဤအရောင်အဝါတို့ဖြင့် ထူးသည်၏အဖြစ်ကို။ တုမေ၊
တို့သည်။ ပဿ-ပဿထ၊ ရှုပါကုန်လော့။

သောအဟံ၊သည်။ ပုဗ္ဗေ၊ ရှေးဘဝ၌။ (အာဘေရထည့်ပါ)။
ဣတ္ထိ၊သည်။ဟုတွာ၊၍ အဇ္ဇ၊ယခု၊ ဒိဗ္ဗဂတာ၊ နတ်ပြည်သို့ရောက်
သည်။ ဟုတွာ၊၍။(နှစ်ပုဒ်ထည့်ပါ)။ဒိဗ္ဗေဟိ၊ နတ်ပြည်၌ဖြစ်ကုန်
သော။ (နတ်တို့၏ ဥစ္စာဖြစ်ကုန်သော၊ လည်းဟူ)။ ကာမေဟိ၊

တို့ဖြင့်။ သမင်္ဂီတူတော၊ ခြံရံသည်ဖြစ်၍။ (ပြည့်စုံသည်ဖြစ်၍၊ လည်းဟူ)။ ပုမော၊ ယောက်ျားဖြစ်သော။ ဒေဝေါ၊ နတ်သည်။ အမှီ၊ ၎င်း။ တေဒေဝေါ၊ ထိုရဟန်းပြုဘူးကုန်သော သုံးယောက်ကုန်သော-နတ်တို့သည်။ ဂေါတမသဘဝကေန၊ ဂေါတမ တပည့်ဖြစ်သော ဂေါပကနတ်သားသည်။ စောဒိတာ၊ အပြစ်တင်အပ်ကုန်သည်။ ဟုတွာ၊ ၍။ သံစေဂံ၊ ညက်ကြောင့်ဖြစ်သော ထိတ်လန့်ခြင်းကို။ အပါဒံ၊ ရောက်ကုန်၏။

မယံ၊ တို့သည်။ ဟန္တ၊ ယခု။ ဂေါပကံ၊ ဂေါပကထံသို့။ သမစ္စ၊ ကပ်ကုန်၍။ (အညီအညွတ် သွားကုန်၍၊ လည်းဟူ)။ ဝိသေသံ၊ တရားအထူးကို။ အဓိဂန္တု၊ ရခြင်းငှါ။ (နှစ်ပုဒ်ထည့်ပါ)။ ဝိယာယာမ၊ အားထုတ်ကုန်အံ့။ ဗျာယာမ၊ ပြင်းစွာ အားထုတ်ကုန်အံ့။ မယံ၊ တို့သည်။ ပရပေသာ၊ သူတပါး၏ အစေအပါးတို့သည်။ မာအဟုမ္ဘာ၊ မဖြစ်ကုန်အံ့။ (မနော၌ နောကား နိပါတ်မျှသာ အနက်မရှိ)။ တေသံ၊ ထိုသုံးယောက်ကုန်သော ရဟန်းဖြစ်ဘူးကုန်သော နတ်တို့တွင်။ ဒုဝေ၊ နှစ်ယောက်ကုန်သော နတ်တို့သည်။ ဝိရိယံ၊ လုံ့လကို။ အာရတိံ၊ သူ့အားထုတ်ကုန်၏။ တေဒုဝေ၊ ထိုနှစ်ယောက်သော နတ်တို့သည်။ (ကတ္တားထည့်ပါ)။

ဣဒေဝ၊ ဤနတ်ပြည်သာလျှင်။ ဂေါတမသဘာသနာနိ၊ ဂေါတမသဘာသနာဟုဆိုအပ်ကုန်သော ပဌမဈာန်တို့ကို။ အနုဿရံ-အနုဿရိတွာ၊ အောက်မှေကုန်၍။ ဗိတ္တာနိ၊ ငါးပါးသော ကာမဂုဏ်လျှင် အာရုံရှိကုန်သော စိတ်တို့ကို။ ဝိရာဇယိတွာ၊ ခွါ၍။ (ပယ်၍ လည်းဟူ)။ ကာမေသု၊ ကာမဂုဏ်တို့၌။ အာဒိနဝံ၊ အပြစ်ကို။ အဒ္ဓသံသု၊ မြင်လေကုန်၏။ တေဒ္ဓေဒေဝါ၊ တို့သည်။ ပါဝိမယောဂါနိ၊ မာရ်နတ်သား၏ အနှောင်အဖွဲ့ဖြစ်၍ ဖြစ်ကုန်သော။ ဒုရစ္စယာနိ၊ လွန်ခြင်းငှါ စွမ်းနိုင်ခဲ့ကုန်ထသော။ ကာမသံယောဇနဗန္ဓနာနိ၊ ကာမသံယောဇဉ် ကာမဂုဏ်တည်းဟူသော အနှောင်အဖွဲ့တို့ကို။ (ဆေတွာ၌စပ်)။

နာဂေါ၊ဆင်ပြောင်ကြီးသည်။ သန္ဓာနိ၊ မြဲမြံစွာ ဖွဲ့အပ်ကုန်
 သော။ဂုဏာနိ၊ကြိုးအဖွဲ့တို့ကို၊ဆိန္ဒတို့ထုဝ၊ဖြတ်သကဲ့သို့။ ဆေတွာ၊
 ဖြတ်၍။တာဝတိံသေ၊ ကုန်သော။ ဒေဝေ၊ တို့ကို။ အတိက္ကမိံသု၊
 လွန်ကုန်၏။သဗ္ဗေ၊အလုံးစုံသောနတ်တို့သည်။ သဗ္ဗန္ဓာ၊ သိကြား
 ကို အမျှပြုကုန်၍။ သပဇာပထိကာ၊ နတ်တို့ကို အမျှ ပြုကုန်၍။
 သုဓမ္မာယံ၊ အမည်ရှိသော။ သဘာယံ၊ နတ်သတင်၌။ ဥပဝိဇ္ဇာ၊
 နေကုန်၏။

နိသိန္ဓာနံ၊နေကုန်သော။တေသံဒေဝါနံ၊ တို့တွင်။ ယေဒေဝါ၊
 အကြင် နှစ်ယောက်သော နတ်သားတို့သည်။ ဧရာ၊ ရှေးဦးစွာ။
 ဝိရာဂါ၊ ကာမဂုဏ်၌ တပ်ခြင်းကင်းကုန်သည်ဖြစ်၍။ ဝိရဇံ၊ အနာ
 ဝါမိမဂ်ကို။ ကရောန္တာ-ဥပ္ပါဒေန္တာ၊ ဖြစ်စေကုန်သည်ဖြစ်၍။တာ
 ဝတိံသေ၊ကုန်သော။ ဒေဝေ၊ တို့ကို။ အတိက္ကမိံသု၊ ကုန်၏။ တေ
 ဒေဝေ၊ ထိုတာဝတိံသာနတ်တို့ကို လွန်သော နှစ်ယောက်သော
 နတ်တို့ကို။ဓိသ္မာ၊မြင်၍။ဒေဝါတိတူ၊နတ်တို့ကိုအစိုးရသော။ ဝါသ
 ဝေါ၊သိကြားသည်။ဒေဝဂဏာယ၊နတ်အပေါင်းတို့၏။မဇ္ဈေ၊၌။ သံ
 ဝေဂံ၊ ဉာဏ်ကြောင့်ဖြစ်သော ထိတ်လန့်ခြင်းကို။ အကာသိ၊ပြု၏။
 ကိံ၊အသို့။ သံဝေဂံ၊ကို။ အာကာသိ၊ နည်းဟူမူကား(ထည့်ပါ)။
 ဣမေ၊ ဤနတ်နှစ်ယောက်တို့သည်။ (ဟိကား အနက်မရှိ)။

ဟိနကာယူပပန္ဓာ၊ယုတ်သောဝန္ဓဗ္ဗနတ်တို့၏အပေါင်းအဖော်
 ခွဲဖြစ်ကုန်၏။ တေဒေဝါ၊ တို့သည်။ တာဝတိံသေ၊ ကုန်သော။
 ဒေဝေ၊နတ်တို့ကို။ အတိက္ကမန္တိ၊ လွန်ကုန်၏။ဣတိ၊ဤသို့။သံဝေဂံ၊
 ကို။ အကာသိ၊၏။ သံဝေဂဇာတယ၊ ဖြစ်သော ထိတ်လန့်ခြင်း
 ရှိသော။သက္ကယ၊၏။ဝစော၊စကားကို။ နိသမ္မ၊ စုံစမ်းဆင်ခြင်၍။
 သောဝေါပကော၊ ထိုဝေါပကနတ်သားသည်။ ဝါသဝံ၊ သိကြား
 မင်းကို။ အဇ္ဈဘာသိ၊ ဝါသာရွတ်လေ၏။

ဇနိန္ဒ၊နတ်တို့ကိုအစိုးရသော သိကြားမင်း။မနုဿလောကေ၊
 ၌။ ဗုဒ္ဓေါ၊ ဘုရားသည်။ အတ္ထိ၊ ထင်ရှားဖြစ်၏။ ကာမာတိတူ၊
 ဝတ္ထုကာမ ကိလေသာကာမကည်းဟူသော ကာမနှစ်ပါးကို နှိပ်

စက်၍ တည်သော။ သကျမုနိတိ၊ သာကီဝင်၊ မင်းသားဟူ၍။ ဣယတိ၊ ထင်ရှား၏။ တေဒေဝါ၊ ထိုနတ်တို့သည်။ တထေဝ ဗုဒ္ဓဿ၊ ၎င်းသာလျှင်။ ပုတ္တာ၊ သားတို့တည်း။ သတိယာ၊ ဈာန်ယှဉ်သော သတိမှ။ ဝိဟိနာ၊ ကင်းကုန်၏။ တေဒေဝါ၊ သည်။ မယာ၊ သည်။ စောဒိတာ၊ တိုက်တွန်းအပ်သည်ဖြစ်၍။ သတိ၊ ကို။ ပစ္ဆာ၊ နောက်မှ။ အဇ္ဈအလတ္တံ၊ ရလေကုန်၏။ ။(ဒုတိတာမယံ ဟူ၍ လည်း ပါဠိရှိ၏။ အနက်တူ၏။ ဝ အက္ခရာကား အာဂုံတည်း။ ဒ အက္ခရာလည်း အာဂုံလည်းကောင်းတည်း။)

တိဏ္ဍံ၊ ကုန်သော။ တေသံဇနာနံ၊ တို့တွင်။ ဧကော၊ သည်။ ဂန္ဓဗ္ဗကာယူပပန္နော၊ ဂန္ဓဗ္ဗနတ်တို့၏ အပေါင်းအဖော်သို့ ရောက်သည်။ ဟုတွာ၊ ဖြစ်၍။ ဧတ္ထ-ဧတသ္မိဟိနကာယေ၊ ဤယုတ်သော နတ်အပေါင်း၌။ အာဝသိနော၊ အမြဲနေသောသူသည်။ ဇာတော၊ ဖြစ်၏။ ဧတ္ထ-ဧတသ္မိဟိနကာယေ၊ ထိုဂန္ဓဗ္ဗနတ်အပေါင်း၌။ ဝသိနော၊ အာဝါသိကဖြစ်၍ဖြစ်ကုန်သော။ ဒွေဝ၊ နှစ်ယောက်သော သူတို့သည်သာလျှင်။ သမ္မောဓိပထာနသ္မာရိနော၊ အနာဂါမိမဂ်သို့ ရောက်ကုန်သည်ဖြစ်၍။ သမာဟိတတ္တာ၊ ဥပစာရသမာဓိ အပွနာ သမာဓိတို့ဖြင့် တည်သောစိတ်ရှိကုန်သည်။ ဟုတွာ၊ ဖြစ်၍။ ဒေဝေပိ၊ တဒဝတိံ သာနတ်တို့ကိုလည်း။ ဟိဇ္ဇန္တိ၊ ယုတ်သည်ကို ပြုကုန်၏။ (ကဲ့ရဲ့ကုန်၏၊ လည်းဟူ)။

ဧတ္ထ ဧတသ္မိံ သာသနေ၊ ဤဘုရားသာသနာစောင့်တို့၌။ ဧတာဒိ သိ၊ ဤသို့သဘောရှိသော။ ဓမ္မပကာသနာ၊ တရားဟောခြင်းသည်။ (သစ္စာလေးပါးတရားကို သိခြင်းသည်၊ လည်းဟူ)။ ဧဟာတိ၊ ၎င်း။ ယဿဗုဒ္ဓဿ၊ ၎င်း။ သာဝကာ၊ တို့ သည်။ ဧတေဟိ၊ ထိုသစ္စာတရားကို သိခြင်းတည်းဟူသော ဂုဏ်တို့နှင့်။ သမန္နာဂတာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။ လေးပုဒ်ထည့်ပါ။)။ တတ္ထတာသု ဂါထာသု၊ ထိုဂါထာတို့တွင်။ ကောစိ၊ သော။ သာဝကော၊ သည်။ ဗုဒ္ဓါဒိသု၊ ဘုရားအစရှိသည်တို့၌။ အာစာရ ထည့်။)။ ကိံကင်္ခတိ၊ အသို့ ယုံမှားရှိအံ့နည်း။ နကင်္ခတိဝေ၊ ယုံမှားမရှိသလျှင်ကတည်း။ တိဏ္ဍံ

ဩဇာ၊ ဝိစိကိစ္ဆာ တည်းဟူသောပင်လယ်ရေယဉ်ကို ကူးမြောက်
 တော်မူပြီးထသော။ ဝိစိကိစ္ဆာဆိန္ဒ၊ ဝိစိကိစ္ဆာကိုမဂ်ဖြင့်ပယ်ပြီးထ
 သော။ ဇိနံ၊ မာရ်ငါးပါးကို အောင်တော်မူပြီးထသော။ ဇနိန္ဒ၊
 သတ္တဝါတို့ထက် မြတ်တော်မူထသော။ တံဗုဒ္ဓံ၊ ကို။ မယံ၊ တို့သည်။
 နဿာမ၊ ရှိခိုးကုန်အံ့။

ဣသောသနေ၊ ဤ။ တေ၊ အရှင်ဘုရား၏။ ယံဓမ္မံ၊ ကို။ သညာယံ၊
 ၍။ တေသံ၊ ထိုသုံးယောက်ကုန်သော နတ်သားတို့တွင်။ ဒုဝေ၊
 နှစ်ယောက်သော နတ်သားတို့သည်။ ဝိသေသဂူ၊ တရားအထူးသို့
 ရောက်သည်ဖြစ်၍။ အမှာကံ၊ တို့၏။ ပဿန္နာနံယေဝ၊ လျှင်။
 ကယံ မြဟ္မပုရောဟိတံ၊ ပုရောဟိတ မြဟ္မာ၏ အဖြစ်သို့။ အဓိ
 ဂန္ဓာ၊ ၍။ ဝိသေသံ၊ ထူးသော အနာဂါမ်၏အဖြစ်ကို။ အဇ္ဈင်္ဂသု၊
 ရကုန်ပြီ။

မာရိသ၊ အရှင်ဘုရား။ မယံဝိ၊ တို့သည်လည်း။ တဿဓမ္မဿ၊
 ထိုကုသိုလ်တရား၏။ ပတ္တိယာ၊ မြည့်စုံခြင်းကြောင့်။ ဝိသေသတံ၊
 ထူးသောနတ်မင်း၏အဖြစ်သို့။ အာဂတာ၊ ရောက်သည်။ အမှာ၊
 ဖြစ်ကုန်၏။ (သိကား နိပါတ်မျှသာတည်း)။ ။မာရိသ၊ အရှင်
 ဘုရား။ ဘဂဝတာ၊ သည်။ ကတာဝကာသာ၊ ပြုအပ်သော
 အခွင့်ရှိကုန်သည်ဖြစ်၍။ မယံ၊ တို့သည်။ ပဉ္စံ၊ ပြဿနာကို။ ပုစ္ဆေမှ၊
 မေးကုန်အံ့။ ဣတိ၊ ဤသို့။ သက္ကော၊ သိကြားသည်။ တဝံန္တံ၊ ကို။
 အဝေါစ၊ ၍။

၃၅၅။ အထခေါ၊ ထိုအခါ၌။ ဘဂဝတော၊ ၍။ ဧဝံသောပရိ
 ဝိတက္ကော၊ သည်။ အဟောသိ၊ ၍။ ကိံ အဟောစသိ၊ နည်းဟူမူကား။
 အယံယက္ကော၊ ဤသိကြားသည်။ ဒီဃရတ္တံ၊ ရှည်စွာသောညဉ့်ပတ်
 လုံး။ ဝိသုဒ္ဓေါခေါ၊ စင်ကြယ်သောစိတ်ရှိသည်သာလျှင်။ ဟောတိ၊
 ဖြစ်၏။ ယံကိဉ္စိ၊ အလုံးစုံသော။ ပဉ္စံ၊ ကို။ မံ၊ ကို။ ပုစ္ဆိယာတိ၊ လတ္တံ။
 တံသဗ္ဗံ၊ ထိုအလုံးစုံသော ပြဿနာကို။ အတ္ထ သဉ္စိတံယေဝ၊
 အကြောင်းနှင့်စပ်သည်ကိုသာလျှင်။ ကတော၊ ၍။ မံ၊ ကို။ ပုစ္ဆိယာတိ၊
 လတ္တံ။ အနတ္ထသဉ္စိတံ၊ အကြောင်းနှင့်မစပ်သည်ကို။ ကတော၊ ပြု၍။

နောပုစ္ဆိဿတိ၊ လတ္တံ၊ ။ အဟံ၊ သည်။ ပုဋ္ဌော၊ မေးအပ်သည်ဖြစ်၍။
တဿ၊ ထိုသိကြားမင်း၏။ (အား၊ လည်းဟူ)။ ယံပဉ္စ၊ ကို။
ဗျာကရိယာမိ၊ ဖြေအံ့။ တံပဉ္စ၊ ကို။ အယံယက္ခော၊ ဤသိကြား
သည်။ ဒိပ္ပမေဝ၊ လျင်စွာလျင်။ အာဇာနိဿတိ၊ လတ္တံ။ ဣတိ
ဧသော ပရိဝိတက္ခော၊ သည်။ အဟောသိ၊ ။

၉၅၆။ အထခေါ၊ ထိုသို့ကြံပြီးသည်၏ အခြားမဲ့သောကာလ
၌။ ဘဂဝါ၊ သည်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒံ၊ သော။ သတ္တံ၊ ကို။
ဂါထာယ၊ ဖြင့်။ အဇ္ဈဘာသိ၊ ။

ဝါသဝ၊ သိကြား။ တံ၊ သည်။ ယံကိဉ္စိ၊ အလုံးစုံသော။ ပဉ္စ၊
ပြဿနာကို။ မနသိ၊ နှလုံး၌။ ဣစ္ဆသိ၊ အလိုရှိ၏။ ယံပဉ္စကို၊ မံကို။
ပုစ္ဆ၊ လော့။ အဟံ၊ သည်။ တေ၊ သင်၏။ တဿတဿဝပဉ္စဿ၊
ထိုသို့သော ပြဿနာ၏ သာလျှင်။ အန္တံ၊ အဆုံးကို၊ ကရောမိ၊ အံ့။
ဣတိ၊ သို့။ ဘဂဝါ၊ သည်။ အဝေါစ၊ ။

ပဌမဘာဏဝါရော၊ သည်။ နိဗ္ဗိတော၊ ပြီ။



၉၅၇။ ဘဂဝတော၊ သည်။ ကတာဝကာသော၊ ပြုအပ်ပြီးသော
အခွင့်ရှိသော။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊ သော။ သက္ခော၊ သည်။
ဘဂဝန္တံ၊ ကို။ ပဌမံ၊ ရှေးဦးစွာ ဖြစ်သော။ ဣပံပဉ္စံ၊ ကို။ အပုစ္ဆိ၊
မေး၏။

ကိံ အပုစ္ဆိ၊ အသို့မေးသနည်းဟူမူကား။ သံယောဇနာ၊ သံယော
ဇဉ်တို့သည်။ ကိံ အဘယ်နည်း။ တနည်းကား။ ကိံ၊ အဘယ်တရား
တို့သည်။ သံယောဇနာ၊ သံယောဇဉ်မည်ကုန်သနည်း။ သံယောဇန
သမဂီနော၊ သံယောဇဉ်နှင့် ပြည့်စုံကုန်သော။ ဒေဝါစ၊ တို့သည်
လည်းကောင်း။ မနုဿာစ၊ တို့သည်လည်းကောင်း။ အသုရာစ၊ တို့
သည်လည်းကောင်း။ နာဂါစ၊ နဂါး တို့သည်လည်းကောင်း။ ဝန္ဓဗ္ဗာ
စ၊ ဝန္ဓဗ္ဗတို့သည်လည်းကောင်း။ အညေ၊ ကုန်သော။ ယေပုထုကာ

ယာစ၊ အကြင် အထူးထူးအပြားပြားရှိကုန်သောသတ္တဝါတို့သည်
လည်းကောင်း၊ သန္တိ၊ ကုန်၏။ တေသတ္တာ၊ ထိုသံယောဇဉ်နှင့် ပြည့်
စုံကုန်သော သတ္တဝါတို့သည်။ (ပတ္တယန္တိဗ္ဗစပ်)။ မယံ၊ တို့သည်။
(ဝိဟရေမုဉ္ဇစပ်)။ အဝေရာ၊ အမျက်ကင်းကုန်သည်ဖြစ်၍။ အဒဏ္ဍာ၊
ဒဏ်ပေးခြင်း မရှိကုန်သည်ဖြစ်၍။ အသပတ္တာ၊ ရန်မရှိကုန်သည်
ဖြစ်၍။ အဗျာပဇ္ဇာ၊ နှလုံးမသာခြင်း မရှိကုန်သည်ဖြစ်၍။ ဝိဟရေမု၊
နေကုန်အံ့။ အဝေရိနော၊ နိုးသောရန်သူမရှိကုန်သည်ဖြစ်၍။ ဝိဟ
ရေမု၊ ကုန်အံ့။ ဣတိ၊ ဤသို့။ ပတ္တယန္တိ၊ စောင့်တကုန်၏။ နေသံ
သတ္တာနံ၊ ထိုသံယောဇဉ်နှင့်ပြည့်စုံကုန်သော သတ္တဝါတို့၏။ ဣတိ
အယံပတ္တနာ။ ဤသို့သော စောင့်တခြင်းသည်။ စေဟောတိ၊ အံ့။
အထစပန၊ ဧဝံပတ္တနာသတိစ၊ ထိုသို့ စောင့်တသော်လည်း။ တေ
သတ္တာ၊ ထိုသံယောဇဉ်နှင့်ပြည့်စုံသောသတ္တဝါတို့သည်။ သဝေရာ၊
အမျက်ရှိကုန်သည်ဖြစ်၍။ သဒဏ္ဍာ၊ ဒဏ်ပေးခြင်းရှိကုန်သည်ဖြစ်၍။
သသပတ္တာ၊ ရန်ရှိကုန်သည်ဖြစ်၍။ သဗျာပဇ္ဇာ၊ နှလုံးမသာခြင်း
ရှိကုန်သည်ဖြစ်၍။ ဝိဟရန္တိ၊ နေကုန်သလော၊ သဝေရိနော၊ နိုးသော
ရန်သူရှိကုန်သည်ဖြစ်၍။ ဝိဟရန္တိ၊ ကုန်သလော။ ဣတိ၊ ဤသို့။ ဣဒံ
အတ္ထံ၊ ကို။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊ ဒေသာ။ သက္ကော၊ သည်။ ဘဂဝန္တံ၊
ကို။ ပဉ္စံ၊ ကို။ ကတူ၊ ဤ။ အပုစ္ဆိ၊ ၎င်း။ တဂဝါ၊ သည်။ ပုဇ္ဇော၊ သိကြား
သည် မေးအပ်သည်ဖြစ်၍။ တဿ၊ ထိုသိကြားမင်း၏။ ပဉ္စံ၊ ကို။
ဗျာကာသိ၊ ၎င်း။

ကိံ ဗျာကာသိ။ မူကား။ ဒေဝါနမိန္ဒ၊ ကြား။ ဣဿာမစ္ဆရိယာ၊
ဣဿာမစ္ဆရတို့သည်။ သံယောဇနာနိ၊ သံယောဇဉ်မည်ကုန်၏။
ဒေဝါ တို့သည်လည်းကောင်း။ ပ။ အညေ၊ ကုန်သော။ ယေပုထု
ကာယာစ၊ အကြင်အထူးထူးအပြားပြားရှိကုန်သော သတ္တဝါတို့
သည်လည်းကောင်း။ သန္တိ၊ ကုန်၏။ တေသတ္တာ၊ ထိုသံယောဇဉ်
နှင့်ပြည့်စုံကုန်သောသတ္တဝါတို့သည်။ (ပတ္တယန္တိဗ္ဗစပ်)။ မယံ၊ တို့
သည်။ (ဝိဟရေမုဉ္ဇစပ်)။ အဝေရာ၊ အမျက်မရှိကုန်သည်ဖြစ်၍။ ပ။
အဗျာပဇ္ဇာ၊ နှလုံးမသာခြင်းမရှိကုန်သည်ဖြစ်၍။ ဝိဟရေမု၊ နေကုန်

အံ။ အဝေရိနေခါ ရန်သူမနီးကုန်သည်ဖြစ်၍။ ဝိဟရေဗု၊ ကုန်အံ။
 ဣတိ၊ ဤသို့။ ပတ္တယန္တိ၊ ကုန်၏။ နေသံ၊ ထိုသံယောဇဉ်နှင့် ပြည့်စုံ
 ကုန်သော သတ္တဝါတို့၏။ ဣတိအယံပတ္တနာ၊ ဤသို့သောတောင့်တ
 ခြင်းသည်။ စေဟောတိ၊ အံ။ အထစပန ဧဝံပတ္တနာသတိစ၊ ထိုသို့
 တောင့်တသော်လည်း။ တေသတ္တာ၊ ထို သံယောဇဉ်နှင့် ပြည့်စုံ
 ကုန်သော သတ္တဝါတို့သည်။ သဝေရာ၊ အမျက်ရှိကုန်သည် ဖြစ်၍။
 ပ။ သဗျာပဇ္ဇာ၊ နှလုံးမသာခြင်း ရှိကုန်သည် ဖြစ်၍။ ဝိဟရန္တိ၊
 ကုန်၏။ သဝေရိနေခါနီးသောရန်သူ ရှိကုန်သည်ဖြစ်၍။ ဝိဟရန္တိ၊
 ကုန်၏။ ဣတိ၊ ဤသို့။ ဣမံအတ္ထံ၊ ကို။ ပုဇ္ဇော၊ သိကြားသည်မေးအပ်
 သော။ ဘဂဝါ၊ သည်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒယ၊ သော။ သက္ကယ၊
 ၏။ ပဉ္စံ၊ ကို။ ဗျာကာသိ၊ မူ၏။ အထခေါ၊ ဤ။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊
 သော။ သက္ကော၊ သည်။ အတ္တမနေခါ နှစ်သက်သော စိတ်ရှိသည်
 ဖြစ်၍။ ဘဂဝတော၊ ၏။ ဘာသိတံ၊ တရားတော်ကို။ အဘိနန္ဒိ၊
 ကောင်းပြီဟူ၍ ဦးဖြင့်ချ၍ ဝန်ခံ၏။ အနုမောဒိ၊ ဝမ်းမြောက်၏။
 ကိံ အနုမောဒိ၊ ဟူမူကား။ ဘဂဝါ၊ ဘုန်းတန်းခိုးနှင့်ပြည့်စုံတော်
 မူသော ရှင်ပင်ဘုရား။ ဧတံဝစနံ၊ ဤစကားတော်သည်။ ဧဝံသာဓု၊
 ကောင်းပေစွတကား။ သုဂတ၊ ကောင်းသောစကားကို ဆိုတော်
 မူသော အရှင်ဘုရား။ ဧတံဝစနံ၊ သည်။ ဧဝံသာဓု၊ စွတကား။
 ဘဂဝတော၊ ၏။ ပဉ္စယ၊ ပြဿနာကို။ ဝေယျာကာရဏံ၊ ဖြေတော်
 မူခြင်းကို။ သုတွာ၊ ၍။ ဧတ္ထ ဧတသ္မိံ ပဉ္စေ၊ ထိုပြဿနာ၌။ မေမယာ၊
 သည်။ ကင်္ခါ၊ ယုံမှားခြင်းကို။ တိဏ္ဍာ၊ ကူးမြောက်ပြီ။ (လွန်မြောက်
 ပြီ၊ လည်းဟူ)။ ဝိဂတကထံကထာ၊ အသို့ဖြစ်သနည်း ဟူသော
 တွေးတောခြင်းမှ ကင်းပြီ။ ဣတိ၊ သို့။ အဘိနန္ဒိ၊ ၏။

၃၅၀။ ဣတိ၊ ဤသို့။ ဒေဝါနံ၊ တို့ကို။ ဣန္ဒော၊ သော။ သက္ကော၊
 သည်။ ဘဂဝတော၊ ၏။ ဘာသိတံ၊ စကားတော်ကို။ အဘိနန္ဒိတွာ၊
 ကောင်းပြီဟု ဝန်ခံ၍။ အနုမောဒိတွာ၊ ဝမ်းမြောက်၍။ ဥတ္တရိ၊
 အလွန်။ ဘဂဝန္တံ၊ ကို။ ပဉ္စံ၊ ပြဿနာကို။ အပုစ္ဆိ၊ မေး၏။

မာရိယ၊ အရှင်ဘုရား။ ဣဿာမစ္ဆရိယံပန၊ သည်ကား။ ကိံနိဒါနံ၊ အဘယ်အကြောင်းရှိသနည်း။ ကိံသမုဒယံ၊ အဘယ်ကြောင့်ဖြစ်သနည်း။ ကိံဇာတိကံ၊ အဘယ်ဖြစ်ကြောင်းသဘောရှိသနည်း။ ကိံပဘဝံ၊ အဘယ်အကြောင်းကြောင့်ဖြစ်သနည်း။ ကိံသိဝိ၊ အဘယ်တရားသည်။ သတိ၊ ရှိသော်။ ဣဿာမစ္ဆရိယံ၊ သည်။ ဟောတိ၊ နည်း။ ကိံသိဝိ၊ သည်။ အသတိ၊ သော်။ ဣဿာမစ္ဆရိယံ၊ သည်။ နဟောတိ၊ နည်း။ ဣတိ၊ ဤသို့။ ပဉ္စ၊ ကို။ ပုစ္ဆိ၊ နိဒါနံ၊ ဒေါဝါနမိန္ဒ၊ သိကြား။ ဣဿာမစ္ဆရိယံ၊ သည်။ ပိယာပိယာဒါနံ၊ ချစ်အပ်ကုန်သော သတ္တဝါသင်္ခါရ၊ မချစ်အပ်ကုန်သော သတ္တဝါသင်္ခါရလျှင် အကြောင်းရှိ၏။ ပိယာပိယာသမုဒယံ၊ ချစ်အပ်ကုန်သော သတ္တဝါသင်္ခါရ မချစ်အပ်ကုန်သော သတ္တဝါသင်္ခါရလျှင်ဖြစ်ကြောင်းရှိ၏။ ပိယာပိယဇာတိကံ၊ ချစ်အပ်ကုန်သော သတ္တဝါသင်္ခါရ မချစ်အပ်ကုန်သော သတ္တဝါသင်္ခါရလျှင် ဖြစ်ကြောင်းသဘောရှိ၏။ ပိယာပိယပဘဝံ၊ ချစ်အပ်သော သတ္တဝါသင်္ခါရမချစ်အပ်သော သတ္တဝါသင်္ခါရတည်း ဟူသောအကြောင်းကြောင့်ဖြစ်၏။ ပိယာပိယေ၊ ချစ်အပ်သော သတ္တဝါ မချစ်အပ်သော သတ္တဝါသည်။ သတိ၊ ရှိသော်။ ဣဿာမစ္ဆရိယံ၊ သည်။ ဟောတိ၊ ဖြစ်၏။ ပိယာပိယေ၊ သည်။ အသတိ၊ သော်။ ဣဿာမစ္ဆရိယံ၊ သည်။ နဟောတိ၊ မဖြစ်။ ဣတိ၊ သို့။ ဘဝါ၊ သည်။ ဗျာကာသိ၊ ဖြေတော်မူ၏။

မာရိယ၊ ရှင်ပင်ဘုရား။ ပိယာပိယံဒေါပန၊ သည်ကား။ ကိံနိဒါနံ၊ ပ။ ကိံသိဝိ၊ သည်။ အသတိ၊ သော်။ ပိယာပိယံ၊ သည်။ နဟောတိ၊ နည်း။ ဣတိ၊ သို့။ ပုစ္ဆိ၊ နိဒါနံ၊ ဒေါဝါနမိန္ဒ၊ သိကြား။ ပိယာပိယံ၊ 'ချစ်အပ်သော သတ္တဝါသင်္ခါရ၊ မချစ်အပ်သော သတ္တဝါသင်္ခါရသည်။ ဆန္ဒနိဒါနံ၊ တဏှာလျှင် အကြောင်းရင်းရှိ၏။ ပ။ ဆန္ဒေ၊ တဏှာသည်။ သတိ၊ သော်။ ပိယာပိယံ၊ သည်။ ဟောတိ၊ နိဒါနံ၊ ဆန္ဒေ၊ သည်။ အသတိ၊ မရှိသော်။ ပိယာပိယံ၊ သည်။ နဟောတိ၊ ဖြစ်။ ဣတိ၊ ဤသို့။ ဘဝါ၊ သည်။ ဗျာကာသိ၊ နိဒါနံ။

မာရိသ၊ အရှင်ဘုရား။ ဆန္ဒော၊ သည်။ ကိန္နိဒါနော၊ နည်း။ ပ။ ဟောတိ၊ နည်း။ ဣတိ၊ သို့။ သက္ကော၊ သည်။ ပုစ္ဆိ၊ န။ ဒေဝါနမိန္ဒ၊ သိကြား။ ဆန္ဒောခေါ၊ တဏှာသည်။ ဝိတက္ကနိဒါနော၊ ကြံခြင်းလျှင် အကြောင်းရင်းရှိ၏။ ပ။ ဝိတက္ကဇာတိကော၊ ကြံခြင်းလျှင်ဖြစ်ကြောင်းသဘောရှိ၏။ ပ။

မာရိသ၊ ရား။ ဝိတက္ကော၊ သည်ကား။ ကိန္နိဒါနော၊ နည်း။ ပ။ ဟောတိ၊ နည်း။ ဣတိ၊ သို့။ ပဋ္ဌံ၊ ကို။ ပုစ္ဆိ၊ န။ ဒေဝါနမိန္ဒ၊ ကြား။ ဝိတက္ကော၊ သည်။ ပပဋ္ဌသညာသင်္ခါနိဒါနော၊ ပပဋ္ဌသညာအစုလျှင် အကြောင်းရင်းရှိ၏။ ပ။ ဝိတက္ကော၊ သည်။ နဟောတိ၊ မဖြစ်။ ဣတိ၊ သို့။ တဂေါ၊ သည်။ ဗျာကာသိ၊ န။

မာရိသ၊ ရား။ ကထံပဋ္ဌိပန္နော၊ အသို့ကျင့်သော။ တိက္ခ၊ သည်။ ပပဋ္ဌသညာသင်္ခါနိရောဓသာရုပ္ပဂါမိနိ၊ ပပဋ္ဌသညာ အစု၏ချုပ်ခြင်းငှါလျှောက်ပတ်သောနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော။ ပဋ္ဌိပဓံ၊ အကျင့်ကို၊ ပဋ္ဌိပန္နော၊ ကျင့်သည်။ ဟောတိ၊ နည်း။ ဣတိ၊ သို့။ ပုစ္ဆိ၊ န။



ဝေဒနာ ကမ္မဋ္ဌာန

၃၅၉။ ဒေဝါနမိန္ဒ၊ သိကြား။ အဟံ၊ ငါဘုရားသည်။ သောမနဿံ၊ သောမနဿဝေဒနာကို။ ဒုဝိဇေန၊ နှစ်ပါးသောအစုဖြင့်။ ဝဒါမိ၊ န။ သေဝိတဗ္ဗမ္ပိ၊ ကိုလည်း။ ဝဒါမိ၊ န။ အသေဝိတဗ္ဗမ္ပိ၊ ကိုလည်း။ ဝဒါမိ၊ န။ ဒေဝါနမိန္ဒ၊ ကြား။ အဟံ၊ သည်။ ဒေါမနဿမ္ပိ၊ ကိုလည်း။ ဒုဝိဇေန၊ ဖြင့်။ ဝဒါမိ၊ ဆို၏။ သေဝိတဗ္ဗမ္ပိ၊ ကိုလည်း။ ဝဒါမိ၊ န။ အသေဝိတဗ္ဗမ္ပိ၊ ကိုလည်း။ ဝဒါမိ၊ ဆို၏။ ဒေဝါနမိန္ဒ၊ ကြား။ အဟံ၊ သည်။ ဥပေက္ခမ္ပိ၊ ဥပေက္ခာဝေဒနာ ကိုလည်း။ ဒုဝိဇေန၊ ဖြင့်။ ဝဒါမိ၊ န။ သေဝိတဗ္ဗမ္ပိ၊ မှီဝဲအပ်သော ဥပေက္ခာဝေဒနာ ကိုလည်း။ ဝဒါမိ၊ ဆို၏။ အသေဝိတဗ္ဗမ္ပိ၊ ကိုလည်း။ ဝဒါမိ၊ န။

၃၆၀။ ဒေဝါနမိန္ဒ၊ သိကြား။ အဟံ၊ သည်။ သောမနဿဗ္ဗိ၊
ကိုလည်း။ သေဝိတဗ္ဗမ္ပိတိ၊ မှီဝဲအပ်သော သောမနဿဝေဒနာ
ဟူ၍လည်းကောင်း။ အသေဝိတဗ္ဗမ္ပိတိ၊ ဟူ၍လည်းကောင်း။ ဒုဝိဇေ
န၊ နှစ်ပါးသော အစုဖြင့်။ ဝဒါမိ၊ ဆို၏။ ဣတိဇေတံဝစနံ၊ ကို။ မယာ၊
ငါတုရားသည်။ ဂုတ္တံ၊ ပြီ။ ကိဉ္စိ၊ အဘယ်ကိုလျှင်၊ ပဋိစ္စ၊ အကြောင်း
ပြု။ မယာ၊ ငါတုရားသည်။ ဧတံ၊ ထိုသို့ သောမနဿဝေဒနာသည်
နှစ်ပါးသော အစုရှိ၏ဟူသော စကားကို။ ဂုတ္တံ၊ ဟောတော်မူအပ်
သနည်း ဟူမူကား။ တတ္ထတေသုဒုဝိဇေသု၊ ထိုနှစ်ပါး ကုန်သော
အစုရှိသော သောမနဿဝေဒနာ တို့တွင်။ (ယံသောမနဿံဉ္စ
စပ်)။ ဣမံသောမနဿံ၊ ကို။ သေဝတော၊ မှီဝဲသော။ မေ၊ အား။
အကုသလာ၊ ကုန်သော။ ဓမ္မာ၊ တရားတို့သည်။ အဘိဝုဗ္ဗန္တိ၊ ပွားကုန်
၏။ ကုသလာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ ပရိဟာယန္တိ၊ ယုတ်
ကုန်၏။ ဣတိ၊ သို့။ ယံသောမနဿံ၊ ကို။ ဧညာ၊ သိရာ၏။ ဧဝရူပံ၊
ဤသို့ သတောရှိသော။ သောမနဿံ၊ ကို။ နသေဝိတဗ္ဗံ၊ အပ်။
တတ္ထ-တေသုဒုဝိဇေသု သောမနဿေသု၊ တို့တွင်။ (ယံသောမ
နဿံဉ္စစပ်)။ ဣမံသောမနဿံကို။ ပ။ ကုသလာ၊ ကုန်သော။ ဓမ္မာ၊
တို့သည်။ အဘိဝုဗ္ဗန္တိ၊ ကုန်၏။ ဣတိ၊ ဤသို့။ ဧညာ၊ သိရာ၏။
ဧဝရူပံ၊ သော။ သောမနဿံ၊ ကို။ သေဝိတဗ္ဗံ၊ ၏။ တတ္ထတသ္မိ
သေဝိတဗ္ဗသောမနဿေ၊ ထိုမှီဝဲအပ်သော သောမနဿဝေဒနာ
ဉ္စလည်း။ ယံသောမနဿံ၊ သည်။ (တေသဒ္ဓါကား မဒပူရဏ
တည်း)။ သဝိတက္ကံ၊ ဝိတက်နှင့်တကွဖြစ်၏။ သဝိစာရံ၊ ၏။ ယံသော
မနဿံ၊ သည်။ အဝိတက္ကံ၊ ဝိတက်နှင့်တကွမဖြစ်။ အဝိစာရံ၊ ဖြစ်။
(တတ္ထလိုက်ပါ)။ တတ္ထတေသုဒ္ဓိသု၊ ထိုနှစ်ပါးကုန်သော သောမ
နဿဝေဒနာတို့တွင်။ ယေ ယံသောမနဿံ၊ သည်။ အဝိတက္ကေ-
အဝိတက္ကံ၊ ဝိတက်နှင့်တကွမဖြစ်။ အဝိစာရေ-အဝိစာရံ၊ ဖြစ်။ တေ
တံသောမနဿံ၊ သည်။ ပဏိတတရေ ပဏိတတရံ၊ မြတ်စွာ၏။

သောမနဿံ သောမနဿံပုဂ္ဂိုလ်တို့၌။ ဝနပ္ပဂုဗ္ဗေ၊ ဣဒမ္ပိဟောတိ
သီလသ္မိံ၊ အစရှိသော ပါဠိတို့၌ကဲ့သို့ ဗဒ္ဒမာအနက်

အမှတ်

၌ သို့ဝိတတ်ဖြစ်၏။ ထိုကြောင့် အဋ္ဌကထာ၌ ယေ အဝိတက္ကေ
ယေအဝိစာရေ စေတ ပဏိတတရေတိ စေတေသု ဒ္ဒိသု ယံ အဝိတက္ကံ
အဝိစာရံ၊ တံပဏိတတရန္တိ အတ္ထောဟု ဆိုသတည်း။

ဒေဝါနမိန္ဒ၊ ကြား။ သောမနသံပါဟံ ဒုရိဓေန ဝဒါမိ သေဝိ
တဗ္ဗမ္မိ အသေဝိတဗ္ဗမ္မိတိ၊ သောမနသံပါဟံ ။ပ။ အသေဝိတဗ္ဗမ္မိ
ဟူ၍။ ယံသောမနသံ၊ ကို။ မယာ၊ သည်။ ဝုတ္တံ၊ ၎်။ (တံကား
အနက်မရှိ)။ ဧတံဝစနံ၊ ထိုသောမနသံပါဟံ။ပ။ အသေဝိတဗ္ဗမ္မိ
ဟူသောစကားကို။ (ဝုတ္တံ၌စပ်)။ ဣဒံကာရဏံ၊ ဤကုသိုလ် ပွား
ခြင်း ကုသိုလ် ယုတ်ခြင်း တည်းဟူသော အကြောင်းကို။ ပဋိစ္စ၊
အကြောင်းပြု၍။ မယာ၊ ငါဘုရားသည်။ ဝုတ္တံ၊ ၎်။ (ဒေါမနသံဝါရ
ဥပေက္ခာဝါရတို့တို့။ ဤနည်းကိုမှီ၍ ယောဇနာလေတော့။

၃၆၃။ ဒေဝါနမိန္ဒ၊ သိကြား။ ဧဝံ၊ ဤသို့။ ပဋိပဇ္ဇော၊ ကျင့်သော။
တိက္ခ၊ ရဟန်းသည်။ ပပဉ္စသညာသင်္ခါနိရောသောရူပဂါမိံ၊ ပပဉ္စ
သညာအစုတို့၏ချုပ်ခြင်းအား လျောက်ပတ်သော နိဗ္ဗာန်သို့ရောက်
ကြောင်းဖြစ်သော။ ပဋိပဒါ၊ ကို။ ပဋိပဇ္ဇော၊ ကျင့်သည်။ ဟောတိ၊
၏။ ဣတ္ထံ-ဣတိဧဝံဝုတ္တပ္ပကာရေန၊ ဤသို့ဆိုအပ်ပြီးသော အပြား
ဖြင့်။ ဘဂဝါ၊ သည်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒဿ၊ သော။ သက္ကဿ၊
၏။ (အားလည်းဟူ)။ ပဉ္စံ၊ ကို။ ပုဋ္ဌော၊ မေးအပ်သည်ဖြစ်၍။
ဗျာကာသိ၊ ဖြေတော်မူ၏။ ဒေဝါနံ၊ နတ်တို့ကို။ ဣန္ဒော၊ သော။
သက္ကော၊ သည်။ အတ္ထမနေော၊ နှစ်သက်သော စိတ်ရှိသည်ဖြစ်၍။
ဘဂဝတော၊ ၎်။ ဘာသိတံ၊ စကားတော်ကို။ အဘိနန္ဒိ၊ ရိုသေ
စွာဝန်ခံ၏။ အနုမောဒိ၊ ဝမ်းမြောက်၏။ ကိံအနုမောဒိ၊ နည်း
ဟူမူကား။ ဘဂဝါ၊ ဘုန်းတန်ခိုးနှင့် ပြည့်စုံတော်မူသော အရှင်
ဘုရား။ ဧတံ၊ ဤစကားတော်သည်။ ဧဝံသာဓု၊ ကောင်းပေစွ
တကား။ သူဂတ၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော
အရှင်ဘုရား။ ဧတံဝစနံ၊ သည်။ ဧဝံသာဓု၊ တကား။ ဘဂဝတော၊
၏။ ပဉ္စံဗျာကာရဏံ၊ ပြဿနာကိုဖြေတော်မူခြင်းကို၊ သုတ္တာ၊ ကြား၍။
ဧတ္ထ-ဧတသ္မိံပဋ္ဌေ၊ မေမယာ၊ သည်။ ကင်္ခါ၊ ယုံမှားခြင်းကို။



တိဏ္ဍာ၊ ကူးမြောက်ပြီ။ (လွန်ပြီ၊ လည်းဟူ)။ ကထံကထာ၊ အသို့
ဖြစ်သနည်း အသို့ဖြစ်သနည်း ဟူသော တွေးတောခြင်းကင်းပြီ။
ဣတိ၊ သို့။ အနုမောဒိ၊ ၎င်း။



ပါတိမောက္ခသံဝရ

၃၆၄။ ဣတိဣမိနာပကာရေန၊ ဖြင့်။ ဥတ္တရိ၊ အလွန်။ ပဉ္စ၊ ကို။
အပုစ္ဆိ၊ ၎င်း။ ကထံအပုစ္ဆိ၊ နည်းဟူမူကား-

မာရိသ၊ အရှင်ဘုရား။ ကထံ၊ အသို့။ ပဋိပန္နော၊ သော။
တိက္ခ၊ သည်။ ပါတိမောက္ခသံဝရာယ၊ ပါတိမောက္ခသံဝရသီလကို
စောင့်ခြင်းငှါ။ ပဋိပန္နော၊ ကျင့်သည်။ ဟောတိ၊ နည်း။ ဣတိ၊ ဤသို့။
အပုစ္ဆိ၊ ၎င်း။ ဒေဝါနမိန္ဒ၊ ကြီးစား။ အဟံ၊ သည်။ ကာယသမာစာရမ္ပိ၊
ကိုယ်ကျင့်ကိုလည်း။ သေဝိတဗ္ဗန္တိပိ၊ မှီဝဲအပ်သော ကိုယ်အကျင့်
ဟူ၍လည်းကောင်း။ အသေဝိတဗ္ဗန္တိပိ၊ ဟူ၍လည်းကောင်း။
ဒုဝိဓေန၊ နှစ်ပါးသော အစုဖြင့်။ ဝဒါမိ၊ ၎င်း။ ပ။ ပရိယောသနမ္ပိ၊ ရှာမှီး
ခြင်းကိုလည်း။ ပ။

ဒေဝါနမိန္ဒ၊ ကြီးစား။ ကာယသမာစာရံပါဟံဒုဝိဓေနဝဒါမိသေဝိ
တဗ္ဗန္တိအသေဝိတဗ္ဗန္တိတိ ကာယသမာစာရံ။ ပ။ အသေဝိတဗ္ဗန္တိတိ၊
ဟူ၍။ ဣတိတေဝံစနံ၊ ကို။ မယာ၊ သည်။ ဝုတ္တံ၊ ၎င်း။ ဧတံ၊ ဤကာယ
သမာစာရံ။ ပ။ အသေဝိတဗ္ဗန္တိ ဟူသောစကားကို။ ကိဉ္စိ၊ အဘယ်ကို
လျှင်။ ပဋိစ္စ၊ အကြောင်းပြု၍။ မယာ၊ သည်။ ဝုတ္တံ၊ နည်းဟူမူကား။
တတ္ထ၊ ထိုမှီဝဲအပ်ကုန်သောအကျင့် မှီဝဲအပ်ကုန်သော အကျင့်တို့
တွင်။ (ယံ၌စပ်)။ ဣမံကာယသမာစာရံ၊ ကို။ သေဝတော၊
သော။ မေ၊ အား။ ပ။ ပရိဟာယန္တိ၊ ကုန်၏။ ဣတိ၊ ဤသို့။ ယံကာယ
သမာစာရံ၊ လ။ ဇညာ၊ ၎င်း။ ဧဝရူပေါ၊ သော။ ကာယသမာစာရော၊
ကို။ နသေဝိတဗ္ဗော၊ အပ်။ တတ္ထတေသုဒ္ဓိသု ကာယသမာစာရေသု၊
တို့တွင်။ ဣမံကာယသမာစာရံ၊ ကို။ ပ။ အဘိဝဗုန္တိ၊ ကုန်၏။ ဣတိ၊
သို့။ ယံကာယသမာစာရံ။ ကို။ ဇညာ၊ ၎င်း။ ဧဝရူပေါ၊ သော။

ကာယသမာစာရော၊ ကို။ သေဝိတဗ္ဗော၊ ဣ။ ဒေဝါနမိန္ဒ၊ ကြာ။
 ကာယသမာစာရမ္ဘာဟံ။ပ။ အသေဝိတဗ္ဗမ္ဘိတိ၊ ကာယ သမာစာ
 ရမ္ဘာဟံ။ပ။ အသေဝိတဗ္ဗမ္ဘိ ဟူ၍။ ယံဝစနံ၊ အကြင် စကားကို။
 (တံကား အနက်မရှိ)။ မယာ၊ သည်။ ဝုတ္တံ၊ ဆိုအပ်၏။ ဧတံဝစနံ၊
 ဤကာယသမာစာရမ္ဘာဟံ။ပ။ အသေဝိတဗ္ဗမ္ဘိ ဟူသောစကားကို။
 ဣဒံကာရဏံ၊ ဤကုသိုလ်ယုတ်ခြင်းကုသိုလ်ပွားခြင်းတည်းဟူသော
 အကြောင်းကို။ ပဋိစ္စာ၍။ မယာ၊ သည်။ ဝုတ္တံ၊ ၎င်း။ (နောက်နှစ်ပုဒ်
 ဝါရ၌လည်း ဤနည်းကိုမှီ၍ ယောဇနာလေတော့)။

ဒေဝါနမိန္ဒ၊ သိကြား။ ဧဝံ၊ ဤသို့။ ပဋိပဇ္ဇော၊ သော၊ တိက္ခ၊
 သည်။ ပါတိမောက္ခ သံဝရာယ၊ ငှါ။ ပဋိပဇ္ဇော၊ ကျင့်သည်။
 ဟောတိ၊ ဖြစ်၏။ ဣတ္ထံဣတိဧဝံဣမိနာဝုတ္တပ္ပကာရေန၊ ဖြင့်။ တဂဝါ၊
 သည်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒြိယ၊ သက္ကယ၊ ၎င်း။ ပဋိ၊ ကို။
 ဝုတ္တော၊ မေးအပ်သည်ဖြစ်၍။ ဗျာဓာသိ၊ ၎င်း။

*

ဣန္ဒြိယသံဝရ

၃၆၅။ မာရိသ၊ ရား။ ကထံ၊ အသို့။ ပဋိပဇ္ဇော၊ သော။ တိက္ခ၊
 သည်။ ဣန္ဒြိယသံဝရာယ၊ ဣန္ဒြိယသံဝရသီလအလိုငှါ။ ပဋိပဇ္ဇော၊ ကျင့်
 သည်။ ဟောတိ၊ နည်း။ ဣတိ၊ ဤသို့။ သက္ကော၊ သည်။ အပုစ္ဆိ၊
 မေး၏။ ဒေဝါနမိန္ဒ၊ သိကြား။ အဟံ၊ သည်။ စက္ခုဝိညေယျံ၊ စက္ခု
 ဝိညာဏ်ဖြင့်လိအပ်သော။ ရူပမ္ဘိ၊ ရူပါရုံကိုလည်း။ သေဝိတဗ္ဗမ္ဘိတိ၊
 ဟူ၍လည်းကောင်း။ ဗုဒ္ဓိဇေန၊ နှစ်ပါးအစုဖြင့်။ ဝဒါမိ၊ ၎င်း။ပ။

ဧဝံ၊ သို့။ တဂဝတာ၊ သည်။ ဝုတ္တော၊ မိန့်အပ်ကုန်သည်ရှိသော်။
 ဒေဝါနံ၊ တို့ကို။ ဣန္ဒြိယ၊ သော။ သက္ကော၊ သည်။ တဂဝန္တံ၊ ကို။
 ဧတံဝစနံ၊ ကို။ အဝေဝါ၊ ၎င်း။ ကိ အဝေဝါ၊ နည်းဟူမူကား။

ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ ငါသည်။ တဂဝတာ၊ မြတ်စွာ
 ဘုရားသည်။ သံခိတ္တေန၊ အကျဉ်းအားဖြင့်။ ဘာသိတယ၊
 ဟောတော်မူအပ်သော။ ဣမယဓမ္မယ၊ ၎င်း။ အတ္ထံ၊ ကို။ ဝိတ္ထာရေန

အားဖြင့်။ ဧဝံ၊ ဤသို့။ အာဇာနာမိ၊ ၎င်း၊ ဘန္တေ၊ ရား။ ယထာရူပံ၊ အကြင်သို့သံတော့ရှိသော။ စက္ခုဝိညေယျံ၊ သော၊ ရူပံ၊ ကို။ သေဝတော၊ မှီဝဲသောသူအား ။ပ။ ဘန္တေ၊ ရား။ ဘဂဝတော၊ သည်။ သိခိတ္တေန၊ ဖြင့်။ ဘာသိတဿ၊ သော၊ ဣမဿဓမ္မဿ၊ ၎င်း။ အတ္တံ၊ ကို။ ဝိတ္တာရေန၊ အားဖြင့်။ ဧဝံ၊ ဤသို့။ အာဇာနတော၊ သိသော။ မေ၊ သည်။ ဘဂဝတော၊ ၎င်း။ ပဉ္စာဝေယျာကရဏံ၊ ပြဿနာကို ဖြေခြင်းကို။ သုတ္တာ၊ ရှိ။ ဧတ္ထ၊ ဤပြဿနာ၌။ ကင်္ခါ၊ ယုံမှားခြင်းကို။ မေ၊ အား။ တိတ္တာ၊ ကူးမြောက်ပြီ (လွန်မြောက်ပြီ၊ လည်းဟူ)။ ဝိဂတကထံကထာ၊ အသို့ဖြစ်သနည်း အသို့ဖြစ်သနည်း ဟူသော တွေးတောခြင်းကင်းပြီ။ ဣတိ၊ ဤသို့။ အဝေါစ၊ လျှောက်၏။ ၃၆၆။ ဣတိ၊ ဤသို့။ (ဟုကားနိပါတ်မျှသာတည်း)။ ဒေဝါနံ၊ နတ်တို့ကို။ ဣန္ဒော၊ သော။ သက္ကော၊ သည်။ ဘဂဝတော၊ ၎င်း။ ဘာသိတ၊ စကားတော်ကို။ အတိနန္ဒိတွာ၊ အလွန်နှစ်သက်၍။ အနုမောဒိတွာ၊ အလွန်ဝမ်းမြောက်၍။ ဥတ္တရိ၊ အလွန်။ ပဉ္စံ၊ ကို။ အပုစ္ဆိ၊ ၎င်း။ ကိံ အပုစ္ဆိ၊ နည်းဟူမူကား။

မာရိယ၊ အရှင်ဘုရား။ သဗ္ဗေ၊ အလုံးစုံလျှင် ဖြစ်ကုန်သော။ သမဏဗြာဟ္မဏာ၊ တို့သည်။ ဧကန္တဝါဒါနုခေါ၊ စင်စစ်တူသော စကားရှိကုန်သလော။ ဧကန္တသီလာနုခေါ၊ စင်စစ်တူသောသီလရှိကုန်သလော။ ဧကန္တဆန္ဒာနုခေါ၊ စင်စစ်တူသော အာရုံရှိကုန်သလော။ ဧကန္တအဇ္ဈောသာနာနုခေါ၊ စင်စစ်တူသော ဆုံးခြင်းရှိကုန်သလော။ ဣတိ၊ ဤသို့။ အပုစ္ဆိ၊ ၎င်း။ ဒေဝါနမိန္ဒ၊ သိကြား။ သဗ္ဗေ၊ ကုန်သော။ သမဏဗြာဟ္မဏာ၊ တို့သည်။ နဧကန္တဝါဒါ၊ တူသောစကား မရှိကုန်။ နဧကန္တသီလာ၊ တူသောသီလမရှိကုန်။ နဧကန္တဆန္ဒာ၊ တူသောအာရုံ မရှိကုန်။ နဧကန္တအဇ္ဈောသာနာ၊ တူသောဆုံးခြင်းမရှိကုန်။ ဣတိ၊ ဤသို့။ ဘဂဝါ၊ သည်။ ဗျာကာသိ၊ ဖြေတော်မူ၏။

မာရိယ၊ အရှင်ဘုရား။ ကဿာ၊ ကြောင့်။ သဗ္ဗေ၊ ကုန်သော။ သမဏဗြာဟ္မဏာ။ တို့သည်။ နဧကန္တဝါဒါ၊ တူသောစကားမရှိ

ကုန်သနည်း။ပ။နဇကန္တအဇ္ဈောသနာ၊ကုန်သနည်း။ဣတိ၊ဤသို့။
 အပုစ္ဆိ၊မေး၏။ဒေဝါနမိန္ဒ၊ကြား။လောကော၊သတ္တဝါအပေါင်း
 သည်။အနေကဓာတု၊များသောဓာတ်ရှိ၏။(များသောအယူရှိ၏၊
 လည်းဟူ)။နာနာဓာတု၊အထူးထူးသော ဓာတ်ရှိ၏။(အထူး
 ထူးသော အယူရှိ၏ လည်းဟူ)။အနေကဓာတုနာနာဓာတုသို့။
 အထူးထူး အပြားပြားများသောအယူရှိသေဝ။တသို့လောကေ၊
 ထိုသတ္တဝါအပေါင်း၌။သတ္တာ၊သတ္တဝါတို့သည်။ယံယဒေဝဓာတုံ၊
 အကြင် အကြင်သို့သော အယူကို။အဘိနိဝိသန္တိ၊ယူကုန်၏။တံ-
 တဒေဝဓာတုံ၊ထိုထိုသို့သော အယူကိုသာလျှင်။ထာမသာစ၊
 အားကြီးသောအားဖြင့်လည်းကောင်း။ပရာမသာစ-ပရာမာသေ
 နစ၊ဖောက်ပြန်စွဲလန်းခြင်းဖြင့်လည်းကောင်း။ဣဒမေဝဝစနံ၊ဤ
 ငါ၏ စကားသာလျှင်။သစ္စံ၊မှန်၏။အညံ၊တပါးသောသူတို့၏
 စကားသည်။မောဃံ၊အချည်းနှီးတည်း။ဣတိ၊ဤသို့။အဘိနိဝိ
 သာ၊မြဲစွာ စွဲလမ်း၍။ဝေါဟရန္တိ၊ဆိုကုန်၏။တသ္မာ၊ကြောင့်။
 သဗ္ဗေ၊ကုန်သော။သမဏဗြာဟ္မဏာ၊တို့သည်။နဇကန္တဝါဒါ၊
 စင်စစ်တူသော စကား မရှိကုန်။ပ။နဇကန္တအဇ္ဈောသနာ၊တူ
 သော ဆုံးခြင်းမရှိကုန်။ဣတိ၊ဤသို့။ဘဂဝါ၊သည်။အဝေါစံ၊
 မိန့်တော်မူ၏။

မာရိယ၊ရား။သဗ္ဗေဝ၊ကုန်သော။သမဏဗြာဟ္မဏာ၊တို့သည်။
 အစ္စန္တနိဋ္ဌာနုခေါ၊ပျက်စီးခြင်းကို လွန်ရာဖြစ်သောအဆုံးသို့ရောက်
 ကုန်ပြီလော။အစ္စန္တယောဂက္ခေမိနုခေါ၊ယောဂတရားတို့၏ ကုန်
 ရာသို့ရောက်ကုန်ပြီလော။အစ္စန္တဗြဟ္မစာရိနုခေါ၊မြတ်သောအကျင့်
 ရှိကုန်သလော။အစ္စန္တပရိယောသနာနုခေါ၊တူသော ဆုံးခြင်းရှိ
 ကုန်သလော။ဣတိ၊သို့။သက္ကော၊သည်။အပုစ္ဆိ၊မေး၏။ဒေဝါနမိန္ဒ၊
 သိကြား။သဗ္ဗေ၊ကုန်သော။သမဏဗြာဟ္မဏာ၊တို့သည်။နအစ္စန္တ
 နိဋ္ဌာ၊ပျက်စီးခြင်းကို လွန်ရာအဆုံးသို့ မရောက်ကုန်။ပ။

မာရိယ၊ရား။ကသ္မာ၊ကြောင့်။သဗ္ဗေ၊ကုန်သော။သမဏ
 ဗြာဟ္မဏာ၊တို့သည်။နအစ္စန္တနိဋ္ဌာ၊ပျက်စီးခြင်းကို လွန်ရာအဆုံးသို့

မရောက်ကုန်သနည်း။ နအစ္စန္ဒယောဂက္ခေမိယောဂတရားတို့၏ ကုန်ရာသို့ မရောက်ကုန်နည်း။ နအစ္စန္ဒဗြဟ္မစာရိစင်စစ်မြတ်သော အကျင့် မရှိကုန်သနည်း။ နအစ္စန္ဒပရိယောသာနာ၊ စင်စစ်ဆုံးရာ သို့ မရောက်ကုန်သနည်း။ ဣတိ၊ ဤသို့။ အပုစ္ဆိ၊ ။ ဒေဝါနမိန္ဒ၊ ကြား။ ယောဘိက္ခု၊ တို့သည်။ စာဏှာသင်္ခယဝိမုတ္တာ၊ တဏှာကိုဖျက် ဆီးတတ်သောမဂ်ဖြင့် ကိလေသာတို့မှ လွတ်ကုန်၏။ (တဏှာ၏ ကုန်ရာဖြစ်သော နိဗ္ဗာန်သင်္ခါရတရားတို့မှ လွတ်ကုန်၏၊ လည်းဟူ)။ သောဘိက္ခု၊ ထိုရဟန်းတို့သည်။ အစ္စန္ဒနိဗ္ဗာ၊ ပျက်စီးခြင်းကိုလွန်ရာ အဆုံးသို့ရောက်ကုန်၏။ အစ္စန္ဒယောဂက္ခေမိယောဂ တရားတို့၏ ကုန်ရာအဆုံးသို့ရောက်ကုန်၏။ အစ္စန္ဒဗြဟ္မစာရိ၊ စင်စစ်မြတ်သော အကျင့်ရှိကုန်၏။ အစ္စန္ဒပရိယောသာနာ၊ စင်စစ် အဆုံးသို့ ရောက် ကုန်၏။ တသ္မာ၊ ကြောင့်။ သဗ္ဗေ၊ ကုန်သော။ သမဏဗြာဟ္မဏာ၊ တို့သည်။ နအစ္စန္ဒနိဗ္ဗာ၊ ပျက်စီးခြင်းကို လွန်ရာအဆုံးသို့မရောက် ကုန်။ ပ။ နအစ္စန္ဒ ပရိယောသာနာ၊ စင်စစ် ဆုံးရာသို့မရောက်ကုန်။ ဣတ္ထံ-ဣတိ ဣမိနာ ပကာရေန၊ ဖြင့်။ ဘဂဝါ၊ သည်။ ဒေဝါနံ၊ တို့ကို။ ဣန္ဒဿ၊ သော။ သက္ကဿ၊ ။ ပဗ္ဗံ၊ ကို။ ပ။ ပုဋ္ဌော၊ သိကြားသည် မေးအပ်သည်ဖြစ်၍။ ဗျာကာသိ၊ ။

၃၆၇။ ဧတံဝစနံ၊ ကို။ အဝေါစ၊ ။ ကိံ အဝေါစ၊ ဟူမူကား။ ဘန္တေ၊ တုရား။ ဇော၊ တဏှာသည်။ ရောဂေါ၊ အနာမည်၏။ ဇော၊ တဏှာသည်။ ဂဏ္ဍော၊ အိုင်းမည်၏။ ဇော၊ သည်။ သလ္လံ၊ ခြေနှင့် တံသင်းမည်၏။ ဇော၊ သည်။ ဣမံပုရိသံ၊ ဤသတ္တဝါအပေါင်းကို။ တဿတဿဝဘဝဿ၊ ထိုထိုသော ဘဝ၌ သာလျှင်။ အဘိ နိဗ္ဗတ္တိယာ၊ အဖန်တလဲလဲ ဖြစ်ခြင်းငှါ။ တနည်းကား။ တဿ တဿဝဘဝဿ၊ သို့သာလျှင်။ အဘိနိဗ္ဗတ္တိယာ၊ အဖန်တလဲလဲ ရောက်ခြင်းငှါ။ ပရိကဗုတိ၊ ဝင်တတ်၏။ တသ္မာ၊ ကြောင့်။ အယံ ပုရိသော၊ ဤသတ္တဝါအပေါင်းသည်။ ဥစ္စာဝစံ၊ အမြတ်အယုတ်သို့။ အာပဇ္ဇတိ၊ ။ ဘန္တေ၊ ရား။ အဟံ၊ သည်။ ပဉ္စာနံ၊ တို့၏။ ဩကာသ ကမ္မဋ္ဌိ၊ အခွင့်မျှကိုလည်း။ ဣတော၊ ဤတုရား သာသနာတော်မှ။

ဗဟိဒ္ဓါ၊ အပဉ္စဖြစ်ကုန်သော။ အညောသု၊ ကုန်သော။ ယေသုသမဏ
 ဗြာဟ္မဏေသု၊ တို့၌။ နာလတ္ထံ၊ မရ။ မေ၊ ၎င်း။ တေပဉ္စ၊ တို့ကို။ ဘဂဝ
 တာ၊ သည်။ ဗျာကတာ၊ ဖြေအပ်ကုန်၏။ မေ၊ ၎င်း။ သန္တာနေ၊ ၌။ (တည့်
 ပါ ။ ဝိစိကိစ္ဆာကထံကထာသလ္လံ၊ ဝိစိကိစ္ဆာဟုဆိုအပ်သော အသို့
 ဖြစ်သနည်း၊ အသို့ဖြစ်သနည်း ဟူသော ယုံမှားခြင်းတည်း ဟူသော
 ငြောင့်သည်။ ဒိဃရတ္တံ ရှည်စွာသောညဉ့်ပတ်လုံး။ အနုသယိတဉ္စ၊
 ကျိန်းသည်သာလျှင်။ (ဖြစ်သည်သာလျှင်၊ လည်းဟူ)။ ဟောတိ၊
 ၎င်း။ တဉ္စဝိစိကိစ္ဆသလ္လံ၊ ထိုဝိစိကိစ္ဆာ တည်းဟူသော ငြောင့်ကို
 လည်း၊ ဘဂဝတာ၊ သည်။ အပ္ပုဉ္စ၊ နှုတ်အပ်ပြီ။ ဣတိ၊ သို့။ သက္ကော၊
 သည်။ အဝေါစ၊ ၎င်း။

ဒေဝါနမိန္ဒ၊ ကြား။ တံ၊ သည်။ ဣမေပဉ္စေ၊ တို့ကို။ အညော၊ ကုန်
 သော။ သမဏဗြာဟ္မဏေ၊ တို့ကို။ ပုစ္ဆိတာ၊ မေးဘူးသည်ဖြစ်၍။
 အဘိဇာနာသိနော၊ သိသလော။ (အောက်မေ့သလော၊ လည်း
 ဟူ)။ ဣတိ၊ သို့။ ဘဂဝါ၊ သည်။ အဝေါစ၊ ၎င်း။ ဘန္တေ၊ ရား။ အဟံ၊
 သည်။ ဣမေပဉ္စေ၊ တို့ကို။ အညော၊ ကုန်သော။ သမဏဗြာဟ္မဏေ၊
 တို့ကို။ ပုစ္ဆိတာ၊ မေးဘူးသည်ဖြစ်၍။ အဘိဇာနာမိ၊ အောက်မေ့ပါ
 ၎င်း။ ဣတိ၊ သို့။ သက္ကော၊ သည်။ အဝေါစ၊ ၎င်း။ ဒေဝါနမိန္ဒ၊ ကြား။ ကထံ
 ပန၊ လျှင်။ (ယထာကား နိပါတ်မျှသာတည်း)။ တေသမဏ
 ဗြာဟ္မဏာ၊ တို့သည်။ အဗျာကံသု၊ ဖြေကုန်သနည်း။ တေ၊ သင်အား။
 ဗျာကရဏေ၊ ကြားခြင်း၌။ (အာဓာရထည့်)။ သစေအဂရ၊
 အကယ်၍ ဝန်မလေးသည် ဖြစ်အံ့။ ဘာသဿ၊ ဆိုလော့။ ဣတိ၊
 ဤသို့။ ဘဂဝါ၊ သည်။ အဝေါစ၊ ၎င်း။ ဘန္တေ၊ ရား။ ယတ္ထယသ္မိံပဒေ
 သေ၊ ၌။ ဘဂဝါ၊ မြတ်စွာဘုရားသည် လည်းကောင်း။ ဘဂဝန္တရ
 ပေါစ၊ မြတ်စွာဘုရားနှင့်တူသော ပညာရှိသည်လည်းကောင်း။ နိ
 သိန္ဓော၊ နေသည်။ အဿအဟောသိ၊ ၎င်း။ တတ္ထတသ္မိပဒေသေ၊ ၌။
 မေ၊ အား။ ဂရံ၊ ဝန်လေးခြင်းသည်။ နတ္ထိ၊ မရှိ။ ဣတိ၊ သို့။ သက္ကော၊
 သည်။ အဝေါစ၊ ၎င်း။ ဒေဝါနမိန္ဒ၊ ကြား။ တေနဟိ၊ ဝါတိုက်တွန်း၏။
 ဘာသဿ၊ ဆိုလော့။ ဣတိ၊ သို့။ ဘဂဝါ၊ သည်။ အဝေါစ၊ ၎င်း။

ဘန္တေ၊ ရာမံ၊ အဟံ၊ သည်း။ (မညာမိဋ္ဌစပ်)။ သမဏဗြာဟ္မဏာ၊
 တို့သည်။ အာရညကော၊ တော၌နေတတ်ကုန်၏။ ပန္တသေနာသနာ၊
 ဆိတ်ငြိမ်သောကျောင်းစွန့်၌နေတတ်ကုန်၏။ ဣတိ၊ သို့။ ယေသုသမ
 ဏဗြာဟ္မဏေသု၊ တို့၌။ မညာမိ၊ အောက်မေ့၏။ တေသမဏဗြာဟ္မ
 ဏေ၊ တို့သို့။ အဟံ၊ သည်း။ ဥပသင်္ကမိတွာ၊ ဤ။ ဣမေပဉ္စေ၊ တို့ကို။
 ပုစ္ဆာမိ၊ ။ တေသမဏဗြာဟ္မဏာ၊ တို့သည်။ မယာ၊ သည်း။ ပုဋ္ဌာ၊
 မေးအပ်ကုန်သည့် ရှိသော်။ နသမ္ပာယန္တိ၊ ပြည့်စုံစွာ မဖြေကုန်။
 အသမ္ပာယန္တော၊ ဖြစ်၍။ မမံယေဝ၊ ကိုသာလျှင်။ အာယသ္မာ၊ အရှင်
 သည်း။ ကောနာမ၊ အဘယ်အမည် ရှိသနည်း။ ဣတိ၊ ဤသို့။ ပုစ္ဆန္တိ၊
 ကုန်၏။ တေသံသမဏဗြာဟ္မဏာနံ၊ တို့အား။ အဟံ၊ သည်း။ ပုဋ္ဌော၊
 ဖြစ်၍။ ဗျာကရောမိ၊ ကြား၏။ ကိံ ဗျာကရောမိ၊ နည်းဟူမူကား။ မာ
 ရိသာ၊ အရှင်တို့။ အဟံ၊ သည်း။ ဒေဝါနံ၊ နတ်တို့ကို။ ဣန္ဒော၊ သော။
 သက္ကော၊ တည်း။ ဣတိ၊ သို့။ ဗျာကရောမိ၊ ။ တေသမဏဗြာဟ္မဏာ၊
 တို့သည်။ မမံယေဝ၊ ငါတို့သာလျှင်။ ဥတ္တရိ၊ အလွန်။ ပဒီပုစ္ဆန္တိ၊
 တဖန်မေးကုန်၏။ ကိံ ပဒီပုစ္ဆန္တိ။ ကုန်သနည်း။ အာယသ္မာ၊ အရှင်
 သိကြားသည်။ ကိံ ပန၊ အဘယ်သို့သော။ ဒေဝါနမိန္ဒတမ္ဘိ၊ သိကြား
 ၏ အဖြစ်သို့ ရောက်စေတတ်သော ကောင်းမှုကို၊ ကတွာ၊ ပြု၍။ ဣမံ
 ဌာနံ၊ ဤ အရာသို့။ ပတ္တော၊ ရောက်သနည်း။ ဣတိ၊ သို့။ ပဒီပုစ္ဆန္တိ၊ ကုန်
 ၏။ အဟံ၊ သည်း။ တေသံသမဏဗြာဟ္မဏာနံ၊ တို့အား။ ယထာသု
 တံ၊ နာဘူးတိုင်းသာလျှင်ဖြစ်သော။ ယထာပရိယတ္တံ၊ မှတ်ဘူးတိုင်း
 သာလျှင်ဖြစ်သော။ ဓမ္မံ၊ ခုနစ်ပါးသော ကျင့်ငတ်တရားကို။ ဒေသေ
 မိ၊ ။ တေသမဏဗြာဟ္မဏာ။ တို့သည်။ တာဝတ္ထကေနေဝ၊ ထိုမျှ
 အတိုင်း အရှည်ဖြင့်သာလျှင်။ အတ္တမနာ၊ နှစ်သက်သောစိတ်ရှိကုန်
 သည်။ ဟောန္တိ၊ ကုန်၏။ ကိံ အတ္တမနာ၊ ကုန်သည်။ ဟောန္တိ၊
 ကုန်သနည်းဟူမူကား။ ဒေဝါနံ၊ ထိုကို။ ဣန္ဒော၊ သော။ သက္ကော၊
 ကို။ နော-အမှတ်၊ တို့သည်။ ဒိဋ္ဌော၊ မြင်အပ်ပြီ။ မယံ၊ ငါတို့သည်။
 ယဉ္စပဉ္စံ၊ ကိုလည်း။ အပုစ္ဆိမ္မာ၊ မေးကုန်၏။ နောအမှတ်၊ တို့၏။
 ယဉ္စပဉ္စံ၊ ကို။ ဗျာကာသိ၊ ။ ဣတိ၊ ဤသို့။ အတ္တမနာ၊ ကုန်သည်။



ဟောန္တိ၊ ဖြစ်ကုန်၏။ တေသမဏဗြာဟ္မဏာ၊ တို့သည်။ အညဒတ္ထ၊ စင်စစ်။ မမံယေဝါ၏သာလျှင်၊ သာဝကော၊ တပည့်တို့သည်။ သံပဇ္ဇန္တိ၊ ဖြစ်ကုန်၏။ အဟံ၊ သည်။ တေသ သမဏဗြဟ္မဏာနံ၊ တို့၏။ သာဝကော၊ သည်။ နစသမ္ပဇ္ဇာမိ၊ မဖြစ်။ တန္တေ၊ ဘုရား။ အဟံပန၊ သည်ကား။ ဘဂဝတော၊ ၏။ သာဝကော၊ သော။ သောတာပန္နော၊ သောတာပန်တည်း။ အဝိနိပါတဓမ္မော၊ အပါယ် သို့ကျတတ်သော အကုသိုလ်တရားမရှိ။ တနည်းကား။ အပါယ်သို့ ကျစေတတ်သော အတ္တသဘောမရှိ။ နိယတော၊ အရိယမဂ်ဖြင့် မြဲသောသဘောရှိ၏။ သမ္မောဓိပရာယနေ၊ အထက်မဂ်သုံးခုလျှင် ဖြစ်ရာအတိုင်းအရှည်ရှိ၏။ ဣတိ၊ ဤသို့။ အဝေါစ၊ လျှောက်၏။

*

သောမနဿပဋိလာဘကထာ

၃၆၈။ ဒေဝါနမိန္ဒ၊ ကြား။ တံ၊ သည်။ ဣတော၊ ဤကာလမှ။ ပုဗ္ဗေ၌။ ဧဝရူပံ၊ သော။ ဝေဒပဋိလာဘံ၊ နှစ်သက်ခြင်းကိုရခြင်းကို။ သောမနဿပဋိလာဘံ၊ ဝမ်းမြောက်ခြင်းကိုရခြင်းကို။ အဘိဇာနာ သိနေ၊ သိဘူး၏လော။ ဣတိ၊ ဤသို့။ ဘဂဝါ၊ သည်။ ပုစ္ဆိ၊ ၏။ တန္တေ၊ ရား။ အဟံ၊ သည်။ ဣတော၊ မှ။ ပုဗ္ဗေ၌။ ဧဝရူပံ၊ သော။ ဝေဒပဋိလာဘံ၊ ကို။ သောမနဿပဋိလာဘံ၊ ကို။ အဘိဇာနာမိ၊ ၏။ ဣတိ၊ သို့။ သက္ကော၊ သည်။ အဝေါစ၊ ၏။ ဒေဝါနမိန္ဒ၊ ကြား။ တံ၊ သည်။ ကထံ။ အသို့လျှင်။ (ယထာကား နိပါတ်မျှသာတည်း။) ဣတော၊ မှ။ ပုဗ္ဗေ၌။ ဧဝရူပံ၊ သော။ ဝေဒပဋိလာဘံ။ ကို။ သောမနဿပဋိလာဘံ၊ ကို။ အဘိဇာနာသိ၊ သိဘူးသနည်း။ ဣတိ၊ ဤသို့။ ဘဂဝါ၊ သည်။ ပုစ္ဆိ၊ ၏။

တန္တေ၊ ရား။ ဘူတပုဗ္ဗံ၊ ရှေးအခါ၌ဖြစ်ဘူး၏။ ကိ"ဘူတပုဗ္ဗံ၊ အသို့ ဖြစ်ဘူးသနည်းဟူမူကား။ ဒေဝါသုရသင်္ဂါမော၊ နတ်အသုရာတို့၏ စစ်ထိုးခြင်းသည်။ သမုပဗျူဇ္ဇော၊ တပြိုင်နက်ရောက်သည်။ အဟော သိ၏။ တန္တေ၊ ဘုရား။ ဧတသ္မိ"ခေါ်ပနသင်္ဂါမေ၊ ထိုနတ်အသုရာ

တို့၏ စစ်ထိုးရာ၌။ ဒေဝါ၊ တို့သည်။ ဇိနိသု၊ အောင်ကုန်၏။
 အသုရာ၊ အသုရာတို့သည်။ ပရာဇယိသု၊ ရှုံးကုန်၏။ ဘန္တေ၊ ရား။
 တံသင်္ဂါမံ၊ ထိုစစ်ထိုးခြင်းကို။ အဘိဝိဇိနိတ္တာ၊ အောင်၍။ ဝိဇိတ
 သင်္ဂါမဿ၊ အောင်ပြီးသော စစ်ထိုးခြင်းရှိသော။ တဿမယံ၊ ၏။
 ဧတံဧသော ပရိဝိတက္ကော၊ သည်။ အဟောသိ၊ ၏။ ကိံ အဟောသိ၊
 နည်းဟူမူကား။ ဣဒါနိ၊ ဤ။ ယာစေဝသြဇာ၊ အကြင်သြဇာသည်။
 ဒိဗ္ဗာ၊ နတ်ပြည်၌ဖြစ်၏။ ယာစသြဇာ၊ သည်လည်း။ အသုရာစံ၊
 အသုရာပြည်၌လည်းဖြစ်၏။ ဧတံဥဘယံ၊ ထိုနှစ်ပါးစုံသော သြဇာ
 ကို။ ဒေဝါ၊ တို့သည်။ ပရိဘုဒ္ဓိဿန္တိ၊ စားရကုန်လတ္တံ့။ ဣတိ၊ သို့။
 ပရိဝိတက္ကော၊ သည်။ အဟောသိ၊ ၏။ ဘန္တေ၊ ဘုရား။ မေ၊ ၏။
 သောဝေဒပဋိလာဘော၊ ထိုသို့ ဝမ်းမြောက်ခြင်းကိုရခြင်းသည်။
 သောမနဿပဋိလာဘော၊ ထိုသို့ဝမ်းမြောက်ခြင်းကိုရခြင်းသည်။
 သဒဏ္ဍာဝစရော၊ ပုတ်ခတ်ခြင်းနှင့်တကွ ဖြစ်ခြင်းသည်။ ဟောတိ၊
 ၏။ သသတ္ထဝစရော၊ လက်နက်နှင့်တကွ ဖြစ်ခြင်းရှိသည်။ ဟောတိ၊
 ၏။ နိဗ္ဗဒါယ၊ စင်စစ် ဝဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်းငှါ။ နသံဝတ္တတိ၊
 မဖြစ်။ ဝိရာဂါယ၊ ဝဋ်ဆင်းရဲ၌ တပ်ခြင်းမရှိခြင်းငှါ။ နသံဝတ္တတိ၊
 မဖြစ်။ နိရောဓာယ၊ ဝဋ်တရားတို့၏ချုပ်ခြင်းငှါ။ နသံဝတ္တတိ၊ မြစ်။
 ဥပသမာယ၊ ဝဋ်တရားတို့၏ ငြိမ်းခြင်းငှါ။ နသံဝတ္တတိ၊ မဖြစ်။
 အဘိညာယ၊ ဝဋ်တရားတို့ကို မိုင်းခြား၍သိခြင်းငှါ။ နသံဝတ္တတိ၊
 မဖြစ်။ သမ္မောဓာယ၊ ဝဋ်ဆင်းရဲမှ အိပ်ပျော်ခြင်းမှ နိုးခြင်းငှါ။
 နသံဝတ္တတိ၊ မဖြစ်။ နိဗ္ဗာနာယ၊ နိဗ္ဗာန်သို့ရောက်ခြင်းငှါ။ နသံဝတ္တ
 တိ၊ မဖြစ်။ ဘန္တေ၊ ဘုရား။ ဘဂဝတော၊ ၏။ ဓမ္မံ၊ ကို။ သုတ္တာ၊ ၍။
 မေ၊ ၏။ သောဝေဒပဋိလာဘော၊ အကြင် နှစ်သက်ခြင်းကို ရခြင်း
 သည်။ သောသေဝမနဿပဋိလာဘော၊ အကြင် ဝမ်းမြောက်ခြင်း
 ကိုရခြင်းသည်။ ဟောတိ၊ ၏။ (အယံကား အနက်မရှိ)။ သော
 ဝေဒပဋိလာဘော၊ သည်။ သော သောမနဿပဋိလာဘော၊
 သည်။ အဒဏ္ဍာဝစရော၊ ဒုဏ်နှင့်တကွ မဖြစ်သည်။ ဟောတိ၊ ၏။
 အသတ္ထာ ဝစရော၊ လက်နက်နှင့်တကွ မဖြစ်သည်။ ဟောတိ၊ ၏။

ဧကန္တနိဗ္ဗိဒါယ၊ စင်စစ်ဝဋ်ဆင်းရဲ၌ ငြိမ်းငွေ့ခြင်းငှါ။ သံဝတ္တတိ၊ ဧ။
ဝိရာဂါယ၊ ဝဋ်တရား၌ တပ်ခြင်းမရှိခြင်းငှါ။ သံဝတ္တတိ၊ ဧ။ပ။
နိဗ္ဗာနာယ၊ ငှါ။ သံဝတ္တတိ၊ ဧ။ ဣတိသောပရိဝိတက္ကော၊ သည်။
အဟောသိ၊ ဧ။

၃၆၉။ ဒေဝါနမိန္ဒု၊ ကြား။ တံ၊ သည်။ ကိမ္မန၊ အဘယ်သို့သော။
အတ္ထဝသံ၊ အကျိုးအထူးကို။ သမ္ပဿမာနေော၊ ကောင်းစွာမြင်သည်
ဖြစ်၍။ ဧဝရူပံ၊ သော။ ဝေဒပဋိလာဘံ၊ ကို။ သောမနဿပဋိလာဘံ၊
ကို။ ပဝေဒေမိ၊ ချီးမွမ်းသနည်း။ ဣတိ၊ ဤသို့။ ဘဂဝါ၊ သည်။
အဝေါစ၊ မိန့်တော်မူ၏။ ဘန္တေ၊ တုရား။ ဆအတ္ထဝသေ၊ ခြောက်
ပါးကုန်သော အကျိုး အထူးတို့ကို။ သမ္ပဿမာနေော၊ ၍။ ဧဝရူပံ၊
သော။ ဝေဒပဋိလာဘံ၊ ကို။ သောမနဿပဋိလာဘံ၊ ကို။ ပဝေဒေမိ၊
ချီးမွမ်း၏။

အနုသန္ဓေ ခြောက်ဖါး ကုန်သော အကျိုး အထူးတို့ကို
ခြောက်ဂါယာဖြင့် ပြုတော်မူလိုသည် ဖြစ်၍

ဣဇေဝတိဋ္ဌမာနဿ၊ အစရှိသော ပါဠိကိုမိန့်သတည်း။ ထိုဂါယာ
၏ အတ္ထကား—

မာရိယ၊ အရှင်တုရား။ ဣဇေဝ၊ ဤအရပ်၌လျှင်။ တိဋ္ဌမာနဿ၊
သော။ ဒေဝတူတဿ၊ သိကြားမင်းဖြစ်၍ဖြစ်သော။ သတောပဏ္ဍိ
တဿ၊ သောတာပတ္တိ မဂ်ဉာဏ်နှင့် ပြည့်စုံထသော။ မေ-မမ၊
ဝါ၏။ အာယုစ၊ သိကြားဖြစ်သော နတ်မင်း၏အသက်ကို။ ပုန၊
တဖန်။ မေ-မယာ၊ သည်။ လဒ္ဓေါ၊ ရအပ်၏။ တသ္မာ၊ ကြောင့်။
ဧဝရူပံ၊ သော။ ဝေဒပဋိလာဘံ၊ ကို။ သောမနဿပဋိလာဘံ၊ ကို။
ပဝေဒေမိ၊ ချီးမွမ်းအပ်၏။ (ဤသို့ပါဠိသေသထည့်၍ သမ္ပုန်)။ ဧဝံ၊
သို့။ မာရိယာ၊ အရှင်တုရား။ ဇာနာဟိ၊ လော့။

ဘန္တေ၊ တုရား။ အတံ၊ သည်။ ပဗ္ဗမံ၊ စွာ၊ ဣမံအတ္ထဝသံ၊ ကို။ သမ္ပဿ
မာနေော၊ ၍။ ဧဝရူပံ၊ သော။ ဝေဒပဋိလာဘံ၊ ကို။ သောမနဿ ပဋိ
လာဘံ၊ ကို။ ပဝေဒေမိ၊ ဧ။

အမှာ

သိကြားသည် ဣဿာမစ္ဆရိယပဉ္စာ၊ ဝိယာဝိယ
 ပဉ္စာ၊ ဆန္ဒပဉ္စာ၊ ဝိတက္ကပဉ္စာ၊ ပပဉ္စပဉ္စာ၊ သော
 မနဿပဉ္စာ၊ ဒေါမနဿပဉ္စာ၊ ဥပေက္ခာပဉ္စာ၊ ကာယသမာစာရ
 ပဉ္စာ၊ ဝစီသမာစာရပဉ္စာ၊ ပရိယေသနပဉ္စာ၊ ဣန္ဒြိယသံဝရပဉ္စာ၊
 အနေကောတုပဉ္စာ၊ အစ္စန္ဒနိဋ္ဌာပဉ္စာ၊ ဤတဆဲ့လေးပါးကုန်
 သော ပြဿနာတို့တွင် ငါးခုမြောက်သော ပဉ္စာ၏အဆုံး၌ သော
 တာပန် ဖြစ်၍၊ မြတ်စွာဘုရား မရှုတော်၌ပင်လျှင် သိကြားဖြစ်
 သော ကိုယ်၏ အဖြစ်မှ စုတေ၍ တဖန် သိကြားလည်းကောင်း
 ဖြစ်ပြန်လေ့သတည်း။ ထိုသို့ဖြစ်သည်ကိုရည်၍ ပုနရာယုစမေထဒ္ဓေါ
 ဟု ဆိုသတည်း။

မာရိသ၊ ရား။ အဟံ၊ သည်။ ဒိဝိယာ၊ နတ်ဖြစ်သော။ (သိကြား
 ဖြစ်သော၊ လည်း၊ ဟူ)။ ကာယံ၊ ကိုယ်အဖြစ်မှ။ စုတော၊ စုတေခဲ့
 သည်ဖြစ်၍။ ကာယံ၊ သိကြားဖြစ်သော ကိုယ်၏အဖြစ်ကို။ ပုန၊
 တဖန်။ လတိတွာ၊ ရ၍။ (ထည့်ပါသုံးပုဒ်)။ အမာနုသံ၊ နတ်၌
 ဖြစ်သော။ အာယံ၊ အသက်ကို။ ပုန၊ ဖန်။ ဟိတွာ၊ ၍။ (ဧသာမိ၌
 စပ်)။ ယတ္ထ-ယသ္မိံ ကုလော၊ အကြင်အမျိုး၌။ မေ၊ ငါ၏။ မနော၊
 နှလုံးသည်။ ရမတိ၊ မွေ့လျော်၏။ တတ္ထ တသ္မိံ ကုလော၌။ အဟံ၊
 သည်။ အမုဉ္ဇော၊ တွေဝေခြင်း မရှိသည့်ဖြစ်၍။ ဝတ္ထံ၊ ပဋိသန္ဓေယူ
 ခြင်းသို့။ ဧသာမိ၊ ရောက်အံ့။ ဘန္တေ၊ ရား။ ပ။ ပဝေဒေမိ၊ ၍။

မာရိသ၊ ရား။ သွာဟံ-သောအဟံ၊ သည်။ သာသနေ၊ ဘုရား
 သာသနာတော်၌။ ရတော၊ မွေ့လျော်သည်ဖြစ်၍။ အမုဉ္ဇပညဿ
 ဝိဟာရံ၊ တွေဝေခြင်းကင်းသော သောတာပတ္တိမဂ်ပညာနှင့်ပြည့်စုံ
 သော နေခြင်းကို။ ဣယေန၊ လျောက်ပတ်စွာ။ သမ္ပဇေနော၊
 အဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍။ ပဋိဿတော၊ သတိနှင့်ပြည့်စုံ
 သည်ဖြစ်၍။ ဝိဟရိဿာမိ၊ နေအံ့။ ဘန္တေ၊ ရား။ ပ။ ပဝေဒေမိ၊ ၍။

မာရိသ၊ ရား။ ဣယေန၊ လျောက်ပတ်စွာ။ စရတော၊ ကျင့်သော။
 မေ၊ ငါ့အား။ သမ္ပဇာမိ၊ သကဒါဂါမိဖိုလ်သည်။ စေတဝိဿတိ၊
 လတ္တံ့။ ဧဝံသတိ၊ ထိုသို့ သကဒါဂါမိဖိုလ် ဖြစ်လတ္တံ့သည်ရှိသော်။

အညာတာ၊ သကဒါဂါမိဖိုလ်ကို သိခြင်းငှါ အလို ရှိသည်ဖြစ်၍။
ဝိဟရိယာမိ၊ အံ။ သွေဝ သောဝေ၊ ထိုသကဒါဂါမိအဖြစ်သည်
သာလျှင်။ ဣမဒေဝလောကော၊ ဤနတ်ပြည်၌။ (အာဓာရထည့်)။
အန္တော၊ အဆုံးသည်။ ဘဝိဿတိ၊ လတ္တံ့။

။ပ။မာရိသ၊ ရား။ အဟံ၊ သည်။ မာနုသ၊ လူဖြစ်သော။ ကာယာ၊
ကိုယ်၏အဖြစ်မှ။ စုတော၊ ဖြစ်၍။ မာနုသံ၊ လူဖြစ်သော။ အာယံ၊
ကို။ လတိတွာ၊ ရ၍။ (ထည့်ပါ)။ ပုန၊ ဖန်။ မာနုသံ၊ သော၊ အာယံ၊
ကို။ ဟိတွာန၊ စွန့်၍။ ပုန၊ ဖန်။ ဒေဝလောကမ္ပိ၊ နတ်ပြည်၌။ ဥတ္တ
မော၊ မြတ်သော။ ဒေဝါ၊ သိကြားနတ်မင်းသည်။ ဘဝိဿာမိ၊ အံ။
(ဤအာယံဟိတွာနမာနုသံ၊ ပုနဒေဝေါဘဝိဿာမိ။ ဒေဝလောက
သမ္ပိဉ္စတ္ထမောဟူသော ပါဠိဖြင့် သိကြားမင်း၏ သတ္တက္ခတ္တ၊ ပရမ
သောတာပန်အဖြစ်ကို သိစေ၏)။

။ပ။ မာရိသ၊ အရှင်ဘုရား။ ယေဒေဝါ၊ အကြင်ဗြဟ္မာတို့သည်။
အကနိဋ္ဌာ၊ အကနိဋ္ဌဘုံ၌ဖြစ်ကုန်၏။ တေဒေဝါ၊ တို့သည်။ ပဏီတ
တရာ၊ အထူးသဖြင့် မြတ်ကုန်၏။ ယဿဿိနော၊ ဘုန်းတန်းခိုးနှင့်
ပြည့်စုံကုန်၏။ အန္တိမော၊ အဆုံးစွန်သောဘဝသည်။ ဝတ္တမာနမ္ပိ၊
ဖြစ်လသော်။ သောအကနိဋ္ဌော၊ ထိုအကနိဋ္ဌဘုံသည်။ မေ ဝါ၏။
နိဝါသော၊ နေရာသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ (ဤတေပဏီတ
တရာ အစရှိသောဂါထာဖြင့် သိကြားမင်း၏ ဥဒ္ဓံသောတအကနိဋ္ဌ
သောတာပန်၏ အဖြစ်ကို သိတော်မူ၏)။

၉၇၀။ ။ပ။ မာရိသ၊ ရား။ အဟံ၊ သည်။ ပုဗ္ဗေ၊ ၌။ အပရိယော
သိတသင်္ကပ္ပေါ၊ မပြည့်စုံသော အကြံရှိသည်ဖြစ်၍။ ဝိစိကိစ္ဆော၊
ယုံမှားရှိသည်ဖြစ်၍။ ကထံကထိ၊ အသို့ ဖြစ်သနည်း အသို့ဖြစ်
သနည်းဟု တွေးတောခြင်းရှိသည်ဖြစ်၍။ တထာဝတံ၊ မြတ်စွာ
ဘုရားကို။ အန္တေသန္တော၊ ရှာသည်ဖြစ်၍။ ဒီဃံ၊ သော။ အဒ္ဓါနံ၊ လုံး။
ဝိစရိ၊ သွား၏။ (လှည့်၏၊ လည်းဟူ)။

အဟံ၊ သည်။ ပုဗ္ဗေ၊ ရှေး၌။ ယေသမဏော၊ အကြင်ရဟန်းတို့ကို။
ပဝိဝိတ္တဝိဟာရိနောဣတိ၊ ဆိတ်ငြိမ်ရာ အရပ်၌ နေလေ့ရှိကုန်၏။

ဟူ၍။ မညာမိ၊ သိ၏။ တေသမဏော၊ တို့ကို။ သဗ္ဗဒ္ဓါ၊ ဣတိ၊ ဘုရားမည် ကုန်၏ဟူ၍။ မညမာနော၊ အောက်မေ့သည် ဖြစ်၍။ ဥပါသိတံ၊ ဆည်းကပ်ခြင်းငှါ။ ဝစ္ဆာမိ၊ ၏။ (ယဿကို ယေအဿုဟုပုဒ်ဖြတ်လေ။ အဿုကား ပဒါလင်္ကာရတည်း။ ယဿဟု ပါဠိအချို့ရှိ၏။ ယဿရှိသင့်သည်။

တေသမဏာ၊ တို့သည်။ (နသမ္ဗာယန္တိ ဟိ)။ ကထံ-ကေန ကာရဏေန၊ ဖြင့်။ အာရာနော၊ ပြည့်စုံစေခြင်းသည်။ ဟောတိ၊ နည်း။ ကထံကေန ကာရဏေန၊ ဖြင့်။ ဝိရာနော၊ မပြည့်စုံစေခြင်းသည်။ ဟောတိ၊ နည်း။ ဣတိ၊ သို့။ မေမယာ၊ သည်။ ပုဋ္ဌာ၊ မေးအပ်သည် ရှိသော်။ မဂ္ဂေ၊ ဌလည်းကောင်း။ ပဋိပဒါသုစ၊ အကျင့်တို့၌ လည်းကောင်း။ နသမ္ဗာယန္တိ၊ ပြည့်စုံစွာ မဖြေနိုင်ကုန်။

တေသမဏာ၊ တို့သည်။ ယဒါ၊ ဌ၊ ဒေဝါနံ၊ နတ်တို့ကို။ (ဣန္ဒော ထည့်)။ ဣန္ဒော၊ သော။ သက္ကော၊ သည်။ အာဂတော၊ ၏။ ဣတိ၊ ဤသို့။ ဓံ၊ ကို။ ဇာနန္တိ၊ ကုန်၏။ (ဤနည်းလည်း တျဿုကို တေ အဿုဟုပုဒ်ဖြတ်လေ။ အဿုကား ပဒါလင်္ကာရ လည်းကောင်း တည်း)။ တဒါ၊ ဌ။ တေသမဏာ၊ တို့သည်။ ကိ၊ အဘယ်ကောင်း မှုကို။ ကတ္တာ၊ ၍။ ဣဒိဌာနံ၊ ကို။ တံ၊ သည်။ ပါပုဏိ၊ နည်း။ ဣတိ၊ သို့။ မမံဇဝ၊ ကိုသာလျှင်။ ပုစ္ဆန္တိ၊ ကုန်၏။

တေသံသမဏာနံ၊ တို့အား။ အဟံ၊ သည်။ ယထာသုတံ၊ နာဘူး တိုင်းသော။ တံဓမ္မံ၊ ကို။ ဇနေသု၊ တို့၌။ ဒေသိဿာမိ၊ ဟော၏။ တေနဓမ္မေန၊ ထိုငါ့ဟောသောတရားဖြင့်။ တေသမဏာ၊ တို့သည်။ နောအမှေဟိ၊ တို့သည်။ ဝါသဝေါ၊ သိကြားကို။ ဒိဋ္ဌော၊ မြင်အပ်၏။ ဣတိစ၊ ဤသို့လည်း။ အတ္တမနာ၊ ဝမ်းမြောက်သောစိတ်ရှိကုန်သည်။ ဟောန္တိ၊ ကုန်၏။ (ဤအနက်ကား တေနသဒ္ဓါကို အနက်ရှိယူ၍ ယောဇနာသော အနက်တည်း)။ တနည်းကား။ ယထာသုတံ၊ ကြားဘူးတိုင်းသော။ ဓမ္မံ၊ ကို။ ဇနေသု၊ တို့၌။ ဒေသိဿာမိ၊ ၏။ တေသမဏာ၊ တို့သည်။ တံဓမ္မံ၊ ငါ့ဟောသောတရားကို။ သုတ္တာ၊ ၍။ နောအမှေဟိ၊ တို့သည်။ ဝါသဝေါ၊ ကို။ ဒိဋ္ဌော၊ ၏။ ဣတိစ၊

ဤသို့လည်း။ အတ္တမနာ၊ ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ (ဤ အနက်ကား နသဒ္ဓါကို အနက်မရှိယူ၍ သောဇနာသော အနက် တည်း)။

ယဒါ၊ ဌ။ အဟံ၊ သည်။ ဝိစိကိစ္ဆာဝိတာရဏံ၊ ယုံမှားခြင်းကို လွန်နိုင်ပြီးသော။ (ယုံမှားကိုပယ်ပြီးသော၊ လည်းဟူ)။ ဗုဒ္ဓံ၊ ကို။ အဒက္ခိံ၊ မြင်၏။ တဒါ၊ ဌ။ သောအဟံ၊ သည်။ ဝိဂတဘယော၊ ကြောက်ထိတ်လန့်ခြင်းမရှိသည်။ အမှိ၊ ၏။ အဇ္ဇ၊ ယခု။ ဝိဂတ ဘယော၊ ဖြစ်၍ သဗ္ဗဒ္ဓံကို။ ပယိရူပါသတိ၊ ဆည်းကပ်၏။ (ပယိ ရူပါသိတွာ၊ ထည့်ပါ)။ ပယိရူပါသိတွာ၍။

တဏှာသလ္လဿ၊ တဏှာတည်းဟူသော ငြောင့်ကို။ ဗန္ဓာရံ၊ ပယ်တော်မူပြီးထသော။ အပ္ပဋိပုဂ္ဂလံ၊ တုသက်မရှိသော ပုဂ္ဂိုလ် ဖြစ်တော်မူထသော။ မဟာဝီရံ၊ ကြီးစွာသော လုံ့လရှိတော်မူ ထသော။ အာဒိစ္စဗန္ဓုနံ၊ နေမင်း၏ အဆွဖြစ်တော်မူထသော။ ဗုဒ္ဓံ၊ ကို။ အဟံ၊ သည်။ ဝန္ဓေ-ဝန္ဓာမိ၊ ၏။

မာရိယ၊ အရှင်ဘုရား။ မယံ၊ တို့သည်။ ပုဗ္ဗေ၊ ဌ။ ဒေဝေဟိ၊ နတ် တို့နှင့်။ သမံ၊ အတူတကွ။ ဗြဟ္မာ၊ နေရာ၊ သနက်မာရဗြဟ္မာမင်းအား။ ယံနမက္ကာရံ၊ အကြင်ရှိခိုးခြင်းကို။ ကရောမ၊ ပြုကုန်၏။ (သိကားပဒါ လင်္ကာရတည်း)။ တံနမက္ကာရံ၊ ကို။ အဇ္ဇ၊ ယခု။ တုယံ၊ အရှင်ဘုရား အား။ ဒဿာမ၊ ပေးကုန်၏။ (ယနေ့မှစ၍ ဗြဟ္မာကို ရှိမခိုးပြီ၊ ဟူလိုသည်)။ ဟန္တ၊ ယခု။ တေ၊ အရှင်ဘုရားအား။ သာမံ၊ ကိုယ်တိုင်။ နမက္ကာရံ၊ ကို။ ကရောမ၊ ကုန်အံ့။ (ကုန်၏၊ လည်းဟူ)။

တံယေဝတံဝေ၊ အရှင်ဘုရားသည်သာလျှင်။ သဗ္ဗဒ္ဓေါ၊ အလုံး စုံသော တရားကိုသိသော ဘုရားသည်။ အသိ၊ ၏။ တုဝံ၊ သည်။ အနုတ္တရော၊ အတုမရှိသော။ သတ္တာ၊ ဆရာတည်း။ တေ၊ အရှင် ဘုရားနှင့်။ (သဒိသော ထည့်ပါ)။ သဒိသော၊ တူသော။ ပဋိပုဂ္ဂ လော၊ သည်။ သဒေဝံကသ္မိံ၊ သော။ လောကသ္မိံ၊ ဌ။ နတ္ထိ၊ မရှိ။ ဣတ္ထိ၊ ဤသို့။ အဝေါစ၊ နားတော်လျှောက်၏။

၃၇၁။ အထခေါ၊ ဣ။ ဒေဝါနံ၊ တို့ကို။ ဣန္ဒြော၊ သော။ သက္ကော၊ သည်။ ပဉ္စသိခံ၊ သော။ ဂန္ဓဗ္ဗဒေဝပုတ္တံ၊ ဂန္ဓဗ္ဗအမည်ရှိသော နတ်သားကို။ အာမန္တေ သိ၊ ဆိုလေ၏။ ကိံ အာမန္တေ သိ၊ နည်းဟူမူကား။ တာတပဉ္စသိခ၊ ချစ်သားပဉ္စသိခ။ တံ၊ သင်သည်။ မေ၊ အား။ ဗဟုပူကာရော၊ များသော ကျေးဇူးရှိသည်။ အသိ၊ ၏။ ကသ္မာ၊ ကြောင့်။ တံ၊ သည်။ မေ၊ အား။ ဗဟုပူကာရော၊ သည်။ အသိ၊ နည်းဟူမူကား။ တံ၊ သည်။ ယံတဂဝန္တံ၊ ကို။ ပဌမံ၊ စွာ။ ပသာဒေသိ၊ ကြည်စေ၏။ တာတပဉ္စသိခ၊ စ။ တယာ၊ သည်။ ပဌမံ၊ စွာ။ ပသာဒိတံ၊ ကြည်ညိုစေအပ်ပြီးသော။ အရဟန္တံ၊ မြတ်သော အလှူကိုခံခြင်းငှာ ထိုက်တော်မူထသော။ သမ္မာသမ္ဗုဒ္ဓံ၊ မဖောက်မပြန် အလုံးစုံသော တရားတို့ကို အလိုလိုသာလျှင် သယမ္ဘုဉာဏ်ဖြင့် သိတော်မူပြီးထသော။ တံတဂဝန္တံ၊ ကို။ ပစ္စာ၊ မှ။ ဒဿနာယ၊ ငှါ။ မယံ၊ တို့သည်။ ဥပသင်္ဂိမ္မာ၊ ကပ်ရကုန်၏။ တသ္မာ၊ ကြောင့်။ တံ၊ သည်။ မေ၊ အား။ ဗဟုပူကာရော၊ သည်။ အသိ၊ ၏။ (ဤသို့သမ္ဗုဒ္ဓံ)။ အဟံ၊ သည်။ ပေတ္တိကောဌာနေဝါ၊ အဘအရာ၌လည်း။ ထပယိဿာမိ၊ ထားအံ့။ တံ၊ သင်သည်။ ဂန္ဓဗ္ဗရာဇာ၊ ဂန္ဓဗ္ဗနတ်မင်းသည်။ ဘဝိဿတိ၊ လတ္တံ။ တေ၊ သင်အား။ တဒ္ဓံ၊ ကောင်းသောအဆင်းရှိသော။ သူရိယဝစ္ဆသဉ္စ၊ သူရိယဝစ္ဆသကိုလည်း။ ဒဗ္ဗိ၊ ပေး၏။ ဟိကသ္မာ၊ ကြောင့်။ ဒဗ္ဗိ၊ အံ့နည်းဟူမူကား။ သံ၊ ထိုသူရိယဝစ္ဆသကို။ တေတယာ၊ သည်။ အဘိပတ္တိတာ၊ အလိုရှိအပ်၏။ (တောင့်တအပ်၏၊ လည်းဟူ)။ တသ္မာ၊ ကြောင့်။ ဒမ္မိ၊ ၏။ ဣတိ၊ ဤသို့။ အာမန္တေ သိ၊ ၏။

အထခေါ၊ ဣ။ ဒေဝါနံ၊ တို့ကို။ ဣန္ဒြော၊ သော။ သက္ကော၊ သည်။ ပါဏိနာ၊ လက်ဖြင့်။ ပထဝီ၊ ကို။ ပရမသိတွာ၊ ပုတ်ခတ်၍။ တိက္ခတ္ထံ၊ သုံးကြိမ်။ ဥဒါနံ၊ ဝမ်းမြောက်သောစကားကို။ ဥဒါနေသိ၊ မြက်၏။ ကိံ ဥဒါနေသိ၊ နည်းဟူမူကား။ တဂဝတော၊ ဘုန်းမြောက်ပါးနှင့် ပြည့်စုံတော်မူထသော။ အရဟတော၊ သံသရာ တည်းဟူသော စက်၏ အကန့်ကို ဖျက်ဆီးတော်မူပြီးထသော။ သမ္မာသမ္ဗုဒ္ဓံ၊

မဖောက်မပြန် အလုံးစုံသော တရားတို့ကို သယမ္ဘူ ဉာဏ်ဖြင့် အလိုလိုသာလျှင် သိတော်မူပြီးထသော။ တဿဗုဒ္ဓဿ၊ ထိုမြတ်စွာ ဘုရားအား။ အဟံ၊ သည်။ နမော၊ ရှိခိုး၏။ ဣတိ၊ သို့။ ဥဒါ နေသိ။ ။ ။

ဣမသ္မိံစပနဝေယျာကရဏသ္မိံ၊ ဤအမေး အဖြေနှင့် တကွ ဖြစ်သော သုတ္တန်ကို။ ဘဂဝတာ၊ သည်။ (ကတ္တားထည့်)။ တညမာနေ၊ ဟောတော်မူအပ်သည်ရှိသော်။ ဒေဝါနံ၊ နတ်တို့ကို။ ဣန္ဒဿ၊ သော။ သက္ကဿ၊ အား။ ဝိရဇံ၊ ကိလေသာ တည်းဟူသော မြို့ကင်းထသော။ ဝိမလံ၊ ကိလေသာတည်းဟူသော အညစ်အကြေး ကင်းထသော။ ဓမ္မစက္ခု၊ သောတာပတ္တိမဂ်ဉာဏ်သည်။ ဥဒပါဒိ၊ ထင်ရှားဖြစ်၏။ ကိံ ဥဒပါဒိ၊ နည်း။ ယံကိဉ္စိ၊ အလုံးစုံသော တရား သံတောသည်။ သမုဒယဓမ္မံ၊ ဖြစ်ခြင်းသဘောရှိ၏။ တံသဗ္ဗံ၊ ထို အလုံးစုံသော တရားသဘောသည်။ နိရောဓဓမ္မံ၊ ။ ။ ဣတိ၊ ဤသို့။ ဓမ္မစက္ခု၊ သည်။ ဥဒပါဒိ၊ ။ ။ အညေသံ၊ တပါးကုန်သော။ အသိတိ ယဒ ဒေဝတာသဟဿာနဉ္စ၊ ရှစ်သောင်းသော နတ်တို့အားလည်း။ ဓမ္မစက္ခု၊ သောတာပတ္တိမဂ်ဉာဏ်သည်။ ဥဒပါဒိ၊ ။ ။

အနုသန္ဓေ ထို ရှစ်သောင်းကုန်သော နတ်တို့သည် မိမိတို့ မေးသော ပြဿနာကို ဘုရားဖြေစော် မူခြင်း ကြောင့်နှစ်သက်သောစိတ်ရှိသည်ဖြစ်၍ သောတာပတ္တိမဂ်ဉာဏ်ကို ရကုန်လျက် ဤသုတ်ကို ထိုရှစ်သောင်းသော နတ်တို့၏ အမည်ဖြင့် ဤသုတ်ကိုမခေါ်မူ၍ သက္ကပဉ္စသုတ်ဟူ၍သာလျှင် အတယ်ကြောင့် ခေါ်လေသနည်းဟု သူမေးဖွယ်ရှိ၍ ထိုအမေးကိုဖြေဖြင်းငှါ ဣတိ ယေသက္ကေန။ပ။ အဓိဝစနံဟူသောပါဠိကိုမိန့်သတည်း။ ထိုပါဠိ၏ အတ္ထကား-
ဣတိ၊ ဤသို့။ ဒေဝါနံ၊ တို့ကို။ ဣန္ဒေန၊ သော။ သက္ကေန၊ သည်။ သဗ္ဗိဋ္ဌာ၊ တိုက်တွန်း အပ်ကုန်သည် ဖြစ်၍။ ယေပဉ္စာ၊ အကြင်

ပြဿနာတို့ကို။ ဒေဝေပဝါ၊ နုတ်တို့သည်။ (ကတ္တားထည့်)။ ပုဠာ၊
 မေးအပ်ကုန်၏။ တေသ၊ ထိုနတ်တို့၏။ တေပဠာ၊ တို့ကို။ ဘဂဝ
 တာ၊ သည်။ ဗျာကတာ၊ ဖြေအပ်ကုန်ပြီ။ တသ္မာ၊ ကြောင့်။ ဣမသံ
 ဝေယျာကရဏဿ၊ ဤအမေးအဖြေနှင့် တကွ ဟောတော်မူအပ်
 သော သုတ္တန်၏။ သတ္တပဠာတွေဝ၊ သတ္တပဠာဟူသော။ အဓိဝစနံ၊
 အမည်သည်။ ဇာတံ၊ ၏။

အဋ္ဌမံ၊ သော။ သတ္တပဠသုတ္တံ၊ သည်။ နိဋ္ဌိတံ၊ ပြီ။



၉ - မဟာသထိပဋ္ဌာန သူတ္တ

၉၂၂။ ဘန္တေမဟာသထိပ၊ အရှင်မဟာသထိပ။ ဣဒံသုတ္တံ၊ ဤမဟာသထိပဋ္ဌာနသုတ်ကို။ မေမဟာ၊ သည်။ ဘဂဝတော၊ ၏။ သံမူခါ၊ မျက်မှောက်တော်မှ။ ဧဝံဧကေနအာကာရေန၊ တပါးသော အခြင်းအရာဖြင့်။ သုတံဥပလက္ခိတံ၊ မှတ်လိုက်ရ၏။ ဧကံ၊ တပါးသော။ သမယံ၊ ဤ။ ဘဂဝါ၊ သည်။ ကုရူသု၊ ကုရူတိုင်းတို့၌။ ကမ္မာသဒ္ဓမ္မနာမ၊ ငခြေကျားကို ဆုံးမရာ ဖြစ်သောကြောင့် ကမ္မာသဒ္ဓမ္မအမည်ရှိသော။ (ဤအနက်ကား ဒန္တဇတထိယက္ခရာဒန္တံရှိသော ပါဠိအလို ယောဇနာသောအနက်တည်း)။ တနည်းကား။ ကမ္မာသဒ္ဓမ္မနာမ၊ သီလကျားကုန်သော သူတို့၏ နေရာဖြစ်သောကြောင့် ကမ္မာသဒ္ဓမ္မ အမည်ရှိသော။ (ဤအနက်ကား ဒန္တဇတထိယက္ခရာဒန္တံရှိသော ပါဠိ၏အလိုတည်း)။ ကုရူနံ၊ ကုရူတိုင်းတို့၏။ နိဂမေ၊ နိဂုံးသည်။ အတ္ထိ၊ ရှိ၏။ တတ္ထိ၊ ထိုနိဂုံး၌။ ဝိဟရတိ၊ နေ၏။

အမှာ

ဤတိုင်း၏ ကုရူမည်ကြောင်းကို အကျဉ်းဆိုပေအံ့။ ရှေးသောဇာလ၌ စကြာ မန္တာတ်မင်းသည် စက်ရတနာစီး၍ လေးကျွန်းကို လှည့်လေ၏။ သုံးကျွန်းသားတို့သည် ဇမ္ဗူဒိပ်ကျွန်း သည်ကား ဘုရား မစ္စေကဗုဒ္ဓါ၊ မဟာသထိပ စကြာမင်း အစရှိကုန်သော မြတ်သော သူတို့၏ ဖြစ်ရာဖြစ်သော ကျွန်းမြတ်ဖြစ်သည်။ ငါတို့မန္တာတ်မင်းနှင့်စက်ရတနာကိုစီး၍ ဇမ္ဗူဒိပ်သို့လိုက်ကုန်အံ့။ ထိုသုံးကျွန်းသားတို့သည် မိမိတို့နေမြဲအရပ်သို့ မပြန်ကုန်မူ၍ ဇမ္ဗူဒိပ်ကျွန်း၌ပင် နေကုန်၏။ ဥတ္တရကုရူကျွန်းသားတို့၏ နေရာသည် ကုရူတိုင်းမည်၏။ အပရဂေါယာန ကျွန်းသားတို့၏ နေရာသည် အပရန္တတိုင်းမည်၏။ ပုဗ္ဗဝိဒေဟကျွန်းသားတို့၏ နေရာသည် ဝိဒေဟရာဇ်တိုင်းမည်၏။ ဤသထိပဋ္ဌာနဒေသနာကို ကုရူတိုင်း၌ ဘုရားသခင် ဟောတော်မူသတည်း။ ကမ္မာသဒ္ဓမ္မ မည်ကြောင်းကို အကျဉ်းဆိုပေအံ့။ ရှေးသောအခါ၌ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် လူသားကိုသာ စား၏။ စားသော

ကြောင့်အလုပ်အကျွေးသည် အရှင်မင်းကြီးလူသားဟူသည့်အရာ
 သည် အခါခပ်သိမ်း အမြဲရမည် ခဲလှသည်ဟု ဆိုသော်လည်း
 နှောင်အိမ်၌ အပြစ်ရှိ၍ ထားသောသူတို့ကို နေ့တိုင်းတယောက်
 တယောက် သတ်လေလော့ဟုမင်းမိန့်ရှိ၍ နေ့တိုင်းနေ့တိုင်းသတ်
 ဖန်များလတ်သော် လူကုန်ခဲ့၍ မင်းအား ကုန်ကြောင်းကို ကြား
 လေသော် တထောင်ထုပ်သော ဥစ္စာကို ညှဉ်းအခါ၌ ထိုထိုသော
 အရပ်၌ကြဲလေ ယူသောသူကို ခိုးသူဟုဖမ်း၍ သတ်လေ မင်းမိန့်
 ရှိ၍ မင်းမိန့်ရှိတိုင်း ပြုဖန်များသော် ယုဝံ့သူမရှိကြောင်းကို မင်း
 အား ကြားလေ၏။ ထိုထိုမရှိသော် ညှဉ်းအခါ၌ ခိုးသူမရှိဘဲခိုးသူ
 ရှိသကဲ့ ကြွေးကြော် သင်သည် အိမ်ခြံစပ် အစရှိသည်၌ ပုန်း၍
 ခိုးသူဟု ဖမ်းမိသောသူကို သတ်၍ လုပ်ကျွေးဟု မင်းမိန့်ရှိသော
 ကြောင့် မင်းမိန့်ရှိတိုင်း ပြုဖန်များလတ်သော် သင်သည် လူကိုဖမ်း
 သောသူဖြစ်မည်ဟု ကြံ၍ ဖမ်းမိလေ၍ လက်ပြန်ချည်၍ မေးလ
 သော် လိုက်၍ဖမ်းကြောင်းကို ပြောလေ၏။ သင်သည် လူများကို
 ဖမ်း၍ အသိုပြုသနည်းဟု မေးမြန်းသော် အရှင်မင်းကြီးသို့ စား
 တော်ပွဲ၌ လူသားဖြင့်လုပ်ကျွေးရသည်ဟူသော စကားကိုကြား၍
 မင်းကို မေးသော်လည်း အလုပ် အကျွေး ပြောတိုင်း မှန်သော
 ကြောင့် မင်းကြီးကို ဇာတ်တူဖြစ်သော အသားကို မစားသင့်
 ကြောင်းကို အရှင်သာရိပုတ္တရာအလောင်း ကာလဟုတ္တိအမတ်
 ကြီးက ဇာတ်တူကို စားသောကြောင့် ယူဇနာ နှစ်ရာရှိသော
 အာနန္ဒာ အမည်ရှိသော ငါးကြီးသည်ပျက်စီးခြင်းသို့ရောက်သကဲ့
 သို့ ဇာတ်တူကို စားသောကြောင့် စိတ္တကုဋ်တောင်၌ မိုးလေးလ
 နေကုန်သော ကိုးသောင်းသော ရွှေဟင်္သာတို့သည် ပျက်စီး
 သကဲ့သို့ အရှင်မင်းကြီးသည် ပျက်စီးခြင်းသို့ ရောက်လေတော့
 မည်ဟု ဆုံးမသော်လည်းပျက်စီးပါစေတော့ ပြည်ကိပ်စွန့်တော့
 မည် လူသားကို ငါမကြည့်နိုင် ဆိုချေသောကြောင့်အမှူးအမတ်တို့
 သည် ပြည်မှနှင်ထုတ်လေသော် အလုပ်အကျွေးတယောက်နှင့်သာ
 ပြည်မှထွက်၍ တောကြီး တခု၌ ပညောင်ပင်ကို အမှီပြု၍ နေ၏။

တောသား မူဆိုး အစရှိသော သူတို့ကိုသတ်၍ စားလေ၏။ ထိုသို့ လူသားစားသောကြောင့် ပေါရိသာဒဟု တွင်လေ၏။ အားကြီးသော မင်းဖြစ်၍ တယောက်သောသူမှ မတုခံချေ။ တရံသော အခါ၌ ခွန်အားနှင့်ပြည့်စုံသော ယောက်ျားသည် မေ့လျော့၍ နေ့စဉ် သန်လျက်ဖြင့် ခုတ်မည်ဟု လိုက်သော် သထိ မရ၍ ထ၍ ပြေးလေသော် သစ်ငုတ်တို့ကို တိုက်မိ၍ ခြေကွဲလေ၏။ ထို ယောက်ျားသည် မမိနိုင်၍ ပြန်သေ၏။ ထိုသို့ ခြေကွဲသော ကြောင့် ငခြေကျားဟု တွင် ပြန်လေ၏။ ထို ပေါရိသာဒ အမည်ရှိသော ငခြေကျားကို ငါတို့ ဘုရားအလောင်း သုတသောမ ဆုံးမ၍ ထိုသို့သော အမူအရာကို စွန့်လေ၏။ ဤသို့ ပေါရိသာဒ အမည်ရှိသော ငခြေကျားကို ငါတို့ ဘုရားလောင်း သုတသောမ ဆုံးမရာ၌ တည်သောကြောင့် ထိုနိဂုံးကို ကမ္မာသဒ္ဓမ္မဟုဆိုသတည်း။ ဤကားဒမ္မဟု ဒန္တဇတတိယက္ခရာနှင့်ရှိသော ပါဠိအတိုင်းဆိုသော အတ္ထုပ္ပတ္တိတည်း။ ဓမ္မ ဟု ဒန္တဇတတုတ္ထက္ခရာနှင့် ရှိသောအလိုကား—ဓမ္မသဒ္ဓါသည် ဤအရာ၌ ပဉ္စသီဓမ္မကိုဟော၏။ ထိုနိဂုံးသားတို့လည်း ပဉ္စသီမမြဲ ကြောင်ကျားရှိသောကြောင့် ထိုနိဂုံးကို ကမ္မာသဒ္ဓမ္မဟု ဆိုသတည်း။)

တတြ၊ ထိုကုရတိုင်း၌။ (ထိုကမ္မာသဒ္ဓမ္မ အမည်ရှိသောနိဂုံး၌လည်းဟူ)။ ဘဂဝါ၊ သည်။ ဘိက္ခု၊ တို့ကို။ ဘိက္ခဝေါတိ၊ ရဟန်းတို့ဟူ၍။ အာမန္တေသိ၊ ခေါ်တော်မူ၏။ ဘဒ္ဒန္တေတိ၊ အရှင်ဘုရားဟူ၍။ တေဘိက္ခု၊ တို့သည်။ တဂဝတော၊ ၎င်း၏။ ဝစနံ၊ ကို။ ပစ္စယောသံ၊ ရှိသေစွာနာကုန်၏။ ဘဂဝါ၊ သည်။ ဧဝံဝစနံ၊ ကို။ အဝေါစ၊ ၎င်း၏။

*

ဥဒ္ဒေသ

၃၇၃။ ကိံ အဝေါစ၊ နည်းဟူမူကား။ ဘိက္ခဝေ၊ တို့။ အယံ မဂ္ဂေါ၊ ဤသထိပဋ္ဌာန်တည်းဟူသော ခရီးသည်။ သတ္တာနံ၊ သတ္တဝါတို့၏။ ဝိသုဒ္ဓိယာ၊ ကိလေသာတည်းဟူသော အညစ်အကြေး

မှစင်ခြင်းငှာ။ သောကပရိဒေဝါနံ၊ စိုးရိမ်ခြင်း ဝိကြေးခြင်းတို့ကို။
 သမတိက္ကမာယ၊ လွန်ခြင်းငှာ။ (ပယ်ခြင်းငှာ၊ လည်းဟူ)။ ဒုက္ခ
 ဒေါမနဿာနံ၊ ဆင်းရဲခြင်း နှလုံးမသာခြင်းတို့၏။ အတ္တင်္ဂမာယ၊
 ချုပ်ခြင်းငှာ၊ ဉာယဿ၊ အရိယမဂ်ကို။ အဓိဂမာယ၊ ရခြင်းငှာ။ နိဗ္ဗာ
 နဿ၊ နိဗ္ဗာန်ကို။ သစ္စိကိရိယာယ၊ မျက်မှောက်ပြုခြင်းငှာ။ ဧကာ
 ယနော၊ တကြောင်းထည်းသာလျှင်ဖြစ်သောခရီးတည်း။ တနည်း
 ကား။ ဧကာယနော၊ တယောက်အထီးတည်းသာ သွားအပ်
 သော ခရီးတည်း။ တနည်းကား။ ဧကာယနော၊ သတ္တဝါတို့ထက်
 မြတ်တော်မူသော မြတ်စွာဘုရား၏ နိဗ္ဗာန်သို့ ရောက်ကြောင်း
 ဖြစ်သော ခရီးတည်း။ တနည်းကား။ ဧကာယနော၊ ဤမြတ်စွာ
 ဘုရားသာသနာတော်၌သာ ဖြစ်သောခရီးတည်း။ တနည်းကား။
 ဧကာယနော၊ မြတ်သောနိဗ္ဗာန်သို့ သွားသောခရီးတည်း။ တနည်း
 ကား။ ဘိက္ခဝေ၊ တို့။ ဧကာယနော၊ တကြောင်းတည်းသာ ဖြစ်
 သော။ တနည်းကား။ ဧကာယနော၊ တယောက်အထီးတည်းသာ
 သွားအပ်သော။ တနည်းကား။ ဧကာယနော၊ သတ္တဝါတို့ထက်
 မြတ်သော မြတ်စွာဘုရား၏ နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သော။
 တနည်းကား။ ဧကာယနော၊ မြတ်သော မြတ်စွာဘုရားသာသနာ
 တော်၌သာ ဖြစ်သော။ တနည်းကား။ ဧကာယနော၊ မြတ်သော
 နိဗ္ဗာန်သို့ သွားသော။ အယံမဇ္ဇေ၊ ဤ သတိပဋ္ဌာန် ဟူသောခရီး
 သည်။ သတ္တာနံ၊ တို့၏။ ဝိသုဒ္ဓိယာ၊ ကိလေသာတည်းဟူသော
 အညစ်အကြေးမှ စင်ခြင်းငှာ။ သောကပရိဒေဝါနံ၊ စိုးရိမ်ခြင်း ဝိ
 ကြေးခြင်း တို့ကို။ သမတိက္ကမာယ၊ လွန်ခြင်းငှာ။ (ပယ်ခြင်းငှာ၊
 လည်းဟူ)။ ဒုက္ခဒေါမနဿာနံ၊ ဆင်းရဲခြင်း နှလုံးမသာခြင်း
 တို့၏။ အတ္တင်္ဂမာယ၊ ချုပ်ခြင်းငှာ။ ဉာယဿ၊ အရိယမဂ်ကို။ အဓိဂ
 မာယ၊ ရခြင်းငှာ။ နိဗ္ဗာနဿ၊ ကို။ သစ္စိကိရိယာယ၊ မျက်မှောက်
 ပြုခြင်းငှာ။ သံဝတ္တတိ၊ ၏။

အမှာ သေဋ္ဌာသဟာယ သင်္ချာည၊ တုလျေသွေကော
 တိလိဂီကော-ဟအဘိဓာန်အနေကတ္ထဝဂ်၌လှာရ

ကား၊ ကေသဒ္ဓါသည်လိင်သုံးပါးတို့၌ မြတ်သောအနက်၊ အပေါင်း၊ အဖော်မရှိဟူသော အနက်၊ တခုသင်္ချာဟူသော အနက်၊ တပါးဟူသော အနက်၊ တူသော အနက်၊ ဤငါးပါးကုန်သော အနက်တို့၌ဖြစ်၏။ ထိုငါးပါးကုန်သော အနက်တို့တွင် ဧကာယနောကို၊ ငါးနည်း၊ ယောဇနာရာ၌ ပထမနည်း၊ ဒုတိယနည်း၌ တခုသင်္ချာဟူသောအနက်၌ ကေသဒ္ဓါဖြစ်၏။ တတိယနည်း၊ စတုတ္ထနည်း၊ ပဉ္စမနည်းတို့၌ကားမြတ်သောအနက်၌ ဖြစ်၏။ ကိလေသာတည်းဟူသော အညစ်အကြေးမှ မစင်ကုန်သော ခပ်သိမ်းကုန်သော သတ္တဝါတို့၌ အနိစ္စ ဒုက္ခ အနတ္တဟူသော လက္ခဏာရေး သုံးပါးတို့နှင့်ကင်း၍ ကိလေသာတည်းဟူသော အညစ်အကြေးတို့မှ မစင်။ သထိပဋ္ဌာန် တရားသည်လည်း အနိစ္စ ဒုက္ခ အနတ္တဟူသော လက္ခဏာရေးသုံးပါးနှင့် မကင်းဖြစ်သောကြောင့် သထိပဋ္ဌာန် တရားသည် သတ္တဝါတို့၏ ကိလေသာတည်းဟူသော အညစ်အကြေးမှ စင်ခြင်းငှါဖြစ်၏။ ထိုကြောင့် သတ္တာနိဝိသုဒ္ဓိယာဟု ဟောတော်မူသတည်း။

သန္တတိ အမတ်ကြီးသည် ရထားစီး၍ ပြည်ကို လှည့်လေသော် အလွန်ချစ်မြတ်နိုးသော မိန်းမသည် တခဏ၌သာ ဒုက္ခဝေဒနာ ဖြစ်၍ စုတေလေ၏။ စုတေလေလျှင် သန္တတိအမတ်ကြီးသည် ထိုချစ်မြတ်နိုးသောမိန်းမ စုတေခြင်းကြောင့် ပြင်းစွာသော စိတ်၏ စိုးရိမ်ခြင်းဖြစ်၍ မြတ်စွာ ကုရား အထံတော်သို့ ရောက်လာ၏။ မြတ်စွာဘုရားသည် သန္တတိအမတ်ကြီး၏ စိုးရိမ်ခြင်း ဖြစ်သည်ကို သိတော်မူ၍-

ယံပုဗ္ဗေ ဇာတံဝိသောဇဇေ၊ ပစ္ဆာ တေ မာဟု ကိဉ္ဇနံ၊
 ပစ္ဆာ စေ နော ဂဟေဿသိ၊ ဥပသန္တော စရိဿသိ။

ဟူသော ဂါထာကို ဟောတော်မူလေ၏။ ထိုဂါထာ၏ အနက်ကား။ သန္တတိ၊ သန္တတိအမတ်ကြီး။ ယံဓမ္မဇာတံ၊ အကြင် စိုးရိမ်ခြင်းတရားသဘောသည်။ ပုဗ္ဗေ၊ ရှေး၌။ တေ၊ သင်၏။ သန္တာနေ၊

သန္တာန်၌။ ဇာတံ၊ ဖြစ်၏။ တံဓမ္မဇာတံ၊ ထိုစိုးရိမ်ခြင်းတရားသဘောကို။ ဝိသောဓေဟိ၊ ဖျောက်လေ့။ ပစ္ဆာ၊ နောက်ကာလ၌။ တေ၊ သင်အား။ ကိဉ္ဇနံ၊ စိုးရိမ်ခြင်းသည်။ မာဒေဟု၊ မဖြစ်စေလင့်။ ကိဉ္ဇနံ၊ စိုးရိမ်ခြင်းတရားသဘောကို။ တံ၊ သည်။ ပစ္ဆာပန၊ တဖန်။ နောစေဂဟေယသိ၊ အကယ်၍ မယူသည်ဖြစ်အံ့။ ဧဝံသတိ၊ ဤသို့မယူသည်ရှိသော်။ တံ၊ သည်။ ဥပသန္တော၊ စိုးရိမ်ခြင်းငြိမ်းသည်ဖြစ်၍။ နိဗ္ဗာနံ၊ သို့။ စရိယသိ၊ သွားလတ္တံ့။

ဤဂါထာကို ကြားလေလျှင် သန္တတိ အမတ်ကြီးသည် ဥဒ္ဓါဒိ တညူ ပုဂ္ဂိုလ်ဖြစ်သောကြောင့် ပိယေဟိ ဝိပုယောဂေါ ဒုက္ခောဟု သတိပဋ္ဌာန်တရားကို အောက်မေ့၍ စိုးရိမ်ခြင်းကိုဖျောက်၍ အနိစ္စ ဒုက္ခ အနတ္တကိုရှု၍ ပဋိသန္တိဒါလေးပါးတို့နှင့်တကွ အရဟတ္တဖိုလ် သို့ရောက်လေ၏။ ထိုကြောင့် သတိပဋ္ဌာန်တရားသည် သောကာကို ဖျောက်ခြင်းငှါ ဖြစ်၏။

ပဋ္ဌာစာရီသည်လည်း လင်သားသေ၊ သားနှစ်ယောက်လည်း သေ၊ အမိအဘနှစ်ယောက်လည်း မိုဗ်းကြီးကျ၍ သေ၏။ ဤသို့သေ သောကြောင့် စိုးရိမ် ကြေကွဲခြင်း ပြင်းစွာဖြစ်၍ စိတ်မတည်နိုင်၊ အဝတ်မျှမကပ် ငိုကြွေး၍သာ အရူးကဲ့သို့လှည့်လေ၏။ တပါးသော အခါ၌ ငါ့ထိုမြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ ပရိသတ် အလယ်တွင် တရားဟောတော်မူလေ၏။ ပဋ္ဌာစာရီလည်း အဝတ် မဝတ်ဘဲ ကျောင်းတော်သို့တက်လေ၏။ ပရိသတ်တို့သည် အဝတ် မရှိသောကြောင့် ကျောင်းတော်သို့ မတက်ရ။ ဆီးတားကုန်၏။ မြတ်စွာဘုရားသည် ပဋ္ဌာစာရီ အလိုကိုသိ၍ ပဋ္ဌာစာရီကို မဆီး တားလင့်ဟု မိန့်တော်မူ၏။ ပဋ္ဌာစာရီ ကျောင်းထက်သို့ တက်၍ ပရိသတ်အလယ်သို့ ဝင်လေ၏။ မြတ်စွာဘုရားလည်း ပဋ္ဌာစာရီ သတိရစေဟု မိန့်တော်မူလျှင် သတိရ၍ အင်္ဂါဇာတ်ကို ထက်ဝါး ဖြင့် ဒုပ်၏။ ပညာရှိသော သူတယောက်သည် အဝတ်ဖြူကို ပေး လေ၏။ ပဋ္ဌာစာရီလည်း အဝတ်ရ၍ အဝတ်ဖြူကို ဝတ်၍နေ၏။ မြတ်စွာဘုရားသည်--

နသန္တိ ပုတ္တာ တာဏာယ၊ နပိတာ နာပိဗန္ဓဝါ။

အန္တကေနာ ဓိပ္ပန္နဿ၊ နတ္ထိ ဉ္ဇတိသု တာဏတာ။

ဟူသော ဂါထာကို ဟောတော်မူ၏။ ။ ဂါထာ၏ အနက်ကား။
ပဋ္ဌာစာရီ၊ ပဋ္ဌာစာရီ။ အန္တကေနာ၊ သေမင်းသည်။ အဓိပ္ပန္နဿ၊
နှိပ်စက်သောသူအား။ ပုတ္တာပိ၊ သားတို့သည်လည်း။ တာဏာယ၊
ကိုးကွယ်ရာအလို၊ ငှါ။ နသန္တိ၊ မဖြစ်ကုန်။ ပိတာပိ၊ အမိအဖတို့သည်
လည်း။ တာဏာယ။ ငှါ။ နသန္တိ၊ မဖြစ်ကုန်။ ဗန္ဓဝါပိ၊ အဆွေအမျိုး
တို့သည်လည်း။ တာဏာယ၊ ငှါ။ နသန္တိ၊ ကုန်။ ဉ္ဇတိသု၊ အဆွေ
အမျိုးတို့၌။ တာဏတာ၊ ကိုးကွယ်ရာသည်။ နတ္ထိ၊ မရှိ။

ဤဂါထာကို ကြားလျှင် ပဋ္ဌာစာရီသည် သောကပရိဒေဝ ဒုက္ခ
ဒေါမနဿ ပါယာသာပိ ဒုက္ခာဟု သထိပဋ္ဌာန်ကို အောက်မေ့၍
အနိစ္စ ဒုက္ခ အနတ္တဟု ရှု၍ ပဋိသန္တိဇီဝေပေါးတို့နှင့် တကွ အရ
ဟတ္တဖိုလ်သို့ ရောက်လေ၏။ ထိုကြောင့် သထိပဋ္ဌာန်တရားသည်
ငိုကြွေးခြင်းကို ပယ်ခြင်းငှါလည်း ဖြစ်၏။ ထိုကြောင့် သဗ္ဗညု
မြတ်စွာ ရာရားသည် သောကပရိဒေဝါနံသမတိက္ကမာယ ဟု ဟော
တော်မူသတည်း။

သာဝတ္ထိပြည်၌ တိဿ အမည်ရှိသော သူကြွယ်သားသည်
အကုဋေလေးဆယ်သော ဥစ္စာကို စွန့်၍ ရဟန်းပြု၍ တခုသော ရွာ
ငယ်ကိုမှီ၍ တောအရပ်၌ ကမ္မဋ္ဌာန်း စီးဖြန်း၍ နေလေ၏။ ထိုသို့နေ
သည်ကို အလိုကြီး၍ ဥစ္စာ၌ တပ်မက်မော၍ ညီ မယားသည် ငါးရာ
သော ခိုးသူတို့ကို တိဿမထေရ်အား သတ်စိမ့်သောငှါ တံစိုးပေး
၍ သတ်စေ၏။ ငါးရာသော ခိုးသူတို့သည် တိဿမထေရ်ကမ္မဋ္ဌာန်း
စီးဖြန်းရာသို့လာ၍ တိဿမထေရ်ကို အရှင်ကို ငါတို့သတ်ရချေ
တော့မည်ဟု ဆိုလေကုန်၏။ တိဿမထေရ်ကား ဝိပဿနာမရင့်
လေးသောကြောင့် တညဉ့်မျှ သည်းခံပါဟု တောင်းပန်သည်ကို
သည်းမခံလိုသောကြောင့် သင်တို့က ပြေးလို၍ ဆိုသည်ဟု နှလုံးရှိ
ကုန်သည်ဟု ဆို၍ ကျောက်ခဲကိုယူ၍ ပုဆစ်နှစ်ဖက်ကို ကျိုးအောင်

ထုလေ၍ သင်တို့ ငါကိုယုံပါတော့ဟု ဆိုလေ၏။ ခိုးသူတို့လည်း ပုဆစ်နှစ်ဖက် နာကျိုးပြီ မပြေးရာနိုင်ပြီဟု ယုံ၍ တညဉ့်နေလေ၏။ တိဿမထေရ်သည် ပုဆစ်အနာ ဒုက္ခဝေဝနာကိုပင် ဝေဒီနာ နပဿနာ သတိပဋ္ဌာန်တရားကိုရုံ၍ အနိစ္စ ဒုက္ခ အနတ္တဟု နှလုံး သွင်း၍ အရုဏ် တက်သောအခါ၌ အရဟတ္တဖိုလ်သို့ ရောက်၍ ပရိနိဗ္ဗာန်ပြုလေ၏။ ထိုကြောင့် သတိပဋ္ဌာန်တရားသည် ဒုက္ခချုပ် ခြင်းငှါ ဖြစ်၏။

တန်ခိုးကြီးသော နတ်တို့သည် စုတေလိုလသော် မစုတေခင် ခုနစ်ရက်ကပင် ကောင်းမှုကံကြောင့် ဖြစ်သော ကိုယ်ဝတ်သော အဝတ်၏ညစ်နွမ်းခြင်း၊ ကောင်းမှုကံကြောင့် ဖြစ်သော တန်ဆာ ပန်းတို့၏ ညှိခြင်း၊ လက်ကတီးအကြားမှ ချွေးထွက်ခြင်း၊ ကိုယ် အဆင်း၏ရှေးကာလကဲ့သို့ မတင့်တယ်မှု၍ ဖောက်ပြန်၍ဖြစ်ခြင်း၊ နတ်၏နေရာ ဘုံဗိမာန်၌ နေ၍ မမွေ့လျော်ခြင်း၊ ဤငါးပါးသော ပုဗ္ဗနိမိတ်တို့သည် ထင်ကုန်မြဲဖြစ်၍ သိကြားသည်လည်း စုတေလို သောကြောင့် ငါးပါးသောပုဗ္ဗနိမိတ်ထင်လာသော်။ ထိတ်လန့်ခြင်း နှလုံးမသာခြင်းရှိ၍ မြတ်စွာဘုရားအထံတော်သို့လာ၍ ဒေါမနဿ ဖြစ်ကြောင်းကိုလျှောက်၏။ မြတ်စွာဘုရားသခင်သည် ဒေါမနဿ သည် ကုသိုလ်တရားပွားခြင်း၏ အကြောင်း အကုသိုလ်တရား ပွားခြင်း၏ အကြောင်းဟူ၍ နှစ်ပါးရှိသည်။ ကုသိုလ်ပွားခြင်း၏ အကြောင်းဟူသော ဒေါမနဿကို သင် အသင့် နှလုံးသွင်းဟု မိန့်တော်မူလျှင် သိကြားသည် ပညာနှင့် ပြည့်စုံသောသူဖြစ်၍ ဒေါမနဿဒုက္ခဟု သတိပဋ္ဌာန်ကိုရုံ၍ အနိစ္စ ဒုက္ခ အနတ္တဟူသော လက္ခဏာရေးသုံးပါးကို ပွားစေ၍ သောတာပန်ဖြစ်၍ စုတေ၍ သိကြားမင်းတဖန် ဖြစ်ပြန်လေ၏။ ထိုကြောင့် သတိပဋ္ဌာန်တရား သည် ဒေါမနဿချုပ်ခြင်းငှါလည်းဖြစ်၏။ ထိုကြောင့် ဒုက္ခ ဒေါ မနဿာနံ အတ္တင်္ဂမာယ-ဟု ဟောတော်မူသတည်း။ သတိပဋ္ဌာန် တရားကို ဟောတော်မူသောအဆုံး၌ များစွာကုန်သောဝေနေယျ သတ္တဝါတို့သည် အရိယမဂ်ကိုရ၍ နိဗ္ဗာန်သို့ ရောက်လေကုန်၏။

ထိုကြောင့် ဣယဿ အဓိပမာယ၊ နိဗ္ဗာနဿ သန္တိကိရိယာယယု
ဟောတော်မူသတည်း။

ဧကောယနော၊ တကြောင်းတည်းသာ ဖြစ်သော။ သောမဂ္ဂေါ၊
ထိုခရီးသည်။ ကတမော၊ အတယ်နည်းဟူမူကား။ (သုံးပုဒ်ထည့်
ပါ)။ စတ္တာရော၊ လေးပါး ကုန်သော၊ ယဒိဒံ-ယေဣမေ သထိ
ပဋ္ဌာနာ၊ အကြင်သထိပဋ္ဌာန်တို့သည်။ သန္တိ၊ ကုန်၏။ ဣမေ၊ ဤသထိ
ပဋ္ဌာန် တရားတို့သည်။ ဧကောယနော၊ တကြောင်းတည်းသာဖြစ်
သော။ မဂ္ဂေါ၊ ခရီးတည်း။ (နိဗ္ဗာန်သို့ ကေန်ရောက်ကြောင်းဖြစ်
သော ခရီးဟူလိုသည်)။

စတ္တာရော၊ လေးပါးဟူသည်တို့ကား။ ကတမေ၊ အတယ်တို့နည်း
ဟူမူကား။ ဘိက္ခဝေ၊ တို့။ ဣမေ၊ ဤသာသနာတော်၌။ ဘိက္ခု၊ ရဟန်း
သည်။ အာတာပိ၊ ပြင်းစွာသောလုံ့လရှိသည်ဖြစ်၍။ သမ္မဇာနော၊
ပညာအဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍။ သတိမာ၊ သတိနှင့်ပြည့်စုံ
သည်ဖြစ်၍။ လောကေ၊ ငါးပါးကုန်သော ဥပါဒါနက္ခန္ဓာဟူသော
လောက၌။ အဘိဇ္ဈာဒေါမနဿံ၊ အလိုကြီးခြင်းနှလုံးမသာခြင်းကို။
တနည်းကား။ လောဘဒေါမနဿံ၊ ဝေဒနာကို။ ဝိနေယျ၊ ဖျောက်၍။
ကာယေ၊ ရူပကာယ၌။ ကာယာနုပဿီ၊ ဆံအမွေးဖြစ်သော သုံးဆံ
နှစ်ပါးသော ကောဋ္ဌာသအပေါင်းကို အဖန်တလဲလဲရှုသည်ဖြစ်၍။
တနည်းကား။ ကာယာနုပဿီ၊ အနိစ္စ ဒုက္ခ အနတ္တ အသုဘ အစ
ရှိသော တရားအပေါင်းကို အဖန်တလဲလဲရှုသည်ဖြစ်၍။ ဝိဟရတိ၊
ဣရိယာပုထ်လေးပါးကိုဆောင်၏။ ဘိက္ခု၊ သည်။ အာတာပိ၊ ပြင်း
စွာ လုံ့လရှိသည်ဖြစ်၍။ သမ္မဇာနော၊ ပညာအဆင်အခြင်နှင့်ပြည့်
စုံသည်ဖြစ်၍။ သတိမာ၊ သမ္မာသတိနှင့် ပြည့်စုံသည်ဖြစ်၍။ လော
ကေ၊ ငါးပါးကုန်သော ဥပါဒါနက္ခန္ဓာ ဟူသော လောက၌။
အဘိဇ္ဈာဒေါမနဿံ၊ အလိုကြီးခြင်း နှလုံးမသာခြင်းကို။ ဝိနေယျ၊
ဖျောက်၍။ ဝေဒနာယု၊ ဝေဒနာတို့၌။ ဝေဒနာနုပဿီ၊ ဝေဒနာကို
အဖန်တလဲလဲ ရှုသည်ဖြစ်၍။ * ဝိဟရတိ၊ ဣရိယာပုထ် လေးပါးကို
ဆောင်၏။ ဘိက္ခု၊ ရဟန်းသည်။ အာတာပိ၊ ပြင်းစွာလုံ့လရှိသည်

ဖြစ်၍။ သမ္ပဇာနော၊ ဤ။ သတိမာ၊ ဖြစ်၍။ လောကော၊ ဤ။ အဘိဇ္ဈာ
 ဒေါမနဿံ၊ ကို။ ဝိနေယျ၊ ဖျောက်၍။ စိတ္တ၊ စိတ်၌။ စိတ္တာနုပဿီ၊
 စိတ်ကိုအဖန်တလဲလဲ ရှုသည်ဖြစ်၍။ ဝိဟရတိ၊ န။ ဘိက္ခု၊ သည်။
 အာတာပီ၊ ဖြစ်၍။ သမ္ပဇာနော၊ ဖြစ်၍။ သုတိမာ၊ ဖြစ်၍။ လောကော၊
 ဤ။ အဘိဇ္ဈာဒေါမနဿံ၊ ကို။ ဝိနေယျ၊ ဤ။ ဓမ္မေသု၊ နိဝရဏ အစရှိ
 ကုန်သော တရားတို့၌။ ဓမ္မာနုပဿီ၊ နိဝရဏ အစရှိကုန်သော
 တရားတို့ကို အဖန်တလဲလဲရှုသည်ဖြစ်၍။ ဝိဟရတိ၊ န။

ဥဒ္ဓေသဝါရော၊ ဥဒ္ဓေသဝါရသည်။ နိဋ္ဌိတော၊ ပြီးပြီ။



အမှတ်
 မိမိ၏ ခန္ဓာကိုယ်ကို ငါ၏ ကိုယ်ဟု မရှုမူ၍ ငါ၏
 ခန္ဓာကိုယ်၌ ဆံအမွှေး နှစ် တံထွေး အစရှိသော
 စက်ဆုပ်ဖွယ်သော တရားတို့သာ ရှိသည်ဟူ၍လည်း ငါ၏ခန္ဓာ
 ကိုယ်သည် အနိစ္စ ဒုက္ခ အနတ္တသာဖြစ်သည့်ဟူ၍လည်း ရှုသောသူ
 သည် ကာယာနုပဿနာ သတိပဋ္ဌာန် ကမ္မဋ္ဌာန်းကို ပွားစေသည်
 မည်၏။ ။ ဝေဒနာသည် ဒုက္ခဝေဒနာ၊ သုခဝေဒနာ၊ အဒုက္ခမ-
 သုခဝေဒနာဟူ၍ သုံးပါးအပြား ရှိ၏။ ထိုသုံးပါးတို့တွင် အနာ-
 ရောဂါ နှိပ်စက်တတ်သော သူသည် နာတတ်သောသူ ဟူ၍ မရှိ။
 ဒုက္ခဝေဒနာသာ နှိပ်စက်သည်ဟု ရှုသောသူသည် ဒုက္ခဝေဒနာကို
 ရှုသည်မည်၏။ တစုံတခု မြတ်နိုးသော ဝတ္ထုကို ရသောသူသည်
 ချမ်းသာကိုခံစားတတ်သောသတ္တဝါဟု မရှိ။ သောမနဿဝေဒနာ
 သာ ခံစားသည်ဟု ရှုသောသူသည် သုခဝေဒနာကို ရှုသည် မည်၏။
 လျစ်လျူ အခြင်းအရာဖြစ်သည့်ရှိသော် ခံစားတတ်သောသတ္တဝါ
 ဟူ၍ မရှိ။ ဥပေက္ခာ ဝေဒနာ ခံစားသည်ဟု ရှုသော သူသည်
 အဒုက္ခမ သုခဝေဒနာ ကမ္မဋ္ဌာန်းကို ရှုသည် မည်၏။ ဤဝေဒနာ
 သုံးပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရှုသောသူသည် ဝေဒနာ
 နုပဿနာ သတိပဋ္ဌာန် ကမ္မဋ္ဌာန်းကို ရှုသည်မည်၏။ မိမိ၏စိတ်ကို
 အနိစ္စ ဒုက္ခ၊ အနတ္တ အစရှိသည်ဖြင့် ရှုသော သူသည် စိတ္တာ
 နုပဿနာ သတိပဋ္ဌာန် ကမ္မဋ္ဌာန်းကို ရှုသည်မည်၏။ မိမိ၌ထင်ရှား

ရှိသော ကာမန္တန္ဒနီဝရဏအစရှိသော တရားကို အနိစ္စ ဒုက္ခ အစ
ရှိသောအားဖြင့် ရှုသောသူသည် ဓမ္မာနုပဿနာ သတိပဋ္ဌာန
ကမ္မဋ္ဌာန်းကို ရှုသည်မည်၏။ ဘိက္ခုဟူ၍ ဆိုသော်လည်း သတိ
ပဋ္ဌာန်တရားတော်ကိုရဟန်းသာရှုက်ဆောင်နာအပ်သောကြောင့်
ဆိုသည်မဟုတ်။ သတိပဋ္ဌာန်တရားကို အမြဲရှုက်ဆောင်နိုင်သော
သူသည် လူပင်ဖြစ်သော်လည်း ရဟန်းဟူ၍ပင် ဆိုအပ်၏။ ထို
ကြောင့် အဋ္ဌကထာ၌ ပဋိပန္နကောဒေဝေါဝါ ဟောတုမနုသော
ဝါ ဘိက္ခုသင်္ချံ ဝစ္ဆတိယေဝ ဟု ဆိုသတည်း။

*

ကာယာနုပဿနာ အာနာပါနပဗ္ဗ

၃၇၄။ ဘိက္ခဝေ၊တို့။ ကထဉ္စကေနအာကာရေန၊အဘယ်သို့
သော အခြင်း အရာဖြင့်။ ဘိက္ခု၊သည်။ ကာယေ၊ ရူပကာယ၌။
(ခန္ဓာကိုယ်၌၊ လည်းဟူ)။ ကာယာနုပဿီ၊ ရူပကာယကို အဖန်
တလဲလဲရှုသည်ဖြစ်၍။ ဝိဟရတိ၊ နေသနည်း။ (အဘယ်အရိယာပုထ်
လေးပါးကို ဆောင်သနည်း ဟူမူကား)။ ဘိက္ခဝေ၊ ရဟန်းတို့။
ဣဓံ၌။ ဘိက္ခု၊ ရဟန်းသည်။ အရညဂတောပါ၊ တောသို့ကပ်၍
လည်းကောင်း။ ရုက္ခမူလဂတောဝါ၊ သစ်ပင်ရင်းသို့ကပ်၍လည်း
ကောင်း။ သုညာဂါရဂတောဝါ၊ ဆိပ်ငြိမ်ရာအရပ်သို့ကပ်၍လည်း
ကောင်း။ ပလ္လင်္ဂံ၊ ထက်ဝယ်ကို။ အာဘုဇိတွာ၊ ဖွဲ့၍။ ဥဇု။
ဖြောင့်စွာ။ ကာယံ၊ကိုယ်ကို။ ပဏိဓာယ။ ထား၍။ ပရိမုခံ၊ ကမ္မဋ္ဌာန်း
သို့ ရှေးရှု။ သတိံ၊ကို။ ဥပဋ္ဌပေတွာ၊ ၍။ နိသီဒတိ၊ နေ၏။ သော
ဘိက္ခု၊ သည်။ သတောဝ၊ သတိနှင့် ပြည့်စုံသည်ဖြစ်၍သာလျှင်။
အဿသတိ၊ ထွက်သက်ကိုဖြစ်စေ၏။ သတောဝ၊ သတိနှင့် ပြည့်စုံ
သည်ဖြစ်၍သာလျှင်။ ပဿသတိ၊ ဝင်သက်ကို ဖြစ်စေ၏။ ဒီဃံဝါ၊
ရှည်စွာမူလည်း။ အဿသန္တော၊ ထွက်သက်ကိုဖြစ်စေသည်ဖြစ်၍။
အဟံ၊သည်။ ဒီဃံ၊ရှည်စွာ၊ အဿသာမိ၊ ထွက်သက်ကိုဖြစ်စေ၏။
ဣတိ၊ဤသို့။ ပဇာနာတိ၊အပြားအားဖြင့် သိ၏။ ဒီဃံဝါ၊မူလည်း။
ပဿသန္တော၊ ဝင်သက်ကို ဖြစ်စေသည်ဖြစ်၍။ အဟံ၊သည်။ ဒီဃံ၊

စွာ။ ပဿသာမိ ဝင်သက်ကိုဖြစ်စေ၏။ ဣတိ၊ သို့။ ပဇာနာတိ၊ ၎င်း။
 ရသံ၊ ပါး။ တိုစွာမူလည်း။ အဿသန္တော၊ ဖြစ်၍။ ရသံ၊ စွာ။ အဿ
 သမိ၊ ၎င်း။ ဣတိ၊ ဤသို့။ ပဇာနာတိ၊ ၎င်း။ ရသံ၊ ဝါ၊ မူလည်း။ ပဿ
 သန္တော၊ ဝင်သက်ဖြစ်စေသည် ဖြစ်၍။ ရသံ၊ စွာ။ ပဿသာမိ၊ ၎င်း။
 ဣတိ၊ သို့။ ပဇာနာတိ၊ ၎င်း။ သဗ္ဗကာယပဋိသံဝေဒီ၊ အလုံးစုံသော
 ထွက်သက်ဝင်သက်အပေါင်းကို ထင်စွာပြုသည်ဖြစ်၍။ (အလုံးစုံ
 သော ထွက်သက်ဝင်သက်အပေါင်းကို သိသည်ဖြစ်၍၊ လည်းဟူ)။
 အဿသိသာမိ၊ ထွက်သက်ကိုဖြစ်စေအံ့။ ဣတိ၊ သို့။ သိက္ခတိ၊ လုံ့လ
 ပြု၏။ သဗ္ဗကာယ ပဋိသံဝေဒီ၊ ဖြစ်၍။ ပဿသိသာမိ၊ ဝင်သက်ကို
 ဖြစ်စေအံ့။ ဣတိ၊ ဤသို့။ သိက္ခတိ၊ ၎င်း။ ကာယသင်္ခါရံ၊ ရုန့်ရင်းသော
 ကာယသင်္ခါရကို။ ပဿမ္ဘယံ-ပဿမ္ဘယန္တော၊ ငြိမ်းစေသည်ဖြစ်၍။
 အဿသိသာမိ၊ ထွက်သက်ကို ဖြစ်စေအံ့။ ဣတိ၊ သို့။ သိက္ခတိ၊ ၎င်း။
 ကာယသင်္ခါရံ၊ ရုန့်ရင်းသော ကာယသင်္ခါရကို။ ပဿမ္ဘယံ ပဿမ္ဘ
 ယန္တော၊ ငြိမ်းစေသည်ဖြစ်၍။ ပဿသိသာမိ၊ ဝင်သက်ကိုဖြစ်စေ
 အံ့။ ဣတိ၊ သို့။ သိက္ခတိ၊ ၎င်း။

သိက္ခဝေ၊ တို့။ သေယျထာပိ၊ ဥပမာ အဘယ်ကဲ့သို့နည်း - ဟူမူ
 ကား။ ဒက္ခော၊ လိမ္မာစွာသော။ တမကာရောဝါ၊ ပွတ်သမားသည်
 လည်းကောင်း။ တမကာရန္တောဝါသိဝါ၊ ပွတ်သမား၏ တပည့်
 သည်လည်းကောင်း။ ဒီဃံဝါ၊ ရှည်စွာမူလည်း။ အဉ္စန္တော၊ ဝင်သည်
 ဖြစ်၍။ ဒီဃံ၊ ရှည်စွာ။ အဉ္စန္တောမိ၊ ဝင်၏။ ဣတိ၊ သို့။ ပဇာနာတိယထာ၊
 အပြားအားဖြင့် သိသကဲ့သို့။ ရသံ၊ ဝါ၊ တိုစွာမူလည်း။ အဉ္စန္တော၊
 ဝင်သည် ဖြစ်၍။ ရသံ၊ စွာ။ အဉ္စန္တောမိ၊ ဝင်၏။ ဣတိ၊ သို့။ ပဇာနာတိ
 ယထာ၊ ကဲ့သို့။ ဧဝမေဝခေါ၊ တူ။ သိက္ခဝေ၊ တိ။ ပ။ ဣတိ၊ သို့။ အဇ္ဈတ္တံ၊
 မိမိ၏ သန္တာန်၌ဖြစ်သော။ ကာယေဝါ၊ ထွက်သက် ဝင်သက်
 အပေါင်း၌လည်း။ ကာယာနုပဿီ၊ ထွက်သက်ဝင်သက်အပေါင်း
 ကို အဖန်တလဲလဲ ရှုသည်ဖြစ်၍။ ဝိဟရတိ၊ ၎င်း။ ဗဟိဒ္ဓါ၊ သူတပါး
 သန္တာန်၌ ဖြစ်သော။ ကာယေဝါ၊ ထွက်သက် ဝင်သက် အပေါင်း
 ၌လည်း။ ကာယာနုပဿီ၊ ထွက်သက်ဝင်သက်အပေါင်းကိုအဖန်

တလဲလဲရှုသည်ဖြစ်၍။ ဝိဟရတိ။ ။ အတ္တတ္တဗဟိဒ္ဓါ၊ ရံခါမိမိသန္တာန်
 ရံခါ သူတပါးသန္တာန်၌ဖြစ်သော။ ကာယေဝါ၊ ၌လည်း။ ကာယာနု
 ပဿိ၊ ဖြစ်၍။ ဝိဟရတိ။ ။ ကာယသ္မိံ၊ ထွက်သက် ဝင်သက်
 အပေါင်း၌။ သမုဒယဓမ္မာနု ပဿိဝါ ဖြစ်ကြောင်းကို အဖန်
 တလဲလဲ ရှုသည်ဖြစ်၍လည်း။ ဝိဟရတိ။ ။ ကာယသ္မိံ၊ ၌။ ဝယ
 ဓမ္မာနုပဿိဝါ၊ ပျက်ခြင်းသဘောကို အဖန်တလဲလဲ ရှုသည်ဖြစ်၍
 လည်းကောင်း။ ဝိဟရတိ။ ။ ကာယသ္မိံ၊ ၌။ သမုဒယဝယဓမ္မာ
 နုပဿိဝါ၊ ဖြစ်ခြင်းသဘော ပျက်ခြင်း သဘောကို အဖန်တလဲ
 ရှုသည်ဖြစ်၍ လည်းကောင်း။ ဝိဟရတိ။ ။ ကာယောဝါ၊ ဆံ
 အမွေ့ အစရှိသော ကောဋ္ဌာသအပေါင်းသည်သာလျှင်။ (သူတ
 ရုပ် ဥပါဒါရုပ်ဖြစ်သော ရုပ်အပေါင်းသည်သာလျှင်၊ လည်းဟူ)။
 အတ္ထိ။ ။ ဣတိဝါပန၊ ဤသို့။ အသတိက္ခုနော၊ ။ သတိ၊ သတိ
 သည်။ ပစ္စုပဋ္ဌိတာ၊ ရှေးရှုထင်သည်။ ဟောတိ၊ ဖြစ်၏။ ယာဝ
 ဒေဝဉာဏ မတ္တာယ၊ ဉာဏ်၏ပွားခြင်း အကျိုးငှါ လည်းကောင်း။
 ယာဝဒေဝ ပဋိသတိမတ္တာယ၊ သတိ၏ ပွားခြင်း အကျိုးငှါသာ
 လည်းကောင်း။ အနိသိတောစ၊ ဟဏ္ဍာဒိဋ္ဌိတို့ကို မမှီမူ၍လည်း။
 ဝိဟရတိ။ ။ လောကေ၊ ဥပါဒါနက္ခန္ဓာ ဟူသော လောက၌။
 ကိဉ္စိ၊ တစုံတခုသော သဘောတရားကို။ အတ္တာတိဝါ၊ ငါ၏ကိုယ်
 ဟူ၍လည်းကောင်း။ အတ္တနိယံဝါ၊ ငါ၏ကိုယ်နှင့်စပ်၍ဖြစ်၏ဟူ၍
 လည်းကောင်း။ နစဥပါဒိယတိ၊ မစွဲလမ်း။ တိက္ခဝေ၊ တို့။ ဧဝံပိ
 ခေါ၊ ဤသို့လည်း။ တိက္ခု၊ သည်။ ကာယေ၊ ၌။ ကာယာနုပဿိ၊
 ဖြစ်၍။ ဝိဟရတိ။ နေ၏။

အာနာပါနပဗ္ဗ၊ ထွက်သက်ဝင်သက်အပိုင်းသည်။ (ထွက်သက်
 ဝင်သက် အဆစ်သည်လည်း၊ ဟူ)။ နိဋ္ဌိတံ၊ ပြီးပြီ။

ကာယာနုပဿနာ ဣရိယာပထပဗ္ဗ

၃၇၅။ ဘိက္ခဝေ၊ တို့။ ပုနစပရံ၊ တပါးတုံ။ ဘိက္ခု၊ တို့သည်။
 ဝစ္ဆန္တောဝါ၊ သွားသော်လည်း။ အဟံ၊ သည်။ ဝစ္ဆာမိ၊ သွား၏။
 ဣတိ၊ သို့။ ပဇာနာတိ၊ အပြားအားဖြင့် သိ၏။ ဌိတောဝါ၊ ရပ်သော်
 လည်း။ အဟံ၊ သည်။ ဌိတော၊ ရပ်သည်။ အမှိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။
 ပဇာနာတိ၊ ၏။ နိသိန္ဓောဝါ၊ ထိုင်သော်လည်း။ အဟံ၊ သည်။
 နိသိန္ဓော၊ ထိုင်သည်။ အမှိ၊ ၏။ ဣတိ၊ သို့။ မဇာနာတိ၊ ၏။ သယာ
 နောဝါ၊ လျောင်းသော်လည်း။ အဟံ၊ သည်။ သယာနော၊ လျောင်း
 သည်။ အမှိ၊ ၏။ ဣတိ၊ သို့။ ပဇာနာတိ၊ ၏။ ယထာယထာဝါ၊ ပန၊
 အကြင် အကြင်သို့သော အခြင်းအရာဖြင့်။ အသဘိက္ခုနော၊ ၏။
 ကာယော၊ ခန္ဓာကိုယ်ကို။ ပဏိဟိတော၊ ထားအပ်သည်။ ဟောတိ၊
 ၏။ ဟထာတထာ၊ ထိုထိုသို့သော အခြင်းအရာဖြင့်။ နံကာယံ၊ ထို
 ခန္ဓာကိုယ်ကို။ ပဇာနာတိ၊ ၏။ ဣတိ၊ သို့။ အဇ္ဈတ္တံ၊ သော။ ကာယေ
 ဝါ၊ ရူပကာယ၌လည်း။ ကာယာနုပဿိ၊ ရူပကာယကို အဖန်
 တလဲလဲ ရှုသည်ဖြစ်၍။ ဝိဟရတိ၊ ၏။ ပ။

အမှာ

သွားတတ်သော တစုံတယောက်သောသူဟူ၍မရှိ၊
 ရပ်တတ်သောသူဟူ၍လည်းမရှိ၊ ထိုင်တတ်သောသူ
 ဟူ၍လည်းမရှိ၊ လျောင်းတတ်သောသူ ဟူ၍လည်းမရှိ၊ စိတ်ကြောင့်
 ဖြစ်သော ဝါယောဓာတ်၏ ထိုထိုအရပ်သို့နှံ့၍ ဖြစ်သည်သာလျှင်
 သွားသည်မည်၏။ ဤသို့အစရှိသည်ဖြင့် နှလုံးသွင်းသော ရဟန်း
 သည် သွားခြင်း၌ ပညာဖြင့် ဆင်ခြင်၍ ကဗ္ဗဒ္ဓာန်းကို ပွားစေ၍
 သွားသည်သာ မည်၏။

ဣရိယာပထပဗ္ဗ၊ ဣရိယာပုထ်အပိုင်းသည်။ နိဌိတံ၊ ပြီးပြီ။

*

ကာယာနုပဿနာ သမ္ပဇာနပဗ္ဗ

၃၇၆။ ဘိက္ခဝေ၊ ရဟန်းတို့။ ပုနစပရံ၊ တပါးတုံ။ ဘိက္ခု၊ ရဟန်း
 သည်။ အဘိက္ကန္တေ၊ ရှေးသို့ တက်သော်လည်းကောင်း။ ပရိက္ကန္တေ၊

နောက်သို့ ဆုတ်သော်လည်းကောင်း။ သမ္ပဇာနကာရီ၊ ပညာနှင့်
 ဆင်ခြင်၍သာ ရှေ့သို့ တက်ခြင်း နောက်သို့ ဆုတ်ခြင်းကိုပြုလေ့
 ရှိသည်။ ဟောတိ။ ။ ။ အာလောကိတေ၊ တူရုကြည့်သော်လည်း
 ကောင်း။ ဝိလောကိတေ၊ တစောင်း ကြည့်သော်လည်းကောင်း။
 သမ္ပဇာန ကာရီ၊ ပညာနှင့် ဆင်ခြင်၍သာ တူရုကြည့်ခြင်း
 တစောင်းကြည့်ခြင်းကို ပြုလေ့ရှိသည်။ ဟောတိ။ ။ သမိဉ္ဇိတေ၊
 လက်ခြေတို့ကို ခွေသော်လည်းကောင်း။ ပသာရိတေ၊ လက်ခြေတို့
 ကို ဆန့်သော်လည်းကောင်း။ သမ္ပဇာနကာရီ၊ ပညာနှင့် ဆင်
 ခြင်၍သာ လက်ခြေတို့ကို ခွေခြင်း ဆန့်ခြင်းကို ပြုလေ့ရှိသည်။
 ဟောတိ။ ။ သဗ္ဗာဋီ ပတ္တစိဝရောရဏော၊ ဒုက္ခံ သပိတ်သင်္ကန်း
 ကို ဆောင်ခြင်း၌။ သမ္ပဇာနကာရီ၊ ပညာနှင့်ဆင်ခြင်၍သာဒုက္ခံ
 သပိတ်သင်္ကန်းကို ဆောင်ခြင်းကို ပြုလေ့ရှိသည်။ ဟောတိ။ ။
 အသိတေ။ စားသော်လည်းကောင်း။ ဝိတေ။ သောက်သော်လည်း
 ကောင်း။ ခါယိတေ၊ ခဲသော်လည်းကောင်း။ သာယိတေ၊ လျက်
 သော်လည်းကောင်း။ သမ္ပဇာနကာရီ။ ပညာနှင့် ဆင်ခြင်၍သာ
 စားခြင်း သောက်ခြင်း စသည်ကို ပြုလေ့ရှိသည်။ ဟောတိ။ ။
 ဥစ္စာရပဿာဝကမ္မေ၊ ကျင်ကြီးကျင်ငယ် စွန့်သော အမှုကိုပြုခြင်း၌။
 သမ္ပဇာနကာရီ၊ ပညာနှင့်ဆင်ခြင်၍သာ ကျင်ကြီးကျင်ငယ်ကိုစွန့်
 ခြင်းကို ပြုလေ့ရှိသည်။ ဟောတိ။ ။ ဝတေ၊ သွားသော်လည်း
 ကောင်း။ ဌိတေ၊ ရပ်သော်လည်းကောင်း။ နိသိဇ္ဇေ၊ ထိုင်သော်
 လည်းကောင်း။ ဇာဂရိတေ။ နိုးသော်လည်းကောင်း။ ဘာသိတေ၊
 စကားဆိုသော်လည်းကောင်း။ တုဏှိဘာဝေ၊ ဆိတ်ဆိတ်နေသော်
 လည်းကောင်း။ သမ္ပဇာနကာရီ၊ ပညာနှင့် ဆင်ခြင်၍သာ သွား
 ခြင်း အစရှိသည်ကို ပြုလေ့ရှိသည်။ ဟောတိ။ ဖြစ်၏။ ဣတိ၊ ဤသို့။
 အဇ္ဈတ္တံ၊ မိမိသန္တာန်၌ ဖြစ်သော။ ကာယေဝါ၊ ရူပကာယ၌
 လည်း။ ပ။

သမ္ပာ ဝါသွားသည်ရှိသော် သွားခြင်းကြောင့် အကျိုး
 စီးပွား ဖြစ်အံ့ လော။ လျောက်ပတ် အံ့လော။

မလျောက်ပတ်အံ့လောဟု ဆင်ခြင်၍ သွားခြင်း အစရှိသည်ကို ပြုခြင်းသည် ပညာဖြင့် ဆင်ခြင်၍ သွားခြင်းအစရှိသည်ကို ပြုသည် မည်၏။

သမ္ပဇာနပဗ္ဗံ၊ သမ္ပဇာနအပိုင်းသည်။ နိဗ္ဗိတံ၊ ဖြို။

*

ကဒယာနုပဿနာ ဝဒ္ဓိကူလမနသိကာရပဗ္ဗ

၃၇၇။ သိက္ခဝေ၊ ထို။ ပုနစပရံ၊ တပါးတုံ၊ သိက္ခ၊ သည်။ ပါဒတုလော၊ ခြေဘဝါးအပြင်မှ။ ဥဒ္ဓံ၊ အထက်ဖြစ်ထသော။ ကေသ မတ္တကာ၊ ဆံဖျားမှ။ အဓော၊ အောက်ဖြစ်ထသော။ တစပရိယန္တံ၊ အရေပါးလျှင် အဆုံးရှိထသော။ (အရေပါးလျှင် အပိုင်းအခြား ရှိထသော၊ လည်းဟူ)။ နာနပ္ပကာရဿ၊ အထူးထူး အပြားပြား ရှိသော။ အသုစိနော၊ မစင်ဖြင့်။ ပူရံ၊ ပြည့်ထသော။ ဣမမေဝကာယံ၊ ဤရူပကာယကိုသာလျှင်။ ပစ္စဝေက္ခတိ၊ ဆင်ခြင်၏။ ကိံပစ္စဝေက္ခ တိ၊ အသို့ဆင်ခြင်သနည်းဟူမူကား။ မေ၊ ငါ၏။ ဣမသ္မိံကာယေ၊ ဤခန္ဓာကိုယ်၌။ ကေသာစ၊ ဆံတို့သည်လည်းကောင်း။ လောမာစ၊ အမွှေးတို့သည် လည်းကောင်း၊ နခါစ၊ ခြေသည်းလက်သည်းတို့ သည်လည်းကောင်း။ ဒန္တာစ၊ သွားတို့သည်လည်းကောင်း။ အတ္ထိ သန္တိ၊ ရှိကုန်၏။ တစောစ၊ အရေသည် လည်းကောင်း။ မံသဉ္ဇ၊ အသား သည်လည်းကောင်း။ နှာရူစ၊ အကြောသည် လည်း ကောင်း။ အဒ္ဓိစ၊ အရိုးသည် လည်းကောင်း။ အဒ္ဓိမိဉ္ဇဉ္ဇ၊ ခြင်ဆီ သည် လည်း ကောင်း။ ဝက္ကဉ္ဇ၊ အ ညှိ သည် လည်း ကောင်း။ ဟဒယဉ္ဇ၊ နှလုံးသည် လည်းကောင်း။ ယကနဉ္ဇ၊ အသည်းသည် လည်းကောင်း။ ကိလောမကဉ္ဇ၊ အမြှေး သည် လည်း ကောင်း။ ပိဟကဉ္ဇ၊ အဖျင်းသည် လည်းကောင်း။ ပပ္ဖါသဉ္ဇ၊ အဆုတ်သည် လည်းကောင်း။ အန္တဉ္ဇ၊ အူမသည်လည်းကောင်း။ အန္တဂုဏဉ္ဇ၊ အူသိမ်သည် လည်းကောင်း။ ဗြဒရိယဉ္ဇ၊ အစာသစ်သည် လည်း ကောင်း။ ကရီသဉ္ဇ၊ အစာဟောင်းသည် လည်းကောင်း။ ပိတ္တဉ္ဇ၊

သည်းခြေသည် လည်းကောင်း။ သေမှဉ္ဇ၊ သလိုပ်သည် လည်းကောင်း။ ပုဗ္ဗောစ၊ ပြည်သည် လည်းကောင်း။ လောဟိတဉ္ဇ၊ အသွေးသည်လည်းကောင်း။ သေဒေါစ၊ ချွေးသည်လည်းကောင်း။ မေဒေါစ၊ အဆီခဲသည် လည်းကောင်း။ အသုစ၊ မျက်ရည်သည် လည်းကောင်း။ ဝံသာစ၊ ဆီကြည်သည်လည်းကောင်း။ ခေဠောစ၊ တံတွေးသည် လည်းကောင်း။ သိဗ်ာဏိကာစ၊ နှပ်သည်လည်းကောင်း။ လသိကာစ၊ အစေးသည် လည်းကောင်း။ မုတ္တဉ္ဇ၊ ကျင်ငယ်သည်လည်းကောင်း။ အတ္ထိ၊ ၎်။ ဣတိ၊ သို့။ ပစ္စဝေက္ခတိ၊ ဆင်ခြင်၏။

ဘိက္ခဝေ၊ တို့။ သေယျထာပွ၊ နည်းဟူမူကား။ ဥဘတောဓုခါ၊ အောက်အထက်နှစ်ပါး၌ မျက်နှာဝရှိသော။ ပုဋ္ဌောဋ္ဌိ၊ အိတ်သည်။ နာနာဝိဟိတသံ၊ အထူးထူးအပြားပြား ရှိသော။ ခညသံ၊ စပါးဖြင့်။ ပူရာ၊ ပြည့်သည်။ ဟောတိ၊ ၎်။ ဣဒံ၊ ဤအထူးထူးအပြားပြား ရှိသော စပါးတို့ဖြင့် ပြည့်၏ ဟူသည်ကား။ သေယျထာကတမ္ပိ၊ မူကား။ သာလီနဉ္ဇ၊ သလေးတို့ဖြင့် လည်းကောင်း။ ဝိဟိနဉ္ဇ၊ စပါးတို့ဖြင့် လည်းကောင်း။ မုဂ္ဂါနဉ္ဇ၊ ဝဲနောက်တို့ဖြင့် လည်းကောင်း။ မာသာနဉ္ဇ၊ ဝဲလွန်းတို့ဖြင့်လည်းကောင်း။ တိလာနဉ္ဇ၊ နှမ်းတို့ဖြင့် လည်းကောင်း။ တဏှုလာ ဉ္ဇ၊ ဆန်တို့ဖြင့် လည်းကောင်း။ ပူရာ၊ ပြည့်သည်။ ဟောတိ၊ ၎်။ တမေနံ၊ ထိုအိတ်ကို။ စက္ခုမာ၊ စက္ခုပသာဒ နှင့်ပြည့်စုံသော။ ပုရိသော၊ သည်။ မုဉ္ဇိတွာ၊ ဖြေ၍။ ပစ္စဝေက္ခေယျ၊ ဆင်ခြင်ရာ၏။ ကိံ ပစ္စဝေက္ခေယျ၊ အသို့ ဆင်ခြင်ရာသနည်း ဟူမူကား။ ဣမေ၊ ဤသည်တို့ကား။ သာလီ၊ သလေးတို့တည်း။ ဣမေ၊ ဤသည်တို့ကား။ ဝိဟိ၊ စပါးတို့တည်း။ ဣမေ၊ ဤသည်တို့ကား။ မုဂ္ဂါ၊ ဝဲနောက်တို့တည်း။ ဣမေ၊ တို့ကား။ မာသာ၊ ဝဲလွန်းတို့တည်း။ ဣမေ၊ တို့ကား။ တိလာ၊ နှမ်းတို့တည်း။ ဣမေ၊ တို့ကား။ တဏှုလာ၊ ဆန်တို့တည်း။ ဣတိ၊ သို့။ ပစ္စဝေက္ခေယျယထာ၊ ဆင်ခြင်ရာသကဲ့သို့။ ဧဝမေဝခေါ၊ ထိုအတူလျှင်။ ဘိက္ခဝေ၊ တို့။ ဘိက္ခု၊ ရဟန်းသည်။ ပ။ အတ္ထိ၊ ရှိ၏။ ဣတိ၊ ဤသို့။ ပစ္စဝေက္ခတိ၊ ၎်။ ဣတိ၊ ဤသို့။

အဇ္ဈတ္တံ၊ သော။ကာယေ၊ ရူပကာယဉ္စိ။ကာယာနုပဿိ၊ ဆံအမ္ပေ၊
အစရှိသော ကောဠာသအပေါင်းကို အဖန်တလဲလဲ ရှုသည်ဖြစ်၍။
ဝိဟရတိ၊ ဧ။ပ။

ပဋိကူလမနုသိကာရပဗ္ဗ၊ စက်ဆုတ်ဖွယ်သော ကောဠာသ
အစုသည်။ နိဋ္ဌိတံ၊ ပြီးပြီ။

*

ကာယာနုပဿနာ ဓာဏူမနုသိကာရပဗ္ဗ

၃၇၀။ ဘိက္ခဝေ၊ တို့။ ပုနစပရံ၊ တုံ။ ဘိက္ခု၊ သည်။ ယထာ
ဋ္ဌိတံ၊ တည်တိုင်းသာလျှင်ဖြစ်သော။ ယထာပဏိဟိတံ၊ ထားတိုင်း
သာလျှင်ဖြစ်သော။ ဣမမေဝကာယံ၊ ဤရူပကာယကို။ (ဤခန္ဓာ
ကိုယ်ကို လည်းဟူ)။ ဓာတုသော၊ ဓာတ်အားဖြင့်။ ပစ္စဝေက္ခတိ၊
၏။ ကိ° ပစ္စဝေက္ခတိ၊ နည်းဟူမူကား။ ဣမသ္မိ° ကာယေ၊ ဤခန္ဓာကိုယ်
၌။ ပထဝီဓာတု၊ ပထဝီဓာတ်သည်။ အတ္ထိ၊ ဧ။ အာပေါဓာတု၊
သည်။ အတ္ထိ၊ ဧ။ တေဇောဓာတု၊ သည်။ အတ္ထိ၊ ဧ။ ဝါယောဓာတု၊
သည်။ အတ္ထိ၊ ဧ။ ဣတိ၊ သို့။ ပစ္စဝေက္ခတိ၊ ဧ။

ဘိက္ခဝေ၊ တို့။ သေယျာထာပိ၊ ဥပမာအဘယ်သို့နည်းဟူမူကား။
ဒက္ခော၊ လိမ္မာသော။ ဂေါဃာတကောဝါ၊ နွားသတ်ယောက်ျား
သည် လည်းကောင်း။ ဂေါဃာတကန္တေဝါသိဝါ၊ နွားသတ်
ယောက်ျားတပည့်သည် လည်းကောင်း။ ဂါရိ°၊ နွားမကို။ ဝမိတွာ၊
သတ်၍။ စတုမဟာပထေ၊ ခရီးမလေးကြောင်းတို့၏ဆုံရာ၌။ ဗိလ
သော။ အဖို့အားဖြင့်။ (အစုံအားဖြင့်၊ လည်းဟူ)။ ဝိဘဇိတွာ၊
ခွဲဝေ၍။ နိသိန္ဓော၊ နေသည်။ အဿဟောတိယထာ၊ ဖြစ်သကဲ့သို့။
ဧဝမေခေါ၊ ထိုအတူလျှင်။ ဘိက္ခဝေ၊ တို့။ ဘိက္ခု၊ သည်။ ယထာ
ဋ္ဌိတံ၊ တည်တိုင်းသော။ ယထာပဏိဟိတံ၊ ထားတိုင်းသော။
ဣမမေဝကာယံ၊ ကို။ ဓာတုသော၊ အားဖြင့်။ ပစ္စဝေက္ခတိ၊ ဧ။
ကိ° ပစ္စဝေက္ခတိ၊ နည်းဟူမူကား။ မေ၊ ဧ။ ဣမသ္မိ° ကာယေ၊ ၌။
ပထဝီဓာတု၊ သည်။ အတ္ထိ၊ ဧ။ပ။ ဝါယောဓာတု၊ သည်။ အတ္ထိ၊ ဧ။

ဣတိ၊ သို့။ ပစ္စဝေက္ခတိ၊ ဧ။ ဣတိ၊ သို့။ အဇ္ဈတ္တံ၊ ဝိမိသန္တာနန္တုဖြစ်
သေဝ။ ကာယေ၊ ဣ။ ကာယာနုပဿိ၊ ဓာတ်အပေါင်းကို အဖန်
စာလဲလဲရှုသည်ဖြစ်၍။ ဝိဟရတိ၊ ဧ။ ပ။

ဓာတုမနသိဟာရပဗ္ဗံ၊ ဓာတ်မျှသာဟူ၍ နှလုံးသွင်းသော
အဆစ်သည်။ နိဋ္ဌိတံ၊ ပြီးပြီ။

*

ကာယာနုပဿနာ နဝသိဝထိကပဗ္ဗ

၃၇၉။ ဘိက္ခဝေ၊ တို့။ ပုနစ်ပရံ၊ တပါးတုံ။ ဘိက္ခ၊ သည်။
သိဝထိကာယ၊ သင်းချိုင်း၌။ (သူသေကောင်ကို စွန့်ရာ၌၊ လည်း
ဟူ)။ ဆဋ္ဌိတံ၊ စွန့်အပ်ထသော။ ဧကောဟမတံ၊ သေ၍ တရက်ရှိ
ပြီးသော။ သရိရံဝါ၊ အကောင်ကိုလည်းကောင်း။ ဣဟမတံ၊ သေ၍
နှစ်ရက်ပြီးသော။ သရိရံဝါ၊ ကိုလည်းကောင်း။ တိဟမတံဝါ၊ သေ
၍ သုံးရက်ရှိပြီးသော။ သရိရံဝါ၊ ကိုလည်းကောင်း။ ဥဒ္ဓုမာတကံ၊
ဖူးဖူးယောင်ပြီးသော။ သရိရံဝါ၊ ကိုလည်းကောင်း။ ဝိနိလကံ၊ ညှိ
ညှိမဲ့မဲ့ရှိသော။ သရိရံဝါ၊ လည်းကောင်း။ ဝိပုဗ္ဗကဇာတံ၊ ယိုသော
ပြည်ရှိသော။ သရိရံဝါ၊ ကိုလည်းကောင်း။ ပဿယျ၊ မြင်ရာ၏။
သောဘိက္ခ၊ သည်။ သရိရံသေယျထာပိ၊ သူသေကောင်ပုပ်ကဲ့သို့။
ဧဝံတထာ၊ တူ။ ဣမေဝကာယံ၊ ဤမိမိ၏ ခန္ဓာကိုယ်ကို။ ဥပသံဟ
ရတိ၊ ဆောင်၏။ ကိ ဥပသံဟရတိ၊ နည်းဟူမူကား။ အယံဝိခေါ ကာ
ယော၊ ဤဝါခန္ဓာကိုယ်သည်လည်း။ ဧဝံဓမ္မော၊ ဤသူသေကောင်
ပုပ်ကဲ့သို့ အပုပ်အတိသာပြည့်သော သဘောရှိ၏။ တနည်းကား
ဤသူသေကောင်ပုပ်ကဲ့သို့ ပုပ်သောသဘောရှိ၏။ ဧဝံဘာဝိ၊ ဤ
သူသေကောင်ပုပ်ကဲ့သို့ ဖြစ်ခြင်းသဘော ရှိ၏။ ဧဝံအနတိတော၊
ဤသူသေကောင်ပုပ်ကဲ့သို့ ပုပ်သောသဘောကို မလွန်နိုင်။ ဣတိ၊
သို့။ ဥပသဟရတိ၊ ဆောင်၏။ ဣတိ၊ ဤသို့။ အဇ္ဈတ္တံ၊ သော။ ကာယေ၊
၌။ ကာယာနုပဿိ၊ သူသေကောင် ပုပ်ကဲ့သို့ ရူပကာယကို ရှုလေ့
ရှိသည်ဖြစ်၍။ ဝိဟရတိ၊ ဧ။ ပ။

ဘိက္ခုဝေ၊တို့။ ပုနစပရံ၊ တံ။ ဘိက္ခု၊ သည်။ သိဝဏိကာယ၊
 သင်းချိုင်း၌။ ဆဒ္ဓိတံ၊ စွန့်အပ်သော။ ကာကေဟိဝဂ်၊ ကျီးတို့သည်
 မူလည်း။ ခဇ္ဇမာနံ၊ ခဲအပ်ထသော။ (ဆိတ်ဆွအပ်ထသော၊ လည်း
 ဟူ)။ ကုလလေဟိဝဂ်၊ စွန့်ရဲတို့သည်မူလည်း။ ခဇ္ဇမာနံ၊ ဆိတ်ဆွ
 အပ်ထသော။ ဂိဇ္ဈေဟိဝဂ်၊ လင်းတတို့သည်မူလည်း။ ခဇ္ဇမာနံ၊ ဆိတ်
 ဆွအပ်ထသော။ ကကေဟိဝဂ်၊ ဘုမ္မတီးငှက်တို့သည်မူလည်း။ ခဇ္ဇ
 မာနံ၊ ထသော။ သုနခေဟိဝဂ်၊ မူလည်း။ ခဇ္ဇမာနံ၊ ထသော။ ဗျဒ္ဓေ
 ဟိဝဂ်၊ ကျားတို့သည်မူလည်း။ ခဇ္ဇမာနံ၊ ခဲအပ်ထသော။ ဒီပီဟိဝဂ်၊
 သစ်တို့သည်မူလည်း။ ခဇ္ဇမာနံ၊ ထသော။ သိင်္ဂါလေဟိဝဂ်၊ မြေခွေး
 တို့သည်မူလည်း။ (တောခွေးတို့သည်၊ လည်းဟူ)။ ခဇ္ဇမာနံ၊
 ထသော။ ပိဝိဇေဟိ၊ အထူးထူးအပြားပြား ရှိကုန်သော။ ပါဏက
 ဇာတေဟိ။ ပိုးအပေါင်းတို့သည်မူလည်း။ ခဇ္ဇမာနံ၊ ခဲလေအပ်ထ
 သော။ သရီရံ၊ သူသေကောင်ကို။ ပဿေယျ၊ မြင်ရာ၏။ သောဘိက္ခု၊
 သည်။ တံသရီရံသေယျထာပိ၊ ထိုသူသေကောင်ကိုကဲ့သို့။ ဣမမေဝ
 ကာယံ၊ ဤမိမိ၏ခန္ဓာကိုယ်ကို။ ဥပသံဟရတိ၊ ၏။ ဥပသံဟရတိ၊
 နည်းဟူမူကား။ မေ၊ ၏။ အယံပိကာယော၊ ဤခန္ဓာကိုယ်သည်
 လည်း။ ဧဝံဓမ္မော၊ ဤသူသေကောင်ကဲ့သို့သော သဘောရှိ၏။ ဧဝံ
 ဘာဝီ၊ ဤသူသေကောင်ကဲ့သို့ ဖြစ်ခြင်းသဘော ရှိ၏။ ဧဝံအနတီ
 တော၊ ဤသူသေကောင်ကဲ့သို့သော သဘောကို မလွန်နိုင်။ ဣတိ။
 ဤသို့။ ဥပသံဟရတိ၊ ၏။ ဘိက္ခုဝေ၊ တို့။ ပုနစပရံ၊ တပါးတံ။
 ဘိက္ခု၊ သည်။ သိဝဏိကာယ၊ သင်းချိုင်း၌။ ဆဒ္ဓိတံ၊ စွန့်အပ်ထ
 သော။ သရီရံ၊ သူသေကောင်ကို။ ပဿေယျ၊ မြင်ရာ၏။ ကိဒိသံ၊
 အတယ်သို့သော သဘောရှိသော သူသေကောင်ကို။ ပဿေယျ၊
 နည်းဟူမူကား။ (နှစ်ပုဒ်ထည့်ပါ)။ သမံသလောဟိတံ၊ အသား
 အသွေးနှင့် တကွဖြစ်သော။ နှာရူသမ္ပန္နံ၊ အကြောသဖွယ်ထသော၊
 (အကြောတို့ဖြင့် ဖွဲ့အပ်ထသော၊ လည်းဟူ)။ အဋ္ဌိကသင်္ခလိကံ၊
 အရိုးစုသာဖြစ်သော အကောင်ကို။ ပဿေယျ၊ ၏။ သောဘိက္ခု၊
 သည်။ တံအဋ္ဌိကသင်္ခလိကံသေယျာထာပိ၊ ထိုသို့ အသားအသွေး

ရှိသော အကြောတို့ဖြင့် ဖွဲ့အပ်သော အရိုးစုသာ ဖြစ်သော အကောင်ကဲ့သို့။ ဣမဓောကာယံ၊ ဤမိမိ ခန္ဓာကိုယ်ကို။ ဥပသံ ဟရတိ၊ ၏။ (ဤသို့ အထက်ပါငြိကို ထောက်၍ယောဇနာလေ)။

ပုနစပရံ၊ တုံ။ ဘိက္ခဝေတို့။ (သေယျထာပိသရိရံသိဝထိကာယ ဆဋ္ဌိတံ၊ ဟူသော ပါဠိကို ပ-ဟုဇ်သတည်း)။ နိမံသလောဟိတ မက္ခိတံ၊ အသားမရှိသော အသွေးတို့ဖြင့် လိမ်းကျံအပ်သော၊ နှာရူ သမ္ပန္နံ၊ အကြောတို့ဖြင့် ဖွဲ့အပ်သော။ အဋ္ဌိကသင်္ခလိကံ၊ အရိုးစုသာ ဖြစ်သော အကောင်ကို။ ပသေယျ၊ ၏။ သောဘိက္ခု၊ သည်း။ တံ သရိရံသေယျထာပိ၊ ထိုအသားမရှိသော အသွေးတို့ဖြင့် လိမ်းကျံ အပ်သော အကြောတို့ဖြင့် ဖွဲ့အပ်သော အကောင်ကဲ့သို့။ ဣမ ဓေဝကာယံ၊ ဤမိမိ၏ခန္ဓာကိုယ်ကို။ ဥပသံဟရတိ၊ ၏။ ပ။ အပဂတမံ သလောဟိတံ၊ အသားအသွေးမရှိသော။ နှာရူသမ္ပန္နံ၊ အကြောတို့ ဖြင့် ဖွဲ့အပ်သော။ အဋ္ဌိကသင်္ခလိကံ၊ ကို။ မသေယျ၊ ၏။ သောဘိက္ခု၊ သည်း။ တံသရိရံသေယျထာပိ၊ ထို အသား အသွေး မရှိသော အကြောတို့ဖြင့် ဖွဲ့အပ်သော အကောင်ကဲ့သို့။ ဣမဓေဝကာယံ၊ ကို။ ဥပသံဟရတိ၊ ၏။ ပ။ ဘိက္ခဝေတို့၊ ပုနစပရံ၊ တုံ။ ဘိက္ခု၊ သည်း။ သိဝထိ ကာယ၊ ဌံ။ ဆဋ္ဌိတံ၊ သော။ သရိရံ၊ ကို ပသေယျ၊ ၏။ ကိဒိသံ၊ အတယ်သို့သဘောရှိသော အကောင်ကို။ ပသေယျ၊ နည်းဟူမူ ကား။ အညေန၊ တပါးသော အရပ်မျက်နှာ အဖို့ဖြင့်။ ဟတ္ထဋ္ဌိကံ၊ လက်ရိုးကို။ အညေန၊ ဖြင့်။ ပါဒဋ္ဌိကံ၊ ခြေရိုးကို။ အညေန၊ ဖြင့်။ ဂေါဗ္ဗ ကဋ္ဌိကံ၊ ဖမျက်ရိုးကို။ အညေန၊ ဖြင့်။ ဇာဗိဋ္ဌိကံ၊ မြင်းခေါင်းရိုးကို။ အညေန၊ ဖြင့်။ ဦရုဋ္ဌိကံ၊ ပေါင်ရိုးကို။ အညေန၊ ဖြင့်။ ကဋ္ဌိဋ္ဌိကံ၊ ခါးရိုး ကို။ အညေ၊ ဖြင့်။ ဖါသုကဋ္ဌိကံ၊ နံရိုးကို။ အညေန၊ ဖြင့်။ ပိဋ္ဌိဋ္ဌိကံ၊ ကျောက်ကုန်းရိုးကို။ အညေန၊ ဖြင့်။ ခန္ဓဋ္ဌိကံ၊ ကို။ အညေန၊ ဖြင့်။ ဂိဝဋ္ဌိကံ၊ လည်ရိုးကို။ အညေန၊ ဖြင့်။ ဟနုကဋ္ဌိကံ၊ မေးရိုးကို။ အညေန၊ ဖြင့်။ ဒန္တဋ္ဌိကံ၊ သွားရိုးကို။ အညေန၊ တပါးသော အရပ်မျက်နှာ အဖို့ဖြင့်။ သိသကဋ္ဌာဟံ၊ ဦးခေါင်းခွံကို။ (ဣတိ၊ ထည့်ပါ)။ ဣတိ၊ ဤသို့။ နာနာဒိသာဝိဒိသာဟိ၊ အထူးထူးသော တူရူသော အရပ်

မျက်နှာ တူရူမဟုတ်သော အရုပ်မျက်နှာတို့ဖြင့်၊ တနည်းကား။ နာ
 နာဒိသာဝိဒိသာသု၊ တို့၌။ (ရှေးနည်းအလိုဟိဝိဘတ်ကျေသတည်း။
 နေ့စက်နည်းအလိုသုပိဘတ်ကျေသတည်း)။ ဝိက္ခိတ္တာနိပစ်အပ်ကုန်
 ထသော။ အပဂတသမ္ပန္နာနိ၊ အသားအသွေးအကြော ဖွဲ့ခြင်းမရှိ
 ကုန်ထသော။ အဋ္ဌကခနိ၊ အရိုးစုသာဖြစ်ကုန်ထသော။ သရီရာနိ၊
 သူသေကောင်တို့ကို။ ပဿေယျ၊ နိ။ သောဘိက္ခု၊ သည်။ တာနိအဋ္ဌိ-
 ကသရီ ရာနိယထာ၊ ထိုအသား အသွေး အကြော မရှိသော
 အရိုးစုသာဖြစ်သောအကောင်တို့ကဲ့သို့။ ဣမမေဝကာယံ၊ ဤမိမိ၏
 ခန္ဓာကိုယ်ကို။ ဥပသံဟရတိ၊ နိ။ ကိံ ဥပသံဟရတိ၊ နည်းဟူမူကား။
 အယံပိခေါကာယော၊ ဤငါ၏ ခန္ဓာကိုယ်သည်လည်း။ ဧဝံဓမ္မော၊
 ဤသို့ အရိုးစုသဘောရှိ၏။ ဧဝံဘာဝိ၊ ဤသို့အရိုးစုသာ ဖြစ်ခြင်း
 သဘောရှိ၏။ ဧဝံအနတိတော၊ ဤသို့ အရိုးစုဖြစ်ခြင်းသဘောကို
 မလွန်နိုင်။ ဣတိ၊ သို့။ ဥပသံဟရတိ၊ နိ။ ပ။ ဘိက္ခဝေ၊ တို့။

ပုနစပရံ၊ တံ။ ဘိက္ခု၊ သည်။ သိဝထိကာယ၊ ဌ။ ဆဋ္ဌိတံ၊ သော။
 သရီရံ၊ ကိ။ ပဿေယျ၊ နိ။ ကိဒိသံ၊ သော။ သရီရံ၊ ကိ။ ပဿေယျ၊
 နည်းဟူမူကား။ သေတခနိ၊ ဖြူကုန်ထသော။ သင်္ခရဏ္ဍပဋိဘာဝါနိ၊
 ခရုသင်းအဆင်းနှင့် တူသော အဆင်းရှိကုန်ထသော။ အဋ္ဌကခနိ၊
 အရိုးစုတို့ကို။ ပဿေယျ၊ နိ။ သောဘိက္ခု၊ သည်။ တံသရီရံ၊ သေယျ
 ထာပိ၊ ထိုဖြူသော ခရုသင်းအဆင်းနှင့်တူသော အဆင်းရှိကုန်
 သော အရိုးစုသာဖြစ်သော သူသေကောင်ကဲ့သို့။ ဣမေဝကာယံ၊
 ကိ။ ဥပသံဟရတိ၊ နိ။ ပ။ (ပုနစပရံဘိက္ခဝေ ဘိက္ခု၊ သေယျထာပိ-
 ပဿေယျ၊ သရီရံသိဝထိကာယဆဋ္ဌိတံ၊ ဟူသောပါဠိကို လ-ဟုတ်
 သံတည်း)။ ဘိက္ခဝေ၊ တို့။ ပုနစပရံ၊ တံ။ ဘိက္ခု၊ သည်။ သိဝထိ-
 ကာယ၊ ဌ။ ဆဋ္ဌိတံ၊ သော။ သရီရံ၊ ကိ။ ပဿေယျ၊ နိ။ ကိဒိသံ၊
 သော။ သရီရံ၊ ကိ။ ပဿေယျ၊ ဟူမူကား (ဤကဲ့သို့ လ-ဟုတ်ရာ၌
 ဖော်၍ ယောဇနာလေ)။ ပုဉ္ဇကိတာနိ၊ ပိုးတို့သည် ထိုးလေအပ်
 ကုန်ပြီးထသော။ တေရောဝသိကာနိ၊ သိုးနှစ်လွန်ကုန်ပြီးထသော။

အဋ္ဌိက၌၊ ဘိုကိုပသေယျ၊ နိပပ၊ ဘိက္ခု၊ သည်၊ ပူတီနိ၊ ပုဂ္ဂကုန်
 ပြီးထသေခ။ စုတ္တကဇာတာနိ၊ မှန်မှန်ညက်ညက်ဖြစ်၍ ဖရိုဖရဲကြိ
 ကုန်ထသေခ။ အဋ္ဌိက၌၊ အရိုးစုတို့ကို။ ပသေယျ၊ နိပပ၊ ဘိက္ခု၊
 သည်။ တံသရီရံသေယျထာပိ၊ ထိုအရိုးစုကဲ့သို့။ ဣမမေဝကာယံ၊ ဤ
 မိမိ၏ခန္ဓာကိုယ်ကို။ ဥပသံဟရတိ၊ နိ။ ကိဉ္စပသံဟရတိ၊ နည်းဟူမူ
 ကား။ အယံပိခေါကာယော၊ ဤငါ၏ ခန္ဓာကိုယ်သည်လည်း။ ဧဝံ
 ဓမ္မော၊ ဤအရိုးစုသဘောရှိ၏။ ဧဝံဘာဝိ၊ ဤသို့အရိုးစုဖြစ်ခြင်း
 သဘောရှိ၏။ ဧဝံ အနတိတော၊ ဤသို့ အရိုးစုဖြစ်ခြင်းသဘောကို
 မလွန်နိုင်။ ဣတိ၊ သို့။ ဥပသံဟရတိ၊ နိ။ ဣတိ၊ သို့။ အဇ္ဈတ္တံ။ မိမိ၏
 သန္တာန်၌ဖြစ်သော။ ကာယေဝါ၊ ရူပကာယ၌မူလည်း။ ကာယာနု
 ပသိ။ အရိုးစုအပေါင်းဟူ၍တဖန်တလဲလဲရှုသည်ဖြစ်၍။ ဝိဟရတိ၊
 နိ။ ဗဟိဒ္ဓါ၊ သော။ ကာယေဝါ၊ ၌မူလည်း။ ကာယာနုပသိ၊ ဖြစ်၍။
 ဝိဟရတိ၊ နိ။ အဇ္ဈတ္တဗဟိဒ္ဓါဝိ၊ ရံခါ မိမိသန္တာန်၌၊ ရံခါ သူတပါး
 သန္တာန်၌ ဖြစ်သော။ ကာယေဝါ၊ ၌မူလည်း။ ကာယာနုပသိ၊
 ဖြစ်၍။ ဝိဟရတိ၊ နိ။ ကာယသိ၊ လည်း။ သမုဒယဓမ္မာနုပသိဝါ။
 ဖြစ်ကြောင်းကို အဖန်တလဲလဲ ရှုသည်ဖြစ်၍လည်း။ ဝိဟရတိ၊ နိ။
 ကာယသိ၊ ၌။ ဝယဓမ္မာနုပသိဝါ၊ ပျက်ခြင်းသဘောကို အဖန်
 တလဲလဲရှုသည်ဖြစ်၍လည်း။ ဝိဟရတိ၊ နိ။ ကာယသိ၊ ၌။ သမုဒယ
 ဝယဓမ္မာနုပသိဝါ၊ ဖြစ်ခြင်းပျက်ခြင်း သဘောကို အဖန်တလဲလဲ
 ရှုသည်ဖြစ်၍လည်း။ ဝိဟရတိ၊ နိ။ ကာယော၊ ခန္ဓာပဉ္စကအပေါင်း
 သည်သာလျှင်။ အတ္ထိ၊ နိ။ ဣတိဝါပန၊ သို့။ အထာဘိက္ခုနော၊ နိ။
 သတိ၊ သည်။ ပစ္စုပ္ပိတာ၊ ရှေးရှုထင်သည်။ ဟောတိ၊ နိ။ ယာဝဓဒေ
 ဉာဏမတ္တာယ၊ ဉာဏ်ကိုပွားစေခြင်းအကျိုးငှါသာလျှင်။ ယာဝဒေဝ
 ပဋိသတိမတ္တာယ၊ သတိကိုပွားစေခြင်းအကျိုးငှါသာလျှင်။ အနိဿ
 တောစ၊ တဏှာဒိဋ္ဌိတို့ကိုမမှီမူ၍ သာလျှင်။ ဝိဟရတိ၊ နိ။ လောကော၊
 ဥပါဒါနက္ခန္ဓာဟူသောသောက၌။ ကိဉ္စိ၊ တစုံတခုသော ရုပ်နာမ်
 တရားသဘောကို။ အတ္တာတိဝါ၊ ငါ၏ကိုယ်ဟူ၍လည်းကောင်း။
 အတ္တနိယန္တိဝါ၊ ငါ၏ အတ္တဘောဟူ၍လည်းကောင်း။ နစဥပါဒိ

ယတိ၊ မစွဲလမ်း။ သိက္ခဝေ။ တို့။ ဧဝမ္ပိခေါ၊ သို့လည်း။ တိက္ခ၊
သည်။ ကာယေ၊ ဌ။ ကာယာနုပဿိ၊ ဖြစ်၍။ ဝိဗာရတိ၊ ဧ။

နဝသိဝထိကပဗ္ဗ၊ ကိုးပါးသော သိဝထိကအဆစ်သည်
နိဋ္ဌိတံ၊ ပြီးပြီ။

အမှာ ကိုးပါးသောသိဝထိက ဟူသည်ကား ဧကာဟမတံ
ဝါအစ၊ ဝိပုဗ္ဗကံဇာတံ၊ အဆုံးရှိသော နည်းသည်
လည်း သိဝထိကတပါး။ ကာကေဟိဝါ၊ ခဇ္ဇမာနံအစ၊ ဝိဝိဇေဟိ
ပါဏကဇာတေဟိဝါ၊ ခဇ္ဇမာနံ၊ အဆုံးရှိသော နည်းသည်လည်း
သိဝထိကတပါး။ အဋ္ဌိကသင်္ခလိကံ သမံသလောဟိတံနာရသမ္ပန္နံ၊
ဟူသောနည်းသည်လည်း သိဝထိကတပါး။ နိမံသလောဟိတမက္ခိ
တံနာရသမ္ပန္နံဟူသော နည်းသည်လည်း သိဝထိကတပါး။ အဗဂတ
မံသလောဟိတံ နာရသမ္ပန္နံ၊ ဟူသောနည်းသည်လည်း သိဝထိက
တပါး။ အဋ္ဌိကာနိအပဂတသမ္ပန္နံ၊ နိ အစ အညေနသိသကဋ္ဌာဟံ
အဆုံးရှိသော နည်းသည်လည်း သိဝထိကတပါး။ အဋ္ဌိကာနိ သေ
တာနိသင်္ခဝဏ္ဏပဋိဘာဝါနိ ဟူသောနည်းသည်လည်း သိဝထိက
တပါး။ ပုဉ္ဇကိတာနိဟူသောနည်းသည်လည်း သိဝထိက တပါး။
ပူတိနိစုဏ္ဏဝိစုဏ္ဏကဇာတာနိဟူသောနည်းသည်လည်း သိဝထိက
တပါး။ ဤ ကိုးပါးတည်း။

စုဒ္ဒသ၊ တဆဲလေးပါးကုန်သော။ ကာယာနုပဿနာ၊
ကာယာနုပဿနာတို့သည်။ နိဋ္ဌိတာ၊ ပြီးကုန်ပြီ။

အမှာ တဆဲလေးပါးသော ကာယာ နုပဿနာ ဟူသည်
ကား အာနာပါနမဗ္ဗလည်း တပါး။ ဣရိယာပထပဗ္ဗ
လည်း တပါး။ သမ္မဇာနပဗ္ဗလည်း တပါး။ ပဋိကူလမနသိကာရပဗ္ဗ
လည်း တပါး။ ဓာတုမနသိကာရပဗ္ဗလည်း တပါး။ ဤကိုးပါး
သော သိဝထိကပဗ္ဗ တို့ကို အသီးအသီး ယူ၍ တဆဲလေးပါး
ဖြစ်သတည်း။

ဝေဒနာနုပဿနာ

၃၈၀။ ဘိက္ခဝေ၊တို့။ ကထဗ္ဗ ကေနအာကာရေန၊ အဘယံ သို့သောအခြင်းအရာဖြင့်။ ဘိက္ခု၊သည်း။ဝေဒနာသု၊တို့၌။ဝေဒနာ နုပဿိ၊ ဝေဒနာသာဟု အဖန်တလဲလဲ ရှုသည်ဖြစ်၍။ ပိဟရတိ၊ နည်း။ (ဣရိယာပုထ်လေးပါး ကို ဆောင်သနည်း၊ လည်းဟူ) ဘိက္ခဝေ၊တို့။ဣဓ၊ ဤငါတုရားသာသနာတော်၌။ ဘိက္ခု၊ သည်း။ သုခံ၊သုခဖြစ်သော။ ဝေဒနံ၊ ကို။ ဝေဒယမာနော၊ ခံစားသည် ဖြစ်၍။ (ခံစားသည်ရှိသော်၊ လည်းဟူ)။ အဟံ၊သည်။ သုခံ၊သော။ ဝေဒနံ၊ကို။ဝေဒယာမိ၊ခံစား၏။ ဣတိ၊သို့။ ပဇာနာတိ၊ အပြား အားဖြင့်သိ၏။ဒုက္ခံ၊ဒုက္ခဖြစ်သော။ဝေဒနံဝါ၊ ကိုမူလည်း။ ဝေဒယ မာနော၊ ခံစားသည်ဖြစ်၍။ (သော်၊လည်းဟူ)။ အဟံ၊ သည်း။ ဒုက္ခံ၊သော။ဝေဒနံ၊ကို။ဝေဒယာမိ၊၏။ဣတိ၊ သို့။ ပဇာနာတိ၊၏။ အဒုက္ခမသုခံ၊သော။ဝေဒနံဝါ၊ကိုမူလည်း။ပ။သာမိသံ၊ ကာမဂုဏ် နှင့်ရောသော။ (ကာမဂုဏ်နှင့်စပ်သော၊လည်းဟူ)။ သုခဝေဒနံ ဝါ၊ သုခဝေဒနာကိုမူလည်း။ ဝေဒယမာနော၊ ဖြစ်၍။ (သော်၊ လည်းဟူ)။ သာမိသံ၊ ကာမဂုဏ်နှင့် ရောသော။ (ကာမဂုဏ် နှင့် စပ်သော၊ လည်းဟူ)။ သုခဝေဒနံ၊ ကို။ ဝေဒယာမိ၊ ၏။ ဣတိ၊ဤသို့။ ပဇာနာတိ၊၏။ နိရာမိသံ၊ ကာမဂုဏ်နှင့်စပ်သော။ သုခဝေဒနံ၊ ကို။ ဝေဒယမာနော၊ဖြစ်၍။ (သော်၊လည်းဟူ)။ပ။ ဣတိ၊ဤသို့။အဇ္ဈတ္တံ၊ မိမိသန္တာန်၌ ဖြစ်ကုန်သော။ ဝေဒနာသုဝါ၊ ဝေဒနာတို့၌မူလည်း။ ဝေဒနာနုပဿိ၊ ဝေဒနာသာခံစားသည်ဟု အဖန်တလဲလဲရှုသည်ဖြစ်၍။ ပိဟရတိ၊၏။ (ဣရိယာပုထ်လေးပါး ကိုဆောင်၏ လည်းဟူ)။ပ။ လောကော၊ ဥပါဒါနက္ခန္ဓာ ဟူသော လောက၌။ကိဉ္စိ၊တစုံတခုသော နာမ်ရုပ်တရားကို။နစဥပါဒိယတိ၊ တဏှာဒိဋ္ဌိဖြင့်မစွဲလမ်း။ဘိက္ခဝေ၊ ရဟန်းတို့။ ဧဝမိခေါ၊ သို့လျှင်။ ဘိက္ခဝေ၊တို့။ဘိက္ခု၊သည်း။ ဝေဒနာသု၊တို့၌။ ဝေဒနာနုပဿိ၊ ဝေဒ နာသာ-ခံစားသည်ဟု အဖန်တလဲလဲရှုသည်ဖြစ်၍။ ပိဟရတိ၊ ၏။ ဝေဒနာနုပဿနာ၊ဝေဒနာနုပဿနာသည်။နိဋ္ဌိတာ၊ ပြီးပြီ။

စိတ္တာနုပဿနာ

၃၀၁။ ဘိက္ခဝေ၊ ရဟန်းတို့ကထဉ္စ ကေန အာကာရေန၊ ဖြင့်။
 ဘိက္ခု၊ သည်။ စိတ္တေ၊ စိတ်၌။ စိတ္တာနုပဿံ၊ စိတ်ကို အဖန်တလဲလှူ
 သည်ဖြစ်၍။ ဝိဟရတိ၊ ဣရိယာပုထ် လေးပါးကို ဆောင်သနည်း
 ဟူမူကား။ ဘိက္ခဝေ၊ တို့။ ဣမ၊ ဤငါတုရား သာသနာတော်၌။
 ဘိက္ခု၊ သည်။ သရာဂံ၊ ရာဂနှင့်တကွဖြစ်သော။ စိတ္တံ၊ ကိုမူလည်း။
 သရာဂံ၊ ရာဂနှင့်တကွဖြစ်သော။ စိတ္တန္တိ၊ စိတ်ဟူ၍။ ပဇာနာတိ၊
 အပြားအားဖြင့် သိ၏။ ဝိတရာဂံ၊ ရာဂကင်းသော။ စိတ္တံဝါ၊ ကိုမူ
 လည်း။ ဝိတရာဂံ၊ ရာဂကင်းသော။ စိတ္တန္တိ၊ ဟူ၍။ ပဇာနာတိ၊ ၏။
 သဒေါသံ၊ ဒေါသနှင့်တကွဖြစ်သော။ စိတ္တံဝါ၊ ကိုမူလည်း။ သဒေါ
 သံ၊ သော။ စိတ္တန္တိ၊ ဟူ၍။ ပဇာနာတိ၊ ၏။ ဝိတဒေါသံ၊ ဒေါသမရှိ
 သော။ စိတ္တံဝါ၊ ကိုမူလည်း။ ဝိတဒေါသံ၊ သော။ စိတ္တန္တိ၊ ဟူ၍။
 ပဇာနာတိ၊ ၏။ သမောဟံ၊ သော။ စိတ္တံဝါ၊ ကိုမူလည်း။ သမောဟံ၊
 သော။ စိတ္တန္တိ၊ ဟူ၍။ ပဇာနာတိ၊ ၏။ ဝိတမောဟံ၊ သော။ စိတ္တံဝါ၊ ကို
 မူလည်း။ ဝိတမောဟံ၊ သော။ စိတ္တန္တိ၊ ဟူ၍။ ပဇာနာတိ၊ ၏။ သံခိတ္တံ၊
 တွန့်သော။ (ထိနမိဒ္ဓသို အစဉ်လိုက်သော၊ လည်းဟူ)။ စိတ္တံဝါ၊
 စိတ်ကိုမူလည်း။ သံခိတ္တံ၊ သော။ စိတ္တန္တိ၊ ဟူ၍။ ပဇာနာတိ၊ ၏။
 ဝိက္ခိတ္တံ၊ ပျံ့လွင့်သော။ (ဥဒ္ဓစ္စနှင့်တကွဖြစ်သော၊ လည်းဟူ)။ စိတ္တံဝါ၊
 ကိုမူလည်း။ ဝိခိတ္တံ၊ သော။ စိတ္တန္တိ၊ ဟူ၍။ ပဇာနာတိ၊ ၏။ မဟဂ္ဂတံ၊
 မဟဂ္ဂုတ်ဖြစ်သော။ စိတ္တံဝါ၊ ကိုမူလည်း။ မဟဂ္ဂတံ၊ သော။ စိတ္တန္တိ၊
 ဟူ၍။ ပဇာနာတိ၊ ၏။ အမဟဂ္ဂတံ၊ သော။ စိတ္တံဝါ၊ ကိုမူလည်း။
 အမဟဂ္ဂတံ၊ သော။ စိတ္တန္တိ၊ ဟူ၍။ ပဇာနာတိ၊ ၏။ သဥတ္တရံ၊ မိမိတို့
 ထက်လွန်သော တရားရှိသော။ စိတ္တံဝါ၊ ကိုမူလည်း။ သဥတ္တရံ၊
 မိမိတို့ထက်လွန်သော တရားရှိသော။ စိတ္တန္တိ၊ ဟူ၍။ ပဇာနာတိ၊
 ၏။ အနုတ္တရံ၊ မိမိတို့ထက်လွန်သော တရားမရှိသော။ စိတ္တံဝါ၊ ကို
 မူလည်း။ အနုတ္တရံ၊ သော။ စိတ္တန္တိ၊ ဟူ၍။ ပဇာနာတိ၊ ၏။ သမာ
 တိတံ၊ ဥပစာရသမာဓိ အပ္ပနာ သမာဓိနှင့် ယှဉ်သော။ စိတ္တံဝါ၊

ကိုမူလည်း။ သမာဟိတံ၊ သော။ စိတ္တန္တိ၊ ဟူ၍။ ပဇာနာတိ၊ ဇာ။ အသမာဟိတံ၊ ဥပစာရသမာဓိ အပ္ပနာသမာဓိနှင့် မယှဉ်သော။ စိတ္တံဝါ၊ ကိုမူလည်း။ အသမာဟိတံ၊ သော။ စိတ္တန္တိ၊ ဟူ၍။ ပဇာနာတိ၊ ဇာ။ ဝိမုတ္တံ၊ တဒဂ်ပဟာန် ဝိက္ခမ္ဘနပဟာန်၏ အစွမ်းဖြင့် ကိလေသာတို့မှ လွတ်သော။ စိတ္တံဝါ၊ ကိုမူလည်း။ ဝိမုတ္တံ၊ သော။ စိတ္တန္တိ၊ ဟူ၍။ ပဇာနာတိ၊ ဇာ။ အဝိမုတ္တံ၊ တဒဂ်ပဟာန် ဝိက္ခမ္ဘနပဟာန်၏အစွမ်းဖြင့် ကိလေသာတို့မှ မလွတ်သော။ စိတ္တံဝါ၊ ကိုမူလည်း။ အဝိမုတ္တံ၊ သော။ စိတ္တန္တိ၊ ဟူ၍။ ပဇာနာတိ၊ ဇာ။ ဣတိ၊ ဤသို့။ အဇ္ဈတ္တံ၊ မိမိသန္တာန်၌ဖြစ်သော။ စိတ္တံဝါ၊ စိတ်၌လည်း။ စိတ္တာနုပဿီ၊ ဖြစ်၍။ ဝိဟာရတိ၊ ဇာ။ ပ။

စိတ္တာနုပဿနာ၊ သည်။ နိဋ္ဌိတာ၊ ဖြေ။



ဓမ္မာနုပဿနာ နိဝရဏပဗ္ဗ

၃၀၂။ ဘိက္ခဝေ၊ တို့။ ကထဗ္ဗ-ကေန အာကာရေန၊ ဖြင့်။ ဘိက္ခု၊ သည်။ ဓမ္မေသု၊ တရားတို့၌။ ဓမ္မာနုပဿီ၊ ဖြစ်၍။ ဝိဟာရတိ၊ နည်းဟူမူကား။ ဘိက္ခဝေ၊ တို့။ ဣဓ၊ ဤသာသနာတော်၌။ ဘိက္ခု၊ သည်။ ပဉ္စသု၊ ငါးပါးကုန်သော။ နိဝရဏေသု၊ နိဝရဏဖြစ်ကုန်သော။ ဓမ္မေသု၊ တို့၌။ ဓမ္မာနုပဿီ၊ ဖြစ်၍။ ဝိဟာရတိ၊ နေ၏။ ဘိက္ခဝေ၊ တို့။ ကထဗ္ဗ-ကေန အာကာရေန၊ ဖြင့်။ ဘိက္ခု၊ သည်။ ပဉ္စသု၊ ကုန်သော။ နိဝရဏေသု၊ ကုန်သော။ ဓမ္မေသု၊ တို့၌။ ဓမ္မာနုပဿီ၊ ဖြစ်၍။ ဝိဟာရတိ၊ နည်းဟူမူကား။

ဘိက္ခဝေ၊ တို့။ ဣဓ၊ ဤသာသနာတော်၌။ ဘိက္ခု၊ သည်။ သန္တံ၊ မိမိ၌ထင်ရှားရှိသော။ အဇ္ဈတ္တံ၊ မိမိ၏ ခန္ဓာပဉ္စက သန္တာန်၌ ဖြစ်သော။ ကာမတ္တန္တံဝါ၊ ကိုမူလည်း။ မေ၊ ဇာ။ အဇ္ဈတ္တံ၊ အတွင်းသန္တာန်၌။ ကာမတ္တန္တော၊ ကာမတ္တန္တုသည်။ အတ္ထိ၊ ဇာ။ ဣတိ၊ ဤသို့။ ပဇာနာတိ၊ ဇာ။ အသန္တံ၊ မိမိ၌ထင်ရှားမရှိသော။ အဇ္ဈတ္တံ၊ မိမိ၏ ခန္ဓာပဉ္စက သန္တာန်၌ဖြစ်သော။ ကာမတ္တန္တံဝါ၊ ကိုမူလည်း။ မေ၊

၏။ အဇ္ဈတ္တံ၊ အတွင်းသန္တာန်၌။ ကာမတ္ထန္ဓော၊ သည်။ နတ္ထိ၊ မရှိ။
 ဣတိ၊ ဤသို့။ ပဇာနာတိ၊ ၏။ ယထာစ ယေနကာရဏေန၊ ဖြင့်။
 အနုပ္ပန္နဿ၊ မဖြစ်သော။ ကာမတ္ထန္ဓဿ၊ ၏။ ဥပ္ပါဒေါ၊ ဖြစ်ခြင်းသည်။
 ဟောတိ၊ ၏။ တဉ္ဇကာရဏံ၊ ထိုကာမတ္ထန္ဓဖြစ်ကြောင်းကိုလည်း။
 ပဇာနာတိ၊ ၏။ ယထာစ ယေနကာရဏေန၊ ဖြင့်။ ဥပ္ပန္နဿ၊ ဖြစ်
 သော။ ကာမတ္ထန္ဓဿ၊ ကို။ ပဟာနံ၊ ပယ်ခြင်းသည်။ ဟောတိ၊
 ဖြစ်၏။ တဉ္ဇ၊ ထိုကာမတ္ထန္ဓကိုပယ်ကြောင်းကိုလည်း။ ပဇာနာတိ၊
 ၏။ ယထာစ ယေနကာရဏေန၊ ဖြင့်။ ပဟိနဿ၊ ပယ်ပြီးသော။
 ကာမတ္ထန္ဓဿ၊ ၏။ အာယတိံ၊ နောင်အခါ၌။ အနုပ္ပါဒေါ၊ မဖြစ်
 ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ တဉ္ဇကာရဏံ၊ ထိုပယ်ပြီးသော
 ကာမတ္ထန္ဓ၏ ဟုန် မဖြစ်ခြင်းကိုလည်း။ ပဇာနာတိ၊ ၏။ (အကြွင်း
 ကို ဤသို့နည်းမှီ၍ ယောဇနာလေတော့၊ လွယ်ပြီ)။

နိဝရဏပဗ္ဗံ၊ နိဝရဏ အဆစ်အပိုင်းသည်။ နိဗ္ဗိတံ၊ ပြီးပြီ။



ဓမ္မာနုပဿနာ ခန္ဓပဗ္ဗ

၃၈၃။ တိက္ခဝေ၊ ရဟန်းတို့။ ပုနစပရံ၊ တုံ၊ တိက္ခ၊ ရဟန်း
 သည်။ ပဉ္စသု၊ ကုန်သော။ ဥပါဒါနက္ခန္ဓေသု၊ ဖြစ်ကုန်သော။
 ဓမ္မေသု၊ ဘုရားတို့၌။ ဓမ္မာနုပဿိ၊ ၍။ ဝိဟရတိ၊ နေ၏။
 တိက္ခဝေ၊ တို့။ ကထဉ္ဇ-ကေန ကာရဏေန၊ ဖြင့်။ တိက္ခ၊
 သည်။ ပဉ္စသု၊ ကုန်သော။ ဥပါဒါနက္ခန္ဓေသု၊ ကုန်သော။ ဓမ္မေသု၊
 တို့၌။ ဓမ္မာနုပဿိ၊ ဖြစ်၍။ ဝိဟရတိ၊ နည်းဟူမူကား။ တိက္ခဝေ၊ တို့။
 ဣဓေ၊ ဤသဘာဝတော်၌။ တိက္ခ၊ သည်။ ရူပံ၊ ရုပ်သည်။ (ရူပက္ခန္ဓာ
 သည်၊ လည်းဟူ)။ ဣတိ၊ ဤသို့သဘောရှိ၏။ ရူပဿ၊ ၏။ (ရူပက္ခန္ဓာ
 ၏၊ လည်းဟူ)။ သမုဒယော၊ ဖြစ်ခြင်းသည်။ (ဖြစ်ကြောင်း လည်း
 ဟူ)။ ဣတိ၊ ဤသို့သဘောရှိ၏။ ရူပဿ၊ ၏။ အတ္ထင်္ဂမော၊ ချုပ်
 ခြင်းသည်။ ဣတိ၊ ၏။ ဝေဒနာ၊ သည်။ ဣတိ၊ ဤသို့ သဘောရှိ၏။
 ဝေဒနာယ၊ ၏။ သမုဒယော၊ သည်။ ဣတိ၊ ၏။ ဝေဒနာယ၊ ၏။

အတ္တင်္ဂမော၊ သည်။ ဣတိ၊ နိ။ သညာ၊ သည်။ ဣတိ၊ နိ။ သညာယ၊
 နိ။ သမုဒယော၊ သည်။ ဣတိ၊ နိ။ သညာယ၊ နိ။ အတ္တင်္ဂမော၊
 သည်။ ဣတိ၊ နိ။ သင်္ခါရာ၊ တို့သည်။ ဣတိ၊ ဤသို့သဘောရှိကုန်၏။
 သင်္ခါရာနံ၊ တို့၏။ သမုဒယော၊ သည်။ ဣတိ၊ နိ။ သင်္ခါရာနံ၊ တို့၏။
 အတ္တင်္ဂမော၊ သည်။ ဣတိ၊ နိ။ ဝိညာဏံ၊ သည်။ ဣတိ၊ နိ။ ဝိညာ
 ဏဿ၊ နိ။ သမုဒယော၊ သည်။ ဣတိ၊ နိ။ ဝိညာဏဿ၊ နိ။ အတ္တ
 မော၊ သည်။ ဣတိ၊ နိ။ ဣတိ၊ ဤသို့၊ တိက္ခ၊ သည်။ ပဉ္စသု၊ ကုန်သော။
 ဥပါဒါနုက္ခန္ဓေသု၊ ကုန်သော။ ဓမ္မေသု၊ တို့၌။ ဓမ္မာနုပဿိ၊ ဖြစ်၍။
 ဝိဟရတိ၊ နိ။ ဣတိ၊ သို့။ အဇ္ဈတ္တံ၊ ကုန်သော။ ဓမ္မေသု၊ တို့၌။ ပ။

ခန္ဓပဗ္ဗံ၊ ခန္ဓာအဆစ်အပိုင်းသည်။ နိဗ္ဗိတံ၊ ဖြို။

*

ဓမ္မာနုပဿနာအာယတနပဗ္ဗ

၉၀၄။ တိက္ခဝေ၊ ရဟန်းတို့။ ပုနစပရံ တုံ၊ တိက္ခ၊ သည်။ ဆသု၊
 ခြောက်ပါးကုန်သော။ အဇ္ဈတ္တိက ဗာဟိရေသု၊ အတွင်း အပ
 သန္တာန်၌ ဖြစ်ကုန်သော။ အာယတနေသု၊ ကုန်သော။ ဓမ္မေသု၊
 တို့၌။ ဓမ္မာနုပဿိ၊ ဖြစ်၍။ ဝိဟရတိ၊ နေ၏။ ကထဉ္စ-ကေနကာရ
 ဏေန၊ ဖြင့်။ တိက္ခဝေ၊ တို့။ တိက္ခ၊ သည်။ ဆသု၊ ကုန်သော။ အဇ္ဈတ္တိ
 ကဗာဟိရေသု၊ အတွင်းအပ သန္တာန်၌ဖြစ်ကုန်သော။ အာယတနေ
 သု၊ အာယတနဖြစ်ကုန်သော။ ဓမ္မေသု၊ တို့၌။ ဓမ္မာနုပဿိ၊ ဖြစ်၍။
 ဝိဟရတိ၊ နည်းဟူမူကား။

တိက္ခဝေ၊ တို့။ ဣဒံ၊ ဤ။ တိက္ခ၊ သည်။ စက္ခု၊ စက္ခုဗျာဒ
 ကိုလည်း။ ပဇာနာတိ၊ နိ။ ရူပစ၊ ရူပါရုံတို့ကိုလည်း။ ပဇာနာတိ၊
 သိ၏။ တဒုဘယံ၊ ထိုစက္ခုရူပါရုံနှစ်ပါးစုံကို။ ပဋိစ္စ၊ ဤ။ ယဉ္စသံယော
 ဇနံ၊ အကြင်သံယောဇဉ်သည်လည်း။ ဥပ္ပဇ္ဇတိ၊ နိ။ တဇ္ဇ၊ ထိုသံယော
 ဇဉ်ဖြစ်ကြောင်းကိုလည်း။ ပဇာနာတိ၊ သိ၏။ ယထာစ-ယေန ကာ
 ရဏေန၊ ဖြင့်။ အနုပ္ပန္နဿ၊ မဖြစ်သော။ သံယောဇနဿ၊ သံယော
 ဇဉ်၏။ ဥပ္ပါဒေါ၊ သည်။ ဗောတိ၊ ဖြစ်၏။ တဇ္ဇ၊ ထိုသံယောဇဉ်

ဖြစ်ကြောင်းကိုလည်း။ ပဇာနာတိ၊ ဣ။ ယထာစ-ယေန ကာရ
 ဇောန၊ ဖြင့်။ ဥပ္ပန္နဿ၊ မပြတ်ဖြစ်သော၊ သံယောဇနဿ၊ သံယော
 ဇဉ်ကို။ ပဟာနံ၊ သည်။ ဟောတိ၊ ဖြစ်၏။ တဉ္စ၊ ထိုသံယောဇဉ်ကို
 ပယ်ခြင်းကိုလည်း။ ပဇာနာတိ၊ ဣ။ ယထာစ-ယေန ကာရဇောန၊
 ဖြင့်။ ပဟိနဿ၊ ပယ်ပြီးသော၊ သံယောဇနဿ။ ဣ။ အာယ
 တိ၊ ဣ။ အနုပ္ပါဒေါ၊ တဖန် မဖြစ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။
 တဉ္စ၊ ထိုသို့ပယ်ပြီးသော သံယောဇဉ်၏ ကဖန်မဖြစ်ခြင်းဆိုလည်း။
 ပဇာနာတိ၊ ဣ။ သောတဉ္စ၊ သောတပသာဒကိုလည်း။ ပဇာနာတိ၊
 ဣ။ သဒ္ဓေစ၊ သဒ္ဓါရုံတို့ကိုလည်း။ ပဇာနာတိ၊ ဣ။ ဝ။

အာယတနပဗ္ဗံ၊ အာယတနအဆစ်အပိုင်းသည်။ နိဗ္ဗိတံ၊ ပြီ။



ဓမ္မာနုပဿနာ ဗောဇ္ဈင်္ဂပဗ္ဗ

၃၀၅။ ဘိက္ခဝေ၊ တို့။ ပုနစပရံ၊ ထုံ၊ ဘိက္ခု၊ သည်။ သတ္တသု၊
 ကုန်သော။ ဗောဇ္ဈင်္ဂေသု၊ ဗောဇ္ဈင် ဖြစ်ကုန်သော။ ဓမ္မေသု၊ တို့၌။
 ဓမ္မာနုပဿိ၊ ဖြစ်၍။ ဝိဟရတိ၊ ဣ။ ဘိက္ခဝေ၊ တို့။ ကထဉ္စ ကေန ကာ
 ရဇောန၊ ဖြင့်။ ဘိက္ခု၊ သည်။ သတ္တသု၊ ကုန်သော။ ဗောဇ္ဈင်္ဂေသု၊
 ကုန်သော။ ဓမ္မေသု၊ တို့၌။ ဓမ္မာနုပဿိ၊ ဖြစ်၍။ ဝိဟရတိ၊ နည်းဟူမူ
 ကား။ ဘိက္ခဝေ၊ တို့။ ဣဓာ၌။ ဘိက္ခု၊ သည်။ သန္တံ၊ မိမိ၌ ထင်ရှား
 ရှိသော။ အဇ္ဈတ္တံ၊ မိမိ၏ အတွင်းသန္တာန်၌ ဖြစ်သော။ သတိ
 သမ္မောဇ္ဈင်္ဂံ၊ သတိသမ္မောဇ္ဈင်္ဂကိုမူလည်း။ မေ၊ ဣ။ အဇ္ဈတ္တံ၊
 အတွင်းသန္တာန်၌။ သတိသမ္မောဇ္ဈင်္ဂံ၊ သတိသမ္မောဇ္ဈင်္ဂသည်။
 အတ္တိ၊ ရှိ၏။ ဣတိ၊ သို့။ ပဇာနာတိ၊ ဣ။ အသန္တံ၊ မိမိ၌ ထင်ရှားမရှိ
 သော။ အဇ္ဈတ္တံ၊ မိမိ၏ အတွင်းသန္တာန်၌ ဖြစ်သော။ သတိ
 သမ္မောဇ္ဈင်္ဂံ၊ ကိုမူလည်း။ မေ၊ ဣ။ အဇ္ဈတ္တံ၊ သတိသမ္မောဇ္ဈင်္ဂံ၊
 သည်။ နတ္ထိ၊ ရှိ။ ဣတိ၊ သို့။ ပဇာနာတိ၊ ဣ။ ယထာစ-ယေန ကာရ
 ဇောန၊ ဖြင့်။ အနုပ္ပန္နဿ၊ သော။ သတိသမ္မောဇ္ဈင်္ဂဿ၊ ဣ။ ဥပ္ပါဒေါ၊
 ဖြစ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ တဉ္စ၊ ထိုသတိသမ္မောဇ္ဈင်္ဂအဖြစ်ကို

လည်း။ပဇာနာတိ၊၏။ယထာစ-ယေနကာရဏေန၊ဖြင့်။ ဥပ္ပန္နသံ၊
သော။ သတိသမ္ပောဇ္ဈင်္ဂံ၊ သ၊ တိ။ ဘာဝနာယ၊ ပွါးစေခြင်း၏။
(ပွါးစေခြင်းငှါ၊လည်းဟူ)။ပါရိပူရိ၊ ပြည့်စုံခြင်းသည်။ပေဘတိ၊
၏။တဉ္စ၊ထိုသို့ပြည့်စုံခြင်းကိုလည်း။ပဇာနာတိ၊၏။ (ဤနည်းချည်း
သမ္ပန်ဂေတော့ လွယ်၏။ ။

ဗောဇ္ဈင်္ဂပဗ္ဗံ၊ဗောဇ္ဈင် အဆစ်အပိုင်းသည်။ နိဗ္ဗိတံ၊ ပြီ။

*

ဓမ္မာနုပဿနာ သစ္စပဗ္ဗ

၃၀၆။ တိက္ခဝေ၊တို့။ ပုနစပရံ၊တုံ။တိက္ခ၊သည်။စတူသု၊ ကုန်
သော။အရိယသစ္စေသု၊ ဖြစ်ကုန်သော။ဓမ္မေသု၊ တို့၌။ဓမ္မာနုပဿိ၊
၍။ ဝိဟရတိ၊၏။ တိက္ခဝေ၊ တို့။ ကထဉ္စ-ကေနကာရဏေန၊ ဖြင့်။
တိက္ခ၊ သည်။ စတူသု၊ ကုန်သော။ အရိယသစ္စေသု၊ ကုန်သော။
ဓမ္မေသု၊ တို့၌။ ဓမ္မာနုပဿိ၊ ဖြစ်၍။ ဝိဟရတိ၊ နည်းဟူမူကား။
တိက္ခဝေ၊တို့။တိက္ခ၊သည်။ဣဒံဓမ္မဇာတံ၊ ဤတရားအပေါင်းသည်။
ဒုက္ခံ၊ ဒုက္ခသစ္စာတည်း။ ဣတိ၊ သို့။ ယထာဘူတံ၊ မဖောက်မပြန်။
ပဇာနာတိ၊ ၏။ အယံဓမ္မော၊ သည်။ ဒုက္ခသမုဒယော၊ ဒုက္ခ၏
အကြောင်းတည်း။ ဣတိ၊ ဤသို့။ ယထာဘူတံ၊ မဖောက်မပြန်။
ပဇာနာတိ၊ ၏။ အယံဓမ္မော၊ သည်။ ဒုက္ခနိရောဓော၊ ဒုက္ခ၏
ချုပ်ရာတည်း။ဣတိ၊ သို့။ ယထာဘူတံ၊ ပြန်။ ပဇာနာတိ၊၏။အယံ
ဓမ္မော၊သည်။ဒုက္ခနိရောဓဂါမိနိ၊ဒုက္ခ၏ ချုပ်ရာဖြစ်သော နိရောဓ
သစ္စာသို့ ရောက်စေ တတ်သော။ပဋိပဒါ၊ အကျင့် မြတ်တည်း။
ဣတိ၊ သို့။ ယထာဘူတံ၊ ပြန်။ ပဇာနာတိ၊ ၏။

ပဌမဘာဏဝါရော၊ သည်။ နိဗ္ဗိတော၊ ပြီ။

*

ဒုက္ခသစ္စ နိဒ္ဒေသ

၃၀၇။ တိက္ခဝေ၊တို့။ကတမဉ္စ၊ အတယ်သည်လျှင်။ ဒုက္ခံ၊ ဒုက္ခ
ဟု ဆိုအပ်သော။အရိယသစ္စံ၊အရိယသစ္စာမည်သနည်း ဟူမူကား။

တနည်းကား။ ဒုက္ခံ၊ ဆင်းရဲသော။ အရိယသစ္စံ၊ အရိယသစ္စာသည်။
 ကတမံ၊ အဘယ်နည်း ဟူမူကား။ ဇာတိပိ၊ ပဋိသန္ဓေ ဖြစ်ခြင်း
 သည်လည်း။ ဒုက္ခာ၊ ဆင်းရဲ၏။ ဇရာပိ၊ အိုခြင်းသည်လည်း။ ဒုက္ခာ၊
 ဆင်းရဲ၏။ မရဏမ္ပိ၊ မေ့ခြင်းသည်လည်း။ ဒုက္ခံ၊ ဆင်းရဲ၏။ သောက
 ပရိဒေဝ ဒုက္ခဒေါမနဿ ပါယာသာပိ၊ စိုးရိမ်ခြင်း၊ ငိုကြွေးခြင်း
 ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်း၊ စိတ်၏ ပင်ပန်းခြင်းတို့
 သည်လည်း။ ဒုက္ခာ၊ ဆင်းရဲကုန်၏။ အပ္ပိယေဟိ၊ မချစ်မနှစ်လိုအပ်
 ကုန်သော သူတို့နှင့်။ သမ္ပယောဂေါ၊ ပေါင်းဖော် ရခြင်းသည်
 လည်း။ ဒုက္ခော၊ ၏။ ဝိယေဟိ၊ ချစ်နှစ်လိုအပ်သောသူတို့နှင့်။ ဝိပု-
 ယောဂေါ၊ ကွဲကွင်းရခြင်းသည်လည်း။ ဒုက္ခော၊ ၏။ ယမ္ပိစ္ဆံ-ယမ္ပိ
 ဣစ္ဆံ၊ အကြင်လိုအပ် တောင့်တအပ်သောဝတ္ထုကို။ နလဘတိ၊ မရ။
 တမ္ပိ၊ ထိုသို့လိုအပ်တောင့်တအပ်သောဝတ္ထုကိုမရခြင်းသည်လည်း။
 ဒုက္ခံ၊ ၏။ သံခိတ္တေန၊ အကျဉ်းအားဖြင့်။ ဝေပပါဒါနက္ခန္ဓာပိ၊ ဥပါ
 ဒါန်တရား၏ အာရုံဖြစ်ကုန်သော ငါးပါးကုန်သော ခန္ဓာတို့သည်
 လည်း။ ဒုက္ခာ၊ ဆင်းရဲကုန်၏။

၃၀၈။ ဘိက္ခဝေ၊ တို့။ ကတမာစ၊ အဘယ်သည်လျှင်။ ဇာတိ၊
 ဇာတိမည်သနည်း ဟူမူကား။ တေသံတေသံ သတ္တာနံ၊ ထိုထိုသို့
 သော သတ္တဝါတို့၏။ တမ္ပိတမ္ပိသတ္တနိကာယေ၊ ထိုထိုသောသတ္တဝါ
 တို့၏ နေရာ၌။ ယာဇာတိစ၊ အကြင်ရှေးဦးစွာ ဖြစ်ခြင်းသည်လည်း
 ကောင်း။ ယာသဉ္စာတိစ၊ အကြင် ပြည့်စုံစွာ ဖြစ်ခြင်းသည်လည်း
 ကောင်း။ ယာဩက္ကန္တိစ၊ အကြင် အမိဝမ်းသို့ ဝင်သကဲ့သို့ဖြစ်ခြင်း
 သည်လည်းကောင်း။ ယာအဘိနိဗ္ဗတ္တိစ၊ အကြင်ဘဝသစ်၌ဖြစ်ခြင်း
 သည်လည်းကောင်း။ ခန္ဓာနံ၊ ဝိပါက်ခန္ဓာကုက္ကုတ္တာရုပ်တို့၏။ ယော
 ပါတုဘာဂေါစ၊ အကြင်ထင်ရှားစွာဖြစ်ခြင်းသည် လည်းကောင်း။
 အာယတနာနံ၊ အာယတနတို့ကို။ ယောပဋိလာဘောစ၊ အကြင်
 တဖန်ရခြင်းသည် လည်းကောင်း။ အတ္ထိ၊ ရှိ၏။ အယံဓမ္မော၊ ကို။
 ဘိက္ခဝေ၊ တို့။ ဇာတိဗ္ဗတိ၊ ဇာတိဟူ၍။ ဝုပ္ပတိ၊ ၏။

၃၀၉။ ဘိက္ခဝေ၊ တို့။ ကတမာစ။ အဘယ်သည်လျှင်။ ဇရာ၊ ဇရာမည်သနည်းဟူမူကား။ တေသံ တေသံ သတ္တာနံ၊ တို့၏။ တမိ တမိသတ္တနိကာယေ၊ ထိုထိုသော သတ္တဝါတို့၏ နေရာ၌။ ယာ ဇရာစ၊ အကြင် အိုခြင်းသည် လည်းကောင်း။ ယာဇိရဏတာစ၊ အကြင် အိုသော အခြင်းအရာသည် လည်းကောင်း။ ယံခဏ္ဍိစ္စဉ္စ၊ အကြင် သွားကျိုးသည်၏အဖြစ်သည်လည်းကောင်း။ ယံပါလိစ္စဉ္စ၊ အကြင် ဖြူသောဆံ ရှိသည်၏ အဖြစ်သည်လည်းကောင်း။ ယာဝ လိတ္တစတာစ။ အကြင် တွန့်သော အရေ ရှိသည်၏ အဖြစ်သည် လည်းကောင်း။ အာယုနော၊ ဇိဝိတိန္ဒြေ၏။ ယာသံဟာနိစ၊ အကြင် ယုတ်ခြင်းသည်လည်းကောင်း။ ဣန္ဒြိယာနံ၊ စက္ခု၊ အစရှိကုန်သော ဣန္ဒြေတို့၏။ ယောပရိပါကောစ၊ သည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ အယံဓမ္မော၊ ကို။ ဘိက္ခဝေ၊ တို့။ ဇရာဇုတိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။

၃၉၀။ ဘိက္ခဝေ၊ တို့။ ကတမဉ္စ၊ သည်လျှင်။ မရဏံ၊ ဟူမူကား။ တေသံတေသံသတ္တာနံ၊ တို့၏။ တမိတမိသတ္တနိကာယေ၊ ၌။ ယာ စုတိစ၊ အကြင် ထင်ရှားရှိသောဘဝမှ ရွှေ့လျော့ခြင်းသည်လည်း ကောင်း။ ယာစဝနတာစ၊ အကြင်ထင်ရှားရှိသောဘဝမှ ရွှေ့လျော့ သော အခြင်းအရာသည်လည်းကောင်း။ ယောဘေဒေါစ၊ အကြင် ပျက်ခြင်းသည်လည်းကောင်း။ ယံအန္တရဓာနဉ္စ၊ အကြင်ကွယ်ခြင်း သည်လည်းကောင်း။ ယံမစ္စ၊ စ၊ အကြင် အသက်ကို စွန့်ခြင်းသည် လည်းကောင်း။ ယံမရဏဉ္စ၊ အကြင်သေခြင်းသည်လည်းကောင်း။ ယာကာလကိရိယာစ၊ အကြင် တဝမှ ယုတ်ခြင်း သည်လည်း ကောင်း။ ခန္ဓာနံ၊ တို့၏။ ယောဘေဒေါစ၊ အကြင်ပျက်ခြင်းသည် လည်းကောင်း။ ကဇ္ဇေဝရဿ၊ အကောင်ကို။ ယောနိက္ခေပေါစ၊ အကြင်ပစ်ခြင်းသည်လည်းကောင်း။ အတ္ထိ၊ ၏။ ဣဒံဓမ္မဇာတံ၊ ဤ တရားသဘောကို။ ဘိက္ခဝေ၊ တို့။ မရဏံဇုတိ၊ မရဏဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

၃၉၁။ ဘိက္ခဝေ၊ ရဟန်းတို့။ ကတမောစ၊ သည်လျှင် သော ကော၊ သောကမည်သနည်း ဟူမူကား။ ဘိက္ခဝေ၊ တို့။ အညတရ

ညတရေန၊ အမှတ်မဲ့ တပါးပါးဖြစ်သော။ ဗျသနေန၊ ပျက်စီးခြင်းသည်။ သမန္တာဂတဿ-အဇ္ဈောတ္ထဋ္ဌဿ၊ နှိပ်စက်အပ်ထသော။ အညတရညတရေန၊ အမှတ်မဲ့ တပါးပါးသော။ ဒုက္ခဓမ္မေန၊ ဆင်းရဲခြင်း သဘောသည်။ ဖုဋ္ဌဿ-အဇ္ဈောတ္ထဋ္ဌဿ၊ သော။ သတ္တဿ၊ ဇာ။ ယောသောကော၊ အကြင် စိုးရိမ်ခြင်းသည် လည်းကောင်း။ ယာသောနာစ၊ အကြင်စိုးရိမ်သောအခြင်းအရာသည် လည်းကောင်း။ ယံသောစိတတ္တဉ္စ၊ အကြင်စိုးရိမ်သောသူ၏အဖြစ်သည်လည်းကောင်း။ ယောအန္တောသောကောစ၊ အကြင်အတွင်း၌ စိုးရိမ်ခြင်းသည်လည်းကောင်း။ ယောအန္တော ပရိဒေဝီကောစ၊ အကြင်အတွင်း၌ တဖန်တလဲလဲ စိုးရိမ်ခြင်းသည်လည်းကောင်း။ အတ္ထိ၊ ဇာ။ အယံဓမ္မော၊ ကို။ ဘိက္ခဝေ၊ တို့။ သောကောဇုတိ၊ ဟူ၍။ ဝုစ္စတိ၊ ဇာ။

၃၉၂။ ဘိက္ခဝေ၊ တို့။ ကတမောစ၊ သည်လျှင်၊ ပရိဒေဝီ၊ ပရိဒေဝမည်သနည်းဟူမူကား။ ဘိက္ခဝေ၊ ရဟန်းတို့။ အညတရညတရေန၊ သော။ ဗျသနေန၊ သည်။ သမန္တာဂတဿ-အဇ္ဈောတ္ထဋ္ဌဿ၊ နှိပ်စက်အပ်သော။ အညတရညတရေန၊ သော။ ဒုက္ခဓမ္မေန၊ သည်။ ဖုဋ္ဌဿ-အဇ္ဈောတ္ထဋ္ဌဿ၊ သော။ သတ္တဿ၊ အာ။ ယောအာဒေဝီစ၊ အကြင်ငိုကြွေးခြင်းသည် လည်းကောင်း။ ယောပရိဒေဝီစ၊ အကြင် ပြင်းစွာသောငိုကြွေးခြင်းသည် လည်းကောင်း။ ယာအာဒေဝနာစ၊ အကြင်ငိုကြွေးသောအခြင်းအရာသည် လည်းကောင်း။ ယာပရိဒေဝနာစ၊ အကြင်ပြင်းစွာငိုကြွေးသောအခြင်းအရာသည် လည်းကောင်း။ ယံ အာဒေဝီတတ္တဉ္စ၊ အကြင်ငိုကြွေးသော သူ၏အဖြစ်သည်လည်းကောင်း။ ယံပရိဒေဝီတတ္တဉ္စ၊ အကြင်ပြင်းစွာ ငိုကြွေးသောသူ၏အဖြစ်သည်လည်းကောင်း။ အတ္ထိ၊ ဇာ။ အယံဓမ္မော၊ ကို။ ပရိဒေဝီဇုတိ၊ ဟူ၍။ ဝုစ္စတိ၊ ဇာ။

၃၉၃။ ဘိက္ခဝေ၊ ရဟန်းတို့။ ကတမဉ္စ၊ အဘယ် သည်လျှင်။ ကာယိကံ၊ သော။ ဒုက္ခံ ဒုက္ခမည်သနည်း။ ဘိက္ခဝေ၊ တို့။ ကာယိကံ၊ ကိုယ်၌ဖြစ်သော။ ယံဒုက္ခဉ္စ၊ အကြင် ဒုက္ခ ဝေဒနာသည်လည်း

ကောင်း။ ကာယိကံ၊ သော။ ယံ အ သာတဉ္စ၊ သည်လည်းကောင်း၊ ကာယသမ္ပယာဇံ၊ ကာယဝသာဒကို ခို၍ ဖြစ်သော ဖဿကြောင့် ဖြစ်သော။ အသာတံ၊ မချမ်းသာသော၊ ယံ ဒုက္ခဉ္စ၊ အကြင်ဆင်းရဲ သည်လည်းကောင်း။ ယံ ဝေဒယိတဉ္စ၊ အကြင် ဝေဒနာသည်လည်း ကောင်း။ အတ္ထိ၊ ဣဒံ ဓမ္မဇာတံ၊ ကို။ ဘိက္ခဝေ၊ တို့။ ဒုက္ခံ၊ ဣတိ၊ ဟူ၍။ ဝုစ္စတိ၊ ဣ။

၃၉၄။ ဘိက္ခဝေ၊ တို့။ ကတမဉ္စ၊ အတယ်သည်လျှင်၊ ဒေါမနဿံ၊ ဒေါမနဿ မည်သနည်း ဟူမူကား။ ဘိက္ခဝေ၊ တို့။ စေတသိကံ၊ စိတ်၌ဖြစ်သော။ ယံ ဒုက္ခဉ္စ၊ အကြင်ဆင်းရဲခြင်းသည်လည်းကောင်း။ စေတသိကံ၊ စိတ်၌ဖြစ်သော။ ယံ အသာတဉ္စ၊ အကြင် မချမ်းသာ ခြင်းသည်လည်းကောင်း။ မနောသမ္ပယာဇံ၊ မနောဝိညာဉ်နှင့်တကွ ဖြစ်သော ဖဿကြောင့်ဖြစ်သော။ ယံ ဒုက္ခဉ္စ၊ သည်လည်းကောင်း။ အသာတံ၊ မသာယာအပ်သော။ ယံ ဝေဒယိတဉ္စ၊ အကြင် ဝေဒနာ သည်လည်းကောင်း။ အတ္ထိ၊ ဣ။ ဣဒံ ဓမ္မဇာတံ၊ ကို။ ဘိက္ခဝေ၊ တို့။ ဒေါမနဿံ၊ ဣတိ၊ ဟူ၍။ ဝုစ္စတိ၊ ဣ။

၃၉၅။ ဘိက္ခဝေ၊ တို့။ ကတမောစ၊ သည်လျှင်။ ဥပါယာသော၊ ဥပါယာသ မည်သနည်း ဟူမူကား။ အညတရညတရေန၊ သော။ ဗျသနေန၊ သည်။ သမန္တာဂတဿ-အဇ္ဈောတ္တဋ္ဌဿ၊ သော။ အညတ ရညတရေန၊ သော။ ဒုက္ခဓမ္မေန၊ သည်။ ဗုဒ္ဓဿ-အဇ္ဈောတ္တဋ္ဌဿ၊ သော။ သတ္တဿ၊ ဣ။ ယော အာယာသောစ၊ အကြင် ပင်ပန်းခြင်း သည်လည်းကောင်း။ ယော ဥပါယာသောစ၊ အကြင် ပြင်းစွာသော ပင်ပန်းခြင်းသည်လည်းကောင်း။ ယာ အာယာသနာစ၊ အကြင် ပင် ပန်းသော အခြင်းအရာသည်လည်းကောင်း။ ယာ ဥပါယာသနာစ၊ အကြင် ပြင်းစွာ ပင်ပန်းသော အခြင်းအရာသည်လည်းကောင်း။ ယံ အာယာသိတတ္တဉ္စ၊ အကြင် ပင်ပန်းသောသူ၏ အဖြစ်သည် လည်းကောင်း။ ယံ ဥပါယာသိတတ္တဉ္စ၊ အကြင် ပြင်းစွာပင်ပန်းသော သူ၏ အဖြစ်သည် လည်းကောင်း။ အတ္ထိ၊ ဣ။ အသံ ဓမ္မော၊ ကို။ ဘိက္ခဝေ၊ တို့။ ဥပါယာသော၊ ဣတိ၊ ဟူ၍။ ဝုစ္စတိ၊ ဣ။

၁၉၆။ ဘိက္ခုဝေ၊ တို့။ ကတမောစ၊ သည်လျှင်။ အပ္ပိယေဟိ၊ မချစ်မနှစ်လိုကုန်သော သူတို့နှင့်။ သမ္ပယောဂေါ၊ ပေါင်းဘော် ရခြင်းကြောင့်ဖြစ်သော။ ဒုက္ခော၊ ဆင်းရဲမည်သနည်း ဟူမူကား။ ဣမ၊ ဤလောက၌။ (ယသကို ယေအသဟု ပုဒ်ဖြတ်။ ယသံ တေ၌ တေကား နိပါတ်မျှသာတည်း)။ အသ-တေနသတ္တေန၊ ထို သတ္တဝါသည်။ (အနိဋ္ဌာ အကန္တာ အမနာပါ၊ ဤသုံးပုဒ်၌စပ် ။ တနည်းကား။ အသ-သတ္တသ၊ အား (ဟောန္တိ၌စပ်)။ အနိဋ္ဌာ၊ မရှာမှီးအပ်ကုန်သော။ အကန္တာ၊ အလိုမရှိအပ်ကုန်ထသော။ အမ နာပါ၊ မနှစ်လိုအပ်ကုန်ထသော။ ယေရူပါစ၊ အကြင်ရူပါရုံတို့သည် လည်းကောင်း။ ယေသဒ္ဓါစ၊ တို့သည် လည်းကောင်း။ ယေဂန္ဓာစ၊ တို့သည်လည်းကောင်း။ ယေရသာစ၊ တို့သည်လည်းကောင်း။ ယေ ဖေဋ္ဌဗ္ဗာစ၊ တို့သည်လည်းကောင်း။ ယေဓမ္မာစ၊ အကြင် ဓမ္မာရုံ တို့သည် လည်းကောင်း။ ဟောန္တိ၊ ကုန်၏။ အသသတ္တသ၊ ၎င်း အနတ္တကာမာ၊ အကျိုးမဲ့ကိုအလိုရှိကုန်ထသော။ အဟိတကာမာ၊ အစီးအပွားမဲ့ကို အလိုရှိကုန်ထသော။ အဖါသုကကာမာ၊ မချမ်း သာခြင်းကိုအလိုရှိကုန်ထသော။ အယောဂက္ခေမကာမာ၊ ဘေးမရှိ ခြင်းကို အလိုမရှိကုန်ထသော။ ယေဝါပနသတ္တာ၊ အကြင်သတ္တဝါ တို့သည်လည်း။ ဟောန္တိ၊ ကုန်၏။ တေဟိ၊ ထိုမနှစ်လိုသောသူတို့နှင့်။ သဒ္ဓိံ၊ တကွ။ ယာသင်္ဂတိ၊ အကြင် အတူနေရခြင်းသည် လည်း ကောင်း။ ယောသုမာဂမောစ၊ အကြင် တကွနက်နေရခြင်းသည် လည်းကောင်း။ ယံသမောဓာနဉ္စ၊ အကြင်ပေါင်းဖော်၍ နေရခြင်း သည်လည်းကောင်း။ ယောမိသီတာဂေါစ၊ အကြင်ရောနှော၍ နေရခြင်းသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဘိက္ခုဝေ၊ တို့။ အယံသမာ ဂမော၊ ဤသို့မချစ်နှစ်လိုအပ်သော သူတို့နှင့် ပေါင်းဖော်၍ နေရ ခြင်းကို။ အပ္ပိယေဟိသမ္ပယောဂေါဒုက္ခောဣတိ၊ အပ္ပိယေဟိ သဗ္ဗ ယောဂေါ ဒုက္ခောဟူ၍။ ဝုစ္စတိ၊ ၎င်း။

၁၉၇။ ဘိက္ခုဝေ၊ တို့။ ကတမောစ၊ သည်လျှင်။ ပိယေဟိ၊ ချစ်နှစ် လိုအပ်ကုန်သော သူတို့နှင့်။ ဝိပွယောဂေါ၊ ကွဲကွင်းခြင်းကြောင့်

ဖြစ်သော။ ဒုက္ခော၊ ဆင်းရဲခြင်းသည်။ ဟောတိ၊ နည်းဟူမူကား။
 ဣမ၊ ဤ၊ လောကဋ္ဌံ။ အဿ-တေနသတ္တေန၊ ထို သတ္တဝါသည်။
 (ဣဋ္ဌာ၊ ကန္တာ၊ မနာပိ ဤသုံးပုဒ်၌စပ်)။ တနည်းကား။ အဿ
 သတ္တဿ၊ အား။ (ဟောန္တိ၌စပ်)။ ဣဋ္ဌာ၊ ရှာမှီးအပ်ကုန်ထသော။
 ကန္တာ၊ အလိုရှိအပ်ကုန်ထသော။ မနာပိ၊ နှစ်လိုအပ်ကုန်ထသော။
 ယေရူပီစ၊ အကြင်ရူပီရုံတို့သည် လည်းကောင်း။ ပ။ ယေဓမ္မာစ၊
 အကြင်ဓမ္မာရုံတို့သည်လည်းကောင်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ တဿ
 သတ္တဿ၊ ။ အတ္တကာမာ၊ အကျိုးကို အလိုရှိကုန်ထသော။ ဟိတ
 ကာမာ၊ အစီးအပွားကို အလိုရှိကုန်ထသော။ ဖာသုက ကာမာ၊
 ချမ်းသာခြင်းကို အလိုရှိကုန်ထသော။ ယောဂက္ခေမကာမာ၊ တေး
 မရှိခြင်းကို အလိုရှိကုန်ထသော။ မဝတာဝါ၊ တို့ဟူ၍လည်းကောင်း။
 ဝိတာဝါ၊ ဟူ၍လည်းကောင်း။ ဘာတာဝါ၊ တို့ဟူ၍လည်းကောင်း။
 ဘဝိနိဝါ၊ နှမဟူ၍လည်းကောင်း။ ကနိဋ္ဌာဝါ၊ တို့ဟူ၍လည်းကောင်း။
 ဝိတ္တာဝါ၊ တို့ဟူ၍လည်းကောင်း။ အမစ္စာဝါ၊ ဆင်းရဲချမ်းသာကို
 ခံစားဘက်တို့ ဟူ၍ လည်းကောင်း။ ဉာတိသာလောဟိတာဝါ၊
 မိမိုး ဖမိုးတို့ ဟူ၍ လည်းကောင်း။ ယေဝါပနသတ္တော၊ အကြင်
 သတ္တဝါတို့ သည်လည်း။ ဟောန္တိ၊ ကုန်၏။ တေဟိသတ္တေဟိ၊
 ထိုသတ္တဝါတို့နှင့်။ သဒ္ဓိံ၊ ကွ။ ယာအသင်္ဂတိစ၊ အကြင် မပေါင်း
 ဖော်ရခြင်းသည် လည်းကောင်း။ ယောအသမာဂမောစ၊ အကြင်
 အတူတကွမနေရခြင်းသည် လည်းကောင်း။ ယံအသမေဝဓာနဉ္စ၊
 အကြင် တပေါင်းတည်း မနေရခြင်းသည် လည်းကောင်း။ ယော
 အဓိသီဘာဝေါစ၊ အကြင် ရောနှောခြင်း မရှိသည်၏ အဖြစ်သည်
 လည်းကောင်း။ အတ္ထိ၊ ။ အယံအသမာဂမော၊ ဤသို့မပေါင်း
 ဖော်ရခြင်းကို။ ဘိက္ခဝေ၊ တို့။ ပိယေဟိ ဝိပွယောဂေါဒုက္ခောတိ၊
 ပိယေဟိဝိပွယောဂေါ ဒုက္ခောဟူ၍။ ဝုစ္စတိ၊ ။ ။

၃၉၀။ ဘိက္ခဝေ၊ ရဟန်းတို့။ ကတမဉ္စ၊ သည်လျှင်။ ယံဒိန္နံ
 နလဘတိတမ္ပိဒုက္ခံ၊ ယံဒိန္နံ နလဘတိတမ္ပိ ဒုက္ခမည်သနည်း ဟူမူ
 ကား။ ဘိက္ခဝေ၊ တို့။ ဇာတိဓမ္မာနံ၊ ဖြစ်ခြင်းသဘောရှိကုန်ထသော။

သတ္တဝါနံ၊ တို့အား။ ဧဝံဣစ္ဆာ၊ ဤသို့သော တောင့်တခြင်းသည်။ ဥပ္ပဇ္ဇတိ၊ ဤ။ ကိဉ္စပ္ပဇ္ဇတိ၊ အဘယ်ကဲ့သို့ ဖြစ်သနည်းဟူမူကား။ မယံ၊ ငါတို့သည်။ ဇာတိဓမ္မာ၊ ဖြစ်ခြင်း သဘော ရှိကုန်သည်။ နအဿာမ၊ မဖြစ်ပါကုန်မူကား။ အဟောဝတ၊ စွတကား။ နော၊ ငါတို့အား။ ဇာတိ၊ ဇာတိသည်။ နစအာဝဇ္ဇေယျ၊ မလာပပါမူကား။ အဟောဝတ၊ ဩဠာ-ကောင်းစွတကား။ ဣတိဧဝံ၊ သို့။ ဣစ္ဆာ၊ တောင့်တခြင်းသည်။ ဥပ္ပဇ္ဇတိ၊ ဤ။ ဧတံ၊ ထိုဇာတိမလာခြင်းကို။ ဣစ္ဆာယ၊ တောင့်တခြင်းဖြင့်။ နခေါပနပတ္တဗ္ဗံ၊ မရောက်အပ်။ ဣဒမ္ဗိ၊ ဤသို့တောင့်တတိုင်း ဇာတိ၏မလာခြင်းသို့ မရောက်သည်လည်း။ ယဒိစ္ဆံ နလဘတိ တမ္ဗိ ဒုက္ခံ၊ ယံပိစ္ဆံ နလဘတိ တမ္ဗိ ဒုက္ခမည်၏။ ဘိက္ခဝေ၊ တို့။ ဇရာဓမ္မာနံ၊ အိုခြင်း သဘော ရှိကုန်ထသော။ သတ္တဝါနံ၊ တို့အား။ ဧဝံဣစ္ဆာ၊ ဤသို့တောင့်တခြင်းသည်။ ဥပ္ပဇ္ဇတိ၊ ဤ။ ကိဉ္စပ္ပဇ္ဇတိ၊ နည်းဟူမူကား။ မယံ၊ တို့သည်။ ဇရာဓမ္မာ၊ အိုခြင်း သဘောရှိကုန်သည်။ နအဿာမ၊ မဖြစ်ပါကုန်မူကား။ အဟောဝတ၊ စွတကား။ နော၊ ငါတို့အား။ ဇရာ၊ အိုခြင်းသည်။ နစအာဝဇ္ဇေယျ၊ မလာပပါမူကား။ အဟောဝတ၊ ဩဠာ-ကောင်းစွတကား။ ဣတိဧဝံ၊ သည်။ ဥပ္ပဇ္ဇတိ၊ ဤ။ ဧတံ၊ ထိုသို့ဇရာ၏ မလာခြင်းသို့။ ဣစ္ဆာယ၊ တောင့်တခြင်းဖြင့်။ နခေါပနပတ္တဗ္ဗံ၊ အပ်။ ဣဒမ္ဗိ၊ ဤသို့တောင့်တတိုင်းဇရာ၏မလာခြင်းသို့ မရောက်ခြင်းသည်လည်း။ ယဒိစ္ဆံ နလဘတိ တမ္ဗိဒုက္ခံ၊ မည်၏။ ဘိက္ခဝေ၊ တို့။ ဗျာဓိဓမ္မာနံ၊ အနာဖြစ်ခြင်း သဘော ရှိကုန်သော။ သတ္တဝါနံ၊ တို့အား။ ဧဝံဣစ္ဆာ၊ သည်။ ဥပ္ပဇ္ဇတိ၊ ဤ။ ကိဉ္စပ္ပဇ္ဇတိ၊ နည်းဟူမူကား။ မယံ၊ တို့သည်။ ဗျာဓိဓမ္မာ၊ အနာဖြစ်ခြင်း သဘောရှိကုန်သည်။ နအဿာမ၊ မူကား။ အဟောဝတ၊ တကား။ နော၊ တို့အား။ ဗျာဓိ၊ အနာရောဂါသည်။ နအာဝဇ္ဇေယျ၊ မူကား။ အဟောဝတ၊ တကား။ ဣတိဧဝံဣစ္ဆာ၊ သည်။ ဥပ္ပဇ္ဇတိ၊ ဤ။ ဧတံ၊ ထိုသို့ ဗျာဓိ၏ မလာခြင်းသို့။ ဣစ္ဆာယ၊ ဖြင့်။ နခေါပနပတ္တဗ္ဗံ။ အပ်။ ဣဒမ္ဗိ၊ ဤသို့ တောင့်တတိုင်း ဗျာဓိ၏ မလာခြင်းသို့ မရောက်ခြင်းသည်လည်း။

ယဗ္ဗိန္ဒြိယံ နလဘတိတမ္ပိဒုက္ခံ၊ မည်၏။ ဘိက္ခုဝေ၊ တို့။ မရဏဓမ္မာနံ၊
 သေခြင်းသဘောရှိကုန်သော။ သတ္တာနံ၊ တို့အား။ ဧဝံဣစ္ဆာ၊ သည်။
 ဥပုဇ္ဇတိ၊ ၏။ ကိံ ဥပုဇ္ဇတိ၊ နည်းဟူမူကား။ မယံ၊ တို့သည်။ မရဏ
 ဓမ္မာ၊ သေခြင်းသဘော ရှိကုန်သည်။ နအဿာမ၊ ကုန်မူကား။
 အဟောဝတ၊ စွတကား။ နော၊ တို့အား။ မရဏံ၊ သေခြင်းသည်။
 နအာဂစ္ဆေယျ၊ မူကား။ အဟောဝတ၊ စွတကား။ ဣတိဧဝံဣစ္ဆာ၊
 သည်။ ဥပုဇ္ဇတိ၊ ၏။ ဧတံ၊ ထိုသို့ သေခြင်းတရား၏ မလာခြင်းသို့။
 ဣစ္ဆာယ၊ တောင့်တခြင်းဖြင့်၊ နခေါပနပတ္တဗ္ဗံ၊ အပ်။ ဣဒမ္ပိ၊ ဤသို့
 တောင့်တတိုင်း သေခြင်းတရား၏ မလာခြင်းသို့ မရောက်ခြင်း
 သည်လည်း။ ယဗ္ဗိန္ဒြိယံ နလဘတိ တမ္ပိဒုက္ခံ၊ မည်၏။ (ပါဠိကား
 အဆုံးကိုဖော်၍ မိဂပဒဝလဉ္စနနည်းအားဖြင့် ဟောတော်မူအပ်
 သည်။ ပါဠိအတိုင်းဖော်၍ အနက်ကို ယေဘုယျသင့်သတည်း။)
 ဘိက္ခုဝေ၊ တို့။ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသ ဓမ္မာနံ၊
 စိုးရိမ်ခြင်း ငိုကြွေးခြင်း နှလုံးမသာခြင်း ပင်ပန်းခြင်း သဘောရှိ
 ကုန်သော။ သတ္တာနံ၊ တို့အား။ ဧဝံဣစ္ဆာ၊ သည်။ ဥပုဇ္ဇတိ၊ ၏။
 ကိံ ဥပုဇ္ဇတိ၊ နည်းဟူမူကား။ မယံ၊ ဝါတို့သည်။ သောကပရိဒေဝ
 ဒုက္ခဒေါမနဿုပါယာသဓမ္မာ၊ စိုးရိမ်ခြင်းငိုကြွေးခြင်းနှလုံးမသာ
 ပင်ပန်းခြင်းသဘောရှိကုန်သည်။ နအဿာမ၊ မဖြစ်ကုန်မူကား။
 အဟောဝတ၊ ဩဋ္ဌိ ကောင်းစွတကား။ နော၊ တို့အား။ သောက
 ပရိဒေဝ ဒုက္ခဒေါမနဿုပါယာသ၊ စိုးရိမ်ခြင်းငိုကြွေးခြင်းဆင်း
 ရဲခြင်း နှလုံးမသာခြင်းပင်ပန်းခြင်းတို့သည်။ နအာဂစ္ဆေယျ၊ ကား။
 အဟောဝတ၊ စွတကား။ ဣတိဧဝံဣစ္ဆာ၊ သည်။ ဥပုဇ္ဇတိ၊ ၏။
 ဧတံ၊ ထိုသို့ စိုးရိမ်ခြင်း ငိုကြွေးခြင်း နှလုံးမသာခြင်း ပင်ပန်းခြင်း
 တို့၏ မလာခြင်းသို့။ ဣစ္ဆာယ၊ တောင့်တကာမျှဖြင့်။ နခေါပန
 ပတ္တဗ္ဗံ၊ မရောက်အပ်။ ဣဒမ္ပိ၊ ဤသို့ တောင့်တတိုင်း စိုးရိမ်ခြင်း
 ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပင်ပန်းခြင်းတို့၏မလာ
 ခြင်းသို့ မရောက်ခြင်း သည်လည်း။ ယဗ္ဗိန္ဒြိယံ နလဘတိ တမ္ပိဒုက္ခံ၊
 ယဗ္ဗိန္ဒြိယံ နလဘတိ တမ္ပိ ဒုက္ခမည်၏။

၉၉၉။ ဘိက္ခဝေ၊ ရဟန်းတို့။ ကတမေ၊ အဘယ်သည်တို့လျှင်။ သံခိတ္တေန၊ အကျဉ်းအားဖြင့်။ ပဉ္စုပပါဒါနက္ခန္ဓာ၊ ဥပပါဒါနတရားတို့၏အာရုံဖြစ်သော ငါးပါးကုန်သော ခန္ဓာဟုဆိုအပ်ကုန်သော။ ဒုက္ခာ၊ ဒုက္ခမည်ကုန်သံနည်း ဟူမူကား။ ဣဒံတေပဉ္စုပပါဒါနက္ခန္ဓာ၊ ထို ဥပပါဒါနတရားတို့၏ အာရုံဖြစ်သော ခန္ဓာ ဟူသည်တို့ကား။ သေယျထာကတမေ၊ အဘယ်တို့နည်းဟူမူကား။ ရူပပပါဒါနက္ခန္ဓာ၊ ဥပပါဒါန တရားတို့၏အာရုံဖြစ်သော ရူပက္ခန္ဓာ လည်းကောင်း။ ဝေဒနပပါဒါနက္ခန္ဓာ၊ ဥပပါဒါန တရားတို့၏ အာရုံဖြစ်သော ဝေဒနာက္ခန္ဓာလည်းကောင်း။ သညုပပါဒါနက္ခန္ဓာ၊ ဥပပါဒါနတရားတို့၏ အာရုံဖြစ်သော သညာက္ခန္ဓာလည်းကောင်း။ သင်္ခါရပပါဒါနက္ခန္ဓာ၊ ဥပပါဒါနတရားတို့၏အာရုံဖြစ်သော သင်္ခါရက္ခန္ဓာလည်းကောင်း။ ဝိညာဏပပါဒါနက္ခန္ဓာ၊ ဥပပါဒါနတရားတို့၏ အာရုံဖြစ်သော ဝိညာဏက္ခန္ဓာ လည်းကောင်း။ ဣတိ ဣမေ၊ တို့တည်း။ ဘိက္ခဝေ၊ တို့။ သံခိတ္တေန၊ အကျဉ်းအားဖြင့်။ ပဉ္စုပပါဒါနက္ခန္ဓာ၊ ဥပပါဒါနတရားတို့၏ အာရုံဖြစ်သော ငါးပါးကုန်သော ခန္ဓာဟုဆိုအပ်ကုန်သော။ ဣမေဓမ္မာ၊ တို့ကို။ ဒုက္ခာဣတိ၊ ဒုက္ခမည်ကုန်၏ ဟူ၍။ ဝုစ္စန္တိ၊ ကုန်၏။ ဘိက္ခဝေ၊ တို့။ ဣဒံဓမ္မဇာတံ၊ ဤတရားအပေါင်းကို။ ဒုက္ခံ၊ ဒုက္ခဟုဆိုအပ်သော။ အရိယသစ္စံဣတိ၊ အရိယသစ္စာဟူ၍။ ဝုစ္စတိ၊ ၏။



သမုဒယသစ္စနိဗ္ဗေသ

၄၀၀။ ဘိက္ခဝေ၊ တို့။ ကတမဉ္စ၊ အဘယ်သည်လျှင်။ ဒုက္ခသမုဒယံ၊ ဒုက္ခ၏ ဖြစ်ကြောင်းဖြစ်သော။ အရိယသစ္စံ၊ ဟူမူကား။ ယာအယံတဏှာ၊ အကြင်တဏှာသည်။ ပေါနောဗ္ဗဝိကာ၊ ဘဝသစ်ကို ဖြစ်စေတတ်၏။ နန္ဒိရာဂသဟဂတာ၊ အာရုံ၌ပြင်းစွာတပ်တတ်၏။ တတြတတြ၊ ထိုထိုသော အတ္တဘောတို့၌။ တနည်းကား။ ထိုထိုသောအာရုံတို့၌။ အဘိနန္ဒနိ၊ အလွန်မရက်မစက်မြတ်နိုးတတ်

၏။ ဣဒံသာတဏှာ၊ ထိုတဏှာဟူသည်တို့ကား။ သေယျထာ
ကဟမေ၊ အဘယ်တို့နည်းဟူမူကား။ ကာမတဏှာ၊ ကာမဘုံ၌
တပ်တတ်သော တဏှာ လည်းကောင်း။ ဘဝတဏှာ၊ ရူပဘုံ
အရူပဘုံတို့၌ တပ်တတ်သော တဏှာလည်းကောင်း။ ဝိတဝ
တဏှာ၊ ဗုဒ္ဓိဒ္ဓိနှင့် တကွဖြစ်သော တဏှာ လည်းကောင်း။
ဣတိသေဝံ၊ ဤသည်တို့တည်း။

ဘိက္ခဝေ၊ တို့။ သာဓေါပနတဏှာ၊ သိုတဏှာသည်။ (သော
အနက်မရှိ)။ ကတ္ထ၊ အဘယ် အာရုံ၌။ (အဘယ် အရပ်၌၊ လည်း
ဟူ)။ ဥပ္ပဇ္ဇမာနာ၊ အဖန် တလဲလဲ ဖြစ်သည်ဖြစ်၍။ ဥပ္ပဇ္ဇတိ၊
ဖြစ်သနည်း။ ကတ္ထ၊ ၌။ နိဝိသမာနာ၊ အမြဲ တည်သည်ဖြစ်၍။
နိဝိသတိ၊ တည်သနည်းဟူမူကား။ လောကေ၊ ဥပါဒါနက္ခန္ဓာဟူ
သောလောက၌။ ဝိယရူပဉ္စ၊ အကြင်ချစ်အပ်သောသဘောသည်
လည်းဟောင်း။ ဝိယရူပဉ္စ၊ အကြင်သာယာအပ်သောသဘော
သည်လည်းကောင်း။ အတ္ထိ၊ ၏။ ဧတ္ထ၊ ဤချစ်အပ် သာယာအပ်သော
အာရုံ၌။ သောတဏှာ၊ သည်။ ဥပ္ပဇ္ဇမာနာ၊ အဖန်တလဲလဲဖြစ်သည်
ဖြစ်၍။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဧတ္ထ၊ ဤချစ်အပ် သာယာအပ်သော
အာရုံ၌။ သောတဏှာ၊ သည်။ နိဝိသမာနာ၊ အမြဲတည်သည်
ဖြစ်၍။ နိဝိသတိ၊ တည်၏။ လောကေ၊ ၌။ ကိဉ္စိ၊ တစုံတခုသော။
ဝိယရူပဉ္စ၊ သည်လည်းကောင်း။ သာတရူပဉ္စ၊ သည်လည်းကောင်း။
အတ္ထိ၊ ၏။ သောတဏှာ၊ သည်။ ဥပ္ပဇ္ဇမာနာ၊ ၍။ ဥပ္ပဇ္ဇတိ၊ ၏။
ဧတ္ထ၊ ၌။ သောတဏှာ၊ သည်။ နိဝိသမာနာ၊ ဖြစ်၍။ နိဝိသတိ၊ ၏။
(ဤသို့ ပုဒ်တိုင်းယှဉ်၍ ယောဇနာလေ)။ လောကေ၊ ၌။ စိက္ခ၊
စက္ခုပသာဒရုပ်သည်။ ဝိယရူပံ၊ ချစ်အပ်သောရုပ်မည်၏။ သာတ
ရူပံ၊ သာယာအပ်သောရုပ် မည်၏။ ဧတ္ထ၊ ဤစက္ခုပသာဒရုပ်၌။
သောတဏှာ၊ သည်။ ဥပ္ပဇ္ဇမာနာ၊ ဖြစ်၍။ ဥပ္ပဇ္ဇတိ၊ ၏။ ဧတ္ထ၊ ဤစက္ခု
ပသာဒရုပ်၌။ သောတဏှာ၊ သည်။ နိဝိသမာနာ၊ ဖြစ်၍။ နိဝိသတိ၊
၏။ လောကေ၊ ဥပါဒါနက္ခန္ဓာ ဟူသော လောက၌။ သေဝံ၊
သောတပသာဒရုပ်သည်။ ဝိယရူပံ၊ မည်၏ ။ပ။ လောကေ၊ ၌။

မနော၊စိတ်သည်။ ပိယရူပံ၊ မည်၏။ သာတရူပံ၊ မည်၏။ပ။လောကေ၊ ဌ။ရူပါ။ ရူပါရုံတို့သည်။ပိယရူပံ၊ မည်၏။ သာတရူပံ၊ မည်၏။ (ပိယရူပံ၊ သာတရူပံ၊ ဟူသောပုဒ်ကို ပုဒ်တိုင်းယှဉ်၍ ယောဇနာလေ)။ပ။လောကေ၊ ဌ။ စက္ခုသမ္ပယော၊ စက္ခုပသာဒကိုမှီသော ဖဿသည်။ပိယရူပံ၊ မည်၏။သာတရူပံ၊ မည်၏။ပ။လောကေ၊ ဌ။ စက္ခုသမ္ပယော၊ စက္ခုပသာဒကို မှီ၍ ဖြစ်သော ဖဿကြောင့် ဖြစ်သော။ ဝေဒနာ၊ ဝေဒနာသည်။ ပိယရူပံ၊ ချစ်အပ်သောရုပ် မည်၏။ သာတရူပံ၊ သာယာအပ်သောရုပ်မည်၏။ပ။ မနော သမ္ပယော၊ မနောဝိညာဉ်နှင့်တကွ ဖြစ်သော ဖဿကြောင့် ဖြစ်သော။ ဝေဒနာ၊သည်။ပိယရူပံ၊ မည်၏။ သာတရူပံ၊ မည်၏။ ဧတ္ထ၊ ဤမနောသမ္ပယောဝေဒနာဟု ဆိုအပ်သော ပိယရုပ်သဒ္ဓတရုပ်၌။ သောတဏှာ၊ သည်။ပ။လောကေ၊ ဌ။ရူပသညာ၊ ရူပါရုံလျှင် အာရုံ ရှိသောသညာသည်။ ပိယရူပံ၊ မည်၏။ သာတရူပံ၊ မည်၏။ပ။ ရူပသံဇ္ဇေတနာ၊ရူပါရုံလျှင် အာရုံရှိသောစေတနာသည်။ပ။ရူပတဏှာ၊ ရူပါရုံလျှင် အာရုံရှိသောတဏှာသည်။ပ။ရူပဝိတက္ကော၊ ရူပါရုံလျှင် အာရုံရှိသော ဝိတက်သည်။ပ။ဓမ္မဝိတက္ကော၊ ဓမ္မာရုံလျှင် အာရုံရှိသော ဝိတက်သည်။ပ။

*

နိဗ္ဗာနသစ္စ နိဗ္ဗာန

၄၀၁။ ဘိက္ခဝေ၊ တို့။ ကတမဉ္ဇ၊ သည်လျှင်။ ဒုက္ခနိဗ္ဗာနံ၊ ဒုက္ခ၏ ချုပ်ရာဖြစ်သော။ အရိယသစ္စံ၊ မည်သနည်းဟူမူကား။ တဿာယေဝတဏှာယ၊ ၏သာလျှင်။ ယောအသေသဝိရာဂနိဗ္ဗာနောစ၊ အကြင် အကြင်းမဲ့ ချုပ်ရာသည်လည်းကောင်း။ ယောစာဂေါစ၊ အကြင် စွန့်ရာသည်လည်းကောင်း။ ယောပဋိနိဿဂ္ဂေါစ၊ အကြင်ကုန်ရာသည်လည်းကောင်း။ တဇတာ၊ ထိုတဏှာမှ။ ယာမုတ္တိစ၊ အကြင်လွတ်ရာသည်လည်းကောင်း။ ယောအနာယယောစ၊ အကြင်ကင်းရာအရပ်သည် လည်းကောင်း။ အတ္ထိ၊ ၏။ ဘိက္ခဝေ၊

တို့။ သာဓေါပနတဏှာ၊ သည်။ (သောကား တဗ္ဗောတည်း)။
 ကတ္ထ၊ အတယ်အရပ်၌။ ပဟိယမာနာ၊ အကြွင်းမဲ့ပျောက်သည်ဖြစ်၍။
 ပဟိယတိ၊ ပျောက်သနည်း။ ကတ္ထ၊ အတယ်အရပ်၌။ နိရုဇ္ဈမာနာ၊
 အကြွင်းမဲ့ချုပ်သည်ဖြစ်၍။ နိရုဇ္ဈတိ၊ ချုပ်သနည်း။ လောကော ဥပါဒါ
 နုက္ခန္ဓာဟူသောလောက၌။ ယံပိယရူပံ၊ အကြင်ချစ်မြတ်နိုးအပ်သော
 သဘောသည်လည်းကောင်း။ ယံသာတရူပံ၊ အကြင်သာယာအပ်
 သော သဘောသည်လည်းကောင်း။ အတ္ထိ၊ ဤ။ ဧတ္ထ၊ ဤချစ်အပ်
 သာယာအပ်သော သဘော၌။ ဒေသံတဏှာ၊ သည်။ ပဟိယမာနာ၊
 ဖြစ်၍။ ပဟိယတိ၊ ဤ။ ဧတ္ထ၊ ၌။ သောတဏှာ၊ သည်။ နိရုဇ္ဈမာနာ၊
 သည်ဖြစ်၍။ နိရုဇ္ဈတိ၊ ဤ။ လောကော ဥပါဒါနုက္ခန္ဓာဟူသော
 လောက၌။ စက္ခု၊ စက္ခုပသာဒရုပ်သည်။ ပိယရူပံ၊ ချစ်မြတ်နိုးအပ်
 သောရုပ်မည်၏။ သာတရူပံ၊ သာယာအပ်သောရုပ်မည်၏။ ဧတ္ထ၊
 ဤစက္ခုပသာဒရုပ်၌။ ဒေသံတဏှာ၊ သည်။ ပဟိယမာနာ၊ ဖြစ်၍။
 ပဟိယတိ၊ ဤ။ (ဤနည်းချည်းယောဇနာလေတော့၊ လွယ်၏)။

*

မဂ္ဂသစ္စနိဒ္ဒေသ

၄၀၂။ ဘိက္ခဝေ၊ ရဟန်းတို့။ ကကမဇ္ဇ၊ သည်လျှင်။ ဒုက္ခနိရောဓ
 ဂါမိနိပဋိပဒါ၊ ဒုက္ခ၏ချုပ်ရာဖြစ်သော နိရောဓသစ္စာသို့ ရောက်
 ကြောင်းဖြစ်သော မြတ်သော အကျင့်မြတ်ဟုဆိုအပ်သော။ အရိယ
 သစ္စံ၊ နည်းဟူမူကား။ အရိယော၊ ကိလေသာမရှိသည်ဖြစ်၍ ဖြူ
 စင်စွာသော။ အဋ္ဌမိကော၊ ရှစ်ပါးသောအင်္ဂါနှင့်ပြည့်စုံထသော။
 အယမေမေဂ္ဂေါ၊ သာလျှင်တည်း။ ဣဒံ တေမဂ္ဂေါ၊ ထိုမဂ္ဂင် ဟူ
 သည့်တို့ကား။ သေယျထာပိကတမေ၊ အတယ်တို့နည်း။ သမ္မာဒိဋ္ဌိ၊
 သမ္မာဒိဋ္ဌိမဂ္ဂင်လည်းကောင်း။ ပ။ သမ္မာသမာဓိ၊ သမ္မာသမာဓိမဂ္ဂင်
 လည်းကောင်း။ ဣတိဣမေ၊ ဤသည်တို့တည်း။ ဘိက္ခဝေ၊ တို့။ ကတ
 မာစ၊ အတယ်သည်လျှင်၊ သမ္မာဒိဋ္ဌိ၊ မည်သနည်း ဟူမူကား။
 ဘိက္ခဝေ၊ တို့။ ဒုက္ခေ၊ ဒုက္ခသစ္စာ၌။ ယံဉာဏဉ္စ၊ အကြင် သဘော

ဉာဏ်သည် လည်းကောင်း။ ဒုက္ခသမုဒယေ၊ ဒုက္ခ သစ္စာ၏ အကြောင်းဖြစ်သော သမုဒယသစ္စာ၌။ ယံဉာဏဉ္စ၊ သည်လည်းကောင်း။ ဒုက္ခနိရောဓေ၊ ဒုက္ခ၏ချုပ်ရာဖြစ်သော နိရောဓသစ္စာ၌။ ယံဉာဏဉ္စ၊ သည်လည်းကောင်း။ ဒုက္ခနိရောဓဂါမိနိပဋိပဒါယ၊ ဒုက္ခ၏ချုပ်ရာဖြစ်သော နိရောဓသစ္စာသို့ ရောက်ကြောင်းဖြစ်သော အကျင့်မြတ်၌။ ယံဉာဏဉ္စ၊ အကြင်သိသော ဉာဏ်သည်လည်းကောင်း။ အတ္ထိ၊ ၎င်း။ အယံဓမ္မော၊ ကို။ ဘိက္ခဝေ၊ တို့။ သမ္မာဒိဋ္ဌိဇုတိ၊ ဟူ၍။ ဝုစ္စတိ၊ ၎င်း။ ဘိက္ခဝေ၊ တို့။ ကတမောစ၊ အတယ်တရားသည်။ သမ္မာသင်္ကပ္ပေ၊ နည်းဟူမူကား။ ယောနေက္ခမသင်္ကပ္ပေ၊ အကြင်ကာမဆန္ဒမှ ထွက်မြောက်သောဝိတက်သည်လည်းကောင်း။ ယောအဗျာပါဒသင်္ကပ္ပေ၊ အကြင်ဒေါသမှ ကင်းသောဝိတက်သည်လည်းကောင်း။ ယောအဝိဟိံသာသင်္ကပ္ပေ၊ အကြင်ဝိဟိံသာ၏ ဆန့်ကျင်ဘက်ဖြစ်သောဝိတက်သည်လည်းကောင်း။ အတ္ထိ၊ ၎င်း။ အယံဓမ္မော၊ ကို။ ဘိက္ခဝေ၊ တို့။ သမ္မာသင်္ကပ္ပေ၊ ဇုတိ၊ ဟူ၍။ ဝုစ္စတိ၊ ၎င်း။ ဘိက္ခဝေ၊ တို့။ ကတမောစ၊ သည်လျှင်။ သမ္မာဝါစာ၊ မည်သနည်းဟူမူကား။ မုသာဝါဒါ၊ ချွတ်လွဲသော စကားကို ဆိုခြင်းမှ။ ယာဝေရမဏီစ၊ အကြင် ကြံ့ခြင်းသည် လည်းကောင်း။ ဝိသုဏဝါစာ၊ ကုန်းတိုက်စကားမှ။ ယာဝေရမဏီစ၊ သည်လည်းကောင်း။ ဖရုသဝါစာ၊ အခြမ်းအတမ်းသောစကားမှ။ ယာဝေရမဏီစ၊ သည်လည်းကောင်း။ သမ္မပ္ပလာပါ၊ အကျိုးမရှိသော စကားမှ။ ယာဝေရမဏီစ၊ သည်လည်းကောင်း။ အတ္ထိ၊ ၎င်း။ အယံဓမ္မော၊ ကို။ ဘိက္ခဝေ၊ ရဟန်းတို့။ သမ္မာဝါစာဇုတိ၊ ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ဘိက္ခဝေ၊ တို့။ ကတမောစ၊ သည်လျှင်။ သမ္မာကမ္မန္တော၊ မည်သနည်းဟူမူကား။ ပါဏာတိပါတာ၊ သူ့အသက်ကိုသတ်ခြင်းမှ။ ယာဝေရမဏီစ၊ သည်လည်းကောင်း။ အဒိန္နဒါနာ၊ အရှင်သည် မပေးအပ်သောဥစ္စာကို ခိုးယူခြင်းမှ။ ယာဝေရမဏီစ၊ သည်လည်းကောင်း။ ကာမေသုမိစ္ဆာစာရာ၊ ကာမဂုဏ်တို့၌ လွန်ကျူးသောအကျင့်မှ။ ယာဝေရမဏီစ၊ သည်လည်းကောင်း။ အတ္ထိ



၏။ အယံဓမ္မော၊ ကို။ ဘိက္ခုဝေ၊ တို့။ သမ္မာကမ္မန္တောဣတိ၊ ဟူ၍။
 ဝုစ္စတိ၊ ၏။ ဘိက္ခုဝေ၊ တို့။ ကတမောစ၊ သည်လျှင်။ သမ္မာအာဇီ
 ဝေါ၊ မည်သနည်းဟူမူကား။ ဘိက္ခုဝေ၊ တို့။ ဣဓ၊ ဤငါတုရားသာ
 သနာတော်၌။ အရိယသဘာဝကော၊ အရိယဖြစ်သော တပည့်
 သည်။ ဝိစ္ဆာအာဇီဝံ၊ ဝိစ္ဆာအာဇီဝကို။ ပဟာယ၊ ယယ်၍။ သမ္မာ
 အာဇီဝေန၊ ကောင်းသောအသက်မွေးခြင်းဖြင့်။ ဇီဝိတံ၊ အသက်
 ကို။ ကပ္ပေတိ၊ မွေး၏။ ဘိက္ခုဝေ၊ တို့။ အယံ၊ ဤသို့အသက်မွေးခြင်းကို
 သမ္မာအာဇီဝေါဣတိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။ ဘိက္ခုဝေ၊ တို့။ ကတမော
 စ၊ သည်လျှင်။ သမ္မာဝါယာမော၊ မည်သနည်းဟူမူကား။ ဘိက္ခုဝေ၊
 တို့။ ဣဓ၊ ဤ။ ဘိက္ခု၊ သည်။ အနုပ္ပန္နာနံ၊ မဖြစ်ကုန်သေးသော။ ပါပကာ
 နံ၊ ယုတ်မာကုန်သော။ အကုသလာနံ၊ အကုသိုလ်ဖြစ်ကုန်သော။
 ဓမ္မာနံ၊ တို့၏။ အနုပ္ပါဒါယ၊ မဖြစ်ခြင်းငှာ၊ တနည်းကား။ ဓမ္မာနံ၊
 တို့ကို။ အနုပ္ပါဒါယ၊ မဖြစ်စေခြင်းငှာ။ ဆန္ဒံ၊ အလိုဆန္ဒကို။ ဇနေတိ၊
 ဖြစ်စေတတ်၏။ ဝါယမတိ၊ လုံ့လပြုတတ်၏။ ဝီရိယံ၊ လုံ့လကို။
 အာရတတိ၊ အားထုတ်တတ်၏။ ဝိတ္ထံ၊ ကို။ ပဂ္ဂဏှာတိ၊ ချီးမြှောက်
 တတ်၏။ ပဒဟတိ၊ ဆောက်တည်တတ်၏။ ဥပ္ပန္နာနံ၊ ဖြစ်ကုန်ပြီး
 သော။ ပါပကာနံ၊ ကုန်သော။ အကုသလာနံ၊ ကုန်သော။ ဓမ္မာနံ၊
 တို့ကို။ ပဟာနာယ။ ငှါ။ ဆန္ဒံ၊ ကို။ ဇနေတိ၊ ၏။ ပ။ ပဒဟတိ၊
 ဆောက်တည်တတ်၏။ အနုပ္ပန္နာနံ၊ မဖြစ်ကုန်သေးသော။ ကုသ
 လာနံ၊ ကုန်သော။ ဓမ္မာနံ၊ တို့ကို။ ဥပ္ပါဒါယ၊ ဖြစ်စေခြင်းငှာ။ တ
 နည်းကား။ ဓမ္မာနံ၊ တို့၏။ ဥပ္ပါဒါယ၊ ဖြစ်ခြင်းငှာ။ ဆန္ဒံ၊ ကို။ ဇနေ
 တိ၊ ၏။ ပ။ ပဒဟတိ၊ ၏။ ဥပ္ပန္နာနံ၊ ဖြစ်ကုန်ပြီးသော။ ကုသလာ
 နံ၊ ကုန်သော။ ဓမ္မာနံ၊ တရားတို့၏။ ဌိတိယာ၊ တည်ခြင်းငှာ။
 အသဇ္ဇောသာယ၊ မပျောက် မပျက်ခြင်းငှာ။ ဘိယျောဘာဝါယ၊
 အတိုင်းထက်အလွန်ပွားခြင်းငှာ။ ဝေပုလ္လာယ၊ ပျံ့ပွားခြင်းငှာ။ ဘာ
 ဝနာယ၊ ဘာဝနာ၏။ ပါရိပူရိယာ၊ ပြည့်စုံခြင်းငှာ။ ဆန္ဒံ၊ ကို။ ဇနေ
 တိ၊ ၏။ ပ။ ပဒဟတိ၊ ၏။ ဘိက္ခုဝေ၊ တို့။ အယံဓမ္မော၊ ကို။ သမ္မာ ဝါ
 ယာမောဣတိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။ ဘိက္ခုဝေ၊ တို့။ ကတမောစ၊ သည်

လျှင်။ သမ္မာသတိ၊ မည်သနည်းဟူမူကား။ ဘိက္ခုဝေ၊ တို့။ ဣဓ၊ ဤ။
ဘိက္ခု၊ သည်လျှင်။ အာတာပီ၊ ပြင်းစွာလုံ့လရှိသည်ဖြစ်၍။ သမ္မ
ဇာနော၊ ပညာအဆင်အခြင်နှင့်ပြည့်စုံသည်ဖြစ်၍။ သတိမာ၊ သတိ
နှင့်ပြည့်စုံသည်ဖြစ်၍။ ဝေဝကေ၊ ဥပါဒါနက္ခန္ဓာဟူသော လောကု
ဋ္ဌ။ အဘိဇ္ဈာဒေါမနဿံ၊ အလိုကြီးခြင်းနှင့်လုံးမသာခြင် ကို။ ဝိနေယျ၊
ဖျောက်၍။ ကာယေ၊ မိမိ၏ခန္ဓာကိုယ်၌။ ကာယနုပဿီ၊ ခုတ္တိံ သ
ကာယကို အဖန်တလဲလဲရှုသည်ဖြစ်၍။ ဝိဟရတိ၊ ၏။ ဘိက္ခု၊ သည်။
အာတာပီ၊ ဖြစ်၍။ အဘိဇ္ဈာဒေါမနဿံ၊ ကို။ ဝိနေယျ၊ ဖျောက်၍။
ဝေဒနာယု၊ တို့၌။ ဝေဒနာနုပဿီ၊ ဖြစ်၍။ ဝိဟရတိ၊ ၏။ စိတ္တံ၊ ဤ
ပ။ စိတ္တာနုပဿီ၊ ဖြစ်၍။ ဝိဟရတိ၊ ၏။ ပ။ ဓမ္မေယု၊ တို့၌။ ဓမ္မ
နုပဿီ၊ ဖြစ်၍။ ဝိဟရတိ၊ ၏။ ဘိက္ခုဝေ၊ ရဟန်းတို့။ အယံဓမ္မော၊
ကို။ သမ္မာသတိဇ္ဇတိ၊ ဟူ၍၊ ဝုစ္စတိ၊ အပ်၏။ ဘိက္ခုဝေ၊ ရဟန်းတို့။
ကတမောစ၊ သည်လျှင်။ သမ္မာသမာဓိ၊ မည်သနည်း ဟူမူကား။
ဘိက္ခုဝေ၊ ရဟန်းတို့။ ဣဓ၊ ဤ။ ဘိက္ခု၊ သည်။ ကာမေဟိ၊ ဝတ္ထု၊ ကာမ
ကိလေသာကာမတို့မှ။ ဝိဝိစ္စဇေ၊ ဆိတ်၍သာလျှင်။ အတုသံလေဟိ၊
ကုန်သော။ ဓမ္မေဟိ၊ တို့မှ။ ဝိဝိစ္စဇေ၊ ၍သာလျှင်။ သဝိတက္ကံ၊ ဝိတက်
နှင့်တကွ ဖြစ်ထသော။ သဝိစာရံ၊ ဝိစာရနှင့်တကွ ဖြစ်ထသော။
ဝိဝေကဇံ၊ နိဝရဏတို့မှ တင်းခြင်းကြောင့် ဖြစ်ထသော။ တနည်း
ကား။ ဝိဝေကဇံ နိဝရဏတရားတို့မှ ဆိတ်သော သမ္မယုတ်တရား
အပေါင်း၌ ဖြစ်ထသော။ ဝိတိသုခံ၊ ဝိတိသုခဖြစ်ထသော။ ပဌမံ
ဈာန်။ ပဌမဈာန်သို့။ (ကို၊ လည်းတို့)။ ဥပသမ္ပဇာ၍။ တနည်းကား။
ဥပသမ္ပဇာပြည့်စုံစေ၍။ ဝိဟရတိ၊ နေ၏။ ဝိတက္ကဝိစာရာနံ၊ တို့၏။
ဥပသမာ၊ ငြိမ်းခြင်းကြောင့်။ အဇ္ဈတ္တံ။ မိမိသန္တာန်၌ ဖြစ်ထသော။
စေတသော။ စိတ်ကို။ သမ္မသာဒနံ၊ ကောင်းစွာ ကြည်စေတတ်
ထသော။ တနည်းကား။ သမ္မသာဒနံ၊ သဒ္ဓါနှင့် ယှဉ်ထသော။
စေတသော၊ ၏။ ဧကောဒိဘာဝံ၊ မြတ်သော တည်ကြည်ခြင်းကို
ပွားစေတတ်ထသော။ အဝိတက္ကံ၊ ဝိတက်မရှိထသော။ အဝိစာရံ၊
ထသော။ သမာဓိဇံ။ ပဌမဈာန် သမာဓိကြောင့် ဖြစ်သော။



တနည်းကား။ သမ္ပယုတ်ဖြစ်သော သမာဓိကြောင့် ဖြစ်ထသော။
 ဝီတိသုခံ၊ ဝီတိသုခကြောင့် ဖြစ်ထသော။ ဒုတိယံဈာန်၊ သို့။ ဥပ
 သမ္ပဇ္ဇ၊ ရောက်၍။ ဝိဟရတိ၊ ၏။ ဝီတိယာ၊ ဝီတိ၏။ ဝိရာဂါစ၊
 ကင်းခြင်းကြောင့်လည်း။ တနည်းကား။ ဝီတိယာကို။ ဝိရာဂါစ၊
 စက်ဆုပ်ခြင်းကြောင့်လည်း။ ဥပေက္ခကောစ၊ လျစ်လျူ ရှုသည်
 သာလျှင်။ ဟုတ္တာ၊ ၍။ ဝိဟရတိ၊ ၏။ သတောစ၊ သတိနှင့် ပြည့်စုံ
 သည်ဖြစ်၍လည်းကောင်း။ သမ္ပဇာနောစ၊ ပညာအဆင်အခြင်နှင့်
 ပြည့်စုံသည်ဖြစ်၍ လည်းကောင်း။ သုခဉ္စ၊ သုခဝေဒနာကိုလည်း။
 ကာယေန၊ ရူပကာယဖြင့်။ ပဋိသံဝေဓေတိ၊ ခံစား၏။ ယံဈာနဟေတု
 အကြင် တတိယဈာန်ကြောင့်။ တံတတိယဈာနသမင်္ဂီပုဂ္ဂလံ၊ ထို
 တတိယဈာန်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို။ အရိယာ၊ တရားအစရှိ
 သော သူတော်ကောင်းတို့သည်။ ဥပေက္ခကော၊ ၍။ သတိမာ၊ ၍။ သုခ
 ဝိဟာရီ၊ ဟူ၍။ အာစိက္ခန္တိ၊ ချီးမွမ်းကုန်၏။ တံတတိယဈာန်၊ သို့။
 (ကို၊ လည်းဟူ)။ ဥပသမ္ပဇ္ဇ၊ ရောက်၍။ (ပြည့်စုံစေ၍၊ လည်းဟူ)။
 ဝိဟရတိ၊ နေ၏။ သုခဿစ၊ ကာယိက သုခဝေဒနာကိုလည်း။
 ပဟာနာ၊ ပယ်ခြင်းကြောင့်။ ဒုက္ခဿစ၊ ကာယိကဒုက္ခဝေဒနာကို
 လည်း။ ပဟာနာ၊ ကြောင့်။ ပုဗ္ဗေစ၊ ရှေးဥပစာရဈာန်၌လျှင်။ သော
 မနဿဒေါမနဿာနံ၊ သောမနဿဝေဒနာ ဒေါမနဿဝေဒနာ
 တို့၏။ အတ္တင်္ဂမာ၊ ချုပ်ခြင်းကြောင့်။ အဒုက္ခမသုခံ၊ ဥပေက္ခာ
 ဝေဒနာနှင့်ယှဉ်ထသော။ ဥပေက္ခာသံတိပါရိသုဒ္ဓိံ၊ တတြိမဇ္ဈတ္တ၊
 ပေက္ခာသည် ဖြစ်စေအပ်သော သတိ၏ စင်ခြင်း ရှိထသော။
 စတုတ္ထံဈာန်၊ သို့။ (ကို၊ လည်းဟူ)။ ဥပသမ္ပဇ္ဇ၊ ၍။ (ပြည့်စုံစေ၍၊
 လည်းဟူ)။ ဝိဟရတိ၊ ၏။ ဘိက္ခဝေ၊ တို့။ အယံ၊ ဤအပွနာ
 သမာဓိကို။ သမ္မာသမာဓိဇ္ဇတိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။ ဣဒံ၊ ဤဆိုအပ်ပြီး
 သော သစ္စာကို။ ဘိက္ခဝေ၊ တို့။ ဒုက္ခနိရောဂေါမိနိ ဖဒ္ဓိပဒေါ၊ ဒုက္ခ၏။
 ချုပ်ရာဖြစ်သော နိရောသစ္စာသို့ ရောက်စေတတ်သော အကျင့်
 မြတ်ဟု ဆိုအပ်သော။ အရိယသစ္စံဇ္ဇတိ၊ ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
 ဣတိ၊ သို့။ အဇ္ဈတ္တံ၊ ကုန်သော။ ဓမ္မေသု၊ သစ္စာလေးပါး တရားတို့၌။

ဓမ္မာနုပဿီ၊ သစ္စာလေးပါးတရားတို့ဟူ၍ အဖန်တလဲလဲ ရှုသည်
 ဖြစ်၍။ ဝိဟရတိ၊ န။ ပ။ ဓမ္မာ၊ သစ္စာလေးပါးတရားတို့သည်။ အတ္ထိ
 သန္တိ၊ ကုန်၏။ ဣတိဝါပန၊ ဤသို့လည်း။ အသ၊ ထိုရဟန်း၏။ သတိ၊
 သတိသည်။ ပစ္စုပဋိတ၊ ရှေးရှုထင်သည်။ ဟောတိ၊ န။ ယာဝဒေဝ
 ဉာဏမတ္တဇယ၊ ဉာဏ်ကို ပွားစေခြင်း အကျိုးငှါလည်းကောင်း။
 ယာဝဒေဝ ပဋိသတိမတ္တာယ၊ သတိကိုပွားစေခြင်း အကျိုးငှါသာ
 လည်းကောင်း။ အနိဿိတောစ၊ တဏှာဒိဋ္ဌိတရားတို့ကို မမှီမူ၍
 သာလျှင်။ ဝိဟရတိ၊ န။ လောကေ၊ ဥပါဒါနက္ခာန္တ ဟူသော
 လောက၌။ ကိဉ္စိ၊ တစုံတခုသော ဝတ်တရားကို။ နစဥပါဒိယတိ၊
 တဏှာဒိဋ္ဌိတည်းဟူသော ဥပါဒါနတရားတို့ဖြင့် မစွဲလမ်း။ ဘိက္ခဝေ၊
 တို့။ ဝေဗ္ဗိခေါ၊ ဤသို့ဆိုအပ်ပြီးသော နည်းဖြင့်လည်း။ စတုသု။
 ကုန်သော။ အရိယသစ္စေသု၊ ကုန်သော။ ဓမ္မေသု၊ တို့၌။ ဓမ္မာနု
 ပဿီ၊ ဖြစ်၍။ ဝိဟရတိ၊ ဣရိယာပုထ်လေးပါးကို ဆောင်၏။

သစ္စပဗ္ဗံ၊ သည်။ နိဋ္ဌိတံ၊ ပြီ။
 ဓမ္မာနုပဿနာ၊ သည်။ နိဋ္ဌိတာ၊ ပြီ။

*

၄၀၄။ ဘိက္ခဝေ၊ တို့။ ယောကောစိ၊ အမှတ်မဲ့သော ရဟန်း
 သည်။ (ဟိကား နိပါတ်မျှသာတည်း)။ စတ္တာရော၊ ကုန်သော။
 ဣမေသတိပဋ္ဌာနေ၊ တို့ကို။ ဧဝံ၊ ဤဆိုခဲ့တိုင်း။ သတ္တဝံဿာနိ၊ ခုနစ်
 နှစ်တို့ပတ်လုံး။ ဘာဝေယျ၊ ပွားစေရာ၏။ တဿတိက္ခုနော၊ အား။
 ဝိန္နံ၊ ကုန်သော။ ဖလာနံ၊ အကျိုးတို့တွင်။ (ဖိုလ်တို့တွင်လည်း၊ ဟူ)။
 အညတရံ၊ တပါးပါးသော။ ဖလံ၊ အကျိုးကို။ (ဖိုလ်ကို လည်းဟူ)။
 ပါဠိကင်္ခံ၊ အလိုရှိအပ်၏။ ဒွေဖလာနိ၊ နှစ်ပါးကုန်သောဖိုလ်ဟူသည်
 တို့ကား။ ကတမာနိ၊ တို့နည်းဟူမူကား။ (နှစ်ပုဒ်ထည့်ပါ)။ ဒိဇ္ဇေဝ၊
 ဓမ္မေ၊ ပစ္စုပဋိဖြစ်သော အတ္တဘော၌။ အညာ၊ အရဟတ္တဖိုလ်နှင့်ယှဉ်
 သော။ သတိဝါ၊ သတိသည်လည်း။ ဘဝေယျ၊ န။ ဥပါဒိသေသေ၊
 ဥပါဒါနတရား၏ကြွင်းခြင်းသည်။ (ဥပါဒါနတရားတို့၏မကုန်ခြင်း

သည်,လည်းဟူ)။ သတိ,သော်။ အနာဂါမိတာဝါ, သည်လည်း။
ဘဝေယျ၏။

တိက္ခဝေ, တို့။ သတ္တဝသ္မာနိ။ တို့သည်။ တိဋ္ဌန္တိ၊ ကုန်ဦး။
တိက္ခဝေ, တို့။ ယောကောစိ, ရဟန်းသည်။ စတ္တာရော, ကုန်သော။
ဣမေသတိပဋ္ဌာနေ, တို့ကို, ဤဆိုခဲ့တိုင်း။ ဆာဿာနိ, တို့ပတ်
လုံး။ ပဉ္စဝဿာနိ။ တို့ပတ်လုံး။ စတ္တာရိဝဿာနိ, တို့ပတ်လုံး။ တိဏိ
ဝဿာနိ, တို့ပတ်လုံး။ ဒွေဝဿာနိ, နှစ်နှစ်တို့ပတ်လုံး။ ဧကံဝဿံ၊
တနှစ်ပတ်လုံး။ ဘာဝေယျ, ပွားစေရာ၏။ တိက္ခဝေ, ရဟန်းတို့။ ဧကံ
ဝဿံ, တနှစ်သည်။ တိဋ္ဌတု, တည်စေဦး။ တိက္ခဝေ, တို့။ ယောကော
စိ, သည်။ စတ္တာရော, ကုန်သော။ ဣမေသတိပဋ္ဌာနေ, တို့ကို။ ဧဝံ,
ခဲ့တိုင်း။ သတ္တမာသာနိ, ခုနစ်လတို့ပတ်လုံး။ ဘာဝေယျ, ၏။ တဿ
တိက္ခုနော, အား။ ဒိန္နံ, ကုန်သော။ ဖဏာနံ, တို့တွင်။ အညတရံ။
သော။ ဖလံ, ကို။ ပါဠိကံ, အလိုရှိအပ်၏။ ဗျေဖလောနိ, ဟူသည်
တို့ကား။ ကတမာနိ, တို့နည်း ဟူမူကား။ ဒိဋ္ဌေဝဓမ္မေ, ပစ္စုပ္ပန်
ဖြစ်သော အတ္တဘောဂ္ဂလျှင်။ အညာ, အရဟတ္တဖိုလ်နှင့်ယှဉ်သော။
သတိဝါ, သတိသည်လည်း။ ဘဝေယျ, ၏။ ဥပါဒိသေသေ, ဥပါဒါန်၊
တရား အကြွင်း ရှိသည်။ တနည်းကား။ ဥပါဒါန် တရားတို့၏
မကုန်ခြင်းသည်။ သတိ, ရှိသော်။ အနာဂါမိတာ, အနာဂါမိ၏
အဖြစ်သည်လည်း။ ဘဝေယျ, ၏။

တိက္ခဝေ, တို့။ သတ္တမာသာနိ, တို့သည်။ တိဋ္ဌန္တိ, ကုန်ဦး။
တိက္ခဝေ, တို့။ ယောကောစိ, သည်။ စတ္တာရော, ကုန်သော။ ဣမေ
သတိပဋ္ဌာနေ, တို့ကို။ ဧဝံ, ဤသို့ဆိုခဲ့တိုင်း။ ဆာဿာနိ, ခြောက်လ
တို့ပတ်လုံး။ ပဉ္စမာသာနိ, ငါးလတို့ပတ်လုံး။ စတ္တာရိမာသာနိ,
လေးလတို့ပတ်လုံး။ တိဏိမာသာနိ, သုံးလတို့ပတ်လုံး။ ဒွေမာသာ
နိ, တို့ပတ်လုံး။ ဧကံမာသံ, ပတ်လုံး။ အစုမာသံ, လခွဲ ပတ်လုံး။
ဘာဝေယျ, ၏။ တိက္ခဝေ, တို့။ အစုမာသော, လခွဲသည်။ တိဋ္ဌတု,
ဦး။ တိက္ခဝေ, တို့။ ယောကောစိ, အမှတ်မဲ့သော ရဟန်းသည်။
စတ္တာရော, ကုန်သော။ ဣမေ သတိပဋ္ဌာနေ, တို့ကို။ ဧဝံ, ဤသို့

ဆိုခဲ့တိုင်း၊ သတ္တဘဟံ၊ ခုနစ်ရက်ပတ်လုံး။ ဘာဝေယျ၊ ၏။ တဿ
 ဘိက္ခုနော။ အား။ ခြွနံ၊ ကုန်သော။ ဖလဝနံ၊ တို့တွင်။ အညတရံ၊
 သေခ။ ဖလံ၊ ကို။ ပါဠိကံ၊ ၏။ ဒွေဖလဝနံ၊ ဟူသည်တို့ကား။
 ကတမာနံ၊ တို့နည်းဟူကား။ ဒိဋ္ဌေဝေဓမ္မေ၊ ဤ။ အညာ၊ သော။
 သတိဝါ၊ သည်လည်း။ ဘဝေယျ၊ ဖြစ်ရာ၏။ ဥပါဒိသေသေ၊ သည်။
 သတိ၊ သော်။ အနာဂါဒိတာဝါ၊ သည်လည်း။ ဘဝေယျ၊ ၏။

သနုသန္ဓေ ယခုအခါ၌ အရဟတ္တဖိုလ်ကို အဆုံးပြုသဖြင့်
 ဟာတော်မူအပ်သော သုတိပဋ္ဌာန် ဒေသနာ
 ကို နိဂုံးအုပ်တော်မူလို၍ ဧကောယနော အယံ ဘိက္ခဝေ မဂ္ဂေါ
 အစရှိသော ဒေသနာကို မိန့်သတည်း။ ထိုဒေသနာ၏ အတ္ထကား-

၄၀၅။ ဧကောယနောအယံဘိက္ခဝေ။ပ။ ယဒိဒံစတ္တာရောသတိ
 ပဋ္ဌာနာတိ၊ ဧကောယနော အယံ ဘိက္ခဝေ ။ပ။ ယဒိဒံစတ္တာရော
 သတိပဋ္ဌာနာဟူ၍။ ဣတိ၊ ဤသို့။ ယံ တံဝစနံ၊ အကြင်သတိပဋ္ဌာန်
 ဒေသနာကို။ ဘဂဝတော၊ သည်။ ဝုတ္တံ၊ ဟောတော်မူအပ်၏။ ဧတံ
 ဝစနံ၊ ထိုသတိပဋ္ဌာန် ဒေသနာကို။ (ဝုတ္တံ၌ ကံစပ်)။ ဣဒံအတ္ထ
 ဧသံ၊ ဤ ဆိုအပ်ပြီးသော အကျိုးထူးကို။ ပဋိစ္စ၊ စွဲ၍။ ဝုတ္တံ၊ ၏။
 ဘဂဝါ၊ သည်။ ဣဒံဝစနံ၊ ဤသတိပဋ္ဌာန်ဒေသနာကို။ အဝေဝါစ၊
 ဟောတော်မူပြီ။ တေဘိက္ခု၊ ထိုသတိပဋ္ဌာန် ဒေသနာကို နာကုန်
 သော ရဟန်းတို့သည်။ အတ္ထမာနာ၊ ဝမ်းမြောက်သောစိတ်ရှိကုန်
 သည်ဖြစ်၍။ ဘဂဝတော၊ ၏။ ဘာသိတံ၊ သတိပဋ္ဌာန်တရားတော်
 ကို။ အဘိနန္ဒန္တိ၊ ဦးဖြင့်ရိုသေစွာ ကောင်းပြီဟု ဝန်ခံကုန်၏။

နဝမံ၊ သော။ မဟာသတိပဋ္ဌာနသုတ္တံ၊ သည်။ နိဋ္ဌိတံ၊ ပြီ။



၁၀-ပါယာသိသုတ္တ

၉၀၆။ ဘန္တေကဿပ၊ အရှင်မဟာကဿပ။ ဣဒံသုတ္တံ၊ ဤ
ပါယာသိရာဇညေသုထံကို။ မေမယာ၊ သည်။ ဘဂဝတောံ၊ ဤ။ သံ၊ မု
ခါ၊ အထံတော်မှ။ ဧဝံ ဧကေန အာကာရေန၊ ဖြင့်။ သုတံ-ဥပလက္ခိ
တံ၊ မှတ်လိုက်ရ၏။ ဧကံ၊ သော။ သမယံ၊ ဤ။ အာယသ္မာ၊ ရှည်သော
အသက်ရှိသော။ ကုမာရကဿပေါ၊ ကုမာရကဿပသည်။ ကော
သလေသ္မ၊ ကောသလတိုင်းတို့၌။ စာရိကံ၊ ဒေသစာရိကို။ စရမံ၊
နော၊ သွားသည်ဖြစ်၍။ မဟတော၊ ဂုဏ်အားဖြင့် မြတ်သော။
(အရေအတွက်အားဖြင့် များသော၊ လည်းဟူ)။ ဘိက္ခုသံ၊ သေန၊
နှင့်။ ပဉ္စမဇတ္တဟိဘိက္ခုသတေဟိ၊ ငါးရာ အံတိုင်းအရှည် ရှိကုန်
သော ရဟန်းတို့နှင့်။ သဒ္ဓိံ တက္က။ ယေနမဂ္ဂေန၊ ဖြင့်။ သေတဗျာ
နာမ၊ သေတဗျ အမည်ရှိသော။ ကောသလဏာနံ၊ ကောသလတိုင်း
တို့၌။ နဂရံ၊ မြို့သို့။ ဂန္တဗ္ဗံ၊ သွားအပ်၏။ တေနမဂ္ဂေန၊ ဖြင့်။
တံသေတဗျနဂရံ၊ သို့။ အဝသရံ၊ ရောက်တော်မူလေ၏။ တတြ၊
ထိုသေတဗျအမည်ရှိသောမြို့၌။ (သုဒိကား ပဒေါလင်္ကာရတည်း။)
အာယသ္မာ၊ သော။ ကုမာရကဿပေါ၊ သည်။ သေတဗျာယံ၊
သေတဗျမြို့၌။ သေတဗျာယ၊ ဤ။ (သမ္ဗန်ထည့်ပါ)။ ဥတ္တရေန၊
မြောက် အရပ်၌။ သေတဗျ သိဝပါဝနေ၊ သေတဗျမြို့ အနီး
ယင်းတိုက်တော၌။ ဝိဟရတံ၊ နေ၏။ တေန ခေါပန သမယေန၊
၌။ ပါယာသိ၊ ပါယာသိ အမည်ရှိသော။ ရာဇညော၊ အဘိသိက်
မသွန်းသေးသောမင်းသည်။ သတ္တုယဒံ၊ ဆင်ရတနာ၊ မြင်းရတနာ
အစရှိသော အထူးထူးသောသတ္တဝါတို့ဖြင့် ပြည့်ထသော။ သတိဏ
ကဋ္ဌောဒကံ၊ မြက်ထင်းရေတို့ဖြင့် ပြည့်ထသော။ သဗ္ဗေ၊ စဝါးတို့
ဖြင့်ပြည့်ထသော။ ရာဇဘောဂ္ဂံ၊ မင်းမှရအပ်သောစည်းစိမ်လည်း
ဖြစ်ထသော။ (မင်းကဲ့သို့ ခံစားအပ်ထသော၊ လည်းဟူ)။ ပသေ
နဒိနာ၊ ပသေနဒီအမည်ရှိသော။ ကောသလေန၊ ကောသလတိုင်း
ကို အစိုးရထသော၊ ရညာ၊ သည်။ ဒိန္နံ၊ သော။ ရာဇဒေါယံ၊ မင်းမှ

ရအပ်သော၊ ဗြဟ္မဒေယျံ၊ မြတ်သောအားဖြင့် ပေးအပ်ထသော။
သေတဗျံ၊ ကို၊ အဇ္ဈာဝသတိ၊ စိုးအုပ်၏။ ဗနည်းကား။ သေတဗျံ၊ ဤ။
အဇ္ဈာဝသတိ၊ ၏။

၂၀၁ ဤနောက်နည်း၌ သေတဗျံသတ္တုသယံ အစရှိကုန်
သော ပုဒ်တို့၌ သတ္တဝီအနက်၌ ဒုတိယာ ဝိဘတ်
ဖြစ်၍ အဇ္ဈာဝသတိ၌ အဓိသဒ္ဓါသည် ဓာတုတ္ထာ နှင့် ဝတ္တကဖြစ်၏။
ရှေးနည်း၌ကား အဓိသဒ္ဓါသည် အဓိပတိ၌ ဖြစ်၏။

*

ပါယာသိ ဖု ဇညဝတ္ထု

၂၀၇။ တေနခေါပနသမယေန၊ ဤ။ ပါယာသိဿ၊ ပါယာသိ
အမည်ရှိသော။ ရာဇညဿ။ အဘိသိက် မသွန်းသေးသော မင်း
အား။ (၏၊ လည်းဟူ)။ ဧဝရူပံ၊ ဤသို့ သဘောရှိသော။ ပါဝဏံ၊
မကောင်းသော။ ဒိဋ္ဌိဂတံ၊ ဂစ္ဆာအယူသည်။ ဥပ္ပန္နံ၊ ဖြစ်သည်။
ဟောတိ၊ ၏။ (ဒိဋ္ဌိဂတံ၌ ဂတသဒ္ဓါအနက်မရှိ။ တဗ္ဗောတည်း။)
ကိံဒိဋ္ဌိဂတံ၊ အဘယ်သို့သော ဝိစ္ဆာ အယူသည်။ ဥပ္ပန္နံ၊ သည်။
ဟောတိ၊ နည်းဟူမူကား။ ဣတိပိ ဣမိနာကာရဏေန၊ ဤသို့သော
အကြောင်းကြောင့်။ ပရာသောကော၊ တမလွန် လောကသည်။
နတ္ထိ၊ မရှိ။ သြပပါတိကာ၊ ဥပပါတ် ဖြစ်ကုန်သော။ သတ္တာ၊
တို့သည်။ နတ္ထိနသန္တိ၊ ကုန်။ သုကတဒုက္ကဋ္ဌာနံ၊ ကောင်းသဖြင့်
ပြုအပ်ကုန်သော မကောင်းသဖြင့် ပြုအပ်ကုန်သော။ ကမ္မာနံ၊ တို့၏။
ဖလံဝိပါကော။ အကျိုးသည်။ နတ္ထိ၊ မရှိ။ (ဖလံဝိပါကော၊ ဤ
နှစ်ပုဒ်ကား အနက်တူ၏။)။ ဣတိ။ ဤသို့။ ဒိဋ္ဌိဂတံ၊ သည်။ ဥပ္ပန္နံ၊
သည်။ ဟောတိ၊ ၏။ သေတဗျကာ၊ သေတဗျမြို့၌ နေကုန်သော။
ဗြဟ္မဏဂဟပတိကာ၊ ပုဏ္ဏားသူကြွယ်တို့သည်။ အသောသုခေါ၊
တည်း။ ကိံ အသောသု၊ အသို့ကြားကုန်သနည်း ဟူမူကား။ သော၊
အရှင်တို့။ သမဏဿ၊ ရဟန်းဖြစ်သော။ ဂေါတမဿ၊ ၏။ သာဝ
ကော၊ တပည့်ဖြစ်သော။ ကုမာရကဿပေါ၊ ကုမာရကဿပ

အမည်ရှိသော။ သမဏော။ သည်။ ပ။ သေတဗျံ။ သို့။ အနုပုတ္တော။
 အစဉ်ရောက်သည် ဖြစ်၍။ သေတဗျာယံ။ ဌ။ သေတဗျာယံ။ န။
 (သမ္ဗန်ထည့်)။ ဥတ္တရေန။ မြောက်အရပ်၌။ သေတဗျာယံ။ သပါ
 ဝေန။ သေတဗျာအမည်ရှိသော မြို့၏ အနီး၌ ဖြစ်သော ယင်းတိုက်
 တော၌။ ဝိဟရတိလော။ နေသဗတ်။ တံခေါ်ပန တဝန္တံ ကုမာရ
 ကဿပံ-တဿခေါ်ပန တောတောကုမာရကဿပဿ။ ထိုအရှင်
 ကုမာရကဿပ၏။ ကလျာဏော။ ကောင်းသောဂုဏ်နှင့် ပြည့်စုံ
 သော။ ကိတ္တိသဒ္ဓေါ။ ချီးမွမ်းသော အသံသည်။ (ကျော်စောသော
 အသံ၊ သည်လည်းဟူ)။ ဧဝံ။ ဤသို့။ အပ္ပဂ္ဂတော။ နှံ့၍ တက်၏။
 ကိံ အပ္ပဂ္ဂတော။ အဘယ်သို့နှံ့၍ တက်သနည်းဟူမူကား။ ကုမာရ
 ကဿပေါနာမ။ အမည်ရှိသော။ သမဏော။ သည်။ (နှစ်ပုဒ်
 ထည့်ပါ)။ ပဏ္ဍိတော။ ပစ္စုပ္ပန် သံသရာအကျိုးစီးပွားကို သိသော
 ပညာနှင့် ပြည့်စုံ၏။ ဗျတ္တော။ အရာအထူးတို့၌ လိမ္မာသော ပညာနှင့်
 ပြည့်စုံ၏။ မေဓေဝီ။ ကိလေသာတို့ကို ဖျက်ဆီးနိုင်သော ပညာနှင့်
 ပြည့်စုံ၏။ ဗဟုသုတော။ များသော အကြား အမြင်ရှိ၏။ စိတြကထိံ။
 ဆန်းကြယ်သော တရားကို ခဟာတတ်၏။ ကလျာဏပဋိဘာနော။
 ပြေပြစ်သော စကား ရှိ၏။ ဗုဒ္ဓေါစေဝံ။ တရားလည်းမည်၏။
 အရဟတရဟန္တာလည်းမည်၏။ (ဣတိထည့်ပါ) ဣတိ။ ဤသို့။
 ကိတ္တိသဒ္ဓေါ။ ချီးမွမ်းသော အသံသည်။ အပ္ပဂ္ဂတော။ တက်၏။
 (ထည့်ပါ)။ တထာရူပိနံ။ ထိုသို့ သဘောရှိကုန်သော။ အရဟတံ
 အရဟန္တာနံ။ မြတ်သော အလှူကို ခံခြင်းငှါ ထိုက်ကုန်သော ပုဂ္ဂိုလ်
 တို့ကို။ ဒဿနံ။ စက္ခုဝိညာဉ်ဖြင့် မြင်ရခြင်းသည်လည်း။ သာရ
 ခေါ်ပန။ ကောင်းသော အကျိုးစီးပွားကို ဆောင်တတ်သည်သာ
 လျှင်။ ဟောတိ။ န။ ဣတိ။ ဤသို့။ အသောသံခေါ်။ ကြားလေကုန်
 သလျှင် ကတည်း။ ပ။ သံသသံသီ။ ထိုထိုသော အရပ်မှ ပေါင်းအပ်
 သော အပေါင်းအဖော် ရှိကုန်သည်ဖြစ်၍။ ဝဏိဿတာ။ အသီးသီး
 ရိုက်ဖွဲ့ကုန်သည်ဖြစ်၍။ ဥတ္တရေနမုခေါ်။ မြောက်အရပ်သို့ ရှေ့ရှုကုန်

၁။ စိတ္တကထိံ။ ၂။ ဗုဒ္ဓေါစေဝံ (ဆဋ္ဌ)။

သည့်ဖြစ်၍၊ ယေန-ယတ္ထ၊ ဣ၊ သိံသပါဝနံ၊ ယင်းတိုက်တောသည်။ အတ္ထိ၊ ရှိ၏။ တေန-ဟတ္ထ၊ ထိုယင်းတိုက်တောသို့။ ဝစ္ဆန္တိ၊ ကုန်၏။

၄၀၈။ တေနခေါပနသမယေန၊ ဣ၊ ပါယာသိ၊ ပါယာသိအမည် ရှိသော။ ရာဇညော၊ အဘိသိက်မသွန်းသေးသောမင်းသည်။ ဥပရိ ပါယာဒော၊ အထက်ပြာသာဒ်၌။ ဒိဝါသေယံ၊ နေ့အိပ်ခြင်းသို့။ ဥပဂ တော၊ ရောက်သည်။ ဟောတိ၊ ၏။ ပါရာသိ၊ သော။ ရာဇညော၊ သည်။ သေတဗျကော၊ သေတဗျမြို့၌နေကုန်သော။ မြာဟ္မဏဂဟပထိ ကော၊ တို့ကို။ သေတဗျာယ၊ သေတဗျမြို့မှ။ နိက္ခမိတွာ၊ ၍။ သဗ်သဗီ၊ ထိုထိုသောအရပ်မှ ပေါင်းအပ်သော အပေါင်းအဖော် ရှိကုန်သည် ဖြစ်၍။ ဂဏီဘူတော၊ အသီးသီးရှိဏ်းဖွဲ့ ကုန်သည်ဖြစ်၍။ ဥတ္တရေန မုခေါ၊ သေတဗျမြို့၏ မြောက်အရပ်သို့ရှေ့ ရှုကုန်သည်ဖြစ်၍။ ယေန- ယတ္ထ၊ ဣ၊ သိံသပါဝနံ၊ ယင်းတိုက်တောသည်။ အတ္ထိ၊ ရှိ၏။ တေန- တတ္ထ၊ သို့။ ဝစ္ဆန္တေ၊ သွားကုန်သွားကုန်သည်တို့ကို။ အဒ္ဓသာခေါ၊ မြင်လေသလျှင်ကတည်း။ ဒိသ္မာ၊ မြင်၍။ ခတ္ထံ၊ အမတ်ကြီးကို။ အာ မန္တေသိ၊ ဆိုလေ၏။ ကိံ အာမန္တေသိ၊ နည်းတူမူကား။ တောခတ္ထေ၊ အိုအမတ်ကြီး။ ကိံ၊ အဘယ်ကြောင့်။ သေတဗျကာ၊ ကုန်သော။ မြာဟ္မဏဂဟပထိကာ၊ တို့သည်။ သေတဗျာယ၊ မှ။ နိက္ခမိတွာ၊ ၍။ သဗ်သဗီ၊ ကုန်သည်ဖြစ်၍။ ဂဏီဘူတာ၊ ကုန်သည်ဖြစ်၍။ ဥတ္တရေန မုခေါ၊ မြောက်အရပ်သို့ရှေ့ ရှုကုန်သည်ဖြစ်၍။ ယေန-ယတ္ထ၊ ဣ၊ သိံသ ပါဝနံ၊ သည်။ အတ္ထိ၊ ရှိ၏။ တေန တတ္ထ၊ သို့။ အာဝစ္ဆန္တိနုခေါ၊ ကုန်သနည်း။ ဣတိ၊ သို့။ အာမန္တေသိ၊ ၏။

တော၊ အရှင်။ သမဏဿ၊ သော။ ဂေါတမဿ၊ ၏။ သာဝ ကော၊ သော။ ကုမာရကဿ၊ ခေါ၊ အမည်ရှိသော။ သမဏော၊ သည်။ အတ္ထိ၊ ၏။ သောသမဏော၊ သည်။ ကောသလေသု၊ တို့၌။ ပ။ တေမြာဟ္မဏဂဟပထိကာ၊ တို့သည်။ ဘဂဝန္တံ၊ အရှင်ဖြစ်သော။ တမေနံကုမာရကဿပံ၊ ကို။ ဒဿနာယ၊ ဖူးမြင်ခြင်းငှာ။ ဥပသင်္က မန္တိ၊ ကုန်၏။ ဣတိ၊ သို့။ အဂေါတိ၊ ၏။ သော-ခတ္ထေ၊ အိုအမတ်ကြီး။ ပ။ ဝေံ၊ သို့။ ဝဒေဟိ၊ ဆိုလော့။ ကေနအာကာရေန၊ ဖြင့်။ (ထည့်

ပါ)။ဝဒေဟိ၊ အသ္မိသင်ဆိုလိမ္မံမည် နည်းဟူမူကား။ ပါယာသိ၊
အမည်ရှိသော။ရာဇညော၊ သည်။ဧဝံ၊ သို့။ အာဟ၊ နိ။ ကိံ အာဟ၊
ဟူမူကား။ ဘဝန္တော၊ အရှင်တို့သည်။ အာဂမေန္တ၊ ကိရ၊ ဝံကုန်ဦး
လော့။ ပါယာသိ၊ သော။ ရာဇညော၊ သည်။ ကုမာရကဿပံ၊ သော။
သမဏံ၊ ကိ။ ဒဿနာယ၊ ဖု မြင်မြင်းငှါ။ ကုမာရကဿပေါ၊ သော။
သမဏော၊ သည်။ ဗာလေ၊ ကုန်လသော။ အဗျတ္တေ၊ ကုန်လသော။
သေတဗျဏေ၊ ကုန်သော။ ဗြာဟ္မဏဂဟပတိဏေ၊ တို့ကို။ ပုရာ
သညာပေတိ၊ မမှတ်စေမီ။ ဥပသင်္ကမိဿတိ၊ လတ္တံ့။ ကိံ သညာ
ပေတိ၊ ဟူမူကား။ ဣတိပိ-ဣမိနာကာရဏေန၊ ဖြင့်။ ငရောလော
ကော၊ သည်။ အတ္ထိ၊ ရှိ၏။ သြပပါတိကာ၊ ဥပပါတ်ဖြစ်ကုန်သော။
သတ္တာ၊ တို့သည်။ အတ္ထိသန္တိ၊ ကုန်၏။ သုကဋုဒုတ္တဋုဒာနံ၊ သုစရိုက်
ဖြစ်ကုန်သော ကောင်းမှု စုစရိုက် ဖြစ်ကုန်သော မကောင်းမှု
ရှိကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံဝိပါဓေတော၊ အကျိုးသည်။
အတ္ထိ၊ ရှိ၏။ ဣတိ၊ ဤသို့။ သညာပေတိ၊ နိ။ ဘောခတ္ထေ၊
ကြီး။ ပရောလောကော၊ သည်။ နတ္ထိ၊ မရှိ။ သြပပါတိကာ၊ ကုန်
သော။ သတ္တာ၊ တို့သည်။ နတ္ထိ နသန္တိ၊ ကုန်။ သုကဋုဒုတ္တဋုဒာနံ၊
ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံဝိပါဓေတော၊ သည်။ နတ္ထိ၊ မရှိ။
ဣတိ၊ ဤသို့။ အာဟ၊ နိ။ ဣမိနာ အာကာရေန၊ ဤသို့သော အခြင်း
အရာဖြင့်။ ဝဒေဟိ၊ လော့။ (ဤသို့သမ္ဗန်)။ ဘော၊ အရှင်။ ဧဝံ၊
သာဓု၊ ကောင်းပြီ။ ဣတိခေါ၊ သို့။ သောခတ္တာ၊ ထိုအမတ်ကြီး
သည်။ ပါယာသိဿ၊ သော။ ရာဇညဿ၊ နိ။ ဝစနံ၊ ကိ။ ပဋိသု
တ္တာ၊ ဝန်ခံ၍။ ပ။ ဧတံဝစနံ၊ ကိ။ အဝေါစ၊ နိ။ ကိံ အဝေါစ၊ နည်းဟူ
မူကား။ ဘော၊ အိုလူများတို့။ ပါယာသိ၊ သော။ ရာဇညော၊ သည်။
ဧဝံ၊ သို့။ အာဟ၊ နိ။ ကိံ အာဟ၊ ဟူမူကား။ ဘဝန္တော၊ အရှင်တို့
သည်။ (လူများတို့သည် လည်းဟူ)။ အာဂမေန္တ၊ ဝံကုန်ဦးလော့။
ပါယာသိ၊ သော။ ရာဇညော၊ သည်။ ကုမာရကဿပံ၊ သော။
သမဏံ၊ ကိ။ ဒဿနာယ၊ ငှါ။ ဥပသင်္ကမိဿတိ၊ လတ္တံ့။ ဣတိ၊ သို့။
အာဟ၊ နိ။

၄၀၉။ အထခေါ၊ နှံ။ ပါယာသိ၊ သော။ ရာဇညော၊ သည်။
 သေတဗျကေဟိ၊ ကုန်သော။ ဗြာဟ္မဏဂဟပတိကေဟိ၊ တို့သည်။
 ပရိဝုဒေတာ၊ ခြံရံအပ်သည်ဖြစ်၍။ ယေန-ယတ္ထ၊ ဤ။ သိသပါဝနံ၊
 သည်။ အတ္ထိ၊ ရှိ၏။ ယေန-ယတ္ထ၊ ဤ။ ပ။ သေတဗျကာ၊ ကုန်သော။
 ဗြာဟ္မဏဂဟပတိကာ၊ ပုဏ္ဏားသူကြွယ်တို့သည်။ အပ္ပေကဇ္ဈေ၊ အချို့
 ကုန်သောသူတို့သည်။ ပ။ ယေန-ယတ္ထ၊ ဤ။ အာယသ္မာ၊ သော။
 ကုမာရကဿပေါ၊ သည်။ အတ္ထိ၊ ၏။ တေနတတ္ထ၊ သို့။ အဗ္ဗလိံ၊
 လက်အုပ်ကို။ ပဏာမေတွာ၊ ညွတ်၍။ ဧကမန္တံ၊ ဤ။ နိသိဒိံ၊ သု၊ နေ
 ကုန်၏။ အပ္ပေကဇ္ဈေ၊ တို့သည်။ နာမဂေါတ္တံ၊ အမည် အမျိုးကို။
 သာဝေတွာ၊ ကြား၍။ ဧကမန္တံ၊ ဤ။ နိသိဒိံ၊ သု၊ ကုန်၏။ အပ္ပေကဇ္ဈေ၊
 တို့သည်။ ဧကမန္တံ၊ ဤ။ တုဏှိတူတာ၊ ဆိတ်ဆိတ်သာ ဖြစ်ကုန်၍။
 နိသိဒိံ၊ သု၊ ကုန်၏။ ပ။



နတ္ထိကဝဂ်

၄၁၀။ ဧတံဝစနံ၊ ကို။ အဝေါစ၊ ၏။ ကိံအဝေါစ၊ နည်းဟူမူ
 ကား။ ဘောကဿပ၊ အရှင်ကဿပ၊ အဟံ၊ သည်။ ဧဝံဝါဒိ၊ ဤသို့
 စကားကိုဆိုလေ့ရှိ၏။ ဧဝံဝိဒ္ဓိ၊ ဤသို့ယူလေ့ရှိ၏။ ကောဝါဒိ၊ နည်း။
 ကောဝိဒ္ဓိ၊ နည်းဟူမူကား။ ဣတိဝိ-ဣမိနာကာရဏေနာပိ၊ ဤသို့
 သော အကြောင်းဖြင့်လည်း။ ပရောလောကော၊ တမလွန်လော
 ကသည်။ နတ္ထိ၊ မရှိ။ ဩပပါတိကာ၊ ကုန်သော။ သတ္တာ၊ တို့သည်။
 နတ္ထိနသန္တိ၊ ကုန်။ သုကဋုဒုက္ကဋုနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။
 ဖလံပိပါကော၊ သည်။ နတ္ထိ၊ မရှိ။ ဣတိ ဧဝံ ဝါဒိ၊ ဤသို့သော
 စကားကို ဆိုလေ့ရှိ၏။ ဧဝံဝိဒ္ဓိ၊ ဤသို့ အယူ ရှိ၏။ ဣတိ၊
 ဤသို့။ အဝေါစ၊ ၏။ ရာဇည၊ ရာဇည၊ အဟံ၊ သည်။ ဧဝံဝါဒိံ၊
 ဤသို့သော စကားကို ဆိုသောသူကို။ န ဧဝံဝိဒ္ဓိံ၊ ဤသို့သော
 အယူကို ယူသောသူကို။ နအဒ္ဓသံဝါ၊ မြင်လည်း မမြင်စဘူး။ န
 အသေသိဝါ၊ ကြားလည်း မကြားစဘူး။ အဟံ၊ သည်။ ကထဋိ-

ကေနကာရဏေ၊ ကြောင့်။ ဧဝံ၊ သို့။ ဝဒေယျံနာမ၊ ဆိုသနည်းဟူမူ
ကား။ ဣတိပိ-ဣမိနာကာရဏေန၊ ကြောင့်။ ပရာလောကော၊
သဉ္ဇံ။ နတ္ထိ၊ ရှိ။ ပ။ ဖလံပိပါကော၊ သဉ္ဇံ။ နတ္ထိ၊ ရှိ။ ဣတိပိ-ဣမိနာ
ကာရဏေန၊ ဤသို့သောအခြင်းအရာကြောင့်။ ဝဒေယျ၊ ဤ။



(၁) စန္ဒိမသူရိယ ဥပမာ

၄၁၁။ ရာဇည၊ ရာဇည။ တေနဟိ၊ တပြီးကား။ အဟံ၊ သဉ္ဇံ။
ဧတ္ထ၊ ဤအရာ၌။ တညေဝ၊ သင့်ကိုသာလျှင်။ ပဋိပုစ္ဆိယာမိ၊ တဖန်
မေးအံ့။ ယထာ-ယေန အာကာရေန၊ ဖြင့်။ တေ၊ သင်၏။ စိတ္တံ၊ စိတ်
သည်။ ခမေယျ၊ နှစ်သက်ရာ၏။ တထာ-တေန အာကာရေန၊ ဖြင့်။
တွံ၊ သဉ္ဇံ။ ပဉ္စ၊ ကို။ ဗျာကရေယျာသိ၊ ဖြေလော့။ ရာဇည၊ ရာဇည။
မယာ၊ သဉ္ဇံ။ ပုစ္ဆိယမာနံ၊ မေးလတ္တံ့သော။ တံဝစနံ၊ ကို။ တွံ၊
သဉ္ဇံ။ ကိမညသိ၊ အသို့အောက်မေ့သနည်း။ ရာဇည၊ ည။ ဣမေ
စန္ဒိမသူရိယာ၊ ဤလ၊ နေတို့သည်။ ဣမသ္မိဝါလောကေ၊ ဤပစ္စုပ္ပန်
လောက၌ လည်းကောင်း။ ပရသ္မိဝါလောကေ၊ တမလွန်သဝဉ္ဇံ
လည်းကောင်း။ သံဝိဇ္ဇန္တိ၊ ထင်ရှားကုန်၏။ တေစန္ဒိမသူရိယာ၊ တို့
သည်။ ဒေဝါဝါ၊ နတ်တို့လော၊ မနုဿာဝါ၊ လူတို့လော။ ဣတိ၊ သို့။
အဟံ၊ သဉ္ဇံ။ တံ၊ သင့်ကို။ ပုစ္ဆာမိ၊ ဤ။ ဘောကဿပ၊ ပ။ ဣမေစန္ဒိမ
သူရိယာ၊ တို့သည်။ ပရသ္မိဝါလောကေ၊ တမလွန်လောက၌။ သံဝိဇ္ဇ
တိ၊ ထင်ရှားရှိ၏။ ဣမသ္မိဝါလောကေ၊ နသံဝိဇ္ဇတိ၊ မရှိ။ တေစန္ဒိမ
သူရိယာ၊ တို့သည်။ ဒေဝါ၊ နတ်တို့တည်း။ နမနုဿာ၊ လူမဟုတ်
ကုန်။ ဣတိ၊ သို့။ ရာဇညော၊ သဉ္ဇံ။ အဝေါစ၊ ဤ။ ရာဇည၊ ည။ ဣတိ
ပိ-ဣမိနာကာရဏေနာပိ၊ ဖြင့်လည်း။ ပရာလောကော၊ သဉ္ဇံ။
အတ္ထိ၊ ရှိ။ ပ။ ကမ္မာနံ၊ တို့၏။ ပ။ ဖလံပိပါကော၊ သဉ္ဇံ။ အတ္ထိ၊ ရှိ၏။
ဣမိနာပိ ပရိယာယေန၊ ဤနေ့လ တမလွန်ဘဝ၌ရှိခြင်း တည်းဟူ
သော အကြောင်းဖြင့်လည်း။ တေ၊ ဤ။ ဒေဝါဒေဝါ၊ တမလွန်
လောကရှိ၏ ဟူသော အယူသည်။ ဟောတု၊ ဖြစ်စေလော့။ ဣတိ၊
သို့။ ကုမာရကဿပေါ၊ သဉ္ဇံ။ အဝေါစ၊ ဤ။

၄၁၂။ တဝကဿပေါ၊ အရှင်ကဿပသည်။ ဧဝံ၊ သို့။ ကိဉ္ဇာပိ
အာဟ၊ နိ၊ ရှင့်။ အထခေါ၊ ထိုသို့ဆိုသော်လည်း။ ဧတ္ထ၊ ဤအရာ၌။
မေ၊ နိ၊ ဧဝံဝါဒေါ၊ ဤသို့သော အယူသည်။ ဟောတိ၊ နိ။ ကိ
ဟောတိ၊ နည်းဟူမူကား။ ဣတိပိ ဣမိနာစကာရဏေန၊ ဖြင့်လည်း။
ပရာလောကော၊ သည်။ နတ္ထိ၊ ရှိ။ ပ။ ကမ္မာနံ၊ ထို၏။ ဖလံပိပါ
ကော၊ သည်။ နတ္ထိ၊ မရှိ။ ဣတိဧဝံဝါဒေါ၊ သည်။ ဟောတိ၊ နိ။
ဣတိ၊ သို့။ ရာဇညော၊ သည်။ အာဟ၊ နိ။ ရာဇည၊ ည။ ယေနပရိ
ယာယေန၊ ဖြင့်။ (ဟောတိ၌စပ်)။ ဣတိပိ ဣမိနာစကာရဏနာပိ၊
ဖြင့်လည်း။ ပရာလောကော၊ သည်။ နတ္ထိ၊ မရှိ။ ပ။ ကမ္မာနံ၊ ထို၏။
ဖလံပိပါကော၊ သည်။ နတ္ထိ၊ မရှိ။ ဧဝံ၊ ဤသို့။ တေ၊ နိ၊ ဝါဒေါ၊ သည်။
ဟောတိ၊ နိ။ သောပရိယာယော၊ ထိုသို့အယူဖြစ်ခြင်း၏အကြောင်း
သည်။ အတ္ထိပန၊ ရှိသလော။ ဣတိ၊ သို့။ ကုမာရကဿပေါ၊ သည်။
ပုစ္ဆတိ၊ နိ။ ဘောကဿပ၊ ပ။ ဣတိပိ—ဣမိနာစကာရဏနာပိ၊
ဖြင့်လည်း။ ပရာလောကော၊ သည်။ နတ္ထိ မရှိ ပ။ ကမ္မာနံ၊ ထို၏။
ဖလံပိပါကော၊ သည်။ နတ္ထိ၊ မရှိ။ ဧဝံ၊ သို့။ ယေနပရိယာယေန၊
ကြောင့်။ မေ၊ နိ။ ဝါဒေါ၊ သည်။ ဟောတိ၊ နိ။ သောပရိယာ
ယော၊ သည်။ အတ္ထိ၊ ရှိ၏။ ဣတိ၊ ဤသို့။ ရာဇညော၊ သည်။ အာဟ၊
နိ။ ရာဇည၊ ည။ ကထံပိယ၊ အဘယ်သို့ဖြစ်သနည်း။ ဣတိ၊ ဤသို့။
ကုမာရကဿပေါ၊ သည်။ ပုစ္ဆတိ၊ နိ။ (ယထာကား နိပါတ်မျှ
သာတည်း)။ ဘောကဿပ၊ ပ။ ဣမ၊ ဤလောက၌။ မေ၊ နိ။
မိတ္တာမစ္စာဝါ၊ ရစ်မြတ်နိုးလှစွာသော အဆွေခင်ပွန်းတို့သည်လည်း
ကောင်း။ ဣတိသာလောဟိတာဝါ၊ မိမျိုး တမျိုး တို့သည်လည်း
ပေးဝင်း။ ပါဏာတိပါတီ၊ သူ့အသက်ကို သတ်ကုန်သည်။
ဟောန္တိ၊ ကုန်၏။ အဓိန္နာဒါယီ၊ အရှင်မပေးသောဥစ္စာကို ယူတတ်
ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ကာမေသု၊ တို့၌။ မိစ္ဆာစာရိ၊
လွန်ကျူး၍ ကျင့်တတ်ကုန်သည်။ မုသာဝါဒိ၊ မုသား ဆိုတတ်ကုန်
သည်။ ပိသုဏဝါစာ၊ ကုန်းတိုက် စကားကို ဆိုတတ်ကုန်သည်။
ဖရုသဝါစာ၊ ရုန့်ရင်းကြမ်းတမ်းသောစကားကို ဆိုတတ်ကုန်သည်။

သံဗုပ္ပလဝပီ။ အကျိုးမရှိသော စကားကို ဆိုတတ်ကုန်သည်။
 အတိဇ္ဈာလူ၊ လောဘကြီးသောသဘောရှိကုန်သည်။ ဗျာပန္နစိတ္တာ၊
 ဒေါသနှင့်ယှဉ်သောစိတ်ရှိကုန်သည်။ မိစ္ဆာဒိဋ္ဌိ၊ ဖောက်ပြန်သော
 အယူရှိကုန်သည်။ ဟောန္တိ၊ ကုန်၏။ တေ၊ ထိုအဆွခင်ပွန်း အဆွ
 အမျိုးတို့သည်။ အပရေန၊ သော။ သမယေန၊ ဤ။ အာဗာဓိကာ၊
 ဒုက္ခဝေဒနာနှိပ်စက်ခြင်း ရှိကုန်သည်။ ဟောန္တိ၊ ကုန်၏။ ဒုက္ခိတာ၊
 ဆင်းရဲခြင်းသို့ရောက်ကုန်သည်။ ဟောန္တိ၊ ကုန်၏။ ဗာဠဝိလာနာ၊
 ပြင်းစွာနာကုန်သည်။ ဟောန္တိ၊ ကုန်၏။ ယဒါ၊ ဤ။ အဟံ၊ ဝါသည်။
 ဣဒါနိ၊ ဤ။ ဣဓေ၊ ဤသူတို့သည်။ ဣမမှာအာဗာဓာ၊ ဤအနာမှာ
 နဝုဠဟိဿန္တိ၊ မထကုန်လတ္တံ့။ ဣတိ၊ သို့။ ဇေနာမိ၊ ၎င်း၊ တဒါ၊ ဤ။
 အဟံ၊ သည်။ တေ၊ ထိုအဆွခင်ပွန်း အဆွအမျိုးတို့သို့။ ဥပသက်
 မိတွာ၊ ဤ။ ဧဝံ၊ သို့။ ဗဒါမိ၊ ၎င်း။ ကိဝံဒါမိ၊ နည်းဟူမူကား။ တော၊
 အရှင်တို့။ ယေတေသမဏဗြာဟ္မဏာ၊ တို့သည်။ ပါဏာတိပါတိ၊
 သူ့အသက်ကို သတ်တတ်ကုန်၏။ ပ။ မိစ္ဆာဒိဋ္ဌိ၊ မကောင်းသော
 အယူရှိကုန်၏။ တေသမဏဗြာဟ္မဏာ၊ တို့သည်။ ကာယဿ၊ ၎င်း။
 ဘောဒါ၊ ပျက်ခြင်းဟု ဆိုအပ်သော။ မရဏာ၊ စုတေခြင်းမှ။ ပရံ။
 နောက်၌။ အပါယံ၊ ချမ်းသာ ကင်းထသော။ ဒုဂ္ဂတိ၊ မကောင်း
 သောအလားဖြစ်ထသော။ ဝိနိပါတံ၊ မကောင်းမှုကိုပြုသော သူ
 တို့၏ ကျရာဖြစ်သော။ နိရယံ၊ သို့။ ဥပပဇ္ဇန္တိ၊ ရောက်ကုန်၏။ ဣတိ
 ဧဝံဝါဒိနော၊ ဤသို့သော စကားကို ဆိုတတ်ကုန်ထသော။ ဧဝံ
 ဒိဋ္ဌိနော၊ ဤသို့သော အယူကို ယူတတ်ကုန်ထသော။ ဧကေ၊ အချို့
 ကုန်သော။ သမဏဗြာဟ္မဏာ၊ တို့သည်။ သန္တိ၊ ရှိကုန်၏။ ခေါပန၊
 စစ်။ ဘဝန္တော၊ အရှင် ရဟန်းပုဂ္ဂိုလ်တို့သည်။ ပါဏာတိပါတိ၊
 ကုန်သည်။ ဟောန္တိ၊ ကုန်၏။ ပ။ မိစ္ဆာဒိဋ္ဌိ၊ ကုန်သည်။ ဟောန္တိ၊
 ကုန်၏။ ဘဝတံ-ဘဝန္တောနံ၊ အရှင်ဖြစ်ကုန်သော။ တေသံသမဏ
 ဗြာဟ္မဏာနံ၊ တို့၏။ ဝစနံ၊ သည်။ သစ္စံ၊ မှန်သည်။ သစေဟောတိ၊
 အံ့။ ဧဝံသစ္စံသတိ၊ သော်။ ဘဝန္တော၊ အရှင်ရဟန်းပုဂ္ဂိုလ်တို့သည်။
 ကာယဿ၊ ၎င်း။ ပ။ ဥပပဇ္ဇိဿန္တိ၊ ကုန်လတ္တံ့။ တော၊ အရှင်တို့။ ပ။

နိရယံ၊ သို့။ သစ္စေဥပပဇ္ဇေယျာထ၊ အကယ်၍ ရောက်ကုန်အံ့။ ဧဝံ သတိ၊ သော်။ ယေနကာရဏေန၊ ကြောင့်။ တုမေ၊ သင်တို့သည်။ နိရယံ၊ သို့။ ဥပပဇ္ဇေယျာထ၊ ရောက်ကုန်၏။ တမေနံ၊ ထိုအကြောင်းကို။ အာဂန္တာ၊ လာ၍။ ဣတိပိ-ဣမိနာ ကာရဏေနာပိ၊ ဖြင့်လည်း။ ပရောလောကော၊ သည်။ အတ္ထိ၊ ။ပ။ ကမ္မာနံ၊ တို့၏။ ဖလံ ပိပါကော၊ သည်။ အတ္ထိ၊ ။ ဣတိ၊ ဤသို့။ မေ၊ အား။ အာရောစေယျာထ၊ ကြားကုန်လော့။ ခေါပန၊ စင်စစ်။ ဘဝန္တော၊ တို့သည်။ မေ၊ ။ ဝစနံ၊ ကို။ (ထည့်ပါ ။ သဒ္ဓါယိကာ၊ ယုံကြည်တတ်သော စိတ်ရှိကုန်၏။ မယံ၊ ငါတို့သည်။ ဘဝန္တာနံ၊ အရှင်တို့၏။ ဝစနံ၊ ပကားကို။ (သုံးပုဒ် ထည့်သည်)။ ပစ္စယိကာ၊ ယုံကြည်ပါကုန်၏။ ဘဝန္တေဟိ၊ အရှင် တို့သည်။ ယံ ကာရဏံ၊ ကို။ သာမံ၊ ကိုယ်တိုင်။ ဒိဋ္ဌံ၊ မြင်အပ်၏။ ယထာ-ယေနပကာရေန၊ ဖြင့်။ ဒိဋ္ဌံ၊ မြင်အပ်၏။ ဧတံကာရဏံ၊ သည်။ ဧဝံ၊ အရှင်တို့မြင်တိုင်း။ မေ၊ ငါအား။ ဘဝိဿတိ၊ လတ္တံ့။ ဣတိ၊ ဤသို့။ ဝဒါမိ၊ ။ ဘေဘဝန္တော၊ ထို အရှင် ရဟန်း ပုဏ္ဏားတို့သည်။ မေ၊ ။ ဝစနံ၊ ကို။ သာရူတိ၊ ဟူ၍။ ပဋိဿုတွာ၊ ဝန်ခံ၍။ အာဂန္တာ၊ ကုန်၍။ နေစ အာရောစေန္တိ၊ မကြားကုန်။ ဗုတံ၊ တမန်ကို။ နပနပဟိဏန္တိ၊ မစေကုန်။ ဘောကဿာပ၊ ။ ဣတိပိ-ဣမိနာ ကာရဏေန၊ ဖြင့်။ ပရောလောကော၊ သည်။ နတ္ထိ၊ မရှိ။ ကမ္မာနံ၊ တို့၏။ ဖလံ ပိပါကော၊ သည်။ နတ္ထိ၊ မရှိ။ ဣတိ၊ သို့။ ယေနပရိယာယေန၊ ဖြင့်။ မေ၊ ။ ဧဝံ၊ ဝါဒေါ၊ ဤသို့။ သော အယူသည်။ ဟောတိ၊ ဖြစ်၏။ အယဒ္ဓိ၊ လျှင်၊ ပရိယာယော၊ အယူဖြစ်ခြင်း၏ အကြောင်းတည်း။

*

(၂) ဘေရဥပမာ

၄၀၃။ ရာဇ ည၊ ည။ တေနဟိ၊ ထိုသို့၊ တပြီးကား။ ဧတ္ထ၊ ဤအရာ၌။ တညေဝ၊ သင့်ကိုသာလျှင်။ ပဋိပုန္တိဿာမိ၊ တဖန်မေးအံ့။ ပထာ-ယေနအာကာရေန၊ ဖြင့်။ တေ၊ ။ စိတ္တံ၊ သည်။ ခမေယျ၊ နှစ်

သက်ရာ၏။ တထာ-တေနအာကာရေန၊ ဖြင့်။ နံအတ္ထံကို။ ဗျာက
 ရေယျာသိ၊ ကြားသော။ ရာဇည၊ ည။ မယာ၊ သည်။ ပုစ္ဆိယမာနံ၊
 မေးလတ္ထံသော။ တံဝစနံ၊ ထိုစကားကို။ တံ၊ သည်။ ကိံမညသိ၊
 အသို့ အောက်မေ့သနည်း။ ဣဓ၊ ဤလူ့ပြည်၌။ တေ၊ သင်၏။ ပုရိသာ၊
 အချင်းတို့သည်။ အာဂုစာရိံ၊ အပြစ်ကြီးစွာသော။ စောရံ၊ ကို။ ဂဟေ
 တွာ၊ ဖမ်း၍။ ဒသေယျံ၊ ပြကုန်ရာ၏။ ကိံဒသေယျံ၊ နည်းဟူမူ
 ကား။ ဘန္တေ၊ အရှင်။ အယံစောရော၊ သည်။ တေ၊ သင်၏။ အာဂု
 စာရိံ၊ အပြစ်ကို လွန်ကျူး၍ကျင့်၏။ ဣမဿစောရဿ၊ ၎င်း။ ယံဒဏ္ဍံ၊
 အကြင်ဒဏ်ကို။ ဣတ္ထိတိ၊ အလိုရှိ၏။ တံဒဏ္ဍံ ထိုဒဏ်ကို။ ပဏဟိ၊
 ဆောင်သော။ ဣတိ၊ ဤသို့။ ဒသေယျံ၊ ကုန်ရာ၏။ တေပုရိသေ၊
 တို့ကို။ တံ၊ သည်။ ဧဝံ၊ ဤသို့။ ဝဒေယျာသိ၊ ၎င်း။ ကိံဝဒေယျာသိ၊
 နည်းဟူမူကား။ ဘော၊ တို့။ တေနဟိ၊ ကား။ ဣမံပုရိသံ၊ ဤခိုးသူ
 ယောကျ်ားကို။ ဒဠာယ၊ ကြမ်းစွာသော။ ရဇ္ဇုယာ၊ ကြိုးဖြင့်။ ပစ္ဆာ
 ဗာဟံ၊ လတ်ပြန်။ ဂါဠုဗန္ဓနံ၊ မြွေခွံခြင်းကို။ ဗန္ဓိတွာ၊ ၍။ ခုရမုဏ္ဍံ၊
 ဦးခေါင်းပြည်းသည်ကို။ ကာရေတွာ၊ ပြုစေ၍။ ခရဿရေန၊ ပြင်း
 သော အသံရှိသော။ ပဏဝေန၊ ထက်စည်ဖြင့်။ ရထိယာ၊ ခရီး
 တကြောင်းမှ။ ရထိယံ၊ ခရီးတကြောင်းသို့။ သိဗံဘတကေန၊ ဖြင့်။
 သိဗံဘဠကံ၊ သို့။ ပရိနေတွာ၊ ၍။ ဒတိဏေန၊ သော။ ဒွါရေန၊ တံခါး
 ဖြင့်။ နိက္ခမိတွာ၊ ထုတ်၍။ နဂရဿ၊ ၎င်း။ ဒက္ခိဏတော၊ အရပ်မှ။ အာ
 ဗာဠနေ၊ သတ်ရာအရပ်၌။ သိသံ၊ ကို။ ဆိန္ဒထ၊ ဖြတ်လေကုန်။ ဣတိ၊
 သို့။ ဝဒေယျာသိ၊ ၎င်း။ တေပုရိသာ၊ ထိုအချင်းတို့သည်။ သာဓုတိ၊
 ဟူ၍။ ပဒီဿုတွာ၊ ဝန်ခံ၍။ တံပုရိသံ၊ ထိုခိုးသူယောကျ်ားကို။ ဒဠာယ၊
 ကြမ်းစွာသော။ ရဇ္ဇုယာ၊ ကြိုးဖြင့်။ ပစ္ဆာဗာဟံ၊ လတ်ပြန်။ ဂါဠု
 ဗန္ဓနံ၊ ကို။ ဗန္ဓိတွာ၊ ၍။ ခုရမုဏ္ဍံ၊ ဦးခေါင်းပြည်းသည်ကို။ ကာရေတွာ၊
 ပြုစေ၍။ ခရဿရေန၊ သော။ ပဏဝေန၊ ထက်စည်ဖြင့်။ ရထိယာ၊ မှ။
 ရထိယံ၊ ခရီးတကြောင်းသို့။ သိဗံဘဠကေန၊ ခရီးဆုံရာ တခုမှ။
 သိဗံဘဠကံ၊ ခရီးဆုံတခုသို့။ ပရိနေတွာ၊ ထက်ဝန်းကျင်ဆောင်၍။
 ဒက္ခိဏတေန၊ သော။ ဒွါရေန၊ ဖြင့်။ နိက္ခမိတွာ၊ ထုတ်၍။ နဂရဿ၊ ၎င်း။

၂၁

ဒက္ခိဏတော၊ တောင်အရပ်မှ။ အာသာဒုနေ၊ သတ်ရာ အရပ်၌။
 နိသီဒါပေယျံ၊ နေစေကုန်ရာ၏။ သောစောရော၊ သည်။ ဘဝန္တော
 စောရသာတာ၊ အိုခိုးသူသတ်တို့။ အမုကသ္မိဂါမေဝါ၊ ၌လည်း
 ကောင်း။ အမုကသ္မိဂါမေဝါ၊ ၌လည်းကောင်း။ မေ၊ ၏။ မိတ္တာ
 မစ္စာဝါ၊ ချစ်သော အဆွေခင်ပွန်းတို့သည် လည်းကောင်း။ ဣတိ
 သာလောဟိတာဝါ၊ မိမျိုးဘမျိုးတို့သည် လည်းကောင်း။ သန္တိ၊
 ကုန်၏။ ယာဝ၊ အကြင်ရှေ့လောက်။ အဟံ၊ သည်။ တေသံ၊ ထိုအဆွေ
 ခင်ပွန်း အဆွေအမျိုးတို့အား။ အတ္တာနံ၊ မိမိကိုယ်ကို။ (ကံထည့်)။
 ဥဒ္ဓိသိတွာ၊ ပြ၍။ အာဂစ္ဆာမိ၊ အံ။ တာဝ၊ လောက်။ အာဂမေန္တ၊
 နေကုန်ဦးလော့။ ဣတိ၊ သို့။ စောရသာတာသု၊ ခိုးသူသတ်တို့ကို။
 အာဂမနံ၊ ငံ စေခြင်းကို။ (ကံထည့်ပါ)။ လဘေယျနခေါ၊ ရပါအံ
 လော။ ဥဒါဟု၊ ထိုသို့မဟုတ်။ ဝိပ္ပလပန္တသေဝ၊ ဝိမြည်တမ်းစဉ်
 လျှင်။ စောရသာတာ၊ တို့သည်။ သိသံ၊ ကို။ ဆိန္ဒယျံ၊ ဖြတ်ကုန်ရာအံ
 လော။ ဣတိ၊ သို့။ ကုမာရကထပေါ၊ သည်။ ရာဇညံ၊ ကို။ ပုစ္ဆိ၊ ၏။
 တောကထပ၊ ပ။ သောစောရော၊ သည်။ ဘဝန္တောစောရသာ
 တာ၊ တို့။ အမုကသ္မိဂါမေဝါ၊ ၌လည်းကောင်း။ အမုကသ္မိဂါ-
 မေဝါ၊ ၌လည်းကောင်း။ မိတ္တာမစ္စာဝါ၊ တို့သည်လည်းကောင်း။
 ဣတိသာလောဟိတာဝါ၊ တို့သည်လည်းကောင်း။ သန္တိ၊ ကုန်၏။
 ယာဝ၊ လောက်။ အဟံ၊ သည်။ တေသံ၊ ထိုအဆွေခင်ပွန်း အဆွေ
 အမျိုးတို့အား။ အတ္တာနံ၊ ကို။ ဥဒ္ဓိသိတွာ၊ ပြ၍။ အာဂစ္ဆာမိ၊ လာအံ။
 တာဝ၊ ထိုမျှလောက်။ အာဂမေန္တ၊ ငံ ကုန်ဦးလော့။ ဣတိ၊ သို့။
 စောရသာတာသု၊ တို့ကို။ အာဂမနံ၊ ငံ စေခြင်းကို။ နဟိထဘေယျ၊
 မရရာ။ အထခေါ၊ စင်စစ်ကား။ နံ၊ ထိုသူခိုးကို။ ဝိပ္ပလပန္တသေ
 ဝ၊ ဝိမြည်တမ်းစဉ်လျှင်။ စောရသာတာ၊ တို့သည်။ သိသံ၊ ကို။
 ဆိန္ဒယျံ၊ ဖြတ်ကုန်ရာ၏။ ဣတိ၊ သို့။ ရာဇညော၊ ရာဇညသည်။ အဝေါ
 စ၊ ၏။ ရာဇည၊ ရာဇည။ သောစောရော၊ ထို ခိုးသူသည်။
 မနုဿော၊ လူဖြစ်သည်။ ဟုတွာ၊ ဖြစ်၍။ မနုဿဘူတေသု၊ ကုန်
 သော။ စောရသာတာသု။ ခိုးသူယောက်ျားတို့၌။ ဘဝန္တောစော

ရသာတာဝါတိ။ပ။ အာဂစ္ဆာမိ၊အံ။တာဝါ၊လောကံ။ အာဂမေန္တု။
 ကုန်သေဝ္။ ဣတိ၊ ဤသို့။ အာဂမနံ၊ ကို။ နလဘိဿတိနာမ၊
 မရသေး၏ရှင့်။ ကိမ္ပန၊အဘယ်၊ကြောင့်။ (အသို့လျှင်၊လည်းဟူ)။
 တေ၊ သင်၏။ မိတ္တာမစ္စာဝါ၊ တို့သည်လည်းကောင်း။ ဉ္ဇတိသာ
 ဟောဟိတာဝါ၊ တို့သည် လည်းကောင်း။ ပါဏာတိပါတိ၊ သူ့
 အသက်ကို သတ်တတ်ကုန်သည်။ ဟောန္တိ၊ကုန်၏။ ပ။ မိစ္ဆာဒိဋ္ဌိ၊
 ကုန်သည်။ ဟောန္တိ၊ ကုန်၏။ တေ၊ ထိုသင်တို့၏ အဆွေခင်ပွန်း
 အမျိုးတို့သည်။ ကာယဿ၊ ၏။ပ။ ဥပပန္နာ၊ ရောက်ကုန်သည်ဖြစ်
 ၍။ ဘဝန္တောနိရယပါယာ၊ အို ငရဲထိန်းတို့။ ဣတိပိ-ဣမိနာကာ
 ရဏေနာပိ၊ ဖြင့်လည်း။ ပရောလောကော၊ သည်။ အတ္ထိ၊၏။ပ။
 ဖလံပိပါကော၊ သည်။ အတ္ထိ၊ ၏။ပ။ ဣတိ၊ဤသို့။ မယံ၊တို့သည်။
 ယာဝ၊ လောကံ။ ပါယာသိဿ၊ ပါယာသိအမည်ရှိသော။ ရာဇ
 ညဿ၊ အား။ အာရောစေမ၊ ကြားကုန်အံ။ တာဝါ၊ လောကံ။
 အာဂမေန္တု၊ ငံ့၊ကုန်ဦးလော့။ ဧဝံ၊ သို့။ နိရယပါလေသု၊ တို့၌။
 အာဂမနံ၊ ငံ့၊စေခြင်းကို။ လဘိဿန္တိ၊ရကုန်လတ္တံ့နည်း။ ရာဇည၊
 ည၊ ဣတိပိ-ဣမိနာကာရဏေနာပိ၊ ဤသို့သော အကြောင်းဖြင့်
 လည်း။ ပရောလောကော၊ တမလွန်လောကသည်။ အတ္ထိ၊၏။ ပ။
 ဖလံပိပါကော၊ သည်။ အတ္ထိ၊ရှိ၏။ဣတိ၊ ဤသို့။ ဣမိနာပိပရိယာ
 ယေန။ ဤသို့သောအကြောင်းဖြင့်လည်း။ တေ၊သင်၏။ ဧဝံဝါဒေါ၊
 ဤအယူသည်။ ဟောတု၊ ဖြစ်စေလော့။ ဣတိ၊ သို့၊ကုမာရကသာ
 ပေါ၊ သည်။ အဝေါစ၊ ၏။

၄၁၄။ ဘဝံကဿပေါ၊ အရှင်ကဿပသည်။ ဧဝံ၊ သို့။ ကိဉ္ဇာ
 ပိအာဟ၊ ၏ရှင့်။ အထခေါ၊ထိုသို့ဆိုသော်လည်း။ ဧတ္ထ၊ ဤအရာ
 ၌။ မေ၊၏။ ဧဝံပရိပိတက္ကော၊ သည်။ ဟောတိ၊၏။ ကိံ ဟောတိ၊
 နည်းဟူမူကား။ ဣတိပိ-ဣမိနာကာရဏေနာပိ၊ ဖြင့်လည်း။ ပရော
 လောကော၊ သည်။ နတ္ထိ၊ရှိ ။ပ။ ကမ္မာနံ၊ တို့၏။ ဖလံပိပါကော၊
 သည်။ နတ္ထိ၊ရှိ။ ဣတိပရိပိတက္ကော၊သည်။ ဟောတိ၊၏၊ ရာဇည၊
 ည၊ဣတိပိ-ဣမိနာကာရဏေနာပိ၊ ဖြင့်လည်း။ ပရောလောကော၊

သည။ နတ္ထိ၊ မရှိ။ပ။ သုကဋုဒုက္ခဋ္ဌာနံ၊ ကောင်းမှုမကောင်းမှုဖြစ်
ကုန်သော၊ ကမ္မာနံ၊ တို့၏။ ဖလံဝိပါကော၊ သည်။ နတ္ထိ၊ မရှိ။ ဣတိ၊
ဤသို့။ ယေနပရိယာယေန၊ ဖြင့်။ တေ၊ သင်၏။ ဧဝံ ပရိဝိတက္ကော၊
သည်။ ဟောတိ၊ ဖြစ်၏။ သောပရိယာယော၊ ထိုသို့အကြံဖြစ်ခြင်း၏
အကြောင်းသည်။ အတ္ထိပန၊ ရှိသလော။ ဣတိ၊ ဤသို့။ ကုမာရ
ကဿပေါ၊ သည်။ ပုစ္ဆိ၊ ၎င်း၏။ ဘောကဿပ၊ အရှင်ကဿပ။ ဣတိဝိ-
ဇုမိနာကာရဏေနာပိ၊ ဤသို့သော အကြောင်းဖြင့်လည်း။ ပရော
လောကော၊ သည်။ နတ္ထိ၊ မရှိ။ပ။ ကမ္မာနံ၊ ကံတို့၏။ ဖလံဝိပါကော၊
သည်။ နတ္ထိ၊ ရှိ။ ဣတိ၊ သို့။ ယေနပရိယာယေန၊ ဖြင့်။ မေ၊ ၎င်း၏။ ဧဝံ ပရိ
ဝိတက္ကော၊ သည်။ ဟောတိ၊ ၎င်း၏။ သောပရိယာယော၊ ထိုသို့အကြံ
ဖြစ်ခြင်း၏ အကြောင်းသည်။ မေ၊ အား။ အတ္ထိ၊ ၎င်း၏။ ရာဇေ၊ ည။
ကထံဝိယ၊ အဘယ်သို့သော အကြောင်းသည်။ ဟောတိ၊ နည်း။
ဣတိ၊ သို့။ ကုမာရကဿပေါ၊ သည်။ ပုစ္ဆိ၊ ၎င်း၏။ (ယထာကထံဝိယံ
ယထာသဒ္ဓါကား နိပါတ်မျှသာတည်း)။ ဘောကဿပ၊ ပ။ ဣဓ၊
ဤအရပ်၌။ မေ၊ ၎င်း၏။ မိတ္တာ မစ္စာဝါ၊ တို့သည်လည်းကောင်း။ ဣတိ
သာလောဟိတာဝါ၊ မိမျိုး ဖမျိုးတို့သည် လည်းကောင်း။ ပါဏာ
တိပါတာ၊ သူ၏အသက်ကိုသတ်ခြင်းမှ၊ ပရိဝိရတာ၊ ကြံ၍ကုန်၏။
ပ။ အနဘိဇ္ဈာလူ၊ လောဘနည်းသော သဘောရှိကုန်၏။ အဗျာ
ဘန္တိတ္တာ၊ မေတ္တာစိတ်နှင့် ပြည့်စုံသောစိတ်ရှိကုန်၏။ သမ္မာဒိဋ္ဌိ၊
ပညာနှင့်ပြည့်စုံကုန်၏။ တေ၊ ထို အဆွေခင်ပွန်း အမျိုးတို့သည်။
အပရေန၊ သော။ သမယေန၊ ၎င်း။ အာဗာမိတာ၊ အနာဖြင့် နှိပ်စက်
ခြင်းရှိကုန်သည်။ ဟောန္တိ၊ ကုန်၏။ ဒုက္ခိတာ၊ အလွန်ဆင်းရဲခြင်းသို့
ရောက်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ မာဠုဂိလာနာ၊ ပြင်းစွာ
နာကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ယဒါ၊ ၎င်း။ အဟံ၊ ငါသည်။
ဒါနိ၊ ၎င်း။ ဣမေ၊ ဤသူတို့သည်။ ဣမမ္မာအာဗာဓော၊ မှ။ နဝုဠဟိဿန္တိ၊
မထကုန်လတ္တံ့။ ဣတိ၊ သို့။ ဇာနာမိ၊ ၎င်း၏။ တဒါ၊ ၎င်း။ အဟံ၊ ငါသည်။
တေ၊ ထိုအဆွေခင်ပွန်းအဆွေအမျိုးတို့ကို၊ ဥပသက်မိဟ္တာ၊ ၎င်း။ ဧဝံ၊
ဤသို့။ ဝဒါမိ၊ ဆို၏။ ကိံ ဝဒါမိ၊ နည်းဟူမူကား။ ဘော၊ အရှင်တို့။

ယေတေဇနာ တို့သည်။ ပါဏာတိပါတာ၊ မှ။ ပဋိဝိရတာ၊ ကြည့်
ကုန်၏။ ပ။ အနဘိဇ္ဈာလူ၊ လောဘနည်းသော သဘောရှိကုန်၏။
အဗျာပန္နစိတ္တာ၊ မေတ္တာနှင့် ယှဉ်သော စိတ်ရှိကုန်၏။ သမ္မာဒိဋ္ဌိ၊
ပညာနှင့် ပြည့်စုံကုန်၏။ တေဇနာ၊ တို့သည်။ ကာယဿ၊ ၎င်း၏။ ဘေဒါ၊
ပျက်ခြင်းဟု ဆိုအပ်သော။ မရဏာ၊ စုတေခြင်းမှ။ ပရံ၊ နောက်၌။
သုဂတိံ၊ ကောင်းသော အလားဖြစ်သော။ သဂ္ဂံ၊ မြတ်သော ရူပါရုံ
အစရှိသော အာရုံတို့၏ တည်ရာ ဖြစ်ထသော။ လောကံ၊ နတ်ပြည်
မြို့ဟော့ ပြည်သို့။ ဥပပဇ္ဇန္တိ၊ ကုန်၏။ ဧဝံ ဝါဒိနော၊ ကုန်သော။
ဧကေ၊ တုန်သော။ သမဏဗြာဟ္မဏာ၊ တို့သည်။ သန္တိ၊ ကုန်၏။
ဘဝန္တော၊ အရှင်ရဟန်းပုဏ္ဏားတို့သည်။ ပါဏာတိပါတာ၊ မှ။ ပဋိ
ဝိရတာ၊ ကုန်၏။ ပ။ သမ္မာဒိဋ္ဌိ၊ ကုန်၏။ ဘဝတံ-ဘဝန္တာနံ၊ အရှင်
ဖြစ်ကုန်သော။ တေသံ သမဏဗြာဟ္မဏာနံ၊ တို့၏။ ဝစနံ၊ စကား
သည်။ သစ္စံ၊ မှန်သည်။ သစေဟောတို့၊ အံ။ ဧဝံ သတိ၊ သော်။
ဘဝန္တော၊ အရှင် ရဟန်းပုဏ္ဏား တို့သည်။ ကာယဿ၊ ၎င်း၏။ ပ။
ဥပပဇ္ဇိယန္တိ။ ရောက်ကုန်လတ္တံ့။ ဘော၊ အရှင်တို့။ ကာယဿ၊
၎င်း၏။ ပ။ ဧလောကံ၊ သို့။ သံစေဥပပဇ္ဇေယျာထ၊ အကယ်၍ ရောက်ကုန်
အံ။ ဧဝံ ဥပပဇ္ဇေယျာဤသို့။ ရောက်ကုန်သည်ရှိသော်။ ယေန-ကာရ
ဏေန၊ ကြောင့်။ တုမှေ၊ တို့သည်။ သဂ္ဂံ၊ သော။ လောကံ၊ သို့။ ဥပ
ပဇ္ဇန္တိ၊ ရောက်ကုန်၏။ (ထည့်ပါ)။ တံကာရဏံ၊ ကို။ ဣတိပိ-ဣဒိနာ
ကာရဏေနပိ၊ ဖြင့်လည်း။ ပဓောလောကော၊ သည်။ အတ္ထိ၊ ၎င်း၏။ ပ။
ကမ္မာနံ၊ တို့၏။ ဖလံပိပါကော၊ သည်။ အတ္ထိ၊ ၎င်း၏။ ဣတိ၊ ဤသို့။
မေ။ အား။ အာဂန္တာ၊ ၎င်း၏။ အာရောစေယျာထ၊ ကြားကုန်လော့။
ခေါဝန၊ စစ်စစ်။ ဘဝန္တော၊ အရှင်တို့သည်။ မေ၊ ၎င်း၏။ ဝစနံ၊ ကို။
သဒ္ဓါယိကာ၊ ယုံကြည်တတ်ကုန်၏။ မယမ္ဗိ၊ တို့သည်လည်း။
ဘဝန္တာနံ၊ တို့၏။ ဝစနံ၊ ကို။ ပစ္စယိကာ၊ ယုံကြည်ပါကုန်၏။
ဘဝန္တေဟိ၊ အရှင်တို့သည်လည်း။ တံကာရဏံ၊ ကို။ သာမံ၊ ကိုယ်
တိုင်။ ဒိဋ္ဌိ၊ မြင်အပ်၏။ ယထာ-ယေန ကာရဏေန၊ ဖြင့်။ ဒိဋ္ဌိ၊ ၎င်း၏။
ဧတံကာရဏံ၊ သည်။ ဧဝံ၊ အရှင်တို့မြင်တိုင်း။ မေ၊ အား။ ဘဝိဿတိ၊

လတ္တံ့။ ဣတိ၊ ဤသို့။ ဝဒါမိ၊ နိ။ တေ၊ ထိုအဆွေခင်ပွန်း အဆွေ
 အမျိုးတို့သည်။ မေ၊ နိ။ ဝစနံ၊ ကို။ သာဓူတိ၊ ဟူ၍။ ပဋိ၊ သုတွာ၊ ၍။
 မေ၊ အား။ အာဂန္တာ၊ ၍။ (နှစ်ပုံဒ်ထည့်ပါ) နေဝအာရောစေန္တိ၊
 ကြားလည်းမကြားလာကုန်။ ဒုတ္တံ၊ တမန်ကိုလည်း။ နပဟိဏန္တိ၊
 စေလည်းမစေကုန်။ တော၊ အရှင်ကထာပ။ ဣတိပိ-ဣမိနာ ကာရ
 ဏေနာပိ၊ ဖြင့်လည်း။ ပရောလောကော၊ သည်။ နတ္ထိ၊ ရှိ။ ပ။ ကမ္မာနံ၊
 တို့၏။ ဖလံစိပါကော၊ သည်။ နတ္ထိ၊ မရှိ။ ဣတိ၊ ဤသို့။ ယေနပရိယာ
 ယေန၊ ကြောင့်။ မေ၊ နိ။ ဧဝံဝါဒေါ၊ သည်။ ဟောတိ၊ နိ။ အယဒ္ဓိ
 ခေါ၊ ဤသည်လျှင်။ ပရိယာယော၊ အယူဖြစ်ခြင်း၏ အကြောင်း
 တည်း။ ဣတိ၊ သို့။ ရာဇညော၊ သည်။ အာဟ၊ နိ။

*

(၃) ဂူထကူပပုရိအဥပမာ

၉၁၅။ ရာဇည၊ ည။ ယေနကာရဏေန၊ ကြောင့်။ တေ၊ နိ။ ဧဝံ။
 ဝါဒေါ၊ သည်။ ဟောတိ၊ နိ။ (အနိယတ် ထည့်ပါ)။ တေန
 ကာရဏေန၊ ကြောင့်။ အဟံ၊ သည်။ တေ၊ သင်အား။ ဥပမံ၊ ကို။
 ကရိယာမိ၊ အံ။ ဥပမာယ၊ ဥပမာဖြင့်။ ဣစလောကေ၊ ဤ။ ကေဇ္ဇေ၊
 ကုန်သော။ ဝိညူ၊ ပညာရှိကုန်သော။ ပုရိသော၊ တို့သည်။ ဘာသိ
 တထ၊ ဆိုသော စကား၏။ အတ္ထံ၊ ကို။ အာဇာနန္တိ၊ ကုန်၏။
 ရာဇည၊ ည။ သေယျထာပိ၊ ဥပမာအဘယ်ကဲ့သို့ နည်းဟူမူကား။
 ပုရိသော၊ သည်။ ဂူထကူပေ၊ မစင်အတိပြည့်သော တွင်း၌။ သသိ
 သကော၊ ဦးခေါင်းနှင့်တကွ။ (ဦးခေါင်းတိုင်အောင် လည်းဟူ)။
 နိမုဂ္ဂေါ၊ နှစ်သည်။ အဿ-ဟောတိ၊ နိ။ အထ၊ ထိုသို့နှစ်သော
 အခါ၌။ တံ၊ သည်။ ပုရိသေ၊ အချင်းတို့ကို။ အာဏာပေယျာသိ၊
 စေရာ၏။ ကိ အာဏာပေယျာသိ၊ နည်းဟူမူကား။ တော၊ အချင်း
 တို့။ တေနဟိ၊ ငါတို့ကံတွန်း၏။ တံပုရိသံ၊ ကို။ တမ္မာဂူထကူပေါ၊
 ထိုမစင်အတိပြည့်သော တွင်းမှ။ ဥဒ္ဓရထ၊ ထုတ်ကုန်လေ့။ ဣတိ။
 ဤသို့။ အာဏာပေယျာသိ၊ နိ။ တေပုရိသော၊ ထိုအချင်းတို့သည်။

သဘရုတိ၊ ဟူ၍။ ပဋိဿုတွာ၊ ဝန်ခံ၍။ တံပုရိသံ၊ ကို။ တဗ္ဗာဂူထကုပဂါ၊
မှ။ ဥဒ္ဓရေယျံ၊ ကုန်ရာ၏။ တံ၊ သည်။ တေ၊ ထိုအချင်းတို့ကို။ ဧဝံ၊ သို့။
ဝဒေယျာသိ၊ ၏။ ကိံဝဒေယျာသိ၊ နည်းဟူမူကား။ တော၊ အချင်း
တို့။ တေနဟိ၊ ၏။ တဿပုရိသဿ၊ ၏။ ကာယာ၊ ကိုယ်မှ။ ဂူထံ၊ ကို။
ဝေဠုပေသိကာဟိ၊ ဝါးခြမ်းတို့ဖြင့်။ သုနိဗ္ဗဇ္ဇိတံ၊ ကောင်းစွာသုပ်
သည်ကို။ ကတွာ၊ ၍။ နိဗ္ဗဇ္ဇေယျံ၊ သုပ်ကုန်လော့။ ဣတိ၊ သို့။ ဝဒေ
ယျာသိ၊ ၏။ တေ၊ ထိုအချင်းတို့သည်။ ပ။ တဿပုရိသဿ၊ ၏။
ကာယာ၊ ကိုယ်မှ။ ဂူထံ၊ ကို။ ဝေဠုပေသိကာဟိ၊ တို့ဖြင့်။ သုနိဗ္ဗဇ္ဇိတံ၊
ကို။ ကတွာ၊ ၍။ နိဗ္ဗဇ္ဇေယျံ၊ သုတ်ကုန်ရာ၏။ တံ၊ သည်။ တေ၊
ထိုအချင်းတို့ကို။ ပုန၊ ဖန်။ ဧဝံ၊ သို့။ ဝဒေယျာသိ၊ ၏။ ကိံဝဒေ
ယျာသိ၊ နည်းဟူမူကား။ တော၊ တို့။ တေနဟိ၊ ၏။ တဿပုရိသဿ၊
၏။ ကာယံ၊ ကို။ ပဏ္ဍမတ္တိကာယ၊ ဖြူသောမြေဖြင့်။ တိက္ခတ္တံ၊
သုံးထပ်။ သုပ္ပဋိတံ၊ ကောင်းစွာပွတ်ခြင်းကို။ ကတွာ၊ ပြု၍။ ဥပ္ပဇ္ဇေယ
ပွတ်ကုန်လော့။ ဣတိ၊ ဤသို့။ ဝဒေယျာသိ၊ ၏။ တေ၊ ထိုအချင်း
တို့သည်။ တဿပုရိသဿ၊ ၏။ ကာယံ၊ ကို။ ပဏ္ဍမတ္တိကာယ၊ မြေဖြူ
ဖြင့်။ တိက္ခတ္တံ၊ သုံးထပ်။ သုပ္ပဋိတံ၊ ကောင်းစွာပွတ်ခြင်းကို။ ဥပ္ပဇ္ဇေ
ယျံ၊ ပွတ်ကုန်ရာ၏။ တံ၊ သည်။ တေ၊ ထိုအချင်းတို့ကို။ ဧဝံ၊ သို့။
ဝဒေယျာသိ၊ ၏။ ကိံဝဒေယျာသိ၊ နည်းဟူမူကား။ တော၊ တို့။
တေနဟိ၊ ၏။ တံပုရိသံ၊ ကို။ တေလေန၊ ဆီဖြင့်။ အဗ္ဗဋ္ဌိတွာ၊ သုပ်၍။
သုခုမေန၊ သိမ်မွေ့စွာသော။ (ညက်လှစွာသော၊ လည်းဟူ)။
စုဏ္ဏေန၊ ကသယ်မှုန်ဖြင့်။ တိက္ခတ္တံ၊ ထပ်။ သုပ္ပဇောတံ၊ စင်စွာသော
ဆေးခြင်းကို။ ကရေယျံ၊ ကုန်ရာ၏။ တံ၊ သည်။ တေ၊ ထိုအချင်းတို့ကို။ ဧဝံ၊ သို့။
ဝဒေယျာသိ၊ ၏။ ကိံဝဒေယျာသိ၊ နည်းဟူမူကား။ တော၊ တို့။ တေနဟိ၊ ၏။
တဿပုရိသဿ၊ ၏။ ကေသမဿု၊ ဆံမုတ်ဆိတ်ကို။ ကပ္ပေထ။

ပြုကုန်လော့။ ဣတိ၊ သို့။ ဝဒေယျာသိ၊ နိ။ တေ၊ ထိုအချင်းတို့သည်။
 တဿပုရိသဿ၊ နိ။ ကေသမဿု၊ ကိ။ ကပ္ပေယျ၊ ပြုကုန်ရာ၏။
 တံ၊ သည်။ တေ၊ ထိုအချင်းတို့ကို။ ဧဝံ၊ သို့။ ဝဒေယျာသိ၊ နိ။ ကိ။
 ဝဒေယျာသိ၊ နည်းဟူမူကား။ ဘော၊ အချင်းတို့။ တေနဟိ၊
 ငါတိုက်တွန်း၏။ တဿပုရိသဿ၊ အား။ မဟန္တံ၊ များစွာသော
 အဖိုးထိုက်သော။ မာလန္တံ၊ ပန်းကိုလည်းကောင်း။ မဟန္တံ၊ သော။
 ဝိလေပနန္တံ။ နံ၊ သာပြောင်းကိုလည်းကောင်း။ မဟန္တံ၊ များစွာ
 သော အဖိုးထိုက် ကုန်သော။ ဝတ္ထုနိဗ္ဗာ၊ အဝတ်တို့ကို လည်း
 ကောင်း။ ဥပသံဟရထံ၊ ဆောင်ကုန်လော့။ ဣတိ၊ သို့။ ဝဒေယျာသိ၊
 နိ။ တေ၊ ထိုအချင်းတို့သည်။ တဿပုရိသဿ၊ အား။ မဟန္တံ၊
 သော။ မာလန္တံ၊ ကိုလည်းကောင်း။ ပ။ ဝတ္ထုနိဗ္ဗာ၊ တို့ကို လည်း
 ကောင်း။ ဥပသံဟရေယျ၊ ကုန်ရာ၏။ တံ၊ သည်။ တေ၊ ထိုအချင်း
 တို့ကို။ ဧဝံ၊ သို့။ ဝဒေယျာသိ၊ နိ။ ဘော၊ တို့။ တေနဟိ၊ ငါတိုက်
 တွန်း၏။ တံပုရိသံ၊ ကို။ ပါသာဒံ၊ သို့။ အာရောပေတွာ၊ တင်၍။
 ပဉ္စကာမဂုဏာနိ၊ တို့ကို။ ဥပဋ္ဌာပေထ၊ ဖြစ်စေကုန်လော့။ ဣတိ၊ သို့။
 ဝဒေယျာသိ၊ နိ။ တေ၊ ထိုအချင်းတို့သည်။ တံပုရိသံ၊ ကို။ ပါသာဒံ၊
 သို့။ အာရောပေတွာ၊ ၍။ ပဉ္စကာမဂုဏာနိ၊ တို့ကို။ ဥပဋ္ဌာပေယျ၊
 ဖြစ်စေကုန်ရာ၏။

ရာဇညေည။ မယာ၊ သည်။ ပုစ္ဆိယမာနံ၊ မေးလတ္တံ့သော။ ဝစနံ၊
 ကို။ တံ၊ သည်။ ကိ။ မညသိ၊ နည်း။ သုန္ဒာတဿ၊ ကောင်းစွာ ရေ
 ချိုးပြီးထသော။ သုဝိလိတ္တဿ၊ ကောင်းစွာလိမ်းကျပြီးထသော။ သု
 ကပ္ပိတဒကသမဿုဿ၊ ကောင်းစွာပြုပြင်ပြီးထသော ဆံမှတ်ဆိတ်
 ရှိပြီးထသော။ အာမုတ္တမာလာဘရဏဿ၊ ဆင်အပ်ပြီးသောပန်း
 နံ၊ သာရှိပြီးထသော။ ဩဒါတဝတ္ထဝသနဿ၊ ဖြူစင်စွာသောအဝတ်
 ကို ဝတ်ထသော။ ဥပရိပါသာဒဝရဂတဿ၊ အထက်ဖြစ်သော
 မြတ်သော ပြာသာဒ်၌ နေလျက်။ ပဉ္စဟိကာမဂုဏေဟိ၊ တို့ဖြင့်။
 သမပ္ပိတဿ၊ ခြံရံသည်ဖြစ်၍၊ သမ္ပိတုတဿ၊ ပြည့်စုံသည်ဖြစ်၍။
 ပရိစာရိယမာနဿ၊ ခံစားထသော။ တဿပုရိသဿ၊ အား

ပုနဒေဝ၊ တဖန်လျှင်။။ တသ္မိံ ဂူထကူပပ၊ ထိုမစင်တွင်း၌။ နိမုဇ္ဈိတု
ကမ္ပတံ၊ နစ်ခြင်းငှါ အလိုရှိသည်၏ အဖြစ်သည်။ အသိတဝေယျ
အပိနု၊ ဖြစ်ရာအံ့လော။ ဣတိ၊ ဤသို့။ ကုမာရကဿပေ၊ သည်။
အဓေဝါ၊ ။ ဘောကဿပ၊ ပ။ ဣဒံနိမုဇ္ဈိတုကမ္ပတံ၊ ဤသို့မစင်
တွင်း၌ နစ်ခြင်းငှါ အလိုရှိသည်၏ အဖြစ်သည်။ နောဟိဟောတိ၊
မဖြစ်။ တံ၊ ထိုသို့ မစင်တွင်း၌ နစ်ခြင်းငှါ အလိုမရှိသည်၏အဖြစ်
သည်။ ကိဿဟေတု၊ အဘယ်ကြောင့်နည်း ဟူမူကား။ ဘော
ကဿပ၊ ကဿပ။ အသုစိ၊ မစင်အတိုပြည့်သော။ ဂူထကူပေ၊
မစင်တွင်းသည်။ အသုစိစေဝ၊ နှလုံးကို မပွားစေတတ်သည်
လည်း။ (နှစ်လိုဘွယ်မရှိသည်၊ လည်းဟူ)။ ဟောတိ၊ ။ အသုစိ
သင်္ခါတောစ၊ မစင်အစုသာ ရှိသည်လည်း။ (မစင်ဟူ၍ သိအပ်
သည် လည်းဟူ)။ ဒုဂ္ဂန္ဓာစ၊ မကောင်းသော အနံ့အစုရှိသည်။
ဟောတိ၊ ။ ဒုဂ္ဂန္ဓသင်္ခါတောစ၊ မကောင်းသောအနံ့အစုသည်
လည်း။ (မကောင်းသော အနံ့ဟု သိအပ်သည်၊ လည်းဟူ)။
ဟောတိ၊ ။ ဇေဂုစ္ဆောစ၊ စက် ဆုပ် ဖွယ် ရှိ သည် လည်း။
ဟောတိ၊ ဖြစ်၏။ ဇေဂုစ္ဆသင်္ခါတောစ၊ စက်ဆုပ်ဖွယ်သော အစု
သည်လည်း။ (စက် ဆုပ် ဖွယ် ဟု သိအပ်သည်၊ လည်းဟူ)။
ဟောတိ၊ ဖြစ်၏။ ပဋိကူလောစ၊ ရွံ့ရှာဘွယ် သည်လည်း။
ဟောတိ၊ ။ ပဋိကူလသင်္ခါတောစ၊ ရွံ့ရှာဘွယ်သော အစုသည်
လည်း။ (ရွံ့ရှာဘွယ်ဟု သိအပ်သည် လည်းဟူ)။ ဟောတိ၊ ဖြစ်၏။
(တသ္မာထည့်ပါ)။ တသ္မာ၊ ထိုကြောင့်။ နိမုဇ္ဈိတုကမ္ပတံ၊ မစင်တွင်း
၌ နစ်ခြင်းငှါ အလိုရှိသည်၏ အဖြစ်သည်။ နောဟိဟောတိ။ ဖြစ်။
ဣတိ၊ ဤသို့။ ရာဇညော၊ သည်။ အာဟ၊ ဆို၏။ ရာဇည၊ ည။ ဧဝ
မေဝခေါ၊ ထိုအတူလျှင်။ မနုဿာ၊ တို့ကို။ ဒေဝါနံ၊ နတ်တို့သည်။
အသုစိစေဝ၊ မနှစ်လိုစင်ကုန်သည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။
အသုစိသင်္ခါတောစ၊ နှစ်လိုဘွယ်မရှိဟူ၍ သိအပ်ကုန်သည်လည်း။
ဟောန္တိ၊ ကုန်၏။ မနုဿာ၊ တို့သည်။ ဒေဝါနံ၊ တို့အား။ ဒုဂ္ဂန္ဓာစ၊
မကောင်းသောအနံ့တို့သည်လည်း။ ဟောန္တိ၊ ကုန်၏။ ဒုဂ္ဂန္ဓသင်္ခါ

တာစ၊ မကော့င်းသောအနံ့ အစုတို့သည်လည်း။ ဟောန္တိ၊ ကုန်၏။
 မနုဿာ၊ တို့ကို။ ဒေဝါနံ၊ တို့သည်။ ဇေဂုစ္ဆာစ၊ အလွန် စက်
 ဆုပ်အပ်ကုန်သည်လည်း။ ဟောန္တိ၊ ကုန်၏။ ဇေဂုစ္ဆသင်္ခါတာစ၊
 အလွန်စက်ဆုပ်အပ်သောအစုတို့သည်လည်း။ ဟောန္တိ၊ ကုန်၏။ ပဋိ
 ကူလာစ၊ အလွန် ရွံရှာအပ်ကုန်သည်လည်း။ ဟောန္တိ၊ ကုန်၏။
 ပဋိကူလ သင်္ခါတာစ၊ အလွန်ရွံရှာအပ်သော အစုတို့သည်လည်း။
 ဟောန္တိ၊ ကုန်၏။ ရာဇည၊ ည။ မနုဿဂန္ဓော၊ လူတို့၏အနံ့သည်။
 ယောဇနသတံ-ယောဇနသတေ၊ ယူဇနာတရာဌ။ (ဌိတေထညှိ
 ပါ)။ ဌိတေ၊ တည်ကုန်သော။ ဒေဝေ၊ တို့ကို။ ဥဗ္ဗာဓတိ၊ နှိပ်စက်၏။
 တေ၊ သင်၏။ ဗိတ္တာမစ္စာဝဂါ၊ တို့သည်လည်းကောင်း။ ဉာဟိသာ
 လောဟိတာဝဂါ၊ တို့သည်လည်းကောင်း။ ပါဏာတိ ပါတာ၊ မှ။
 ပဋိဝိရတဒ၊ ကုန်၏။ ပ။ သဂ္ဂံ၊ သော။ လောကံ၊ သို့။ ဥပပန္နာ၊ ရောက်
 လေကုန်၏။ တေ၊ ထိုအဆွေခင်ပွန်း အဆွေအမျိုးတို့သည်။ အာ
 ဂန္ဓာ၊ လာ၍။ ဣတိပိ-ဣမိနာကာရဏေန၊ ကြောင့်။ ပရောလော
 ကော၊ သည်။ အတ္ထိ၊ ရှိ၏။ ကမ္မာနံ၊ တို့၏။ ဖလံဝိပါကော၊ သည်။
 အတ္ထိ၊ ရှိ၏။ ဣတိ၊ သို့။ ကိံ ပန၊ အဘယ်ကြောင့်။ အာရောစေသန္တိ၊
 ကြားကုန်လတ္တံ့နည်း။ ရာဇည၊ ည။ ဣတိပိ-ဣမိနာကာရဏေနာပိ၊
 ဖြင့်လည်း။ ပရောလောကော၊ သည်။ အတ္ထိ၊ ၏။ ပ။ ကမ္မာနံ၊ တို့၏။
 ဖလံဝိပါကော၊ သည်။ အတ္ထိ၊ ၏။ ဣမိနာပိပရိယာယေန၊ ဤ
 အကြောင်းဥပမာဖြင့်လည်း။ တေ၊ သင်၏။ ဧဝံဝါဒေါ၊ ဤအယူ
 သည်။ ဟောတု၊ ဖြစ်စေလော့။ ဣတိ၊ သို့။ ကုမာရကဿပေါ၊
 သည်။ အဝေါစ၊ ၏။

၄၁၆။ ဘဝံကဿပေါ၊ သည်။ ဧဝံ၊ သို့။ ကိဉ္ဇာဝိအာဟ၊ ၏
 ရှင့်။ အထခေါ၊ ထိုသို့ ဆိုသော်လည်း။ ဣတိပိဣမိနာကာရဏေန၊
 ဖြင့်။ ပရောလောကော၊ သည်။ နတ္ထိ၊ ရှိ။ ပ။ ဧဝံ၊ သို့။ ဧတ္ထ၊ ဤအရာ၌။
 မေ၊ ၏။ ဝါဒေါ၊ အယူသည်။ ဟောတိ၊ ၏။ ဣတိ၊ သို့။ ရာဇညော၊
 သည်။ အဝေါစ၊ ၏။ တောရာဇည၊ ည။ ဣတိပိ ဣမိနာပကာရေနာပိ၊
 ဖြင့်လည်း။ ပရောလောကော၊ သည်။ နတ္ထိ၊ ရှိ။ ပ။ ဖလံဝိပါကော၊

သည်။နတ္ထိ၊ မရှိ။ဧဝံ၊ သို့။ကော၊ သင်၏။ဝါဒေါ၊ သည်။ယေနပရိ
ယာယေန၊ ဖြင့်။ဟောတိ၊ ၏။သောပရိယာယော၊ သည်။အတ္ထိ
ပန၊ ရှိသလော။ဣတိ၊ သို့။ကုမာရကဿပေါ၊ သည်။ပုစ္ဆိ၊ ၏။ဘော
ကဿပ၊ အရှင်ဟဿပ။ဣတိပိဣမိနာ ကာရဏေနပိ၊ ဖြင့်လည်း။
ပရောလောကော၊ သည်။နတ္ထိ၊ မရှိ။ပ။ဖလံပိပါကော၊ သည်။နတ္ထိ၊
မရှိ။ဧဝံ၊ ဤသို့။မေ၊ ၏။ဝါဒေါ၊ သည်။ယေနပရိယာယေန၊
ကြောင့်။ဟောတိ၊ ဖြစ်၏။သောပရိယာယော၊ သည်။အတ္ထိ၊ ရှိ၏။
ဣတိ၊ ဤသို့။ရာဇညော၊ သည်။အာဟ၊ ဆို၏။(ပါဠိငှပ်သည်ကို
ဖော်၍ ယောဇနာသည်)။ရာဇည၊ ရာဇည။ကထံပိယ၊ အဘယ်
သို့သော အကြောင်းသည်။အတ္ထိ၊ နည်း။ဣတိ၊ ဤသို့။ကုမာရ
ကဿပေါ၊ သည်။ပုစ္ဆိ၊ ၏။(ယထာကား နိပါတ်မျှသာတည်း)။
ဘောကဿပ၊ ။ပ။ဣ၊ ဤလူ ရှာ၌။မေ၊ ၏။(အနက်တူရာကိုရှေး
နည်းကိုမှီ၍ ယောဇနာလေလော့။ကွရာကိုသာ ယောဇနာအံ့)။
သဂ္ဂံ၊ သော။လောကံ၊ သို့။ဥပပဇ္ဇန္တိ၊ ကုန်၏။တာဝတိံသာနံ၊
တာဝတိံသာ နတ်ပြည်၌ ဖြစ်တုန်သော။ဒေဝါနံ၊ တို့၏။သဟ
ဗျတံ၊ အပေါင်းအဖော်၏ အဖြစ်သို့။ဥပပဇ္ဇန္တိ၊ ကုန်၏။ပ။ဘော၊
အရှင်တို့။တုမှ၊တို့သည်။ကာယဿ၊ ၏။ပ။သစေဥပပဇ္ဇေယျာထ၊
အကယ်၍ ရောက်ကုန်အံ့။တာဝတိံသာနံ၊ ကုန်သော။ဒေဝါနံ၊
တို့၏။သဟဗျတံ၊ အပေါင်းအဖော်၏အဖြစ်သို့။သစေ ဥပပဇ္ဇေ
ယျာထ၊ ကုန်အံ့။ဧဝံဥပပဇ္ဇေယျ၊ ဤသို့ ရောက်ကုန်သည်ရှိသော်။
ယေနကာရဏေန၊ ကြောင့်။တာဝတိံသာနံ၊ ကုန်သော။ဒေဝါနံ၊
တို့၏။သဟဗျတံ၊ သို့။ဥပပဇ္ဇေယျာထ၊ ကုန်ရာ၏။(ထည့်ပါ)။
တံကာရဏံ၊ ကို။မေ၊ အား။အာဂန္တု၊ ၍။ဣတိပိ-ဣမိနာကာရ
ဏေနပိ၊ ကြောင့်လည်း။ပရောလောကော၊ သည်။အတ္ထိ၊ ရှိ၏။
ကမ္မာနံ၊ တို့၏။ဖလံပိပါကော၊ သည်။အတ္ထိ၊ ရှိ၏။ဣတိ၊ ဤသို့။
အာရောစေယျာထ၊ ကြားသတ်ကုန်လော။ခေါ ပန၊ စင်စစ်။
ဘဝန္တော၊ အရှင်တို့သည်။မေ၊ ၏။ဝစနံ၊ ကို၊ သဒ္ဓါယိကာ၊
ယုံကြည်တတ်ကုန်၏။မယမ္ပိ၊ တို့သည်လည်း။တုမှာကံ၊ တို့၏။

၂

ဝစနံ၊ ကို။ ပစ္စာယိကာ၊ ယံကြည်ပါကုန်၏။ တံကာရဏံ၊ တို့။ ဘဝန္တေ
ဟိ၊ အရှင်တို့သည်။ သာမံ၊ ကိုယ်တိုင်။ ဒိဋ္ဌိ၊ မြင်အပ်၏။ ယထာယေန
ဝကာရေန၊ ဖြင့်။ ဒိဋ္ဌိ၊ ၏။ ဧတံ၊ ဤအကြောင်းသည်။ ဧဝံ၊ ဤသင်တို့
မြင်တိုင်း။ မေ၊ အား။ ဘဝိဿတိ၊ လတ္တံ့။ ဣတိ၊ သို့။ အဟံ၊ သည်။
ဝဒါမိ၊ ၏။ ပ။

*

(၄) တာဝတိံသဒေဝ ဥပမာ

၄၀၇။ ရာဇည၊ ည။ မာနုဿကံ၊ လူ့ပြည်၌ ဖြစ်သော။ ယံ
ဝဿသတံ၊ အကြင် အနှစ်တရာသည်။ အတ္ထိ၊ ၏။ ဒေဝောမာနုဿိ
ကဝဿသတရတ္ထိဒိဝေါ၊ ဤလူတို့၏ အနှစ်တရာဖြစ်သော ညဉ့်နေ
သည်။ တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ ဧကောရတ္ထိ
ဒိဝေါ၊ တညဉ့်တနေ့သာတည်း။ တာယရတ္ထိယာ၊ ဖြင့်။ တိံသရ-
တ္ထိယာ၊ ညဉ့်သုံးဆယ်တို့သည်။ မာသော၊ တလမည့်၏။ တေနမာ
သေန၊ ထိုတာဝတိံသာနတ်တို့၏ လဖြင့်။ ဒွါဒသမာသိယော၊
တဆယ်နှစ်လှတို့သည်။ သံဝတ္ထ ရော၊ တနှစ်မည့်၏။ တေနသံဝတ္ထရေ
န၊ ထိုတာဝတိံသာနတ်ပြည်၌ ဖြစ်သောနှစ်ဖြင့်။ ဒိဋ္ဌိ၊ တာဝတိံ
သာနတ်ပြည်၌ဖြစ်သော။ ဝဿသဟဿံ၊ အနှစ် တထောင်သည်။
တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ အာယုပ္ပမာဏံ၊
အသက်၏ အကိုင်းအရှည်သည်။ ဟောတိ၊ ဖြစ်၏။ ဧတ၊ သင်၏။
ယေမိတ္တာမစ္စာဝဂ်၊ တို့သည် လည်းကောင်း ။ ပ။ သဂ္ဂံ၊ သော၊
လောကံ၊ သို့။ ဥပပန္နာ၊ ရောက်ကုန်၏။ တာဝတိံသာနံ၊ ကုန်သော။
ဒေဝါနံ၊ နတ်တို့၏။ သဟဗျတံ၊ အပေါင်း အဖော်၏ အဖြစ်သို့။
ဥပပန္နာ၊ ကုန်၏။ မယံ၊ တို့သည်။ ယာဝ-အပ္ပကေန ပရိစ္ဆေ
ဒေန၊ နည်းစွာသောအပိုင်းအခြားဖြင့်။ ဒွေရတ္ထိဒိဝါဝဂ်၊ နှစ်ရက်
ပတ်လုံး လည်းကောင်း။ တိဏိရတ္ထိဒိဝါဝဂ်၊ သုံးရက်ပတ်လုံး
လည်းကောင်း။ ဒိဗ္ဗေဟိ၊ နတ်ပြည်၌ ဖြစ်ကုန်သော။ ပဉ္စဟိ၊
ကုန်သော။ ကာမဂုဏေဟိ၊ တို့ဖြင့်။ သမပ္ပိတာ၊ နှစ်သက်ကုန်
သည်ဖြစ်၍။ (ဝမ်းမြောက်ကုန်သည် ဖြစ်၍၊ လည်းဟူ)။ သမဂ္ဂိ

ဘူတာ၊ ပြည့်စုံကုန်သည်ဖြစ်၍။ ပရိစာရေမ၊ မွေ့လျော်ကုန်၏။ အထ၊
ထိုသို့အနည်းငယ်သော ကာလပတ်လုံး အပိုင်းအခြားဖြင့် မွေ့
လျော်ရကုန်လျက်။ ကသ္မာ၊ ကြောင့်။ မယံ၊ တို့သည်။ ပါယာသိဿ၊
သော။ ရာဇညဿ၊ အား။ ဣတိပိ-ဣမိနာ ကာရဏေန၊ ဖြင့်။ ပရော
လောကော၊ သည်။ အတ္ထိ၊ ရှိ၏။ ပ။ ဖလံပိပါကော၊ သည်။ အတ္ထိ၊ ရှိ၏။
ဣတိ၊ ဤသို့။ ဝန္တာ၊ ရှိ။ အာရောစေယျာမ၊ ကြားရကုန်အံ့နည်း။
ဧဝံ၊ သို့။ တေသံ၊ ထိုတာဝတိံသာနတ်တို့၏။ ဧတံစိတ္တံ၊ သည်။
သစေဘဝိဿတိ၊ လတ္တံ့။ ဧဝံ၊ ဤသို့ စိတ်ဖြစ်သည်။ သတိ၊ သော်။
တေ၊ ထိုသင်၏ အဆွေဖြစ်ကုန်သော တာဝတိံသာနတ်တို့သည်။
အာဝန္တာ၊ ကုန်၍။ ရာဇည၊ ည။ ဣတိပိ-ဣမိနာ ကာရဏေနာပိ၊ ဖြင့်
လည်း။ ပရောလောကော၊ သည်။ အတ္ထိ၊ ရှိ၏။ ပ။ ဖလံပိပါကော၊
သည်။ အတ္ထိ၊ ရှိ၏။ ဣတိ၊ သို့။ အာရောစေယျ၊ အပိနခေ၊ ကြားရကုန်
အံ့လော။ ဣတိ၊ သို့။ ကုမာရကဿပေ၊ သည်။ အာဟ၊ ရှိ။ ဘော
ကဿပ၊ ။ မ။ ဧတံအာရောစနံ၊ ထိုသို့လာ၍ကြားခြင်းသည်။ နောဟိ
ဘဝေယျ၊ ရာ။ ဘောကဿပ၊ ပ။ မယံ၊ တို့သည်။ စိရံကာလကံတာပိ၊
ကြာမြင့်စွာသောကာလမှ သေရခြင်းတို့သည်လည်း။ ဘဝေယျာမ
အပိ၊ ဖြစ်ကုန်ရာ၏လည်း မသိ။ တာဝတိံသာ၊ တာပတိံသာမည်
ကုန်သော။ ဒေဝါ၊ တို့သည်။ အတ္ထိသန္တိ၊ ကုန်၏။ ဣတိဝါ၊ ဤသို့
လည်းကောင်း။ တာဝတိံသာ၊ ကုန်သော။ ဒေဝါ၊ တို့သည်။ ဧဝံ
ဒီဃာယုကာ၊ ဤသို့ရှည်သော အသက်ရှိကုန်၏။ ဣတိဝါ၊ ဤသို့
လည်းကောင်း။ ဧတံကာရဏံ၊ ထိုအကြောင်းကို။ ကောပန၊ အဘယ်
သို့သည်လျှင်။ ဘောတောကဿပဿ၊ အား။ အာရောစေတိ၊
သနည်း။ တာဝတိံသာ၊ ကုန်သော။ ဒေဝါ၊ တို့သည်။ အတ္ထိသန္တိ၊
ကုန်၏။ ဣတိဝါ၊ ဤသို့လည်းကောင်း။ တာဝတိံသာ၊ ကုန်သော။
ဒေဝါ၊ တို့သည်။ ဧဝံဒီဃာယုကာ၊ ကုန်၏။ ဣတိဝါ၊ ဤသို့လည်း
ကောင်း။ မယံ၊ သည်။ ဘောတောကဿပဿ၊ ရှိ။ ဝစနံ၊ ကို။ နသဒ္ဓ
ဟာမ၊ မယုံကြည်ကြကုန်။ ဣတိ၊ သို့။ ရာဇညော၊ သည်။ အာဟ၊ ရှိ။

(၅) ဇစ္စန္ဓ ဥပမာ

၇၁၈။ ရာဇည၊ ည။ သေယျထာပိ၊ ဥပမာ အဘယ်ကဲ့သို့၊
နည်းဟူမူကား။ ဇစ္စန္ဓော၊ မျက်စိနှစ်ဖက်ကန်းသော။ ပုရိသော၊
ယောက်ျားသည်။ ကဏှသုက္ကာနိ၊ အမည်း အဖြူ ဖြစ်ကုန်သော။
ရူပါနိ၊ ရူပါရုံတို့ကို။ နပသေယျ၊ ရာ၊ နိလကာနိ၊ ညိုသောအဆင်းရှိ
ကုန်သော။ ရူပါနိ၊ တို့ကို။ နပသေယျ၊ မမြင်ရာ။ ပီတကာနိ၊ ရွှေသော
အဆင်းရှိကုန်သော။ ရူပါနိ၊ တို့ကို။ နပသေယျ၊ ရာ။ လောဟိတ
တာနိ၊ နီသော အဆင်းရှိကုန်သော။ ရူပါနိ၊ တို့ကို။ နပသေယျ၊
မမြင်ရာ။ မဇ္ဈိဋ္ဌကာနိ၊ မောင်းသော အဆင်းရှိကုန်သော။ ရူပါနိ၊
တို့ကို။ နပသေယျ၊ ရာ။ သမဝိသမံ၊ ညီညွတ်မညီညွတ်သည်ကို။
နပသေယျ၊ ရာ။ တာရကာနိ၊ ကုန်သော။ ရူပါနိ၊ တို့ကို။ နပသေယျ၊
ရာ။ စန္ဒိမသုရိယေ၊ တို့ကို။ နပသေယျ၊ ရာ။ ဣတိ၊ ဤသို့။ သောပုရိ
သော၊ ထိုမျက်စိနှစ်ဖက်ကန်းသော ယောက်ျားသည်။ ဧဝံ၊ သို့။
ဝဒေယျ၊ ဆိုရာ၏။ ကိံဝဒေယျ၊ နည်းဟူမူကား။ ကဏှသုက္ကာနိ၊
ကုန်သော။ ရူပါနိ၊ တို့သည်။ နတ္ထိနသန္တိ၊ ကုန်။ ကဏှသုက္ကာနိ၊
အမည်းအဖြူ ဖြစ်ကုန်သော။ ရူပါနိ၊ တို့ကို။ ဒဿာပိ၊ မြင်လေ့
ရှိသောသူသည်။ နတ္ထိ၊ ရှိ။ ပ။ သမဝိသမံ၊ ညီညွတ်မညီညွတ်သော
အရပ်သည်။ နတ္ထိ၊ မရှိ။ သမဝိသမသံ၊ ကို။ ဒဿာပိ၊ မြင်လေ့
ရှိသောသူသည်။ နတ္ထိ၊ မရှိ။ တာရကာနိ၊ ကုန်သော။ ရူပါနိ၊
တို့သည်။ နတ္ထိနသန္တိ၊ မရှိကုန်။ တာရကာနိ၊ ကုန်သော။ ရူပါနိ၊
တို့ကို။ ဒဿာပိ၊ သည်။ နတ္ထိ၊ ရှိ။ ပ။ ယသ္မာ၊ ကြောင့်။ အဟံ၊ သည်။
ဧတံရူပကံ၊ ဤရုပ်အပေါင်းကို၊ နဇာနာမိ၊ မသိ။ အဟံ၊ သည်။
ဧတံရူပကံ၊ ကို။ နပသောမိ၊ မမြင်။ တသ္မာ၊ ကြောင့်။ တံရူပကံ၊
သည်လည်း။ နတ္ထိ၊ မရှိ။ ဣတိ၊ ဤသို့။ ဝဒါမိ၊ ၏။ ဣတိ၊ သို့။ ဝဒေယျ၊
၏။ (ဤသို့ပါဌဒေသထည့်၍ သမ္မန်)။ ရာဇည၊ ည။ သောပုရိ
သော၊ ထိုမျက်စိနှစ်ဖက် ကန်းသော ယောက်ျားသည်။ သမ္မာ၊
မဖောက်မပြန်။ ဝဒမာနော၊ ဆိုသည်ဖြစ်၍။ ဝဒေယျနုခေါ၊ လော။
ဣတိ၊ သို့။ ကုမာရကထာပေါ၊ သည်။ အဝေါစ၊ ၏။ တောကထာပ၊

ပ။ ဧတံ၊ ထိုသို့ မဖောက်မပြန် ဆိုခြင်းသည်။ နောဟိတဝေယျ၊ ရာ။
 ဣတိ၊ သို့။ ကသ္မာ၊ ကြောင့်။ ဧတံဝစနံ၊ ကို။ သမ္မာ၊ ပြန်။ ဝဒမာနော၊
 ဖြစ်၍။ ဝဒေယျ၊ မူကား။ ပ။ ရူပါနိ၊ တို့သည်။ အတ္ထိသန္တိ၊ ကုန်၏။ ပ။
 စန္ဒိမယူရိယာနံ၊ တို့ကို။ ဒဿာဝီ၊ မြင်လေ့ ရှိသောသူသည်။ အတ္ထိ၊
 ရှိ၏။ အထ၊ ထိုသို့ရှိလျက်။ (ထည့်ပါ)။ သောပုရိသော၊ သည်။
 (ဝဒတိဋ္ဌစင်)။ အဟံ၊ သည်။ ဧတံရူပကံ၊ ကို။ နဇာနာမိ၊ မသိ။ အဟံ၊
 သည်။ ဧတံရူပကံ၊ ကို။ နပဿာမိ၊ မမြင်။ တသ္မာ၊ ကြောင့်။ တံ
 ရူပကံ၊ သည်။ နတ္ထိ၊ မရှိ။ ဣတိ၊ ဤသို့။ ဝဒတိ၊ ၏။ ဘောကဿပ၊ အရှင်
 ကဿပ။ သောပုရိသော၊ ထိုယောက်ျားသည်။ သမ္မာ၊ မဖောက်
 မပြန်။ ဝဒမာနော၊ ဖြစ်၍။ နဟိဝဒေယျ၊ မဆိုရာ။ ဣတိ၊ ဤသို့။
 ရာဇညော၊ သည်။ အာဟ၊ ၏။ ရာဇည၊ ည။ ဧဝမေဝခေါ၊ ထိုအတူ
 လျှင်။ တံ၊ သည်။ ဇေယျဝဂ္ဂ၊ ပမောမညော၊ သူကန်း၏ ထင်ခြင်းကဲ့သို့။
 ပဋိဘာသိ၊ ထင်ယောင်မှား၏။ ဣတိ၊ သို့။ ကုမာရကဿပေါ၊ သည်။
 အပေါစ၊ မိန့်တော်မူ၏။ ဘောကဿပ၊ ပ။ တာဝတိံသာ၊ ကုန်
 သော။ ဒေဝီ၊ တို့သည်။ အတ္ထိသန္တိ၊ ကုန်၏။ ဣတိဝါ၊ ဤသို့လည်း
 ကောင်း။ တာဝတိံသာ၊ ကုန်သော။ ဒေဝီ၊ တို့သည်။ ဧဝံဒိဃာယု
 ကာ၊ ဤသို့ရှည်သော အသက်ရှိကုန်၏။ ဣတိဝါ၊ လည်းကောင်း။
 ယံဝစနံ၊ ကို။ တံ၊ အရှင်ကဿပသည်။ မံ၊ ကို။ ဝဒေသိ၊ ၏။

ဧတံဝစနံ၊ ကို။ ဘောတောကဿပဿ၊ အား။ ကော၊ အသူ
 သည်။ အာရောစေတိပန၊ ကြားလေသနည်း။ တာဝတိံသာ၊ ကုန်
 သော။ ဒေဝီ၊ တို့သည်။ အတ္ထိသန္တိ၊ ကုန်၏။ ဣတိဝါ၊ သို့လည်း
 ကောင်း။ တာဝတိံသာ၊ ကုန်သော။ ဒေဝီ၊ တို့သည်။ ဧဝံဒိဃာ
 ယုကာ၊ ကုန်၏။ ဣတိဝါ၊ သို့လည်းကောင်း။ မယံ၊ တို့သည်။ ဘော
 တောကဿပဿ၊ ၏။ တံဝစနံ၊ ကို။ နသဒ္ဓဟာမ၊ ကုန်။ ဣတိ၊ ဤသို့။
 ရာဇညော၊ သည်။ အာဟ၊ ၏။ ရာဇည၊ ည။ တံ၊ သည်။ ဣမိနာ
 မံသစက္ခုနာ၊ ဤမံသစက္ခုဖြင့်။ ယထာ-ယေနအာကာရေန၊ အား
 ဖြင့်၊ မညသိ၊ ၏။ တထာ-တေနအာကာရေန၊ ထိုသို့ သင်အောက်မေ့

တိုင်းသော အခြင်းအရာ အားဖြင့်။ ပရောလောကော၊ကို။ နခေါ
 ဒဋ္ဌဗ္ဗော၊ မမှတ်အပ်။ ရာဇည၊ ရာဇည။ ယေသမဏဗြာဟ္မဏာ၊
 အကြင် ရဟန်း ပုဏ္ဏားတို့သည်။ အရညဝနပတ္တာနိ၊ ကြီးစွာသော
 တောအုပ်ဖြစ်ကုန်သော။ ပန္နာနိ၊ ရွာမှ ဝေးကုန်သော။ သေနာ
 သနာနိ၊တို့ကို။ ပဋိသေဝန္တိ၊ မှီဝဲကုန်၏။ တေသမဏဗြာဟ္မဏာ၊ တို့
 သည်။ ထတ္ထ၊ ထိုကျောင်း၌။ အပ္ပမတ္တာ၊ မေတ္တာဘာဝနာ၌ မမေ့
 မလျော့ကုန်သည်ဖြစ်၍။ အာတာဝိနော၊ ပြင်းစွာလုံ့လပြုကုန်သည်
 ဖြစ်၍။ ပဟိတတ္တာ၊ နိဗ္ဗာန်သို့ လွတ်သော စိတ်ရှိကုန်သည်ဖြစ်၍။
 ဝိဟရန္တာ၊ နေကုန်လျက်။ ဒိဗ္ဗ၊ နတ်တို့၏ ပသာဒစက္ခုနှင့် တူသော
 (ဒိဗ္ဗဝိဟာရကိုမှီ၍ဖြစ်သော၊ လည်းဟူ)။ စက္ခု၊ စက္ခုအဘိညာဉ်
 ကို။ ဝိသောဓေန္တိ၊ စင်စေကုန်၏။ တေသမဏဗြာဟ္မဏာ၊ တို့သည်။
 ဒိဗ္ဗေန၊ ထသော။ ဝိသုဒ္ဓေန၊ အယူစင်ခြင်း အကြောင်းဖြစ်ထသော
 အတိတ္တန္တမာနုဿကေန၊ လူတို့၏ ပသာဒစက္ခုကိုလွန်၍ရူပါရုံကို
 မြင်ခြင်းငှါ စွမ်းနိုင်ထသော။ စက္ခုနာ၊ စက္ခုအဘိညာဉ်ဖြင့်။ ဣမဉ္ဇေဝ
 လောကံ၊ ဤပစ္စုပ္ပန်ဖြစ်သော ဘဝကိုလည်း။ ပဿန္တိ၊ ကုန်၏။
 ပရဉ္စလောကံ၊ တမလွန်လောကကိုလည်း။ ပဿန္တိ၊ ကုန်၏။ ဩပ
 ပါတိကော၊ ဥပပါတ် ဖြစ်ကုန်သော။ သတ္တေစ၊ တို့ကိုလည်း။
 ပဿန္တိ၊ ကုန်၏။ ရာဇည၊ ည။ တံ၊ သည်။ ဣမိနာမံသစက္ခုနာ၊ ဖြင့်။
 ယထာယံ ပရလောကံ၊ကို။ နုတ္တေဝမညသိ၊ မသိ။ ဝေဉ္ဇေခေါတေန
 မံသစက္ခုနာ၊ ထိုမံသစက္ခုဖြင့်။ တယာ၊ သည်။ အမညိကော၊ မသိ
 အပ်သော။ (ထည့်ပါ)။ သောပရောလောကော၊ကို။ တေဟိ
 သမဏဗြာဟ္မဏေဟိ၊ ထိုဒိဗ္ဗစက္ခု အဘိညာဉ်နှင့် ပြည့်စုံကုန်သော
 ရဟန်းပုဏ္ဏားတို့သည်။ ဒိဗ္ဗစက္ခုနာ၊ ဖြင့်။ (နှစ်ပုဒ်ထည့်ပါဦး)။
 ဒဋ္ဌဗ္ဗော၊ မြင်အပ်၏။ ရာဇည၊ ည။ ဣတိဝိဣမိနာကာရဏေနာပိ၊
 ဖြင့်လည်း။ ပရောလောကော၊ သည်။ အတ္ထိ၊ ၏။ ပ။ ကမ္မာနံ၊ တို့၏။
 ဖလံဝိပါကော၊ သည်။ အတ္ထိ၊ ၏။ ဧဝံ သို့။ တေ၊ သင်၏။ ဝါဒေါ၊
 သည်။ ဣမိနာပိခေါပရိယာယေန၊ ဖြင့်လည်း။ ဟောတု၊ ဖြစ်စေ
 သော။ ဣတိ၊ သို့။ ကုမာရကဿပေါ၊ သည်။ အာဟ၊ ၏။

၄၁၉။ တဝံကဿပေါ၊ သည်။ ဧဝံ ဤသို့။ ကိစ္ဆာပိအာဟ၊ ၎ံ
ရှင်။ အထခေါ၊ ထိုသို့ ဆိုသော်လည်း။ ဣတိပိ ဣမိနာကာရဏေန၊
ကြောင့်။ ပရောလောကော၊ သည်။ နတ္ထိ၊ မရှိ။ ပ။ ဖလံဝိပါကော၊
သည်။ နတ္ထိ၊ မရှိ။ ဧဝံ၊ သို့။ ဧတ္ထိ ဤအရာ၌။ မေ၊ ၎ံ၊ ပါဒေါ၊ သည်။
ဟောတိ၊ ၎ံ။ ဣတိ၊ သို့။ ရာဇညော၊ သည်။ အာဟ၊ ၎ံ။ ရာဇည၊ ရာ
ဇည။ ဣတိပိ ဣမိနာကာရဏေန၊ ကြောင့်။ ပရောသောကော၊
သည်။ နတ္ထိ၊ ရှိ။ ပ။ ဖလံဝိပါကော၊ သည်။ နတ္ထိ၊ ရှိ။ ပ။ ဧဝံ၊ ဤသို့။
ယေနပရိယာယေန၊ ဖြင့်။ ဟေ၊ ၎ံ။ ဝါဒေါ၊ သည်။ ဟောတိ၊ ဖြစ်၏။
သောပရိယာယော၊ သည်။ အတ္ထိပန၊ လော၊။ ဣတိ ဤသို့။ ကုမာရ
ကဿပေါ၊ သည်။ ပုစ္ဆိ၊ ၎ံ။ ဘောကဿပ။ ပ။ ဣတိပိ ဣမိနာကာရ
ဏေန၊ ကြောင့်။ ပရောလောကော၊ သည်။ နတ္ထိ၊ ရှိ။ ပ။ ဖလံဝိပါ
ကော၊ သည်။ နတ္ထိ၊ ရှိ။ ဧဝံ၊ သို့။ ယေနပရိယာယေန၊ ကြောင့်။ မေ၊
၎ံ။ ဝါဒေါ၊ သည်။ ဟောတိ၊ ၎ံ။ သောပရိယာယော၊ ထိုအယူ
ဖြစ်ခြင်းအကြောင်းသည်။ အတ္ထိ၊ တည်း။ ဣတိ၊ သို့။ ရာဇညော၊
သည်။ အာဟ၊ ဆို၏။ (ပါဌ်ငှပ်သည်ဖော်၍ ယောဇနာလိုက်သည်)။
ရာဇည။ ည။ ကထံဝိယ၊ အဘယ်သို့သောအကြောင်းသည်။ အတ္ထိ၊
နည်း။ ဣတိ၊ ဤသို့။ ကုမာရကဿပေါ၊ သည်။ ပုစ္ဆိ၊ မေး၏။
(ယထာကား နိပါတ်မျှသာတည်း)။ ဘောကဿပ။ ပ။ အယံ၊
သည်။ ဣမ၊ ဤလူရွာ၌။ သီလဝန္တေ၊ သီလနှင့်ပြည့်စုံကုန်သော။ က
လျာဏဓမ္မေ၊ ကောင်းသောအကျင့်ရှိကုန်ထသော။ ဇီဝိတုကာမေ၊
အသက်ရှည်ခြင်းငှာ အလိုရှိကုန်သော။ အမရိတုကာမေ၊ သေခြင်း
ငှာ အလိုမရှိကုန်သော။ သုခကာမေ၊ ချမ်းသာခြင်းငှာ အလိုရှိကုန်
သော။ ဒုက္ခမုဒ္ဓိကူလေ၊ ဆင်းရဲခြင်းကို စက်ဆုပ်တတ်ကုန်ထသော။
သမဏဗြာဟ္မဏေ၊ တို့ကို။ ပဿာမိ၊ ၎ံ။ (ပဿိတွာထည့်ပါ)။
ပဿိတွာ၊ ၎ံ။ ဘောကဿပ။ ပ။ တဿမယံ၊ ၎ံ။ ဧဝံပရိဝိတက္ကော၊
သည်။ ဟောတိ၊ ၎ံ။ ကိံ ပရိဝိတက္ကော၊ သည်။ ဟောတိ၊ နည်းဟူမူ
ကား။ ဘောန္တော၊ အရှင်ဖြစ်ကုန်သော။ ကလျာဏဓမ္မော၊ ကုန်ထ
သော။ ဣမေသမဏဗြာဟ္မဏာ၊ တို့သည်။ ဣတော၊ ဤအသက်ရှည်

သောထက်။ မတာနံ။ သေကုန်သော။ နောအမှတ်။ တို့အား။
 သေယျော၊ မြတ်သည်။ ဘဝိဿတိ။ လတ္တံ့။ ဣတိဇဝံ၊ ဤသို့။ ဇာ
 နေယျံ၊ ကုန်ရာ၏။ ဣဒါနိ၊ ဤ။ ဘောန္တော၊ ကုန်သော။ သီလဝန္တော၊
 ကုန်သော။ ကလျာဏဓမ္မာ၊ ကုန်သော။ သမဏဗြာဟ္မဏ၊ တို့သည်။
 ဝိသံဝါ၊ အသိပ်ကိုလည်း။ ခါဒေယျံ၊ စားကုန်ရာ၏။ ဣဒါနိ၊ ဤ။
 သတ္တဝါ၊ ဘေးလက်နက်ကိုမူလည်း။ အာဟိရေယျ၊ ဆောင်ကုန်
 ရာ၏။ ဥဗ္ဗန္ဓိတွာ၊ ရှိ။ ကာလံဝါ၊ သေခြင်းကိုမူလည်း။ ကရေယျံ၊
 ကုန်ရာ၏။ မပါတေဝါ၊ ဓာမ်းပါးပြတ်၌ မူလည်း။ ပမတေယျံ၊
 ဆင်းကုန်ရာ၏။ ကသ္မာ၊ ကြောင့်။ ဘောန္တော၊ ကုန်သော။ သီလ
 ဝန္တော၊ ကုန်သော။ ကလျာဏဓမ္မာ၊ ကုန်သော။ ဣမေသမဏ
 ဗြာဟ္မဏာ၊ တို့သည်။ ဣတော၊ ဤပစ္စုပ္ပန်အတ္တဘောထက်။ မတာ
 နံ၊ ကုန်သော။ နော၊ တို့အား။ သေယျော၊ သည်။ ဘဝိဿတိ၊ လတ္တံ့။
 ဣတိဇဝံသို့။ နဇာနန္တိ၊ ကုန်။ ကသ္မာ၊ ကြောင့်။ ဘောန္တော၊ ကုန်
 သော။ သီလဝန္တော၊ ကုန်သော။ ကလျာဏဓမ္မာ၊ ကုန်သော။ ဣမေ
 သမဏဗြာဟ္မဏာ၊ တို့သည်။ ဇိဝိတုကာမာ၊ အသက်ရှည်ခြင်းငှါ
 အလိုရှိကုန်သည်။ ဟောန္တိ၊ ကုန်၏။ အမရိတုကာမာ၊ ကုန်သည်။
 ဟောန္တိ၊ ၏။ သုခကာမာ၊ ကုန်သည်။ ဟောန္တိ၊ ကုန်၏။ ဒုက္ခပဒို
 ကူလာ၊ ဆင်းရဲခြင်းကို အလိုမရှိကုန်သည်။ ဟောန္တိ၊ ကုန်၏။
 အတ္တာနံ၊ မိမိကိုယ်ကို။ နမာရေန္တိ၊ မသတ်ကုန်။ ဘောကဿပ၊ ပ။
 ဣတိပိ ဣဓိနာကာရဏေနာပိ၊ ကြောင့်လည်း။ ပရောသောကော၊
 သည်။ နတ္ထိ၊ မရှိ။ ပ။ ဖလံဝိပါကော၊ သည်။ နတ္ထိ၊ မရှိ။ ဇဝံသို့။ ယေန
 ပရိယာယေန၊ ကြောင့်။ မေ၊ ၏။ ဝါဒေါ၊ သည်။ ဟောတိ၊ ၏။ အ
 ယဗ္ဗိခေါ၊ ဤသည်လည်း။ ပရိယာယော၊ ကမလွန်သောကမရှိဟူ၍
 ယူခြင်း၏ အကြောင်းတည်း။ ဣတိ၊ သို့။ ရာဇညော၊ သည်။
 အာဟ၊ ၏။



(၆) ဂန္ထိနိ-ဥပမာ

၄၂၀၊ ရာဇည၊ ည။ တေနဟိ၊ ထိုသို့ဆိုတပြားကား။ အဟံ၊
 သည်။ တေ၊ အား။ ဥပမံ၊ ကို။ ကရိယာမိ၊ အံ။ ဥပမာယဝိ၊ ဥပမာ
 ဖြစ်လည်း။ ဣ၊ ဤလောက၌။ ဧကစ္စေ၊ ကုန်သော။ ဝိညူ၊ ပညာရှိ
 ကုန်သော။ ပုရိသာ၊ တို့သည်။ ဘာသိတဿ၊ ဆိုသောစကား၏။
 အတ္ထံ၊ ကို။ အာဇာနန္တိ၊ ကုန်ရာ၏။ ရာဇည၊ ည။ ဘူတပုဗ္ဗံ၊ ရှေး၌ဖြစ်
 တူး၏။ အညတရဿ၊ တယောက်သော။ ဗြာဟ္မဏဿ၊ ၏။ ဝေဠဝ
 ပဇာပတိယော၊ နှစ်ယောက်သော မယားတို့သည်။ အဟေသု၊
 ဖြစ်ကုန်ရာ၏။ ဧကိုဿ၊ တယောက်သော မယား၏။ ပုတ္တော၊
 သည်။ ဒသဝဿုဒ္ဓေသိကောဝါ၊ ဆယ်နှစ်အရွယ်သို့ ရောက်သည်
 လည်း။ အဟောသိ၊ ၏။ ဒ္ဓါဒသဝဿုဒ္ဓေသိကောဝါ၊ တဆယ်နှစ်
 နှစ်အရွယ်သို့ ရောက်သည်လည်း။ အဟောသိ၊ ဖြစ်၏။ ဧကော၊
 တယောက်သော။ ဂန္ထိနိ၊ ကိုယ်ဝန်ရှိသောမိန်းမသည်။ ဥပဝိဇညာ၊
 သားဖွားခါနီးသည်။ အဟောသိ၊ ဖြစ်၏။ အထခေါ၊ ဌ။ သော
 ဗြာဟ္မဏော၊ သည်။ ကာလံ၊ စုတေခြင်းကို။ အကာသိ၊ ပြု၏။ အထ
 ခေါ၊ ထိုသို့အတသေသော အခါ၌။ သောမာဏဝကော၊ သည်။
 မာတုသပတ္တိံ၊ အမိ၏ ရန်သူမိန်းမကို။ ဧတံစနံ၊ ကို။ အဝေါစ၊
 ၏။ ကိံ၊ အဝေါစ၊ နည်းဟူမူကား။ တောတိ၊ အိုရှင်မ။ ယံစနံ ဝါ၊
 အကြင်ဥစ္စာသည် လည်းကောင်း။ ယံဗညံဝါ၊ အကြင် စပါးသည်
 လည်းကောင်း။ ယံရဇတံဝါ၊ သည်လည်းကောင်း။ ယံဇာတ
 ရူပံဝါ၊ သည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ တံသဗ္ဗံ၊ ထိုအလုံးစုံ
 သောဥစ္စာသည်။ မယံ၊ ဝါ၏။ မနံ၊ ဥစ္စာတည်း။ ဧတ္ထဓနေ၊ ဌ။
 တုယံ၊ ၏။ (အား၊ လည်းဟူ)။ ကိဉ္စိ၊ တစ်စုံတစ်ခုသော အရှင်သည်။
 နတ္ထိ၊ မရှိ။ တောတိ၊ အိုရှင်မ။ မေ၊ ဝါ၏။ ပိတု၊ ၏။ ဒါယန္တံ၊ အမွေ
 ဥစ္စာကို။ နိယျာဒေဟိ၊ ဆောင်နှင်းလော့။ ဣတိ၊ သို့။ အဝေါစ၊ ၏။
 ဧဝံ၊ သို့။ ဝုတ္တေ၊ သော်။ သာဗြာဟ္မဏီ၊ သည်။ တံမာဏဝကံ၊ ကို။
 ဧတံစနံ၊ ကို။ အဝေါစ၊ ၏။ ကိံ၊ အဝေါစ၊ နည်းဟူမူကား။ တာတ၊
 အမောင်၊ (ချစ်သား၊ လည်းဟူ)။ ယာဝ၊ လောက်။ အဟံ၊ သည်။

ဝိဇာယာမိ၊ ဖွား၏။ တာဝ၊ ထိုမျှလောက်။ အာဂမေဟိ၊ ငဲ့ဦး
လေဘူ။ ကုမာရကော၊ သတို့သားသည်။ (သားဖောက်ျားသည်၊
လည်းဟူ) သစေဘဝိဿတိ၊ လအံ။ တဿပိ၊ ထိုငါ့သား၏လည်း။
(အားလည်းဟူ)။ ဧကဒေသော၊ တဖို့သည်။ ဘဝိဿတိ၊ လတ္တံ့။
ကုမာရိကာ၊ သတို့သမီးသည်။ (သားမိနိုးမသည်၊ လည်းဟူ)။
သစေဘဝိဿတိ၊ လအံ။ သာပိကုမာရိကာ၊ သည်လည်း။ တေ၊
သင်၏။ ဩပဘောဂ္ဂါ၊ အလုပ်အကျွေးသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။
ဣတိ၊ သို့။ အဝေါစ၏။ င။ အထခေါ၊ ဌ။ သာဗြာဟ္မဏီ၊ သည်။
သတ္ထံဝါ၊ ဓားလက်နက်ကိုမူလည်း။ ဂဟေတွာ၊ ယူ၍။ ဩဝရကံ၊
တိုက်တွင်းသို့။ ပဝိသိတွာ၊ ၍။ ဥဒရံ၊ ဝမ်းပြင်ကို။ ဩပါတေသိ၊
မြှမ်း၏။ (လှီး၏၊ လည်းဟူ)။ ကထံမနသိကတွာ၊ အသို့နှလုံးပြု၍။
ဩပါတေသိ၊ သနည်းဟူမူကား။ ယာဝ-ယတ္ထကေနပရိစ္ဆေဒေန၊
အကြင်ဝမ်းကို ဓားဖြင့်လှီးသော အပိုင်းအခြားဖြင့်။ အဟံ၊ သည်။
ဝိဇာယာမိ၊ သားဖွား၏။ တာဝ တတ္ထကေနပရိစ္ဆေဒေန၊ ထိုသား
ဖွားသောအပိုင်းအခြားဖြင့်။ ကုမာရကောဝါ၊ သတို့သားသည်မူ
လည်း။ ဘဝိဿတိယဒိ၊ ဖြစ်ငြားအံ့လည်း မသိ။ ကုမာရိကာဝါ၊
သည်လည်း။ ဘဝိဿတိယဒိ၊ မသိ။ ဣတိမနသိကတွာ၊ ၍။ ဥဒရံ၊
ကို။ ဩပါတေသိ၊ ၍။ သာဗြာဟ္မဏီ၊ သည်။ အတ္တာနုဉ္ဇေဝ၊ ကိုယ်ကို
လည်းကောင်း၊ ဇီဝိတဉ္ဇကိုလည်းကောင်း။ သမ္ပံ၊ အလုံးစုံသော။
သာပတေယျဉ္ဇ၊ ဥစ္စာကိုလည်းကောင်း။ ဝိနာသေတိ၊ ဖျက်ဆီး၏။
ယထာကိ၊ အဘယ်သူကဲ့သို့နည်းဟူမူကား။ (တံကား နိပါတ်မျှ
သာဓာည်း)။ ဗာလော၊ မိုက်ကုန်တသော။ အဗျတ္တာ၊ မလိမ်မာ
ကုန်တသော။ ဇနာ၊ လူတို့သည်။ အယောနိသော၊ မသင့်သော
အားဖြင့်။ ဒါယဇ္ဇံ၊ အမွေ ဥစ္စာကို။ ဂစေသန္တိ၊ ရှာကုန်သည်
ဖြစ်၍။ အနယဗျသိနံ၊ ကြီးစွာသော ဆင်းရဲခြင်းသို့။ အာပန္နာ
ယထာ၊ ရောက်ကုန် သကဲ့သို့တည်း။ ရာဇည၊ ရာဇည။ ဧဝမေဝ၊
ထိုအတူလျှင်။ တံ၊ သင်သည်။ ဗာလော၊ မိုက်သည် ဖြစ်၍။

၁။ ဩပါဒေသိ (ဆဋ္ဌ)

အဗျတ္တော၊ မလိမ်မာသည် ဖြစ်၍။ အယောနိသော၊ အားဖြင့်။ ပရော
 လောကံ၊ လောကကို။ ဂဝေသန္တော၊ ဖြစ်၍။ အနယဗျသနံ၊ ကြီးစွာ
 သော ဆင်းရဲသို့။ အာပဇ္ဇိဿတိ၊ လတ္တံ့။ သေယျထာပိ၊ အဘယ်
 ကဲ့သို့နည်းဟူမူကား။ သာမြောဟ္မဏိ၊ သည်။ ဗာလာ၊ ဖြစ်၍။ အဗျတ္တော၊
 မလိမ်မာသည် ဖြစ်၍။ အယောနိသော၊ မသင့်သော အားဖြင့်။
 ဒါယန္တံ၊ အမွေဥစ္စာကို။ ဂဝေသန္တိ၊ ရှာသည်ဖြစ်၍။ အနယဗျသနံ၊
 သို့။ အာပန္နာယထာ၊ ကဲ့သို့တည်း။ ရာဇည၊ ည။ သီလဝန္တော၊
 ကုန်ထသော။ ကလျာဏဓမ္မာ၊ ကုန်ထသော၊ သမဏဗြာဟ္မဏာ၊
 တို့သည်။ အပတ္တံ၊ မရင့်သေးသော အာရုံကို။ နခေါပရိပါစေန္တိ၊
 နဥပစ္ဆန္တိ၊ မဖြတ်ကုန်။ အဝိစ၊ စင်စစ်ကား။ ပရိပါကံ၊ ဇီဝိတိန္ဒြေ
 ရင့်သော အခါကို။ အာဂမယန္တိ၊ လင့်ကုန်၏။ (ဤကား အဋ္ဌ
 ကထာ ဆရာအလိုတည်း)။ ပရိပါကံ၊ ရင့်ခြင်းသို့။ အာဂမယန္တိ၊
 ရောက်စေကုန်၏။ (ဤသို့လည်း ယောဇနာသင့်၏။)။ ဟိကသ္မာ၊
 ကြောင့်။ ပရိပါကံ၊ ကို။ အာဂမယန္တိ၊ ကုန်သနည်း ဟူမူကား။
 ရာဇည၊ ည။ ပဏ္ဍိတာနံ၊ ကုန်သော။ သီလဝန္တာနံ၊ ကုန်ထသော။
 ကလျာဏဓမ္မာနံ၊ ကုန်ထသော။ သမဏဗြာဟ္မဏာနံ၊ တို့၏။
 ဇီဝိတေန-ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။ ပဏိတံ၊ မြတ်စွာ၏။
 သဗ္ဗေသံ၊ ခပ်သိမ်းကုန်သော သူတို့အား။ (ထည့်ပါ)။ အတ္ထော
 အတ္ထဝန္တော၊ အကျိုးရှိ၏။ တသ္မာ၊ ကြောင့်။ ပရိပါကံ၊ ဇီဝိတိန္ဒြေ
 ရင့်သောကာလကို။ အာဂမယန္တိ၊ လင့်ကုန်၏။

••••• အဘယ်ကြောင့် သီလရှိကုန်သော သူတို့၏
 အသက်ရှည်ခြင်းသည် မြတ်သနည်း ဟု သူစော
 ဒနာဗွယ်ရှိ၍ ထိုစောဒနာကို ဖြေခြင်းငှာ ယထာခေါရာဇည။ပ။
 ပဝိသန္တာဟူသောပါဠိကို မိန့်သတည်း။ ထိုပါဠိ၏အတ္ထကား

ရာဇည၊ ည။ ကသ္မာ၊ ကြောင့်။ သီလဝန္တာနံ၊ ကုန်သော။ သမဏ
 ဗြာဟ္မဏာနံ၊ တို့၏။ ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။ ပဏိတံ၊
 မြတ်သနည်းဟူမူကား။ (စောဒနာပါဠိ ထည့်ပါ)။ ရာဇည၊ ည။
 ယထာယယာ-ယေနယေန ကာရဏေန၊ ဖြင့်။ သီလဝန္တော၊ ကုန်

သော။ကလျာဏဓမ္မာ၊ကုန်သော။သမဏဗြာဟ္မဏာ၊တို့သည်။ စိရံ၊
 ကြာမြင့်စွာသော။ ဒီဃံ၊ ရှည်စွာသော။ အဒ္ဓါနံ၊ ကာလပတ်လုံး။
 တိဋ္ဌန္တိ၊ ကုန်၏။ တထာတထာ-တေနတေန ကာရဏေန၊ ကာလ
 ပတ်လုံး ဇီဝိတိန္ဒြေတည်ခြင်းကြောင့်။ ဗဟံ၊များစွာသော။ ပုညံ၊
 ကို။ ပသဝန္တိ၊ ပွားစေကုန်၏။ တသ္မာ၊ကြောင့်။ တေသံ၊ ထိုသီလနှင့်
 ပြည့်စုံကုန်သော ရဟန်း ပုဏ္ဏားတို့၏။ ဇီဝိတံ၊ အသက်ရှည်ခြင်း
 သည်။ ပဏိတံ၊ မြတ်၏။

စောဒနာ

အဘယ်ကြောင့် သီလရှိကုန်သော ရဟန်း
 ပုဏ္ဏားတို့၏ အသက် ရှည်ခြင်းသည် ခပ်သိမ်း
 သောသူတို့အား အကျိုးရှိသနည်းဟု စောဒနာဗျယ်ရှိ၍ ထိုစော
 ဒနာကိုဖြေခြင်းငှါ ဗဟုဇနဟိတာယစ ပဋိပဇ္ဇန္တိ။ ပ။ ဒေဝမနုဿာနံ
 ဟူသောပါဠိကို မိန့်သတည်း။ ထိုပါဠိ၏အတ္ထကား-

သီလဝန္တော၊ ကုန်သော။ ကလျာဏဓမ္မာ၊ကုန်သော။သမဏ
 ဗြာဟ္မဏာ၊ တို့သည်။ ဗဟုဇန ဟိတာယစ၊ ငှါလည်းကောင်း။
 ဗဟုဇနသုခါယစ၊ ငှါလည်းကောင်း။ လောကနုကမ္ပယစ၊ လူကို
 အစဉ်စောင့်ခြင်းငှါလည်းကောင်း။ ဒေဝမနုဿာနံ၊ တို့၏။ အတ္ထက
 ယစ၊ အကျိုးငှါလည်းကောင်း။ ဟိတာယစ၊ အစီးအပွားငှါလည်း
 ကောင်း။ သုခါယစ၊ ချမ်းသာခြင်းငှါ လည်းကောင်း။ ပဋိပဇ္ဇန္တိ၊
 ကုန်၏။ တသ္မာ၊ ကြောင့်။ တေသံ၊ ထိုသီလရှိကုန်သော ရဟန်း
 ပုဏ္ဏားတို့၏။ ဇီဝိတံ၊ သည်။ သဗ္ဗေသံ၊ တို့အား။ အတ္ထော၊ အကျိုး
 သည်၊ ဟောတိ၊ ၏။ ရာဇည၊ ည။ ဣတိဝိ-ဣမိနာကာရဏေန၊
 ကြောင့်။ ပရောလောကော၊ သည်။ အတ္ထိ၊ ၏။ ပ။ ဖလံဝိပါကော၊
 သည်။ အတ္ထိ၊ ၏။ ဧဝံ၊ သို့။ ဣမိနာပရိယာယေန၊ ကြောင့်။ တေ၊ ၏။
 ဝါဒေါ၊ သည်။ ဟောတု၊ သေခွ။ ဣတိ၊ သို့။ ကုမာရကဿပေါ၊ သည်။
 အာဟ၊ ၏။

၄၂၁။ တဝံကဿပေါ၊ သည်။ ဧဝံ၊ သို့။ ကိဉ္စာပိအာဟ၊ ၏ရှင်။
 အထခေါ၊ ထိုသို့ဆိုသော်လည်း။ ဣတိဝိ-ဣမိနာ ကာရဏေနာပိ၊
 ကြောင့်လည်း။ ပရောလောကော၊ သည်။ နတ္ထိ၊ ရှိ။ ပ။ ဖလံဝိပါကော၊

သည်။ နတ္ထိ၊ ရှိ၊ ဧဝံ၊ ဤသို့။ မေ၊ န။ ဝါဒေါ၊ သည်။ ဧတ္ထ၊ ဤအရာ၌။
 ဟောတိ၊ န။ ဣတိ၊ သို့။ ရာဇညော၊ သည်။ အာဟ၊ န။ ရာဇည၊ ည။
 ဣတိပိ-ဣမိနာကာရဏေနာပိ၊ ကြောင့်လည်း။ ပရောသောကော၊
 သည်။ နတ္ထိ၊ ရှိ၊ ပ။ ဖလံဝိပါကော၊ သည်။ နတ္ထိ၊ မရှိ။ ဧဝံ၊ ဤသို့။
 'ယေနပရိယာယေန၊ ဖြင့်။ တေ၊ န။ ဝါဒေါ၊ သည်။ ဟောတိ၊
 ဖြစ်၏။ သောပရိယာယော၊ ထိုအယူဖြစ်ခြင်း၏အကြောင်းသည်။
 အတ္ထိပန၊ ရှိသလော။ ဣတိ၊ ဤသို့။ ကုမာရကဿပေါ၊ သည်။ ပုစ္ဆိ၊
 န။ ဘောကဿမ၊ ပ။ ဣတိပိ-ဣမိနာ ကာရဏေနာပိ၊ ကြောင့်
 လည်း။ ပရောသောကော၊ သည်။ နတ္ထိ၊ ရှိ၊ ပ။ ဖလံဝိပါကော၊ သည်။
 နတ္ထိ၊ ရှိ။ ဧဝံ၊ သို့။ ယေနပရိယာယေန၊ ကြောင့်။ မေ၊ န။ ဝါဒေါ၊
 သည်။ ဟောတိ၊ ဖြစ်၏။ သောပရိယာယော၊ သည်။ အတ္ထိခေါ၊
 သနည်း။ ဣတိ၊ ဤသို့။ ရာဇညော၊ သည်။ အာဟ၊ ဆို၏။ (ပါဠိငှပ်
 သည်ကို ဖော်၍ ယောဇနာသည်)။ ရာဇည၊ ည။ ကထံဝိယ၊
 အဘယ်ကဲ့သို့သော အကြောင်းသည်။ အတ္ထိ၊ နည်း။ ဣတိ၊ သို့။
 ကုမာရကဿပေါ၊ သည်။ ပုစ္ဆိ၊ န။ (ယထာကား နိပါတ်မျှသည်
 တည်း)။ ဘောကဿမ၊ ပ။ ဣဝ၊ ဤလောက၌။ မေ၊ န။ ပုရိသ၊
 အချင်းတို့သည်။ အာဂုစာရိ၊ ယုတ်သောအကျင့်ရှိသော။ စောရံ၊
 ကို။ ဝဟေဟ္မာ၊ ရှိ။ ဘန္တေ၊ အရှင်။ အယံ၊ ဤယောက်ျားသည်။ တေ၊
 သင်မင်းကြီးအား။ အာဂုစာရိ၊ ပြစ်မှားသောအကျင့်ရှိသော။ စော
 ရော၊ ခိုးသူတည်း။ ဣမဿ၊ ဤခိုးသူ ယောက်ျားအား။ ယံဒဏ္ဍံ၊
 အကြင်ဒဏ်ကို။ ဣစ္ဆသိ၊ န။ တံဒဏ္ဍံ၊ ကို။ ပဏောဟိ၊ ဆောင်လော့။
 (ပေးလော့၊ လည်းဟူ)။ ဣတိ၊ သို့။ ဒဿန္တိ၊ ပြကုန်၏။ အဟံ၊
 သည်။ တေပုရိသေ၊ တို့ကို။ ဧဝံ၊ သို့။ ဝဒေါမိ၊ န။ ကိ'ဝဒေါမိ၊ နည်းဟူမူ
 ကား။ ဘော၊ အချင်းတို့။ တေနဟိ၊ ထိုသို့တပြိုင်ကား။ ဣမံပုရိသံ၊
 ကို။ ဇိဝန္တိယေဝ၊ အသက်ရှည်စဉ်လျှင်။ ကုန္တိ'ယံ၊ အိုး၌။ ပက္ခိပိတွာ၊
 ထည့်၍။ မုခံ၊ အိုးဝကို။ ပိဒဟိတွာ၊ ပိတ်၍။ အလ္လေန၊ စိုသော။ စမ္မေန၊
 သားရေဖြင့်။ ဩနန္တိတွာ၊ ဖွဲ့၍။ အလ္လာယ၊ စိုသော။ မတ္တိကာယ၊
 မြေဖြင့်။ မဟလာ၊ ထူစွာ။ ဝိလေပနံ၊ လိုမ်းကျခြင်းကို။ ကာရေတွာ၊

ပြုစေ၍။ ဥဒ္ဓနံ၊ ခုံလောက်ထက်သို့။ အာရောပေတွာ၊ တင်၍။
 အဂ္ဂိံ၊ ကို။ ဒေထ၊ တိုက်ကုန်လော့။ ဣတိ၊ သို့။ ဝဒါမိ၊ ၎င်း။ တေပုရိသာ၊
 တို့သည်။ မေ၊ ၎င်း။ ဝစနံ၊ ကို။ သာဓူတိ၊ ဟူ၍။ ပဒိဿုတွာ၊
 ဝန်ခံ၍။ တံပုရိသံ၊ ကို။ ဇိဝန္တိယေဝ၊ စဉ်လျှင်။ ကုန္တိယံ၊ ဌ။
 ပက္ခိပိတွာ၊ ထည့်၍။ မခံ၊ အိုးဝကို။ ပိဒဟိတွာ၊ ပိတ်၍။ အလ္လေန၊
 သော။ စမ္ပေန၊ ဖြင့်။ ဩနန္ဒိတွာ၊ ဖွဲ့၍။ အလ္လှာယ၊ သော။ မတ္တိကာယ၊
 ဖြင့်။ မဟလာ၊ ထူစွာ။ ပိလေပနံ၊ လိမ်းကျခြင်းကို။ ကာရေတွာ၊ ၍။
 ဥဒ္ဓနံ၊ သို့။ အာရောပေတွာ၊ တင်၍။ အဂ္ဂိံ၊ ကို။ ဒေန္တိ၊ ကုန်၏။ ယဒါ၊
 ဌ။ သောပုရိသော၊ သည်။ ကာသင်္ကတော၊ သေပြီ။ ဣတိ၊ သို့။ မယံ၊
 တို့သည်။ ဇာနာမ၊ ကုန်၏။ အထ-ဘသ္မိံ၊ ကာလေ၊ ဌ။ ကုန္တိံ၊
 အိုးကို။ ဩရောပေတွာ၊ ချ၍။ ဥဒ္ဓိန္ဒိတွာ၊ လိမ်းကျသောမြေကိုခွါ၍။
 မခံ၊ အိုးဝကို။ ပိဝရိတွာ၊ ဖြစ်၍။ သဏိကံ၊ အတန်ငယ်။ အထ၊ ထို
 ယောက်ျား၏။ ဇိဝံ၊ အသက်ကို။ နိက္ခမန္တံ၊ ထွက်သည်ကို။ အပ္ပေဝ
 နာမပဿယျာမ၊ မြင်ရကုန်ငြားအံ့လည်းမသိ။ ဣတိမနသိကတွာ၊
 ၍။ နိလ္လောကေမ၊ ကြည့်ကုန်အံ့။ ဣတိ၊ သို့။ တံပုရိသံ၊ ကို။ ဇိဝန္တိ-
 ယေဝ၊ စဉ်လျှင်။ အဂ္ဂိဒါနံ၊ မီးတိုက်ခြင်းကို။ ကာရောမ၊ ကုန်၏။
 (ထည့်ပါ)။ မယံ၊ တို့သည်။ အထပုရိသထ၊ ၎င်း။ ဇိဝံ၊ အသက်
 ကို။ နိက္ခမန္တံ၊ ထွက်သည်ကို။ နေဝဗဿာမ၊ မမြင်ကုန်။ ဘော
 ကထပ၊ ။ပ။ ဣတိပိ ဣမိနာကာရဏေနာပိ၊ ကြောင့်လည်း။ ပရော
 လော၊ သည်။ နတ္ထိ၊ ရှိ။ ပ။ ကမ္မာနံ၊ တို့၏။ ဖလံပိပါကော၊ သည်။ နတ္ထိ၊
 ရှိ။ ဧဝံ၊ ဤသို့။ ယေနပရိယာယေန၊ ကြောင့်။ နမ၊ ၎င်း။ ဝါဒေါ၊ အယူ
 သည်။ ဟောတိ၊ ၎င်း။ အယမ္ပိခေါ၊ ဤသည်လည်း။ ပရိယာယော၊
 တမလွန်လောကမရှိဟု အယူဖြစ်ခြင်း၏ အကြောင်းတည်း။

*

(၇) သုဝိနက ဥပမာ

၄၂၂။ ရာဇည၊ ရာဇည။ ယေနဟိ၊ ထိုသို့သင်ဆိုတပြီကား။
 ဧတ္ထ၊ ဤအရာ၌။ တညေဝ၊ သင်ကိုသာလျှင်။ ပဒိပုန္တိဿာမိ၊ တဖန်

မေးအံ့။ ယထာ-ယေန ပကာရေန၊ ဖြင့်။ တေ၊ သင်၏။ စိတ္တံ၊ စိတ်
သည်။ ခမေယျ၊ နှစ်သက်ရာ၏။ တထာ-တေနကာရဏေန၊ ဖြင့်။
အတ္တံ၊ ကို။ တံ၊ သည်။ ဗျာကရေယျာသိ၊ ကြားလော့။ ရာဇည၊ ည။
တံ၊ သည်။ ဒိဝါသေယျံ၊ နေအိပ်ခြင်းသို့။ ဥပဂတော၊ ရောက်သည်
ဖြစ်၍။ သုပိနကံ၊ အိပ်မက်ကို။ ပဿိတွာ၊ မြင်၍။ ကိံ သုပိနကံ၊ ကို။
ပဿိတွာ၊ မြင်သနည်းဟူမူကား။ အာရာမ ရာမဏေယျကံ၊ အရာမ
၏ နှလုံးမွေ့လျော်ဖွယ်ရှိသည်၏ အဖြစ်ကို လည်းကောင်း။ ဝနရာ
မဏေယျကံ၊ ဥယျာဉ်၏ နှလုံးမွေ့လျော်ဖွယ် ရှိသည်၏ အဖြစ်ကို
လည်းကောင်း။ ဘူမိရာမဏေယျကံ၊ မြေ၏ နှလုံးမွေ့လျော်ဖွယ်
ရှိသည်၏ အဖြစ်ကို လည်းကောင်း။ ပေါက္ခရဏီရာမဏေယျကံ၊
ရေကန်၏ နှလုံးမွေ့လျော်ဖွယ်ရှိသည်၏ အဖြစ်ကို လည်းကောင်း။
ပဿိတွာ၊ ၍။ အဘိဇာနာသိနော၊ သိ၏လော၊ မှတ်မိ၏လော။
ဣတိ၊ သို့။ ကုမာရကဿပေါ၊ သည်။ ပုစ္ဆိ၊ မေး၏။ ဘောကဿပ၊
ပ။ အဟံ၊ သည်။ ဒိဝါသေယျံ၊ သို့။ ဥပဂတော၊ ဖြစ်၍။ သုပိနကံ၊
ကို။ ပဿိတွာ၊ ၍။ ကိံ သုပိနကံ၊ ကို။ ပဿိတွာ၊ နည်းဟူမူကား။
အာရာမရာမဏေယျကံ၊ ကိုလည်းကောင်း ။ ပ။ ပေါက္ခရဏီ-
ရာမဏေယျကံ၊ ကိုလည်းကောင်း။ ပဿိတွာ၊ ၍။ အဘိဇာနာမိ၊
သိ၏။ (မှတ်မိ၏ လည်းဟူ)။ ဣတိ၊ ဤသို့။ ရာဇညေ၊ သည်။
အာဟ၊ ၍။ ရာဇည၊ ည။ တံ၊ ကို။ တမိသမယေ၊ ထိုအိပ်မက်
မက်သောအခါ၌။ ခုဇ္ဇာပိ၊ ကုန်းသော မိန်းမတို့သည်လည်းကောင်း။
ဝါမနကာပိ၊ တွသော မိန်းမတို့သည်လည်းကောင်း။ တနည်းကား။
ခုဇ္ဇာပိ၊ အလုပ်အကျွေးဖြစ်သော မိန်းမတို့သည် လည်းကောင်း။
ဝါမနကာပိ၊ ခြံရံသော မိန်းမတို့သည် လည်းကောင်း။ စေလာပိ
ကပိ၊ ပျော်ရွှင်စေတတ်သော မိန်းမတို့သည် လည်းကောင်း။
ကောမာရိကာပိ၊ မိန်းမပျိုငယ်တို့သည် လည်းကောင်း။ ဒိက္ခန္တိ၊
မြင်ကုန်၏လော။ ဣတိ၊ ဤသို့။ ကုမာရကဿပေါ၊ သည်။ ပုစ္ဆိ၊
မေး၏။ ဘောကဿပ၊ ပ။ မံ၊ သို့။ တမိသမယေ၊ ထိုအိပ်မက်

၁။ ပဿိတွာ။ ၂။ စေလာသိကာပိ။ (ဆဋ္ဌ)။ ကေဠာယိကာပိ (သိ)

မက်သောအခါ၌။ ခုဇ္ဇာပိ၊ တို့သည်လည်းကောင်း။ ပ။ ကောမာရိ
 ကာပိ၊ တို့သည် လည်းကောင်း။ ဒက္ခန္တိ၊ မြစ်ကုန်၏။ တာ၊ ထို
 မိန်းမတို့သည်။ တုယံ၊ ၏။ ဇိဝံ၊ အသက်ကို။ ပဝိသန္တံဝါ၊ ပင်သည်ကို
 လည်းကောင်း။ နိက္ခန္တံဝါ၊ ထွက်သက်ကို လည်းကောင်း။ ပဿန္တိ
 အပိန၊ မြင်ကုန်အံ့လော။ ဣတိ၊ သို့။ ကုမာရကဿပေါ၊ သည်။
 ပုစ္ဆိ၊ မေး၏။ တောဒကဿပ၊ ပ။ ဧတံ၊ ထိုသို့ဇိဝိတိန္ဒြေ၏ ထွက်ခြင်း
 ဝင်ခြင်းကို မြင်ခြင်းသည်။ နဟိဘဝေယျ၊ မဖြစ်ရာ။ ရာဇည၊ ည။
 တာ၊ ထိုမိန်းမတို့သည်။ ဇိဝန္တဿ၊ အသက်ရှည်သော။ တုယံ၊
 သင်၏။ ဇိဝံ၊ အသက်ကို။ ပဝိသန္တံဝါ၊ ပင်သည်ကို လည်းကောင်း။
 နိက္ခမန္တံဝါ၊ ထွက်သည်ကိုလည်းကောင်း။ ဇိဝန္တိယောပိ၊ အသက်
 ရှည်ကုန်လျက်လည်း။ နပဿန္တိနာမ၊ မမြင်ကုန်သေး၏ရှင်။ တံ၊
 သည်။ ကာလံကတဿ၊ သေပြီးသောသူ၏။ ဇိဝံ၊ ကို။ ပဝိသန္တံ
 ဝါ၊ ပင်သည်ကိုလည်းကောင်း။ နိက္ခမန္တံဝါ၊ ထွက်သက်ကိုလည်း
 ကောင်း။ ကိမ္မနပဿိဿသိ၊ အသို့လျှင် မြင်နိုင်လတ္တံ့နည်း။ ရာဇည၊
 ည။ ဣတိပိ-ဣမိနာကာရဏေနာပိ၊ ကြောင့်လည်း။ ပရောလော
 ကော၊ သည်။ အတ္ထိ၊ ရှိ၏။ ပ။ ဖလံဝိပါကော၊ သည်။ အတ္ထိ၊ ရှိ၏။
 ဧဝံ၊ ဤသို့။ ဣမိနာကာရဏေနာပိ၊ ဖြင့်လည်း။ တေ၊ ၏။ ဝါဒေါ၊
 သည်။ ဟောတု၊ လော့။ ဣတိ၊ ဤသို့။ ကုမာရကဿပေါ၊ သည်။
 အာဟ၊ ၏။

၄၂၃။ ဘဝံကုမာရကဿပေါ၊ သည်။ ဧဝံ၊ သို့။ ကိစ္ဆာပိအာဟ၊
 ၏ရှင်။ အထခေါ၊ ထိုသို့ဆိုသော်လည်း။ ဣတိပိ-ဣမိနာကာရဏေနာ
 ပိ၊ ကြောင့်လည်း။ ပရောလောကော၊ သည်။ နတ္ထိ၊ ရှိ။ ပ။ ဖလံ
 ဝိပါကော၊ သည်။ နတ္ထိ၊ ရှိ။ ဧဝံ၊ သို့။ ယေနပရိယာယေန၊ ဖြင့်။
 ဧတ္ထ၊ "မေး၏။ ဝါဒေါ၊ သည်။ ဟောတိ၊ ၏။ ဣတိ၊ သို့။ ရာဇညော၊
 သည်။ အာဟ၊ ၏။ ရာဇည၊ ည။ ဣတိပိ-ဣမိနာကာရဏေန။
 အကြောင်းကြောင့်။ ပရောလောကော၊ တမလွန် လောကသည်။
 နတ္ထိ၊ မရှိ။ ပ။ ဖလံဝိပါကော၊ သည်။ နတ္ထိ၊ မရှိ။ ဧဝံ၊ သို့။ ယေနပရိ
 ယာယေန၊ ကြောင့်။ တေ၊ ၏။ ဝါဒေါ၊ သည်။ ဟောတိ၊ ၏။ သော

ပရိယာယော၊ သည်။ အတ္ထိပန၊ လော၊ ဣတိ၊ သို့။ ကုမာရကဿ
 ပေါ၊ သည်။ ပုစ္ဆိ၊ နိ၊ တောကဿပ၊ ပ။ ဣတိပိ-ဣမိနာကရဏေန၊
 ကြောင့်။ ပရောဓလာကော၊ သည်။ နတ္ထိ၊ ရှိ။ ဖလံပိပါကော၊ သည်။
 နတ္ထိ၊ ရှိ။ ပ၊ ဧဝံ၊ ဤသို့။ ယေနပရိယာယေန၊ ကြောင့်။ မေ၊ နိ။ ဝါဒေါ၊
 သည်။ ဟောတိ၊ နိ။ သောပရိယာယော၊ သည်။ အတ္ထိ၊ နိ။ ဣတိ၊ သို့။
 ရာဇညော၊ ရာဇညသသည်။ အာဟ၊ နိ။ ရာ ည၊ ည။ ကထံဝိယ၊ အတယ်
 ကဲ့သို့၊ သောအကြောင်းသည်။ အတ္ထိ၊ နည်း။ ဣတိ၊ သို့။ ကုမာရကဿ
 ပေါ၊ သည်။ ပုစ္ဆိ၊ နိ။ တောကဿပ၊ ပ။ ဣ၊ ဧ၊ မေ၊ အာ၊ ပုရိသာ၊ တို့
 သည်။ အာဂုစာရိ၊ ပြစ်မှားခြင်းကို ပြုတတ်သော။ စောရံ၊ ကို။
 ဝဟေက္ခာ၍။ ဘန္တေ၊ အရှင်၊ အယံပုရိသော၊ သည်။ တေ၊ အာ၊ အာဂု
 စာရိ၊ ပြစ်မှားခြင်းကိုပြုတတ်သော။ စောရော၊ တည်း။ ဣမဿ၊ အာ၊
 ယံပဏ္ဍိ၊ ကို။ ဣစ္ဆယိ၊ နိ။ တံဒဏ္ဍိ၊ ကို။ ပဏောဟိ၊ ဆောင်လော့။
 (ပေးလော့၊ လည်းဟူ)။ ဣတ္ထိ၊ ဤသို့။ ဒဿန္တိ၊ ပြကုန်၏။ အဟံ၊
 သည်။ တေပုရိသေ၊ တို့ကို။ ဧဝံ၊ သို့။ ဝဒါမိ၊ နိ။ ကိံဝဒါမိ၊ နည်း
 ဟူမူကား။ ဘော၊ အိုအချင်းတို့။ တေနဟိ၊ ကား။ ဣမံပုရိသံ၊ ကို။
 ဇိဝန္တိယေဝ၊ စဉ်လျှင်။ တုလာယ၊ ချိန်ဖြင့်။ တုလေတွာ၊ ချိန်၍။
 ဇိယာယ၊ လေးညှိဖြင့်။ (လေးထူးဖြင့်၊ လည်းဟူ)။ အနဿာ
 သကံ၊ ထွက်သက်ဝင်သက် မရှိသည်ကို။ ကတ္တာ၍။ မာရေတွာ၊
 သတ်၍။ ပုနဒေစစ၊ တဖန်လျှင်။ တုလာယ၊ ဖြင့်။ တုလေထ၊ ချိန်
 ကုန်လော။ ဣတိ၊ ဤသို့။ ဝဒါမိ၊ နိ။ ပ၊ ယဒါ၊ ဤ။ သောပုရိသော၊
 သည်။ ဇိဝတိ၊ အသက်ရှည်၏။ တဒါ၊ ဤ။ လဟုတရောစ၊ ပေါသည်
 လည်း။ ဟောတိ၊ နိ။ မုဒုတရောစ၊ နူးညံ့သည်လည်း။ ဟောတိ၊
 နိ။ ကမ္မညတရောစ၊ အမှုကိုပြုခြင်း၌ ခံ့သည်လည်း။ ဟောတိ၊ နိ။
 ယဒါပန၊ ဤ။ သောပုရိသော၊ သည်။ ကာလက်တော၊ သည်။
 ဟောဟိ၊ နိ။ တဒါ၊ ဤ။ ဝရုတရောစ၊ လေးသည်လည်း။ ဟောတိ၊
 ဖြစ်၏။ ပတ္ထိန္တတရောစ၊ ခက်ထရော်သည်။ (ကြမ်းသည်၊ လည်း
 ဟူ)။ ဟောတိ ဖြစ်၏။ ကမ္မညတရောစ၊ အမှုကိုပြုခြင်း၌ မခံ့သည်
 လည်း။ ဟောတိ၊ နိ။ ကဿပ၊ ပ။ ဣတိပိ-ဣမိနာကရဏေနာပိ၊

ကြောင့်လည်း။ ပရောရောကောသည။ နတ္ထိ၊ မရှိ။ ပ။ ဖလံဝိပါ
သောသည။ နတ္ထိ၊ မရှိ။ ဧဝံ၊ သို့။ မေ၊ န။ ဝါဒေါ၊ သည်။ ယေနပရိ
ယဒယေန၊ ကြောင့်။ ဟောတိ၊ န။ အယံဝိဒေါ၊ ဤသို့ ထင်ခြင်း
သည်။ ပရိယာယော၊ တည်း။ ဣတိ၊ ဤသို့။ ရာဇ ညံ၊ သည်။
အာဟ၊ ဆို၏။

*

(၈) သန္တတ္တအယောဂုဋ္ဌ ဥပမာ

၄၂၄။ ရာဇည၊ ည။ တေနဟိ၊ ထိုသို့ဆို တပြီးကား။ အဟံ၊
သည်။ တေ၊ အား။ ဥပမံ၊ ကို။ ကရိယာမိ၊ အံ။ ဣဇာဋ္ဌံ၊ ဧကစ္စ
ကုန်သော၊ ဝိညူ။ ကုန်သော၊ ပုရိသော၊ ယောကျာ်းတို့သည်။ ဥပမာ
ယဝိ၊ ဖြင့်လည်း။ ဘာသိတယ၊ န။ အတ္ထံ၊ အကျိုးကို။ အာဇာ
နန္တိ၊ ကုန်၏။ ရာဇည၊ ည။ သေယျထာဝိ၊ ဥပမာအဘယ်ကဲ့သို့
နည်းဟူမူကား။ ပုရိသော၊ သည်။ ဒိဝသံသန္တတ္ထံ၊ တနေ့ပတ်လုံး
ပူစေအပ်ထသော။ အာဒိတ္ထံ၊ ရဲရဲတောက်ထသော။ သမ္ပဇ္ဇလိတံ၊
ထက်ဝန်းကျင် ဧပြောင်ပြောင် တောက်ထသော။ သဇောတိဘူတံ၊
မီးလျှံကဲ့သို့ ဖြစ်ထသော။ အယောဂုဋ္ဌံ၊ သံတွေကို။ တုလာယ၊ ဖြင့်။
တုလေယျ၊ ရာ၏။ အပုရေန၊ နောက်ဖြစ်သော။ သမယေန၊ ဤ။
သိတံ၊ ချမ်းပြီးထသော။ နိဗ္ဗုတံ၊ ပူရှိန်ငြိမ်းပြီးထသော။ တမေနံ
အယောဂုဋ္ဌံ၊ ကို။ တုလာယ၊ ဖြင့်။ တုလေယျ၊ တဖန်ချိန်ပြန်ရာ၏။
ကဒါ၊ အဘယ်အခါ၌။ သောအယောဂုဋ္ဌော၊ သည်။ လဟုတရောဝါ၊
ပေါ့သည်လည်း။ ဟောတိနုခေါ၊ ဖြစ်ရာသနည်း။ မုဒုတရောဝါ၊
နူးညံ့သည်လည်း။ ဟောတိနုခေါ၊ သနည်း။ ကမ္မညတရောဝါ၊
သည်လည်း။ ဟောတိနုခေါ၊ နည်း။ ယဒါ၊ ၌။ အာဒိတ္ထော၊ ရဲရဲ
တောက်သည်။ ဟောတိ၊ ဖြစ်၏။ သမ္ပဇ္ဇလိတော၊ ထက်ဝန်းကျင်
ပြောင်ပြောင်တောက်သည်။ ဟောတိ၊ ဖြစ်၏။ သဇောတိဘူတော၊
မီးလျှံကဲ့သို့ ဖြစ်သည်။ ဟောတိ၊ ဖြစ်၏။ တဒါ၊ ၌။ လဟုတရောဝါ၊
သည်လည်း။ ဟောတိနုခေါ၊ ဖြစ်ရာသလော။ ဂ။ ကမ္မညတရောဝါ၊

၀၀

သညလည်း။ ဟောတိနုခေါ၊လော။ ယဒါ၊ဌံ။သီတော၊ချမ်းသည်။
 ဟောတိ၊၏။နိဗ္ဗုတော၊မီးရှိုနိငြိမ်းသည်။ဟောတိ၊ဖြစ်၏။ တဒါ၊
 ဌံ။ လဟုတရောစ၊သည်လည်း။ဟောတိနုခေါ၊လော။ပ။ကမ္မည
 တရောစ၊ သညလည်း။ဟောတိနုခေါ၊လော။ ဣတိ၊သို့။ ကုမာရ
 ကဿ ပေါ၊သည်။ပုစ္ဆိ၊၏။(အောက်ပါငြိကိုယူ၍ ယောဇနာပါ)။
 တောကဿပ၊ပ။ ယဒါ၊ဌံ။ ယောအယောဂုဠော၊သည်။ တေဇော
 သဟဂတောစ၊ပူသောအဇ္ဇေနှင့်တကွ ဖြစ်သည်လည်း။ ဟောတိ၊
 ၏။ ဝါယော သဟဂတောစ၊ ဝါယောဇာတ်နှင့် တကွ ဖြစ်သည်
 လည်း။ ဟောတိ၊ ဖြစ်၏။ အာဒိတ္တောစ၊ သညလည်း။ ဟောတိ၊
 ဖြစ်၏။ သဗ္ဗဇ္ဇလိတောစ၊ လက်ဝန်းကျင် ပြောင်ပြောင်တောက်
 သညလည်း။ ဟောတိ၊၏။ သဇောတိဘူတောစ၊မီးလျှံကဲ့သို့ဖြစ်၍
 ဖြစ်သည်လည်း။ဟောတိ၊ဖြစ်၏။တဒါ၊ဌံ။လဟုတရောစ၊ပေါသည်
 လည်း။ဟောတိ၊ဖြစ်၏။မုဒုတရောစ၊ နူးညံ့သည်လည်း။ဟောတိ၊
 ၏။ ကမ္မညတရောစ၊ အမှု၌ ခံ့သည်လည်း။ ဟောတိ၊ ဖြစ်၏။
 ယဒါပန၊ ဌံကား။ ယောအယောဂုဠော၊သည်။ တေဇော သဟ
 ဂတောစ၊ သညလည်း။ နေဝဟောတိ၊ဖြစ်။ ဝါယောသဟဂတော
 စ၊သည်လည်း။နဟောတိ၊မဖြစ်။သီတော၊သည်။ဟောတိ၊ဖြစ်၏။
 နိဗ္ဗုတော၊ အပူဇ္ဇေ ငြိမ်းသည်။ ဟောတိ၊ ဖြစ်၏။ တဒါ၊ ဌံ။
 ဂရုတရောစ၊ လေးသည်လည်း။ဟောတိ၊၏။ ပတ္တိန္တတရောစ၊ခက်
 ထရော်ရှိသည်လည်း။ (ကြမ်းတမ်းသည့် လည်းဟူ)။ ဟောတိ၊
 ၏။ အကမ္မညတရောစ၊ အမှု၌ မခံ့သည်လည်း။ ဟောတိ၊ဖြစ်၏။
 ဣတိ၊သို့။ကဿပေါ၊သည်။အာဟ၊၏။ဧဝမေဝခေါ၊ထိုအတူလျှင်။
 ရာဇည၊ ရာဇည။ ယဒါ၊ဌံ။ အယံကာယော၊ဤခန္ဓာကိုယ်သည်။
 အာယုသဟဂတောစ၊ဇိဝိတိန္ဒြေနှင့်တကွ ဖြစ်သည်လည်း။ ဟော
 တိ၊ ၏။ ဥသ္မာသဟဂတောစ၊ကမ္မဇတေဇောနှင့် တကွ ဖြစ်သည်
 လည်း။ ဟောတိ၊၏။ဝိညာဏသဟဂတောစ၊ သညလည်း။ နေဝ
 ဟောတိ၊ဖြစ်။ပ။တဒါ၊ဌံ။ဂရုတရောစ၊သည်လည်း။ဟောတိ၊၏။ပ
 ယဒါပန၊ ဌံကား။အယံကာယော၊သည်။ အာယုသဟဂတောစ၊

သည်လည်း။ နေဝဟောတိ၊ ဖြစ်။ ပ။ တဒါ၊ ဌ။ ဝရုတရောစ၊ သည်
လည်း။ ဟောတိ၊ နိ။ ပ။

၄၂၅။ ရာဇည၊ ည။ ဣတိ-ဣမိနာကာရဏေန၊ ကြောင့်။
ပရောလောကော၊ သည်။ နတ္ထိ၊ မရှိ။ ပ။ ဖလံပိပါကော၊ သည်။ နတ္ထိ၊ ရှိ။
ဧဝံ၊ သို့။ ယေနပရိယာယေန၊ ကြောင့်။ တေ၊ နိ။ ဝါဒေါ၊ သည်။
ဟောတိ၊ နိ။ သောပရိယာယော၊ သည်။ အတ္ထိပန၊ လော။ ဣတိ၊ သို့။
ကုမာရကဿပေါ၊ သည်။ ပုစ္ဆိ၊ နိ။ ဘောကဿပ၊ ပ။ ဣတိပိ-ဣမိနာ
ကာရဏေန၊ ကြောင့်။ ပရောလောကော၊ သည်။ နတ္ထိ၊ ရှိ။ ပ။
ဖလံပိပါကော၊ သည်။ နတ္ထိ၊ ရှိ။ ဧဝံ၊ သို့။ ယေနပရိယာယေန၊
ကြောင့်။ မေ၊ နိ။ ဝါဒေါ၊ သည်။ ဟောတိ၊ နိ။ သောပရိယာ
ယော၊ သည်။ အတ္ထိ၊ နိ။ ဣတိ၊ သို့။ ရာဇညော၊ သည်။ အာဟ၊ နိ။
ရာဇည၊ ရာဇည။ ကထံဝိယ၊ အဘယ်သို့သောအကြောင်းသည်။
အတ္ထိ၊ နည်း။ ဣတိ၊ ဤသို့။ ကုမာရကဿပေါ၊ သည်။ ပုစ္ဆိ၊
နိ။ ဘောကဿပ၊ ပ။ ဣဓာဌ။ မေ၊ နိ။ ပုရိသာ။ တို့သည်။ အာဂု
စာရိ၊ လွန်ကျူးသောအကျင့်ရှိသော။ စောရံ၊ ကို။ ဝယေတွာ၊ ရှိ။ ပ။
ဘော၊ အချင်းတို့။ တေနဟိ၊ ကား။ ဣမံပုရိသံ၊ ကို။ ဆဝိဉ္ဇ၊ အရေပါး
ကိုလည်းကောင်း။ စမ္ပဉ္ဇ၊ အရေထူကို လည်းကောင်း။ မံဆဉ္ဇ၊
ကိုလည်းကောင်း။ နှာရုဉ္ဇ၊ အကြောကို လည်းကောင်း။ အဋ္ဌိဉ္ဇ၊
ကိုလည်းကောင်း။ အဋ္ဌိမိဉ္ဇဉ္ဇ၊ မြင်ဆီကိုလည်းကောင်း။ အနုပယစ္စ၊
မပြတ်စေမှု၍။ ဇိဝိတာ၊ ဇိဝိတိန္ဒြေမှ။ ဝေါရောပေထ၊ ချကုန်လော့။
အဿ၊ ထိုယောက်ျား၏။ ဇိဝံ၊ ကို။ နိက္ခမန္တံ၊ ထွက်သည်ကို။ အပ္ပေ
နာမပဿေယျာမ၊ မြင်ရကုန်ငြားအံ့လည်းမသိ။ ဣတိ၊ သို့။ ဝဒါမိ၊
၏။ ပ။ ယဒါ၊ ဌ။ သောပုရိသော၊ သည်။ အာမတော၊ ထက်ဝက် သေ
သည်။ ဟောတိ၊ ဖြစ်၏။ အဟံ၊ သည်။ တေပုရိသေ၊ တို့ကို။ တဒါ၊
ထိုအခါ၌။ ဧဝံ၊ ဤသို့။ ဝဒါမိ၊ ဆို၏။ ကိံ ဝဒါမိ၊ နည်းဟူမူကား။
ဘော၊ အချင်းတို့။ တေနဟိ၊ ငါတို့ကံတွန်း၏။ ဣမံပုရိသံ၊ ကို။ ဥတ္တာ
နံ၊ ပက်လက်။ နိပါတေထ၊ လှည်းလေကုန်။ အဿ၊ ထိုယောက်ျား၏။
ဇိဝံ၊ ကို။ နိက္ခမန္တံ၊ ထွက်သည်ကို။ အပ္ပမေဝနာမပဿေယျာမ၊ မြင်ရ

ကုန်ငြားအံလည်း မသိ။ ဣတိ၊ ဤသို့။ ဝဒါမိ၊ ဧ။ တေပုရိသာ၊
 တို့သည်။ တံစောရံ၊ ကို။ ဥတ္တာနံ၊ ပက်လက်။ နိပါတေန္တိ၊ လှည်း
 ကုန်၏။ မယံ၊ တို့သည်။ အဿဒစာရဿ၊ ဧ။ ဇိဝံ၊ ကို။ နိက္ခမန္တိ၊ ကို။
 နေဝပဿာမ၊ ကုန်။ အဟံ၊ သည်။ တေပုရိသေ၊ တို့ကို။ ဧဝံ၊ သို့။
 ဝဒါမိ၊ ဧ။ ကိံ ဝဒါမိ၊ နည်းဟူမူကား။ ဘော၊ အချင်းတို့။ တေနဟိ၊
 ဧ။ ဣမံပုရိသံ၊ ကို။ အဝကုဋ္ဌံ၊ မြောက်ခုံ။ နိပါတေထ၊ လှည်းလေ
 ကုန်။ ပဿေန၊ နံပါးတဖက်ဖြင့်။ နိပါတေထ၊ ကုန်။ ဒုတိယေ၊
 နှစ်ဖက်မြောက်သော။ ပဿေန၊ နံပါးဖြင့်။ နိပါတေထ၊ ကုန်။ ဥဒ္ဓံ၊
 မြေမိုးမြောက်။ ထပေထ၊ ထားလေကုန်။ ဩမုဒ္ဓကံ၊ ဦးခေါင်း
 စောက်ထိုး။ ထပေထ၊ ကုန်။ ပါဏိနာ၊ လက်ဆုပ်ဖြင့်။ အာကော
 ဇေထ၊ ထူးလေကုန်။ လေဇုနာ၊ အငွေ့ဖြင့်။ အာကောဇေထ၊ ကုန်။
 ဒဏ္ဍေန၊ တုတ်နှင်တံဖြင့်။ အာကောဇေထ၊ ကုန်။ သတ္ထေန၊ ဖြင့်။
 အာကောဇေထ၊ ခုတ်သတ်လေကုန်။ ဩဇုနာထ၊ ဤမှာဘက်သို့
 ဝင်၍ ခါတွက်ကြကုန်။ သန္ဓုနာထ၊ ထိုမှာဘက်သို့တွန်း၍ ခါတွက်
 ကြကုန်။ နိဒ္ဓုနာထ၊ ထိုမှဤမှ ခါတွက်ကြကုန်။ အသံ၊ ထိုခိုးသူ၏။
 ဇိဝံ၊ ကို။ နိက္ခမန္တိ၊ ကို။ အပ္ပေဝနာမပဿယျာမ၊ မမြင်ရကုန်ငြား
 အံလည်းမသိ။ ဣတိ၊ သို့။ ဝဒါမိ၊ ဧ။ တေပုရိသာ၊ တို့သည်။ တံပုရိသံ၊
 ကို။ ဩဇုနန္တိ၊ ဤမှာဘက်သို့ဝင်၍ ခါတွက်ကုန်၏။ သန္ဓုနန္တိ၊ ထိုမှာ
 ဖက်သို့တွန်း၍ ခါတွက်ကုန်၏။ နိဒ္ဓုနန္တိ၊ ထိုမှဤမှ ခါတွက်ကုန်၏။
 ဇိဝံ၊ ကို။ နိက္ခမန္တိ၊ ကို။ နေဝပဿာမ၊ ကုန်။ တဿပုရိသံဿ၊ ဧ။
 တဒေဝစက္ခု၊ ထိုရှိမြဲတိုင်း စက္ခုပသာဒသည်သာလျှင်။ ဟောတိ၊ ဧ။
 ဟေဝရူပါ၊ ထိုရှိမြဲတိုင်းသော ရူပါရုံတို့သည်သာလျှင်။ ဟောန္တိ၊
 ကုန်၏။ တဉ္ဇာယတနံ၊ ထိုရူပါရုံကို။ သောပုရိသော၊ သည်။
 (ကတ္တားထည့်)။ စက္ခုနာ၊ ဖြင့်။ (ကရိုဏ်းထည့်)။ နပဋိသံဝေ
 ဒေတိ၊ မခံစား။ (မသိ လည်းဟူ)။ ပ။ တဉ္ဇာယတနံ၊ ထိုဖောဠဗ္ဗာ
 ယတနကို။ ကာယေန၊ ဖြင့်။ နပဋိသံဝေဒေတိ၊ မခံစား။ ပ။

(၉) သင်္ခမေ ဥပမာ

၄၂၆။ ရာဇည၊ ည။ တူတပုဗ္ဗ၊ ရှေး၌ဖြစ်ဘူး၏။ အညတရော၊
 ဟယောက်သော။ သင်္ခမေ၊ ခရုသင်းမှတ်တတ်သောယောက်ျား
 သည်။ သင်္ခံ၊ ခရုသင်းကို။ အာဒါယ၊ ရှိ။ ပစ္စန္တိမံ၊ အစွန်ဖြစ်သော။
 ဇနပဒံ၊ သို့။ အဂမာသိ၊ သွားလေ၏။ ဧဘာ၊ ထိုခရုသင်းမှတ်တတ်
 သောယောက်ျားသည်။ ယေနယတ္ထ၊ ၌။ အညတရော၊ အမှတ်မရှိ
 ဧသ၊ (တခုသော၊ လည်းဟူ)။ ဂါမေ၊ သည်။ အတ္ထိ၊ ၏။ တေန-
 တတ္ထ၊ သို့။ ဥပသင်္ကမိ၊ ၏။ ဥပသင်္ကမိတွာ၊ ရှိ။ ဂါမဿ၊ ၏။ မဇ္ဈေ၊
 ၌။ ဌိတော၊ လျက်။ တိက္ခတ္ထံ၊ သုံးကြိမ်။ သင်္ခံ၊ ခရုသင်းကို။
 ဥပဠာပေတွာ၊ မှတ်၍။ သင်္ခံ၊ ကို။ ဘူမိယံ၊ ၌။ နိက္ခိပိတွာ၊ ထား၍။
 ကေမန္တံ၊ ၌။ နိသီဒိ၊ ၏။ အထခေါ၊ ၌။ ရာဇည၊ ည။ တေသံပစ္စန္တ
 ဇနပဒမနုဿာနံ၊ တို့၏။ ဧတံ-ဧသော ပရိဝိတက္ကော၊ သည်။
 အဟာသိ၊ ၏။ ကိံ အဟောသိ၊ နည်းဟူမူကား။ အဗ္ဗော၊ အို
 အချင်းတို့။ ဧဝံရဇနိယော၊ ဤသို့စိတ်၏တပ်ခြင်းကို ဖြစ်စေတတ်
 သော။ ဧဝံကမနိယော၊ ဤသို့စိတ်နှစ်သက်ခြင်းကိုဖြစ်စေတတ်သော။
 ဧဝံမဒနိယော၊ ဤသို့စိတ်၏ ယစ်ခြင်းကိုဖြစ်စေတတ်သော။ ဧဝံဗန္ဓ
 နိယော၊ ဤသို့စိတ်၏ငြိခြင်းကို ဖြစ်စေတတ်သော။ ဧဝံမုစ္ဆနိယော၊
 ဤသို့စိတ်၏တပ်ခြင်းကိုဖြစ်စေတတ်သော။ (ဤသို့စိတ်၏မိန်းမော
 ခြင်းကို ဖြစ်စေတတ်သော လည်းဟူ)။ ဧသောသဒ္ဓေါ၊ သည်။
 ကဿ၊ အဘယ်သူ၏။ တူရိယသဒ္ဓေါနုခေါ၊ နည်း။ ဣတိ ဧသော
 ပရိဝိတက္ကော၊ သည်။ အဟာသိ၊ ၏။ ဧဝံ၊ သို့။ ပရိဝိတက္ကောတွာ၊
 ကြံပြီး၍။ (နှစ်ပုဒ်ထည့်ပါ)။ သန္နိပတိတွာ၊ ရှိ။ တံ သင်္ခမံ၊ ထို
 ခရုသင်းမှတ်တတ်သော ယောက်ျားကို။ ဧတံဝစနံ၊ ကို။ အဝေါစုံ၊
 ကုန်၏။ အဗ္ဗော၊ ကျား။ ဧဝံရဇနိယော၊ သော။ ပ။ ဧဝံ
 မုစ္ဆနိယော၊ သော။ ဧသောသဒ္ဓေါ၊ သည်။ ကဿ၊ ၏။ သဒ္ဓေါ
 နုခေါ၊ နည်း။ ဣတိ၊ သို့။ အဝေါစုံ၊ ကုန်၏။ ဧဘာ၊ တို့။ ဧသော၊
 ကား။ သင်္ခေါနာမ၊ ၏။ ယဿတူရိယဿ၊ အကြင်တူရိယာ၏။
 သောသဒ္ဓေါ၊ သည်။ ဧဝံရဇနိယော၊ ၏။ ဧဝံကမနိယော၊

ဤသို့စိတ်၏ နှစ်သက်ခြင်းကို ဖြစ်စေတတ်၏။ ဧဝံမဒနိယော၊ ဤသို့
 စိတ်၏ ယစ်ခြင်းကို ဖြစ်စေတတ်၏။ ဧဝံဗန္ဓနိယော၊ ဤသို့စိတ်၏
 ငြိခြင်းကို ဖြစ်စေတတ်၏။ ဧဝံမုစ္ဆနိယော၊ ဤသို့ စိတ်၏မိန်းမော
 ခြင်းကို ဖြစ်စေတတ်၏။ ဒေသောတူရိယော၊ သည်။ သင်္ခေါနာမ၊ ခရု
 သင်းမည်၏။ ဣတိ၊ သို့။ သင်္ခမေကော၊ သည်။ အာဟ၊ ၏။ တောထို
 ရွာစွန်ဇနပု ခြံ၌ နေကုန်သော လူတို့သည်။ တံသင်္ခံ၊ ကို။ ဥတ္တာနံ၊
 ပက်လက်။ နိပါတေသံ၊ ချကုန်၏။ ဥတ္တာနံ၊ ပက်လက်။ နိပါတေ
 တွာ၊ ရှိ။ (နှစ်ပုဒ်တည့်ပါ)။ ဘောသင်္ခံ၊ အိုခရုသင်း။ ဝဒေဟိ၊ မြည်
 လေစု။ (အသံကို ဖြစ်လော့၊ လည်းဟူ)။ ဘောသင်္ခံ၊ သင်း။ ဝဒေ
 ဟိ၊ လော့။ ဣတိ၊ ဤသို့။ ဝဒေယျံ၊ ကုန်ရာ၏။ သောသင်္ခေါ၊ သည်။
 သဒ္ဓံ၊ ကို။ နေဝအာကာသိ၊ ပြု။ တောထိုရွာစွန်ဇနပုဒ်သူတို့သည်။ တံ
 သင်္ခံ၊ ကို။ အဝကုဇ္ဇ၊ မှောက်ခုန်။ နိပါတေသံ၊ ကုန်၏။ ပထေယန၊
 နံပါးဗာဘက်ဖြင့်။ နိပါတေသံ၊ ကုန်၏။ ဒုတိယေန၊ နှစ်ခုမြောက်ဖြစ်
 သော။ ပထေယန၊ ဖြင့်။ နိပါတေသံ၊ ကုန်၏။ ဥဒ္ဓံ၊ မြေမိုးမြောက်။
 ထပေသံ၊ ထားကုန်၏။ ဩမုဒ္ဓကံ၊ ဦးခေါင်းစောက်ထိုး။ ထပေသံ၊
 ကုန်၏။ ပါဏိနာ၊ လက်ဆုတ်ဖြင့်။ အာကောဂ္ဂေသံ၊ ခတ်ကုန်၏။
 လေဇ္ဈနာ၊ ခဲဖြင့်။ အာကောဂ္ဂေသံ၊ ကုန်၏။ ဝတ္ထေန၊ တုတ်နှင်တံ
 ဖြင့်။ အာကောဂ္ဂေသံ၊ ကုန်၏။ သတ္ထေန၊ ဓားလက်နက်ဖြင့်။ အာ
 ကောဂ္ဂေသံ၊ ခတ်ကုန်၏။ ဩဓုနိံသု၊ ဤမှာဘက်သို့ဝင်၍ ခါတွက်
 ကုန်၏။ သန္ဓုနိံသု၊ ထိုမှာဘက်သို့တွန်း၍ ခါတွက်ကုန်၏။ နိဒ္ဓါ
 နိံသု၊ ထိုမှဤမှ ခါတွက်ကုန်၏။ ဘောသင်္ခံ၊ သင်း။ ဝဒေဟိ၊
 လော့။ ဘောသင်္ခံ၊ သင်း။ ဝဒေဟိ၊ လော့။ ဣတိ၊ ဤသို့။ ဝဒန္တိ၊
 ဆိုကုန်၏။ သောသင်္ခေါ၊ သည်။ သဒ္ဓံ၊ ကို။ နေဝအာကာသိ၊ ပြု။

အလခေါ၊ ၌၊ ရာဇည၊ ည၊ ဟဿသင်္ခမေသာ၊ ထိုခရုသင်း မှတ်
 တတ်သော ယောကျ်ား၏။ ဧတံ-ဧသော ပရိဝိတက္ကော၊ သည်။
 အဟောသိ၊ ၏။ ကိံ အဟောသိ၊ နည်းဟူမူကား။ ပစ္စန္ဓဇနပဒါ၊
 အစွန်ဇနပုဒ်၌ နေကုန်သော။ ဣမေမနုဿာ၊ တို့သည်။ ယာဝအတိ
 ဝိယ၊ လျှင်။ ဗာလာခေါ၊ မိုက်ကုန်စွတကား။ ကထံဟိကေန ကာရ

ပန၊ ဣကာ၊ အယံကာယော၊ သညံ။ အာယုသဟဂတော၊ သညံ
လည်း။ နေဝဟောတိ၊ ဖြစ်။ ပ။ ရာဇည၊ ည။ ဣတိပိ-ဣမိနာ ကာရ
ဏေနာပိ၊ ကြောင့်လည်း။ ပရောလောကော၊ သညံ။ အတ္ထိ၊ ရှိ၏။ ပ။
ဖလံပိပါကော၊ သညံ။ အတ္ထိ၊ ၏။ ဧဝံ၊ ဤသို့။ ဣမိနာပိခေါပရိယာ
ယေနာပိ၊ ဖြင့်လည်း။ တော၊ ၏။ ဝါဧေါ၊ သညံ။ ဟောတု၊ လော့။
ဣတိ၊ သို့။ ကုမာရကဿဂေါ၊ သညံ။ အာဟ၊ ၏။ (အနက်တူပြီး
သောအရာကို ရှေးနည်းကိုမှီ၍ ယောဇနာလေတော့။ ပါဠိလည်း
လဟုတ်၏။

၄၂၇။ ဣမသပုရိသဿ၊ ၏။ ဆပိ၊ အရေပါးကို။ ဆိန္ဒထ၊ ဖြတ်
ကုန်လော့။ အသပုရိသဿ၊ ၏။ ဧဝံ၊ ကို။ အပွေရနာမပသေယျာ
မမြင်ငြိမ်းအံ့လည်းမသိ။ ဣတိသို့။ ဝဇီမိ၊ ၏။ ဝ။ စဗ္ဗံ၊ အရေထူကို
။ ပ။ မံသံ၊ ကို။ ပ။ နှာရံ၊ ကို။ ပ။ အဋ္ဌိ၊ ကို။ ပ။ အဋ္ဌိမိဉ္ဇံ၊ ခြင်ဆီကို ။ ပ။

*

(၁၀) အဂ္ဂိက ဇဋိလ ဥပမာ

၄၂၈။ ရာဇည၊ ည။ သူတပုဗ္ဗံ၊ ၏။ အညတရော၊ တဒယာက်
သော။ အဂ္ဂိကော၊ မီးကိုလုပ်ကျွေးတတ်သော။ ဇဋိလော၊ ရသေ့
သညံ။ အရညာယတနေ၊ တောကျောင်း၌။ (တောကြီး၌လည်း
ဟူ)။ ပတ္တကုဋိယာ၊ သစ်ရွက်မိုးသောကုဋိ၌။ သမ္မတိ၊ နေ၏။ အထ
ခေါ။ ။ ဇနပဒေ၊ ဇနပုဒ်၌။ အညတရော၊ မထင်ရှားသော။ သတ္တဝါ
ဟော၊ လှည်းကုန်သည်လည်း။ ဝုဋ္ဌာသိ၊ နေ၏။ (စခန်းချ၏၊ လည်း
ဟူ)။ အထခေါတသ္မိကာလေ၊ ။ သောသတ္ထော၊ ထိုလှည်းကုန်
သည်သည်။ အဂ္ဂိကဿ၊ မီးကို လုပ်ကျွေးတတ်သော။ ဓာသံ
ဇဋိလဿ၊ ထိုရသေ့ ၏။ အသမဿ၊ သင်္ခမ်း၏။ သာမန္တာ၊ အနီး၌။
ဧကရတ္ထိ၊ တညဉ္စပတ်လုံး။ ဝသိက္ခာ၊ နေ၍။ ပတ္တမိ၊ သွားလေ၏။
(သတ္တဝါဟောဟု သဒိသဒ္ဓေတော်နှင့် ပါဠိအချို့ရှိ၏ မသင့်။
သတ္တဝါဟောဟု အသဒိသဒ္ဓေတော်နှင့်ရှိသော ပါဠိသာ သင့်တင့်
သည်)။ အထခေါ၊ ထိုအခါ၌။ ရာဇည၊ ည။ အဂ္ဂိကဿ၊ မီးကို

၁။ သတ္တဝါသော (ဆဋ္ဌ)

လုပ်ကျွေးသော။ တဿဇဋ္ဌိလဿ၊ ထိုရသေ့၏။ ဧတံ ဒေသောပရိ
 ဝိတက္ကော၊ ဤသို့သောအကြံသည်။ အဟောသိ၊ ။ ကိံ အဟောသိ၊
 သိ၊ နည်းဟူမူကား။ ယံနုန-ယဒိပန၊ အကယ်၍။ အဟံ၊ သည်။
 ယေန-ယတ္ထ၊ အကြင်အရပ်၌။ သောသတ္ထဝါဟော၊ ထိုလှည်းကုန်
 သည်သည်။ (ထိုလှည်းမှူးသည်၊ လည်းဟူ)။ အတ္ထိ၊ မှီ၏။ တေန
 တတ္ထ၊ ထိုလှည်းစခန်းချရာအရပ်သို့။ ဥပသင်္ကမေယျံ၊ ကပ်ရွာမူကား။
 သာဓု၊ ကောင်း၏။ ဧတ္ထ၊ ဤလှည်းစခန်းချရာ၌။ ကိဋ္ဌိ၊ တစုံတခု
 သော။ ဥပကရဏံ၊ အဆောက်အဦကို။ အဓိဂစ္ဆေယျံ အပွေဝနာမ၊
 ရငြားအံ့လည်း မသိ။ ဣတိ-ဒေသောပရိဝိတက္ကော၊ သည်။ အဟောသိ၊
 သိ၊ ။ အထခေါ၊ ။ ။ အဂ္ဂိကော၊ သော။ သောဇဋ္ဌိလော၊ သည်။
 ကာလသေဝ၊ စောစောကလျင်။ ဥဋ္ဌာယ၊ ထ၍။ ယေန-ယတ္ထ၊ ။
 သောသတ္ထဝါဟော၊ ထိုလှည်းကုန်သည်သည်။ အတ္ထိ၊ ။ တေန-
 တတ္ထ၊ သို့။ ဥပသင်္ကမိ၊ ။ ဥပသင်္ကမိတွာ၊ ။ ။ တသ္မိံ သတ္ထဝါဟော၊
 ။ ။ ဧဟရံ၊ ငယ်စွာထသော။ မန္တံ၊ အားနည်းစွာထသော။ ဥဋ္ဌာနံ
 သေယျကံ၊ ပက်လက်အိပ်တတ်သော။ ကုမာရံ၊ သူငယ်ကို။ ဆဋ္ဌိတံ၊
 စွန့်သည်ကို။ အဋ္ဌသ၊ မြင်လေ၏။ ဒိသ္မာန၊ ။ ။ အသ၊ ထိုရသေ့၏။
 ဧတံ-ဒေသောပရိဝိတက္ကော၊ သည်။ အဟောသိ၊ ။ ကိံ အဟောသိ၊
 နည်းဟူမူကား။ မေ၊ ။ ပေက္ခမာနဿ၊ မြင်စဉ်။ မနုဿဘူတေ။
 လူဖြစ်၍ ဖြစ်သော သတ္တဝါသည်။ ယံကာလံ ကရေယျ၊ အကြင်
 ကြောင့် သေရာ၏။ ဧတံကာလင်္ကရဏံ၊ ထိုသေခြင်းသည်။ နခေါ
 ပတိရူပံ၊ မလျောက်ပတ်သလျှင်ကတည်း။ ယန္တုန-ယဒိပန၊ ။
 အဟံ၊ သည်။ ဣမံဒါရကံ၊ ကို။ အသမံ၊ သန့်မ်းသို့။ နေတွာ၊ ။
 အာပါဒေယျံ၊ အသက်ရှည်ခြင်းသို့ရောက်စေရမူကား။ ပေါသေယျံ၊
 လုပ်ကျွေးရမူကား။ ဝဇေယျံ၊ ကြီးစေရမူကား။ သာဓု၊ ။ ဣတိ-
 ဒေသော ပရိဝိတက္ကော၊ သည်။ အဟောသိ၊ မြင်၏။ အထခေါ၊ ။
 အဂ္ဂိကော၊ သော။ သောဇဋ္ဌိလော၊ သည်။ တံဒါရကံ၊ ကို။ အသမံ၊
 သို့။ နေတွာ၊ ။ အာပါဒေယျံ၊ အသက်ရှည်ခြင်းသို့ ရောက်စေ၏။
 ပေါသေသိ၊ ကျွေးမွေး၏။ ဝဇေယျံ၊ ကြီးစေ၏။ ယဒါ၊ ။ သော

ဒါရကော၊ သည်။ ဒသဝဿုဋ္ဌေသိကောဝါ ဆယ်နှစ်အရွယ်သို့
 ရောက်သည်လည်း။ ဟောတိ၊ ဤ။ ဒသဝဿုဋ္ဌေသိကောဝါ၊
 တဆယ်နှစ်နှစ်အရွယ်သို့ရောက်သည်လည်း။ ဟောတိ၊ ဤ။ အထ
 ခေါ၊ ဤ။ အဂ္ဂိကဿ၊ သော။ အထဇဋိလဿ၊ ဤ။ ဥပနိဿယေ၊
 မှီရာဖြစ်သော (ထည့်ပါ)။ ဇနပဒေ၊ ဤ။ ကိဋ္ဌိဒေဝ၊ တစုံတခု
 လျှင်ဖြစ်သော။ ကရဏီယံ၊ ပြုဖွယ်ကိစ္စသည်။ ဥပုဇ္ဈိ၊ ဖြစ်၏။ အထ
 ခေါ၊ ဤ။ အဂ္ဂိကော၊ သော။ ဇဋိလော၊ သည်။ တံဒါရကံ၊ ကို။ ဧတံ
 ဝစနံ၊ ကို။ အဝေါစ၊ ဤ။ ကိံအဝေါစံ၊ နည်းဟူမူကား။ တာတံ၊
 ချစ်သား။ အဟံ၊ သည်။ ဇနပဒံ၊ သို့။ ဝန္တံ၊ ၄။ ဣစ္ဆာမိ၊ ဤ။
 တာတံ၊ ချစ်သား။ တံ၊ သင်သည်။ အဂ္ဂိံ၊ ကို။ ပရိစာရေယျာသိ၊
 လုပ်ကျွေးလော့။ တေ၊ သင်၏။ အဂ္ဂိ၊ သည်။ မာစနိဗ္ဗာယိ၊ မငြိမ်း
 စေလင့်။ တေ၊ ဤ။ အဂ္ဂိ၊ သည်။ စေနိဗ္ဗာယေယျ၊ အကယ်၍ငြိမ်းအံ့။
 ဧဝံနိဗ္ဗာယမာနေ၊ ဤသို့ငြိမ်းသည်ရှိသော်။ အယံ၊ ဤသည်ကား။
 ဝါသိ၊ ဝဲခွပ်တည်း။ ဣမာနိ၊ ဤသည်တို့ကား။ ကဋ္ဌာနိ၊ ထင်းတို့
 တည်း။ ဣဒံ၊ သည်ကား။ အရဏီသဟိတံ၊ ပွတ်ကြည်ပွတ်ခုံတည်း။
 အဂ္ဂိံ၊ ကို။ နိဗ္ဗတ္တေတွာ၊ ဖြစ်စေ၍။ အဂ္ဂိံ၊ ကို။ ပရိစာရေယျာသိ၊
 လုပ်ကျွေးလော့။ ဣတိ၊ ဤသို့။ အဝေါစ၊ ဤ။ အထခေါ၊ ဤ။ အဂ္ဂိကော၊
 မီးကိုလုပ်ကျွေးတတ်သော။ သောဇဋိလော၊ သည်။ တံဒါရကံ၊
 ကို။ ဧဝံ၊ ဤသို့။ အနုသာသိတွာ၊ ၍။ ဇနပဒံ၊ သို့။ အဂမာသိ၊
 သွားလေ၏။ တဿဒါရကဿ၊ ဒိဋ္ဌာပသုတဿ၊ ကစားမြူးတူး
 စဉ်။ အဂ္ဂိ၊ သည်။ နိဗ္ဗာယိ၊ ငြိမ်း၏။

၂

အထခေါ၊ ဤ။ တဿဒါရကဿ၊ ဤ။ ဧတံ-ဧသောပရိပိတက္ကော၊
 သည်။ အဟောသိ၊ ဤ။ ကိံအဟောသိ၊ နည်းဟူမူကား။ ပိတာ၊
 သည်။ မံ၊ ကို။ ဧဝံ၊ သို့။ အဝစံ၊ ဤ။ ကိံအဝစံ၊ နည်းဟူမူကား။ တာတံ၊
 ချစ်သား။ အဂ္ဂိံ၊ ကို။ ပရိစာရေယျာသိ၊ လုပ်ကျွေးလော့။ တေ၊ သင်
 ၍။ အဂ္ဂိ၊ သည်။ မာစနိဗ္ဗာယိ၊ မငြိမ်းစေလင့်။ တေ၊ ဤ။ အဂ္ဂိ၊ သည်။
 သစေနိဗ္ဗာယေယျ၊ အံ့။ ဧဝံနိဗ္ဗာယမာနေ၊ သော်။ အယံ၊ ဤသည်
 ကား။ ဝါသိ၊ ဝဲခွပ်တည်း။ ဣမာနိ၊ ဤသည်တို့သည်ကား။ ကဋ္ဌာ

နိ၊ ထင်းတို့တည်း။ ဣဒံ၊ ဤသည်ကား။ အရဏိသဟိတံ၊ ပွတ်ကြည့်
 ပွတ်ခုံတို့တည်း။ အဂ္ဂိံ၊ ကို။ နိဗ္ဗတ္တေတွာ၊ ဖြစ်စေ၍။ အဂ္ဂိံ၊ ကို။ ပရိ
 စာရေယျာသိ၊ လော့။ ဣတိ၊ သို့။ အဝစ၊ ၎င်း။ ယန္တု၊ န-ယဒိပန၊ ၍။
 အဟံ၊ သည်။ အဂ္ဂိံ၊ မီးကို။ နိဗ္ဗတ္တေတွာ၊ ဖြစ်စေ၍။ အဂ္ဂိံ၊ မီးကို။
 ပရိစရေယျံ၊ လုပ်ကျွေးအံ့။ ဣတိ ဧသော ပရိဝိတက္ကော၊ သည်။
 အဟောသိ၊ ၎င်း။ အထခေါ၊ ဤ။ သောဒါရကော၊ သည်။ အရဏိသ
 ဟိတံ၊ ပွတ်ခုံပွတ်ကျည်ကို။ ဝါသိယာ၊ ဖြင့်။ တစ္ဆိ၊ ရှေ့၏။ ကိံ မနသိ
 ကတွာ၊ ၍။ တစ္ဆိ၊ နည်းဟူမူကား။ အဂ္ဂိံ၊ ကို။ အပ္ပေဝနာမအဓိ
 ဂစ္ဆေယျံ၊ ရပါအံ့။ (ဖြစ်အံ့၊ လည်းဟူ)။ ဣတိမနသိကတွာ၊ ၍။
 တစ္ဆိ၊ ရှေ့၏။ သောဒါရကော၊ သည်။ အဂ္ဂိံ၊ ကို။ နေဝအဓိဂစ္ဆိ၊
 မရ။ အရဏိသဟိတံ၊ ပွတ်ခုံပွတ်ကျည်ကို။ ဒွိဓာ၊ နှစ်စိတ်။ ဖာလေ
 သိ၊ ခွဲ၏။ တိဓာ၊ စိတ်။ ဖာလေသိ၊ ၎င်း။ စတုဓာ၊ လေးစိတ်။ ဖာလေ
 သိ၊ ၎င်း။ ပဉ္စဓာ၊ စိတ်။ ဖာလေသိ၊ ၎င်း။ ဒသဓာ၊ စိတ်။ ဖာလေသိ၊ ၎င်း။
 သဏဓာ၊ အစိတ်တရာ။ ဖာလေသိ၊ ၎င်း။ သကလိကံသကလိကံ၊
 အစိတ်အစိတ်။ (အလ္လှာအလ္လှာ၊ လည်းဟူ)။ အကာသိ၊ ၎င်း။ သက
 လိကံသကလိကံ၊ အစိတ်အစိတ်။ ကာရေတွာ၊ ၍။ ဥဒုက္ခလေ၊ ဤ။
 ကောဇ္ဇေသိ၊ ထောင်း၏။ ဥဒုက္ခလေ၊ ဤ။ ကောဇ္ဇေတွာ၊ ၍။ မဟာ
 ဝါတေ၊ ပြင်းစွာသောလေဤ။ ဩဖုနိ၊ ကြ၏။ ကိံ မနသိကတွာ၊
 အသို့နှလုံးသွင်း၍။ ဩဖုနိ၊ ဟူမူကား။ အဂ္ဂိံ၊ ကို။ အဓိဂစ္ဆေယျံ
 အပ္ပေဝနာမ၊ ရပြားအံ့လည်းမသိ။ ဣတိမနသိကတွာ၊ ၍။ ဩဖုနိ၊
 ၎င်း။ သောဒါရကော၊ သည်။ အဂ္ဂိံ၊ ကို။ နေဝအဓိဂစ္ဆိ၊ မရ။

အထခေါ၊ ဤ။ အဂ္ဂိကော၊ သော။ သောဇဋ္ဌိလော၊ သည်။
 ဇနပဒေ၊ ဤ။ တံကရဏိယံ၊ ထိုပြုဖွယ်ကိစ္စကို။ တီရေတွာ၊ ကုန်စေ၍။
 (ဆုံးစေ၍ လည်းဟူ)။ ဖောနယတ္ထ၊ ဤ။ သကော၊ မိမိ၏နေရာဖြစ်
 သော။ အသမော၊ သင်္ခမ်းသည်။ အတ္ထိ၊ ရှိ၏။ တေန တတ္ထ၊ သို့။
 ဥပသင်္ကမိ၊ ၎င်း။ ဥပသင်္ကမိတွာ၊ ၍။ တံဒါရကံ၊ ကို။ တေဝစနံ၊ ကို။
 အဝေါစ၊ မိန့်၏။ ကိံ အဝေါစ၊ နည်းဟူမူကား။ တာတ၊ ချစ်သား။
 ကစ္ဆိ၊ အသို့နည်း။ တေ၊ သင်၏။ အဂ္ဂိ၊ သည်။ နနိဗ္ဗုတော၊ မငြိမ်း

၉ လော။ ဣတိ၊ ဤသို့။ အဝေါစ၊ ၎င်း။ တာတ၊ တခင်။ ဣတေ၊ ဤအရပ်၌။
 မေဓ်။ ခိဉ္စာပသုကဿ၊ ကစားမြူးဟူးစဉ်။ အဂ္ဂိ၊ သည်။ နိဗ္ဗာယိ၊ ၎င်း။
 တဿမေ၊ ၎င်း။ ဧတံ ဒေသောပရိဝိတက္ကော၊ သည်။ အဟောသိ၊ ၎င်း။
 ကိံ အဟောသိ၊ နည်းဟူမူကား။ ပိတာ၊ သည်။ မံ၊ ကို။ ဧဝံ၊ သို့။
 အဝစ၊ ၎င်း။ ကိံ အဝစံ၊ နည်းဟူမူကား။ ပ။ ပရိစရေယျာသိ၊ လုပ်
 ကျွေးလော့။ ဣတိ၊ ဤသို့။ အဝစ၊ ၎င်း။ ယန္တု၊ နယဒိပန၊ ၎င်း။ အဟံ၊
 သည်။ အဂ္ဂိ၊ ကို။ နိဗ္ဗတ္တေတွာ၊ ၎င်း။ အဂ္ဂိ၊ ကို။ ပရိစရေယျံ၊ အံ။ ဣတိ
 ဒေသော ပရိဝိတက္ကော၊ သည်။ အဟောသိ၊ ဖြစ်၏။ အထခေါ၊ ၎င်း။
 တာတ၊ တခင်။ အဟံ၊ သည်။ ပ။ အဂ္ဂိ၊ ကို။ နေဝအဓိဝတ္ထိံ၊ မရ။
 ဣတိ၊ သို့။ အာဟ၊ ၎င်း။ အထခေါ၊ ၎င်း။ အဂ္ဂိကဿ၊ သော။ တဿ၊ ဇဋိ
 လဿ၊ ၎င်း။ ဧတံ ဒေသောပရိဝိတက္ကော၊ သည်။ အဟောသိ၊ ၎င်း။
 ကိံ အဟောသိ၊ နည်းဟူမူကား။ အယံ ဝါရကော၊ သည်။ ဗာယော
 ယာဝ၊ မိုက်စွတကား။ အဗျတ္တောယာဝ၊ မလိမ္မာလေစွ ဓာကား။
 ကထဋိ-ကောနကောရဏေန၊ အဘယ်အကြောင်းကြောင့်။ အယောနိ
 သော၊ မလျောက်ပတ်သောအားဖြင့်။ (ဧ၊ ကိုရခြင်း၏ အကြောင်း
 မဟုတ်သောအားဖြင့်၊ လည်းဟူ)။ အဂ္ဂိ၊ ကို။ ဂဝေသိဿတိ၊
 သနည်း။ ဣတိ ဒေသော ပရိဝိတက္ကော၊ သည်။ အဟောသိ၊ ၎င်း။ ပ။
 ဧဝမေဝ၊ ထိုသူငယ်အတူလျှင်။ ရာဇည၊ ည။ တံ၊ သည်။ ဗာလော၊
 ဖြစ်၍။ အဗျတ္တော၊ မလိမ်မာသည်ဖြစ်၍။ အယောနိသော၊ မသင့်
 သောအားဖြင့်။ ပရယောကံ၊ ကို။ ဂဝေသေဿသိ၊ ရှာတိသနည်း။
 ရာဇည၊ ည။ ပါပကံ၊ မကောင်းသော။ ဧတံဒိဋ္ဌိဂတံ၊ ထိုမိစ္ဆာ
 အယူကို။ ပဋိနိဿန္န၊ စွန့်လော့။ ရာဇည၊ ည။ ပါပကံ၊ သော။ ဧတံ
 ဒိဋ္ဌိဂတံ၊ ကို။ ပဋိနိဿန္နတိ၊ စွန့်လော့။ တေ၊ ၎င်း။ ဒိဋ္ဌိဂတံ၊ မိစ္ဆာ
 အယူသည်။ ဒီဃရတ္တံ၊ ရှည်စွာသောညဉ့်ပတ်လုံး။ အဟိတာယ၊
 အစီးအပွား မရှိခြင်းငှါ။ ဒုက္ခာယ၊ ဆင်းရဲခြင်းငှါ။ မာအဟောသိ၊
 မဖြစ်စေလင့်။ ဣတိ၊ သို့။ ကုမာရကဿပေါ၊ သည်။ အာဟ၊ ၎င်း။
 ၄၂၉။ ဘဝံကဿပေါ၊ သည်။ ဧဝံ၊ သို့။ ကိဉ္စာပိအာဟ၊ ၎င်း။
 ရှင့်။ အထခေါ။ ထိုသို့ ဆိသော်လည်း။ အဟံ၊ ဝါသည်။ ပါပကံ၊

မကောင်းသော။ ဣဒံဒိဋ္ဌိဂတံ၊ ဤသို့သော အယူကို။ ပဋိနိဿဇ္ဇိတုံ၊
 စွန့်ခြင်းငှါ။ နသက္ကောမိ၊ မတတ်နိုင်။ ကသွာ၊ ကြောင့်။ နသက္ကောမိ၊
 နည်းကုမူကား။ ပသေနဒီကောသလော၊ ပသေနဒီကောသလ
 အမည်ရှိသော။ ရာဇာပိ သဗ္ဗံလုည်း။ မံ၊ ကို။ ဇာနာတိ၊ ၏။ တိရော
 ရာဇာနောပိ၊ တပါးကုန်သော ဇနပုဒ်ဦးနေကုန်သော မင်းတို့သည်
 လည်း။ မံ၊ ကို။ ဇာနန္တိ၊ ကုန်၏။ ကိံ ဇာနန္တိ၊ သနည်းဟူမူကား။
 ပါယာသိ၊ သော။ ရာဇညော၊ မင်းသည်။ ဣတိပိ ဣမိနာကာရဏေ
 နာပိ၊ ကြောင့်လည်း။ ပရောလောကော၊ သည်။ နတ္ထိ၊ မရှိ။ ပ။ ဖလံ
 ဝိပါကော၊ သည်။ နတ္ထိ၊ မရှိ။ ဧဝံဝါဒိ၊ ဤသို့ဆိုလေ့ရှိ၏။ ဧဝံဒိဋ္ဌိ၊
 ဤသို့ယူလေ့ရှိ၏။ ဣတိ၊ သို့။ ဇာနန္တိ၊ ကုန်၏။ တသွာ၊ ကြောင့်။
 ဧတံဒိဋ္ဌိဂတံ၊ ကို။ ပဋိနိဿဇ္ဇိတုံ၊ ငှါ။ နသက္ကောမိ၊ နိုင်၊ တောကထာပ။
 ပ။ အတံ၊ သည်။ ပါပကံ၊ သော။ ဣဒံဒိဋ္ဌိဂတံ၊ ကို။ သစေပဋိနိဿဇ္ဇာ
 မိ၊ အကယ်၍ စွန့်အံ့။ ဧဝံပဋိနိဿဇ္ဇေ၊ ထိုသို့စွန့်သည်ရှိသော်။ မေ၊
 ငါ့ကို။ ဝတ္တာရော၊ ကဲ့ရဲ့သော သူတို့သည်။ ဘဝိဿန္တိ၊ ကုန်လတ္တံ့။
 ကိံ ဘဝိဿန္တိ၊ အသို့၊ ဖြစ်ကုန်လတ္တံ့နည်း ဟူမူကား။ ပါယာသိ၊
 သော။ ရာဇညော၊ သည်။ ဗာသော၊ မိုက်စွတ်ကား။ အဗျတ္တော၊
 မလိမ္မာစွတ်ကား။ ဒုဂ္ဂဟိတဂါဟိ၊ မကောင်းသော အယူတို့ယူ၏။
 ဣတိ၊ ဤသို့။ ဝတ္တာရော၊ သည်။ ဘဝိဿန္တိ၊ ကုန်လတ္တံ့။ ယေ ဇနာ၊
 တို့သည်။ ဧဝံ၊ ဤသို့။ ဝက္ခန္တိ၊ ကဲ့ရဲ့ကုန်လတ္တံ့။ တေသုဇနေသု၊
 တို့၌။ ဥပ္ပဇ္ဇနကေန၊ ဖြစ်သော။ ကောပေနပိ၊ အမျက်ကြောင့်လည်း။
 နံဒိဋ္ဌိဂတံ၊ ထိုမိစ္ဆာ အယူကို။ ဟရိဿာမိ၊ ဆောင်အံ့။ (ထိုအယူကို
 စွန့်ချင်သော်လည်း ပသေနဒီကောသည်မင်း အစရှိသော သူ တို့
 ကဲ့ရဲ့အံ့သည်မှကြောက်သောကြောင့် ထိုအယူကို ဆောင်သေးသည်
 ဟုလိုသော်)။ မက္ခေနပိ၊ ကျေးဇူးချေခြင်းကြောင့်လည်း။ နံဒိဋ္ဌိဂတံ၊
 ကို။ ဟရိဿာမိ၊ အံ့။ တေသု၊ တို့၌။ ဥပ္ပဇ္ဇနကေန၊ သော။ ပဉ္စာ
 သေနပိ၊ တုဘက်ကိုပြုခြင်းကြောင့်လည်း။ နံဒိဋ္ဌိဂတံ၊ ကို။ ဟရိဿာ
 မိ၊ အံ့။ ဣတ္ထိမနသိကတ္တာ၊ ၍။ ဧတံဒိဋ္ဌိဂတံ၊ ကို။ ဝဟေတ္တာ၊ ၍။

ဝိစာရာမိ၊ သူ ဝး၏။ (နှစ်ပုဒ်ထည့်ပါဦး)။ ဣကိ၊ သို့။ ရာဇညော၊ သည်။ အာဟ၊ ၏။

*

(၁၁) ဒွေသတ္တဝါဟ ဥပမာ

၄၃၀။ ရာဇည၊ ည။ တေနဟိ၊ ထိုသို့ ဆိုတပြီးကား။ တေ၊ သင်အား။ ဥပမံ၊ ကို။ ကရိယာမိ၊ အံ။ ဥပမာယဝိ၊ ဖြင့်လည်း။ ဣဓ၊ ဤလောက၌။ ဧကစ္စေ၊ ကုန်သော။ ဝိညူ၊ ကုန်သော။ ပုရိသာ၊ တို့သည်။ ဘာသိတဿ၊ ဆိုသောစကား၏။ အတ္ထံ၊ ကို။ အာဇာနန္တိ၊ ကုန်၏။ ရာဇည၊ ည။ ဘူဟပုဗ္ဗံ၊ ရှေး၌ဖြစ်ဘူး၏။ သကဋသဟဿံ၊ လှည်းတထောင်ဖြစ်သော။ မဟာသကဋသတ္ထော၊ များစွာသောလှည်းအပေါင်းသည်။ (သဟဿသင်္ချာသည် ဧကန် နပုလ္လိင်ဖြစ်သောကြောင့် သကဋသဟဿံဟု နပုလ္လိင်နှင့်ဆိုသံတည်း။ သကဋသဟဿံဟူသောပုဒ်ဖြင့်အရေအတွက်ကိုပြ၏)။ ပုရတ္ထိမာ၊ အရှေ့ဖြစ်သော။ ဇနပဒါ၊ မှ။ ပန္နိမံ၊ အနောက်ဖြစ်သော။ ဇနပဒါ၊ သို့။ အဂမာသိ၊ ၏။ သော။ ထိုလှည်း တထောင်သည်။ ယေန-ယတ္ထယတ္ထ၊ အကြင်အကြင်အရပ်သို့။ ဂန္တိ၊ ၏။ တေန-တတ္ထတတ္ထ၊ ၌။ ဝိပ္ပယေဝ၊ လျင်စွာလျင်။ တိဏကဋ္ဌောဒကဟရိတပတ္တံ၊ မြက်ထင်းရေစိမ်းသော သစ်ရွက်သည်။ ပရိယာဒိယတိ၊ ကုန်၏။ တသ္မိံ၊ ခေါ်ပနသတ္ထေ၊ ထိုတထောင်သော လှည်း၌။ (ထိုလှည်း တထောင်၌၊ လည်းဟူ)။ ဒွေ၊ နှစ်ယောက်ကုန်သော။ သတ္တဝါဟာ၊ လှည်းမှူးတို့သည်။ အဟေသံ၊ ကုန်၏။ ဧကော၊ တဒယာဂံ၊ သည်။ ပဉ္စန္ဒသကဋသတာနံ၊ လှည်းငါးရာတို့၏။ သတ္တဝါဟော၊ အမှူးသည်။ အဟောသိ၊ ဖြစ်၏။ ဧကော၊ သည်။ ပဉ္စန္ဒသကဋသတာနံ၊ တို့၏။ သတ္တဝါဟော၊ သည်။ အဟောသိ၊ ၏။ အထခေါ၊ ၌။ တေသံသတ္တဝါဟာနံ၊ တို့၏။ ဧတံသောပရိဝိတတ္ထော၊ သည်။ အဟောသိ၏။ ကိံ၊ အဟောသိ၊ နည်းဟူမူကား။ သကဋသဟဿံ၊ လှည်းတထောင် ဖြစ်၍ဖြစ်သော။ အယံမဟာသကဋသတ္ထော၊ ဤများစွာသောလှည်းပေါင်းသည်။ (ပရိယာဒိယတိ၌ ကတ္တားစပ်)။ တနည်းကား။ အယံ ခေါ်၊

မဟာသကဋသတ္ထော၊ သည်။ သကဋသဟဿ၊ လှည်းတထောင်
 တည်း။ တေမယံ၊ တို့သည်။ ယေနယေန-ယတ္ထယတ္ထ၊ သို့။ ဂစ္ဆာမ၊
 ကုန်၏။ ဝေနတေန-တတ္ထတတ္ထ၊ ခွဲဝေကုန်မှုကား။ ခိပ္ပမေ၊ လျင်စွာလျင်။ တိဏ
 ကဋ္ဌောဒကဟုရိတပဏ္ဍိ၊ မြက်ထင်းရေ စိမ်းသော သစ်ရွက်ကို။
 (သည်လည်း၊ ဟူ၍)။ ပရိယာဒိယတိ၊ ကုန်စေ၏။ တနည်းကား၊ ပရိ
 ယာဒိယတိ၊ ကုန်၏။ ယန္တုန-ယဒိပန၊ ရှိမယံ၊ တို့သည်။ ဣမံသတ္ထံ၊
 ဤတထောင်သော လှည်းအပေါင်းကို။ ဒွိဓာ၊ နှစ်ခု။ ဝိဘဇေယျာ
 မ၊ ခွဲဝေကုန်မှုကား။ သာဓု၊ ၏။ ဧကတော၊ တစုအားဖြင့်။ ပဉ္စ
 သကဋသတနိ၊ လှည်းငါးရာတို့ကို။ ကက္ခာ၊ ရှိ။ ဝိဘဇေယျာမ၊
 ခွဲဝေကုန်မှုကား။ ဧကတော၊ တစုအားဖြင့်။ ပဉ္စသကဋသတနိ၊
 လှည်းငါးရာတို့ကို။ ကတာ၊ ရှိ။ ဝိဘဇေယျာမ၊ ကုန်မှုကား။ သာဓု၊
 ၏။ ဣတိ-ဧသော ပရိဝိတက္ကော၊ သည်။ အဟောသိ၊ ၏။ တေ
 သတ္ထဝါဟာ၊ တို့သည်။ ဘံ သတ္ထံ၊ ထို တထောင်သော လှည်း
 အပေါင်းကို။ ဒွိဓာ၊ နှစ်ခု။ ဝိဘဇိံ သု၊ ခွဲဝေကုန်၏။ ဧကတော၊
 အားဖြင့်။ ပဉ္စသကဋသတနိ၊ တို့သည်။ အဟောသံ၊ ကုန်၏။ ဧက
 တော၊ အားဖြင့်။ ပဉ္စသကဋသတနိ၊ တို့သည်။ အဟောသံ၊ ကုန်၏။
 ဧကော၊ တယောက်သော။ သတ္ထဝါဟော၊ လှည်းမှူးသည်။ ဗဟံ၊
 များစွာသော။ ဘိဏ္ဍ၊ ကိုလည်းကောင်း။ ကဋ္ဌဉ္စ၊ ထင်းကိုလည်း
 ကောင်း။ ဥဒကဋ္ဌ၊ ကိုလည်းကောင်း။ အာရောပေတွာ၊ ထင်၍။ သတ္ထံ
 ငါးရာသောလှည်းကို။ ဒွိဟတိဟံ၊ နှစ်ရက် သုံးရက်။ ပယာပေသိ၊
 နှင်လေ၏။ ပယာတော၊ နှင်လေသော။ သောသတ္ထော၊ ထိုလှည်းမှူး
 သည်။ သောဟိတက္ကံ၊ နိသောမျက်စိရှိထသော။ အသန္နဒ္ဓကလာပံ၊
 မလွယ်အပ်သော လေးမြား တောင့်လည်း ရှိထသော။ ကုမုဒ
 မာလိံ၊ ကြာပန်းလည်း ပန်ထသော။ အလ္လဝတ္ထံ၊ စိုသောအဝတ်
 လည်းရှိထသော။ အလ္လကေသံ၊ စိုသောဆံလည်းရှိထသော။ ကာဠံ၊
 အလွန်နက်သော ကိုယ်ရှိထသော။ ပုရိသံ၊ ကို။ ကဒ္ဓမမက္ခိတေဟိ၊
 ဣန်အလိမ်းလိမ်း ကပ်ကုန်ထသော။ စက္ကဟိ၊ လှည်းဘီးတို့ဖြင့်။
 ဘဂြေန၊ ဤမှထိုမှ ထက်ဝန်းကျင်လှပသော။ ရထေန၊ ရထားဖြင့်။

၈

ပဋိပထံ၊ ခရီးရင်ဆိုင်။ အာဂစ္ဆန္တံ၊ သာလတ်သည်ကို။ အဒ္ဓသ၊
 မြင်လေ၏။ ဒိသ္မာန၊ ရှိ။ ဘော၊ အရှင်တို့။ ကုတော၊ အဘယ်
 အရပ်မှ။ အာဂစ္ဆသိ၊ သာသနည်း။ ဣတိ၊ သို့။ ဧတံဝစနံ၊ ကို။ အဝေါစ၊
 ၏။ အမှကမှ၊ ဤအမည်ရှိသော။ ဇနပဒါ၊ မှ။ အာဂစ္ဆာမိ၊ လာ
 ခဲ့၏။ ဣတိ၊ သို့။ ဝုတ္တေ၊ သော်။ ကုဟိ၊ အဘယ်အရပ်သို့။ ဝမိဿသိ၊
 သွားလတ္တံ့နည်း။ ဣတိ၊ သို့။ ပုစ္ဆိ၊ မေး၏။ အမှကံနာမ၊ ဤအမည်ရှိ
 သော။ ဇနပဒါ၊ သို့။ ဝမိဿာမိ၊ သွားအံ့။ ဣတိ၊ သို့။ ဝုတ္တေ၊ သော်။
 ဘော၊ တို့။ ကိစ္စိ၊ နည်း။ ပရတော၊ မှ။ ကန္တာရေ၊ ရေမရှိသော ခရီး
 ခဲဌ်။ မဟာမေဃော၊ မိုဃ်းကြီးသည်။ အဘိပ္ပဝုဇ္ဇော၊ လော့။ ဣတိ၊
 သို့။ ပုစ္ဆိ၊ ၏။ ဘော၊ အရှင်။ ဧဝံသစ္စံ၊ မှန်၏။ ပုရတော၊ မှ။ ကန္တာ
 ရေ၊ ဌ်။ မဟာမေဃော၊ သည်။ အဘိပ္ပဝုဇ္ဇော၊ သည်းစွာရှာ၏။ ဝဋု
 မာနိ၊ ခရီးလမ်းချောက်ကြားတို့သည်။ အာသိတ္ထောဒကာနိ၊ ရေ
 တို့ဖြင့် ပြည့်ကုန်၏။ (ရေတို့ဖြင့် သွန်းသကဲ့သို့ ဖြစ်ကုန်၏၊ လည်း
 ဟူ)။ တိဏဉ္ဇ၊ သည်လည်းကောင်း။ ကဋ္ဌဉ္ဇ၊ သည်လည်းကောင်း။ ဥဒ
 ကဉ္ဇ၊ သည်လည်းကောင်း။ ဗဟုံ၊ များစွာ၏။ ဘော၊ အရှင်။ ပုရာ
 ကာနိ၊ ဟောင်းမြင်းကုန်သော။ တိဏာနိစ၊ တို့ကိုလည်းကောင်း။
 ကဋ္ဌာနိစ၊ ထင်းတို့ကို လည်းကောင်း။ ဥဒကာနိစ၊ တို့ကိုလည်း
 ကောင်း။ ဆဇေယ၊ စွန့်ကုန်လော့။ လဟုဘာရေဟိ၊ ပေါ့သောဝန်
 ရှိကုန်သော။ သကဇေဟိ၊ တို့ဖြင့်။ သိဃံသိဃံ၊ လျင်စွာ လျင်စွာ။
 ဝစ္ဆထ၊ သွားကုန်လော့။ ယောဂ္ဂါနိ၊ နှာ၊ လားတို့ကို။ မာကိလမိတ္ထ၊
 မပင်ပန်းစေကုန်သင့်။ ဣတိ၊ သို့။ အာဟ၊ ၏။

အထဝေါ၊ ဌ်။ သောသတ္ထဝါဟော၊ သည်။ ယတ္ထိကေ၊ ဗျည်း
 သားတို့ကို။ အာမန္တေသိ၊ ဆို၏။ ကိံ အာမန္တေသိ၊ နည်းဟူမူကား။
 ဘော၊ အချင်းတို့။ အယံပုရိသော၊ သည်။ ပုရတော၊ ရှေ့မှ။ ကန္တာ
 ရေ၊ ဌ်။ မဟာမေဃော၊ သည်။ အဘိပ္ပဝုဇ္ဇော၊ ၏။ ဝဋုမာနိ၊ ခရီးတို့
 သည်။ အာသိတ္ထောဒကာနိ၊ ပြည့်သောရေရှိကုန်၏။ (ရေဖြင့် သွန်း
 သကဲ့သို့ ဖြစ်ကုန်၏၊ လည်းဟူ)။ တိဏဉ္ဇ၊ သည်လည်းကောင်း။
 ကဋ္ဌဉ္ဇ၊ သည်လည်းကောင်း။ ဥဒကဉ္ဇ၊ သည်လည်းကောင်း။ ဗဟုံ၊

၏။ တော၊ အချင်းတို့။ ပုရာဏာနိ၊ ဟောင်းမြင်းလေကုန်ပြီးသော။
 တိဏာနိစ၊ တို့ကိုလည်းကောင်း။ ကဋ္ဌာနိစ၊ တို့ကိုလည်းကောင်း။
 ဥဒကာနိစ၊ တို့ကိုလည်းကောင်း။ ဆဋ္ဌေထ၊ ကုန်လော့။ လဟုဘာ
 ရေဟိ၊ ပေါ့သောဝန် ရှိကုန်ထသော၊ သကဋ္ဌေဟိ၊ တို့ဖြင့်။ သီဃံ
 သီဃံ၊ စွာ။ ဝစ္ဆယ၊ လော့။ ယောဂ္ဂါနိ၊ နွားလားတို့ကို။ မာကိလမိတ္ထ၊
 ကုန်လင့်။ ဣတိဧဝံ၊ သို့။ အာဟ၊ ၏။ တော၊ တို့။ ပုရာဏာနိ၊ ကုန်
 သော။ တိဏာနိစ၊ တို့ကိုလည်းကောင်း။ ကဋ္ဌာနိစ၊ တို့ကိုလည်း
 ကောင်း။ ဥဒကာနိစ၊ တို့ကိုလည်းကောင်း။ ဆဋ္ဌေထ၊ ကုန်လော့။
 လဟုဘာရေဟိ ကုန်သော။ သကဋ္ဌေဟိ၊ တို့ဖြင့်။ သတ္ထံ၊ လည်းကို။
 ပယာပေထ၊ နှင်ကုန်လော့။ ဣတိ၊ သို့။ အာမန္တေသိ၊ ၏။ တော၊
 အရှင်။ ဧဝံသာဓု၊ ကောင်းပြီ။ ဣတိခေါ၊ ဤသို့။ တေသတ္ထိကာ၊
 ထို လည်းသားတို့သည်။ တဿသတ္ထဝါဟဿ၊ ထိုလည်းမှူး၏။
 ဝစနံ၊ ကို။ ပဋိသုတ္တာ၊ ဝန်ခံ၍။ ပုရာဏာနိ၊ အဟောင်းဖြစ်ကုန်
 သော။ တိဏာနိစ၊ တို့ကိုလည်းကောင်း။ ကဋ္ဌာနိစ၊ တို့ကိုလည်း
 ကောင်း။ ဥဒကာနိစ၊ တို့ကိုလည်းကောင်း။ ဆဋ္ဌေတွာ၍။ လဟု
 ဘာရေဟိ၊ ကုန်သော။ သကဋ္ဌေဟိ၊ တို့ဖြင့်။ သတ္ထံ၊ လည်းကို။
 ပယာပေသံ၊ နှင်လေကုန်၏။ တနည်းကား။ သတ္ထံ၊ လည်းကြောင်း
 ကို။ ပယာပေသံ၊ နှင်လေကုန်၏။ တေသတ္ထိကာ၊ ထိုလည်းသားတို့
 သည်။ ပဋ္ဌမေ၊ ရှေးဦးစွာဖြစ်သော။ သတ္ထပါသေပိ၊ လည်းစခန်း
 ချရာ၌လည်း။ တိဏံဝါ၊ ကိုလည်းကောင်း။ ကဋ္ဌံဝါ၊ ကိုလည်း
 ကောင်း။ ဥဒကံဝါ၊ ကိုလည်းကောင်း။ နအဒ္ဓသံသု၊ မမြင်ကုန်။
 ဒုတိယေ၊ သော။ သတ္ထဝါသေပိ၊ ၌လည်း။ တိဏံဝါ၊ ကိုလည်း
 ကောင်း။ ပ။ ဥဒကံဝါ၊ ကိုလည်းကောင်း။ နအဒ္ဓသံသု၊ မမြင်ကုန်။
 တတိယေ၊ သော။ သတ္ထဝါသေပိ၊ ၌လည်းကောင်း။ ပ။ သတ္ထမေ၊
 သော။ သတ္ထဝါသေပိ၊ ၌ လည်းကောင်း။ တိဏံဝါ၊ ကိုလည်း
 ကောင်း။ ပ။ ဥဒကံဝါ၊ ကိုလည်းကောင်း။ နအဒ္ဓသံသု၊ မမြင်ကုန်။
 သဗ္ဗေဝ၊ အလုံးစုံသောလည်းသားတို့သည်သာလျှင်။ အနယဗျသနံ၊
 အစီးအဖွားမရှိသော ပျက်စီးခြင်းသို့။ အာပဇ္ဇိံသု၊ ကုန်၏။ တသ္မိံ

သတ္တဝါထိုလှည်းငါးရာ၌။ မနုဿာဝါ။ လူတို့ဟူ၍လည်းကောင်း။
ပသူဝါ။ နွားတို့ဟူ၍လည်းကောင်း။ ယေစသတ္တာ။ အကြင်သတ္တဝါ
တို့သည်။ အဟေသံ၊ ရှိကုန်၏။ တေသဗ္ဗေ၊ ထိုအလုံးစုံသော သတ္တဝါ
တို့ကို။ အမနုဿော၊ လူမဟုတ်သော။ သောယက္ခော၊ ထိုဘီလူး
သည်။ တက္ခေသိ၊ စားလေ၏။ အဋ္ဌိကာနေဝ၊ အရိုးတို့သည်သာ
လျှင်။ သေသာနိ၊ ကြွင်းကုန်သည်။ အဟေသံ၊ ကုန်၏။

ယဒါ၊ ၌။ ဒုတိယော သော။ သတ္တဝါဟောသည်။ ဘော၊ အချင်း
တို့။ ဣဒါနိ၊ ၌။ သောသတ္တော၊ ထိုလှည်းကြောင်းသည်။ ဗဟု
နိက္ခန္တော၊ လှည်းသားအများသွား၏။ ဣတိ၊ သို့။ အညာသိ၊ ၏။
တဒါ၊ ၌။ ဗဟံ၊ သော။ တိဏဉ္စ၊ ကိုလည်းကောင်း။ ကဉ္စ၊ ကိုလည်း
ကောင်း။ ဥဒကဉ္စ၊ ကိုလည်းကောင်း။ အာရောပေတွာ၊ ၌။ ဒွိယတီ
ဟံ၊ နှစ်ရက်သုံးရက်။ ပယာပေသိ၊ နှင်စေ၏။ (နှင်၏၊ လည်းဟူ)။
ပယာတော၊ နှင်လေသော။ သောသတ္တောစ၊ ထိုလှည်းကုန်သည်
သည်လည်း။ လောဟိတက္ခံ၊ နီသောမျက်စိရှိသော။ အသန္နန္ဒက
ထာပံ၊ လေးမြားတောင့်လည်း မလွယ်သော။ ကုမုဒမာလိံ၊ ကြာ
ပန်းလည်း ပန်သော။ အလ္လဝတ္ထံ၊ စိုသောအဝတ်လည်း ရှိသ
သော။ အလ္လကေသံ၊ စိုသောဆံလည်း ရှိသော။ ကာဠံ၊ အလွန်
မည်းသော ထိုယ်ရှိသော။ ပုရိသံ၊ ကို။ ကဒ္ဒမမက္ခိတေဟိ၊ ညွှန်
အလိမ်းလိမ်းကပ်ကုန်သော။ စက္ကေဟိ၊ လှည်းဘီးတို့ဖြင့်။ တဒြေန၊
ထိုမှဤမှ ထက်ဝန်းကျင်လှသော၊ ရထေန၊ ဖြင့်။ ပဋိပထံ၊ ခရီးရင်
ဆိုင်။ အာဝစ္ဆန္တံ၊ လာလတ်သည်ကို။ အဒ္ဓသ၊ မြင်လေ၏။ ဒိသ္မာ၊ ၌။
ဘော၊ အရှင်။ ကုတော၊ မှ။ အာဝစ္ဆသိ၊ နည်း။ ဣတိတေဝံစနံ၊ ကို။
အဝေါစ၊ ၏။ ပ။

ဘော၊ အချင်းတို့။ အယံပုရိသော၊ သည်။ အမှာကံ၊ တို့၏။
နေဝမိတ္တော၊ အဆွခင်ပွန်းလည်း မဟုတ်။ နတ္တတိသာလောဟိ
တော၊ မိမျိုးဘမျိုးလည်းမဟုတ်။ ကထံ၊ အသို့လျှင်။ မယံ၊ တို့သည်။
ဣမသံပုရိသယ၊ ၏။ ဝစနံ၊ ကို။ သဒ္ဓါယ၊ ယုံကြည်၍။ ဝမိသာမ၊
သွားရကုန်အံ့နည်း။ ပုရာဏာနိ၊ အဟောင်းဖြစ်ကုန်သော။ တိဏာ

နိဗ္ဗာန်တို့ကိုလည်းကောင်း။ ကဋ္ဌာနိဗ္ဗာန်တို့ကိုလည်းကောင်း။ ဥဒိကာ
 နိဗ္ဗာန်တို့ကိုလည်းကောင်း။ ဝေဝါတုမေဟိတို့သည်။ နဆဇေတဗ္ဗာနိ၊
 မစ္စန္ဒအပ်ကုန်။ ယထာဂတေန၊ တင်ခဲ့ တိုင်းသော။ ဘဏ္ဍောန၊
 မြက်ထင်းရေဟူသော ဘဏ္ဍောဖြင့်။ သတ္တုလည်းကို။ ပယာပေထ၊
 နှင်လေကုန်လေဘု။ နောအမေ၊ ငါတို့သည်။ ပုရာဏံ၊ အဟောင်း
 ဖြစ်သော မြက်ထင်းရေကို။ နဆဇေဿာမ၊ ကုန်အံ့။ ဣတိ၊ သို့။
 သတ္တဝါဟော၊ သည်။ အာဟ၊ နိ။ ဘော၊ အရှင်။ ဧဝံသာရ၊ ပြီ။
 ဣတိ၊ သို့။ တေသတ္ထိကာ၊ ထိုလည်းကုန်သည်တို့သည်။ သတ္တဝါ
 ဟုဿ၊ နိ။ ဝဇ်နံ၊ ကို။ ပဋိသုတ္တာ၊ ရှိ။ ယထာဂတေန၊ တင်ခဲ့တိုင်း
 သော။ ဘဏ္ဍောန၊ မြက်ထင်းရေဟူသော ဘဏ္ဍောဖြင့်။ သတ္တု၊ လည်း
 ကြောင်းခရီးကို။ (လည်းကို၊ လည်းဟူ)။ ပယာပေသံ၊ နှင်လေ
 ကုန်၏။ တေသတ္ထိကာ၊ ထိုလည်းကုန်သည်တို့သည်။ ပဌမေ၊ သော။
 သတ္တဝါသေဝိ၊ လည်းစခန်း၌လည်း။ (လည်းစခန်းချရာအရပ်၌၊
 လည်းဟူ) ။၀။ တဉ္စသတ္တံ၊ ထိုငါးရာသောလည်းကိုလည်း။ အနယ
 ဗျသနံ၊ အစီးအပွား မရှိသော ပျက်စီးခြင်းသို့။ အာပန္နံ၊ ရောက်
 သည်ကို။ အဒ္ဓသံသု၊ မြင်ကုန်၏။ တသ္မိံသတ္ထေ၊ ထိုငါးရာသော
 လည်း၌။ မနုဿာတိဝါ၊ လူတို့ဟူ၍ လည်းကောင်း။ ပ။ ဖောစ
 သတ္တာ၊ အကြင် သတ္တဝါတို့ သည်လည်း။ အဟေသံ၊ ကုန်၏။
 အမနုဿေန၊ လူမဟုတ်သော။ တေနယက္ခေန၊ သည်။ ဘက္ခိတာနံ၊
 စားအပ်ဟုဆိုသော။ တေသံသတ္တာနုဉ္စ၊ ထိုသတ္တဝါတို့၏။ အဋ္ဌိကာ
 နေပ၊ အံ့ရိုးတို့ကိုသာလျှင်။ အဒ္ဓသံသု၊ ကုန်၏။

အထခေါ၊ ၌။ သောသတ္တဝါဟော၊ သည်။ သတ္ထိကေ၊ လည်း
 သားတို့ကို။ (လည် ကုန်သည် တို့ကို၊ လည်းဟူ)။ အာမန္တေသိ၊
 ဆိုလေ၏။ ကိံ အာမန္တေသိ နည်းဟူမူကား။ ဘော၊ အချင်းတို့။
 အယံသတ္ထော၊ ဤလည်းအပေါင်းသည်လည်း။ (သောကားပဒါ
 လင်္ကာရတည်း)။ အနယဗျသနံ၊ အစီးအပွားမရှိသော ပျက်စီးခြင်း
 သို့။ အာပန္နော၊ ရောက်၏။ လည်းကုန်သည်ကို အယံသတ္ထော

ဟု ဌာနုပစာရတ္ထအားဖြင့် ဆိုသတည်း။)။ ယထာ-ကေန၊ အဘယ်
 သူကြောင့် ပျက်စီးခြင်းသို့ ရောက်သနည်းဟူမူကား။ ဗာလေန၊
 မိုက်လှစွာသော။ ပရိဏာယကေန၊ အကြီးဖြစ်သော။ တေနသတ္တ
 ဝါဟေန၊ ထိုလှည်းကုန်သည်ကြောင့်။ အနယဗျသနံ၊ ပျက်စီးခြင်း
 သို့။ အာပန္နော၏။ (ယထာတံ၌ တံကား နိပါတ်သာတည်း။)။
 ဝေဝါတို့၊ တေနဟိ၊ ငါတိုက်တွန်း၏။ အမှာကံ၊ တို့၏။ သတ္ထေ၊
 လှည်း၌။ အပ္ပသာရာနိ၊ အဘိုးနည်းကုန်သော။ (များစွာသော
 အဘိုးမထိုက်ကုန်သော၊ လှည်းဟူ)။ ယာနိပဏိယာနိ အကြင်
 ဘဏ္ဍာတို့သည်။ သန္တိ၊ ကုန်၏။ တာနိပဏိယာနိ၊ ကိုကို။ ဆန္ဒေတွာ၊
 ။ ဣမသို့သတ္ထေ၊ ဤငါးရာသောလှည်း၌။ မဟာသာရာနိ၊ များ
 စွာသော အဘိုးထိုက်ကုန်သော။ ယာနိပဏိယာနိ၊ တို့သည်။
 သန္တိ၊ ရှိကုန်၏။ တာနိပဏိယာနိ။ တို့ကို။ အာဒိယထ၊ ယူခဲ့ကုန်
 လော့။ ဣတိ၊ ဤသို့။ အာမန္တေသိ၊ ။ ဘော၊ အရှင်။ ဧဝံသာဓု၊
 ကောင်းပြီ။ ဣတိခေါ၊ ဤသို့။ တေသတ္ထိကာ၊ ထိုလှည်းကုန်သည်
 တို့သည်။ တထသတ္တဝါဟဉ္စပမာ၏။ ဝစနံ၊ စကားကို။ ပဋိသုတ္တံ၊
 ဝန်ခံ၍။ သကသကသိံ၊ မိမိမိတို့၏ဥစ္စာဖြစ်သော။ သတ္ထေ၊ ။ ပ။
 သောတ္ထိနာ၊ ချမ်းသာစွာ။ တံကန္တာရံ၊ ထိုသားရဲရှိသော ခရီးကို။
 နိတ္ထရိံသု၊ လွန်လေကုန်၏။ ယထာ-ကေန၊ အဘယ်သူကြောင့်။
 နိတ္ထရိံသု၊ ကုန်သနည်းဟူမူကား။ ပဏ္ဍိတေန၊ သော။ ပရိဏာယ
 ကေန၊ အကြီးဖြစ်သော (အမှူးဖြစ်သော၊ လှည်းဟူ)။ သတ္တဝါ
 ဟေန၊ လှည်းကုန်သည်ကြောင့်။ နိတ္ထရိံသု၊ ကုန်၏။ ဧဝမေဝခေါ၊
 မလိမ်မာသော လှည်းမှူး၏ ပျက်စီးခြင်းသို့ ရောက်သောအတူ၊
 ရာဇည၊ ည။ တံ၊ သည်။ ဗာလော၊ ဖြစ်၍။ အဗျတ္တော၊ မလိမ်မာ
 သည်ဖြစ်၍။ အယောနိသော၊ အားဖြင့်။ ပရလောကံ၊ ကို။ ဂဝေ
 သန္တော၊ နှလုံးသွင်းသည်ဖြစ်၍။ အနယဗျသနံ၊ သို့။ အာပဇ္ဇိဿသိ၊
 လတ္တံ့။ သေယျထာပိ၊ အဘယ်သူ ပျက်စီးခြင်းသို့ ရောက်သကဲ့သို့
 နည်းဟူမူကား။ ပုရိမော၊ သော။ သောသတ္တဝါဟောယထာ၊

ထိုမလိမ်မာသော ဇာတိမှူးကဲ့သို့တည်း။ ယေဝိဇနာ၊ တို့သည်
 လည်း။ တေ၊ သင်၏။ ဝစနံ၊ စကားကို။ သောတဗ္ဗံ၊ နာအပ်သည်
 ကို။ သဒ္ဓဟာတဗ္ဗံ၊ ကို။ မညိဿန္တိ၊ အောက်မှေကုန်လတ္တံ့။ တေမိ
 ဇနာ၊ တို့သည်လည်း။ အနယဗျသနံ၊ သို့၊ အာပဇ္ဇိဿန္တိ၊ ကုန်
 လတ္တံ့။ သေယျထာပိ အဘယ်ကဲ့သို့နည်းဟူမူကား။ တေ သတ္ထိကာ
 ယထာ၊ ထိုလည်းကုန်သည်တို့ကဲ့သို့တည်း။ ရာဇည၊ ည။ ပါပကံ၊
 သော။ ဧတံဒိဋ္ဌိဂတံ၊ ကို။ ပဋိနိဿဇ္ဇ၊ စွန့်လော့။ ရာဇည၊ ည။ ပါပကံ။
 သော။ ဧတံဒိဋ္ဌိဂတံ၊ ကို။ ပဋိနိဿဇ္ဇ၊ လော့။ တေ၊ သင်၏။ ဒိဋ္ဌိဂတံ၊
 သည်။ ဒိဗ္ဗရတ္တံ၊ လုံး။ အဟိတာယ၊ ငှါ။ ပ။ မာအယောသိ၊ မမြစ်
 စေလင်။

၄၃၁။ ဘဝကသပေါ၊ သည်။ ဧဝံသို့။ ကိဗ္ဗာပိအာဟ၊ ၏ရှင်။
 အထခေါ၊ ထိုသို့ ဆိုသော်လည်း။ အဟံ၊ သည်။ ပါပကံ၊ သော။ ဣဒိ
 ဒိဋ္ဌိဂတံ၊ ကို။ ပဋိဿဇ္ဇတုံ၊ ငှါ။ နဂသတ္တောမိ၊ မတတ်နိုင်။ ပသေနဒိ
 ကောသလော၊ သော။ ရာဇာပိ၊ သည်လည်း။ မံ၊ ကို။ ဇာနာတိ၊
 ၏။ တိရောရာဇာနောပိ၊ ဇနပုဒ်တပါး၌ မြစ်ကုန်သောမင်းတို့သည်
 လည်း။ မံ၊ ကို။ ဇာနန္တိ၊ ကုန်၏။ ကိံဇာနန္တိ၊ ကုန်သနည်းဟူမူ
 ကား။ ပါယာသိ၊ သော။ ရာဇညော၊ မင်းသည်။ ဣတိပိ-ဣမိနာ
 ကာရဏေန၊ ဤသို့သော အကြောင်းကြောင့်လည်း။ ပရောလော
 ကော၊ သည်။ နတ္ထိ၊ ရှိ။ ဝ။ ဖလံပိပါကော၊ သည်။ နတ္ထိ၊ ရှိ။ ဧဝံဝါဒိ၊ ဤ
 သို့သောစကားကို ဆိုတတ်၏။ ဧဝံဒိဋ္ဌိ၊ ဤသို့သော အယူကိုယူ၏။
 ဣတိ၊ သို့။ ဇာနန္တိ၊ ကုန်၏။ ဧဘာကဿပ၊ ပ။ အဟံ၊ သည်။ ပါပကံ၊
 သော။ ဣဒိဒိဋ္ဌိဂတံ၊ ကို။ သစေပဋိနိဿဇ္ဇာမိ၊ အကယ်၍ စွန့်အံ့။
 ဧဝံပဋိနိဿဇ္ဇာမာနေ ထိုသို့ စွန့်သည်ရှိသော်။ မေမမ၊ ဝါကို။ ပါယာ
 သိ၊ သော။ ရာဇညော၊ သည်။ မာလောယာဝ၊ မိုက်သေစွတကား။
 အဗျတ္တောယာဝ၊ မလိမ်မာသေးစွ တကား။ ဒုဂ္ဂဟိတဂါဟိ၊
 မကောင်းသောအယူကို ယူ၏။ ဣတိ၊ သို့။ ဝတ္တာရော၊ ကဲ့ရဲ့ကုန်
 သည်။ ဘဝိဿန္တိ၊ ကုန်လတ္တံ့။ တေသု၊ ထိုသို့ ဆိုကုန်သောသူ
 တို့၌၊ ဥပ္ပဇ္ဇနကေန၊ မြစ်သော။ (နှစ်ပုဒ်ထည့်ပါ)။ ကောပေနပိ၊

အမျက်ဖြင့်လည်း။ နံဒိဋ္ဌိဂတံ၊ သို့။ ဟရိဿာမိ၊ ဆောင်ဦးအံ။ မက္ခေ
နဝိ၊ ကျေးဇူးချေခြင်းဖြင့်လည်း။ နံဒိဋ္ဌိဂတံ၊ ကို။ ဟရိဿာမိ၊ အံ။
ပဠာသေနဝိ၊ တုဘက်ပြုခြင်းဖြင့်လည်း။ နံဒိဋ္ဌိဂတံ၊ ကို။ ဟရိဿာမိ၊
အံ။ ဣတိ၊ သို့။ အာဟ၊ ဤ။

*

(၁၂) ဂူထဘာရိက ဥပမာ

၄၃၂။ ရာဇည၊ ည။ ဧတနဟိ၊ ထိုသို့ ဆိုတပြီးကား။ ပ။ အည
တရော၊ တခုသော။ သူကရပေါသကော။ ဝက်ကိုမွေးသော။ ပုရိ
သော၊ သည်။ သကမ္ဘာ၊ မိမိနေရာဖြစ်သော။ ဂါမာ၊ မှ။ အညံ၊ သော။
ဂါမံ၊ သို့။ အဂမာသိ၊ ဤ။ တတ္ထ၊ ထိုရွာ၌။ ပဟုတံ၊ များစွာသော။
သုက္ခ၊ ခြောက်သော။ ဂူထံ၊ မစင်ကို။ ဆဋ္ဌိတံ၊ စွန့်သည်ကို။ အဒ္ဓသ၊ ဤ။
ဒိသ္မာန၊ မြင်၍။ အထ၊ ထိုယောက်ျား၏။ ဧတံ၊ သောပရိဝိတက္ကော၊
သည်။ အဟောသိ၊ ဤ။ ကိံ၊ အဟောသိ၊ ဟူမူကား။ ဗဟုဂေအ၊
များစွာသော။ အယံ၊ ခေါ်သုက္ခဂူထော၊ ဤမစင် ခြောက်ကို။ ဆဋ္ဌိ
တော၊ ဤ။ မမစ၊ ဤလည်း။ သူကရတတ္ထံ၊ ဝက်စာသည်။ ဘဝိဿတိ၊
လတ္ထံ။ ယန္တု၊ န-ယဒိပန၊ ရှိကား။ အဟံ၊ သည်။ ဣတော၊ ဤအရပ်မှ။
သုက္ခဂူထံ၊ ကို။ ဟုရေယံ၊ ဆောင်ရမူကား။ သာဓု၊ ဤ။ ဣတိ-ဧသော
ပရိဝိတက္ကော၊ သည်။ အဟောသိ၊ ဖြစ်၏။ သော၊ ထိုဝက်မွေး
သော ယောက်ျားသည်။ ဥတ္တရာသင်္ဂံ၊ စုလျှားကို။ (ပုဆိုးကိုလည်း
ဟူ)။ ပတ္တရိတ္တာ၊ ဖြန့်၍။ ပဟုတံ၊ သော။ သုက္ခဂူထံ၊ ကို။ အာကိရိ
တ္တာ၊ ထည့်၍၊ တဏှိကံ၊ အထုပ်ကို။ ဗန္ဓိတ္တာ၊ ဖွဲ့၍။ သိသေ၊ ဦးခေါင်း
၌။ ဥစ္စာရောပေတွာ၊ တင်၍။ အဂမာသိ၊ ဤ။ တထ၊ ထိုဝက်မွေး
သော ယောက်ျား၏။ အန္တရာမဇ္ဇေ၊ ခရီးအကြား၍။ မဟာအကာလ
မေဃော၊ ကြီးသော အကာလမိုးသည်။ ပါဝသိ၊ ရှာလေ၏။
သော၊ ထိုဝက်မွေးသော ယောက်ျားသည်။ ဥဠရန္တံ၊ အထက်သို့
ယိုထသော။ ပဠရန္တံ၊ အောက်သို့ ယိုထသော။ ဂူဟဘာရံ၊ မစင်ဝန်
ကို။ ယာဝအဂ္ဂနခါ၊ လက်သည်း ခြေသည်း ဖျားတိုင်အောင်။
ဂူထေန၊ ဖြင့်။ မက္ခိတော၊ လိမ်းကျအပ်သည်ဖြစ်၍။ အာဒါယ၊ ယူ၍။

အဝဿိ၊ နိ။ တမေနံ၊ ထိုဝက်မွေးသောယောက်ျားကို။ မနုဿာ၊
 တို့သည်။ ဝိသ္ဿာ၊ မြင်၍။ ဧဝံ၊ ဤသို့။ အာဟံသု၊ ကုန်၏။ ကိံ အာဟံသု၊
 ကုန်သနည်း။ ဟူမူကား။ ဘဏော၊ အိုယောက်ျား။ ကိစ္စိ၊ အသို့နည်း။
 တွံ၊ သင်သည်။ ဥမ္မတ္တာ၊ ရူးသည်။ အသိနော၊ ဖြစ်သလော။ ကိစ္စိ၊
 အသို့နည်း။ ဝိစေတော၊ ဖောက်ပြန်သော စိတ်ရှိသည်။ အသိနော၊
 လော။ ကထဠိ၊ ကြောင့်။ ဥဿရန္တံ၊ အထက်သို့ ယိုထသော။ ပဿရန္တံ၊
 အောက်သို့ ယိုထသော။ ဂူထဘာရိ၊ မစင်ဝန်ကို။ ယာဝအဂ္ဂနခါ၊
 လက်သည်းဖျား၊ ခြေသည်းဖျားတိုင်အောင်။ ဂူထေန၊ သည်။ မက္ခိ
 တော၊ လိမ်းကျံအပ်သည် ဖြစ်၍။ ဟရိဿသိနာမ၊ ဆောင်ဘိ
 သနည်း။ ဣတိ၊ သို့။ အာဟံသု၊ ကုန်၏။ ဘဏော၊ တို့။ တုမော၊ သင်တို့
 သည်။ ဥမ္မတ္တာ၊ ရူးကုန်သည်။ အတ္ထခေါ၊ ဖြစ်ကုန်သလော။ တုမော၊
 သင်တို့သည်။ ဝိစေတော၊ ဖောက်ပြန်သော စိတ်ရှိကုန်သည်။ အတ္ထ၊
 ဖြစ်ကုန်သလော။ (အဗ္ဗကထာဝဂ္ဂကား။ တုမောခွေတ္တကို တုမောခေါ
 ဧတ္တဟု ပုဒ်ဖြတ်သည်။ ဘဏော၊ အချင်းတို့။ တုမော၊ သင်တို့သည်။
 ဧတ္တ၊ ဤအရာ၌။ ဥမ္မတ္တာ၊ ကုန်သည်။ ဘဝထခေါ၊ ကုန်သလော။
 ဤသို့ သမ္ပန္နလ္လိ၏)။ ကသ္မာ၊ ကြောင့်။ တုမော၊ တို့သည်။ ဥမ္မတ္တာ၊
 ရူးကုန်သည်။ ဝိစေတော၊ ဖောက်ပြန်သောစိတ် ရှိကုန်သည်။ အတ္ထ၊
 ကုန်သနည်း။ ဟူမူကား။ အယံဂူထော၊ ဤမစင်သည်။ မေမမ၊ ၎င်း။
 သူကရဘတ္တံ၊ ဝက်စာတည်း။ တထာဟိ-တတောဧဝ၊ ထိုကြောင့်
 လျှင်။ တုမော၊ တို့သည်။ ဥမ္မတ္တာ၊ ရူးကုန်သည်။ ဝိစေတော၊ ဖောက်ပြန်
 သော စိတ်ရှိကုန်သည်။ အတ္ထ၊ ၎င်း။ ဣတိ၊ ဤသို့။ သူကရပေါသတော၊
 သည်။ အာဟ၊ ၎င်း။ ဧစမေဝခေါ၊ ထိုအတူလျှင်။ ရာဇည၊ ည။ တံ၊
 သည်။ ဂူထဘာရိကူပမောမညေ၊ မစင်ဖြစ်သော ဝန်ကိုဆောင်
 သော ယောက်ျားဥပမာကဲ့သို့။ ပဋိဘာသိ၊ ထင်၏။ ပ။

*

(၁၄) အက္ခရတ္တက ဥပမာ

၄၃၄။ ရာဇည၊ ည။ ဘူတပုဗ္ဗိ၊ ၎င်း။ ဧဝံ၊ နှစ်ယောက်ကုန်သော။
 အက္ခရတ္တာ၊ အန်ကစား ကုန်သော သူတို့သည်။ အက္ခဟိ၊ အန်



လက်ပစ်တို့ဖြင့်။ (အန်စေ့တို့ဖြင့်၊ လည်းဟူ) ဒိဗ္ဗိံသု၊ ကစား
ကုန်၏။ ဒေကာ၊ သော။ အက္ခရတ္တော၊ အန်ကစားသော
ယောကျ်ားသည်။ အာဂတာဂံတံ၊ သာ တိုင်း၊ လာတိုင်းသော။
ကလိံ၊ ရှုံးသောအန်စေ့ကို။ (ရှုံးသော အန်လက်ပစ်ကိုလည်း
ဟူ)။ ဂိလတိ၊ ခံတွင်းဖြင့် ခံ၏။ ဒုတိယော၊ သော။ အက္ခရတ္တော၊
သည်။ တံအက္ခရတ္တံ၊ ကို။ အာဂတာဂံတံ၊ သော။ ကလိံ၊
ရှုံးသောအန်စေ့ကို။ ဂိလန္တံ၊ ခံတွင်းဖြင့် ခံသည်ကို။ အဒ္ဓသာခေါ၊
တည်း။ ဒိသ္မာ၊ ရှိ။ တံအက္ခရတ္တံ၊ ကို။ ဧတံဝစနံ၊ ကို။ အဝေါစ၊ ၏။
ကိံ အဝေါစ၊ နည်းဟူမူကား။ သမ္မ၊ အချင်း။ တံ၊ သင်သည်။ ဧကန္တိ
ကေနံ၊ မဖောက်မပြန် မှန်သော အပိုင်းအခြားဖြင့်။ အက္ခံ၊ အန်က
စားခြင်းကို။ (ကံထည့်ပါ)။ ဇိနာသိ၊ ၏။ သမ္မ၊ အချင်း။ မေ၊ ဝါ
အား။ အက္ခော၊ အန်လက်ပစ်တို့ကို။ (အန်စေ့တို့ကို၊ လည်းဟူ)။
ဒေဟိ၊ -ပေးလော့။ အဟံ၊ သည်။ ပဇ္ဇောဟိဿာမိ၊ ဗာလိနတ်စာ
အမှုကိုပြုအံ့။ ဒုတိ၊ ဤသို့။ အဝေါစ၊ ၏။ သမ္မ၊ အချင်း။ ဧဝံသာရ၊ ပြီ။
ဣတိခေါ၊ ဤသို့။ သောအက္ခရတ္တော၊ သည်။ တဿအက္ခရတ္တဿ၊
အား။ အက္ခော၊ တို့ကို။ ပါဒါသိ၊ ပေး၏။ အထခေါ၊ ဤ။ သော
အက္ခရတ္တော၊ သည်။ အက္ခော၊ အန်စေ့တို့ကို။ ဝိသေန၊ အဆိပ်ဖြင့်။
ပရိတာဂေတွာ၊ ထုံ၍။ (လူး၍၊ လည်းဟူ)။ တံအက္ခရတ္တံ၊ ကို။
ဧတံဝစနံ၊ ကို။ အဝေါစ၊ ၏။ ကိံ အဝေါစ၊ နည်းဟူမူကား။ သမ္မ၊
အချင်း။ ဧဟိ၊ လာလှည့်။ အက္ခောဟိ၊ အန်စေ့တို့ဖြင့်။ ဒိဗ္ဗိံသာမ၊
ကစားကုန်အံ့။ ဣတိ၊ ဤသို့။ အဝေါစ၊ ၏။ သမ္မ၊ အချင်း။ ဧဝံသာရ၊
ပြီ။ ဣတိခေါ၊ သို့။ သောအက္ခရတ္တော၊ သည်။ တဿအက္ခရတ္တဿ၊
၏။ ဝစနံ၊ စကားကို။ မစ္စသောသိ၊ ဝန်ခံ၏။ ပ။ ကလိံ၊ ရှုံးသော
အန်စေ့ကို။ ဂိလတိ၊ ခံတွင်းဖြင့် ခံ၏။ ပ။ ဂိလန္တံ၊ ခံတွင်းဖြင့်
ခံသည်ကို။ အဒ္ဓသာခေါ၊ တည်း။ ဒိသ္မာ၊ မြင်၍။ တံအက္ခရတ္တံ၊ ကို။
ဧတံဝစနံ၊ ကို။ အဝေါစ၊ မိန့်၏။ ကိံ အဝေါစ၊ နည်းဟူမူကား။
ပရမေန၊ လွန်စွာသော။ (မြင်းစွာသော၊ လည်းဟူ)။ တေဇသာ၊
အဆိပ်ဖြင့်။ လိတ္တံ၊ သော။ အက္ခံ၊ အန်စေ့ကို။ (အန်လက်ပစ်ကို

လည်းဟူ)။ ဂိလံ-ဂိလန္တော၊ ခံတွင်းဖြင့် ငုံ့သေခံ။ ပုရိသော၊ သည်။ မတ္တံ၊ အတိုင်းအရှည်ကို။ (ကံထည့်)။ ကဋကံ၊ ဆင်းရဲကို။ (ဤသို့သော်လည်း၊ ကံထည့်)။ နဗုဗ္ဗတိ၊ မသိ။ ရေ၊ ပါပဓုတ္တက၊ ဟယ် မကောင်းသော အန်လောင်း ယောက်ျား။ ကသ္မာ၊ ကြောင့်။ အက္ခံ၊ ကို။ တံ၊ သင်သည်။ ဂိလိ၊ ခံတွင်းဖြင့်ငုံ့သနည်း။ ပ။ ပစ္စာ၊ နောင်အခါ၌။ တေ၊ သင်အား။ ကဋကံ၊ ဆင်းရဲခြင်းသည်။ ဘဝိဿတိ၊ လတ္တံ့။ ဣတိ၊ သို့။ အဝေါစ၊ ၎င်း။ ဧဝမေဝခေါ၊ ထိုအဆီပ်လူးသော အန်စေ့ကို ခံတွင်းဖြင့်ငုံ့သောယောက်ျားအတူ။ ဣဇည၊ ည၊ တံ၊ သင်သည်။ အက္ခဓုတ္တကုပမောမညေ၊ အန်ကံစားသော ယောက်ျားဥပမာကဲ့သို့။ ပဋိဘာသိ၊ ၎င်း။ ပ။

*

(၁၄) သာဏဘာရိက ဥပမာ

၄၃၆။ ဣဇည၊ ည။ ဘူတပုဗ္ဗံ၊ ၎င်း။ အညတရော၊ တခုသော။ ဇနပဒေါ၊ သည်၊ ဝုဋ္ဌာသိ၊ ထ၏။ (တပါးအရပ်သို့ ပြေစင်း၏ဟူလိုသည်)။ အထခေါ၊ ၌။ သဟာယကော၊ အဆွခင်ပွန်းတယောက်သည်။ သဟာယကံ၊ အဆွခင်ပွန်းတယောက်ကို။ အာမန္တေသိ၊ တိုင်ပင်၏။ ကိံ၊ အာမန္တေသိ၊ နည်းဟူမူကား။ သမ္မ၊ အဆွခင်ပွန်း။ အာယာမ၊ သွားကုန်အံ့။ ယေနယတ္ထ၊ ၌။ သောဇနာပဒေါ၊ သည်။ အတ္ထိ၊ ၎င်း။ တေနတတ္ထ၊ သို့။ ဥပသင်္ကမိဿာမ၊ ကုန်အံ့။ ဣတ္ထိ၊ ဤထ၊ လေသောဇနပုဒ်၌။ ကိဉ္စိ၊ သော။ ခနံ၊ ကို။ အမိဂစ္ဆေယျာမအပေဝနာမ၊ ရကုန်ငြားအံ့လည်းမသိ၊ ဣတိ၊ သို့။ မန္တေသိ၊ တိုင်ပင်၏။ သမ္မ၊ ပွန်း။ ဧဝံသာဓု၊ ပြီ။ ဣတိခေါ၊ သို့။ သဟာယကော၊ သည်။ သဟာယကဿ၊ ၎င်း။ ဝစနံ၊ ကို။ ပစ္စသောသိ၊ ၎င်း။ တေ၊ ထိုအဆွခင်ပွန်းနှစ်ယောက်တို့သည်။ ယေနယတ္ထ၊ ၌။ သောဇနာပဒေါ၊ သည်။ အတ္ထိ၊ ၎င်း။ ယေနယတ္ထ၊ ၌။ အညတရံ၊ တစုံတခုသော။ ဂါမပဋံ၊ ထလေသောရွာအရပ်သည်။ အတ္ထိ၊ ၎င်း။ တေနတတ္ထ၊ သို့။ ဥပသင်္ကမိံသု၊ ကုန်၏။ တတ္ထ၊ ထိုထလေသောရွာအရပ်၌။ ပဟုတံ၊ သော။ အဋ္ဌိတံ၊ လူတို့သည် စွန့်အပ်သော။ သာဏံ၊ ပိုက်ဆံလျှင်ကို။

(သင်တီးလျှော်ကို၊ လည်းဟူ)။ အဒ္ဓသံသုမြင်လေကုန်၏။ ဒိသွာ၊
 ရှိ။ သဟာယကော၊ အဆွခင်ပွန်းတယောက်သည်။ သဟာယကံ၊
 အဆွခင်ပွန်းတယောက်ကို။ အာမန္တေသိ၊ ၎င်း။ ကိ* အာမန္တေသိ၊
 နည်းဟူမူကား။ သမ္မ၊ အဆွခင်ပွန်း။ ပဟုတံ၊ သော။ ဣဒံသာဏံ၊
 ဤသင်တီးလျှော်ကို။ ဆဒ္ဓိတံ၊ စွန့်အပ်၏။ သမ္မ၊ အဆွခင်ပွန်း။
 တေနဟိ၊ ထိုသို့ တပြီးကား။ တွဉ္ဇ၊ သည်လည်း။ သာဏဘာရံ၊
 သင်တီးလျှော် ဝန်ကို။ ဗန္ဓ၊ လော့။ အဟဉ္ဇ၊ သည်လည်း။ သာဏ
 ဘာရံ၊ ကို။ ဗန္ဓိယာမိ၊ အံ။ ဥဘောမယံပိ၊ ငါတို့နှစ်ယောက်တို့
 သည်။ သာဏဘာရံ၊ ကို။ အာဒါယ၊ ရှိ။ ဂမိယာမ၊ ကုန်အံ။
 ဣတိ၊ သို့။ အာမန္တေသိ၊ ၎င်း။ သမ္မ၊ ပွန်း။ ဧဝံသာဓု၊ ပြီ။ ဣတိခေါ၊
 သို့။ သဟာယကော၊ သည်။ သဟာယကသ၊ ၎င်း။ ဝစနံ၊ ကို။
 ပဋိသုတ္တာ၊ ရှိ။ သာဏဘာရံ၊ ကို။ ဗန္ဓိတ္တာ၊ ရှိ။ တေဥဘော၊
 တို့သည်။ သာဏဘာရံ၊ ကို။ အာဒါယ၊ ရှိ။ ယေနယတ္ထိ၊ အည
 တရံ၊ သော။ ဂါမပနံ၊ ထလေသောအရပ်သည်။ အတ္ထိ၊ ၎င်း။ တေန
 တတ္ထ၊ သို့။ ဥပသင်္ကမိ* သု၊ ကုန်၏။ တေဥဘော၊ တို့သည်။ တတ္ထ၊
 ထိုထလေသောရံ။ ပဟုတံ၊ သော။ သာဏသုတ္တံ၊ သင်တီးလျှော်
 ကို။ ဆဒ္ဓိတံ၊ လူတို့စွန့်သည်ကို။ အဒ္ဓသံသု၊ ကုန်၏။ ဒိသွာ၊ ရှိ။ ပ။
 သမ္မ၊ ယသကိစ္စသ၊ ၎င်း။ အတ္ထာယ၊ ငှါ။ သာဏံ၊ ကို။ မယံ၊
 တို့သည်။ ဣစ္ဆေယျာမ၊ ကုန်ရာ၏။ တေနကိစ္စန၊ ဖြင့်။ သာဏံ၊ ကို။
 မယံ၊ တို့သည်။ ဟရာမ၊ ကုန်၏။ (ထည့်ပါ)။ ပဟုတံ၊ သော။
 ဣဒံသာဏသုတ္တံ၊ ဤသင်တီးလျှော်ကို။ ဆဒ္ဓိတံ၊ စွန့်အပ်၏။ သမ္မ၊
 ပွန်း။ တေနဟိ၊ ငါတို့ကံတွန်း၏။ တွဉ္ဇ၊ သည်လည်း။ သာဏဘာရံ၊
 ကို။ ဆဉ္ဇေဟိ၊ စွန့်လော့။ အဟဉ္ဇ၊ သည်လည်း။ သာဏဘာရံ၊ ကို။
 ဆဉ္ဇေယာမိ၊ အံ။ ဥဘောမယံ၊ တို့သည်။ သာဏသုတ္တဘာရံ၊
 သင်တီးချည်ကို။ အာဒါယ၊ ရှိ။ ဂမိယာမ၊ ကုန်အံ။ ဣတိ၊ သို့။
 အာမန္တေသိ၊ ၎င်း။ သမ္မ၊ ပွန်း။ မေမယာ၊ သည်။ အယံသာဏ
 ဘာရော၊ ဤသင်တီးလျှော် ဝန်ကို။ ဒုရာဘတော၊ ဝေးသော
 အရပ်မှ ဆောင်အပ်၏။ သုသန္ဓေဒ္ဓါစ၊ မြို့စွာလည်းဖွဲ့အပ်၏။ မေ၊

အား။ ဣမိနာ၊ ဤသင်တီးလျော်ကြိုးဖြင့်။ အလံ၊ အလိုမရှိ။ တံ၊
သံ။ ပဇာနာဟိ၊ လော။ ဣတိ၊ သို့။ အာဟ၊ နိ။ ပ။ အာဒိယိ၊
လေ၏။

တေဥဘောဝိ၊ တို့သည်။ ပ။ တတ္ထ၊ ထို ထလေသော ရှာဉ္ဇ။
ပဟုတာ၊ ကုန်သော။ သာဏိယော၊ သင်တီးလျော်ဖြင့် ယက်သော
အဝတ်တို့ကို။ ဆဒ္ဓိတာ၊ စွန့်ကုန်သည်တို့ကို။ အဒ္ဓသံသု၊ ကုန်၏။
ပ။ သမ္ဗ၊ ပွန်း၊ ယဿကိစ္စဿ၊ ၎င်း။ အတ္ထာယ၊ ဝှါ။ မယံ၊ တို့သည်။
သာဏံဝါ၊ ကိုလည်းကောင်း။ သာဏသုတ္တံဝါ၊ ကိုလည်းကောင်း။
ဣစ္ဆေယျာမ၊ အလိုရှိကုန်ရာ၏။ တေနကိစ္စေန၊ ဖြင့်။ မယံ၊ တို့သည်။
သာဏံဝါ၊ ကိုလည်းကောင်း။ သာဏသုတ္တံဝါ၊ ကိုလည်းကောင်း။
ဟရာမ၊ ကုန်၏။ (ထည့်ပါ)။ ပဟုတာ၊ ကုန်သော။ ဣမာ
သာဏိယာ၊ ဤသင်တီးလျော်ဖြင့် ယက်သော အဝတ်တို့ကို။
ဆဒ္ဓိတာ၊ ကုန်၏။ ပ။ မေ၊ အား။ ဣမာသာဏိယာ၊ ဤသင်တီး
လျော်ဖြင့်ယက်သော အဝတ်ဖြင့်။ အလံ၊ အလိုမရှိပြီ။ တံ၊ သံ။
ပဇာနာဟိ၊ လော။ ဣတိ၊ သို့။ အာဟ၊ နိ။ ပ။ သာဏသုတ္တံဘာရံ၊
သင်တီးလျော်ဖြင့် ယက်သော ဝန်ကို။ ပ။ ခေါမံ၊ ခေါမမည်သော
လျော်ကို။ ဆဒ္ဓိတံ၊ သည်ကို။ အဒ္ဓသံသု၊ ကုန်၏။ ပ။ ခေါမသုတ္တံ၊
ခေါမမည်သော လျော်ဖြင့်ပြုသောချည်ကို။ ပ။ ခေါမဒုသံ၊ ခေါမ
မည်သောလျော်ဖြင့် ယက်သောအဝတ်ကို။ ပ။ ကပ္ပိသံ၊ ဝါကို။ ပ။
ကပ္ပိသိကသုတ္တံ၊ ကို။ ပ။ ကပ္ပိသိကဒုသံ၊ ဝါချည်ဖြင့် ယက်သော
အဝတ်ကို။ ပ။ ပဟုတံ၊ သော။ အယံ၊ ကြေးမံကို။ ဆဒ္ဓိတံ၊ ကို။ ပ။
လောဟံ၊ ကြေးနီကို။ ပ။ တိပုံ၊ သလွဲမဲကို။ ပ။ သိသံ၊ သလွဲစင်ကို။ ပ။
သဗ္ဗံ၊ ငွေကို။ ပ။ သုဝဏ္ဏံ၊ ရွှေကို။ ဆဒ္ဓိတံ၊ စွန့်အပ်သည်ကို။ အဒ္ဓသံ
သု၊ မြင်လေကုန်၏။ ဒိသ္မာ၊ မြင်၍။ ပ။ သာဏံဝါ၊ ကိုလည်း
ကောင်း။ ပ။ သဗ္ဗံဝါ၊ ငွေကိုလည်းကောင်း။ ဣစ္ဆေယျာမ၊ အလိုရှိ
ကုန်ရာ၏။ တေနကိစ္စေန၊ ထိုကိစ္စဖြင့်။ မယံ၊ တို့သည်။ သာဏံဝါ၊
ကိုလည်းကောင်း။ ပ။ သဗ္ဗံဝါ၊ ကိုလည်းကောင်း။ ဟရာမ၊ ကုန်၏။
ပဟုတံ၊ များစွာသော။ ဣဒိသုဝဏ္ဏံ၊ ကို။ ဆဒ္ဓိတံ၊ စွန့်အပ်၏။ သဗ္ဗံ၊

ပွန်း။ တေနဟိ၊ ငါတိုက်တွန်း၏။ တုဉ္ဇ၊ သည်လည်း။ သာဏ
 ဘာရံ၊ ကို။ ဆဇ္ဇေဟိ၊ လော့။ အဟဉ္ဇ၊ သည်လည်း။ သဇ္ဈဘာရံ၊
 ငွေဝန်ကို။ ဆဇ္ဇေယျာမိ၊ အံ။ ဥဘောမယံ၊ တို့သည်။ သုဝဏ္ဏ
 ဘာရံ၊ ရှေ့ဖြစ်သောဝန်ကို။ အာဒါယ၊ ရှိ။ ဝဗိယာမ၊ ကုန်အံ။
 ဣတိ၊ သို့။ အဟ၊ ၎င်း။ သမ္ပ၊ ပွန်း။ မေမယာ၊ သည်။ အယံခေါသာ
 ဏဘာရော၊ ကို။ ဒုရာဘတော၊ ဝေးသော အရပ်မှ ဆောင်ခဲ့၏။
 သုသန္တဒ္ဓေါစ၊ မြို့စွာလည်း ဖွဲ့အပ်၏။ မေ၊ အား။ သုဝဏ္ဏေန၊ ဖြင့်။
 အယံ၊ အလိုမရှိပြီ။ တံ၊ သည်။ ပဇာနာဟိ၊ သိလော့။ ဣတိ၊ သို့။
 အဟ၊ ၎င်း။ အထခေါ၊ ဌ။ သောသဟာယကော၊ သည်။ သဇ္ဈ
 ဘာရံ၊ ငွေဝန်ကို။ ဆဇ္ဇေတွာ၊ ရှိ။ သုဝဏ္ဏဘာရံ၊ ကို။ အာဒိယိ၊
 ယူလေ၏။

တေဥဘောသဟာယကာ၊ တို့သည်။ ယေနယတ္ထ၊ ဌ။ သကော၊
 မိမိတို့၏ နေရာဖြစ်သော။ ဝါမော၊ သည်။ အတ္ထိ၊ ရှိ၏။ တေနတတ္ထ၊
 သို့။ ဥပသင်္ကမိံ၊ သု၊ ကုန်၏။ တတ္ထ၊ ထိုနှစ်ယောက်သော အဆွေ
 ခင်ပွန်းတို့တွင်။ ယောသောသဟာယဏော၊ သည်။ သာဏဘာရံ၊
 ကို။ အာဒါယ၊ ရှိ။ အဂံမာသိ၊ ၎င်း။ တဿသဟာယကဿ၊ ၎င်း။
 မာတာပိတရော၊ တို့သည်။ နေဝအဘိနန္ဒိံ၊ သု၊ ကုန်။ (ဝမ်း
 မမြောက်ကုန်၊ လည်း ဟူ)။ ပုတ္တဒါရာ၊ တို့သည်။ နအဘိနန္ဒိံ၊ သု၊
 မနှစ်သည်ကုန်။ မိတ္တာမစ္စာ၊ ချစ်သော အဆွေခင်ပွန်းတို့သည်။
 နအဘိနန္ဒိံ၊ သု၊ မနှစ်သက်ကုန်။ တတောနိဒါနံ၊ ထိုသင်တီးဝန်ကို
 ဆောင်ခြင်းတည်း ဟူသော အကြောင်းကြောင့်။ သုခဉ္ဇ၊ စိတ်၏
 ချမ်းသာခြင်းကိုလည်းကောင်း။ သောမနဿဉ္ဇ၊ ဝမ်းမြောက်ခြင်းကို
 လည်းကောင်း။ နအဓိဂစ္ဆိ၊ မရ၊ ယောသောသဟာယကော၊
 သည်။ သုဝဏ္ဏဘာရံ၊ တို့။ အာဒါယ၊ ရှိ။ အဂံမာသိ၊ ၎င်း။ တဿသ
 ဟာယကဿ၊ ၎င်း။ မာတာပိတရော၊ တို့သည်။ အဘိနန္ဒိံ၊ သု၊ ကုန်၏။
 ဝါ၊ ကုန်၏။ ပုတ္တဒါရာ၊ တို့သည်။ အဘိနန္ဒိံ၊ သု၊ ကုန်၏။ မိတ္တာမိစ္စာပိ၊
 တို့သည်လည်း။ အဘိနန္ဒိံ၊ သု၊ ကုန်၏။ တတောနိဒါနံ၊ ထိုငွေဝန်ကို
 ဆောင်ခဲ့ခြင်းတည်း ဟူသော အကြောင်းကြောင့်။ သုခဉ္ဇ၊ လည်း။

ကောင်း။ သောမနဿဉ္စ၊ လည်းကောင်း။ အဓိဂစ္ဆိ၊ ရု၏။ ဝေမေဝ
ခေါ၊ လျှင်။ ရာဇည၊ ည။ တံ၊ သည်။ သာဏဘာရိကူပမောမညေ၊
သင်တီးဝန်ကိုဆောင်သော ယောက်ျား ဥပမာကဲ့သို့။ ပဋိဘာသိ၊
ထင်၏။ ပ။

*

သရုဏ ဂမန

၄၃၇။ တောကဿပ၊ ပ။ အဟံ၊ ငါသည်။ ပုရိမေနော၊ ရှေး
ဦးစွာသာလျှင်ဖြစ်သော။ ဩပဓမ္မန၊ နေလဥပမာဖြင့်။ တောတော
ကဿပဿ၊ အရှင်ကဿပအား။ အတ္တမနော၊ နှစ်သက်သော
စိတ်ရှိသည်။ ယောတိ၊ ၏။ အတိရဒ္ဓေါ၊ ကြည်ညိုသောစိတ်ရှိသည်။
ဟောတိ၊ ၏။ အပိစ၊ ထိုသို့ နှစ်သက်သော်လည်း။ အဟံ၊ သည်။
ဝိစိတြာနိ၊ ဆန်းကြယ်စွာကုန်သော။ ဣမာနိပညာပဋိဘာဏာနိ၊
ဤပြဿနာ တည်းဟူသော အကြောင်းတို့ကို။ သောတုကာမော၊
နာခြင်းငှါအလိုရှိသည်ဖြစ်၍။ အဟံ၊ သည်။ ဧဝံ၊ သို့။ တဝန္တံ ကဿပံ၊
အရှင်ကဿပကို။ ပစ္စနိကံ၊ ဆန့်ကျင်ဖက်ကဲ့သို့။ ကာတမ္ပံ၊ ပြုအပ်
သည်ကို။ အမညိဿံ၊ အောက်မေ့၏။ (အဘိက္ကန္တံ အစရှိသော ပါဠိ
တို့ကို အောက်သုတ်တို့နှင့် အတူ ယောဇနာလေတော့)။ တော
ကဿပ၊ ပ။ အဟံ၊ သည်။ မဟာယညံ၊ ကြီးစွာသောအလှူကို။ ယဇိ
တံ၊ ပေးခြင်းငှါ။ တနည်းကား။ မဟာယညံ၊ များစွာသောဒါနဝတ္ထု
ကို။ ယဇိတံ၊ စွန့်ခြင်းငှါ။ ဣစ္ဆာမိ၊ ၏။ ဘဝံကဿပေါ၊ သည်။ ယံကမ္ပံ၊
အကြင်ကောင်းမှုကို။ မမ၊ အား။ ဒိဃရတ္တံ၊ လုံး။ ဟိတာယ၊ ငှါ။
သုခါယ၊ ငှါ။ အဿဟောတိ၊ ၏။ ဧနကဓမ္မန၊ ဖြင့်။ မံ၊ ကို။ အနု
သာသကုမူလော့။ ဣတိ၊ သို့။ ရာဇညော၊ သည်။ အာဟ၊ ၏။

*

ယည ဂထာ

၄၃၈။ ရာဇည၊ ည။ ယထာရှပေ၊ အကြင်သို့ သဘောရှိသော။
ယညေ၊ အလှူ၍။ ဝါဝေါဝါ၊ တို့ကိုလည်း။ ဟညန္တိ၊ သတ်အပ်ကုန်၏။
အဇေဠကာဝါ၊ ဆိတ်မြန်မာ ဆိတ်ကုလားတို့ကိုလည်း။ ဟညန္တိ၊

ကုန်၏။ ကုတ္တုဒုသုကရောဝါ၊ ကြက်ဝက် တို့ကိုလည်း။ ဟညန္တိ၊
 ကုန်၏။ ဝိဝိဓော၊ အထူးထူး အပြားပြား ရှိကုန်သော။ ပါဏာဝါ၊
 သတ္တဝါတို့သည်လည်း။ သံဃာတံ၊ ပျက်စီးခြင်းသို့။ အာပဇ္ဇန္တိ၊
 ကုန်၏။ ပဋိဂ္ဂါဟကော၊ အလှူခံတို့သည်။ မိစ္ဆာဒိဋ္ဌိစ၊ မိစ္ဆာဒိဋ္ဌိအယူ
 ရှိကုန်သည်။ ဟောန္တိ၊ ကုန်၏။ မိစ္ဆာသင်္ကပ္ပါစ၊ မကောင်းသော
 အကြံရှိကုန်သည်လည်း။ ဟောန္တိ၊ ကုန်၏။ မိစ္ဆာဝါစာစ၊ မကောင်း
 သောစကား ရှိကုန်သည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ မိစ္ဆာ
 ကမ္မန္တာစ၊ မကောင်းသောအမှု ရှိကုန်သည်လည်း။ ဟောန္တိ၊ ဖြစ်
 ကုန်၏။ မိစ္ဆာအာဇီဝါစ၊ မကောင်းသောအသက်မွေးခြင်းရှိကုန်
 သည်လည်း။ ဟောန္တိ၊ ကုန်၏။ မိစ္ဆာဝါယာမာစ၊ မကောင်းသော
 လုံ့လရှိကုန်သည်လည်း။ ဟောန္တိ၊ ကုန်၏။ မိစ္ဆာသတိစ၊ မကောင်း
 သော အောက်မေ့ခြင်းရှိကုန်သည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။
 မိစ္ဆာသမာဓိစ၊ မကောင်းသောတည်ကြည်ခြင်းရှိကုန်သည်လည်း။
 ဟောန္တိ၊ ကုန်၏။ ရာဇညာညာ။ ဧဝုပေါ၊ ထိုသို့သဘောရှိသော။
 ယညော၊ အလှူသည်။ မဟပ္ပလော၊ ကြီးသော မုချအကျိုးရှိသည်။
 နဟောတိ၊ ဖြစ်။ မဟာနိသံသော၊ ကြီးသောအကျိုးဆက်ရှိသည်။
 နဟောတိ၊ ဖြစ်။ မဟာဇုတိကော၊ ကြီးသော အရောင်အဝါရှိသည်။
 နဟောတိ၊ ဖြစ်။ မဟာဝိပ္ပာရော၊ ပြန့်ပွားသော အကျိုးရှိသည်။
 နဟောတိ၊ ဖြစ်။ ရာဇညာညာ။ သေယျထာပိ၊ ဥပမာအဘယ်ကဲ့သို့
 ဖြစ်သနည်းဟူမူကား။ ကဿကော၊ လယ်လုပ်သော ယောက်ျား
 သည်။ ဗိဇနင်္ဂလံ၊ မျိုးစေ့ ထွန်ကို။ အာဒါယ၊ ရှိ။ ဝနံ၊ သို့။ ပဝိသေယျ၊
 ရာ၏။ သောကဿကော၊ သည်။ တတ္ထ၊ ထိုတော၌။ အဝိဟတခါဏု
 ကဏ္ဍကေ၊ မထွင်အပ်သော သစ်ငုတ်ရှိသော။ (မခုတ်မထစ်အပ်
 သော သစ်ဆူးငုပ်ရှိသော၊ လည်းဟူ)။ ဒုက္ခ၊ မေ၊ မညီညွတ်သော
 မြေအတိုရှိသော။ ဒုက္ခတ္ထေ၊ မကောင်းသော လယ်၌။ ခဏ္ဍာနိ၊
 အပိုင်းပိုင်းပြတ်ကုန်သော။ ပူတိနိ၊ ဆွေးမြေ့ ကုန်ပြီးထသော၊ ဝါ
 ဟာတပဟတာနိ၊ လေနေပူတို့သည် ပျက်ဆီးအပ်သော မျိုးစေ့ရှိ
 ကုန်ထသော။ အာသာရဒါနိ၊ မမာကုန်ထသော။ အသုခသယိတာနိ

ခြောက်စွာ နေပူ၌မလှန်းအပ်ကုန်ထသော၊ ဗီဇာနိ၊ တို့ကို။ ပတိဋ္ဌာ
 ပေယျ၊ စိုက်ပျိုးရာ၏။ ဒေဝေါစ၊ သည်လည်း။ ကာလေနကာလံ၊
 အခါခပ်သိမ်း။ (အခါခါ၌၊ လည်းဟူ)။ သမ္မာဓာရံ၊ မိုးရေကို။
 နာအနုပ္ပဝေစ္ဆေယျ၊ မသွင်းရာ။ တာနိဗီဇာန၊ တို့သည်။ ဝုဗ္ဗိ၊ ပွား
 မြင်းသို့။ ဝိရုဗ္ဗိ၊ အလွန်ပွားမြင်းသို့။ ဝေပုဏ္ဏံ၊ အလွန်စည်ပင်မြင်းသို့။
 အာပဇ္ဇေယျ၊ အပိုနု၊ အံလော၊ ကဿကောဝါ၊ လယ်လုပ်သော
 ယောက်ျားသည်လည်း။ ဝိပုလဖလံ၊ ပြန်ပြောသော အကျိုးကို။
 (များစွာသော အကျိုးကို၊ လည်းဟူ)။ အဓိဂစ္ဆေယျအပိနု၊ ရရာ
 အံလော၊ ဣတိ၊ ဤသို့။ ကုမာရကဿပေ၊ သည်။ အဝေါစ၊ ၏။
 ဘောကဿပ၊ ပ။ ဧဝံဝိပုလဖလံ၊ ထိုသို့ များစွာသော အကျိုးကို။
 နအဓိဂစ္ဆေယျ၊ ရာ။ ရာဇည၊ ည။ ဧဝေမေဝ၊ တူ။ ပ။

ရာဇည၊ ည။ ယထာရူပေ၊ သော။ ယညေစ၊ ၌ကာ၊ ဝါဝေါ၊
 နွားတို့ကို။ နေဝဟညန္တိ၊ ကုန်။ ပ။ ပဋိဂ္ဂဟကာစ၊ အလှူခံတို့
 သည်လည်း။ သမ္မာဒိဗ္ဗိ၊ ပညာနှင့်ပြည့်စုံကုန်သည်။ ဟောန္တိ၊ ကုန်၏
 ။ ပ။ သိမ္မာသတိစ၊ ကောင်းသော အောက်မေ့ခြင်းရှိကုန်သည်။
 ဟောန္တိ၊ ကုန်၏။ သမ္မာ သမာဓိစ၊ ကောင်းသော သမာဓိ ရှိကုန်
 သည်။ ဟောန္တိ၊ ကုန်၏။ ရာဇည၊ ရာဇည။ ဧဝရူပေ၊ သော။
 ယညော၊ အလှူသည်။ မဟပ္ပလော၊ သည်။ ဟောတိ၊ ၏ ။ မ။
 သောကဿကော၊ သည်။ တတ္ထ၊ ထိုတော၌။ သုဝိဟတခါဏု
 ကဏုကော၊ အကြွင်းမဲ့ ထွင်အပ်ပြီးသော ဆူးသစ်ငုတ်ရှိသော။
 သုဘူမေ၊ ညီညွတ်သော မြေအဖို့ရှိထသော။ သုခေတ္တေ၊ ကောင်း
 သောလယ်၌။ အခဏ္ဍာနိ၊ မကျိုး မပြတ်ကုန်သော။ အပူတိနိ၊
 မဟောင်းမမြင်း ကုန်ထသော။ အဝါတာတပဟတာနိ၊ လေ နေပူ
 တို့သည် မဖျက်ဆီးအပ်သော မျိုးစေ့ရှိကုန်ထသော။ သာရဒါနိ
 စ၊ အနှစ်သာရနှင့် ပြည့်စုံကုန်ထသော။ သုခသယိတာနိ၊ ခြောက်
 စွာ နေပူလှန်းအပ်ကုန်ထသော။ (ကောင်းစွာ နေပူ၌ လှန်းအပ်
 ကုန်ထသော၊ လည်းဟူ)။ ဗီဇာနိ၊ မျိုးစေ့တို့ကို။ ပတိဋ္ဌပေယျ၊ စိုက်
 ပျိုးရာ၏။ ဒေဝေါစ၊ မိုးသည်လည်း။ ကာလေနကာလံ၊ ကာလ

အကာလဉ္စ။ (အခါခပ်သိမ်း၌၊ လည်းဟူ)။ သမ္မာဓာရုံ၊ မိုးရေ
 ကို။ အနုပဝေစ္ဆေယျ၊ မပြတ်သွင်းရာ၏။ တာနိဗီဇာနိ၊ တို့သည်။ ဝုဒ္ဓိံ၊
 စီးပွားခြင်းသို့။ ဝိရုဇ္ဇိံ၊ အလွန်ပွားခြင်းသို့။ ဝေပုလ္လံ၊ အလွန်စည်ပင်
 ခြင်းသို့။ အာပဇ္ဇေယျ၊ အပိနု၊ ရောက်ရာကုန်အံ့လော။ ကသယကော
 ဝါ၊ လယ်လုပ်သော ယောက်ျားသည်လည်း။ ဝိပုလံ၊ သော။ ဖလံ၊
 အကျိုးကို။ အဓိဂစ္ဆေယျ၊ အပိနု၊ ရှရာအံ့သော။ ဣတိ၊ သို့။ ကုမာရ
 ကသပေါ၊ သည်။ အဝေါစ၊ ၏။ ဘောကသပ၊ ပ။ ဧဝံဝိပုလဖလံ၊
 ဤသို့ပြန်ပြောစွာသောအကျိုးကို။ အဓိဂစ္ဆေယျ၊ ၏။ ရာဇည၊ ည။
 ဝေမေဝခေါ၊ တူ။ ယထာရူပေ၊ သော။ ယညောဉ္စ။ ပ။

*

ဥတ္တရမာဏဝဝတ္ထု

၄၃၉။ အထခေါ၊ ဉ္စ။ ပါယာသိ၊ သော။ ရာဇညော၊ သည်။
 သမဏဗြာဟ္မဏကပဏဒ္ဓိကဝဏိဗ္ဗကယာစကာနံ၊ ရဟန်း၊ ပုဏ္ဏား
 အထီးကျန်သောသူ ခရီးသွားသောဧည့်သည် ယာစကာတို့အား။
 ဒါနံ၊ အလှူဝတ်ကို။ ပဋ္ဌပေသိ၊ ဖြစ်ပေ၏။ တသ္မိံခေါပနဒါနေ၊ ဉ္စ။
 ဝေရူပံ၊ ဤသို့ သဘောရှိသော။ ဘောဇနံ၊ အစာကို။ ဒီယတိ၊
 လှူအပ်၏။ ကိံဘောဇနံကို။ ဒီယတိ၊ နည်းဟူမူကား။ ဗိလင်္ဂဒုတိ
 ယံ၊ ပအုန်းရည်လျှင် နှစ်ခုမြေစက်ရှိသော။ ကဏာဇကံ၊ ဆန်ကွဲ
 ဆွမ်းကို။ ဒီယတိ၊ ၏။ ဝေရကာနိ၊ ရုန့်ကုန်သော။ (ကြမ်းကုန်
 သော၊ လည်းဟူ)။ ဂုဠဂါဠကာနိ၊ ကျစ်သောအဆာ ရှိကုန်ထ
 သော။ ဧတ္တာနိစ။ အစတ်တို့ကို လည်းတောင်း။ ဒီယန္တိ၊ ကုန်၏။
 ယသ္မိံခေါပနဒါနေ၊ ဉ္စ။ ဥတ္တရောနာမ၊ ဥတ္တရအမည်ရှိသော။ မာဏ
 ဝေါ၊ လုလင်သည်။ ဝါဝဇောလံ၊ လပြုသည်။ (စီရင်သည်၊ လည်း
 ဟူ)။ အဟောသိ၊ ဖြစ်၏။ သော၊ ထိုဥတ္တရ လုလင်သည်။ ဒါနံ၊
 အလှူကို။ ဒတ္တာ၊ ပေး၍။ ဧဝံ၊ ဤသို့။ အနုဒ္ဓိသတိ၊ မြက်၏။ ကိံ
 အနုဒ္ဓိသတိ၊ နည်းဟူမူကား။ အဟံ၊ သည်။ ဣမိနာဒါနေန၊ ဤသို့
 သောဒါနဖြင့်။ ဣမသ္မိလောကေ၊ ဤပစ္စုပ္ပန်၌။ ပါယာသိ၊ သော။
 ရာဇညမေဝ၊ မင်း၏အဖြစ်ကိုသာလျှင်။ (သို့သာလျှင်၊ လည်းဟူ)။

သမာဂစ္ဆိံ၊ ရုဏ်။ (ရောက်၏၊ လည်းဟူ)။ ပရသ္မိံ၊ တမလွန်ဘဝ၌။
 မာသမာဂစ္ဆိံ၊ မရ။ (မရောက်၊ လည်းဟူ)။ ဣတိ၊ သို့။ အနုဒ္ဓိသတိ၊
 မြက်၏။ ပါယာသိ၊ သော။ ရာဇညော၊ သည်။ အသောသိခေါ၊
 ကြားလေသလျှင် ကတည်း။ ကိံ အသောသိ၊ နည်းဟူမူကား။
 ဥတ္တရော၊ သော။ မာဏဇဝါ၊ သည်။ ဒါနံ၊ ကို။ ဒတ္တာ၊ ရှိ။
 ဧဝံ၊ ဤသို့။ အနုဒ္ဓိသတိ၊ ညွှန်း၏။ ကိံ အနုဒ္ဓိသတိ၊ နည်းဟူမူ
 ကား။ အဟံ၊ သည်။ ဣမိနာဒါနေန၊ ဖြင့်။ ဣမသ္မိံ လောကေ၌။
 ပါယာသိ၊ သော။ ရာဇညမေဝ၊ ကိုသာလျှင်။ (သို့သာလျှင် လည်း
 ဟူ)။ သမာဂစ္ဆိံ၊ ၏။ ပရသ္မိံ လောကေ၌။ မာသမာဂစ္ဆိံ၊
 မရ။ ဧဝံ၊ သို့။ အနုဒ္ဓိသတိ၊ ၏။ ဣတိ၊ သို့။ အသောသိခေါ၊ တည်း။
 အထခေါ၊ ၌။ ပါယာသိ၊ သော။ ရာဇညော၊ သည်။ ဥတ္တရံ၊ သော။
 မာဏဝံ၊ ကို။ အာမန္တာပေတွာ၊ ခေါ်စေ၍။ ဧတံဝစနံ၊ ဤစကား
 ကို။ အဝေါစ၊ မိန့်၏။ ကိံ အဝေါစ၊ နည်းဟူမူကား။ တာတဥတ္တရ၊
 ချစ်သားဥတ္တရ။ တံ၊ သင်သည်။ ဒါနံ၊ ကို။ ဒတ္တာ၊ ပေး၍။ အဟံ၊
 သည်။ ဣမိနာဒါနေန၊ ဖြင့်။ ဣမသ္မိံ လောကေ၌။ ပါယာသိ၊
 သော။ ရာဇညမေဝ၊ ကိုသာလျှင်။ သမာဂစ္ဆိံ၊ ၏။ ပရသ္မိံ လော
 ကေ၌။ ပါယာသိ၊ ပါယာသိအမည်ရှိသော။ ရာဇညံ၊ ကို။ မာသ
 မာဂစ္ဆိံ၊ မရ။ ဧဝံ၊ ဤသို့။ အနုဒ္ဓိသသိ၊ မြက်၏ဟူသည်ကား။ သစ္စံ
 ကိရ၊ မှန်ပေသလော။ ဣတိ၊ ဤသို့။ အဝေါစ၊ ၏။ ဘော၊ အရှင်။ ဧဝံ
 သစ္စံ၊ ဤသို့။ မြက်သည်မှန်၏။ တာတဥတ္တရ၊ ချစ်သားဥတ္တရ။ ကိသ္မ
 ပန၊ အဘယ်ကြောင့်။ တံ၊ သင်သည်။ ပ။ ပရသ္မိံ လောကေ၌။
 မာသမာဂစ္ဆိံ၊ မရ။ ဧဝံ၊ သို့။ အနုဒ္ဓိသသိ၊ သနည်း။ ဣတိ၊ ဤသို့။
 ရာဇညော၊ သည်။ ပုစ္ဆိ၊ မေး၏။ တာတဥတ္တရ၊ ရ။ မယံ၊ တို့သည်။
 ပုညတ္ထိကာနု၊ ကောင်းမှုကို အလိုရှိကုန်သည်။ မဟုတ်တုံလော။
 ဒါနသေဝ၊ ၏သံလျှင်။ ဖလံ၊ ကို။ ပါဠိကမိ နောနန၊ အလိုရှိကုန်
 သည်မဟုတ်တုံလော။ ဣတိ၊ ဤသို့။ အဝေါစ၊ ၏။ ဘောတော၊ အ
 ချင်း၏။ ဒါနေ၌။ ဧဝံ၊ သော။ ဘောဇနံ၊ ဘောဇဉ်ကို။ ဒီယတိ၊
 လှူအပ်၏။ ကိံ ဘောဇနံ၊ ကို။ ဒီယတိ၊ နည်းဟူမူကား။ ဗိလင်္ဂဒုတိ

ယံ၊ ပအုန်းရည်ဟင်းလျှင် နှစ်ခုမြောက်ရှိသော။ကဏာဇကံ၊ ဆန်
ကွဲဆွမ်းကို။ ဒီယတိ၊၏။ ဘဝံ၊ အရှင်သည်။ ယံဘောဇနံ၊ကို။ ပါ
ဒါသိ၊ ၏။ တံဘောဇနံ၊ကို။ ဗုသိတုံ၊ လက်ဖြင့်တိုးခြင်းငှါလည်း။
နဇ္ဇုဇ္ဇယျ၊ ရာ။ ဘုဉ္ဇိတုံ၊ ငှါ။ ကုတောဇ္ဇုဇ္ဇယျ၊ အဘယ်မှာလျှင်
အလိုရှိအံ့နည်း။ ခောရကာနိ၊ ရုန့်ကုန်သော။ (ကြမ်းကုန်သော၊
လည်းဟူ)။ ဂုဠဂါဠကာနိ၊ ကျစ်သော အဆာရှိကုန်ထသော။
ယာနိဝတ္ထာနိ၊ တို့ကိုလည်း။ ဘဝံ၊ အရှင်သည်။ ပါဒါသိ၊၏။ တာနိ
ဝတ္ထာနိစ၊တို့ ကိုလည်း။ သမ္ပုသိတုံ၊ လက်ဖြင့် တို့ခြင်းငှါလည်း။
နဇ္ဇုဇ္ဇယျ။ ရာ။ ပရိဒဟိတုံ၊ဝတ်ခြင်းငှါကား။ ကုတောဇ္ဇုဇ္ဇယျ၊
အဘယ်မှာလျှင်အလိုရှိအံ့နည်း။ ဘဝံ၊ အရှင်ကို။ အမှာကံ၊ တို့သည်။
ပိယော၊သည်။ ဟောတိ၊၏။ မနာပေါ၊သည်။ ဟောတိ၊၏။ ကထံ
ကေန ကာရဏေန၊ကြောင့်။ မယံ၊ တို့သည်။ မနာပံ၊ နှစ်လိုအပ်
သော။ ဘဝန္တံ၊ အရှင်ကို။ အမနာပေန၊ မနှစ်လိုအပ်သော။
ကမ္ပေန၊နှင့်။ သံယောဇေမ၊ယှဉ်စေကုန်အံ့နည်း။ ဣတိ၊သို့။ အာဟ၊
ဆို၏။ ဇာတဥတ္တရ၊ချစ်သားဥတ္တရ။ တေနဟိ၊ ငါတိုက်တွန်း၏။
တံ၊သင်သည်။ (ပဋ္ဌပေဟိန္ဒစပ်)။ အဟံ၊ သည်။ (ဘုဉ္ဇာမိန္ဒစပ်)။
ယာဒိသံ၊ အကြင်သို့ သဘောရှိသော။ ဘောဇနံ၊ကို။ ဘုဉ္ဇာမိ၊၏။
တာဒိသံ၊ သော။ ဘောဇနံ၊ကို။ ပဋ္ဌပေဟိ၊ဖြစ်စေလော့။ အဟံ၊
သည်။ ယာဒိသာနိ၊ ကုန်သော။ ဝတ္ထာနိ၊ တို့ကို။ ပရိဒဟာမိ၊
ဝတ်၏။ တာဒိသာနိ၊ကုန်သော။ဝတ္ထာနိစ၊တို့ကိုလည်း။ ပဋ္ဌပေဟိ၊
ဖြစ်စေလော့။ ဣတိ၊ သို့။ အာဟ၊၏။ ဘော၊အရှင်။ ဧဝံသာဓု၊ပြီ။
ဣတိခေါ၊သို့။ ဥတ္တရော၊သော။ မာဏဇေါ၊သည်။ ပါယာသိသာ၊
သော။ ရာဇညဿ၊၏။ ဝစနံ၊ကို။ ပဋိသုတွာ၊၍။ပ။ပဋ္ဌပေသိ၊၏။
၄၄၀။ အသက္ကစံ၊ ကံ ကံ၏အကျိုးကို မယုံကြည်သည် ဖြစ်၍။
ဒါနံ၊ကို။ဒတွာ၊၍။အသဟတ္ထေန၊မိမိလက်မှထပါးသောလက်ဖြင့်။
ဒါနံ၊ ကို။ ဒတွာ၊ ၍။ အစိတ္တိကတံ၊ ပုဂ္ဂိုလ်တို့၌လည်းကောင်း
လူ့တွယ်ဝတ္ထုတို့၌လည်းကောင်း အရှိအသေ မပြုမူ၍။ ဒါနံ၊ကို။
ဒတွာ၊၍။ အပဝိဒ္ဓံ၊စွန့်ပစ်သကဲ့သို့။ ဒါနံ၊ကို။ ဒတွာ၊၍။ ကာယဿ၊

၏။ သေဒါ၊ ပျက်ခြင်းဟုဆိုအပ်သော။ မရဏာ၊ စုတေခြင်းမှ။ ပရံ၊ နောက်၌။ ဝါ၊ အခြားမဲ့၌။ စာတုမဟာရာဇိဟာနံ၊ လေးယောက် ကုန်သော နတ်မင်းကြီးတို့၏ နေရာဖြစ်ကုန်သော။ တနည်းကား။ လေးယောက်ကုန်သော နတ်မင်းကြီးတို့လျှင် စားရာရှိကုန်သော။ ဒေဝါနံ၊ တို့၏။ သဟဗျတံ၊ အပေါင်းအဖော်၏အဖြစ်သို့။ ဥပပဇ္ဇိ၊ ရောက်၏။

အဘယ် သို့ သော ဘုံဗိမာန်သို့ ရောက်သနည်းဟု
 ပုဆိာ် သူမေးတွယ်ရှိ၍ ထို အမေးကို ဖြေခြင်းငှာ သည်
 သေရိသကဝိမာန် ဟူသော ပါဠိ ကို ဖိန့်သတည်း။ ထိုပါဠိ၏
 အတ္ထကား

သည်၊ အချည်းနှီးသော။ သေရိသကဝိမာန်၊ တံခါး၏ အနီး၌
 ကုတ္တိ၊ ပင်ရှိသော ဗိမာန်သို့။ ဥပပဇ္ဇိ၊ ဖြစ်၏။ တနည်းကား။ သည်၊
 ကင်းသော။ သေရိသကဝိမာန်၊ ၌။ စာတုမဟာရာဇိဟာနံ၊ ကုန်
 သော။ ဒေဝါနံ တို့၏။ သဟဗျတံ၊ အပေါင်းအဖော်၏ အဖြစ်သို့။
 ဥပပဇ္ဇိ၊ ၏။ (ဤနောက်နည်း၌ သည်၊ သေရိသကဝိမာန်၊ ဤနှစ်ပုဒ်
 ၌ သတ္တမိအနက်၌ ဒုတိယာ ဝိဘတ်တည်း)။ ဥတ္တရောနာမ၊
 သော။ ယောပနမာဏဝေါ၊ သည်။ တဿ၊ ထိုရာဇည၏။ ခါနေ၊ ၌။
 ဝါဝဇ္ဇော၊ လုံ့လပြုသည်။ (စီရင်သည်၊ လည်းဟူ)။ အဟောဒယိ၊
 ၏။ သောဥတ္တရမာဏဝေါ၊ သည်။ သတ္တစုံ၊ ကံ ကံ၏အကျိုးကို
 ယုံကြည်သည်ဖြစ်၍။ ဒါနံ၊ ကို။ ဒတွာ၊ ၌။ သဟတ္ထာ-သဟတ္ထေန၊
 ဖြင့်။ ဒါနံ၊ ကို။ ဒတွာ၊ ၌။ စိတ္တိကတံ၊ အလှူခံပုဂ္ဂိုလ်တို့၌ လည်း
 ကောင်း လှူတွယ်ဝတ္ထုတို့၌လည်းကောင်း အရိအသေပြု၍။ ဒါနံ၊
 ကို။ ဒတွာ၊ ၌။ အနပဝိဒ္ဓံ၊ စွန့်ပစ်သကဲ့သို့မပြုမူ၍။ ဒါနံ၊ ကို။ ဒတွာ၊
 ၌။ ပ။ သုဂတိံ၊ ကောင်းသော အလားဖြစ်သော။ သဂ္ဂံ၊ မြတ်သော
 ရူပါရုံအစရှိသည်တို့၏ တည်ရာဖြစ်သော။ လောကံ၊ နတ်ပြည်သို့။
 ဥပပဇ္ဇိ၊ ၏။

အဘယ်နတ်ပြည်သို့ ရောက်သနည်းဟု သူမေးတွယ်
 ပုဆိာ် ရှိ၍ ထိုအမေးကို ဖြေခြင်း ငှါ။ ဒေဝါနံ၊ တာဝတိံ

သာနံ သဟဗျတံ ဟူသောပါဠိကို မိန့်သတည်း။ ထိုပါဠိ၏ အတ္ထကား-

တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ သဟဗျတံ၊ သို့။ ဥပပဇ္ဇိ၊ ၏။

*

ပါယာသိဒေဝပုတ္တ

၄၄၁။ တေနခေါပနသမယေန၊ ထိုရာဇညသေရီသက ဗိမာန်
၌ ဖြစ်သောအခါ၌။ အာယသွာ၊ သော။ ဂဝံပတိ၊ ဂဝံပတိ ထေရ်
သည်။ အဘိက္ခဏံ၊ မပြတ်။ သုညံ၊ သော။ သေရီသကဝိမာနံ၊
တံခါး၏အနီး၌ ကုတ္တိပင်ရှိသောဗိမာန်သို့။ ဒိပဝိဟာရံ၊ နေ့နေ
ခြင်းငှါ။ ဂစ္ဆတိ၊ ၏။ အထခေါ၊ ၌။ ပါယာသိ၊ သော။ ဒေဝပုတ္တော၊
သည်။ ယေနယတ္ထံ၊ ၌။ အာယသွာ၊ သော။ ဂဝံပတိ၊ ဂဝံပတိ၊ သည်။
အတ္ထိ၊ ရှိ၏။ တေနတတ္ထံ၊ သို့။ ဥပသင်္ကမိ၊ ၏။ ဥပသင်္ကမိတွာ၊ ၌။
အာယသွန္တံ၊ သော။ ဂဝံပတိ၊ ကို။ အဘိဝါဒေတွာ၊ ၌။ ဧကမန္တံ၊
၌။ အဋ္ဌာသိ၊ ၏။ ဧကမန္တံ၊ ၌။ ဌိတံ၊ သော။ ပါယာသိ၊ သော။ ဒေဝ
ပုတ္တံ၊ ကို။ အာယသွာ၊ သော။ ဂဝံပတိ၊ သည်။ ဧတံဝစနံ၊ ကို။
အဝေါစ၊ ၏။ ကိံအဝေါစ၊ နည်းဟူမူကား။ အာဝုသော၊ ငါ့ရှင်။
တံ၊ သည်။ ကော၊ အသူသည်။ အသိ၊ နည်း။ ဣတိ၊ ဤသို့။ အဝေါစ၊
၏။ ဘန္တေ၊ ရား။ အဟံ၊ သည်။ ပါယာသိ၊ သော။ ရာဇညော၊ မင်း
ငယ်တည်း။ ဣတိ၊ ဤသို့။ အဝေါစ၊ လျှောက်၏။ အာဝုသော၊
ငါ့ရှင်။ ဣတိဝိ-ဣမိနာကာရဏေန၊ ကြောင့်။ ပရောလောကော၊
သည်။ နတ္ထိ၊ မရှိ။ ဥပပါတိကာ၊ ဥပပါတိ ဖြစ်ကုန်သော။ သတ္တာ၊
တို့သည်။ နတ္ထိနသန္တိ၊ ကုန်။ သုကတဒုတ္တဋ္ဌာနံ၊ သုစရိုက် ဒုစရိုက်၊
ဖြစ်ကုန်သော။ ကမ္မာနံ၊ တို့၏။ ဖလံဝိပါကော၊ သည်။ နတ္ထိ၊ မရှိ။
ဣတိ၊ ဤသို့။ တံ၊ သည်။ ဧဝံမိဋ္ဌိကော၊ ဤအယူသည်။ အဟောသိနန၊
ဖြစ်သည့်မဟုတ်တုံလော။ ဣတိ၊ သို့။ အဝေါစ၊ ၏။ ဘန္တေ၊ ရား။
အဟံ၊ သည်။ ဣတိဝိ-ဣမိနာကာရဏေန၊ ကြောင့်လည်း။ ပရော
လောကော၊ သည်။ နတ္ထိ၊ မရှိ။ ဝ။ ဖလံဝိပါကော၊ သည်။ နတ္ထိ၊

ရှိ။ ဧဝံဒိဋ္ဌိကောသညံ။ သစေအဟောသိ၊ အကယ်၍ ဖြစ်၏ရှင်။
 (ဖလံသဒ္ဓါ ဝိပါကသဒ္ဓါကား အနက်အထူးမရှိ)။ အပိစ၊ ထိုသို့
 ဖြစ်သော်လည်း။ အဟံကို။ အယျေန၊ အရှင်ဖြစ်သော။ ကုမာရ
 ကထံပေန၊ သည်။ ပါပကာ၊ မကောင်းသော။ ဧတသ္မာဒိဋ္ဌိကာ၊
 ထို ဝိစ္ဆာအယုမှ၊ ဝိဝေစိတော၊ ကြဉ်စေအပ်၏။ ဣတိ၊ သို့။ အဝေါ
 စ၊ ၎င်း။ အာဂုသော၊ ရှင်။ ဥတ္တရောနာမ၊ သော။ ယောမာဏဝေါ
 ပန၊ သည်ကား။ တေ၊ ၎င်း။ ဒါနေ၊ နှ့်။ ဝါရဋေ၊ လုံ့၊ သပြေသည်။ (စီရင်
 သည်၊ လည်းဟူ)။ အဟောသိ၊ ဖြစ်၏။ သောဥတ္တရမာဏဝေါ၊
 သည်။ ကုဟိ၊ အဘယ်အရပ်၌။ ဥပပန္နော၊ ဖြစ်သနည်း။ ဣတိ၊ ဤသို့။
 ပုစ္ဆိ၊ ၎င်း။ ပ။ သဂ္ဂံ၊ သော။ လောကံ၊ သို့။ ဥပပန္နော၊ ရောက်သည်
 ဖြစ်၍။ တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ သဟဗျတံ၊
 သို့။ ဥပပန္နော၊ ရောက်လေ၏။ ပ။ စာတုမဟာရာဇိကာနံ၊ နတ်
 မင်းကြီးလေးယောက်တို့၏ နေရာဖြစ်သော။ (နတ်မင်းကြီးလေး
 ယောက်လျှင် စားရာရှိကုန်သော၊ လည်းဟူ)။ ဒေဝါနံ၊ တို့၏။
 သဟဗျတံ၊ သို့။ ဥပပန္နော၊ ၍။ သုညံ၊ အချည်းနှီးသော။ သေရိ
 သကဝိမာနံ၊ သေရိသက အမည်ရှိသော ဗိမာန်သို့။ ဥပပန္နော၊
 ရောက်၏။ ဘန္တေ ဝဝံပတိ၊ အရှင် ဝဝံပတိ၊ တေနဟိ၊ ငါတို့ကံတွန်း
 ၎င်း။ မနုဿလောကံ၊ သို့။ ဝန္တာ၊ ၍။ ဧဝံ၊ သို့။ အာရောစေဟိ၊
 လော့။ ကိ အာရောစေဟိ၊ အသို့၊ ကြားရလိမ့်သနည်း ဟူမူကား။
 တုမေဟိ၊ ထိုသည်။ သတ္တစွံ၊ ကံ ကံ၏အကျိုးကို ယုံကြည်၍။ ဒါနံ၊
 ကို။ ဒေထ၊ လော့။ သဟတ္ထာ၊ သဟတ္ထေန၊ ဖြင့်။ ဒါနံ၊ ကို။ ဒေထ၊
 ကုန်လော့။ စိတ္တိကတံ၊ လူဘွယ်ဝတ္ထုတို့၌ လည်းကောင်း။ အလှူခံ
 ပုဂ္ဂိုလ်တို့၌လည်းကောင်း အလေးအမြတ်ပြု၍။ ဒါနံ၊ ကို။ ဒေထ၊
 လော့။ အနုပဝိဒ္ဓံ။ စွန့်ပစ်သကဲ့သို့မပြုမူ၍။ ဒါနံ၊ ကို။ ဒေထလော့။
 ပ။ တာဝတိံသာနံ၊ ကုန်သော။ ဒေဝါနံ၊ တို့၏။ သဟဗျတံ၊ သို့။
 ဥပပန္နော ၎င်း။ ဣတိ၊ သို့။ အာရောစေထ၊ ကုန်လော့။ ဣတိ၊ ဤသို့။
 အာဟ၊ ၎င်း။

အထခေါ၊ ထိုသို့ဆိုသော အခါ၌။ အာယသွာ၊ သော။ ဂဝံ
 ပတိ၊ သည်။ မနုဿလောကံ၊ သို့။ အာဂန္တု၊ ရှိ။ ဧဝံ၊ သို့။ အာရော
 စေသိ၊ ဤ။ ကိံ၊ အာရောစေသိ၊ နည်းဟူမူကား။ သက္ကစံ၊ ပြု၍။ ဒါနံ၊
 ကို။ ဒေထ၊ ကုန်လော့။ ပ။ ကာယဿ၊ ကိုယ်ခန္ဓာ၏။ ဘေဒါ၊
 မျက်စိခြင်းဟု ဆိုအပ်သော။ မရဏာ မှ။ ပရံ၊ နောက်ဖြစ်သော
 အခြားမဲ့တစ်ခု။ သံဂတိံ၊ ကောင်းသောအလားဖြစ်သော။ သဂ္ဂံ၊
 မြတ်သော ရူပါရုံ အစရှိသည်တို့၏ တည်ရာ ဖြစ်သော။ လောကံ၊
 ကို။ ဥပပန္နော၊ ဖြစ်၍။ တာဝတိံသာနံ၊ တာဝတိသာ အမည်ရှိ
 ကုန်သော။ ဒေဝါနံ၊ တို့၏။ သဟဗျဟံ၊ သို့။ ဥပပန္နော၊ ၏။

ဒသမံ၊ သော။ ပါယာသိသုတ္တံ၊ သည်။ နိဋ္ဌိတံ၊ ငြိ။

မဟာဝဂ္ဂေါ၊ သည်။ နိဋ္ဌိတော၊ ငြိ။

မဟာဝဂါ ပါဠိတော်နိဿယ ပြီးပြီ။

